

မြန်မာသင်တန်းသားများအတွက်

ကိုယ်တိုင်လေ့လာမှု အထောက်အကူပြု

နှစ်ခုပါ ၂

ကိုရီးယားဘာသာစကား (၂)



고용노동부
အလုပ်သမားဝန်ကြီးဌာန



한국산업인력공단
ကိုရီးယားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန

교재 길잡이 ဖတ်စာအုပ် လမ်းညွှန်

이 교재는 고용허가제 한국어능력시험을 대비하는 데 도움을 주기 위해 집필된 『한국어 표준교재 개정판』을 집에서 스스로 공부할 수 있도록 개발한 책입니다. 특히 미얀마 사람들이 한국어를 쉽고 재미있게 배울 수 있도록 현지의 언어 및 사회·문화적 환경에 맞추어 개발한 자가학습 교재입니다. 이러한 이유로 교재의 앞부분에는 한국어와 미얀마어의 차이점을 간략히 정리하여 제시하였습니다.

ဤ ဖတ်စာအုပ်သည် EPS-TOPIK စာမေးပွဲအတွက် ပြင်ဆင်ရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ရေးသားထုတ်ဝေထားသော “ကိုရီးယားဘာသာစကား အခြေခံဖတ်စာအုပ်(ပြင်ဆင်ချက်)” ကို အိမ်တွင် အိမ်တွင် ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်စေရန် ဖြည့်စွက်ရေးသားထားသည့် စာအုပ်ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာလူမျိုးများ ကိုရီးယားဘာသာစကားကို အလွယ်တကူ စိတ်ဝင်စားဖွယ် သင်ယူနိုင်စေရန် မြန်မာဘာသာစကားနှင့် မြန်မာ့လူမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီအောင် ပြင်ဆင်ထားသည့် ကိုယ်တိုင်လေ့လာမှု အထောက်အကူပြု ဖတ်စာအုပ်ဖြစ်သည့်အလျောက် သင်ခန်းစာ၏ အရှေ့ပိုင်းတွင် ကိုရီးယားနှင့် မြန်မာဘာသာစကား၏ ခြားနားချက်များကို အကျဉ်းအားဖြင့် မိတ်ဆက်တင်ပြထားပါသည်။

이 교재는 현지에 한국어 교육기관과 한국어 교사가 충분하지 않다는 점을 감안하여 참고서의 역할을 하는 친절한 교재가 되도록 애를 썼습니다. 또한 한국어를 연습할 기회가 많지 않은 현지 환경을 고려하여 익힘책의 기능을 하도록 하였으며, 나아가 EPS-TOPIK을 준비할 수 있도록 구성하였습니다. 이렇게 구성된 교재는 가상의 교사를 설정하여 학습 안내를 하도록 하였습니다. 특히 ‘한글 익히기’ 단원과 과마다 수록되어 있는 문법 항목에 대한 설명은 미얀마어로 녹음을 하여 제시함으로써 이해를 돕고자 하였습니다. 부록에는 어휘 목록 및 동사와 형용사의 활용표를 제시하여 편리함을 더하고자 하였습니다.

ဤ ဖတ်စာအုပ်သည် မြန်မာနိုင်ငံတွင် ကိုရီးယား ဘာသာစကားသင်တန်းများနှင့် ကိုရီးယား ဆရာ/ဆရာမများ မလောက်ငုသည့် အခြေအနေများတွင် ကိုးကားစာအုပ်တစ်အုပ်အနေဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ရှင်းလင်းချက်များကို တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးပမ်းထားပါသည်။ ထို့အပြင် ကိုရီးယားဘာသာစကားကို လေ့ကျင့်ရန် အခွင့်မသာလှသော အခြေအနေများကို ထည့်သွင်းစဉ်းစား၍ လေ့ကျင့်ခန်းစာအုပ်တစ်ဖြစ်မှ တစ်ဆင့်တက်၍ EPS-TOPIK စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်စေရန်လည်း ရည်ရွယ်ဖွဲ့စည်းထားပါသည်။ ဤ ဖတ်စာအုပ်တွင် ဆရာမမှ ဘေးတွင် ရှိနေသကဲ့သို့ ရေးသားထားပြီး အထူးသဖြင့် ‘အခြေခံစကားလုံးမိတ်ဆက်’ ခင်းအပိုင်းနှင့် ကျန်သင်ခန်းစာများရှိ သဒ္ဒါများတွင် ရှင်းလင်းချက်များကို မြန်မာဘာသာစကားဖြင့် အသံသွင်း၍ ပိုမိုနားလည်လွယ်ကူစေရန် ပြင်ဆင်ထားပါသည်။ နောက်ဆက်တွဲ ကဏ္ဍတွင်လည်း စကားလုံးများ၏ အဓိပ္ပါယ်များနှင့် ကြိယာများ၏ အသုံးပြုပုံများကို တင်ပြ၍ လွယ်ကူစွာ လေ့လာနိုင်စေရန် ကြိုးပမ်းထားပါသည်။



17 휴가 때 제주도에도 다녀올 거예요
 17. 휴가할 때 제주도에도 다녀올 거예요

한글
 - (가)는 무슨 일을 하려고 해요?
 - 제주도에서 일하려고 해요.

영문
 - What are you going to do?
 - I'm going to work in Jeju Island.

대화
 A: 제주도에서 일하려고 해요.
 B: 제주도에서 일하려고요?
 A: 네, 그렇습니다.
 B: 제주도에서 어떤 일을 하려고요?
 A: 호텔에서 일하려고요.
 B: 호텔이 좋군요. 제주도에서 일하는 사람들이 많아요.
 A: 네, 그렇습니다. 제주도에서 일하는 사람들이 많아서 일할 기회가 많아요.
 B: 제주도에서 일하는 사람들이 많아요? 어디에서 일하려고요?
 A: 제주도에 있는 호텔에서 일하려고요.
 B: 제주도에서 일하는 사람들이 많아요? 어디에서 일하려고요?
 A: 제주도에 있는 호텔에서 일하려고요.

01 대화 **စကားပြောစာပိုဒ်များ**

본문의 내용을 쉽게 이해할 수 있도록 대화 앞에 대화의 상황을 설명하는 글을 제시하였습니다. 본문은 미안마어로 번역하여 제시하였습니다. 학습자들이 본문을 이해하는 데 도움을 주기 위해 본문에 사용된 어휘 및 표현 중 설명이 필요하다고 생각되는 것을 골라 예문과 함께 미안마어로 제시하였습니다. 본문 학습 후에는 스스로 본문에 대한 이해 정도를 측정할 수 있도록 내용 확인 문제를 제시하였습니다.

အပြန်အလှန် စကားပြောသည့် စာပိုဒ်များတွင် အကြောင်းအရာကို အလွယ်တကူ နားလည်နိုင်စေရန်အတွက် နောက်ခံအခြေအနေ ရှင်းလင်းချက်ကို ထည့်သွင်းထားပြီး စကားပြောဝါကျများကိုလည်း မြန်မာဘာသာဖြင့် ဘာသာပြန်ဆို၍ ကျောင်းသားများ စာပိုဒ်ကို အလွယ်တကူ နားလည်စေရန် စကားပြောတွင် ပါဝင်သော စကားလုံးများအနက် အချို့ကို ဥပမာနှင့်တကွ ရှင်းပြထားပြီး အကြောင်းအရာများကို သင်ယူပြီးသည့်အခါ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်စေရန်အတွက် လေ့ကျင့်ခန်း မေးခွန်းများကိုလည်း ထည့်သွင်းထားပါသည်။

02 어휘 **ဝေါဟာရများ**

교재에 제시된 어휘를 학습을 염두에 두고 어휘의 특성(유사한 의미군, 유의어, 반의어 등)을 고려하여 재배열한 후에 미안마어와 함께 제시하였습니다. 교재에 수록된 어휘 연습 문제 외에도 여백이 허락할 경우 추가로 문제를 실었습니다.

သင်ခန်းစာတွင် ပါဝင်သော စကားလုံးများကို အလွယ်တကူ သင်ယူနိုင်စေရန်အတွက် စကားလုံး၏

ထူးခြားချက်(အဓိပ္ပါယ် ဆက်စပ်မှု၊ ဆင်တူမှု၊ ခြားနားမှု စသည်)များကို ထည့်သွင်းစဉ်းစား၍ စာလုံးစဉ် ပြန်စီကာ မြန်မာဘာသာဖြင့် ဖော်ပြထားပြီး စာမျက်နှာအပိုများတွင် သင်ခန်းစာတွင် မပါရှိသေးသော စကားလုံးအချို့အတွက် လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်းထားပါသည်။

18 **18.1** **18.1.1** **18.1.1.1**


18.1.1.1 **18.1.1.1.1** **18.1.1.1.1.1**

18.1.1.1.1.1 **18.1.1.1.1.1.1** **18.1.1.1.1.1.1.1**

18.1.1.1.1.1.1.1 **18.1.1.1.1.1.1.1.1** **18.1.1.1.1.1.1.1.1.1**

18.1.1.1.1.1.1.1.1 **18.1.1.1.1.1.1.1.1.1** **18.1.1.1.1.1.1.1.1.1.1**

18.1.1.1.1.1.1.1.1.1 **18.1.1.1.1.1.1.1.1.1.1.1** **18.1.1.1.1.1.1.1.1.1.1.1.1**



03 မှတ်တမ်း သဒ္ဒါများ


မှတ်တမ်းကို ဇယားဖြင့် ဖော်ပြထားပြီး အဓိပ္ပာယ်ကို ဝက်ဘ်ဆိုက်မှ ရယူထားပြီး ဖော်ပြထားပါသည်။ မှတ်တမ်းကို ဇယားဖြင့် ဖော်ပြထားပြီး အဓိပ္ပာယ်ကို ဝက်ဘ်ဆိုက်မှ ရယူထားပြီး ဖော်ပြထားပါသည်။ မှတ်တမ်းကို ဇယားဖြင့် ဖော်ပြထားပြီး အဓိပ္ပာယ်ကို ဝက်ဘ်ဆိုက်မှ ရယူထားပြီး ဖော်ပြထားပါသည်။

သဒ္ဒါများကို နားလည်ရ လွယ်ကူစေရန် သီးခြား ဖော်ပြထားပြီး ကိုယ်တိုင်လေ့လာသင်ယူရာတွင် အထောက်အကူဖြစ်စေရန် ကိုရီးယားနှင့် မြန်မာဘာသာစကား နှိုင်းယှဉ်ချက်များကိုလည်း ထည့်သွင်းထားပါသည်။ လေ့ကျင့်ရမည့် သဒ္ဒါများကို ဥပမာနှင့်တကွ ဖော်ပြထားပြီး ဆင်တူသဒ္ဒါများနှင့်လည်း နှိုင်းယှဉ်ပြသ၍ သဒ္ဒါနှစ်ခုအကြား ခြားနားချက်ကို သိသာမြင်သာအောင် ဖော်ပြထားပါသည်။ ထို့အပြင် ဤ ဖတ်စာအုပ်တွင် ဝေါဟာရနှင့် သဒ္ဒါ လေ့ကျင့်ခန်း မေးခွန်းများကို သက်ဆိုင်ရာ သင်ခန်းစာ၏ အောက်တွင် တစ်ဆက်တည်း လေ့ကျင့်နိုင်စေရန် ထည့်သွင်းပေးထားပြီး လေ့ကျင့်ခန်း မေးခွန်းများကိုလည်း ထပ်တိုးဖြည့်စွက်ထားခြင်းအားဖြင့် သင်ခန်းစာအကြောင်းအရာကို ရင်းနှီးကျွမ်းဝင်သွားစေရန် ပြင်ဆင်ပေးထားပါသည်။

04 နေ့စဉ် အသုံးပြုသင်ခန်းစာများ

ဘာသာစကားကို နားလည်ရ လွယ်ကူစေရန် သီးခြား ဖော်ပြထားပြီး ကိုယ်တိုင်လေ့လာသင်ယူရာတွင် အထောက်အကူဖြစ်စေရန် ကိုရီးယားနှင့် မြန်မာဘာသာစကား နှိုင်းယှဉ်ချက်များကိုလည်း ထည့်သွင်းထားပါသည်။ လေ့ကျင့်ရမည့် သဒ္ဒါများကို ဥပမာနှင့်တကွ ဖော်ပြထားပြီး ဆင်တူသဒ္ဒါများနှင့်လည်း နှိုင်းယှဉ်ပြသ၍ သဒ္ဒါနှစ်ခုအကြား ခြားနားချက်ကို သိသာမြင်သာအောင် ဖော်ပြထားပါသည်။ ထို့အပြင် ဤ ဖတ်စာအုပ်တွင် ဝေါဟာရနှင့် သဒ္ဒါ လေ့ကျင့်ခန်း မေးခွန်းများကို သက်ဆိုင်ရာ သင်ခန်းစာ၏ အောက်တွင် တစ်ဆက်တည်း လေ့ကျင့်နိုင်စေရန် ထည့်သွင်းပေးထားပြီး လေ့ကျင့်ခန်း မေးခွန်းများကိုလည်း ထပ်တိုးဖြည့်စွက်ထားခြင်းအားဖြင့် သင်ခန်းစာအကြောင်းအရာကို ရင်းနှီးကျွမ်းဝင်သွားစေရန် ပြင်ဆင်ပေးထားပါသည်။

ဘာသာစကားကို နားလည်ရ လွယ်ကူစေရန် သီးခြား ဖော်ပြထားပြီး ကိုယ်တိုင်လေ့လာသင်ယူရာတွင် အထောက်အကူဖြစ်စေရန် ကိုရီးယားနှင့် မြန်မာဘာသာစကား နှိုင်းယှဉ်ချက်များကိုလည်း ထည့်သွင်းထားပါသည်။ လေ့ကျင့်ရမည့် သဒ္ဒါများကို ဥပမာနှင့်တကွ ဖော်ပြထားပြီး ဆင်တူသဒ္ဒါများနှင့်လည်း နှိုင်းယှဉ်ပြသ၍ သဒ္ဒါနှစ်ခုအကြား ခြားနားချက်ကို သိသာမြင်သာအောင် ဖော်ပြထားပါသည်။ ထို့အပြင် ဤ ဖတ်စာအုပ်တွင် ဝေါဟာရနှင့် သဒ္ဒါ လေ့ကျင့်ခန်း မေးခွန်းများကို သက်ဆိုင်ရာ သင်ခန်းစာ၏ အောက်တွင် တစ်ဆက်တည်း လေ့ကျင့်နိုင်စေရန် ထည့်သွင်းပေးထားပြီး လေ့ကျင့်ခန်း မေးခွန်းများကိုလည်း ထပ်တိုးဖြည့်စွက်ထားခြင်းအားဖြင့် သင်ခန်းစာအကြောင်းအရာကို ရင်းနှီးကျွမ်းဝင်သွားစေရန် ပြင်ဆင်ပေးထားပါသည်။





05 정보 · 문화 သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု


정확한 전달을 위해 정보 및 문화 내용을 미안마어로 번역하여 제시하였습니다. 또한 <내용 확인> 문제를 통해 스스로 내용 이해 여부를 판단할 수 있도록 하였습니다.

နားလည်မှု မလွဲမှားစေရန်အတွက် သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုအကြောင်းအရာများကို ဘာသာပြန်ဆိုပေးထားပြီး ပြန်လည်ဆန်းစစ်ခြင်းမေးခွန်းများမှတစ်ဆင့် မိမိမှ မည်မျှ နားလည်ထား သည်ကို ဆန်းစစ်နိုင်စေရန် ပြင်ဆင်ထားပါသည်။

06 EPS-TOPIK

읽기와 듣기에서 다루고 있는 주제에 대해 간략히 미안마어로 설명해 줌으로써 한국어 수준이 좀 부족하더라도 한국어를 혼자서 공부하는 데 어려움이 없도록 하고자 하였습니다. 듣기 대본을 한국어와 미안마어로 제시해 줌은 물론 정답도 함께 제시해 줌으로써 학습의 효율성을 높이고자 하였습니다. 비슷한 유형의 다른 문제를 연습할 수 있도록 <확장 연습>을 제공해 줌으로써 학습 효과를 극대화하고자 하였습니다.


ဖတ်ခြင်းနှင့် နားထောင်ခြင်းတွင် ပါဝင်သော အကြောင်းအရာများကို မြန်မာဘာသာဖြင့် ဘာသာပြန်ဆို ပေးထားခြင်းအားဖြင့် ကိုရီးယားဘာသာစကား စွမ်းရည် မမြင့်လှသော ကျောင်းသားများအနေဖြင့် ကိုယ်ထူကိုယ်ထ စာလေ့လာနိုင်စေရန် ပြင်ဆင်ပေးထားပါသည်။ အသံဖိုင်ထံမှ အကြောင်းအရာများကို ကိုရီးယား-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြ၍ အဖြေများကိုလည်း ပေးထားခြင်းအားဖြင့် သင်ယူနိုင်မှု အတိုင်းအတာကို မြှင့်တင်ထားပါသည်။ ဆင်တူမေးခွန်းများကိုလည်း လေ့ကျင့်နိုင်စေရန် ထပ်ဆောင်း လေ့ကျင့်ခန်းများကို ပြင်ဆင်ပေးထားပြီး လေ့လာမှု အကျိုးကျေးဇူးကို အမြင့်ဆုံးရောက်အောင် ကြိုးပမ်းထားပါသည်။



07 발음 အသံထွက်များ

교사가 없는 상황에서 발음 연습을 하는 데에는 한계가 있습니다. 따라서 혼자 들고 따라 읽으면서 발음 연습을 할 수 있도록 하였습니다. 모음, 자음의 발음은 물론 한국어 음운 현상에 대해서도 다루었으며 모두 31개의 항목으로 나누어 구성하였습니다.


ဆရာမ မရှိဘဲ အသံထွက် လေ့ကျင့်ရသည်မှာ မလွယ်ကူလှပါ။ ထို့ကြောင့် တစ်ဦးတည်း နားထောင်ပြီး လိုက်ဆိုရင်း အသံထွက်ကို လေ့ကျင့်နိုင်အောင် ပြင်ဆင်ပေးထားပါသည်။ သရနှင့် ဗျည်းတို့၏ အသံထွက်များသာမက အသံကူးပြောင်းခြင်း ပုံစံများကိုလည်း ထည့်သွင်းပေးထားပြီး စုစုပေါင်း (၃၁)ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။



08 유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

한국 사람들이 일상생활에서 자주 사용하는 유용한 표현을 전형적인 상황 맥락에서의 대화문을 통해 번역문과 함께 곳곳에 제시하였습니다.

ကိုရီးယားလူမျိုးများ နေ့စဉ်လူနေမှုဘဝတွင် မကြာခင် အသုံးပြုသော တွင်ကျယ်သည့် အသုံးအနှုန်းများကိုလည်း သိသာထင်ရှားသည့် အခြေအနေ/ဥပမာ/စကားပြောပုံစံများဖြင့် အလျဉ်းသင့်သလို ထည့်သွင်း၍ ဘာသာပြန်ဆိုပေးထားပါသည်။





듣기
파일
안내
အသံဖိုင်
လမ်းညွှန်

Track 01 - Track 180

『한국어 표준교재』에 수록된 듣기 파일
“ကိုရီးယားဘာသာစကား အခြေခံဖတ်စာအုပ်”အသံဖိုင်

🎧 MK 1

인사말
နှုတ်ဆက်စကား

🎧 MK 2

미안마어와 한국어 대조
မြန်မာ-ကိုရီးယား ဘာသာစကား နှိုင်းယှဉ်ချက်

🎧 K-1 - K-8

한글 익히기 I & II အခြေခံစကားလုံးများ လေ့လာခြင်း(၁+၂)

🎧 G06-1 - G50-2

각 과의 문법 포인트 강의
예 G30-1 → 30과목의 문법 1에 대한 포인트 강의
 သင်ခန်းစာ တစ်ခုချင်းစီအတွက် သဒ္ဒါရှင်းလင်းချက်များ
E.g. G30-1 : အခန်း(၃၀)မှ သဒ္ဒါ(၁)အတွက် ရှင်းလင်းချက်

🎧 L-06 - L-58

각 과의 듣기 확장 연습
예 L-30 → 30과목의 듣기 확장 연습
 သင်ခန်းစာ တစ်ခုချင်းစီအတွက် (အကြား)ထပ်ဆောင်းလေ့ကျင့်ခန်း
E.g. L-30 : အခန်း(၃၀)မှ (အကြား)ထပ်ဆောင်းလေ့ကျင့်ခန်း

🎧 P01 - P31

발음 연습
အသံထွက် လေ့ကျင့်ခန်း



Nongak
ကိုရီးယားရိုးရာဂီတတစ်မျိုး

ဤကဲ့သို့ သိမှတ်ဖွယ်ရာများ	2
မုခ် မာတိကာ	8
ကောသု ဂုဏ်ထူး သင်ခန်းစာ ဖွဲ့စည်းပုံဇယား	10
ထွက်ပေါ် ဝါဝင်သူများ	15
မီဒီယာနှင့် ကိုရီးယား ဂရပ်ဖစ်-ကိုရီးယား ဘာသာစကား နှိုင်းယှဉ်ချက်	16

ကိုရီးယားနိုင်ငံအကြောင်း

31. ဤကဲ့သို့ ကိုရီးယားနိုင်ငံအကြောင်း	22
32. နေရာမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	34
33. နေရာမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	46
34. အိမ်ထဲမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	58
35. ကိုရီးယားကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။	70

အလုပ်ခွင် ယဉ်ကျေးမှု

36. သင်တန်းမှာ အလုပ်ခွင် ယဉ်ကျေးမှု	82
37. နေရာမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	94
38. နေရာမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	106
39. နေရာမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	118
40. နေရာမှာ အပူဆုံးနေရာ ရှာဖွေကြည့်ပါ	130

အလုပ်ခွင် ယဉ်ကျေးမှု

41. ကိုရီးယားနိုင်ငံအကြောင်း	142
42. ကိုရီးယားနိုင်ငံအကြောင်း	154
43. ကိုရီးယားနိုင်ငံအကြောင်း	166
44. ကိုရီးယားနိုင်ငံအကြောင်း	178
45. ကိုရီးယားနိုင်ငံအကြောင်း	190



46. 더 신경 쓰도록 하자 ပို ဂရုစိုက်ကြရအောင်။	202
47. 재고를 파악하는 것이 중요해요 ကုန်လက်ကျန် အခြေအနေကို သိဖို့ အရေးကြီးတယ်။	214
48. 다치지 않도록 조심하세요 မထိခိုက်မိအောင်သတိထားပါ။	226
49. 안전화를 안 신으면 다칠 수 있어요 လုံခြုံရေးဖိနပ် မစီးရင် အန္တရာယ်ရတတ်တယ်။	238
50. 열심히 해 준 덕분이예요 လုပ်ငန်းခွင်အခြေအနေက ကောင်းတဲ့သဘောရှိတယ်။	250

법령 및 제도 ၂ပဒေနှင့် စနစ်များ

51. 한국에 가서 일을 하고 싶은데요 ကိုရီးယားကို သွားပြီး အလုပ်လုပ်ချင်ပါတယ်။	262
52. 근로 조건이 좋은 편이에요 အလုပ်အချက်အလက်တွေက မဆိုးပါဘူး။	274
53. 외국인 등록을 하러 가요 နိုင်ငံခြားသား မှတ်ပုံတင် လုပ်ဖို့ သွားမယ်။	286
54. 보험금을 신청하려고요 အာမခံကြေးလျှောက်မလို့ပါ။	298
55. 급여 명세서를 확인해 보세요 လစာပြေစာကို စစ်ကြည့်ပါ။	310
56. 이번 여름 휴가 계획은 세웠어? နွေရာသီပိတ်ရက်ရှည် အစီအစဉ်ဆွဲပြီးပြီလား။	322
57. 사업장을 변경하고 싶은데 အလုပ်ပြောင်းချင်လို့ပါ။	334
58. 체류 기간을 연장한 후에 꼭 신고해야 해 နေထိုင်ခွင့်သက်တမ်း တိုးပြီးရင် ဆက်ဆက် အကြောင်းကြားရမယ်။	346

직장생활용어 အလုပ်ခွင်သုံး စကားလုံးများ

59. 산업 안전 I လုပ်ငန်းခွင်တွင်း ဘေးကင်း လုံခြုံမှု ၁	358
60. 산업 안전 II လုပ်ငန်းခွင်တွင်း ဘေးကင်း လုံခြုံမှု ၂	366

부록 နောက်ဆက်တွဲ

어휘 색인 စကားလုံးနှင့် အဓိပ္ပါယ်များ	374
불규칙 용언 활용표 ရွှင်းချက်ရှိ ကြိယာစကားလုံးများ အသုံးပြုပုံ	384

주제 အကြောင်း အရာ	과 အခန်း	제목 ခေါင်းစဉ်	기능/직무 구조 သင်ခန်းစာအကြောင်းအရာ	어휘 ဝေါဟာရ	문법 သဒ္ဒါ	정보/문화 သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
예비편 စာအုပ်အစောပိုင်း	1	한글 익히기 I စကားလုံးများလေ့လာခြင်း(၁)				
	2	한글 익히기 II စကားလုံးများလေ့လာခြင်း(၂)				
	3	교실 한국어 စာသင်ခန်းသုံးစကားများ				
	4	안녕하세요 မင်္ဂလာပါ။				
	5	주말 잘 보내세요 ပိတ်ရက်မှာ အေးအေးဆေးဆေး နားပါ။				
기본 စာအုပ်အစဉ်	6	저는 투안입니다 ကျွန်တော့်နာမည် တူအန်းပါ။	자기소개하기 မိမိကိုယ်ကို မိတ်ဆက်ခြင်း	나라 နိုင်ငံ 직업 အလုပ်အကိုင်	입니다 입니다	인사 예절 နှုတ်ဆက်တဲ့ ယဉ်ကျေးမှု
	7	여기가 사무실이에요 ဒါ ရုံးခန်းပါ။	장소 및 물건 묻고 대답하기 နေရာနှင့် ပစ္စည်းအကြောင်း အမေးအဖြေ	장소 နေရာ 물건 ပစ္စည်း	이/가 이에요/예요	한국의 좌식 문화 ကြမ်းပြင်မှာ ထိုင်တဲ့ ဓလေ့ 생활필수품 လူနေမှုအသုံးအဆောင် ပစ္စည်းများ
	8	12시 30분에 점심을 먹어요 ၁၂ ခွဲမှာ နေ့လယ်စာ စားတယ်။	일과 시간 묻고 대답하기 နေ့စဉ်လုပ်ရားမှုနဲ့ အချိန်အကြောင်း အမေးအဖြေ	일과 နေ့စဉ်လုပ်ရားမှု 시간 အချိန်	-아요/어 요 에(시간)	출근 시간을 지킵시다 အချိန်မှန်မှန် ရုံးတက်ကြစို့။
	9	가족이 몇 명이에요? မိသားစုဝင် ဘယ်နှယောက် ရှိလဲ။	가족에 대해 묻고 대답하기 မိသားစုအကြောင်း အမေးအဖြေ	가족 မိသားစု 외모와 성격 ရုပ်သွင်ပြင်နဲ့ ဓရိုက်လက္ခဏာ	하고 에(장소)	높임말과 반말 ယဉ်ကျေးတဲ့ အသုံးနဲ့ သူငယ်ချင်းအသုံး
	10	어제 도서관에서 한국어를 공부했어요 မနေ့က စာကြည့်တိုက်မှာ ကိုရီးယားစာ လုပ်ခဲ့တယ်။	날짜와 장소 묻고 대답하기 ရက်စွဲနှင့် နေရာ အမေးအဖြေ	날짜와 요일 ရက်စွဲနှင့် နေ့များ 장소 및 동작 နေရာနှင့် အပြုအမူ	-았/었 - 에서	한국의 공휴일 အစိုးရရုံးပိတ်ရက်များ
	11	사과 다섯 개 주세요 ပန်းသီး ငါးလုံး ပေးပါ။	물품 구매하기 ပစ္စည်း ဝယ်ခြင်း	과일과 식료품 အသီးနှင့် စားသောက်ကုန်များ 화폐 및 물품 구매 ငွေကြေးနှင့် ပစ္စည်းဝယ်ယူခြင်း	주세요 -아/어 주 세요	의류 အဝတ်အစားများ
	12	병원 옆에 약국이 있어요 ဆေးရုံဘေးမှာ ဆေးဆိုင်ရှိတယ်။	위치와 길 찾기 နေရာနှင့်လမ်းရှာခြင်း	이동 동사 ရွေ့လျားမှုပြု ကြိယာများ 위치와 방향 နေရာနှင့် ဦးတည်ရာ	-(으)세요 (으)로	길거리 လမ်း
	13	시청 앞에서 일곱 시에 만나요 ဂုနာရီ မြို့တော်ခန်းမ ရှေ့မှာ တွေ့မယ်။	약속 시간과 장소를 정하기 တွေ့မယ့်အချိန်နဲ့ နေရာကို သတ်မှတ်ခြင်း	상태 1 အခြေအနေ(၁) 상태 2 အခြေအနေ(၂)	-고 싶다 -(으)ㄹ까 요	한국 사람들이 인사로 하는 약속 ကိုရီးယားလူမျိုးတွေ နှုတ်ဆက်တဲ့သဘောနဲ့ ပြောတဲ့ ချိန်းဆိုခြင်း
	14	저는 비빔밥을 먹을래요 ကျွန်တော်ကတော့ ထမင်းသုပ် စားမယ်။	음식 주문하기 အစားအသောက် မှာခြင်း	식당 စားသောက်ဆိုင်များ 음식의 맛 အစားအသောက် အရသာ	-(으)ㄹ래 요 안	음식 메뉴 အစားအသောက် မိန့်ခွဲ
	15	날씨가 맑아서 기분이 좋아요 ရာသီဥတု သာယာလို့ စိတ်ပျော်တယ်။	날씨와 기분 이야기하기 ရာသီဥတုနှင့် ခံစားချက်အကြောင်း ပြောခြင်း	날씨와 계절 ရာသီဥတုနှင့် ဥတုရာသီ 기분과 감정 ခံစားမှုနှင့် ခံစားချက်	- 네요 -아서/어 서	한국의 사계절 ကိုရီးယားရဲ့ (၄)ရာသီ
	16	시간이 있을 때 주로 테니스를 치러 가요 အချိန်ရတဲ့အခါ တင်းနစ်ရိုက်ဖို့ ပုံမှန် သွားပါတယ်။	취미 이야기하기 ဝါသနာအကြောင်း ပြောခြင်း	취미 ဝါသနာ 운동 အားကစား	-(으)ㄹ 때 -(으)러 가 다	취미 활동 프로그램 ဝါသနာနှင့် အပျော်တမ်း သင်တန်းများ
	17	휴가 때 제주도에 다녀올 거예요 ပိတ်ရက်မှာ ဂျပန်ကျွန်းကို အလည်သွားမလို့ပါ။	여행 경험 및 계획 이야기하기 ခရီးအတွေ့အကြုံနှင့် အစီအစဉ်အကြောင်း ပြောခြင်း	여행지 ခရီးသွားဒေသများ 여행 준비와 활동 ခရီးထွက်ရန် ပြင်ဆင်ခြင်းနှင့် လုပ်ဆောင်မှုများ	-아/어 보 다 -(으)ㄹ 거 예요	한국의 관광지 ကိုရီးယားရဲ့ လည်ပတ်စရာ နေရာများ



주제 အကြောင်း အရာ	과 အခန်း	제목 ခေါင်းစဉ်	기능/직무 구조 သင်ခန်းစာအကြောင်းအရာ	어휘 ဝေါဟာရ	문법 သဒ္ဒါ	정보/문화 သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
일상 및 여 가 생 활 oocoo oocoo oocoo	18	버스나 지하철을 타고 가요 ဘတ်စ်ကား၊ ဒါမှမဟုတ် မြေအောက်ရထား စီးပြီး သွားပါတယ်။	교통수단과 소요 시간 말하기 လမ်းပန်းဆက်သွယ်ရေးနှင့် ကြာချိန်အကြောင်း ပြောခြင်း	교통 လမ်းပန်းဆက်သွယ်ရေး 이동 သွားရေးလာရေး	(이)나 에서 까지	대중교통 이용 방법 အများသုံးယာဉ်များ အသုံးပြုနည်း
	19	거기 한국가거지요? ဟန့်ဂု ပရိဘောဂကပါလားခင်ဗျာ။	전화하기 ဖုန်းခေါ်ဆိုခြင်း 인터넷에 대해 말하기 အင်တာနက်အကြောင်း ပြောဆိုခြင်း	전화 ဖုန်း 인터넷 အင်တာနက်	- 지요 - 고	생활에 유용한 전화번호 အသုံးဝင်သော ဖုန်းနံပါတ်များ
	20	저는 설거지를 할게요 ကျွန်တော် ပန်းကန်ဆေးလိုက်မယ်။	집안일 부탁하기 အိမ်အလုပ် အကူအညီတောင်းခြင်း 집안일 말하기 အိမ်အလုပ်အကြောင်း ပြောခြင်း	청소 သန့်ရှင်းရေး 집안일 အိမ်မှုကိစ္စများ	- (으)게 요 - 는 것	쓰레기 종량제와 분리수거 အမှိုက်ခွဲခြားစွန့်ပစ်ခြင်း
	21	상 차리는 것을 도와줄까 요? ထမင်းဆိုင်ပြင်တာ ကူပေးရမလား။	설명하기 ရှင်းပြခြင်း 허락 구하기 ခွင့်တောင်းခြင်း	약속 ချိန်းဆိုခြင်း 초대 ဖိတ်ကြားခြင်း	-는데/ - (으)는데 - (으)까 요	집들이 선물 အိမ်တက်လက်ဆောင်
	22	무단횡단을 하면 안 돼요 စည်းမျဉ်းမဲ့ လမ်းဖြတ်မကူးပါနဲ့။	금지하기 တားမြစ်ခြင်း 이유 말하기 အကြောင်းရင်းပြောပြခြင်း	금지 တားမြစ်ချက်များ 하면 안 되는 행동 ရှောင်ရန်များ	- (으)면 안 되다 - (으)니까	공공장소 표지판 အများသုံးနေရာ အသိပေး ဆိုင်းဘုတ်များ
	23	어른께는 두 손으로 물건을 드려야 돼요 လူကြီးကိုဆိုရင် လက်နှစ်ဖက်နဲ့ ပစ္စည်းပေးရပါတယ်။	높임말 말하기 ယဉ်ကျေးစွာ သုံးနှုန်းပြောဆိုခြင်း 조언하기 အကြံဉာဏ်ပေးခြင်း	어휘 높임 ယဉ်ကျေးသော စကားလုံးများ 생활 예절 ယဉ်ကျေးသော အမူအကျင့်များ	- (으)시 - - 아야/어 야 되다/하 다	한국인들에게 나이란? ကိုရီးယားလူမျိုးတွေအတွက် အသက်ဆိုတာ။
	24	한국 영화를 보면서 공부 해요 ကိုရီးယားကား ကြည့်ရင်း စာလေ့လာတယ်။	공부 방법 말하기 စာလေ့လာနည်းအကြောင်း ပြောခြင်း 신청 방법 설명하기 လျှောက်ထားနည်း ရှင်းပြခြင်း	공부 စာလေ့လာခြင်း 교육 သင်တန်းများ	- (으)면서 - 기 쉽다/ 어렵다	외국인 근로자 교육 프로그램 နိုင်ငံခြားသားအလုပ်သမား သင်တန်းများ
	25	일요일마다 교회에 가요 တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း သွားတယ်။	빈도 표현하기 အကြိမ်အရေအတွက် ပြောခြင်း 소원 말하기 ဆန္ဒအကြောင်း ပြောခြင်း	종교 ဘာသာရေး 종교 활동 ဘာသာရေးလှုပ်ရှားမှုများ	마다 - 있으면/있 으면 좋겠다	종교 행사 ဘာသာရေး ခွဲတော်များ
1010 기 관 oocoo oocoo oocoo	26	밥을 먹은 후에 이 약을 드세요 ထမင်းစားပြီး နောက်မှ ဒီဆေးကို သောက်ပါ။	순서 말하기 အလှည့်အကြောင်း ပြောခြင်း 금지하기 တားမြစ်ခြင်း	신체 ခန္ဓာကိုယ် 증상 ရောဂါလက္ခဏာများ	- (으)나 후 에 - 지 마세 요	가정 비상약 အိမ်သုံး အရေးပေါ်ဆေး
	27	여기가 아프습니까? ဘယ်နေရာက နာတာလဲ။	조건 말하기 သတ်မှတ်ချက်အကြောင်း ပြောခြင်း 증상 묻고 대답하기 ရောဂါလက္ခဏာအကြောင်း အမေးအဖြေ	병원 ဆေးရုံ 치료 ဆေးကုသမှု	- (으)면 - 비/습니 까, - 비/습 니다	외국인근로자센터 진료 안내 နိုင်ငံခြားသား အလုပ်သမားစင်တာ ဆေးကုသမှု လမ်းညွှန်
	28	통장을 만들려고 왔어요 ဘဏ်စာအုပ်လုပ်ဖို့ လာတာပါ။	의도 말하기 ရည်ရွယ်ချက်ပြောခြင်း 방법 표현하기 နည်းလမ်းပြောခြင်း	은행 ဘဏ် 은행 업무/현금인출기 ဘဏ်လုပ်ငန်းများနှင့် ATM	- (으)려고 - (으)면 되 다	외국인 근로자 전용 금융 서비스 နိုင်ငံခြားသားအလုပ်သမား သီးသန့် ဘဏ်ဝန်ဆောင်မှု
	29	필리핀으로 엽서를 보내 고 싶은데요 ဖိလစ်ပိုင်သို့ ပို့စကတ် ပို့ချင်လို့ပါ။	편지 보내기 စာပို့ခြင်း 요청하기 တောင်းဆိုခြင်း	우편물 စာ 소포/택배 ပိဆယ်/ပစ္စည်း သယ်ယူပို့ဆောင်ခြင်း	(으)로 - (으)십시 오	국제특급 우편 서비스 နိုင်ငံတကာ အမြန်ချောပို့ဝန်ဆောင်မှု
	30	거기에서 태권도를 배울 수 있어요? အဲဒီမှာ တိုက်ကွမ်ပို သင်လို့ရလား။	이용 문의하기 အသုံးပြုနည်း မေးမြန်းခြင်း 교육 신청하기 သင်တန်းလျှောက်ထားခြင်း	교육 및 서비스 သင်တန်းများ၊ ဝန်ဆောင်မှုများ 외국인력 지원 센터 이용 နိုင်ငံခြားသား အလုပ်သမား ထောက်ပံ့ရေးစင်တာ အသုံးပြုခြင်း	- (으)를 수 있다/없다 - (으)려면	외국인 근로자를 위한 지원 기관 နိုင်ငံခြားသား အလုပ်သမား ထောက်ပံ့ရေး ရုံးဌာနများ

အကြောင်းအရာ	အခန်း	အကြောင်းအရာ	အကြောင်းအရာ	အကြောင်းအရာ	အကြောင်းအရာ	အကြောင်းအရာ
ကိုးကွယ်ထားသော အကြောင်းအရာ	31	ကျွန်တော်တို့ ဇာတိမြို့မှာ ဆိုးလ်မှာထက် လေကောင်းလေသန့် ပိုရတယ်။	နယ်စပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ	နယ်စပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ	နယ်စပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ	နယ်စပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
	32	အပူဆုံးနေ့မှာ ဂျင်ဆင်းကြက်ပေါင်း စားပါတယ်။	အပူဆုံးနေ့မှာ ဂျင်ဆင်းကြက်ပေါင်း စားပါတယ်။	အပူဆုံးနေ့မှာ ဂျင်ဆင်းကြက်ပေါင်း စားပါတယ်။	အပူဆုံးနေ့မှာ ဂျင်ဆင်းကြက်ပေါင်း စားပါတယ်။	အပူဆုံးနေ့မှာ ဂျင်ဆင်းကြက်ပေါင်း စားပါတယ်။
	33	ဆုံးဖြတ်ပေးရန် ကိုယ်တိုင် လုပ်ကြည့်လိုရပါတယ်။	ဆုံးဖြတ်ပေးရန် ကိုယ်တိုင် လုပ်ကြည့်လိုရပါတယ်။	ဆုံးဖြတ်ပေးရန် ကိုယ်တိုင် လုပ်ကြည့်လိုရပါတယ်။	ဆုံးဖြတ်ပေးရန် ကိုယ်တိုင် လုပ်ကြည့်လိုရပါတယ်။	ဆုံးဖြတ်ပေးရန် ကိုယ်တိုင် လုပ်ကြည့်လိုရပါတယ်။
	34	ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လို နေမလဲ။	ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လို နေမလဲ။	ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လို နေမလဲ။	ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လို နေမလဲ။	ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လို နေမလဲ။
	35	ကိုရီးယားကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။	ကိုရီးယားကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။	ကိုရီးယားကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။	ကိုရီးယားကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။	ကိုရီးယားကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။
အခြားအကြောင်းအရာ	36	သင်ရပ်သော အသွင်အပြင်က ကြည့်ကောင်းတယ်။	သင်ရပ်သော အသွင်အပြင်က ကြည့်ကောင်းတယ်။	သင်ရပ်သော အသွင်အပြင်က ကြည့်ကောင်းတယ်။	သင်ရပ်သော အသွင်အပြင်က ကြည့်ကောင်းတယ်။	သင်ရပ်သော အသွင်အပြင်က ကြည့်ကောင်းတယ်။
	37	ဆက်ဆက် မိတ်ကြရအောင်။	ဆက်ဆက် မိတ်ကြရအောင်။	ဆက်ဆက် မိတ်ကြရအောင်။	ဆက်ဆက် မိတ်ကြရအောင်။	ဆက်ဆက် မိတ်ကြရအောင်။
	38	အလုပ်လုပ်ရကျိုးနပ်တယ်။	အလုပ်လုပ်ရကျိုးနပ်တယ်။	အလုပ်လုပ်ရကျိုးနပ်တယ်။	အလုပ်လုပ်ရကျိုးနပ်တယ်။	အလုပ်လုပ်ရကျိုးနပ်တယ်။
	39	လုပ်ရအောင်လို့ပြောတယ်။	လုပ်ရအောင်လို့ပြောတယ်။	လုပ်ရအောင်လို့ပြောတယ်။	လုပ်ရအောင်လို့ပြောတယ်။	လုပ်ရအောင်လို့ပြောတယ်။
	40	ယူပြောဆိုမှု ပြောပါတယ်။	ယူပြောဆိုမှု ပြောပါတယ်။	ယူပြောဆိုမှု ပြောပါတယ်။	ယူပြောဆိုမှု ပြောပါတယ်။	ယူပြောဆိုမှု ပြောပါတယ်။
အခြားအကြောင်းအရာ	41	လုပ်ကြည့်ပါ။	လုပ်ကြည့်ပါ။	လုပ်ကြည့်ပါ။	လုပ်ကြည့်ပါ။	လုပ်ကြည့်ပါ။
	42	ကိုယ်တိုင် ကိုင်ရလဲ သိလား။	ကိုယ်တိုင် ကိုင်ရလဲ သိလား။	ကိုယ်တိုင် ကိုင်ရလဲ သိလား။	ကိုယ်တိုင် ကိုင်ရလဲ သိလား။	ကိုယ်တိုင် ကိုင်ရလဲ သိလား။



주제 အကြောင်း အရာ	과 အခန်း	제목 ခေါင်းစဉ်	기능/직무 구조 သင်ခန်းစာအကြောင်းအရာ	어휘 ဝေါဟာရ	문법 သဒ္ဒါ	정보/문화 သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
직 장 생 활 o ယဉ်ကျေးမှု	43	철근을 옮겨 놓으세요 ကွန်ကရစ်သံချောင်းကို ရွှေ့ထားပါ။	작업 지시하기 အလုပ်တာဝန်ညွှန်ကြားခြင်း 작업 확인하기 အလုပ်တာဝန် စစ်ဆေးခြင်း	건설 현장 ဆောက်လုပ်ရေးလုပ်ငန်းခွင် 유통업 포장 ပို့ဆောင်ရေးလုပ်ငန်း ပါကင်ထုပ်ခြင်း	-아/어 놓다 -지요	건설 현장의 중장비 ဆောက်လုပ်ရေးလုပ်ငန်းခွင် စက်ယန္တရားများ
	44	페인트 작업을 했거든요 ဆေးသုတ်ထားတာပဲပါ။	작업장 환경 묘사하기 လုပ်ငန်းခွင်အခြေအနေ ပုံဖော်ခြင်း 정리 정돈 말하기 နေရာတာကျထားရန် ပြောခြင်း	작업장 환경 အလုပ်ခွင်ပတ်ဝန်းကျင် အနေအထား 폐기물과 정리 도구 စွန့်ပစ်ပစ္စည်း သိမ်းဆည်းစက်	- 거든요 - 아지다/어지 다	작업 도구 정리 정돈 အလုပ်ခွင်သုံး ကိရိယာများ နေရာတာကျ ထားရှိခြင်း
	45	호미를 챙겼는데요 မြေခွတ်စဉ်ကို ယူလာပါတယ်။	작업 변경 요구하기 အလုပ်အပြောင်းအလဲ တောင်းဆိုခြင်း 작업 요청하기 အလုပ်တောင်းခံခြင်း	농업 1 စိုက်ပျိုးရေး ၁ 농업 2 စိုက်ပျိုးရေး ၂	- 는데요 - 기 전에	한국 농촌의 사계절 ကျေးလက်ရဲ့ လေးရာသီ
	46	더 신경 쓰도록 하자 ပို ရရှိတိုက်ကြရအောင်။	문제 원인 찾기 ပြဿနာရင်းမြစ်ရှာခြင်း 해결 방안 말하기 ဖြေရှင်းမည့်နည်းလမ်း အကြောင်းပြောခြင်း	축산업 မွေးမြူရေးလုပ်ငန်း 어업 ငါးဖမ်းလုပ်ငန်း	- 도록 하다 - 게 되다	축산업과 어업 현장 의 직업 မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ငန်းခွင်မှတာဝန်များ
	47	재고를 파악하는 것이 중요해요 ကုန်လက်ကျန် အခြေအနေကို သိဖို့ အရေးကြီးတယ်။	업무 관리하기 အလုပ်တာဝန် ကြီးကြပ်ခြင်း 업무 실수 말하기 အလုပ်ခွင်အမှားအယွင်း အကြောင်းပြောခြင်း	창고 관리 ပို့ဆောင်ကြီးကြပ်ခြင်း 가구 제조 ပရိဘောဂ ထုတ်လုပ်ခြင်း	- 는 것이 중요 하다 - (으)ㄹ 것이다	직장에서의 칭찬 노하우 အလုပ်ခွင်တွင်း ချီးကျူးစကား ပြောခြင်း
	48	다치지 않도록 조심하세요 မထိခိုက်မိအောင်သတိထားပါ။	기계 작업 시 주의사항 말하기 စက်ကိုင်ချိန် သတိပြုရမည့်အချက်များ အကြောင်း ပြောခြင်း 위험 상황 대처하기 အန္တရာယ်အခြေအနေ ကိုင်တွယ်ဖြေရှင်းခြင်း	기계 작업 စက်ကိုင်ခြင်း 재해 ထိခိုက်မှုများ	- (으)ㄹ 적이 있다/없다 - 지 않도록 조 심하다	작업장 사고 အလုပ်ခွင် မတော်တဆမှု
	49	안전화를 안 신으면 다 칠 수 있어요 လုံခြုံရေးဖိနပ် မစီးရင် အန္တရာယ်ရတတ်တယ်။	위험 상황 예방하기 အန္တရာယ် ကြိုတင်ကာကွယ်ခြင်း 위험 가능성 경고하기 အန္တရာယ်ရှိနိုင်မှု သတိပေးခြင်း	보호구 အကာအကွယ်ပစ္စည်းများ 작업장 사고 အလုပ်ခွင်မတော်တဆမှု	- (으)ㄹ 수 있다 - 기 때문에	신체 기관과 보호구 ကိုယ်ခန္ဓာအစိတ်အပိုင်းများ နှင့် အကာအကွယ်ပစ္စည်းများ
	50	열심히 해 준 덕분에요 ကြိုးကြိုးစားစားလုပ်ပေးတဲ့ ကျေးဇူးကြောင့်ပါ။	업무 평가하기 အလုပ်ခွင်အကဲဖြတ်ခြင်း 건강 말하기 ကျန်းမာရေးအကြောင်းပြောခြင်း	안전 수칙 လုံခြုံရေးစည်းကမ်းများ 건강 증진 ကျန်းမာရေး ကောင်းလာခြင်း	- (으)ㄹ 덕분에 - 기로 하다	건강을 위한 스트레 칭 ကျန်းမာရေးအတွက် အကြံပြုချက်များ
번 역 및 제 도 o ယဉ်ကျေးမှု	51	한국에 가서 일을 하고 싶은데요 ကိုရီးယားကို သွားပြီး အလုပ်လုပ်ချင်ပါတယ်။	고용허가제에 대해 묻고 답하기 EPS စနစ်အကြောင်း အမေးအဖြေ EPS-TOPIK에 대해 문의하기 EPS-TOPIK စာမေးပွဲအကြောင်း အမေးအဖြေ	고용허가제 EPS စနစ်အကြောင်း 한국어 능력시험 EPS-TOPIK စာမေးပွဲ	EPS - TOPIK 신청서 작성하 기 EPS-TOPIK စာမေးပွဲဖောင် ဖြည့်ခြင်း	고용허가제 이해하기 EPS စနစ်အကြောင်း လေ့လာခြင်း
	52	근로 조건이 좋은 편이 예요 လုပ်ငန်းခွင်အခြေအနေက ကောင်းတဲ့သဘောရှိတယ်။	근로계약서 내용 문의하기 အလုပ်စာချုပ်အကြောင်း မေးမြန်းခြင်း 근로 계약 체결하기 အလုပ်စာချုပ်ချုပ်ဆိုခြင်း	근로 조건 အလုပ်အချက်အလက်များ 취업 절차 အလုပ်ရှာခြင်း အဆင့်ဆင့်	표준근로계약 서 작성하기 အလုပ်စာချုပ် ဖြည့်စွက်ခြင်း	표준근로계약서 အလုပ်စာချုပ်

등장 인물

ပါဝင်သူများ



선생님 ၈၅၀၀



리한 ရီဟန်
ပါကစ္စတန်



투안 ထူအန်း
ဗီယက်နမ်



바루 ဘာရူ
အင်ဒိုနီးရှား



아딧 အာဒစ်
ထိုင်း



카림 ခါရင်း
ဥရောင်ကစ္စတန်



바트 ဘာထု
မွန်ဂို



칸 ခန်း
ကမ္ဘောဒီးယား



타타 ထာထာ
အင်ဒိုနီးရှား



이반 အိဗန်
ဥရောင်ကစ္စတန်



인디카 အင်ဒီခါ
သီရိလင်္ကာ



리리 လီလီ
တရုတ်



수피카 ဆူပီခါ
ထိုင်း



흥 ဟူအောင်
ဗီယက်နမ်



모니카 မိုနီခါ
သီရိလင်္ကာ



수루 ဆူရူ
တရုတ်



박지훈 ဘတ်ဂျီဟွန်း
ကိုရီးယား



김건우 ကင်ဂျော့
ကိုရီးယား



이미영 အီမီယောင်း
ကိုရီးယား



정소희 ဧဝင်ဆိုဟီး
ကိုရီးယား



이민우 အီမင်ဆူ
ကိုရီးယား

မြန်မာ-ကိုရီးယား ဘာသာစကား နှိုင်းယှဉ်ချက်

1 ဘာသာစကားအုပ်စု ၎ MK 2

မြန်မာဘာသာစကားက တရုတ်-တိဘက် ဘာသာစကားအုပ်စုမှာ ပါဝင်ပြီး ကိုရီးယားဘာသာစကားကတော့ အာလ်တိုက်(Altaic)ဘာသာစကားအုပ်စုမှာ ပါဝင်ပါတယ်။ အခုလို ဘာသာစကားအုပ်စုချင်း မတူညီကြပေမဲ့ ကိုရီးယားနဲ့ မြန်မာဘာသာစကားမှာ ဆင်တူတဲ့ အချက်တွေ အလွန် များပါတယ်။

	ဘာသာစကားအုပ်စု	နီးစပ်သော ဘာသာစကားများ
M	တရုတ်-တိဘက်အုပ်စု	တိဘက်၊ လီဆူ၊ အာချန်း ဘာသာစကားများ
K	အာလ်တိုက်အုပ်စု	ဥရောက်ကစ္စတန်၊ ကာဂျစ္စတန်၊ တူရကီ ဘာသာစကားများ

2 အသံထွက်များ

1. သရသံနှင့် ဗျည်းသံများ

ကိုရီးယားဘာသာစကားမှာ မြန်မာလူမျိုးတွေ အသံထွက်ရခက်တဲ့ သရသံနဲ့ မြန်မာဘာသာစကားမှာ မရှိတဲ့ ဗျည်းသံတွေ ရှိပါတယ်။

သရ -[i] ရဲ့ အသံထွက်ကို မြန်မာဘာသာစကားနဲ့ တစ်ထပ်တည်းကျအောင် မဖော်ပြနိုင်ပါဘူး။ အနီးစပ်ဆုံး ရေးရင် [အွတ်]လို့ ရေးလို့တော့ ရပေမဲ့ ဒါဟာ -[i] ရဲ့ တကယ့် အသံအမှန်တော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တကယ့် ကိုရီးယားအသံကို နားထောင်ပြီး ပါးစပ်ပုံစံကို တူအောင် လိုက်လုပ်ရင်း လေ့ကျင့်ရပါမယ်။

ဗျည်း = [r/] ရဲ့ အသံထွက်ဟာလည်း မြန်မာစကားစစ်စစ်မှာတော့ မရှိပါဘူး။ သူ့ကို [ya]လို့ မဖတ်ရပါဘူး။ အင်္ဂလိပ်စကားရဲ့ [r]အသံ(ex:[ရိုမီယို/romeo]) သို့မဟုတ် ရခိုင်[Rakhai]ရဲ့ [ra]သံမျိုး ထွက်ပေးရပါတယ်။ သူကတော့ မြန်မာစကားမှာ မရှိပေမဲ့ မြန်မာတွေနဲ့ စိမ်းလှတဲ့ အသံမျိုးတော့ မဟုတ်တဲ့အတွက် အခက်အခဲတော့ မရှိပါဘူး။

2. အသတ်သံများ

(1) တစ်လုံးတည်း အသတ်များ

ကိုရီးယားနဲ့ မြန်မာဘာသာစကားတွေမှာ အသတ်သံ ထွက်ပုံချင်းလည်း အနည်းငယ် ကွာခြားပါတယ်။ မြန်မာဘာသာစကားမှာ နှာသံနဲ့ သံပြတ် အသံထွက်တွေကို ထွက်တဲ့အခါ အသံရဲ့ တည်နေရာနဲ့ ပါးစပ်ပုံစံက အရေးကြီးတာမို့ အသံတူတာ၊ အသံခွဲရခက်တာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ကိုရီးယားဘာသာစကားမှာတော့ အသံထွက်တဲ့ နေရာနဲ့ ပါးစပ်ပုံစံက အရေးကြီးတာမို့ သတိထားပြီး လေ့ကျင့်ရပါမယ်။

- နှာသံများ - ㄱ[kan], ㅋ[kan], ㆁ[kam] (မြန်မာမှာ - ကံ၊ ကန်၊ ကမ်[kan])
- သံပြတ်အသံများ - ㄲ[kak], ㆁ[kat], ㆁ[kap] (မြန်မာမှာ - ကက်[ket]၊ ကတ်=ကပ်[kat])
- လျှာလိပ်သံ - ㆁ[kal] (မြန်မာဘာသာစကားတွင် မရှိသော်လည်း အင်္ဂလိပ်ဘာသာစကားမှ လျှာလိပ်သံကဲ့သို့ အသံထွက်လျှင် ရပါသည်။)



• ကိုရီးယားဘာသာစကားမှာလည်း အသံတူ အသတ်များ ရှိပါတယ်။

(ကိုရီးယား) 각, 각, 각 > [kak]
 간, 갓, 갓, 갓, 갈, 갓 > [kat]
 갑, 갑 > [kap]

(မြန်မာ) ကတ်[kat]=ကပ်[kat]

(2) နှစ်လုံးတွဲ အသတ်များ

ကိုရီးယားနဲ့ မြန်မာဘာသာစကားဟာ နှစ်လုံးတွဲအသတ်တွေမှာလည်း အသံထွက်ပုံချင်း ကွာခြားပါတယ်။ ကိုရီးယားရဲ့ နှစ်လုံးတွဲအသတ်ကတော့ နှစ်ခုအနက်မှ တစ်ခုကိုပဲ အသံထွက်ရတာဖြစ်ပြီး မြန်မာစကားရဲ့ နှစ်လုံးတွဲအသတ်ကတော့ တစ်ခုက အသတ်၊ တစ်ခုက ဗျည်းဖြစ်ပါတယ်။

(ကိုရီးယား) - 갑[kap]
(မြန်မာ) - တက္ကသိုလ်(တက်ကသိုလ်[tekkatho])

3. အသံကူးခြင်း

စကားသံများဟာ စကားလုံး တစ်လုံးထက် ပိုလာတဲ့အခါ အသံကူးတတ်ပါတယ်။ အသတ်ပါတဲ့ စကားလုံးရဲ့ အနောက်မှာ သရနဲ့ စတဲ့ စကားလုံး (ဗျည်းမဲ့သင်္ကေတ ‘ㅇ’) ရှိရင် ရှေ့က စကားလုံးရဲ့ အသတ်ဟာ နောက်က စကားလုံးရဲ့ ဗျည်းအဖြစ် အသံကူးသွားပါတယ်။

• 밥을 먹어요 [바블 머거요]
ဒီဝါကျမှာ (을 နဲ့ 어) ရဲ့ အရှေ့မှာ အသတ်တွေ ရှိတဲ့အတွက်ကြောင့် (블 နဲ့ 거) ဆိုပြီး အသံကူးသွားတာဖြစ်ပါတယ်။

4. အသံပြောင်းခြင်း

စကားသံများဟာ စကားလုံး တစ်လုံးထက် ပိုလာတဲ့အခါ အသံပြောင်းတတ်ပါတယ်။ ကိုရီးယားရဲ့ အသံပြောင်းခြင်း စည်းကမ်းတွေကတော့ အများကြီး ရှိပါတယ်။ အများအားဖြင့် ရှေ့က စကားလုံးရဲ့ အသတ်က နောက်က စကားလုံးရဲ့ ဗျည်း သို့မဟုတ် သရရဲ့ သက်ရောက်မှုကြောင့် ရှေ့က စကားလုံးရဲ့ အသံပြောင်းသွားတာမျိုး ဖြစ်ပါတယ်။


• คุก내 kukne [kuŋnɛ], 막내 makne [maŋnɛ]
‘ㄱ’ အသတ်နောက်မှာ ‘ㄴ’ ဗျည်း ရှိရင် ‘ㄱ’ ဟာ ‘ㅇ’ သံဖြစ်သွားပါတယ်။ ဒါကို နှာသံပြောင်းခြင်းလို့ ခေါ်ပါတယ်။
(ကိုရီးယားဘာသာစကားရဲ့ အသံကူးပြောင်းပုံ အသေးစိတ်ကို သင်ခန်းစာ တစ်ခန်းချင်းစီမှာ ထပ် ရှင်းပြပါမယ်။)

မြန်မာ-ကိုရီးယား ဘာသာစကား နှိုင်းယှဉ်ချက်

3 သဒ္ဒါနှင့် အသုံးများ

1. ဝါကျစဉ်


(1) ကိုရီးယားနဲ့ မြန်မာဘာသာစကားဟာ ဝါကျစဉ်လည်း တူညီပါတယ်။ ကတ္တား+ကြိယာ+ကံ(SVO)ဝါကျစဉ်ဖြစ်တဲ့ တရုတ်နဲ့ အင်္ဂလိပ်ဘာသာစကားလိုမဟုတ်ဘဲ ကိုရီးယားနဲ့ မြန်မာဘာသာစကားဟာ ကတ္တား+ကံ+ကြိယာ(SOV) ဝါကျစဉ်ပုံစံဖြစ်ပါတယ်။




(2) ကိုရီးယားဘာသာစကားဟာ မြန်မာဘာသာစကားလိုပဲ ကြိယာရဲ့ အရှေ့မှာ ကြိယာဝိသေသနကို ထားရပါတယ်။



(3) ကိုရီးယားဘာသာစကားဟာ မြန်မာဘာသာစကားလိုပဲ နာမ်ရဲ့ အနောက်မှာ ဝိဘတ်လိုက်ပါတယ်။



(4) ကိုရီးယားဘာသာစကားဟာ မြန်မာဘာသာစကားလိုပဲ အကူကြိယာဟာ ပင်မကြိယာရဲ့ အနောက်မှာ နေရပါတယ်။





(5) ကိုရီးယားဘာသာစကားမှာ အငြင်းကို ပြချင်တဲ့အခါ မြန်မာဘာသာစကားလိုပဲ (မ+ကြိယာ+ဝါကျအဆုံးသတ်) ပုံစံရှိပါတယ်။ ဒါ့အပြင် မြန်မာမှာ မရှိတဲ့ (ကြိယာ+အငြင်း+ဝါကျအဆုံးသတ်)ပုံစံလည်း ရှိပါတယ်။

M	မ + စားဘူး	→	မစားဘူး
K	안 먹어요	→	안 먹어요
	먹 + 지 않아요	→	먹지 않아요

(6) မြန်မာစကားမှာ နာမ်ကို အထူးပြုတဲ့အခါ ရှေ့ကနေရော နောက်ကနေပါ စကားလုံးထည့်လို့ရပေမဲ့ ကိုရီးယားစကားမှာတော့ နာမ်ရဲ့ အရှေ့ကနေပဲ အထူးပြုလို့ရပါတယ်။

M	ကော်ဖီ + ပူပူ	→	ကော်ဖီပူပူ
	ပူတဲ့ + ကော်ဖီ	→	ပူတဲ့ ကော်ဖီ
K	따뜻한 커피	→	따뜻한 커피

2. လိပ်စာနှင့် ရက်စွဲ ရေးနည်း

(1) ကိုရီးယားနိုင်ငံမှာ လိပ်စာရေးတဲ့အခါ ကြီးစဉ်ငယ်လိုက် အစဉ်အတိုင်း ရေးရပါတယ်။

M	အမှတ် ၂၄၆၊ သမာဓိလမ်း၊ သီရိမင်္ဂလာရပ်၊ မော်လမြိုင်မြို့။
K	울산광역시 중구 중가로 345 한국산업인력공단 အူးလ်ဆန်းမြို့၊ ဂွန်ဂူမြို့နယ်၊ ဂျုံဂါရီလမ်း၊ အမှတ် ၃၄၅ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန

(2) မြန်မာဘာသာစကားမှာ (ရက်၊လ၊နှစ်)လို့ ရေးပေမဲ့ ကိုရီးယားဘာသာစကားမှာတော့ (နှစ်၊လ၊ရက်)လို့ပဲ ရေးပါတယ်။

M	၃၁ ရက်၊ ၁၀ လ၊ ၂၀၁၈ ခုနှစ်
K	2018년 10월 31일

မြန်မာ-ကိုရီးယား ဘာသာစကား နှိုင်းယှဉ်ချက်

3. အချိန်နှင့် ကာလ

မြန်မာစကားမှာ (ခွဲတယ်/တယ်/မယ်)စတဲ့ စကားလုံးတွေနဲ့ အချိန်ကာလ(အတိတ်/ပစ္စုပ္ပန်/အနာဂတ်/ပြုနေမှု/ပြီးဆုံးမှု)ကို ဖော်ပြပါတယ်။ ဒါပေမဲ့ ကိုရီးယားဘာသာစကားလောက်တော့ အချိန်ကာလပြ စကားလုံးတွေကို တိတိကျကျ တွင်တွင်ကျယ်ကျယ် အသုံးမပြုပါဘူး။

မြန်မာစကားနဲ့ ကိုရီးယားစကားရဲ့ အသိသာဆုံး ကွာခြားချက်ကတော့ ကြိယာနဲ့ တွဲဆက်ပုံ တွဲဆက်နည်းဖြစ်ပါတယ်။

M	စား + ခွဲ + တယ်။	စား + နေ + တယ်။	စား + တယ်။	စား + မယ်။
K	먹 + 았 + 다	먹 + 고 있 + 다	먹 + 는 + 다	먹 + 겠 + 다

အပေါ်က ဥပမာကို ကြည့်မယ်ဆိုရင် (စားခွဲတယ်)နဲ့(စားနေတယ်)ရဲ့ စကားဆက်အသုံးပြုပုံက ကိုရီးယားနဲ့ မြန်မာ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ (စားတယ်)နဲ့(စားမယ်)မှာကျတော့ မြန်မာစကားမှာ ဝါကျအဆုံးသတ် တစ်ခုတည်းနဲ့ အချိန်ကာလကို ဖော်ပြလို့ရပေမဲ့ ကိုရီးယားစကားမှာတော့ ကြိယာနဲ့ ဝါကျအဆုံးသတ်စကားလုံးရဲ့ ကြားမှာ ကာလပြစကားဆက်ကို မဖြစ်မနေ ထည့်ပေးရပါတယ်။

ဥပမာ **먹었다** ရဲ့ **았** ဟာဆိုရင် ဝါကျအဆုံးသတ်နဲ့ တွဲတဲ့ အတိတ်ကာလပြ စကားဆက်ပုံဖြစ်ပြီး သူ့ရှေ့က ကြိယာက အာသရလား အောသရလားဆိုတာကို ကြည့်ပြီးမှ တွဲဆက်ရတာဖြစ်ပါတယ်။ အဲဒီလိုပဲ။ ကိုရီးယားဘာသာစကားမှာ နာမ် သို့မဟုတ် ကြိယာကို စကားဆက် တစ်ခုနဲ့ တွဲဆက်တော့မယ်ဆိုရင် အမြဲတမ်း “ဗျည်း+သရအောက်မှာ အသတ်ပါခြင်း/မပါခြင်းနဲ့ ဗျည်းနဲ့ တွဲထားတဲ့ သရက ဘယ်လို သရလဲ”ဆိုတာကို ထည့်စဉ်းစားပေးရပါတယ်။

M	စားခွဲသူ / သွားခွဲသူ	စားတဲ့သူ / သွားတဲ့သူ	စားမယ့်သူ / သွားမယ့်သူ	စားနေတဲ့သူ / သွားနေတဲ့သူ
K	먹은 사람 / 간 사람	먹는 사람 / 가는 사람	먹을 사람 / 갈 사람	먹고 있는 사람 / 가고 있는 사람

အပေါ်က ဥပမာကတော့ နာမ်ကို အထူးပြုတဲ့ ကာလပြစကားဆက် အသုံးပြုပုံကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။ အတိတ်ကာလနဲ့ အနာဂတ်ကာလပြ စကားလုံးတွေမှာ ကြည့်ရင် အသတ်ပါခြင်း မပါခြင်းအပေါ်မူတည်ပြီး အသုံးပြုတဲ့ ကာလပြစကားဆက်ပုံစံ ကွဲပြားတာ တွေ့နိုင်ပါတယ်။ မြန်မာစကားမှာတော့ အဲဒီလို ဗျည်းသရ ခွဲသုံးခြင်းမျိုး မရှိတာမို့ ဒါဟာလည်း သေချာ လေ့လာမှတ်သားရမယ့် အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။

နောက်တစ်ချက် မတူတာက မြန်မာစကားမှာ စကားဆက်ကို သုံးပြီး နာမ်ကို အထူးပြုတဲ့အခါ ဝါကျအဆုံးသတ်ကို သံတိုပြောင်းပေးလိုက်ရုံပါပဲ။ ဥပမာ(စားတယ် → စားတဲ့သူ/စားမယ် → စားမယ့်သူ)။ ဒါပေမဲ့ ကိုရီးယားစကားမှာတော့ ဝါကျအဆုံးသတ်နဲ့ တွဲခဲ့တဲ့ စကားလုံးကို နာမ်ကို အထူးပြုတဲ့အခါမှာ စကားဆက်အနေနဲ့ ဆက်သုံးလို့ ရတာလည်း ရှိသလို မရတာလည်းရှိပါတယ်။

ဥပမာ(먹는다 → 먹는 사람 ✓), (먹었다 → 먹었 사람 X), (먹겠다 → 먹겠 사람 X), (먹고 있다 → 먹고 있 사람 X)



4. ယဉ်ကျေးသည့် အသုံးအနှုန်းများ

ကိုရီးယားဘာသာစကားမှာ ယဉ်ကျေးတဲ့ အသုံးနှင့် ပုံမှန်အသုံး၊ သူငယ်ချင်းသုံး စသည်ဖြင့် စကားပြောပုံစံများ ရှိပါတယ်။ မြန်မာစကားရဲ့ (ရှိသည်နှင့် ရှိပါသည်၊ စားသည်နှင့် သုံးဆောင်သည်)ကဲ့သို့သော အသုံးများဟာ ကိုရီးယားဘာသာစကားမှာ လွန်စွာ စုံလင်ကြွယ်ဝလှတဲ့အတွက် ကိုရီးယားဘာသာစကားရဲ့ အခက်ခဲဆုံး ကဏ္ဍလို့တောင် ဆိုကြပါတယ်။

M	ငါ အိမ်မှာ ရှိတယ်။(ရိုးရိုးဝါကျ) ကျွန်မ အိမ်မှာ ရှိပါတယ်။(ပိုယဉ်ကျေးတဲ့ ဝါကျ)
K	저는 집에 있습니다. 선생님께서서 덕에 계십니다.

ကိုရီးယားစကားမှာ 저(ကျွန်တော်)ဆိုတာ မိမိကိုယ်ကို နှိမ့်ချတဲ့ အသုံးဖြစ်ပြီး 습니다(ပါတယ်။)ကလည်း ကိုယ့်ထက် ကြီးတဲ့ သူကို ပြောတဲ့အခါမှာ သုံးတဲ့ ဝါကျအဆုံးသတ်ပုံစံဖြစ်ပါတယ်။ အဲဒီလို မိမိကိုယ်ကို နှိမ့်ချပြောဆိုခြင်းအားဖြင့် ယဉ်ကျေးစေတဲ့ အသုံးမျိုးလည်း ရှိသလို နံပါတ်(၂)ဝါကျထဲကလို 께서(က)ဆိုတဲ့ ဝိဘတ်ကို အသုံးပြုပြီး တစ်ဖက်သားကို မြှင့်တင်ခြင်းအားဖြင့် စကားကို ယဉ်ကျေးစေတာမျိုးလည်း ရှိပါတယ်။ 덕(အိမ်)ဆိုတာကလည်း 집(အိမ်)ကို ပိုယဉ်ကျေးအောင် ပြောတာဖြစ်ပြီး 계시(ရှိ)ကလည်း 있(ရှိ)ကို ပိုယဉ်ကျေးအောင် သုံးတဲ့ စကားမျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် မိမိကိုယ်ကို နှိမ့်ချတဲ့ ပုံစံနဲ့ တစ်ဖက်သားကို မြှင့်တင်တဲ့ ပုံစံဆိုပြီး ရှိတာမို့ ဒါတွေကို ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။



우리 고향은 서울보다 공기가 맑아요

ကျွန်တော်တို့ ဇာတိမှာက ဆိုးလ်မှာထက် လေကောင်းလေသန့် ပိုရတယ်။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် ရာသီဥတုအကြောင်း ပြောတတ်စေရန်၊ နှိုင်းယှဉ်တတ်စေရန်
- သဒ္ဒါ - 지만, 보다
- ဝေါဟာရ ရာသီဥတု၊ မြို့ပြအင်္ဂါရပ်များ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ကိုရီးယားရှိ ခရိုင်များ



대화 1 စကားပြော ၁

Track 97



ဘာရူနဲ့ ချောလ်မင် အပြင်ကို ကြည့်ရင်း စကားပြောနေကြပါတယ်။ သူတို့ ဘာအကြောင်း ပြောနေကြတာလဲ။ အရင်ဆုံး သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြော ကြည့်ရအောင်။

바루 철민 씨, 밖을 보세요. 지금 눈이 와요. 우와 **신기해요.**
ချောလ်မင်ရေ၊ အပြင်ကို ကြည့်ပါဦး။ အခု နှင်းတွေ ကျနေတယ်။ အံ့သြစရာကြီးဗျာ။

철민 바루 씨는 눈을 처음 봐요?
ဘာရူက နှင်းကျတာ အခုမှ မြင်ဖူးတာလား။

바루 네, 우리 고향은 일 년 내내 더워요. 12월에도 **최저기온이 20도 정도**라서 바닷가에 가서 수영도 할 수 있어요.
ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဆီမှာက တစ်နှစ်ပတ်လုံး ပူတာ။ ၁၂လပိုင်းမှာတောင် အနိမ့်ဆုံးအပူချိန်က ၂၀ဒီဂရီ လောက်ပဲဆိုတော့ ပင်လယ်ကမ်းစပ် သွားပြီး ရေထောင် ကူးလို့ ရတယ်။

철민 정말요? 바루 씨 고향에 여행 가고 싶네요.
ဟုတ်လား။ ဘာရူတို့ ဇာတိကို အလည်သွားချင်လိုက်တာဗျာ။

바루 겨울에는 비가 많이 와서 습해요. 여행을 하려면 여름에 가세요. 기온은 **높지만** 비가 오지 않아서 여행하기 좋아요.
ဆောင်းတွင်းမှာတော့ မိုး အရမ်း ရွာတော့ စိုစိုစွတ်စွတ်နဲ့။ သွားလည်မယ်ဆိုရင် နွေရာသီမှာ သွားဗျ။ အပူချိန်တော့ မြင့်ပေမယ့် မိုးမရွာတော့ လည်လို့ ပတ်လို့ ကောင်းတယ်။

신기하다

ထူးခြားအံ့သြဖွယ်ရာကောင်းသည်
· 외국인인데 한국 사람처럼 한국말을 하니 정말 신기해요.
နှိုင်းခြားသားဖြစ်ပြီး ကိုရီးယားလူမျိုး အတိုင်း ကိုရီးယားစကား ပြောတာ အရမ်း အံ့သြဖို့ ကောင်းတယ်။
· TV에서 마술을 하는 것을 봤는데 아주 신기했어요. တီဗီမှာ မျက်လှည့်ပြတာ တွေတာ အရမ်း ထူးဆန်းတယ်။

정도

N쯤 ဖြင့် အစားထိုး အသုံးပြုနိုင်သည်။
· 집에서 회사까지 30분 정도 걸려요.
အိမ်ကနေ ရုံးအထိ မိနစ် ၃၀လောက် ကြာတယ်။
· 한국에서 산 지 1년 정도 됐어요.
ကိုရီးယားမှာ နေတာ ၁နှစ်လောက် ရှိပြီ။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 두 사람은 지금 무엇을 보고 있어요?
သူတို့ နှစ်ယောက် အခု ဘာကို ကြည့်နေတာလဲ။
2. 바루 씨의 고향은 날씨가 어때요?
ဘာရူတို့ ဇာတိမှာ ရာသီဥတုက ဘယ်လိုနေလဲ။

정답 1. 눈 오는 것을 보고 있어요. 2. 일 년 내내 더워요.



အပိုင်း ၁ **အပိုင်း ၁** ဝေါဟာရ ၁


နံပါတ် ရာသီဥတု




ဒါကတော့ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းလေးတွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



အပူချိန်




အပူချိန်




အပူချိန်




အပူချိန်



အပူချိန်




အပူချိန်




အပူချိန်



အပူချိန်



အပူချိန်



အပူချိန်



အပူချိန်



အပူချိန်



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်။

1. ဂရမ်ကို ဖြေဆိုပါ။ ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားနဲ့ တွဲဆက်ပါ။



၁



၂



၃



၄



၅

၁ ဝေါဟာရ

၂ ဝေါဟာရ

၃ ဝေါဟာရ

၄ ဝေါဟာရ

၅ ဝေါဟာရ

အဖြေ 1. ၂. ၃. ၄. ၅. ၆.



အကြောင်းအရာချင်း ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝါကျ နှစ်ကြောင်းကို ဆက်စပ်ပေးတဲ့အခါ သုံးပါတယ်။
ကြိယာ သို့မဟုတ် ဂုဏ်ရည်ပြကြိယာနဲ့ တွဲဖက်သုံးလေ့ရှိပြီး နာမ်နဲ့ တွဲတဲ့ အခါမှာတော့ ‘-(ဝါ)지만’ ကို သုံးပါတယ်။

- **가:** 수루 씨 고향의 여름 날씨는 어때요? **ဆူရူတို့** **ဇာတိမှာ** နွေရာသီ ရာသီဥတုက ဘယ်လိုနေလဲ။
나: 30도까지 기온이 **올라가지만** 습도가 낮아서 많이 덥지 않아요.
၃၀ ဒီဂရီလောက်ထိ အပူချိန် မြင့်တက်တတ်ပေမဲ့ စိုထိုင်းဆတော့ နိမ့်လို့ သိပ် အပူကြီးတော့ မဟုတ်ပါဘူး။
- **가:** 인디카 씨 고향은 서울하고 비슷해요? **အင်ဒီခါတို့** **ဇာတိမှာ** ရော ဆိုးလ်လိုပဲလား။
나: 아니요, 서울에는 사람이 **많지만** 우리 고향에는 사람이 별로 없어요.
ဟင့်အင်း! ဆိုးလ်မှာက လူတွေ များပေမဲ့ ကျွန်မတို့ **ဇာတိမှာ**တော့ လူ သိပ်မရှိပါဘူး။

대조적 정보 နှိုင်းယှဉ်ချက်


‘-지만’ က ‘-ပေမဲ့’ လို့ ဆိုလိုပါတယ်။ မြန်မာစာမှာလိုပဲ ဝါကျ နှစ်ကြောင်းကြားမှာ သုံးပြီး ပထမ ဝါကျရဲ့ ကြိယာ သို့မဟုတ် ဂုဏ်ရည်ပြကြိယာနဲ့ တွဲဖက် သုံးပါတယ်။


- **우리** **아버지는** **크지만** **어머니는** 작으세요. **ကျွန်တော်တို့** **အဖေက** **အရပ်ရှည်ပေမဲ့** **အမေက**တော့ ပုပါတယ်။
- **한국말을** **잘 못하지만** **한국 드라마를** 좋아해요.
ကိုရီးယားစကားကို **ကောင်းကောင်း** မပြောတတ်ပေမဲ့ **ကိုရီးယားဇာတ်လမ်းတွေကို** ကြိုက်ပါတယ်။



‘-지만’ ရဲ့ အသုံးကို နားလည်ပြီးလား။ ဒါဆိုရင် ပုံကို ကြည့်ပြီး ကွက်လပ်ထဲမှာ သင့်တော်ရာ စကားလုံးကို ဖြည့်ကာ စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 그림을 보고 ‘-지만’을 사용해서 대화를 완성하세요. ပုံကို ကြည့်ပြီး ‘-지만’ ကို သုံး၍ ဝါကျကို အဆုံးသတ်ပါ။

- 1)  **가:** 한국은 겨울에도 습해요? **ကိုရီးယားမှာက** ဆောင်တွင်းလည်း စိုစွတ်တာပဲလား။
나: 아니요, 여름에는 _____ 겨울에는 _____.
ဟင့်အင်း! နွေဘက်မှာတော့ စိုစွတ်ပေမဲ့ ဆောင်တွင်းမှာတော့ မစိုစွတ်ပါဘူး။

- 2)  **가:** 투안 씨 고향 날씨는 어때요? **ထူအန်းတို့** **ဇာတိရဲ့** **ရာသီဥတုက** ရော ဘယ်လိုနေလဲ။
나: 낮에는 _____ 밤에는 _____.
နွေဘက်မှာတော့ ပူပေမဲ့ **ညဘက်မှာတော့** အေးပါတယ်။

정답 1. 습하지만, 습하지 않아요 2. 덥지만, 시원해요




ထပ်ပြီး လေ့လာရအောင်။ ‘-지만’ ကို သုံးပြီး ဝါကျကို အဆုံးသတ်ကြည့်ပါ။

1. 운동화는 _____ 구두는 불편해요.
2. 오전에는 _____ 지금은 안 와요.
3. 시장은 _____ 공원은 가까워요.
4. 저는 기타는 못 _____ 피아노는 칠 수 있어요.

정답 1. 편하지만 2. 왔지만 3. 멀지만 4. 치지만



대화 2 စကားပြော ၂



ခန်း တစ်ယောက် တက္ကစီ ငှားစီးနေပါတယ်။ ကားဆရာနဲ့ ဘာတွေ ပြောနေကြလဲ။ အရင်ဆုံး သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ကြည့်ရအောင်။

택시 기사 **어서 오세요.**
ကြွပါ ခင်ဗျာ။

칸 **신도림으로 가 주세요.**
ရှင်းဒိုရင်းကို သွားပေးပါခင်ဗျာ။

택시 기사 **네, 알겠습니다. 그런데 **어디에서 오셨어요?****
ဟုတ်ကဲ့ပါ။ ဒါနဲ့ ဘယ်နိုင်ငံက လာတာလဲ။

칸 **캄보디아에서 왔어요.**
ကမ္ဘောဒီးယားက လာတာပါ။

택시 기사 **아, 캄보디아요? 저도 한 번 여행을**
가 봤는데 정말 좋았어요. 공기도 맑
고 시끄럽지 않고요.

ဪ။ ကမ္ဘောဒီးယားလား။ ကျွန်တော်လည်း တစ်ခါ အလည်သွားဖူးတာ အရမ်းပျော်ခဲ့တယ်။ လေကောင်း လေသန့်လည်း ရပြီး သိပ်မဆူညံဘူးဗျ။

칸 **네, 우리 고향은 **서울보다** 인구도 적**
고 조용해요. 그래서 처음 서울에 왔
을 때는 사람이 너무 많아서 **깜짝 놀**
랐어요.

ဟုတ်ပါတယ်။ ကျွန်တော်တို့ ဇာတိမှာက ဆိုးလ်မှာထက် လူနေ နည်းပြီး ငြိမ်ငြိမ်သက်သက် ရှိတယ်။ အဲဒါကြောင့် ဆိုးလ်ကို ရောက်ရောက်ချင်း တုန်းက လူတွေ အရမ်း များလို့ ရုတ်တရက် အံ့သြသွားမိ သေးတာဗျ။

어디에서 오셨어요?
ဘယ်နိုင်ငံက လာခဲ့တာပါလဲ။
· **가:** 어디에서 오셨어요?
ဘယ်နိုင်ငံက လာခဲ့တာပါလဲ။
나: 미안마에서 왔어요.
မြန်မာနိုင်ငံက လာခဲ့တာပါ။

깜짝 놀라다 ရုတ်တရက် ခန်းမှန်းမထားသော ကိစ္စကြောင့် အံ့အားသင့်ခြင်းကို ဖော်ပြသည့်အခါ သုံးသည်။
· 한국에서 일하는 친구가 한국 어를 너무 잘해서 깜짝 놀랐어요.
ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းက ကိုရီးယားလို အရမ်း ကျွမ်းလို့ ရုတ်တရက် အံ့သြမိတယ်။
· 리한 씨가 갑자기 고향으로 돌아간다고 해서 깜짝 놀랐어요.
ရီဟန်က ရုတ်တရက် ဇာတိက ပြန်မယ်လို့ ပြောတော့ အရမ်း အံ့သြသွားတာ။



ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ခန်းနဲ့ ကားဆရာလို့ သဘောထားပြီး သူတို့ ပြောသလို လိုက်ပြော ကြည့်ရအောင်။ သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

- 1. 칸 씨는 어디에서 왔어요? ခန်းက ဘယ်က လာခဲ့တာလဲ။
- 2. 칸 씨는 고향은 어때요? ခန်းရဲ့ ဇာတိက ဘယ်လိုနေလဲ။

정답 1. 캄보디아 2. 서울보다 인구가 적고 조용해요.



မြို့ပြအင်္ဂါရပ်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



인구가 많다
လူနေမှု ထူထပ်သည်



인구가 적다
လူနေမှု နည်းပါးသည်



복잡하다
လူရှုပ်သည်



한적하다
ဆိတ်ငြိမ်သည်



교통이 편리하다
လမ်းပန်းဆက်သွယ်ရေး
လွယ်ကူသည်



교통이 불편하다
လမ်းပန်းဆက်သွယ်ရေး
ခက်ခဲသည်



시끄럽다
ရှည်သည်



조용하다
ငြိမ်သက်သည်



공기가 맑다
လေကောင်းလေသန့်ရသည်



유명하다
နာမည်ကြီးသည်








친절하다
ဖော်ရွေသည်

- 출퇴근 시간에는 항상 교통이 복잡해요. ရုံးတက်ရုံးဆင်းချိန်မှာတော့ အမြဲတမ်း ကားလမ်းတွေ ရှုပ်တတ်တယ်။
- 지금 살고 있는 집은 지하철역에서 가까워서 교통이 편리해요. အခု နေနေတဲ့ အိမ်က မြေအောက်ရထားဘူတာရုံနဲ့ နီးတော့ သွားရလာရတာ လွယ်ကူတယ်လေ။



အပေါ်မှာ လေ့လာခဲ့တဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားရင်း မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.
အောက်ကပုံနဲ့ လိုက်မယ့် အသုံးအနှုန်းကို ဥပမာ ဝေါဟာရထဲကနေ ရွေးပြီး ထည့်ပါ။



- 보기** 한적하다 시끄럽다 인구가 적다 교통이 편리하다
 복잡하다 교통이 불편하다 인구가 많다 친절하다

정답 1) 인구가 많다 2) 복잡하다 3) 교통이 편리하다 4) 시끄럽다
 5) 인구가 적다 6) 한적하다 7) 교통이 불편하다 8) 친절하다



နာမ်နဲ့ တွဲဖက်ပြီးတော့ နှိုင်းယှဉ်ခြင်းကို ဖော်ပြတဲ့ ဝါကျတွေမှာ သုံးပါတယ်။

- 가: 모니카 씨의 고향은 **서울보다** 커요? **မိုနီခါရဲ့** ဇာတိက ဆိုးလ်ထက် ကြီးလာ။
- 나: 아니요, **서울보다** 작아요. **ဟင့်အင်း၊** ဆိုးလ်ထက် သေးပါတယ်။
- 가: 오늘 날씨가 참 춥네요. **ဒီနေ့** ရာသီဥတု အရမ်း အေးတယ်နော်။
- 나: 네, **어제보다** 기온이 내려갔어요. **ဟတ်ကဲ့၊** မနေ့ကထက် အပူချိန် ကျသွားတယ်။

대조적 정보 နှိုင်းယှဉ်ချက်

‘보다’ ကို မြန်မာစကားရဲ့ “-ထက်” မှာလိုပဲ တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ဖို့အတွက် နှိုင်းယှဉ်လိုတဲ့ နာမ်ရဲ့ နောက်မှာ ကပ်လျက် တွဲပြီး အသုံးပြုပါတယ်။

- 수박이 **사과보다** 커요. **ဖရဲသီးက** ပန်းသီးထက် ကြီးပါတယ်။
- 기차가 **버스보다** 빨라요. **ရထားက** ဘတ်စ်ကားထက် မြန်ပါတယ်။



‘보다’ ရဲ့ အသုံးကို နားလည်ပြီးလား။ ဒါဆိုရင် ပုံကို ကြည့်ပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 그림을 보고 대화를 완성하세요. ပုံကို ကြည့်ပြီး ဝါကျကို အဆုံးသတ်ပါ။

- 1) 고향 서울 가: 투안 씨 고향은 인구가 많아요? **ထူအန်းတို့** ဇာတိမှာ လူနေထူထပ်လား။
 나: 아니요, 서울보다 _____ .
 ဟင့်အင်း၊ ဆိုးလ်မှာထက် နည်းပါတယ်။
- 2) 어제 오늘 가: 오늘은 날씨가 어때요? **ဒီနေ့** ရာသီဥတု ဘယ်လိုနေလဲ။
 나: 어제보다 _____ .
 မနေ့ကထက် အေးပါတယ်။

정답 1) 적어요 2) 시원해요



ထပ်ပြီး လေ့လာရအောင်။ ‘보다’ ကို သုံးပြီး ဖြေကြည့်ပါ။

1. 봄이 좋아요, 가을이 좋아요?
2. 미얀마가 커요, 한국이 커요?
3. 백화점 물건이 비싸요, 시장 물건이 비싸요?
4. 운동을 잘해요, 노래를 잘해요?



활동 **အသုံးချသင်ခန်းစာများ**

〈보기〉처럼 메모를 한 후에 고향을 소개해 보세요.

ဥပမာမှာ ပြထားသလို မှတ်စုထုတ်ပြီး မိမိ ဇာတိအကြောင်း မိတ်ဆက်ကြည့်ပါ။

보기

필리핀 बोराकाი ဖိလစ်ပိုင်နိုင်ငံ ဘိုရာခိုင်ကျွန်း	
최고기온 အမြင့်ဆုံး အပူချိန်	38도 ၃၈ ဒီဂရီ
최저기온 အနိမ့်ဆုံး အပူချိန်	20도 ၂၀ ဒီဂရီ
습도 စိုထိုင်းဆ	높다 မြင့်သည်
특징 အင်္ဂါရပ်များ	인구가 적다 လူနေ နည်းသည် 조용하다 ငြိမ်သက်သည် 바다가 유명하다 ပင်လယ်က နာမည်ကြီးသည်

- 가: 고향이 어디예요?
ဇာတိက ဘယ်ကလဲ။
- 나: 제 고향은 필리핀 보라카이예요.
ကျွန်တော့် ဇာတိကတော့ ဖိလစ်ပိုင်နိုင်ငံ ဘိုရာခိုင်ကျွန်းပါ။
- 가: 보라카이 날씨는 어때요?
ဘိုရာခိုင် ရာသီဥတုက ဘယ်လိုနေလဲ။
- 나: 서울보다 더워요. 최고기온은 38도 정도이고
최저기온은 20도 정도예요.
ဆိုးလ်ထက် ပူပါတယ်။ အမြင့်ဆုံးအပူချိန် ၃၈ဒီဂရီလောက်
ဖြစ်ပြီး အနိမ့်ဆုံး အပူချိန်ကတော့ ၂၀ဒီဂရီလောက်ပါ။
- 가: 습도도 높아요?
စိုထိုင်းဆရော မြင့်လား။
- 나: 네, 서울보다 습도가 높아요.
ဟုတ်ကဲ့၊ ဆိုးလ်ထက် စိုထိုင်းဆ မြင့်ပါတယ်။
- 가: 보라카이는 어떤 곳이에요?
ဘိုရာခိုင်က ဘယ်လို နေရာမျိုးလဲ။
- 나: 제 고향은 서울보다 인구도 적고 조용해요.
그리고 바다가 유명해서 관광객이 많이 와요.
ကျွန်တော့် ဇာတိက ဆိုးလ်ထက် လူနေ နည်းပြီး
ဆိတ်ငြိမ်ပါတယ်။ ပြီးတော့ ပင်လယ်က နာမည်ကြီးလို့
ခရီးသွား ဧည့်သည်တွေ အလာများပါတယ်။

고향	
최고기온	
최저기온	
습도	
특징	




한국의 행정구역 ကိုရီးယားနိုင်ငံရဲ့ တိုင်း၊ ခရိုင်များ

한국은 1개의 특별시(서울), 6개의 광역시(부산, 인천, 대구, 광주, 대전, 울산), 8개의 도(경기도, 강원도, 충청북도, 충청남도, 전라북도, 전라남도, 경상북도, 경상남도), 1개의 특별자치시(세종시), 1개의 특별자치도(제주도)로 이루어져 있습니다.

ကိုရီးယားနိုင်ငံကို မြို့တော် ၁မြို့(ဆိုးလ်)၊ အခြား မြို့ကြီး ၆မြို့(ဘူဆန်၊ အင်ချွန်၊ ဒယ်ဂူ၊ ဝမ်ဂျူ၊ ဒယ်ဂျွန်၊ အူလ်ဆန်)၊ ပြည်နယ် ၈ခု(ဂယောင်ဂီ၊ ဂန်ဝန်၊ ချွန်းချောင်းမြောက်ပိုင်း၊ ချွန်းချောင်းတောင်ပိုင်း၊ ဂျော်လာမြောက်ပိုင်း၊ ဂျော်လာတောင်ပိုင်း၊ ဂယောင်ဆန်းမြောက်ပိုင်း၊ ဂယောင်ဆန်းတောင်ပိုင်း)၊ သီးသန့်မြို့တော် ၁မြို့(ဆယ်ဂျုံမြို့)၊ သီးသန့်ပြည်နယ် ၁ခု(ဂျယ်ဂျူကျွန်း)တို့ဖြင့် ဖွဲ့စည်းထားပါတယ်။

경기도와 인천광역시는 서울과 함께 '수도권'으로 불리는데, 이곳에는 대한민국 인구의 절반을 넘는 사람들이 살고 있습니다. 강원도는 80%가 산지이고 바다도 있어 관광객들이 많이 찾는 곳입니다. 충청도는 중부 지방과 남부 지방을 이어 주는 역할을 하는 곳으로 교통이 편리하고 과학과 행정의 중심지입니다. 전라도는 한국의 최대 쌀 생산지로 전주, 광주 등의 도시가 유명합니다. 이곳에는 맛있는 음식이 많은 것으로도 유명해 관광객들이 많이 찾습니다. 경상도는 대구, 울산, 부산 등의 광역시가 모여 있어 바다를 중심으로 공업이 많이 발달했습니다. 경주는 신라의 수도였던 곳으로 전통 문화가 많이 남아 있어 세계 문화유산으로 지정되었습니다. 한국의 대표적인 관광지인 제주도는 독특한 자연환경과 문화를 간직한 곳으로 국제 자유 도시로 지정해 한국뿐만 아니라 외국에서도 많이 찾는 관광지로 거듭나고 있습니다.

ဂယောင်ဂီပြည်နယ်နဲ့ အင်ချွန်မြို့ကြီးကိုတော့ ဆိုးလ်မြို့နယ်နဲ့ အတူတကွ 'မြို့ပြဒေသများ'လို့ ခေါ်ဆိုကြပြီး အဲဒီဒေသတွေမှာတော့ ကိုရီးယားနိုင်ငံ လူဦးရေရဲ့ တစ်ဝက်ကျော်ကျော်လောက် နေထိုင်လျက် ရှိပါတယ်။ ဂန်ဝန်ပြည်နယ်မှာတော့ ၈၀%လောက်က တောင်တန်းဒေသဖြစ်ပြီး ပင်လယ်လည်း ရှိတာကြောင့် ခရီးသွားည့်သည်တွေ ပြတ်လေ့ မရှိပါဘူး။ ချွန်းချောင်းပြည်နယ်ကတော့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသကို ဆက်သွယ်ပေးတဲ့ တာဝန်ကို ယူထားတဲ့ နေရာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူပြီး သိပ္ပံပညာရပ်နဲ့ အုပ်ချုပ်ရေးအတွက် အရေးပါသော ဒေသဖြစ်ပါတယ်။ ဂျော်လာပြည်နယ်ကတော့ ကိုရီးယားနိုင်ငံရဲ့ ဆန်စပါးထွက်ရှိမှု အများဆုံး မြို့တွေဖြစ်တဲ့ ဂျွန်ဂျူ၊ ဝမ်ဂျူ စတဲ့ မြို့တွေကြောင့် ထင်ရှားပါတယ်။ ဒီနေရာတွေက အစားအသောက် အရသာရှိတယ်လို့လည်း နာမည်ကြီးတာကြောင့် ခရီးသွားတွေ မပြတ်ပါဘူး။ ဂယောင်ဆန်းပြည်နယ်ကတော့ ဒယ်ဂူ၊ အူလ်ဆန်၊ ဘူဆန်မြို့ကြီးတွေ စုနေတဲ့အတွက် ပင်လယ်ကို ဗဟိုပြုတဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးပါတယ်။ ဂယောင်ဂျူကတော့ ရှိလာခေတ် မြို့တော်ဟောင်း ဖြစ်တာကြောင့် ရိုးရာ အမွေအနှစ်တွေ အများကြီး ကျန်ရှိနေတဲ့အတွက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားပြု လည်ပတ်စရာ နေရာဖြစ်တဲ့ ဂျယ်ဂျူကျွန်းကတော့ ထူးခြားတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်ပြီး နိုင်ငံတကာ လွှဲလပ်သော မြို့တော်အဖြစ် သတ်မှတ်ထားလို့ ကိုရီးယားမှာတင်မကဘဲ နိုင်ငံရပ်ခြားကနေလည်း အများဆုံး လာရောက် လည်ပတ်ကြတဲ့ နေရာအဖြစ် ကျော်ကြားလျက် ရှိနေပါတယ်။

















EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ



မေးခွန်းနံပါတ် ၁နဲ့ ၂အတွက် စကားပြော တစ်ခုကို နားထောင်ပြီး အသင့်တော်ဆုံး အဖြေကို ရွေးပေးရမှာပါ။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

[1~3] 잘 듣고 내용과 관계있는 그림을 고르십시오.
သေချာ နားထောင်ပြီး အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ပုံကို ရွေးပါ။



1. ① 	② 	③ 	④ 
2. ① 	② 	③ 	④ 
3. ① 	② 	③ 	④ 



အောက်က ပုစ္ဆာတွေအတွက် မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ စကားပြောကို နားမထောင်ခင် ရွေးဖို့ ပေးထားတာတွေကို အရင် ဖတ်ကြည့်ပါ။

[4~5] 질문을 듣고 알맞은 대답을 고르십시오.
မေးခွန်းကို နားထောင်ပြီး လိုက်ဖက်မယ့် အဖြေကို ရွေးပါ။

4. ① 오늘은 덥고 습해요.
② 30도까지 올라갈 거예요.
③ 어제보다 오늘보다 추웠어요.
④ 기온이 높지만 바람이 많이 불어요.

5. ① 네, 인구가 적고 조용해요.
② 네, 바다가 아주 유명해요.
③ 아니요, 서울보다 한적해요.
④ 아니요, 복잡하지만 공기가 맑아요.

👂 **듣기 대본** စာသား

1. **남:** 오늘 날씨는 어때요? ဒီနေ့ ရာသီဥတု ဘယ်လိုနေလဲ။
여: 건조해요. ခြောက်သွေ့ပါတယ်။
2. **여:** 투안 씨 고향은 서울하고 비슷해요? ထူအန်းတို့ ဇာတိက ဆိုးလ်မှာလိုပဲလား။
남: 아니요, 서울보다 인구가 적어서 훨씬 조용해요.
ဟင့်အင်း။ ဆိုးလ်မှာထက် လူနေ နည်းတော့ အများကြီး ပိုပြီး ဆိတ်ငြိမ်ပါတယ်။
3. **남:** 서울은 교통이 편리해서 버스나 지하철을 타면 어디든지 갈 수 있습니다.
ဆိုးလ်မှာက လမ်းပန်းဆက်သွယ်ရေး လွယ်ကူတော့ ဘတ်စ်ကားတို့ မြေအောက်ရထားတို့ စီးတာနဲ့ ဘယ်မဆို သွားနိုင်ပါတယ်။
4. **여:** 오늘 최고기온은 몇 도예요? ဒီနေ့ အမြင့်ဆုံးအပူချိန်က ဘယ်နှ ဒီဂရီလဲ။
5. **남:** 모니카 씨 고향은 복잡해요? မိုနီခါတို့ ဇာတိမှာ လူရှုပ်လား။

정답 1. ② 2. ③ 3. ④ 4. ② 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 📖 L-31

1. 대화를 듣고 질문에 알맞은 것을 고르십시오.
ပြောတာကို နားထောင်ပြီး မေးခွန်းအတွက် သင့်တော်ရာ အဖြေကို ရွေးပါ။
수피카의 고향은 겨울 날씨가 어떻게습니까?
ဆူဖီခါရဲ့ ဇာတိမှာ ဆောင်းတွင်း ရာသီဥတု ဘယ်လိုနေလဲ။
① 춥다 ② 따뜻하다 ③ 비가 온다 ④ 눈이 내린다

👂 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

- 여:** 한국은 겨울이 너무 추워요. ကိုရီးယားက ဆောင်းတွင်း တအား အေးတယ်။
남: 수피카 씨 고향은 어때요? ဆူဖီခါ ဇာတိမှာရော ဘယ်လိုနေလဲ။
여: 겨울이 있지만 별로 춥지 않아요. 대신 비가 많이 와요.
ဆောင်းတွင်းတော့ ရှိပေမဲ့ သိပ် မအေးဘူးရှင့်။ အဲဒီအစား မိုးတော့ မတရား ရွာတယ်။
남: 그래요? 한국은 춥고 눈도 내려요. ဟုတ်လား။ ကိုရီးယားမှာတော့ အရမ်း ချမ်းပြီး နင်းတွေလည်း ကျတယ်။

정답 1. ③





မေးခွန်းနံပါတ် ၁နဲ့ ၂ကတော့ ကွက်လပ်ဖြည့်ဖို့ အသင့်တော်ဆုံး အဖြေတွေကို ရွေးပေးရမှာပါ။ မှန်ကန်တဲ့ စကားလုံးတွေကို ရွေးပြီး ကွက်လပ်ဖြည့်ပါ။

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ဖြည့်ဖို့ အသင့်တော်ဆုံး အရာကို ရွေးပါ။

1. 우리 고향은 일 년 내내 따뜻합니다. 평균 기온은 보통 25도 정도이고 _____로 내려가는 날이 없어서 눈이 오지 않습니다.
ကျွန်တော်တို့ ဇာတိမှာ တစ်နှစ်ပတ်လုံး နွေးပါတယ်။ ပျမ်းမျှ အပူချိန်ကတော့ များသောအားဖြင့် ၂၅ဒီဂရီလောက် ဖြစ်ပြီးတော့ သုညမှတ်အောက်ကို ကျသွားတဲ့ နေ့မျိုး မရှိလို့ နှင်းမကျပါဘူး။

- ① 날씨 ② 영하 ③ 온도 ④ 습도

2. 가: 가장 기온이 낮을 때는 몇 도까지 내려가요?
 အပူချိန် အနိမ့်ဆုံး ကျဆင်းတဲ့အခါ ဘယ် ဒီဂရီလောက်အထိ ကျတတ်လဲ။
 나: 우리 고향의 _____은/는 15도 정도예요.
 ကျွန်တော်တို့ ဇာတိရဲ့ အနိမ့်ဆုံးအပူချိန်ကတော့ ၁၅ဒီဂရီ လောက်ပါ။

- ① 습도 ② 영상 ③ 최고기온 ④ 최저기온

3. 가: 한국은 여름에 비가 많이 와요? ကိုရီးယားက နွေရာသီမှာ မိုးများလား။
 나: 네, 비가 많이 와서 _____이/가 높아요. ဟုတ်ကဲ့။ မိုးများလို့ စိုထိုင်းဆ မြင့်ပါတယ်။

- ① 습도 ② 날씨 ③ 최고기온 ④ 최저기온



အောက်ပါ ပုစ္ဆာတွေအတွက် စာပိုဒ်ကို ဖတ်ပြီး မေးခွန်းတွေကို ဖြေပေးရမှာပါ။ အရင် လေ့လာခဲ့တာတွေကို ပြန်စဉ်းစားပြီး မေးခွန်းတွေကို ဖြေကြည့်ရအောင်။

[4~5] 다음 글을 읽고 물음에 답하십시오. အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ဖြေဆိုပါ။

제 고향은 필리핀 보라카이입니다. 보라카이는 제주도보다 작은 섬인데 연평균 기온이 27도 정도로 일 년 내내 따뜻합니다. 그런데 6월부터 10월까지 비가 많이 와서 습도가 높습니다. 그러니까 여행을 가고 싶으면 11월에서 5월에 가는 것이 좋습니다. 이 때에는 기온은 높지만 습도가 낮아서 여행하기 좋습니다. 보라카이는 연평균 최고기온이 34도이고 최저기온이 20도라서 일 년 내내 바다에 가서 수영할 수 있습니다. 보라카이는 작지만 아주 아름다워서 관광객이 많이 옵니다. 그리고 바다가 아주 유명하니까 보라카이에 오면 바다에 꼭 가 보십시오.
ကျွန်တော့် ဇာတိကတော့ ဖိလစ်ပိုင်နိုင်ငံ ဘိုရာခိုင်ကျွန်းပါ။ ဘိုရာခိုင်က ဂျယ်ဂျူကျွန်းထက် သေးတဲ့ ကျွန်းလေး ဖြစ်ပြီးတော့ နှစ်ပတ်လည် ပျမ်းမျှ အပူချိန်က ၂၇ဒီဂရီလောက် ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး နွေးထွေးပါတယ်။ ဒါပေမဲ့ ဇူလိုင်ကနေ ၁၀လပိုင်း အထိကတော့ မိုး မတရား ရွာလို့ စိုထိုင်းဆ မြင့်ပါတယ်။ အဲဒါကြောင့် အလည်သွားချင်တယ်ဆိုရင် ၁၁လပိုင်းကနေ ၅လပိုင်းအတွင်း သွားတာ ကောင်းပါတယ်။ အဲဒီ အချိန်မှာတော့ အပူချိန်မြင့်ပေမဲ့ စိုထိုင်းဆ နိမ့်တော့ လည်လို့ ပတ်လို့ ကောင်းပါတယ်။ ဘိုရာခိုင်မှာက နှစ်ပတ်လည် ပျမ်းမျှ အမြင့်ဆုံး အပူချိန်က ၃၄ဒီဂရီဖြစ်ပြီး အနိမ့်ဆုံး အပူချိန်က ၂၀ဒီဂရီဆိုတော့ တစ်နှစ်ပတ်လုံး ပင်လယ်ထဲမှာ ရေကူးလို့ ရပါတယ်။ ဘိုရာခိုင်ကျွန်းက သေးပေမဲ့ အရမ်း လှတော့ ခရီးသွားဧည့်သည်တွေ အများကြီး လာကြပါတယ်။ ပြီးတော့ ပင်လယ်က အရမ်း နာမည်ကြီးတော့ ဘိုရာခိုင်ကို ရောက်ရင် ပင်လယ်ကို မဖြစ်မနေ ရောက်အောင် သွားပါ။

4. 이 글은 무엇에 대한 글입니까? 3 가항을 고르십시오. (정답: 1, 2, 4)
- ① 고향 음식 ② 고향 날씨 ③ 휴가 계획 ④ 여행 경험
5. 보라카이에 대한 설명으로 알맞지 않은 것을 고르십시오. (정답: 5)
- 2018년 7월과 8월에는 비가 많이 옵니다.
- ① 제주도보다 큼니다. ② 11월에는 습도가 낮습니다.
③ 1월에도 수영을 할 수 있습니다. ④ 7월과 8월에는 비가 많이 옵니다.

정답 1. ② 2. ④ 3. ① 4. ② 5. ①

 **확장 연습** **ထပ်ဆောင်း လေ့ကျင့်ရန်**

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ဖြည့်ရန် အသင့်တော်ဆုံး စကားလုံးကို ရွေးပါ။

1. နေရာမှာ နေထိုင်နေပါသည်။ အထူးသဖြင့် ပင်လယ်ထဲ ဝင်ရောက်လာရုံနှင့် မသက်သာဘဲ ရေကူးခြင်းကို ချစ်မြတ်နိုးစွာ နေထိုင်ကြပါသည်။
- ① ဝန်ထုပ် ② အလုပ် ③ အလုပ် ④ အလုပ်
⑤ အလုပ် ⑥ အလုပ် ⑦ အလုပ် ⑧ အလုပ်
2. နေ့မှာ မိုးရွာနေပါသည်။ နေရာမှာ ရေကူးခြင်းကို ချစ်မြတ်နိုးစွာ နေထိုင်ကြပါသည်။
- ① ဝန်ထုပ် ② အလုပ် ③ အလုပ် ④ အလုပ်
⑤ အလုပ် ⑥ အလုပ် ⑦ အလုပ် ⑧ အလုပ်
3. နေရာမှာ ရေကူးခြင်းကို ချစ်မြတ်နိုးစွာ နေထိုင်ကြပါသည်။
- ① ဝန်ထုပ် ② အလုပ် ③ အလုပ် ④ အလုပ်
⑤ အလုပ် ⑥ အလုပ် ⑦ အလုပ် ⑧ အလုပ်


정답 1. ③ 2. ④ 3. ④

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် ကိုရိုးယား၏ အစားအသောက် အလေ့အထနှင့် အကျွမ်းတဝင်ရှိစေရန်၊ ချက်နည်း ရှင်းပြတတ်စေရန်
- သဒ္ဒါ -(으)ㄴ, -아서/어서
- ဝေါဟာရ ရာသီစာများ၊ ပါဝင်ပစ္စည်းများနှင့် ဟင်းချက်နည်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု နေ့ထူးနေ့မြတ်တွင် စားသုံးသော အစားအစာများ



대화 1 စကားပြော ၁



အောက်မှာ ရီဟန်နဲ့ ရီဟွန်းတို့ စကားပြောနေတာလေးကို ဖော်ပြထားပါတယ်။ သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

리한 오늘 점심 메뉴는 삼계탕이네요.
ဒီနေ့ နေ့လယ် မိန်းက ဂျင်ဆင်းကြက်ပေါင်းပါလား။

지훈 리한 씨, 오늘은 복날이에요. 한국 사람들은
복날에 삼계탕을 먹어요.
ရီဟန်ရေ၊ ဒီနေ့က အပူဆုံးနေ့လေ။ ကိုရိုးယား လူမျိုးတွေက
အပူဆုံးနေ့မှာ ဂျင်ဆင်းကြက်ပေါင်း စားကြတယ်။

리한 정말요? 날씨가 더운데 왜 뜨거운 삼계탕을
먹어요?
တကယ်လားဗျ။ ရာသီဥတု ပူကပူနဲ့ ဘာလို့ ပူတဲ့
ဂျင်ဆင်းကြက်ပေါင်းကို စားရတာလဲ။

지훈 여름에 뜨거운 음식을 먹으면 몸이 따뜻해져서
더위를 이길 수 있어요.
နွေရာသီမှာ ပူတဲ့ အစားအစာကို စားရင် ခန္ဓာကိုယ်
နွေးလာလို့ အပူဒဏ်ကို တွန်းလှန်နိုင်တယ်လေ။

리한 그래요? 요즘 저도 너무 더워서 힘이 없었는데
잘됐네요.
ဟုတ်လား။ အခုတလော ကျွန်တော်လည်း အရမ်း ပူလို့
အားမရှိတာနဲ့ အတော်ပဲဗျာ။

잘됐다 아တော်ပဲ

ကိစ္စတစ်ခုခု ချောချောမွေ့မွေ့
ပြီးမြောက်တဲ့အခါ သုံးပါတယ်။

· 가: 시험에 합격해서 한국에서
일할 수 있게 됐어요.
စာမေးပွဲ အောင်လို့ ကိုရိုးယားမှာ
အလုပ်လုပ်ဖြစ်သွားပါတယ်။

나: 잘됐네요. 축하해요.
အတော်ပဲ။ ဂုဏ်ယူပါတယ်။

· 가: 다음 달에 고향에 갔다올
거예요. 휴가를 받았거
든요.
နောက်လမှာ ဇာတိကို
သွားပြန်လာမလို့ပါ။ ခွင့်ရက်
ရလာလို့လေ။

나: 고향에 간 지 오래됐는데
잘됐네요.
ဇာတိကို မပြန်ရတာ
ကြာပြီဆိုတော့အတော်ပဲပေါ့။

더위 অপ수

အရမ်း ပူသော ရာသီဥတု

- 한국은 8월에 더위가 가장 심해요.
ကိုရိုးယားမှာက ဝေလပိုင်းမှာ အပူဒဏ်
အပြင်းထန်ဆုံးပဲ။
- 한국에서는 여름에 더위를 잘 견디기 위해서 뜨거운 음식을 먹어요.
ကိုရိုးယားမှာက နွေရာသီမှာ
အပူဒဏ်ကိုခံနိုင်ဖို့အတွက် ပူတဲ့
အစားအစာကိုစားလေ့ရှိပါတယ်။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 두 사람은 점심에 뭘 먹어요? သူတို့ နှစ်ယောက် နေ့လယ်စာ ဘာ စားမှာလဲ။
2. 오늘은 무슨 날이에요? ဒီနေ့ ဘာနေ့လဲ။

정답 1. 삼계탕 2. 복날

အပိုစာအုပ် ၁ ဝေါဟာရ ၁

계절 음식ရာသီစ



ဒါကတော့ ရာသီစနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။

여름 음식 ฤดูร้อน



뜨겁다
ပူသည်



차다/차갑다
အေးသည်



삼계탕
ဂျင်ဆင်းကြက်ပေါင်း



냉면
ခေါက်ဆွဲအေး




콩국수
ပဲနို့ခေါက်ဆွဲအေး



팔빙수
ရေခဲသုတ်

겨울 음식 冬季



팥죽
ပဲနီလေးဆန်ပြုတ်



군고구마
ကန်စွန်းဥမီးဖုတ်



찐빵
ပေါက်စိ



호떡
ဆန်မုန့်ချို



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်။

1. 사진에 맞는 표현을 <보기>에서 골라 넣으세요.

အောက်က ဓာတ်ပုံနဲ့ ကိုက်ညီမယ့် စကားလုံးကို ဥပမာ ဝေါဟာရထဲကနေ ရွေးပြီး ထည့်ပါ။



1)



2)



3)



4)



5)



6)



7)



8)

보기

팔빙수
콩국수

삼계탕
찐빵

군고구마
냉면

팥죽
호떡

정답 1) 군고구마 2) 팔빙수 3) 삼계탕 4) 찐빵 5) 냉면 6) 호떡 7) 콩국수 8) 팥죽



ဂုဏ်ရည်ပြကြိယာနဲ့ တွဲပြီး နာမ်ကို အထူးပြုပါတယ်။ '있-' နဲ့ '없-' ရဲ့ အနောက်မှာ '-는' ပဲ လိုက်ပါတယ်။

자음 (ချည်း) + -은	모음 (သရ), 자음 (ချည်း) 'ㄹ' + -ㄴ
작다 → 작은	크다 → 큰

- 가: 리한 씨, 배가 많이 아파요? ရီဟန်ရေ ဝိုက် တအား နာနေလား။
 나: 네, 아까 **찬** 것을 많이 먹어서 그런 것 같아요. ဟုတ်ကဲ့။ ခုနက အေးတဲ့ ဟာတွေ စားလိုက်မိလို့ ထင်တယ်။
- 가: 누가 지민 씨예요? ဘယ်သူက ရှိမင်လဲ။
 나: 저기 키가 **작은** 사람이에요. ဟိုး က အရပ် ပုတဲ့ သူပါ။
- 가: 이 근처에 **맛있는** 식당이 없어요? ဒီနားမှာ အရသာရှိတဲ့ စားသောက်ဆိုင် မရှိဘူးလား။
 나: 서울 식당에 가 보세요. 불고기가 아주 맛있어요.
 ဆိုးလ် စားသောက်ဆိုင်ကို သွားကြည့်ပါလား။ အသားကင် အရမ်း အရသာရှိတယ်။
- 집이 **먼** 곳에 있는 사람부터 출발하세요. အိမ် ဝေးတဲ့ နေရာမှာ ရှိတဲ့ သူတွေကနေ စပြီး ထွက်ခွာကြပါ။



'-(으)ㄴ' ရဲ့ အသုံးကို နားလည်ပြီလား။ ဒါဆိုရင် အပေါ်က စကားလုံးတွေကို သုံးပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 빈칸에 맞는 표현을 <보기>에서 골라 '-(으)ㄴ' 을 사용해서 대화를 완성하세요.

အသုံးအနှုန်းကို ဥပမာထဲကနေ ရွေးပြီး '-(으)ㄴ' ကို သုံး၍ ဝါကျကို အဆုံးသတ်ပါ။

- 1) 가: 어느 식당에 갈까요? ဘယ် စားသောက်ဆိုင်ကို သွားကြမလဲ။
 나: 저기 사람이 _____ 식당에 들어가요. ဟိုး က လူများတဲ့ စားသောက်ဆိုင်ကို သွားရအောင်။
- 2) 가: 무슨 음식을 먹을까요? ဘာ (အစားအစာ) စားကြမလဲ။
 나: 오늘은 추우니까 _____ 음식을 먹고 싶어요.
 ဒီနေ့ အေးတော့ ပူပူနွေးနွေး(အစားအစာ)လေး စားချင်တယ်။
- 3) 가: 어디 아파요? ဘယ်နား နေမကောင်းလို့လဲ။
 나: 아까 _____ 음식을 먹어서 배탈이 났어요. ခုနက အေးတဲ့ အစားအစာ စားမိလို့ ဝိုက်ရစ်နာလို့ပါ။

보기

따뜻하다

차다

많다

정답 1) 많은 2) 따뜻한 3) 찬



ထပ်ပြီး လေ့လာရအောင်။ '-(으)ㄴ' ကို သုံးပြီး ဝါကျကို အဆုံးသတ်ကြည့်ပါ။

1. (시원하다, 물, 마시다) _____.
2. (맛있다, 불고기, 먹다) _____.
3. (친절하다, 사람, 만나다) _____.

정답 1. 시원한 물을 마세요 2. 맛있는 불고기를 먹어요 3. 친절한 사람을 만나요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

꼭 쉬세요. တစ်ဝကြီး နားပါ။

가: 그럼 주말 잘 보내고 월요일에 봅시다. ဒါဆို နားရက်မှာ ကောင်းကောင်း နားပြီး တနင်္လာနေ့မှာ တွေ့ကြတာပေါ့။

나: 네, 반장님. 주말 동안 **꼭 쉬세요.** ဟုတ်ကဲ့။ ခရာ။ နားရက် အတွင်း **တစ်ဝကြီး နားပါ။**



ဂေါ်နနဲ့ ထူအန်းတို့ သုံးထပ်သားကင် စားတဲ့အကြောင်း ပြောနေကြပါတယ်။ အရင်ဆုံး သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ကြည့်ရအောင်။

건우 투안 씨, 삼겹살을 좋아해요?
ထူအန်းရေ၊ သုံးထပ်သားကင် ကြိုက်လား။

투안 네, 저는 한국 음식 **중에서** 삼겹살을
제일 좋아해요. 그런데 처음에는 식
탁에서 고기를 **구워서** 먹는 것이 좀
신기했어요.

ဟုတ်ကဲ့။ ကျွန်တော် ကိုရီးယား အစားအစာထဲမှာ
သုံးထပ်သားကင် အကြိုက်ဆုံးပဲ။ ဒါပေမဲ့
အစကတော့ ထမင်းစားပွဲမှာ အသားကို ကင်ပြီး
စားရတာ နည်းနည်း အံ့ဩနေခဲ့တာ။

건우 그래요? 한국에서는 이렇게 먹는 음
식이 많아요.

ဟုတ်လား။ ကိုရီးယားမှာက ဒီလို စားရတဲ့
အစားအစာတွေ ပေါ့တယ်။

투안 우리 나라에서는 식탁 위에서 **직접**
요리를 하지 않아요. 그래서 한국에
서 처음 고기를 먹을 때 식탁 위에 불
이 있어서 너무 무서웠어요.

ကျွန်တော်တို့ နိုင်ငံမှာတော့ ထမင်းစားပွဲမှာ
တိုက်ရိုက် ချက်ပြီး စားလေ့မရှိဘူးပဲ။ အဲဒါကြောင့်
ကိုရီးယားမှာ အသားကင် စားပွဲတုန်းက စားပွဲပေါ်မှာ
မီးဖိုကြီး ရှိနေတော့ အရမ်း ကြောက်သွားခဲ့တာ။

중에서 **ကြားထဲမှာ၊ အထဲမှာ**
ရှေ့မှာ ရှိတဲ့ အများကိန်း အားလုံးကို
ထည့်ပြောလိုခြင်း ဖြစ်ပါတယ်။
· 저는 과일 중에서 딸기를
제일 좋아해요.
ကျွန်တော်တော့ အသီးတွေထဲမှာ
စတော်ဘယ်ရီသီးကို အကြိုက်ဆုံးပဲ။
· 투안 씨는 제 친구 중에서
키가 제일 커요.
ထူအန်းကတော့ ကျွန်တော့်
သူငယ်ချင်းတွေကြားမှာ အရင်
အမြင့်ဆုံးပဲ။

직접 တိုက်ရိုက်၊ ကိုယ်တိုင်
· 환전을 하려면 직접 은행에
가야 해요.
ငွေလဲချင်ရင် ကိုယ်တိုင် ဘဏ်ကို
သွားရပါမယ်။
· 저는 음식을 사 먹지 않고
직접 요리해서 먹어요.
ကျွန်တော်ကတော့ အစားအစာကို
ဝယ်စားဘဲ ကိုယ်တိုင်
ချက်စားပါတယ်။



ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ဂေါ်နနဲ့ ထူအန်းလို့ သဘောထားပြီး သူတို့ ပြောသလို
လိုက်ပြောကြည့်ရအောင်။ သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က
မေးခွန်းတွေ ဖြေကြည့်ရအောင်။

- 1. 두 사람은 지금 어디에 있어요? သူတို့ နှစ်ယောက် အခု ဘယ်မှာ ရှိပါသလဲ။
- 2. 투안 씨가 한국에서 제일 좋아하는 음식은 뭐예요?
ထူအန်း ကိုရီးယားမှာ အကြိုက်ဆုံး အစားအစာက ဘာပါလဲ။

정답 1. 식당 2. 삼겹살



ဝါဝင်ပစ္စည်းတွေနှင့် ဟင်းချက်နည်း ဆိုင်ရာ အသုံးအနှုန်းတွေ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



고기
အသား



생선
ငါး



채소
အသီးအရွက်



소고기
အမဲသား



돼지고기
ဝက်သား



닭고기
ကြက်သား



양고기
သိုးသား



파
ကြက်သွန်မြိတ်



양파
ကြက်သွန်နီ



마늘
ကြက်သွန်ဖြူ



감자
အာလူး



당근
မုန်လာဥနီ



끓이다
ပွက်ပွက်ဆူအောင် ပြုတ်သည်



삶다
ပြုတ်သည်



굽다
ကင်သည်



볶다
ကြော်သည်



튀기다
အကြွပ်ကြော်သည်



အပေါ်မှာ လေ့လာခဲ့တဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားရင်း မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 문장을 읽고 알맞은 그림을 연결하세요. ဝါကျကို ဖတ်ပြီး သင့်တော်ရာ ပုံနှင့် တွဲပေးပါ။

- ① 감자를 튀기세요.
- ② 생선을 구우세요.
- ③ 당근을 볶으세요.
- ④ 돼지고기를 삶으세요.



정답 ① ㉠ d, ② ㉡ c, ③ ㉢ b, ④ ㉣ a

ကြိယာ၏ ပြုလုပ်မှု/ အခြေအနေ တစ်ခုပြီး တစ်ခု လုပ်ဆောင်/ ဖြစ်ခြင်းကို ဖော်ပြသည်။

ㅏ, ㅑ → -아서	ㅓ, ㅕ, ㅣ စသည်ဖြင့် → -어서	하다 → 해서
가다 → 가서	찍다 → 찍어서	하다 → 해서
만나다 → 만나서	내리다 → 내려서	요리하다 → 요리해서

- 가: 오늘 저녁은 밖에 **나가서** 먹을까요? ဒီနေ့ ညနေတော့ အပြင်ထွက်ပြီး စားကြမလား။
- 나: 아니요, 그냥 집에서 먹어요. တင့်အင်း။ ဒီအတိုင်း အိမ်မှာပဲ စားရအောင်။
- 가: 가족들에게 선물을 보냈어요? မိသားစုတွေဆီ လက်ဆောင် ပို့ပြီးပြီလား။
- 나: 네, 옷을 **사서** 보냈어요. ဟုတ်ကဲ့၊ အဝတ်အစားတွေ ဝယ်ပြီး ပို့လိုက်ပါတယ်။

비교해 보세요 နှိုင်းယှဉ်ကြည့်ပါ

✓ '-아서/어서' နဲ့ '-고'

'-아서/어서' နဲ့ '-고' ကို အဖြစ်အပျက်တွေ တစ်ခုပြီးမှ တစ်ခု ဖြစ်ပေါ်တာကို ညွှန်ပြချင်တဲ့အခါ သုံးပါတယ်။
 '-아서/어서' ကိုတော့ အဖြစ်အပျက် နှစ်ခု ဆက်နွယ်နေတဲ့ အခါမှာ သုံးပြီးတော့ ဘယ် ကြိယာနဲ့မဆို တွဲသုံးနိုင်ပါတယ်။ ဒါပေမဲ့ '-고' ကတော့ အဖြစ်အပျက်တွေ တစ်ခုပြီးမှ တစ်ခု ဖြစ်တယ်ဆိုတာကို ပြဖို့ပဲ သုံးပြီးတော့ ဆက်နွယ်မှုရှိနေတဲ့ အဖြစ်အပျက်တွေအတွက် သုံးလေ့မရှိတဲ့အပြင် ကံပုဒ်ကို မဖြစ်မနေ လိုအပ်တဲ့ ကြိယာတွေနဲ့ တွဲပြီး အသုံးများတာကို တွေ့ရမှာပါ။


- 밥을 먹어서 이를 닦아요.(X) 밥을 **먹고** 이를 닦아요.(O)
- 책을 **사서** 읽었어요.(O) 책을 사고 읽었어요.(X)
- 회사에 **가서** 일을 해요.(O) 회사에 가고 일을 해요.(X)




'-아서/어서' ရဲ့ အသုံးကို နားလည်ပြီးလား။ ဒါဆိုရင် အပေါ်က စကားလုံးတွေကို သုံးပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 그림을 보고 '-아서/어서' 를 사용해서 대화를 완성하세요.

ပုံကို ကြည့်ပြီး '-아서/어서' ကို သုံး၍ ဝါကျကို အဆုံးသတ်ပါ။

- 

가: 양파는 어떻게 해요? ကြက်သွန်ကို ဘယ်လို လုပ်ရမလဲ။
 나: _____ 넣으세요.
- 

가: 이 음식은 어떻게 먹어요? ဒီ အစားအစာကို ဘယ်လို စားရတာလဲ။
 나: _____ 먹으면 돼요.

정답 1) 볶아서 2) 끓여서

유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

기가 막히게 맛있어요. ဆွေမျိုးမေ့လောက်အောင် အရသာရှိတယ်

- 가: 불고기 맛이 어때요? ဘူလ်ဂိုဂီ အရသာ ဘယ်လိုနေလဲ။
- 나: **기가 막히게 맛있어요. ဆွေမျိုးမေ့လောက်အောင် အရသာရှိတယ်။**



활동 **အသုံးချသင်ခန်းစာများ**

အခုညနေက ဘာ အစားအစာတွေ စားခဲ့ပါသလဲ။ ဥပမာအတိုင်း ပြောကြည့်ပါ။

보기

<ဥပမာ>



가: 모니카 씨, 어제 저녁에 뭐 먹었어요?
 미키씨! မနေ့ညနေက ဘာ စားခဲ့လဲ။

나: 집에서 고기를 구워서 먹었어요.
 အိမ်မှာ အသားကို ကင်ပြီး စားခဲ့ပါတယ်။

가: 맛있었어요?
 အရသာ ရှိလား။

가: 네, 정말 맛있었어요.
 ဟုတ်ကဲ့! အရမ်း အရသာရှိပါတယ်။

<재료>

ပါဝင်ပစ္စည်းများ



<조리법>

ဟင်းချက်နည်း





특별한 날 먹는 음식

နေ့ထူးရက်မြတ်မှာ စားသော အစားအစာ

여름철 중 가장 더운 때를 '복날'이라고 하는데 한국 사람들은 이때 삼계탕을 먹습니다. 여름에는 땀을 많이 흘려서 기운이 없는데 인삼, 밤, 마늘 같은 좋은 재료가 많이 들어간 삼계탕을 먹으면 힘이 나기 때문입니다. 여러분도 힘이 없는 여름 날 삼계탕을 드셔 보세요.



နွေရာသီထဲမှာ အပူဆုံး အချိန်ကို 'ဘုံနားလ်(အပူဆုံးနေ့)'လို့ ခေါ်ပြီးတော့ ကိုရီးယားလူမျိုးတွေဟာ ဒီအချိန်မှာ ဂျင်ဆင်းကြက်ပေါင်းကို စားကြပါတယ်။ နွေရာသီမှာ ချွေးထွက်များတော့ အားအင်ယုတ်လျော့လေ့ ရှိတာကြောင့် ဂျင်ဆင်း၊ သစ်ချသီး၊ ကြက်သွန်ဖြူ စတဲ့ အမည်ကောင်းတွေ အများကြီး ပါတဲ့ ဂျင်ဆင်းကြက်ပေါင်းကို စားရင် အားအင်တွေ တိုးစေတဲ့ အတွက် ဖြစ်ပါတယ်။ လူကြီးမင်းတို့လည်း အားအင်ကုန်ခမ်းနွမ်းနယ်တဲ့ နွေနေ့မျိုးမှာ ဂျင်ဆင်းကြက်ပေါင်းကို စားသုံးကြည့်ပါ။

한국 사람들은 생일에 무슨 음식을 먹을까요? 케이크도 먹고 맛있는 음식도 많이 먹습니다. 그런데 생일날 꼭 빠지지 않는 음식이 있습니다. 그것은 바로 미역국입니다. 미역국은 산모가 아기를 낳은 후 먹는 음식입니다. 그래서 생일에 미역국을 먹는 것은 낳아 주신 어머니의 은혜를 기억하고 감사한다는 의미가 있습니다.



ကိုရီးယားလူမျိုးတွေက မွေးနေ့မှာ ဘယ်လို အစားအစာမျိုး စားတယ် ထင်ပါသလဲ။ ကိတ်မုန့်လည်း စားပြီး အရသာရှိတဲ့ အစားအစာတွေ အများကြီး စားပါတယ်။ ဒါပေမဲ့ မွေးနေ့မှာ လုံးဝ မပါမဖြစ်တဲ့ အစားအစာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ရေညှိဟင်းချိုပါ။ ရေညှိဟင်းချိုက မိခင်တွေ ကလေးမွေးပြီး နောက်မှာ စားရတဲ့ အစားအစာပါ။ အဲဒါကြောင့် မွေးနေ့မှာ ရေညှိဟင်းချိုကို စားတာဟာ မွေးပေးတဲ့ အမေရဲ့ ကျေးဇူးတရားကို အမှတ်ရပြီး ကျေးဇူးတင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

함께 먹는 음식တွဲဖက်စားသုံးသော အစားအစာများ

한국에서는 밥과 국을 제외하고는 반찬이나 찜개와 같은 음식은 식탁 위에 놓고 밥을 먹는 사람들과 같이 먹습니다. 식탁 위에서 고기를 구워 먹거나 찜개를 끓여 먹을 때에는 각자의 접시에 덜어서 먹으면 됩니다.

ကိုရီးယားမှာတော့ ထမင်းနဲ့ ဟင်းချိုအပြင် အရန်ဟင်းတွေ အချဉ်ဟင်းတွေလို အစားအစာတွေကို ထမင်းပိုင်းပေါ် တင်ပြီး ထမင်းစားတဲ့ သူတွေနဲ့ အတူတူ မျှဝေစားသောက်လေ့ ရှိပါတယ်။ ထမင်းစားပွဲပေါ်မှာ အသားကို ကင်စားတာမျိုး၊ အချဉ်ဟင်း ပြုတ်စားတာမျိုး ဆိုရင်တော့ ကိုယ့်ပန်းကန်ထဲ ကိုယ် သပ်သပ်စီ ခွဲထည့်ပြီး စားရပါတယ်။






EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ




မေးခွန်းနံပါတ် ၁နဲ့ ၂ကတော့ ပုံကို ကြည့်ပြီး မှန်ကန်တဲ့ ဝါကျကို ရွေးပေးရမှာပါ။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

[1~2] 다음 그림을 보고 알맞은 대답을 고르십시오.
အောက်ပါ ပုံကို ကြည့်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပါ။



1.  이것은 무엇입니까? ဒါ ဘာဖြစ်ပါသလဲ။
- ① ② ③ ④

2.  지금 무엇을 합니까? အခု ဘာလုပ်နေတာပါလဲ။
- ① ② ③ ④



အောက်ပါ မေးခွန်းတွေအတွက် ပြောတာကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ နားမထောင်ခင်မှာ ရွေးဖို့ ပေးထားတဲ့ ဝါကျတွေကို အရင် ဖတ်ကြည့်ပါ။


[3~5] 이야기를 듣고 질문에 알맞은 대답을 고르십시오.
စကားပြောကို နားထောင်ပြီး မေးခွန်းအတွက် သင့်တော်မယ့် အဖြေကို ရွေးပါ။


3. 이 사람은 왜 한국 음식을 좋아합니까? ဒီလူ ဘာဖြစ်လို့ ကိုရီးယား အစားအစာတွေကို ကြိုက်တာပါလဲ။
- ① 한국 음식은 시고 답니다. ② 한국 음식은 맵지 않습니다.
③ 한국 음식은 맵지만 맛있습니다. ④ 한국 음식은 싱겁지만 맛있습니다.
4. 무슨 음식에 대한 설명입니까? ဘာအစားအစာနဲ့ ပတ်သက်ပြီး ရှင်းပြနေတာပါလဲ။
- ① 불고기 ② 비빔밥
③ 김치찌개 ④ 된장찌개
5. 이 사람이 여름에 먹는 음식이 아닌 것은 무엇입니까?
ဒီလူ နွေရာသီမှာ စားတဲ့ အစားအစာ မဟုတ်တာက ဘာလဲ။
- ① 냉면 ② 삼계탕
③ 삼겹살 ④ 콩국수



မေးခွန်းနံပါတ် ၁နဲ့ ၂ကတော့ ပုံကို ကြည့်ပြီး မှန်ကန်တဲ့ ဝါကျကို ရွေးပေးရမှာပါ။ မေးခွန်းနံပါတ် ၃ကတော့ စာပိုဒ်ကို ဖတ်ပြီး အကြောင်းအရာနဲ့ တူညီရာကို ရွေးပေးရမှာပါ။ မေးခွန်းကို သေချာ ဖတ်ပြီး သင့်တော်ရာ အဖြေကို ရွေးပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오. **အောက်ပါ ပုံကို ကြည့်ပြီး မှန်တဲ့ ဝါကျကို ရွေးပါ။**

- 

① 식탁이 큼니다.	② 컵이 필요합니다.
③ 그릇이 많습니다.	④ 음식이 뜨겁습니다.
- 

① 당근을 볶고 있습니다.	② 계란을 삶고 있습니다.
③ 감자를 튀기고 있습니다.	④ 라면을 끓이고 있습니다.

3. 다음 질문에 답하십시오. **အောက်ပါ မေးခွန်းကို ဖြေပါ။**

한국 사람들은 식사를 할 때 밥과 함께 국이나 찌개, 그리고 여러 가지 반찬을 같이 먹어요. 이때 밥하고 국, 찌개는 손가락으로 먹고 반찬은 젓가락으로 먹어요.

ကိုရီးယားလူမျိုးတွေက ထမင်းစားတဲ့အခါ ထမင်းနဲ့ အတူတူ ဟင်းချို၊ အချဉ်ဟင်း ပြီးတော့ အရန်ဟင်းမျိုးစုံကို တွဲစားလေ့ ရှိပါတယ်။ အဲဒီအခါ ထမင်းနဲ့ အချဉ်ဟင်းကိုတော့ ဖွန်းနဲ့ စားပြီး အရန်ဟင်းကိုတော့ တူနဲ့ စားပါတယ်။

위 글의 내용과 같은 것을 고르십시오. **အပေါ်က စာထဲက အကြောင်းအရာနဲ့ တူတဲ့ ဝါကျကို ရွေးပါ။**

- ① 한국 사람들은 보통 빵과 우유를 먹어요.
- ② 한국 사람들은 국을 먹을 때 손가락을 사용하지 않아요.
- ③ 한국 사람들은 식사할 때 손가락과 젓가락을 모두 사용해요.
- ④ 한국 사람들은 손가락과 젓가락을 한 손에 같이 잡고 밥을 먹어요.



ဟင်းချက်နည်းနဲ့ ပတ်သက်တဲ့ စာကို ဖတ်ပြီး မေးခွန်းများကို ဖြေပါ။ အပေါ်မှာ လေ့လာခဲ့တာတွေကို ပြန်စဉ်းစားပြီး မေးခွန်းတွေကို ဖြေကြည့်ရအောင်။

[4~5] 다음 글을 읽고 물음에 답하십시오. **အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ဖြေပါ။**

<재료 ၀င်ပစ္စည်းများ>

김치 300g, 돼지고기 100g, 양파 1개, 파 조금, 식용유 조금
ဂင်ချို ၃၀၀ဂရမ်၊ ဝက်သား ၁၀၀ဂရမ်၊ ကြက်သွန်နီ ၁လုံး၊ ကြက်သွန်မြိတ် အနည်းငယ်၊ စားသုံးဆီ အနည်းငယ်

<조리 방법 ဟင်းချက်နည်း>

1. 김치하고 돼지고기를 적당하게 써세요. ဂင်ချိုနဲ့ ဝက်သားကို အနေတော်လေး လှီးထားပါ။
2. 김치하고 돼지고기를 냄비에 넣고 식용유를 조금 넣어서 볶으세요.
ဂင်ချိုနဲ့ ဝက်သားကို ဒယ်အိုးထဲ ထည့်ပြီး ဆီ အနည်းငယ် ထည့်၍ ကြော်ပါ။
3. 냄비에 물을 넣고 끓이세요. အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင် ပြုတ်ပါ။
4. 물이 끓으면 양파와 파를 넣으세요. ရေဆူလာလျှင် ကြက်သွန်နီနဲ့ ကြက်သွန်မြိတ် ထည့်ပါ။

4. 이 음식에 들어가지 않는 재료는 무엇입니까? 3 아စားအစာထဲမှာ မပါတဲ့ ပစ္စည်းက ဘာလဲ။



5. 읽은 내용과 같은 것을 고르십시오. ဖတ်ထားတဲ့ အကြောင်းအရာနဲ့ တူတာကို ရွေးပါ။

- ① 물과 김치를 같이 넣고 끓여야 돼요.
- ② 김치하고 돼지고기는 따로 볶아야 돼요.
- ③ 양파하고 파는 돼지고기하고 같이 넣어요.
- ④ 김치하고 돼지고기를 볶은 후에 물을 넣으면 돼요.

정답 1. ④ 2. ① 3. ③ 4. ③ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~2] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ဖြည့်ရန် အသင့်တော်ဆုံး အရာကို ရွေးပါ။

1.

저는 음악 듣는 것을 좋아합니다. 운동을 할 때는 신나고 _____ 음악을 듣고 자기 전에는 조용한 음악을 즐겨 듣습니다.

ကျွန်တော်ကတော့ သီချင်းနားထောင်ရတာ ကြိုက်ပါတယ်။ အားကစားလုပ်တဲ့အခါ မြူးကြွပြီး မြန်တဲ့ သီချင်းတွေနားထောင်လေ့ရှိပြီး မအိပ်ခင်မှာတော့ ခပ်အေးအေး သီချင်းလေးတွေကို ခံစားနားဆင်လေ့ရှိပါတယ်။

- ① 슬픈
- ② 빠른
- ③ 피곤한
- ④ 우울한

2.

저는 일요일마다 테니스를 칩니다. 테니스를 치면서 한국 사람들을 많이 만납니다. 서로 취미가 _____ 쉽게 친해질 수 있습니다.

ကျွန်တော်ကတော့ တနှံ့နေ့နေ့တိုင်း တင်းနစ်ရိုက်ပါတယ်။ တင်းနစ်ရိုက်ရင်း ကိုရီးယား လူမျိုးတွေ အများကြီး တွေ့ဖြစ်ပါတယ်။ အချင်းချင်း ဝါသနာတူတော့ အလွယ်တကူ ရင်းနှီးမှုရလာပါတယ်။

- ① 같으면서
- ② 같으니까
- ③ 많으면서
- ④ 많으니까

정답 1. ② 2. ②

송편을 만드는 체험도 할 수 있어요

ဆုံးဖြောင်း(ကောက်ညှင်းမုန့်) ကိုယ်တိုင် လုပ်ကြည့်လို့ ရပါတယ်။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် ခန့်မှန်းတတ်ရန်၊ အစီအစဉ်အကြောင်း ပြောတတ်စေရန်
- သဒ္ဒါ -နဲ့-, -는
- ဝေါဟာရ နှစ်သစ်ကူး၊ ကောက်သစ်စားပွဲ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ကိုးရီးယားမှ နေ့ထူးရက်မြတ်များ



대화 1 စကားပြော ၁

Track 103



အောက်မှာ ရီဟန်နဲ့ ဂျီဟွန်းတို့ စကားပြောနေတာလေးတွေကို ဖော်ပြထားပါတယ်။ သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

리한 지훈 씨, 설날에 고향에 잘 다녀왔어요?
ဂျီဟွန်းရေ၊ နှစ်သစ်ကူးမှာ ဇာတိကို ချောချောမွေ့မွေ့ သွားပြီး ပြန်လာခဲ့ရဲ့လား။

지훈 네, **오랜만에** 가족들을 봐서 정말 좋았어요.
리한 씨는 설날에 뭐 했어요?
ဟုတ်ကဲ့၊ တော်တော်ကြာမှ မိသားစုတွေနဲ့ ပြန်ဆုံရတာ အရမ်း ပျော်ခဲ့ပါတယ်။ ရီဟန်ရော နှစ်သစ်ကူးမှာ ဘာလုပ်ခဲ့လဲ။

리한 한국 친구 집에 가서 떡국도 먹고 윷놀이도 했어요.
ကိုရီးယား သူငယ်ချင်း အိမ်ကို သွားပြီး ဆန်မုန့်ဟင်းချိုနဲ့ ရိုးရာ ယု ကစားနည်းလည်း ကစားခဲ့ပါတယ်။

지훈 재미있었겠어요. ပျော်စရာ အရမ်း ကောင်းမှာပဲနော်။

리한 네, 정말 재미있었어요. 그리고 친구 부모님께 세배도 하고 세뱃돈도 받았어요.
ဟုတ်ကဲ့၊ အရမ်း ပျော်စရာကောင်းခဲ့ပါတယ်။ ပြီးတော့ သူငယ်ချင်း မိဘတွေကို ကန်တော့ပြီး မုန့်ဖိုးတွေလည်း ရခဲ့ပါတယ်။

지훈 우와, 정말 특별한 **경험**을 했네요. 정말 좋았겠어요.
တစ်ကယ် ထူးထူးခြားခြား အတွေ့အကြုံတွေ ရခဲ့တာပဲ။ တော်တော် ကောင်းမှာပဲနော်။

오랜만 တော်တော်ကြာမှ ကိစ္စ တစ်ခုခု မပေါ်ပေါက်တာ အချိန် အတော်အတန် ကြာပြီဆိုတဲ့အခါ သုံးပါတယ်။

- 오랜만에 초등학교 때 친구를 만났어요.
- တော်တော်ကြာမှ မူလတန်းတုန်းက သူငယ်ချင်းကို ပြန်တွေ့ခဲ့ပါတယ်။
- 가: 투안 씨, 오랜만이에요. ထူးအနီးရေ၊ မတွေ့ရတာ ကြာပြီနော်။
- 나: 네, 2년 만에 뵈네요. ဟုတ်ကဲ့၊ ၂နှစ်ကြာမှ ပြန်တွေ့တာပဲ။

경험 အတွေ့အကြုံ

- 이 회사에서 일한 것은 저에게 좋은 경험이었어요. ဒီရိုးမှာ အလုပ်လုပ်ခဲ့တာဟာ ကျွန်တော်အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့ပါတယ်။
- 여행을 하면 여러 가지 좋은 경험을 할 수 있어요. စရီးသွားရင် အတွေ့အကြုံကောင်း ချိုးစုံ ကြုံတွေ့နိုင်ပါတယ်။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 지훈 씨는 설날에 어디에 갔어요? (ဂျီဟွန်း နှစ်သစ်ကူးမှာ ဘယ်ကို သွားခဲ့လဲ။)
2. 리한 씨는 설날에 무엇을 했어요? (ရီဟန် နှစ်သစ်ကူးမှာ ဘာလုပ်ခဲ့လဲ။)

정답 1. 고향 2. 한국 친구 집에 가서 떡국도 먹고 윷놀이도 했어요.



어휘 1 ဝေါဟာရ ၁

설날 ကိုရီးယား နှစ်သစ်ကူးနေ့



ဒါကတော့ နှစ်သစ်ကူးနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းတွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



한복을 입다
ရိုးရာဝတ်စုံ ဝတ်သည်



세배하다
နှစ်ကူး ကန်တော့သည်



떡담을 하다
ဆုပေးသည်



떡담을 듣다
ဆုပေးတာကို နားထောင်သည်



세뱃돈을 주다
နှစ်ကူး မုန့်ဖိုးပေးသည်



세뱃돈을 받다
နှစ်ကူး မုန့်ဖိုးရသည်



떡국을 먹다
ဆန်မုန့်ဟင်းခွို သောက်သည်



윷놀이를 하다
ယု ကစားနည်း ကစားသည်



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်ရာ အသုံးအနှုန်းနဲ့ မျဉ်းကြောင်းဆွဲ ဆက်သွယ်ပါ။



㉠ 윷놀이를 하다

㉡ 세배하다

㉢ 한복을 입다

㉣ 세뱃돈을 받다

㉤ 떡국을 먹다

정답 ①-㉢ ②-㉣ ③-㉤ ④-㉡ ⑤-㉠



တစ်ခုခုကို ခန့်မှန်းပြောတဲ့အခါ၊ လက်ရှိ ဖြစ်ပျက်နေတာကို ပြန်ပြောပြတဲ့အခါ သုံးပါတယ်။ အတိတ်ကာလက အဖြစ်အပျက်ကို ခန့်မှန်းပြောတဲ့အခါမှာတော့ '-있/있'ကို '-ㄷ'ရဲ့ အရှေ့မှာ ထည့်ရပါတယ်။

- 가: 설날에 한국 친구 집에 초대를 받았어요.နှစ်သစ်ကူးမှာ ကိုရီးယား သူငယ်ချင်း အိမ်ကို အဖိတ်ခံထားရပါတယ်။
- 나: 정말 **좋겠어요**. အရမ်း ပျော်မှာပဲနော်။
- 가: 요즘 일이 많아서 너무 바빠요. အခုတစ်လော အလုပ်တွေ များလို့ တော်တော် မအားပါဘူး။
- 나: 일이 많아서 **힘들겠어요**. အလုပ်တွေ များလို့ ပင်ပန်းနေမှာပဲနော်။
- 가: 어제 우리 팀 희식이 있었는데 노래방에도 갔어요.
- မနေ့က ကျွန်တော်တို့ အဖွဲ့ စားပွဲ ရှိတာ ကာရာအိုကေးလည်း သွားဆိုဖြစ်ခဲ့ကြတယ်ဗျ။
- 나: 그래요? **재미있었겠어요**. ဟုတ်လား ပျော်ခဲ့မှာပဲနော်။



비교해 보세요 နှိုင်းယှဉ်ကြည့်ပါ။

✓ '-ㄷ-' နဲ့ '-(으)ㄹ 거예요'

'-ㄷ-'နဲ့ '-(으)ㄹ 거예요'ကို အလိုဆန္ဒ သို့မဟုတ် တစ်ခုခုနဲ့ ပတ်သက်တဲ့ အမြင်ကို ဖော်ပြတဲ့အခါ သုံးပါတယ်။ အလိုဆန္ဒကို ဖော်ပြတဲ့အခါ '-ㄷ-'ကို ကတ္တားပုဒ် ကျွန်တော်၊ ကျွန်မ စတာတွေနဲ့သာ တွဲသုံးပြီး '-(으)ㄹ 거예요' ကိုတော့ သူ၊ သူမ စတာတွေနဲ့လည်း သုံးနိုင်ပါတယ်။ ခန့်မှန်းတဲ့ အခါမျိုးမှာတော့ ခန့်မှန်းချက်ရဲ့ အကြောင်းရင်းက ပြောသူရဲ့ အမြင်ကို အခြေခံထားတာဆိုရင် '-ㄷ-'ကို သုံးပြီး '-(으)ㄹ 거예요'ကိုတော့ အကြောင်းရင်းက ဖြစ်ရပ်မှန် အချက်အလက်ကို အခြေခံထားတဲ့အခါ သုံးပါတယ်။

- 바루 씨가 야근을 하겠어요. (X)
- 바루 씨가 야근을 **할 거예요**. (O)
- 여기를 누르면 불이 켜지겠어요. (X)
- 여기를 누르면 불이 **켜질 거예요**. (O)



'-ㄷ-'ရဲ့ အသုံးကို နားလည်ပြီလား။ ဒါဆိုရင် အဖြေမှန်ကို ရွေးပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 대화를 읽고 맞는 대답을 고르세요. စကားပြောကို ဖတ်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပါ။

1) 가: 요즘 일이 너무 많아요. အခုတစ်လော အလုပ်တွေ အရမ်း များတယ်။
나: _____.

- ① 바빠졌어요
- ② 바빴했어요

2) 가: 지난주에 제주도로 여행을 다녀왔어요.
 ပြီးခဲ့တဲ့ အပတ်က ဂျပန်ကျွန်းကို အလည်သွားပြီး ပြန်လာခဲ့တယ်။
나: _____.

- ① 정말 재미있겠어요
- ② 정말 재미있었겠어요

정답 1) ① 2) ②



ဟူအောင်းနဲ့ ဆူဖီခါတို့ ကောက်သစ်စားပွဲအကြောင်း ပြောနေကြပါတယ်။ သူတို့ ဘာတွေ ပြောနေကြပါသလဲ။ အရင်ဆုံး စကားပြောကို နှစ်ခေါက် နားထောင်ကြည့်ပါ။

연휴 ပိတ်ရက်ရှည်

- 연휴에 여행 온 가족들이 많이 있어요?
ပိတ်ရက်ရှည်မှာ ခရီးသွားကြတဲ့ မိသားစုတွေ များလား။
- 이번 주에는 금요일이 공휴일이라서 사흘 동안 연휴예요.
ဒီတစ်ပတ်တော့ သောကြာနေ့က ရုံးပိတ်ရက်မို့လို့ သုံးရက်တာ ပိတ်ရက်ရှည်လေ။

ㅎ 영 수피카 씨, 추석 **연휴**에 뭐 할 거예요?
ဆူဖီခါရေ၊ ကောက်သစ်စားပွဲ ပိတ်ရက်ရှည်မှာ ဘာလုပ်မှာလဲ။

수피카 글세요. 아직 잘 모르겠어요.
ㅎ영 씨는요?
အခုထိ သေချာ မသိသေးဘူးရှင့်။ ဟူအောင်းကရော။

ㅎ 영 저는 친구들과하고 경복궁에 가려고 해요.
거기에서 고향에 못 **가**는 사람들을 위해서 여러 가지 **행사**를 해요.
ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ဂယောင်ဘို့ နန်းတော်ကို သွားမလို့ပါ။ အဲဒီမှာ ဇာတိကို မပြန်နိုင်တဲ့ သူတွေအတွက် ပွဲတွေ အမျိုးမျိုး ရှိတယ်။

수피카 그래요? 가면 뭘 할 수 있어요?
ဟုတ်လား။ သွားရင် ဘာလုပ်လို့ရလဲ။

ㅎ 영 한국의 전통 놀이도 할 수 있고 송편을 만드는 체험도 할 수 있어요.
수피카 씨도 같이 가요.
ကိုရီးယား ရိုးရာ ကစားနည်းတွေ ကစားလို့ ရပြီတော့ ဆုံဖြောင် လုပ်ကြည့်လို့လည်း ရပါတယ်။ ဆူဖီခါလည်း လိုက်ခဲ့ပါလား။

행사 ပွဲ

- 어린이날이 되면 어린이를 위한 여러 가지 행사가 열려요.
ကလေးများနေ့ ရောက်ရင် ကလေးတွေအတွက် ပွဲမျိုးစုံ ကျင်းပပါတယ်။
- 지난 연말에 우리 회사에서는 직원들을 위해서 여러 행사를 준비했어요.
ပြီးခဲ့တဲ့ နှစ်ကုန်တုန်းက ကျွန်တော်တို့ ကုမ္ပဏီမှာ ဝန်ထမ်းတွေအတွက် ပွဲအမျိုးမျိုးကို ပြင်ဆင်ခဲ့ပါတယ်။



ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ဆူဖီခါနဲ့ ဟူအောင်းလို သဘောထားပြီး သူတို့ ပြောသလို လိုက်ပြောကြည့်ရအောင်။ သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. ㅎ영 씨는 추석에 뭘 하려고 해요? ဟူအောင်းက ကောက်သစ်စားပွဲမှာ ဘာလုပ်မှာပါလဲ။
2. 경복궁에는 어떤 행사가 있어요? ဂယောင်ဘို့ နန်းတော်မှာ ဘယ်လို ပွဲတွေ ရှိလဲ။

정답 1. 경복궁에 가려고 해요. 2. 한국의 전통 놀이와 송편을 만들 수 있어요.



ကောက်သစ်စားပွဲနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။




고향에 내려가다
မွေးရပ်မြေကို ပြန်သည်



친척집에 가다
ဆွေမျိုးအိမ်ကို သွားသည်



차례를 지내다
ဘိုးဘေး ကန်တော့သည်



절하다
ကန်တော့သည်



성묘하다
အုတ်ဂူကို သွား၍
ဂါရပ်ပြုသည်



송편을 만들다
ဆိုးဖြောင်း(ကောက်ညှင်းမုန့်)
လုပ်သည်



보름달을 보다
လပြည့်ဝန်းကို ကြည့်သည်



소원을 빌다
ဆုတောင်းသည်



အပေါ်မှာ လေ့လာခဲ့တဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားရင်း မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

အောက်ကပုံနဲ့ လိုက်မယ့် အသုံးအနှုန်းကို ဥပမာ ဝေါဟာရထဲကနေ ရွေးပြီး ထည့်ပါ။



1)



2)



3)



4)



5)



6)



7)



8)

- 보기**
- 차례를 지내다
 - 친척집에 가다
 - 성묘하다
 - 송편을 만들다
 - 보름달을 보다
 - 소원을 빌다
 - 절하다
 - 고향에 내려가다

정답 1) 고향에 내려가다 2) 친척집에 가다 3) 절하다 4) 송편을 만들다
5) 차례를 지내다 6) 성묘하다 7) 보름달을 보다 8) 소원을 빌다



ကြိယာနဲ့ တွဲဖက်ပြီး လက်ရှိ လုပ်ဆောင်/ ဖြစ်ပေါ်နေသော အခြေအနေကို ဖော်ပြသည့် နာမ်ကို အထူးပြုသော ပုံစံအဖြစ် သုံးပါတယ်။ 'ㄹ'အသတ်ပါတဲ့ ကြိယာတွေမှာတော့ 'ㄹ'အသတ်ကို ဖြုတ်ပြီး တွဲပါတယ်။ ဥပမာ)

살다 → 사는

- 가: 한국 사람들은 명절에 보통 뭐 해요? ကိုရီးယားလူမျိုးတွေ နေ့ထူးရက်မြတ်မှာ များသောအားဖြင့် ဘာလုပ်ကြလဲ။
나: 고향에 내려가는 사람이 많아요. ဇာတိကို သွားပြန်လည်ကြတဲ့ သူတွေ များပါတယ်။
- 가: 지금 듣는 노래가 뭐예요? အခု နားထောင်နေတဲ့ သီချင်းက ဘာလဲ။
나: 요즘 한국에서 유행하는 노래예요. အခုတစ်လော ကိုရီးယားမှာ ပေါက်နေတဲ့ သီချင်းပါ။
- 가: 바루 씨는 무슨 일을 하세요? ဘာရူ ဘာ အလုပ် လုပ်ပါသလဲ။
나: 저는 가구를 만드는 일을 해요. ကျွန်တော်ကတော့ ပရိဘောဂ ပြုလုပ်တဲ့ အလုပ် လုပ်ပါတယ်။



'-는' ရဲ့ အသုံးကို နားလည်ပြီးလား။ ဒါဆိုရင် ဥပမာထဲကနေ မှန်ကန်တဲ့ အသုံးအနှုန်းကို ရွေးပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 빈칸에 맞는 표현을 <보기>에서 골라 대화를 완성하세요.

ကွက်လပ်ဖြည့်ဖို့ သင့်လျော်တဲ့ အသုံးအနှုန်းကို ဥပမာထဲကနေ ရွေးပြီး ဝါကျကို အဆုံးသတ်ပါ။

- 1) 가: 안녕하세요. 저는 한국건설에 _____ 아닷컴입니다.
 မင်္ဂလာပါ။ ကျွန်တော်ကတော့ ဟုန်ဂုဆောက်လုပ်ရေး ရုံးမှာ အလုပ်တက်နေတဲ့ အာဒစ်ပါ။
나: 반갑습니다. _____
 တွေ့ရတာ ဝမ်းသာပါတယ်။
- 2) 가: 요즘 날씨가 참 따뜻하지요? အခုတစ်လော ရာသီဥတု တစ်ကယ် နွေးလာတယ်နော်။
나: 네, 그래서 밖에서 _____ 사람이 많네요.
 ဟုတ်ကဲ့။ အဲဒါကြောင့် အပြင်မှာ အားကစားလုပ်တဲ့ လူတွေ များလာတယ်။
- 3) 가: 바루 씨는 어떤 일을 하세요? ဘာရူ ဘာ အလုပ် လုပ်ပါသလဲ။
나: 저는 가구를 _____ 일을 해요.
 ကျွန်တော်ကတော့ ပရိဘောဂပစ္စည်း လုပ်တဲ့ အလုပ်လုပ်ပါတယ်။

보기

- 만들다
- 다니다
- 운동하다

정답 1) 다니는 2) 운동하는 3) 만드는



ထပ်ပြီး လေ့လာရအောင်။ '-는' ကို သုံးပြီး ဝါကျကို အဆုံးသတ်ကြည့်ပါ။

1. 투안이 회사에서 일해요. 그 회사는 시청 근처에 있어요.
_____.
2. 리한이 주스를 마셔요. 그 주스는 오렌지 주스예요.
_____.

정답 1. 투안이 일하는 회사는 시청 근처에 있어요 2. 리한이 마시는 주스는 오렌지 주스예요

유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

이건 한국말로 뭐예요? ဒါကို ကိုရီးယားလို ဘယ်လို ခေါ်လဲ။

- 가: **이건 한국말로 뭐예요? ဒါကို ကိုရီးယားလို ဘယ်လို ခေါ်လဲ။**
- 나: 그건 종이라고 해요. ဒါကို ချို(စတ္တူ)လို့ ခေါ်ပါတယ်။



활동 **အသုံးပြုသင်ခန်းစာများ**

다음을 읽고 질문에 답하세요. **အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ဖြေပါ။**



지난주 **금요일은 설날이**었습니다. 저는 설날에 한국 친구 집에 초대를 받아서 친구의 집에 갔습니다. 친구의 할아버지와 할머니는 한복을 입고 계셨습니다. 저는 할아버지와 할머니, 친구의 부모님께 절을 했습니다.

한국에서는 설날에 어른들께 절을 하면서 새해 인사를 드리는데 이것을 '_____ ㉠ _____'(이)라고 합니다. 절을 한 후에 가족들이 모여서 같이 떡국을 먹었습니다. 한국에서 처음 먹어 봤는데 정말 맛있었습니다. 그리고 친구의 가족과 함께 윷놀이를 하면서 즐거운 하루를 보냈습니다.

ပြီးခဲ့တဲ့ အပတ် သောကြာနေ့က နှစ်သစ်ကူးနေ့ပါ။ ကျွန်တော်ကတော့ နှစ်သစ်ကူးမှာ ကိုရီးယား သူငယ်ချင်း အိမ်ကို အဖိတ်ခံရလို့ သူငယ်ချင်းရဲ့ အိမ်ကို သွားခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အဘိုးနဲ့ အဘွားက ရိုးရာဝတ်စုံကို ဝတ်ထားကြပါတယ်။ ကျွန်တော်ကတော့ အဘိုးနဲ့ အဘွား၊ သူငယ်ချင်းရဲ့ မိဘတွေကို ကန်တော့ခဲ့ပါတယ်။ ကိုရီးယားမှာက နှစ်သစ်ကူးဆို လူကြီးတွေကို ကန်တော့ရင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလေ့ရှိပြီးတော့ ဒါကို ကန်တော့တယ်လို့ ခေါ်ပါတယ်။ ကန်တော့ပြီးနောက်မှာ မိသားစုတွေ စုဝေးပြီး အတူ ဆန်မုန့်ဟင်းချို သောက်ကြပါတယ်။ ကိုရီးယားမှာ ပထမဆုံး စားဖူးတာ ဖြစ်ပြီး အရမ်း အရသာရှိခဲ့ပါတယ်။ ပြီးတော့ သူငယ်ချင်း မိသားစုနဲ့ အတူတူ ယု ကစားနည်း ကစားရင်း ပျော်စရာ နေ့လေး တစ်နေ့ ကုန်လွန်ခဲ့ပါတယ်။

1. ㉠에 들어갈 말로 알맞은 것을 고르세요. ㉠ **နေရာမှာ ဖြည့်ရမယ့် စကားလုံးကို ရွေးပါ။**

- ① 떡담 ② 세배 ③ 성묘 ④ 차례

2. 위의 내용과 같으면 ○, 다른면 × 에 표시하세요. **စာထဲက အကြောင်းအရာနဲ့ တူရင် O မတူရင် X ကို အမှတ်အသားလုပ်ပါ။**

- 1) 한국에서는 설날에 떡국을 먹습니다. ○ ×
2) 한국에서는 새해 인사를 할 때 절을 합니다. ○ ×
3) 이 사람은 설날에 한국 친구를 집으로 초대했습니다. ○ ×

정답 1. ② 2. 1) O 2) O 3) X



한국의 명절

ကိုရီးယား ရိုးရာ နေ့ထူးရက်မြတ်များ

설날 ကိုရီးယား နှစ်သစ်ကူး

설날은 음력 1월 1일로 한 해가 시작되는 것을 축하하면서 기념하는 날입니다. 가족들이 모여서 차례를 지내고 어른들께 세배를 합니다. 세배를 하면 어른들이 덕담을 해 주시고 세뱃돈을 주시기도 합니다. 그리고 설날에는 “새해 복 많이 받으세요”라는 인사를 합니다.

ကိုရီးယားနှစ်သစ်ကူးကတော့ ကိုရီးယား လပြက္ခဒိန်ရဲ့ ၁လပိုင်း ၁ရက်နေ့ ဖြစ်ပြီး နှစ်တစ်နှစ် အစပြုတာကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ အထိမ်းအမှတ်ပြုထား တဲ့နေ့ ဖြစ်ပါတယ်။ မိသားစုတွေ စုဝေးပြီး ကန်တော့ပွဲပေးကာ လူကြီးတွေကိုလည်း ဂါဝရပြုရိုခိုးကန်တော့ကြပါတယ်။ အဲ့ဒီအခါ လူကြီးတွေက ဆုတွေ မှန်ဖိုးတွေလည်း ပေးလေ့ရှိပါတယ်။ ပြီးတော့ နှစ်ကူးနေ့မှာ “နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ”လို့ ဆုမွန်ကောင်းတောင်းလေ့ရှိပါတယ်။



정월대보름 դောင်ဝေါလ် လပြည့်

정월대보름은 음력 1월 15일로 새해 첫 보름달이 뜨는 날입니다. 사람들은 다섯 가지 곡식으로 지은 오곡밥과 말린 나물을 요래해서 먹습니다. 그리고 땅콩이나 호두 등 껍질이 딱딱한 견과류를 먹는데, 이를 '부럼'이라고 합니다. 부럼을 깨 먹으면 몸에 부스럼이 생기지 않는다는 이야기가 있습니다.

դောင်ဝေါလ် လပြည့်ကတော့ ကိုရီးယား လပြက္ခဒိန် ၁လပိုင်း ၁၅ရက်ဖြစ်ပြီး နှစ်သစ်ရဲ့ ပထမဆုံး လပြည့်နေ့ ဖြစ်ပါတယ်။ အများစုကတော့ အဲ့ဒီနေ့မှာ ပဲ ၅မျိုးနဲ့ ချက်ထားတဲ့ ထမင်းနဲ့ ဟင်းရွက်ခြောက်တို့ကို ချက်စားကြပါတယ်။ ပြီးတော့ မြေပဲတို့ သစ်ချသီးတို့ အခွံမာသီးတွေလည်း စားကြပြီး ဒါကို ဘူရောမိလို့ ခေါ်ပါတယ်။ ဘူရောမိကို စားရင် ခန္ဓာကိုယ်မှာ အဖုတွေ မပေါက်ဘူးဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။



추석 ㄱᄡᆞᆫ(ကိုရီးယား ရိုးရာ ကောက်သစ်စားပွဲ)

추석은 음력 8월 15일로 '한가위'라고도 합니다. 추석에도 성묘를 하고 차례를 지내는데, 추석에는 갓 수확한 쌀로 쌀밥을 짓고 송편을 만들어서 먹습니다. 그리고 밤에는 보름달을 보면서 소원을 빕니다. 추석의 대표적인 놀이로는 '강강술래'가 있는데 이는 밤에 달 아래 여성들이 동그랗게 손을 잡고 노래를 부르면서 빙글빙글 도는 놀이입니다.

ㄱᄡᆞᆫကတော့ ကိုရီးယား လပြက္ခဒိန် ၈လပိုင်း ၁၅ရက်ဖြစ်ပြီး 'ဟန်ဂီဝီ' လို့လည်း ခေါ်ကြပါတယ်။ ကောက်သစ်စားပွဲတော် ကာလမှာ မိသားစုမျိုးရိုးအုတ်ဂူကို သွားပြီး ဂါရဝပြုတာ ကန်တော့ပွဲပေးတာမျိုး လုပ်ကြပြီး ရိတ်ရိတ်ပြီးချင်း စပါးက ရတဲ့ ဆန်နဲ့ ထမင်းချက်ပြီး ဆုံးဖြောင်း(ကောက်ညှင်းမုန့်) လုပ်စားကြပါတယ်။ ပြီးတော့ လပြည့် ညအခါမှာ ကန်တော့ပွဲပေးတာမျိုး လုပ်ကြပြီး ဆုတောင်းလေ့ရှိပါတယ်။ ကောက်သစ်စား ပွဲရဲ့ အထိမ်းအမှတ် ကစားနည်းအဖြစ် ဂန်ဂန်ဆူးလယ် ဝိုင်းကြီးပတ်ပတ် ခူဝေ ဝေ ကစားနည်းရှိပြီး ညဘက် လရောင်အောက်မှာ မိန်းမငယ်လေးတွေ စုဝေးကာ လက်တွဲပြီး သီချင်းဆိုရင်း ပတ်ချာလှည့် ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။





မေးခွန်းနံပါတ် ၁ကနေ ၃အထိကတော့ စကားပြောကို နားထောင်ပြီး အသင့်တော်ဆုံး ဖြစ်မယ့် အဖြေကို ရွေးပေးရမှာ ဖြစ်ပါတယ်။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

[1~3] 이야기를 듣고 질문에 알맞은 답을 고르십시오.



စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ သင့်တော်တဲ့ အဖြေကို ရွေးပါ။

- 남자는 설날 연휴에 무엇을 했습니까?
ယောက်ျားလေးက နှစ်ကူးပိတ်ရက်မှာ ဘာလုပ်ခဲ့ပါသလဲ။

① 떡국을 먹었습니다.	② 집에 혼자 있었습니다.
③ 세배를 받았습니다.	④ 친구하고 영화를 봤습니다.
- 한국 사람들이 추석에 하는 일과 관계 없는 것을 고르십시오.
ကိုရီးယား လူမျိုးတွေ ကောက်သစ်စားပွဲမှာ လုပ်တာနဲ့ မသက်ဆိုင်တဲ့ အရာကို ရွေးပါ။

① 고향에 갑니다.	② 세배를 합니다.
③ 차례를 지냅니다.	④ 맛있는 음식을 먹습니다.
- 두 사람은 무엇에 대해 이야기하고 있습니까?
သူတို့နှစ်ယောက် ဘာအကြောင်း ပြောနေကြပါသလဲ။

① 명절에 먹는 옷	② 명절에 하는 인사
③ 명절에 입는 음식	④ 명절에 하는 놀이



အောက်က ပဏ္ဏာတွေအတွက် စကားပြောကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ နားမထောင်ခင် မေးခွန်းတွေနဲ့ ရွေးဖို့ ပေးထားတဲ့ အဖြေတွေကို အရင် ဖတ်ကြည့်ပါ။

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

စကားပြော တစ်ခုကို နားထောင်ပြီး မေးခွန်း နှစ်ခုကို ဖြေဆိုပါ။

- 여자는 왜 추석에 고향에 안 내려갑니까?
မိန်းကလေးက ဘာကြောင့် ကောက်သစ်စားပွဲမှာ ဇာတိကို မပြန်တာလဲ။

① 일을 해야 돼서	② 연휴가 너무 짧아서
③ 고향이 너무 멀어서	④ 기차표가 다 팔려서
- 두 사람은 추석 연휴에 무엇을 할 것입니까?
သူတို့နှစ်ယောက် ကောက်သစ်စားပွဲ ပိတ်ရက်မှာ ဘာလုပ်ကြမှာပါလဲ။

① 집에서 쉴 것입니다.	② 같이 일을 할 것입니다.
③ 콘서트에 갈 것입니다.	④ 영화를 보러 갈 것입니다.

📖 **듣기 대본** **စာသား**

1. **여:** 투안 씨는 설날 연휴에 뭐 했어요? **ထူးအန်း:** နှစ်သစ်ကူး ပိတ်ရက်ရှည်မှာ ဘာလုပ်ခဲ့လဲ။
남: 친구 집에 가서 어른들께 세배도 하고 떡국도 먹었어요.
 သူငယ်ချင်း အိမ်ကို သွားပြီး လူကြီးတွေကို ကန်တော့ရင်း ဆန်မုန့်ဟင်းခါးလည်း သောက်ခဲ့ပါတယ်။
 2. **여:** 한국 사람들은 추석에 보통 뭐 해요?
ကိုရီးယားလူမျိုးတွေက ကောက်သစ်စားပွဲမှာ များသောအားဖြင့် ဘာလုပ်ကြပါလဲ။
남: 고향에 내려가는 사람들이 많아요. 고향에 가서 가족들과 맛있는 음식도 먹고 차례도 지내요.
 မွေးရပ်မြေကို သွားလည်ကြတဲ့ သူတွေ များပါတယ်။ **ဇာတိမှာ မိသားစုတွေနဲ့ အရသာရှိတဲ့ အစားအစာတွေလည်း**
စားပြီး ဘိုးဘွားဘီဘင်တွေကို ကန်တော့ကြပါတယ်။
 3. **여:** 명절에 가족들이 만나서 하는 놀이가 있어요?
ရက်ကြီးရက်မြတ်မှာ မိသားစုတွေ ဆုံပြီး ကစားကြတဲ့ ကစားနည်း ရှိလား။
남: 네, 설날이나 추석 같은 명절에 가족들이 모여서 윷놀이를 해요.
 ဟုတ်ကဲ့။ နှစ်သစ်ကူးတို့ ကောက်သစ်စားပွဲတို့လို့ နေ့ထူးနေ့မြတ်တွေမှာ မိသားစုတွေ စုပြီး ယု ကစားနည်းကို
 ကစားကြ ပါတယ်။
- 4-5.
- 여:** 미영 씨, 이제 곧 추석인데 언제 고향에 내려가요?
မီယောင်း: အခုဆို သိပ်မကြာခင် ကောက်သစ်စားပွဲရက်ဆိုတော့ ဘယ်တော့ မွေးရပ်မြေကို ပြန်မှာလဲ။
- 남:** 이번 추석에는 고향에 안 내려갈 거예요. ဒီတစ်ခေါက် ကောက်သစ်စားပွဲမှာ ဇာတိကို မပြန်တော့ဘူးလားလို့။
- 여:** 왜요? 추석에도 일을 해야 돼요? **ဘာဖြစ်လို့လဲ။** ကောက်သစ်စားပွဲရက်လည်း အလုပ် လုပ်ရမှာလား။
- 남:** 아니요, 일은 안 하는데 고향에 가는 기차표가 없어요.
မဟုတ်ပါဘူး။ အလုပ်တော့ မလုပ်ရပေမဲ့ မွေးရပ်မြေကို ပြန်တဲ့ ရထားလက်မှတ်က ဝယ်မရတော့လို့ပါ။
- 여:** 아, 그럼 우리 추석 연휴에 만날까요? **အော်၊ ဒါဆို ကျွန်မတို့** ကောက်သစ်စားပွဲ ပိတ်ရက်ရှည်မှာ တွေ့ကြမလား။
- 남:** 좋아요. 같이 영화도 보고 밥도 먹어요. **ကောင်းသားပဲ။** အတူတူ ရုပ်ရှင်ကြည့်ရင်း ထမင်းလည်း စားရအောင်။

정답 1. ① 2. ② 3. ④ 4. ④ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 📖 L-33

1. **대화**를 듣고 **질문**에 **알맞은 것을 고르십시오.**
စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ လိုက်ဖက်မယ့် အရာကို ရွေးပါ။
 두 사람은 **무엇**에 **대해** **이야기**하고 **있습니까?** **သူတို့** နှစ်ယောက် **ဘာအကြောင်း** **ပြောနေကြပါသလဲ။**
 ① **명절 계획** ② **회식 시간** ③ **여행 일정** ④ **연휴 기간**

📖 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

- 여:** 지훈 씨는 이번 명절에 뭐 할 거예요? **ဂျီဟွန်း:** ဒီတစ်ခါ ရက်မြတ်မှာ ဘာလုပ်မှာလဲ။
- 남:** 해마다 고향에 다녀왔는데 이번에는 집에 있으려고요.
နှစ်တိုင်း မွေးရပ်မြေကို သွားပြီးပြန်လာတာ ဒီတစ်ခါတော့ အိမ်မှာပဲ နေမလားလို့ပါ။
- 여:** 그럼 고향에 안 갈 거예요? **ဒါဆို ဇာတိကို** မပြန်တော့ဘူးပေါ့။
- 남:** 네, 일도 많고 연휴도 짧아서 못 갈 것 같아요.
ဟုတ်ကဲ့။ အလုပ်တွေလည်း များပြီး ပိတ်ရက်လည်း တိုတော့ မသွားဖြစ်လောက်တော့ဘူး။

정답 1. ①



မေးခွန်း ၁ကနေ ၃အထိကတော့ စကားပြောရဲ့ ဝါကျထဲက ကွက်လပ်ကို ဖြည့်ဖို့ သင့်တော်တဲ့ စကားလုံးကို ရွေးရမယ့် မေးခွန်းတွေပါ။ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အရာကို ရွေးပါ။

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. **ကွက်လပ်ဖြည့်ဖို့ အသင့်တော်ဆုံး စကားလုံးကို ရွေးပါ။**

- 가: 한국의 전통 옷이 한복이지요? 한복은 보통 언제 입어요?
 ကိုရီးယားရိုးရာဝတ်စုံက ဟန်ဘို့ မဟုတ်လား။ ဟန်ဘို့ကို များသောအားဖြင့် ဘယ်အချိန် ဝတ်လေ့ရှိလဲ။

나: 설날이나 추석 같은 _____ 에 주로 입어요.
 နှစ်သစ်ကူးတို့ ကောက်သစ်စားပွဲတို့လို နေ့ထူးရက်မြတ်တွေမှာ အများအားဖြင့် ဝတ်လေ့ရှိပါတယ်။

① 생일 ② 명절 ③ 계절 ④ 회의
- 가: 지훈 씨는 설날 연휴에 뭐 할 거예요? 뭘 하려고요? **နှစ်သစ်ကူး ပိတ်ရက်ရှည်မှာ ဘာလုပ်မှာလဲ။**

나: 저는 고향에 _____ . **ကျွန်တော်ကတော့ ဇာတိမြေကို ပြန်မလို့ပါ။**

① 다닐 거예요 ② 내려갈 거예요 ③ 돌아올 거예요 ④ 이사할 거예요
- 가: 저는 지난 설 연휴에 친구 집에 가서 떡국도 먹고 세뱃돈도 받았어요.
 ကျွန်တော်ကတော့ ပြီးခဲ့တဲ့ နှစ်သစ်ကူး ပိတ်ရက်ရှည်မှာ သူငယ်ချင်း အိမ်ကို သွားပြီး ဆန်မုန့်ဟင်းခါးလည်း
 သောက်၊ မုန့်ဖိုးလည်း ရခဲ့ပါတယ်။

나: 우와, 정말 _____ . **저는 집에만 있었는데 부러워요.**
 ဟယ်... တစ်ကယ် ပျော်စရာကောင်းခဲ့မှာပဲနော်။ ကျွန်မကတော့ အိမ်မှာပဲ နေနေခဲ့တာ... အားကျလိုက်တာ။

① 추웠겠어요 ② 속상했겠어요 ③ 재미있었겠어요 ④ 사람이 없었겠어요



အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်း နှစ်ခုကို ဖြေရမှာပါ။ အပေါ်မှာ လေ့လာခဲ့တာတွေကို ပြန်စဉ်းစားပြီး မေးခွန်းတွေကို ဖြေကြည့်ရအောင်။

[4~5] 다음 글을 읽고 물음에 답하십시오. **အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ဖြေပါ။**

한국의 대표적인 명절은 설날과 추석입니다. 설날은 음력 1월 1일로 한 해의 시작을 축하하는 날입니다. 설날에는 가족이 모여 조상들께 차례를 지내고 어른들께 세배를 합니다. 그리고 떡국도 먹습니다. 추석은 음력 8월 15일로 과일과 곡식을 거둔 것을 감사하는 날입니다. 추석에는 차례를 지내고 송편을 먹습니다. 밤에는 보름달을 보고 소원도 빕니다. 추석에는 과일과 음식이 많아서 '더도 말고 덜도 말고 한가위만 같아라'라는 말도 있습니다.

ကိုရီးယားရဲ့ ထင်ရှားတဲ့ အထိမ်းအမှတ်နေ့တွေကတော့ နှစ်သစ်ကူးနဲ့ ကောက်သစ်စားပွဲတို့ ဖြစ်ပါတယ်။ နှစ်သစ်ကူးကတော့ ကိုရီးယား လပြက္ခဒိန် ၁လပိုင်း ၁ရက်နေ့ ဖြစ်ပြီး နှစ်တစ်နှစ်ရဲ့ အစကို ဂုဏ်ပြုတဲ့ နေ့ဖြစ်ပါတယ်။ နှစ်သစ်ကူးရက်မှာ မိသားစုတွေ စုဝေးပြီး ဘိုးဘွားဘီဘင်တွေကို ကန်တော့ပွဲပေးရင်း လူကြီးတွေကို ကန်တော့ကြပါတယ်။ ပြီးတော့ ဆန်မုန့်ဟင်းခါးလည်း သောက်ကြပါတယ်။ ကောက်သစ်စားပွဲကတော့ ကိုရီးယား လပြက္ခဒိန် ၈လပိုင်း ၁၅ရက်နေ့ဖြစ်ပြီး သစ်သီးတွေ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းတာကို ကျေးဇူးတင်တဲ့ နေ့ဖြစ်ပါတယ်။ ကောက်သစ်စားပွဲမှာတော့ ကန်တော့ ပွဲပေးပြီး ဆုံးဖြောင်း(ကောက်ညှင်းမုန့်)ကို စားကြပါတယ်။ ညဘက်မှာတော့ လပြည့်ဝန်းကြီးကို ကြည့်ပြီး ဆုတောင်းလေ့ရှိပါတယ်။ ကောက်သစ်စားပွဲရက်မှာတော့ သစ်သီးတွေ အစားအသောက်တွေ ပေါလွန်းလို့ 'ပိုတယ်လျော့တယ် မရှိဘဲ အမြဲတမ်း ဟန်ဂါဝီ ကောက်သစ်စားပွဲလိုပဲ ဖြစ်ရပါစေ'ဆိုတဲ့ စကားပုံတောင် ရှိတဲ့အထိပါပဲ။

4. 한 해의 시작을 축하하는 날은 언제입니까? **နှစ်တစ်နှစ် အစကို ကြိုဆိုရက်ပြုတဲ့ နေ့က ဘယ်နေ့ဖြစ်ပါသလဲ။**

- ① 설날 ② 추석 ③ 명절 ④ 한가위

5. 읽은 내용과 같은 것을 고르십시오. **ဖတ်ထားတဲ့ အကြောင်းအရာနဲ့ တူတဲ့ ဝါကျကို ရွေးပါ။**

- ① 추석은 음력 1월 1일이다. ② 설날에 송편을 만들어서 먹는다.
- ③ 설날에는 조상들께 차례를 지내지 않는다. ④ 추석에는 과일과 음식을 많이 먹을 수 있다.

정답 1. ② 2. ② 3. ③ 4. ① 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ဖြည့်ရန် အသင့်တော်ဆုံး အရာကို ရွေးပါ။

1. **매주 일요일마다 친구와 같이 산에 갑니다. 산을 오를 때는 힘들지만 정상에 _____
기분이 참 좋아집니다.**
အပတ်တိုင်း တနင်္လာနေ့မှာ သူငယ်ချင်းနဲ့ အတူတူ တောင်တက်သွားလေ့ရှိပါတယ်။ တောင်တက်တဲ့အခါ ပင်ပန်းပေမဲ့ တောင်ထိပ်ရောက်တဲ့အခါမှာတော့ စိတ်ထဲ အရမ်း ကြည်လင်လာပါတယ်။

- ① 내려오고 ② 도착하고
- ③ 내려오면 ④ 도착하면

2. **해외여행을 가려면 먼저 여행 날짜와 장소를 _____ 비행기 표와 호텔을 예약합니다.
그리고 가지고 갈 물건들을 준비합니다.**
နိုင်ငံခြား ခရီးသွားမယ်ဆိုရင် အရင်ဆုံး ခရီးသွားမယ့် ရက်နဲ့ နေရာကို သတ်မှတ်ပြီးနောက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ကို သွတ်ကင်လုပ်ရပါတယ်။ ပြီးတော့ ယူသွားမယ့် ပစ္စည်းတွေကို ပြင်ဆင်ရပါတယ်။

- ① 정한 후에 ② 신청한 후에
- ③ 정하기 전에 ④ 신청하기 전에

3. **연휴 때 고향에 _____ 합니다. 그런데 벌써 기차표가 매진되어서 버스를 타고 가야 합니다.**
ပိတ်ရက်ရှည်မှာ ဇာတိကို သွားပြီးပြန်လာမလို့ပါ။ ဒါပေမဲ့ ရထားလက်မှတ်တွေ အကုန်ရောင်းကုန်သွားလို့ ဘတ်စ်ကားစီးပြီး သွားရပါမယ်။

- ① 돌아오면 ② 다녀오면
- ③ 돌아오려고 ④ 다녀오려고

정답 1. ④ 2. ① 3. ④

아기 옷을 선물하는 게 어때요?

ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လိုနေမလဲ။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အကြံဉာဏ်ပေးရန်၊ အကြိမ်ရေ ရေတွက်နိုင်ရန်
- သဒ္ဒါ -는 게 어때요, -고 나서
- ဝေါဟာရ နေ့ထူးရက်မြတ်၊ လက်ထပ်ထိမ်းမြားမှု ထုံးတမ်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု မိသားစုပွဲများနှင့် ကိုရီးယား ရိုးရာဓလေ့ ပွဲများ



대화 1 စကားပြော ၁

Track 106



အောက်မှာ မိုနီခါနဲ့ ဆိုဟီတို့ စကားပြောနေတာလေးကို ဖော်ပြထားပါတယ်။ သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

모니카 소희 씨도 이번 주말에 순영 씨의 아기 돌잔치에 가요?

ဆိုဟီရာ ဒီတစ်ပတ် နားရက်မှာ ဆွန်ယောင်းရဲ့ ကလေး တစ်နှစ်ပြည့် မွေးနေ့ပွဲကို သွားမှာလား။

소희 네, 저도 갈 거예요.

ဟုတ်ကဲ့၊ ကျွန်မလည်း သွားမလို့ပါ။

모니카 돌잔치에 가면 뭐 해요?

တစ်နှစ်ပြည့် မွေးနေ့ပွဲကို သွားရင် ဘာတွေ လုပ်လဲဟင်။

소희 가족과 친구들이 아기의 첫 **번째** 생일을 축하하고 밥도 먹어요.

မိသားစုနဲ့ သူငယ်ချင်းတွေက ကလေးရဲ့ ပထမဆုံး အကြိမ် မွေးနေ့ကို ဂုဏ်ပြုကြပြီး ထမင်းလည်း စားကြပါတယ်။

모니카 그런데 아기한테 무슨 **선물**을 하는 게 좋아요?

ခါနဲ့ ကလေးကို ဘယ်လို လက်ဆောင်မျိုး ပေးရင် ကောင်းမလဲ။

소희 아기 옷이나 인형을 많이 선물해요. 저는 인형을 샀으니 **까** 모니카 씨는 옷을 **선물하는 게 어때요?**

ကလေးအင်္ကျီတို့ အရုပ်တို့ အများဆုံး လက်ဆောင်ပေးကြပါတယ်။ ကျွန်မက အရုပ် ဝယ်ပြီးပြီဆိုတော့ မိုနီခါက အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လိုနေမလဲ။

모니카 그게 좋겠네요. 고마워요.

အဲ့ဒါ ကောင်းမယ်ထင်တယ်နော်။ ကျေးဇူးပါပဲ။

번째

နေ့ရက် အစီအစဉ် (သို့) အဆင့်၊ အပတ်စဉ်ကို ရေတွက်သောအခါ သုံးသည်။

· 다음 달 첫 번째 토요일에 만나요.

နောက်လ ပထမ အပတ် စနေနေ့မှာတွေ့ရအောင်။

· 한국 방문은 이번이 두 번째예요. ကိုရီးယား အလည်သွားတာ ဒီတစ်ခါနဲ့ဆို နှစ်ကြိမ်မြောက်ပါ။

선물 **လက်ဆောင်**

· 모니카 씨의 생일 선물로 꽃을 준비했어요.

မိုနီခါရဲ့ မွေးနေ့ လက်ဆောင်အဖြစ် ပန်း ယူလာခဲ့ပါတယ်။

· 어린이날에 제 조카에게 장난감 선물을 할 거예요.

ကလေးများနေ့မှာ ကျွန်တော်တူမလေးကို အရုပ် လက်ဆောင်ပေးမလို့ပါ။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 이번 주말은 무슨 날이에요? ဒီတစ်ပတ် နားရက်က ဘာနေပါလဲ။
2. 두 사람은 무슨 선물을 준비할 거예요? သူတို့နှစ်ယောက် ဘာလက်ဆောင် ပြင်သွားကြမှာလဲ။

정답 1. 순영 씨의 아기 돌잔치 2. 인형과 옷



အုပ်စု 1 ဝေါဟာရ ၁

특별한 날 နေ့ထူးနေ့မြတ်



ဒါကတော့ ကိုရီးယားရဲ့ နေ့ထူးနေ့မြတ်တွေနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



생일
မွေးနေ့



백일
ရက်တစ်ရာပြည့်



돌
တစ်နှစ်ပြည့် မွေးနေ့



집들이
အိမ်တက်ပွဲ



어버이날
မိဘများနေ့



스승의 날
ဆရာများနေ့



어린이날
ကလေးများနေ့



결혼기념일
မင်္ဂလာနှစ်ပတ်လည်နေ့



환갑
အသက် ၆၀ပြည့် မွေးနေ့



칠순
အသက် ၇၀ပြည့် မွေးနေ့



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်ရာ အသုံးအနှုန်းနဲ့ မျဉ်းကြောင်းဆွဲ ဆက်သွယ်ပါ။

①		②		③		④		⑤	
	•		•		•		•		•
	•		•		•		•		•
㉠	생일	㉡	돌	㉢	어버이날	㉣	결혼기념일	㉤	집들이

정답 ①㉡ ②㉣ ③㉤ ④㉢ ⑤㉠



ကြိယာနဲ့ တွဲပြီး တစ်ခုခု ညွှန်းပေးတာ၊ အကြံဉာဏ်ပေးတာမျိုးတွေမှာ သုံးပါတယ်။

- 가: 주말에 친구 집들이가 있는데 무슨 선물이 좋을까요?
 நா: 세제나 휴지를 사는 게 어때요? **ဆပ်ပြာ**ကို တစ်ရှူးလိပ်တို့ ဝယ်ရင် ဘယ်လို နေမလဲ။
- 가: 지금 밥을 먹을까요? **အခု** ထမင်း စားကြမလား။
 나: 영화를 본 후에 밥을 **먹는 게 어때요?** ရုပ်ရှင်ကြည့်ပြီးမှ စားတာ မကောင်းဘူးလား။

대조적 정보 နှိုင်းယှဉ်ချက်

'-는 게 어때요?' က မြန်မာစကားမှာ တစ်ခုခုကို 'လုပ်ပါလား'လို့ အကြံပေးတိုက်တွန်းတဲ့ ပုံစံနဲ့လည်း သုံးလို့ရသလို 'လုပ်လိုက်ရင်ကော?'ဆိုပြီး သဘောထားမေးမြန်းတဲ့ သဘောနဲ့လည်း သုံးလို့ ရပါတယ်။ ကိုရီးယားလို တိုက်ရိုက်ကတော့ 'တဲ့အရာက ဘယ်လိုလဲ' ဖြစ်ပါတယ်။



- 다음에는 우리 집에서 **모이는 게 어때요?** နောက်တစ်ခါကျရင် ကျွန်တော်တို့ အိမ်မှာ စုကြမလား။
- 일찍 밥을 **먹는 게 어때요?** ထမင်း စောစော စားလိုက်ကြမလား။(စားလိုက်ရင်ကော?)



'-는 게 어때요?' ရဲ့ အသုံးကို နားလည်ပြီလား။ ဒါဆိုရင် ဒီ အသုံးအနှုန်းကို အသုံးပြုပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 그림을 보고 '-는 게 어때요?'를 사용해서 대화를 완성하세요.

ပုံကို ကြည့်ပြီး '-는 게 어때요?' ကို သုံး၍ ဝါကျကို အဆုံးသတ်ပါ။

- 
 가: 수진 씨가 집들이를 하는데 무슨 선물을 하면 좋을까요?
 나: **ဆူဂျင်း**တို့ အိမ်မှာ အိမ်တက်လုပ်တာ ဘာ လက်ဆောင် ပေးရင် ကောင်းမလဲ။
 나: _____?
- 
 가: 다음 주 토요일이 모니카 씨 생일인데 뭘 살까요?
 나: **နောက်အပတ် စနေနေ့ မိုနီခါ မွေးနေ့ဆိုတော့** ဘာ ဝယ်သွားရင် ကောင်းမလဲ။
 나: _____?

정답 1) 휴지를 선물하는 게 어때요 2) 티셔츠를 선물하는 게 어때요



ထပ်ပြီး လေ့လာရအောင်။ '-는 게 어때요?' ကို သုံးပြီး ဝါကျကို အဆုံးသတ်ကြည့်ပါ။

1. 가: 목이 좀 아파요.
 나: 따뜻한 물을 _____?
2. 가: 주말에 어디로 여행을 갈까요?
 나: 제주도에 _____?
3. 가: 어디에서 만날까요?
 나: 시내에서 _____?
4. 가: 저는 공포 영화를 싫어해요.
 나: 그럼, 다른 영화를 _____?

정답 1. 마시는 게 어때요 2. 가는 게 어때요 3. 만나는 게 어때요 4. 보는 게 어때요



မိယောင်းနဲ့ လီလီတို့ ကိုရီးယားရိုးရာ လက်ထပ်ထိမ်းမြားတဲ့ ဓလေ့အကြောင်း ပြောနေကြပါ တယ်။ သူတို့ သူတို့ ဘာတွေ ပြောနေကြပါသလဲ။ အရင်ဆုံး စကားပြောကို နှစ်ခေါက် နားထောင်ကြည့်ပါ။

ဗဟို အရမ်း၊ အမှန်ကို၊ တကယ့်ကို
· ဝေ့လ်း နာယီက ဗဟို နေ့တော့ ရာသီဥတု အရမ်း သာယာလိုက်တာ။
· တူအ် ဗဟိုက အလုပ် အရမ်း တော်တယ်။

အေ့လီဒါ လိုက်ဖက်သည့်
· က: မိနု ဗဟိုက မိယောင် ဗဟိုက ကြွေးတော်လည်း လက်ထပ်ကြတော့မယ်ဆို။
· နာ: နေ့၊ ဗဟိုက ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။

မိယောင်: **အရမ်း၊ အမှန်ကို၊ တကယ့်ကို** စင်ရင်ဟို အရမ်းကို လိုက်ဖက်တယ် မဟုတ်လား။

လီလီ: နေ့၊ ဗဟိုက ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။

မိယောင်: **အရမ်း၊ အမှန်ကို၊ တကယ့်ကို** ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။

လီလီ: **အရမ်း၊ အမှန်ကို၊ တကယ့်ကို** ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။

မိယောင်: **အရမ်း၊ အမှန်ကို၊ တကယ့်ကို** ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။

လီလီ: **အရမ်း၊ အမှန်ကို၊ တကယ့်ကို** ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။



ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို လီလီနဲ့ မိယောင်းလို သဘောထားပြီး သူတို့ ပြောသလို လိုက် ပြောကြည့်ရအောင်။ သေချာနားထောင် သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

- 1. မိယောင် ဗဟိုက လီလီ ဗဟိုက ဘယ်မှာ ရှိနေတာလဲ။
- 2. ကြွေးတော်လည်း ဗဟိုက ဘာလဲ။

အေ့လီဒါ 1. မိနု ဗဟိုက ကြွေးတော်လည်း လက်ထပ်ကြတော့မယ်ဆို။ 2. နာ: နေ့၊ ဗဟိုက ကြွေးတော်လည်း ကြားတယ်။ နှစ်ယောက်သား အရမ်း လိုက်တယ်နော်။




လက်ထပ်ထိမ်းမြားတဲ့ ဓလေ့ထုံးတမ်းနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



결혼식
မင်္ဂလာဆောင်



청첩장
မင်္ဂလာဆောင် ဖိတ်စာ



축의금
မင်္ဂလာ လက်ဖွဲ့ငွေ



신랑
သတို့သား



신부
သတို့သမီး



주례
ဘိသိက်သွန်းခြင်း



하객
မင်္ဂလာပွဲလာ ဧည့်သည်များ



사진 촬영을 하다
ဓာတ်ပုံရိုက်သည်



피로연을 하다
ဧည့်ခံပွဲ ကျင်းပသည်



폐백을 드리다
ဂါရဝပြုသည်



အပေါ်မှာ လေ့လာခဲ့တဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားရင်း မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 그림에 맞는 표현을 <보기>에서 골라 문장을 완성하세요.

ပုံနဲ့ လိုက်ဖက်တဲ့ အသုံးအနှုန်းကို ဥပမာထဲကနေ ရွေးပြီး ဝါကျကို အဆုံးသတ်ပါ။

1) 제 한국 친구한테서 _____ 을 받았어요.

2) 그래서 저는 지난주 토요일에 친구의 _____ 에 갔어요.

3) 선물 대신 _____ 을 준비했어요.

4) 결혼식이 시작되고 먼저 _____ 이 입장했어요.

5) 그리고 _____ 가 입장했는데 정말 아름다웠어요.

보기

- 결혼식
- 청첩장
- 신부
- 축의금
- 신랑

정답 1) 청첩장 2) 결혼식
3) 축의금 4) 신랑
5) 신부

ကြိယာနဲ့ တွဲဖက်ပြီး အပြုအမူ တစ်ခု ပြီးတဲ့ အချိန်မှာ နောက်တစ်ခုကို ဆက်လုပ်တာပဲ ဖြစ်ဖြစ် အခြား အခြေအနေတစ်ခု ဖြစ်ပေါ်လာတာကို ဖော်ညွှန်းပါတယ်။

- 가: 미영 씨, 언제 밥 먹을 거예요? မိယောင်းရေ၊ ထမင်း ဘယ်တော့ စားမှာလဲ။
- 나: 이 일을 **끝내고 나서** 먹으러 갈 거예요. ဒီအလုပ် ပြီးရင် စားဖို့ သွားမှာပါ။
- 가: 모니카 씨, 당근하고 양파는 어떻게 할까요? မိုနီခရေ၊ မုန့်လာဥနီနဲ့ ကြက်သွန်နီကို ဘယ်လို လုပ်ရမလဲ။
- 나: 고기를 **삶고 나서** 볶으세요. အသားကို ပြုတ်ပြီးမှ ကြော်ပါ။



'-고 나서' ရဲ့ အသုံးကို နားလည်ပြီလား။ ဒါဆိုရင် ဒီ အသုံးအနှုန်းကို အသုံးပြုပြီး စကားပြောကို အဆုံးသတ်ကြည့်ပါ။

2. 그림을 보고 '-고 나서'를 사용해서 대화를 완성하세요.

ပုံကို ကြည့်ပြီး ဥပမာထဲက အတိုင်း '-고 나서' ကို သုံးပြီး ဝါကျကို အဆုံးသတ်ပါ။

1)



가: 언제 폐백을 드려요? ဘယ်အချိန်မှာ ဖဲဘက်ကို လုပ်တတ်ပါသလဲ။

나: _____ 폐백을 드려요.

2)



가: 언제 밥 먹으러 갈까요? ဘယ်တော့ ထမင်းစားဖို့ သွားကြမလဲ။

나: _____ 갑시다.

정답 1) 결혼식을 하고 나서 2) 사진을 찍고 나서



ထပ်ပြီး လေ့လာရအောင်။ '-고 나서' ကို သုံးပြီး ဝါကျကို အဆုံးသတ်ကြည့်ပါ။

1. 아침을 _____.

2. 장을 _____.

정답 1. 먹고 나서 회사에 가요 2. 보고 나서 요리해요



활동 **အသုံးချသင်ခန်းစာများ**

<보기>처럼 이야기해 보세요. ဥပမာမှာ ပြထားသလို စကားပြောကြည့်ပါ။

보기



다음 주 토요일

다음 주 토요일



수진 씨 아기 돌
ဆုရှင်း သားလေး
တစ်နှစ်ပြည့်မွေးနေ့

နောက်အပတ် စနေနေ့

가: 다음 주 토요일이 수진 씨 아기 돌인데 무슨 선물을 하면
좋을까요?

နောက်အပတ် စနေနေ့မှာ ဆုရှင်းရဲ့ ကလေး တစ်နှစ်ပြည့်ကို ဘယ်လို
လက်ဆောင်မျိုး ပေးရင် ကောင်းမလဲ။

나: 아기 옷을 선물하는 게 어때요?

ကလေးဝတ်အင်္ကျီ လက်ဆောင်ပေးရင် ဘယ်လိုနေမလဲ။

1)

5월 15일



스승의 날

2)

내일



친구 생일

3)

다음 주 일요일



친구 결혼식

4)

이번 주 토요일



반장님 집들이



유용한 표현 **အသုံးဝင်သော အသုံးအနှုန်းများ**

일할 맛이 나요. အလုပ် လုပ်ရတာ လုပ်ပျော်တယ်။

가: 상여금을 받아서 기분이 좋네요. **ဆုကြေးငွေရလို့ စိတ်ထဲ အရမ်း ပျော်မိပါတယ်။**

나: 맞아요, **일할 맛이 나요.** ဟုတ်တယ်။ **အလုပ် လုပ်ရတာ လုပ်ပျော်တယ်လေ။**



한국인의 경조사

ကိုရီးယား နိုင်ငံရဲ့ ရိုးရာပွဲများနှင့် ဓလေ့များ

돌 (တစ်နှစ်ပြည့် မွေးနေ့)

아기가 태어난 후 1년이 되면 돌잔치를 합니다. 아기의 부모는 친척과 친구들을 초대해서 같이 밥을 먹는데 이때 '돌잡이'를 합니다. '돌잡이'는 아기의 미래를 알아보기 위해 여러 가지 물건을 놓고 아기가 잡게 하는 것입니다. **ကလေး မွေးပြီး တစ်နှစ်ပြည့်တဲ့ အချိန်မှာ တစ်နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပပါတယ်။ ကလေးရဲ့ မိဘတွေက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ဖိတ်ကြားပြီး အတူတူ ထမင်းစားကြပြီး 'ဒိုးလ်ဂျာဘီ'ကို လုပ်ပါတယ်။ ဒိုးလ်ဂျာဘီဆိုတာက ကလေးရဲ့ အနာဂတ်ကို ခန့်မှန်းဖို့ အတွက် ပစ္စည်း မျိုးစုံကို ချထားပြီးတော့ ကလေးကို ရွေးပြီး ကိုင်ခိုင်းတဲ့ အလေ့အထပါ။**



결혼 (လက်ထပ်ပွဲ)

한국인의 결혼식에는 전통 혼례와 현대적인 결혼식이 있는데 요즘은 결혼식장이나 호텔에서 현대적인 결혼식을 많이 합니다. 그렇지만 전통적인 모습도 많이 남아 있는데, 결혼식이 끝나고 나서 신랑 부모님과 친척들께 드리는 인사인 폐백이 대표적입니다.

ကိုရီးယားရဲ့ လက်ထပ်ပွဲမှာ ရိုးရာ လက်ထပ်ပွဲနဲ့ အနောက်တိုင်း လက်ထပ်ပွဲ ဆိုပြီး ရှိပြီးတော့ အခုတစ်လောမှာတော့ ခန်းမတို့ ဟိုတယ်တို့မှာ အနောက်တိုင်း မင်္ဂလာပွဲတွေကို ပိုပြီး ကျင်းပလာပါတယ်။ ဒါပေမဲ့ ရိုးရာ မင်္ဂလာပွဲ အလေ့အထတွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။ မင်္ဂလာပွဲ ပြီးချိန်မှာ သတို့သားရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေကို ဂါရဝပြုတဲ့ ဖဲဘက်ပွဲက အထင်ရှားဆုံးပါ။



제사 (ကွယ်လွန်သူ ဘိုးဘေးဘီဘင်များကို ကန်တော့ပွဲပေးခြင်း)

어른이 돌아가시면 매년 돌아가신 날에 가족들이 모여 제사를 지냅니다. 요즘은 많이 간소화 되었으나 제사상에는 전, 나물, 과일, 고기 등 정성스럽게 만든 음식들을 올립니다. 명절 아침에 드리는 제사는 차례라고 합니다.

လူကြီးတွေ ကွယ်လွန်သွားတဲ့ အခါမှာ နှစ်တိုင်း ကွယ်လွန်တဲ့ နေ့မှာ မိသားစုတွေ စုဝေးပြီး ကန်တော့ပွဲ ပေးကြပါတယ်။ အခုတစ်လောတော့ တဖြည်းဖြည်း ရိုးရိုးရှင်းရှင်း ပိုလုပ်လာကြပေမဲ့ ကန်တော့ပွဲမှာ အကြော်၊ အသီးအရွက်၊ သစ်သီး၊ အသား စတဲ့ သေချာ ချက်ပြုတ်ထားတဲ့ အစားအစာများကို ပြင်ဆင်ရပါတယ်။ နေ့ထူးရက်မြတ်တွေမှာ ကန်တော့ပွဲ ပေးတာကိုတော့ 'ချာရယ်'လို့ ခေါ်ပါတယ်။



장례 (ဈာပန)

장례식장에 갈 때에는 검은색 옷을 입고 갑니다. 장례식장에서는 돌아가신 분에 대한 묵념을 하거나 절을 하고 돌아가신 분의 가족들에게 인사를 합니다. 보통 한국에서는 돌아가신 날로부터 3일이나 5일 동안 장을 치릅니다.

ဈာပန အခမ်းအနားကို သွားတဲ့ အခါမှာ အနက်ရောင် အင်္ကျီကို ဝတ်ပြီး သွားရပါတယ်။ အသုသာန် ဆုံးသွားတဲ့ သူ့ကို အလေးပြုတာတို့ ဂါရဝပြုတာတို့ လုပ်ရပြီး ကျန်ရစ်သူ မိသားစုတွေကို နှုတ်ဆက် ဂါရဝပြုရပါတယ်။ များသောအားဖြင့် ကိုရီးယားမှာ ကွယ်လွန်တဲ့ နေ့ကနေ ၃ရက် ဒါမှမဟုတ် ၅ရက် အတွင်း ဈာပနကို ပြုလုပ်ပါတယ်။





မေးခွန်း နံပါတ် ၁ကနေ ၃အထိကို နားထောင်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးရမှာပါ။
သေချာ နားထောင်ပြီး မှန်ရာကို ရွေးပါ။

[1~3] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး သင့်တော်ရာ အဖြေကို ရွေးပါ။



- ① 감사합니다.
 - ② 미안합니다.
 - ③ 괜찮습니다.
 - ④ 축하합니다.
- ① 지난주에 결혼을 했지요?
 - ② 옷을 선물하는 게 어때요?
 - ③ 이런 선물을 줘서 고마워요.
 - ④ 제 생일은 다음 주 토요일이에요.
- ① 아기가 참 예쁘네요.
 - ② 돌잔치가 참 재미있어요.
 - ③ 금반지를 선물하는 게 좋아요.
 - ④ 아기 생일을 축하하고 같이 밥을 먹어요.



အောက်က ပုစ္ဆာတွေအတွက် မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ စကား
ပြောကို နားမထောင်ခင် ရွေးဖို့ ပေးထားတာတွေကို အရင် ဖတ်ကြည့်ပါ။

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

စကားပြော တစ်ခုကို နားထောင်ပြီး မေးခွန်း နှစ်ခုကို ဖြေဆိုပါ။

- ① 집들이
 - ② 돌잔치
 - ③ 장례식
 - ④ 결혼식
- ① 빨간색
 - ② 까만색
 - ③ 하얀색
 - ④ 파란색

🎧 **듣기 대본** စာသား

1. **여:** 지훈 씨, 정말 멋있네요. 결혼 축하해요.
ဂျီဟွန်းရှေး အရမ်း ကြည့်ကောင်းတယ်။ မင်္ဂလာပွဲ ဂုဏ်ယူပါတယ်နော်။
2. **남:** 다음 주 토요일이 친구 생일인데 무슨 선물을 하면 좋을까요?
နောက်အပတ် စနေနေ့က သူငယ်ချင်း မွေးနေ့ဆိုတော့ ဘယ်လို လက်ဆောင်မျိုး ပေးရင် ကောင်းမလဲ။
3. **여:** 건우 씨, 한국에서는 돌잔치 때 뭐 해요?
ဂေါ်နူရှေး ကိုရီးယားမှာ တစ်နှစ်ပြည့်မွေးနေ့ကို ဘာလုပ်တတ်လဲ။
- 4-5.
여: 소식 들었어요? 현석 씨 아버지가 돌아가셨어요.
သတင်း ကြားပြီးပြီလား။ ဟယောန်ဆော့တို့ အဖေ ဆုံးသွားတယ်တဲ့။
- 남:** 정말이요? 현석 씨가 많이 힘들겠네요.
တစ်ကယ်လား။ ဟယောန်ဆော့တော့ တော်တော် စိတ်သောကရောက်နေတော့မှာပဲ။
- 여:** 오늘 저녁에 리한 씨하고 가 보려고 하는데 같이 갈래요?
ဒီနေ့ ညနေ ရီဟန်နဲ့ သွားမလားလို့ အတူတူ လိုက်ဦးမလား။
- 남:** 네, 오늘 저녁에 같이 가요. ဟုတ်ကဲ့။ ဒီနေ့ ညနေ အတူတူ သွားရအောင်။
- 여:** 그런데 장례식장에 갈 때는 까만색 옷을 입고 가야 돼요.
ဒါနဲ့ ဈာပနကို သွားတဲ့အခါ အနက်ရောင် အင်္ကျီ ဝတ်သွားရမယ်နော်။
- 남:** 그럼 집에 가서 까만색 옷을 입고 올게요. ဒါဆို အိမ်ကို သွားပြီး အနက်ရောင် အင်္ကျီ ဝတ်ပြီး လာခဲ့ပါမယ်။

정답 1. ① 2. ② 3. ④ 4. ③ 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🎧 **L-34**

1. 대화를 듣고 질문에 알맞은 것을 고르십시오.
စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ သင့်လျော်မယ့် အဖြေကို ရွေးပါ။
- 남자는 왜 전화를 했습니까?**
ယောက်ျားလေးက ဘာကြောင့် ဖုန်းဆက်ခဲ့တာလဲ။
- | | |
|--------------------|------------------|
| ① 한국어를 공부하고 싶어서 | ② 주말에 한국어시험을 보려고 |
| ③ 한국어 수업에 늦을 것 같아서 | ④ 한국어능력시험을 신청하려고 |

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

- 여:** 여보세요? 근로자복지센터입니다.
ဟယ်လို။ လုပ်သားပံ့ပိုးကူညီရေးစင်တာကပါရှင်။
- 남:** 한국어능력시험 중급 준비 과정을 들으려고 하는데 수업이 언제 있어요?
ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ ကြားအဆင့် ပြင်ဆင်တဲ့ သင်တန်းတက်မလားလို့ပါ... အတန်း ဘယ်အချိန်တွေမှာ ရှိပါသလဲခင်ဗျာ။
- 여:** 네, 토요일 오후 2시부터 5시까지 수업이 있습니다.
ဟုတ်ကဲ့။ စနေနေ့ နေ့လယ် ၂နာရီကနေ ၅နာရီအထိ အတန်းရှိပါတယ်ရှင်။

정답 1. ①



မေးခွန်းနံပါတ် ၁ကနေ ၃အထိကတော့ ကွက်လပ်ဖြည့်ဖို့ သင့်တော်မယ့် အရာကို ရွေးပေးရမှာပါ။ အကြောင်းအရာနဲ့ ဆီလျော်ရာကို ရွေးပါ။

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ဖြည့်ဖို့ အသင့်တော်ဆုံး အရာကို ရွေးပါ။

1. 한국에서는 아기의 첫 번째 생일을 _____(이)라고 합니다. 이를 기념하기 위해 가족과 친척들이 모여 같이 밥을 먹고 축하를 해 줍니다.
ကိုရီးယားမှာက ကလေးရဲ့ ပထမဆုံး မွေးနေ့ကို ခိုးလ်(တစ်နှစ်ပြည့်မွေးနေ့)လို့ ခေါ်ပါတယ်။ ဒါကို အထိမ်းအမှတ် အဖြစ် မိသားစုနဲ့ ဆွေမျိုးတွေ စုဝေး အတူ ထမင်းစားပြီး ဂုဏ်ပြုပေးကြပါတယ်။

- ① 돌 ② 백일 ③ 집들이 ④ 결혼기념일

2. 가: 진영 씨 소식 들었어요? 진영 씨가 다음 달에 결혼해요.
ဂျင်ယောင်း သတင်း ကြားပြီးပြီလား။ ဂျင်ယောင်း နောက်လဆို လက်ထပ်တော့မှာတဲ့။
나: 네, 저도 어제 _____을 받았어요. 남자 친구를 사귀 지 얼마 안 됐는데 벌써 결혼을
한다니 깜짝 놀랐어요.
ဟုတ်ကဲ့။ ကျွန်တော်လည်း မနေ့က ဖိတ်စာ ရပြီးပါပြီ။ ကောင်လေးနဲ့ တွဲတာ သိပ်တောင် မကြာသေးဘူး
လက်ထပ်တော့မယ်ဆိုတော့ အရမ်း လန့်သွားတာ။

- ① 선물 ② 피로연 ③ 청첩장 ④ 축의금

3. 한국의 결혼은 전통 혼례와 서양식 결혼식이 있습니다. 요즘에는 보통 웨딩드레스를 입고 서양식
결혼식을 많이 하지만 전통 혼례의 풍습도 아직 남아 있습니다. 결혼식이 끝난 후에 신랑 부모님
과 친척들에게 인사를 드리는데 이것을 _____(이)라고 합니다.
ကိုရီးယားရဲ့ မင်္ဂလာပွဲမှာ ရိုးရာအရ လက်ထပ်တာနဲ့ အနောက်တိုင်းလို လက်ထပ်တာဆိုပြီး ရှိပါတယ်။ အခု
တစ်လောမှာတော့ များသောအားဖြင့် မင်္ဂလာဆောင်ဂီဝန် ဝတ်ပြီး အနောက်တိုင်းလို မင်္ဂလာဆောင်ကြပေမဲ့ ရိုးရာ
အလေ့အထတွေလည်း အခုထိ ကျန်နေပါသေးတယ်။ မင်္ဂလာပွဲ အပြီးမှာ သတို့သား မိဘတွေကို ဂါရဝပြု
နုတ်ဆက်တာ ရှိပြီးတော့ ဒါကို ဖဲဘက်လို့ ခေါ်ပါတယ်။

- ① 함 ② 맞선 ③ 폐백 ④ 상견례



အောက်ပါ ပုစ္ဆာက စာပိုဒ်တစ်ခုကို ဖတ်ပြီး မေးခွန်းနှစ်ခုကို ဖြေဆိုရမှာပါ။ အပေါ်မှာ
လေ့လာခဲ့တာတွေကို ပြန်စဉ်းစားပြီး မေးခွန်းတွေကို ဖြေကြည့်ရအောင်။

[4~5] 다음 글을 읽고 물음에 답하십시오. အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းကို ဖြေဆိုပါ။

새로운 집에 이사를 가면 가족이나 친구를 초대해서 _____을/를 합니다. 초대를 받아서 갈 때에
는 선물을 사 가는데 보통 휴지나 세제를 많이 선물합니다. 휴지는 일이 잘 되라는 의미가 있고 세제는 빨
리 부자가 되라는 의미가 있습니다. 요즘은 부부가 함께 쓸 수 있는 커피 잔이나 화분같은 것을 선물하기
도 합니다.

အိမ်သစ်ကို အိမ်ပြောင်းပြီးတဲ့အခါ မိသားစုတွေ သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်တက်လုပ်ပါတယ်။ အဖိတ်ခံရတဲ့အခါမှာ
တော့ လက်ဆောင် ဝယ်သွားရလေ့ ရှိပြီး များသောအားဖြင့်တော့ တစ်ရှူးလိပ်တို့၊ ဆပ်ပြာမှုန့်တို့ လက်ဆောင်ပေးလေ့ရှိပါ
တယ်။ တစ်ရှူးလိပ်ကတော့ အလုပ်မှန်သမျှ အဆင်ပြေချောမွေ့ ပါစေဆိုတဲ့ အဓိပ္ပာယ် ရပြီး ဆပ်ပြာမှုန့်ကတော့ မြန်မြန်
သူ ငွေးဖြစ်ပါစေလို့ အဓိပ္ပာယ်ဆောင်ပါတယ်။ အခုတစ်လောတော့ လင်မယား အတူတူ သုံးလို့ ရတဲ့ ကော်ဖီခွက်တို့
ပန်းအိုး တို့လိုမျိုး လက်ဆောင်ပေးတဲ့ အခါလည်း ရှိပါတယ်။

4. 빈칸에 들어갈 말로 알맞은 것을 고르십시오.
 ကွက်လပ်ဖြည့်ဖို့ သင့်တော်ရာ စကားလုံးကို ရွေးပါ။
- ① 돌잔치 ② 집들이 ③ 결혼식 ④ 생일 파티
5. 세제를 선물하는 것은 어떤 의미입니까? ဆပ်ပြာမှုန့်ကို လက်ဆောင်ပေးတာဟာ ဘယ်လို အဓိပ္ပာယ်ရပါသလဲ။
- ① 일이 잘 되기를 바랍니다. ② 건강하게 살기를 바랍니다.
 ③ 빨리 부자가 되기를 바랍니다. ④ 새 집에서 오래 살기를 바랍니다.

정답 1. ① 2. ③ 3. ③ 4. ② 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ဖြည့်ဖို့ အသင့်တော်ဆုံး အရာကို ရွေးပါ။

1. 저는 _____ 에 운동을 합니다. 토요일에는 친구들과 축구를 하고 일요일 아침에는 수영을 합니다.
 ကျွန်တော်ကတော့ နားရက်မှာ အားကစားလုပ်ပါတယ်။ စနေနေ့မှာတော့ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ပြီး တနင်္ဂနွေနေ့ မနက်မှာတော့ ရေကူးပါတယ်။
- ① 연휴 ② 휴가
 ③ 오후 ④ 주말
2. 8월 15일에 한국어능력시험(EPS-TOPIK)이 있습니다. 시험을 신청하실 분들은 6월 30일 까지 사무실에 직접 오셔서 응시 원서를 _____ 합니다.
 ၈လပိုင်း ၁၅ရက်နေ့မှာ ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ ရှိပါတယ်။ စာမေးပွဲ လျှောက်လွှာတင်မယ့် သူတွေကတော့ ၆လပိုင်း ၃၀ရက်နေ့အထိ ရုံးခန်းကို ကိုယ်တိုင် လာပြီး လျှောက်လွှာတင်ရပါမယ်။
- ① 보관해야 ② 보관할까
 ③ 접수해야 ④ 접수할까
3. 이번 주부터 회사에 다니기 시작했습니다. 동료들이 모두 친절하고 일도 많이 _____ 회사 생활이 힘들지 않을 것 같습니다.
 ဒီအပတ်ကနေစပြီး ရုံးစတင်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ အကုန် ဖော်ရွေကြပြီး အလုပ်တွေလည်း တော်တော် ကူညီပေးကြလို့ ရုံးတက်ရတာ သိပ်ပင်ပန်းလောက်မယ် မထင်ပါဘူး။
- ① 도와줘도 ② 도와줘서
 ③ 물어줘도 ④ 물어줘서


정답 1. ④ 2. ③ 3. ②

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
အကြောင်းရင်းကို ရှင်းပြတတ်စေရန်၊ ခန့်မှန်းတတ်စေရန်
- သဒ္ဒါ -ㅏ, -ㅑ, -ㅓ, -ㅕ, -ㅗ, -ㅛ, -ㅜ, -ㅠ, -ㅡ, -ㅣ
- ဝေါဟာရ ကိုရီးယားယဉ်ကျေးမှု ဂယက်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ကိုရီးယားယဉ်ကျေးမှု ဂယက် ခရီး



대화 1 စကားပြော ၁



အောက်မှာ ဆူဖီခါနဲ့ ဟူအောင်းတို့ စကားပြောနေတာလေးကို ဖော်ပြထားပါတယ်။ အရင်ဆုံး သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

수피카 지금 드라마가 시작돼요. 흥영 씨, 빨리 오세요.
အခု ဇာတ်လမ်းတွေ စလာနေပြီ။ ဟူအောင်းရေ၊ မြန်မြန်လာ။

흥영 오, 김수현 씨 정말 멋있지 않아요?
우리 고향 친구들도 아주 좋아해요.
အိုး... ဂင်ဆူးဟယောန် တစ်ကယ် မချောလွန်းဘူးလား။
ကျွန်တော်တို့ ဇာတ်က သူငယ်ချင်းတွေလည်း အရမ်း သဘောကျကြတယ်။

수피카 흥영 씨 고향에서도 한국 드라마가
인기가 있어요?
ဟူအောင်းတို့ဆီမှာလည်း ကိုရီးယားကားတွေ နာမည်ကြီးလား။

흥영 그럼요. 한국 드라마가 재미있잖아요.
수피카 씨는 한국 연예인 중에 누구를 제일
좋아해요?
ဒါပေါ့။ ကိုရီးယားကားတွေက စိတ်ဝင်စားစရာကောင်းတယ်လေ။

수피카 저는 빅뱅을 제일 좋아해요. 멋있잖아요.
ကျွန်မကတော့ ဘစ်ဘမ်းကို အကြိုက်ဆုံးပဲ။ အရမ်း ချောတယ်
မဟုတ်လား။

-지 않아요?

မိမိထင်တာ အမှန်ဖြစ်ကြောင်း တစ်ဖက်သားနှင့် အဖော်ညီသည့်အခါ သုံးသည်။

· 가: 이 드라마 참 재미있지 않아요?
ဒီ ဇာတ်လမ်းတွေ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်မဟုတ်လား။

나: 네, 재미있어요.
ဟုတ်ကဲ့၊ စိတ်ဝင်စားစရာ ကောင်းပါတယ်။

· 가: 김치찌개가 맵지 않아요?
ဂင်ချီဟင်းရည်က စပ်တယ်မဟုတ်လား။
나: 아니요, 안 맵워요.
ဟင့်အင်း၊ မစပ်ပါဘူး။

인기 နာမည်ကြီးမှု၊ ရေပန်းစားမှု

- 민수 씨는 여자들에게 인기가 많아요.
မင်ဆူက မိန်းကလေးတွေကြား သိပ် ရေပန်းစားတယ်။
- 이 영화는 남자보다 여자에게 더 인기가 있어요.
ဒီရုပ်ရှင်က ယောက်ျားလေးတွေထက် မိန်းကလေးတွေကြားမှာ ပိုနာမည်ကြီးတယ်။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 두 사람은 무엇을 보고 있어요? သူတို့နှစ်ယောက် ဘာတွေ ကြည့်နေကြတာလဲ။
2. 수피카 씨는 한국 연예인 중에 누구를 제일 좋아해요?
ဆူဖီခါက ကိုရီးယား အနုပညာသည်တွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ။

정답 1. 드라마 2. 빅뱅



어휘 1 **ဝေါဟာရ ၁**

한류 **ကိုရီးယား ရေစီးကြောင်း(ဂယက်)**



ဒါကတော့ ကိုရီးယား ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။

케이팝(K-pop)
ကေပေါ့ပ်



드라마
တီဗီဇာတ်လမ်းတွဲ



예능프로그램
ဖျော်ဖြေရေး အစီအစဉ်များ

한류
ကိုရီးယား ရေစီးကြောင်း
(ဂယက်)



영화
ရုပ်ရှင်



음악프로그램
ဂီတအစီအစဉ်

연예인
အနုပညာသည်များ



가수
အဆိုတော်



영화배우
ရုပ်ရှင် သရုပ်ဆောင်



아이돌
ကေပေါ့ပ် အဆိုတော် အဖွဲ့



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်ရာ စကားလုံးနဲ့ မျဉ်းကြောင်းဆွဲ ဆက်သွယ်ပါ။

①		②		③		④	
	•		•		•		•
	•		•		•		•
㉠	영화	㉡	음악 프로그램	㉢	드라마	㉣	예능 프로그램

정답 ①㉠ ②㉡ ③㉢ ④㉣



ကြိယာနဲ့ တွဲဖက်ပြီး ပြောသူရော နားထောင်သူပါ သိပြီးသား အကြောင်းတစ်ခုကို ပြောတဲ့ အခါမှာ သုံးပါတယ်။
နာမ်နဲ့ တွဲသုံးတဲ့ အခါမှာတော့ 'နာမ် + (이)ㅂㅂ' ကို သုံးပါတယ်။

- 가: 수피카 씨의 친구들도 한국 가수를 좋아해요?
 ဆူပီခါရဲ့ သူငယ်ချင်းတွေလည်း ကိုရီးယား အဆိုတော်တွေ ကြိုက်လား။
- 나: 그럼요. 노래도 잘하고 **멋있ㅂㅂ**. ဒါပေါ့။ သီချင်းလည်း အဆိုကောင်းပြီး အရမ်း ချောတယ် မဟုတ်လား။
- 가: 주말에 쇼핑하러 백화점에 갈까요? **နားရက်မှာ ရှော့ပင်ထွက်ဖို့ ကုန်တိုက်ကို သွားကြမလား။**
- 나: 다음 주말에 가는 게 어때요? 다음 주말부터 **세일 기간이ㅂㅂ**.
 နောက်အပတ်မှ သွားတာ ဘယ်လိုနေမလဲ။ နောက် အပတ်က စပြီး ဈေးချမှာ မဟုတ်လား။



'-ㅂㅂ' ရဲ့ အသုံးကို နားလည်ပြီးလား။ ဒါဆိုရင် စကားပြောကို ဖတ်ပြီး သင့်တော်ရာ စကားလုံးကို ရွေးပါ။

2. 대화를 읽고 맞는 대답을 고르세요. စကားပြောကို ဖတ်ပြီး အဖြေမှန်ကို ရွေးပါ။

1)
 가: 모니카 씨, 이 사과 어디에서 샀어요? **မိုနီခါရေ ခီ ပန်းသီး ဘယ်ကနေ ဝယ်လာတာလဲ။**
 나: 시장에서 샀어요. _____.
 ဈေးထဲက ဝယ်ခဲ့တာလေ၊ ဈေးထဲမှာ ဈေးတော်တယ် မဟုတ်လား။

- ① 시장이 싸ㅂㅂ
- ② 시장이 비싸ㅂㅂ

2)
 가: 투안 씨, 왜 우산을 가지고 왔어요? **ထူအန်းရေ ဘာလို့ ထီးယူလာခဲ့တာလဲ။**
 나: 밖을 보세요. _____.
 အပြင်ကို ကြည့်ပါဦး။ မိုးရွာနေတယ်လေ။

- ① 비가 오ㅂㅂ
- ② 날씨가 좋ㅂㅂ

정답 1) ① 2) ①



ထပ်ပြီး လေ့လာရအောင်။ '-ㅂㅂ' ကို သုံးပြီး ဝါကျကို အဆုံးသတ်ကြည့်ပါ။

- | | |
|--------------------------------------|--|
| 1. 가: 이 식당에 자주 오네요.
나: 음식이 _____. | 2. 가: 투안 씨는 한국어를 참 잘하지요?
나: 네, 열심히 _____. |
| 3. 가: 왜 채소만 먹어요?
나: 건강에 _____. | 4. 가: 상우 씨가 인기가 많네요.
나: 친절하고 _____. |

정답 1. 맛있ㅂㅂ 2. 공부하ㅂㅂ 3. 좋ㅂㅂ 4. 멋있ㅂㅂ



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

입에 잘 맞ㅂㅂ. အတော် ခံတွင်းတွေပါတယ်။

가: 한국 음식이 매워서 먹기 힘들지요? **ကိုရီးယား အစားအစာတွေက စပ်လို့ စားရ ခက်တယ် မဟုတ်လား။**
 나: 아뇨, **입에 잘 맞ㅂㅂ.** မဟုတ်တာဗျာ။ **အတော် ခံတွင်းတွေပါတယ်။**



ရီဟန်နဲ့ ထူအန်းတို့ ကိုရီးယား ဖုန်းတွေ အကြောင်း ပြောနေကြပါတယ်။ သူတို့ ဘာတွေ ပြောနေကြပါသလဲ။ အရင်ဆုံး စကားပြောကို နှစ်ခေါက် နားထောင်ကြည့်ရအောင်။

리한 투안 씨, 스마트폰 **새로** 샀어요?
ထူအန်းရေ၊ ဖုန်း အသစ် ဝယ်လိုက်တာလား။

투안 네, 삼성전자에서 나온 신제품이에요.
ဟုတ်ကဲ့၊ ဆမ်ဆောင်းက ထွက်တဲ့ ပစ္စည်း အသစ်ပါ။

리한 저도 휴대폰을 바꿔야 되는데 그거
어때요?
ကျွန်တော်လည်း ဖုန်း လဲရမှာ အဲ့ဒါ ဘယ်လိုနေလဲဗျ။

투안 화면도 크고 편리한 기능도 **많은 것**
같아요.
စခရင်လည်း ကြီးပြီး အလွယ်တကူ သုံးလို့ရတဲ့ ဖန်ရှင်တွေလည်း များသလိုပဲ။

리한 한번 봐도 돼요?
ခဏလောက် ကြည့်လို့ ရမလား။

투안 네, 요즘 한국 휴대폰이 우리 나라에도
많이 수입되는 것 같아요. 제 친구들도
많이 써요.
ဟုတ်ကဲ့၊ အခုတစ်လော ကိုရီးယား ဖုန်းတွေ ကျွန်တော်တို့ နိုင်ငံကိုလည်း အများကြီး သွင်းလာကြသလိုပဲ။ ကျွန်တော့် သူငယ်ချင်းတွေလည်း အများကြီး သုံးကြတယ်။

리한 휴대폰이 한국의 **대표적인** 수출품이
잖아요.
လက်ကိုင်ဖုန်းကတော့ ကိုရီးယားရဲ့ ကိုယ်စားပြု ပြည်ပ တင်ပို့ကုန် ပစ္စည်းပဲ မဟုတ်လား။

새로 아담

- ① 지금까지와는 달리 새롭게 또는 새것으로
အခုထိ ရှိလာတဲ့ အရာတွေနဲ့ မတူပဲ အသစ်ဖြစ်သော
- ② 지금까지 없던 것이 처음으로
အခုအချိန်အထိ တစ်ခါမှ မရှိဘူးတဲ့အရာ ပထမဦးဆုံး
- 컴퓨터가 고장이 나서 새로 컴퓨터를 샀어요.
ကွန်ပျူတာ ပျက်သွားလို့ ကွန်ပျူတာ အသစ် ဝယ်လိုက်တယ်။
- 이 집은 새로 지어서 깨끗해요.
ဒီ အိမ်က အသစ် ဆောက်ထားတာမို့ သန့်တယ်။

대표적인 코ယ်샤:ပြု

နယ်ပယ်တစ်ခု သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ စရိုက်လက္ခဏာကို ကိုယ်စားပြု ဖော်ပြသော အရာ

- 한국의 대표적인 관광지인 제주도예요.
ကိုရီးယားရဲ့ ကိုယ်စားပြု လည်ပတ်စရာ နေရာကတော့ ဂျယ်ဂျူကျွန်းပါ။
- 비빔밥은 한국의 대표적인 음식이에요.
ထမင်းသုပ်ကတော့ ကိုရီးယားရဲ့ ကိုယ်စားပြု အစားအစာပါ။



ဒီ တစ်ခါတော့ ကိုယ့်ကိုယ်ကို ထူအန်းနဲ့ ရီဟန်လို့ သဘောထားပြီး သူတို့ ပြောသလို လိုက်ပြောကြည့်ရအောင်။ သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 투안 씨가 새로 산 물건은 어때요? ထူအန်း အသစ် ဝယ်လိုက်တဲ့ ပစ္စည်းက ဘယ်လိုနေလဲ။
2. 한국의 대표적인 수출품은 뭐예요? ကိုရီးယားရဲ့ ကိုယ်စားပြု ပြည်ပတင်ပို့ကုန် ပစ္စည်းက ဘာလဲ။

정답 1. 화면도 크고 기능도 많아요. 2. 휴대폰



စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



수출하다
ပြည်ပသို့ တင်ပို့သည်



수입하다
ပြည်ပမှ တင်သွင်းသည်



수출품
ပြည်ပသို့ကုန်ပစ္စည်း



수입품
ပြည်တွင်းသွင်းကုန်ပစ္စည်း



선진국
ဖွံ့ဖြိုးပြီး နိုင်ငံ



개발도상국
ဖွံ့ဖြိုးဆဲ နိုင်ငံ



무역
ကုန်သွယ်မှု



경제 발전
စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု



အပေါ်မှာ လေ့လာခဲ့တဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားရင်း မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.
ပုံနဲ့ ကိုက်ညီမယ့် အသုံးအနှုန်းကို ဥပမာထဲကနေ ရွေးပြီး ထည့်ပါ။

1)




4)

2)



5)

3)



6)

보기

수출하다 선진국 수입품 개발도상국 수출품 수입하다

정답 1) 수출하다 2) 수출품 3) 선진국 4) 수입하다 5) 수입품 6) 개발도상국



ကြိယာမျိုးစုံနဲ့ တွဲဖက်ပြီး အဖြစ်အပျက် တစ်ခုကို ခန့်မှန်းတဲ့ အခါမျိုး၊ ကိုယ့် အထင်အမြင်ကို ညင်သာစွာ ဖော်ပြချင်တဲ့ အခါမှာ သုံးပါတယ်။

동사 (ကြိယာ)	형용사 (နာမဝိသေသန)		명사 (နာမ်)
-는 것 같다	자음 (ချည်း) → -은 것 같다	모음 (သရ) → -ㄴ 것 같다	인 것 같다
가다 → 가는 것 같다 먹다 → 먹는 것 같다 있다 → 있는 것 같다	크다 → 큰 것 같다 작다 → 작은 것 같다		학생 → 학생인 것 같다 의사 → 의사인 것 같다

- 사람들이 우산을 쓰고 있어요. 밖에 비가 **오는 것 같아요.**
လူတွေ ထီးဆောင်းနေကြတယ်။ အပြင်မှာ မိုးရွာနေတယ် ထင်တယ်။
- 가: 모니카 씨, 화장품을 사야 하는데 어떤 게 좋아요?
မိုနီခါရေ မိတ်ကပ် ဝယ်စရာရှိတာ ဘယ်လို ဟာ ကောင်းမလဲ။
나: 이거 한번 써 보세요. **싸고 좋은 것 같아요.**
ဒါလေး တစ်ခါလောက် သုံးကြည့်ပါလား။ ဈေးတော်ပြီး ကောင်းတယ် ထင်တယ်။



'-는/(으)ㄴ 것 같다' ရဲ့ အသုံးကို နားလည်ပြီးလား။ ဒါဆိုရင် စကားပြောကို ဖတ်ပြီး သင့်တော်ရာ စကားလုံးကို ရွေးပါ။

2. 대화를 읽고 맞는 대답을 고르세요. စကားပြောကို ဖတ်ပြီး မှန်ကန်တဲ့ အဖြေကို ရွေးပါ။

1) 가: 모니카 씨는 항상 주말에 친구들을 만나요. **မိုနီခါက အမြဲ နားရက်မှာ သူငယ်ချင်းတွေနဲ့ တွေ့ပါတယ်။**
나: _____.

- ① 친구가 아주 많은 것 같아요
- ② 친구가 한 명도 없는 것 같아요

2) 가: 방가 씨가 한국어 실력이 많이 늘었어요. **ဘန်ဂါက ကိုရီးယားစကားပြော အရမ်း တိုးတက်လာတယ်။**
나: _____.

- ① 요즘 한국어 공부를 안 하는 것 같아요
- ② 요즘 한국어를 열심히 공부하는 것 같아요

정답 1) ① 2) ②



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

눈코 뜰 새 없이 바빠요. ယားလို့တောင် မကုတ်အားပါဘူး။ (အရမ်း အလုပ်များနေတယ်။)

가: 요즘도 일이 많아요? အခုတစ်လော အလုပ်တွေ များလား။

나: 네, **눈코 뜰 새 없이 바빠요.** ဟုတ်ကဲ့။ **ယားလို့ မကုတ်အားပါဘူး။**



활동 **အသုံးချသင်ခန်းစာများ**

한류 열풍과 수출의 관계에 대한 신문 기사입니다. 잘 읽고 질문에 답하세요.

ကိုရီးယား ရေစီးကြောင်းနဲ့ ထုတ်ကုန်တို့ ကြားက ဆက်စပ်မှု အကြောင်း သတင်းဆောင်းပါး ဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းများကို ဖြေပါ။

NEWS TIMES

화장품 수출과 한류 열풍

LG경제연구원이 발표한 보고서에 따르면 한국 문화에 관심이 높을수록 화장품, 의류, 음료, 전자제품, 자동차 등의 상품의 수출이 늘어나는 것으로 나타났다. 미국의 경우 한류에 대한 인터넷 검색이 많아질수록 화장품의 수출도 크게 증가한 것을 알 수 있다. 또한 드라마에 나온 한류 스타들이 화장품 모델을 하면서 수출도 크게 늘었다. 특히 중국과 아시아 지역에서는 최근 5년간 매년 30%씩 꾸준히 수출이 증가한 것으로 나타났다.

미국
한류검색량
화장품 수출

(천달러)
32,000
27,000
22,000
17,000
12,000
7,000

2004 2007 2010 2013

검색량은 K-pop과 드라마 검색량의 합(분기별 추이)

မိတ်ကပ် ပြည်ပတင်ပို့မှုနဲ့ ကိုရီးယား ရေစီးကြောင်း

LG စီးပွားရေး သုတေသန အဖွဲ့ကနေ ထုတ်ပြန်တဲ့ စာတမ်းအရဆိုရင် ကိုရီးယားယဉ်ကျေးမှုကို စိတ်ဝင်စားမှုနည်း မြှင့်တက်လာတာနဲ့အမျှ မိတ်ကပ်၊ အဝတ်အထည်၊ အချိုရည်၊ လျှပ်စစ်ပစ္စည်း၊ ကား စတဲ့ ပစ္စည်းတွေရဲ့ ပြည်ပတင်ပို့မှုနည်းများလည်း တိုးတက်လာတာ တွေ့ရပါတယ်။ အမေရိကန်မှာဆိုရင် ကိုရီးယား ရေစီးကြောင်းနဲ့ ပတ်သက်တဲ့ အင်တာနက်မှာ ရှာဖွေလာမှုတွေ များလာတာနဲ့အမျှ မိတ်ကပ်ပစ္စည်းတွေရဲ့ ပြည်ပတင်ပို့မှုနည်းတွေ မြင့်မားလာတာကို သိနိုင်ပါတယ်။ ထို့အပြင် ရုပ်ရှင်မှာ ပါတဲ့ သရုပ်ဆောင်တွေ မိတ်ကပ် ကြော်ငြာရိုက်တာကြောင့်လည်း ပို့ကုန်နည်း မြင့်လာပါတယ်။ အထူးသဖြင့် တရုတ်နဲ့ အာရှဒေသများမှာ ရှိနေတာအတွင်း ၃၀ရာခိုင်နှုန်းစီ မှန်မှန် တိုးတက်လာတာကို တွေ့ရှိရပါတယ်။

1. ဖတ်ဖူးသည့် နေရာနှင့် မတူညီပါက X၊ တူညီပါက O ဖြစ်ပါသည်။

ဖတ်ထားတဲ့ အကြောင်းအရာနဲ့ တူရင် O, မတူရင် X ကို ရွေးပါ။

- 1) 중국과 아시아에서는 최근 화장품 수출이 줄어들고 있다. ○ ×
- 2) 한국 문화에 대한 관심 때문에 화장품을 사는 사람들이 늘었다. ○ ×
- 3) 수출이 늘어난 것은 한류 스타들이 화장품 모델을 하고 있기 때문이다. ○ ×

정답 1) X 2) O 3) O



한류 여행

ကိုရီးယား ရေစီးကြောင်း ခရီး

한류 열풍으로 인해 한국으로 여행을 오는 외국인 관광객의 수도 늘어났습니다. 2000년대 초반에 방영된 <겨울연가>가 큰 사랑을 받고 일본과 중국으로 수출되면서 <겨울연가>의 촬영지인 '남이섬'은 이제 아시아의 여행지가 되었고 최근에 방영된 <별에서 온 그대>가 중국에서 큰 인기를 끌면서 드라마 촬영지인 거제도, 인천, 가평 등의 여행지가 새로운 관광명소로 떠올랐습니다. 관광지 외에 주인공이 커피를 마시던 카페나 치킨과 맥주를 먹던 치킨 전문점 등을 여행 코스로 한 '별그대 테마 여행' 상품도 등장했습니다.

ကိုရီးယား ရေစီးကြောင်း ဂယက်ကြောင့် ကိုရီးယားကို အလည်လာတဲ့ နိုင်ငံခြားသား ခရီးသွားတွေ ပမာဏလည်း များလာပါတယ်။ ၂၀၀၀ခုနှစ် အစပိုင်းတွေမှာ ပြခဲ့တဲ့ <ဟေမာန်ဆောင်း၏ ချစ်သံစဉ်> ရုပ်ရှင် ပေါက်သွားပြီးတဲ့နောက် ဂျပန်နဲ့ တရုတ်ပြည်မှာအထိ ပြသခဲ့တာကြောင့် ဇာတ်ကား ရိုက်ကွင်း ဖြစ်တဲ့ နာမိကျွန်းက အခုဆို အာရှရဲ့ လည်ပတ်စရာ နေရာ တစ်ခု ဖြစ်လာပြီး မကြာသေးခင်က ပြသခဲ့တဲ့ <ကြယ်စင်ချစ်သူ> ကလည်း တရုတ်ပြည်မှာ အရမ်း ပေါက်ခဲ့တာကြောင့် ရိုက်ကွင်းဖြစ်တဲ့ ဂေါ်ဂျယ်ကျွန်း၊ အင်ချန်နဲ့ ဂါဖြောင်းဟာလည်း လည်ပတ်စရာ နေရာ အသစ် တစ်ခု ဖြစ်လာပါတယ်။ ဒီအပြင် သရုပ်ဆောင်တွေ သောက်တဲ့ ကော်ဖီတို့၊ ကြက်ကြော်တို့၊ ဘီယာဆိုင်တွေကိုလည်း လည်ပတ်စရာ နေရာအဖြစ် ဖန်တီးထားတဲ့ <ကြယ်စင်ချစ်သူ ဇာတ်ဝင်ခန်းခရီး>အစီအစဉ်တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။



해외 한류 팬들은 한류 스타들을 보면서 그들이 입고 나오는 옷이나 화장품, 가방, 휴대폰 등에 큰 관심을 보여 한국 백화점이나 동대문, 명동 등을 찾는 외국인 관광객도 많아졌습니다. 여행자들은 드라마나 영화 촬영지를 볼 수 있는 여행 상품을 선보이거나 K-pop 스타 공연을 볼 수 있는 여행 상품을 내 놓는 등 다양한 상품을 개발하고 있습니다.

ပြည်ပက ကိုရီးယားယဉ်ကျေးမှု ဖန်တွေက ကိုရီးယားစတားတွေ ဝတ်ထားတဲ့ အင်္ကျီတို့၊ မိတ်ကပ်တို့၊ အိတ်၊ ဖုန်း စတာတွေကို စိတ်ဝင်စားမှု များလာပြီး ကိုရီးယား ကုန်တိုက်တွေ၊ ဒုံဒယ်မွန်ဈေး၊ မြောင်းဒုံး စတဲ့ နေရာတွေကို သွားကြတဲ့ နိုင်ငံခြားခရီးသွားတွေလည်း များလာပါတယ်။ ခရီးသွားလုပ်ငန်းတွေကလည်း ရုပ်ရှင်ထဲမှာ ပါတဲ့ နေရာတွေကို သွားတာတို့၊ ကေပေါ့စ်စတားတွေရဲ့ စတိတ်ရိုးတွေကို ကြည့်တာတို့ စတာတွေ ပါဝင်တဲ့ ခရီးသွား အစီအစဉ်တွေလည်း အများအပြား ပေါ်ပေါက်လာပါတယ်။



မေးခွန်းနံပါတ် ၁ကနေ ၃အထိကတော့ မေးခွန်းကို နားထောင်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးရမှာပါ။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

[1~3] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။



- ① 저는 드라마를 봐요.

② 음악을 자주 들었어요.

③ 저는 빅뱅을 좋아해요.

④ 영화에서 볼 수 있어요.
- ① 석유를 많이 수입해요.

② 휴대폰하고 텔레비전이에요.

③ 저는 컴퓨터 게임을 많이 해요.

④ 요즘 경제가 안 좋아진 것 같아요.
- ① 네, 재미있잖아요.

② 네, 콘서트를 많이 봤어요.

③ 아니요, 그래서 매일 봐요.

④ 아니요, 예능 프로그램을 좋아해요.



အောက်က ဖွဲ့စည်းအတွက် မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ စကားပြောကို နားမထောင်ခင် ရွေးဖို့ ပေးထားတာတွေကို အရင် ဖတ်ကြည့်ပါ။

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

စကားပြော တစ်ခုကို နားထောင်ပြီး မေးခွန်း နှစ်ခုကို ဖြေပါ။

4. 두 사람은 무엇에 대해 이야기하고 있습니까?
သူတို့ နှစ်ယောက် ဘာအကြောင်း ပြောနေကြတာပါလဲ။

① 한국어	② 한국 노래
③ 한국 영화	④ 한국 드라마
5. 두 사람은 지금 무엇을 할 것입니까?
သူတို့ နှစ်ယောက် အခု ဘာလုပ်ကြမှာလဲ။

① 콘서트에 갈 것입니다.	② 쇼핑을 할 것입니다.
③ 텔레비전을 볼 것입니다.	④ 영화를 보러 갈 것입니다.

🎧 **듣기 대본** စာသား

1. **여:** 리한 씨는 한국 연예인 중에 누구를 좋아해요?
남: 리한 씨의 한국 연예인 중에 누구를 좋아해요?
 리한 씨의 한국 연예인 중에 누구를 좋아해요?
 리한 씨의 한국 연예인 중에 누구를 좋아해요?
 리한 씨의 한국 연예인 중에 누구를 좋아해요?
2. **남:** 한국의 대표적인 수출품은 뭐예요?
여: 한국의 대표적인 수출품은 뭐예요?
 한국의 대표적인 수출품은 뭐예요?
 한국의 대표적인 수출품은 뭐예요?
3. **여:** 투안 씨는 한국의 예능 프로그램을 참 좋아하네요.
남: 투안 씨는 한국의 예능 프로그램을 참 좋아하네요.
 투안 씨는 한국의 예능 프로그램을 참 좋아하네요.
 투안 씨는 한국의 예능 프로그램을 참 좋아하네요?
- 4-5.
여: 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
남: 네, 좋아요. **여:** 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
- 남:** 네, 좋아요. **여:** 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
 투안 씨, 이제 곧 제가 좋아하는 음악 프로그램이 시작되는데 같이 볼래요?
- 여:** 투안 씨도 한국 노래를 좋아해요? **남:** 투안 씨도 한국 노래를 좋아해요?
 투안 씨도 한국 노래를 좋아해요? **남:** 투안 씨도 한국 노래를 좋아해요?
 투안 씨도 한국 노래를 좋아해요? **남:** 투안 씨도 한국 노래를 좋아해요?
- 남:** 그럼요. 한국 노래를 자주 들어요. **여:** 그럼요. 한국 노래를 자주 들어요.
 한국 노래를 자주 들어요. **남:** 그럼요. 한국 노래를 자주 들어요?
 한국 노래를 자주 들어요. **남:** 그럼요. 한국 노래를 자주 들어요?
- 여:** 그럼 우리 토요일에 같이 콘서트 보러 갈래요?
남: 그럼 우리 토요일에 같이 콘서트 보러 갈래요?
 그럼 우리 토요일에 같이 콘서트 보러 갈래요?
 그럼 우리 토요일에 같이 콘서트 보러 갈래요?
- 남:** 좋아요. 저도 콘서트에 가 보고 싶었어요. **여:** 좋아요. 저도 콘서트에 가 보고 싶었어요.
 좋아요. 저도 콘서트에 가 보고 싶었어요. **남:** 좋아요. 저도 콘서트에 가 보고 싶었어요?
 좋아요. 저도 콘서트에 가 보고 싶었어요. **남:** 좋아요. 저도 콘서트에 가 보고 싶었어요?

정답 1. ③ 2. ② 3. ① 4. ② 5. ③



확장 연습 **ထပ်ဆောင်း လေ့ကျင့်ရန်** 🎧 L-35

1. **다음**을 듣고 질문에 알맞은 것을 고르십시오.
 အောက်ပါတို့ကို နားထောင်ပြီး မေးခွန်းနှင့် ကိုက်ညီတာကို ရွေးပါ။
 여자는 요즘 무엇을 배우고 있습니까?
 မိန်းကလေးက အခုတစ်လော ဘာကို လေ့လာနေပါသလဲ?
 ① 태권도 ② 테니스 ③ 한국 노래 ④ 한국 요리

🎧 **확장 연습 듣기 대본** **ထပ်ဆောင်း လေ့ကျင့်ရန်** စာသား

여: 저는 베트남 사람입니다. 한국 노래가 좋아서 2년 전에 한국에 오게 되었습니다. 한국에 온 후 태권도를 배우기 시작했습니다. 저는 운동을 잘 못하지만 태권도는 아주 재미있습니다. 요즘은 한국 요리를 배우고 있습니다. 김치찌개와 불고기를 잘 만듭니다.

ကျွန်မ ဗီယက်နမ်လူမျိုးပါ။ ကိုရီးယားသီချင်းတွေ ကြိုက်လို့ လွန်ခဲ့တဲ့ ၂နှစ်လောက်က ကိုရီးယားကို လာခဲ့ပါတယ်။ ကိုရီးယားကို ရောက်ပြီး နောက်ပိုင်း တိုက်ကွမ်ဒို စသင်ခဲ့ပါတယ်။ ကျွန်မက အားကစား သိပ်မလုပ်နိုင်ပေမဲ့ တိုက်ကွမ်ဒိုကတော့ အရမ်း ပျော်စရာကောင်းပါတယ်။ အခုတစ်လောမှာတော့ ကိုရီးယားဟင်းချက်နည်းတွေ လေ့လာနေပါတယ်။ ဂင်ချီဟင်းရည်နဲ့ အသားကင် ကောင်းကောင်း ချက်တတ်နေပါပြီ။

정답 1. ④



မေးခွန်း နံပါတ် ၁ကတော့ စာပိုဒ်ကို ဖတ်ပြီး မှန်တဲ့ ခေါင်းစဉ်ကို ရွေးပေးရမှာ ဖြစ်ပြီး ၂နဲ့ ၃ ကတော့ စာပိုဒ်ကို ဖတ်ပြီး တူတဲ့ အကြောင်းအရာကို ရွေးပေးရမှာပါ။ သေချာ ဖတ်ပြီး အဖြေမှန်ကို ရွေးပါ။

[1~3] 다음 질문에 답하십시오. **အောက်ပါ မေးခွန်းများကို ဖြေဆိုပါ။**

1. 다음은 무엇에 대한 글입니까? **ဘာအကြောင်း ရေးထားတဲ့ စာဖြစ်ပါသလဲ။**

한국은 1950년에 한국전쟁이 끝난 후 세계에서 가장 가난한 나라였습니다. 그렇지만 1960년대 경제를 개발했고 이후 경제가 크게 발전했습니다.

တောင်ကိုရီးယားဟာဆိုရင် ၁၉၅၀ခုနှစ်မှာ ကိုရီးယားစစ်ပွဲ ပြီးတဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၆၀ခုနှစ် စီးပွားရေးကို မြှင့်တင်လာပြီးနောက်ပိုင်း စီးပွားရေး မြင့်မားတိုးတက် ပြောင်းလဲလာခဲ့ပါတယ်။

- ① 무역
- ② 수출품
- ③ 수입품
- ④ 경제 발전

2. 이 사람에 대한 설명으로 맞는 것을 고르십시오. **ဒီလူနဲ့ ပတ်သက်တဲ့ ရှင်းပြချက်အဖြစ် သင့်တော်ရာကို ရွေးပါ။**

저는 한국 노래를 좋아해서 한국에 왔습니다. 처음 텔레비전에서 우연히 한국 아이돌이 나오는 콘서트를 봤는데 춤도 잘 추고 노래도 잘하는 모습에 반했습니다. 그래서 한국 노래를 듣고 이해하고 싶어서 한국어를 공부하기 시작했습니다.

ကျွန်တော်ကတော့ ကိုရီးယားသီချင်းတွေကို ကြိုက်လို့ ကိုရီးယားကို လာခဲ့တာပါ။ အစကတော့ တီဗီမှာ မမျှော်လင့်ဘဲ ကေပေါ့ပီရိုကို ကြည့်မိရာကနေ အကလည်းတော်၊ အဆိုလည်း တော်လို့ အရမ်း ကြွေခဲ့တာပါ။ အဲဒါကြောင့် ကိုရီးယားသီချင်းကို နားထောင်ရင် နားလည်ချင်လို့ ကိုရီးယားကို စပြီး လေ့လာဖြစ်ခဲ့တာပါ။

- ① 지금 고향에 있습니다.
- ② 한국 노래를 좋아합니다.
- ③ 한국어를 할 수 없습니다.
- ④ 한국 노래를 자주 안 듣습니다.

3. 한국의 수출에 대한 설명으로 맞는 것을 고르십시오. **ကိုရီးယားရဲ့ ပို့ကုန်အကြောင်း ရှင်းပြချက်နဲ့ ကိုက်ညီရာကို ရွေးပါ။**

한국의 경제는 수출 중심입니다. 1980년대 이전에는 단순한 조립 제품을 수출했지만 1990년대 이후 자동차와 기계 등을 수출했고 2000년대부터는 휴대전화나 컴퓨터와 같은 전자제품의 수출이 늘었습니다.

ကိုရီးယားရဲ့ စီးပွားရေးက ပြည်ပပို့ကုန်ပေါ်မှာ မူတည်နေပါတယ်။ ၁၉၈၀ခုနှစ် မတိုင်မီကတော့ ရိုးရိုး ပစ္စည်းတွေပဲ တင်ပို့ခဲ့ပေမဲ့ ၁၉၉၀ခုနှစ် နောက်ပိုင်းမှာတော့ ကားနဲ့ စက်ပစ္စည်းတွေကို တင်ပို့ခဲ့ပြီး ၂၀၀၀ခုနှစ်က စလို့ ဖုန်း၊ ကွန်ပျူတာလို လျှပ်စစ်ပစ္စည်းတွေရဲ့ တင်ပို့မှုနှုန်းတွေ မြင့်တက်လာပါတယ်။

- ① 한국은 수입을 많이 합니다.
- ② 1980년대에는 수출을 전혀 안 했습니다.
- ③ 1990년대에 조립 제품을 많이 수출했습니다.
- ④ 2000년대의 대표적인 수출품은 휴대전화입니다.



အောက်ပါ မေးခွန်းတွေအတွက် စာပိုဒ်ကို ဖတ်ပြီး မေးခွန်းတွေကို ဖြေပေးရမှာပါ။ အရင် လေ့လာခဲ့တာတွေကို ပြန်စဉ်းစားပြီး မေးခွန်းတွေကို ဖြေကြည့်ရအောင်။

[4~5] 다음 글을 읽고 물음에 답하십시오. 애호박이 타오르니 뜨겁게; 땀방울이 맺히니

1990년대부터 중국과 동남아를 중심으로 인기를 얻기 시작한 한국의 대중문화를 한류라고 합니다. 최근에는 아이돌을 중심으로 한 K-pop이 아시아는 물론 유럽과 미국에서까지 큰 인기를 얻고 있고 배우들과 가수들이 외국에 나가서 활동하는 경우도 늘고 있습니다. 한류로 인해 한국의 음식이나 한국어에 대한 관심도 같이 높아져서 관광 수입도 크게 늘어나고 있습니다.

၁၉၉၀ခုနှစ်ကနေ စပြီး တရုတ်ပြည်နဲ့ အရှေ့တောင်အာရှမှာ ရေပန်းစားလာတဲ့ ကိုရီးယပ်ကျေးမှုကို ဟာလူ (ကိုရီးယား ရေစီးကြောင်း)လို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ကေပေါ့အဖွဲ့တွေကနေတစ်ဆင့် ကေပေါ့သီချင်းတွေဟာ အာရှအပြင် ဥရောပနဲ့ အမေရိကန် နိုင်ငံတွေအထိ ကျော်ကြားလျက်ရှိပြီး သရုပ်ဆောင်တွေ၊ အဆိုတော်တွေ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေကြတာမျိုးလည်း များလာပါတယ်။ ကိုရီးယား ရေစီးကြောင်း ဂယက်ကနေတစ်ဆင့် ကိုရီးယား အစားအစာတွေ၊ ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တာတွေကိုလည်း စိတ်ဝင်စားမှု များလာတဲ့အတွက် ခရီးသွား ဝင်ငွေတွေ အဆပေါင်းများစွာ တိုးပွားလျက်ရှိပါတယ်။

- 4. 한류에 대한 설명으로 맞는 것을 고르십시오.
5. 한류의 영향으로 맞는 것은 무엇입니까?

정답 1. ④ 2. ② 3. ④ 4. ③ 5. ③

확장 연습

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

1. 일반 쓰레기와 음식물 쓰레기는 _____ 버려야 합니다. 같은 봉투에 담아서 버리면 안 됩니다.

- ① 몰래 ② 이미 ③ 함께 ④ 따로

2. 요즘 컴퓨터를 배우고 있습니다. 자격증을 _____ 회사를 옮기고 싶습니다.

- ① 사면 ② 따면 ③ 들으면 ④ 신청하면

3. 자동차를 수리하는 공장에서 일하고 싶어서 _____ 자격증을 따려고 합니다.

- ① 정비사 ② 요리사 ③ 미용사 ④ 상담사


정답 1. ④ 2. ② 3. ①

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် ဝတ်စုံ ရှင်းပြခြင်း၊ အကြံဉာဏ်ပေးခြင်း
- သဒ္ဒါ -ာ/어 보이다, -게
- ဝေါဟာရနှင့် အသုံးများ အဝတ်အစား၊ ကိုယ်ဟန်အမူအရာ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်ခွင်ဝတ်စုံ



대화 1 စကားပြော ၁



ရီဟန်နှင့်ထူအန်းတို့ အလုပ်ဝတ်စုံအကြောင်း ပြောနေကြတယ်။ အရင်ဆုံး သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆို ကြည့်ပါ။

투안 리한 씨, 새 작업복이 잘 어울리네요.
ရီဟန်၊ အလုပ်ဝတ်စုံအသစ်နဲ့ အရမ်းလိုက်တယ်နော်။

리한 그래요? 저는 지퍼를 목까지 올려야 해서
좀 불편한데, 투안 씨는 괜찮아요?
ဟုတ်လား၊ ကျွန်တော်ကတော့ ဇစ်ကို လည်ပင်းအထိ
တင်ရတာမို့ နည်းနည်းမွန်းကြပ်တယ်။ ထူအန်းကော
အဆင်ပြေလား။

투안 좀 **그렇기는 한데**, 이렇게 해야 작업할 때
안전하니까요.
နည်းနည်း၊ ဟုတ်တော့ဟုတ်ပေမဲ့ ဒီလိုမျိုး
ဝတ်မှအလုပ်လုပ်တဲ့အခါ အန္တရာယ်ကင်းတာကြောင့်လေ။

반장 투안 씨 말이 맞아요. 그리고 지금 두 사람
단정한 모습이 **좋아 보여요**. 처음이라 좀
불편하겠지만 **익숙해지면** 괜찮을 거예요.
ထူအန်း ပြောတာမှန်တယ်။ နောက်ပြီး အခု
နှစ်ယောက်စလုံးရဲ့ သပ်ရပ်သောပုံစံက ကြည့်ကောင်းတယ်။
အစပိုင်းမို့လို့ နည်းနည်းမွန်းကြပ်ပေမဲ့ ကျင့်သားရလာရင်
အဆင်ပြေသွားမှာပါ။

**그렇기는 한데
ဟုတ်တော့ဟုတ်ပေမဲ့**
တစ်ခြားသူရဲ့ စကားကို ထောက်ခံရင်း
ကိုယ့်ရဲ့ အမြင်ကိုလည်း တင်ပြချင်တဲ့
အခါမှာ သုံးသော အသုံးဖြစ်တယ်။
· 가: 운동화가 정말 예뻐요.
 데려다주는 거가요?
 네, 그렇습니다.
나: 그렇긴 한데, 너무 비싸서
 못 사요.
 ဟုတ်တော့ ဟုတ်ပေမဲ့ အရမ်း
 ကျေးဇူးလို့ မဝယ်နိုင်ဘူး။

-아/어지다
လာတယ်။ ပြောင်းလဲလာခြင်းကို
ပြောတဲ့အခါသုံးတယ်။
နာမဝိသေသနာနဲ့ တွဲတယ်။
· 친구들을 만나서 기분이
 좋아졌어요.
 သူငယ်ချင်းတွေနဲ့ တွေ့ပြီးစိတ်ပျော်
 လာတယ်။
· 날씨가 점점 추워지니까
 감기 조심하세요.
 ရာသီဥတုကနည်းနည်းအေးလာလို့
 ဖျားတာနာတာသတိထားပါ။



သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 투안 씨와 리한 씨는 무슨 옷을 입고 있어요? ထူအန်းနဲ့ ရီဟန်က ဘာဝတ်စုံဝတ်နေလဲ။
2. 리한 씨는 왜 새 작업복을 불편해 해요? ရီဟန်ကဘာကြောင့် ဝတ်စုံအသစ်ကို မနှစ်သက်တာလဲ။

정답 1. 두 사람은 새 작업복을 입고 있어요. 2. 지퍼를 목까지 올려야 해서요.



어휘 1 **ဝေါဟာရ ၁**

복장 အဝတ်အစား



ကုမ္ပဏီမှာ ဘယ်လိုအဝတ်အစားဝတ်ရလဲ။ အဝတ်အစားနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ ရှာကြည့်ရအောင်။



작업복
အလုပ်ခွင်ဝတ်စုံ



유니폼
ယူနီဖောင်း



단정하다
သပ်ရပ်သည်။



깔끔하다
သေသပ်သည်။

- **작업장에서는 작업복**을 입어야 해요.
အလုပ်ခွင်မှာတော့ အလုပ်ဝတ်စုံကို ဝတ်ရမယ်။
- **유니폼**을 입으니까 단정해 보여요.
ယူနီဖောင်း ဝတ်လိုက်တော့ သပ်သပ်ရပ်ရပ် ဖြစ်သွားတယ်။
- **직장에서는 단정하고 깔끔한** 옷차림을 해야 해요.
အလုပ်ထဲမှာတော့ သပ်ရပ်ပြီးသေသပ်သောအဝတ်အစားကိုဝတ်ရ တယ်။



단추를
잠그다
ကြယ်သီးတပ်
သည်။



단추를
풀다
ကြယ်သီး
ဖြုတ်သည်။



지퍼를
올리다
ဇိပ်ဆွဲသည်။



지퍼를
내리다
ဇိပ်ဆွင့်သည်။



넥타이를
매다
နက်ခိတိုင်စည်း
သည်။






넥타이를
풀다
နက်ခိတိုင်ဖြုတ်
သည်။



အပေါ်ကဝေါဟာရတွေကို မကြည့်ဘဲအောက်ပါစာကြောင်းများကိုဖြည့်စွက်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ ဝေါဟာရနှင့် ဆက်ပေးပါ။



㉠ 넥타이를 풀다

㉡ 지퍼를 내리다

㉢ 넥타이를 매다

㉣ 단추를 풀다

㉤ 단추를 잠그다

정답 ①-㉣ ②-㉡ ③-㉢ ④-㉣ ⑤-㉠



ဖြစ်ခြင်းပြ/ဂုဏ်ရည်ပြကြိယာတို့နဲ့ တွဲဆက်ပြီး 'အဲလိုပုံပေါ်တယ်' လို့ ပြောချင်တဲ့အခါ သုံးပါတယ်။

ㅏ, ㅑ → -아 보이다	ㅓ, ㅕ, ㅣ + ㅁ → -어 보이다	하다 → 해 보이다
작다 → 작아 보이다	맛있다 → 맛있어 보이다	불편하다 → 불편해 보이다

- 가: 이반 씨, 아주 **바빠 보여요**. (တူအန်း၊ အရမ်းအလုပ်များတဲ့ ပုံပဲ။)
- 나: 네, 오늘 일 좀 많아요. (ဟုတ်ကဲ့၊ ဒီနေ့ အလုပ်နည်းနည်းများတယ်။)
- 가: 이 빵 좀 드셔 보세요. 제가 만들었어요. (ဒီပေါင်မုန့်နည်းနည်း စားကြည့်ပါ။)
- 나: 정말 **맛있어 보여요**. (တကယ်အရသာရှိမယ့် ပုံပဲ။)
- 가: 좀 **불편해 보이는데** 괜찮아요? (နည်းနည်းမွန်းကြပ်တဲ့ ပုံပေါက်နေတယ်၊ အဆင်ပြေရဲ့လား။)
- 나: 넥타이를 풀어야겠어요. (နက်ခံတိုင်ဖြုတ်မှပဲ။)
- ※ **နောက်ပြီး** အချို့သော ဂုဏ်ရည်ပြကြိယာတွေနဲ့ '-게 보이다' နဲ့ တွဲသုံးရင်လည်း အတူတူပဲဖြစ်ပါတယ်။
- 그 옷을 입으니까 **날씬해 보여요**. (ဒီအင်္ကျီဝတ်လိုက်တာ ပိန်တယ်ထင်ရတယ်။)
- (= 그 옷을 입으니까 **날씬하게 보여요**.) (= ဒီအင်္ကျီဝတ်လိုက်တာ ပိန်တယ်ထင်ရတယ်။)



'-아/어 보이다' အသုံးကိုနားလည်သွားပြီးလား။ အပေါ်က အသုံးအနှုန်းတွေကို သုံးပြီး ကွက်လပ်ဖြည့်ပါ။

2. '-아/어 보이다'를 사용해서 대화를 완성하세요. '-아/어 보이다' ကို သုံးပြီး စကားပြောကို ဖြည့်စွက်ပါ။

1) 가: 리한 씨, 단추를 좀 푸는 게 어때요? _____ [답답하다]
 ရီဟန်၊ ကြယ်သီး နည်းနည်း ဖြုတ်လိုက်ပါလား။ မွန်းကြပ်နေသလိုပဲ။

나: 그래요? 전 별로 불편하지 않아요. 괜찮아요.
 ဟုတ်လား၊ ကျွန်တော်တော့ သိပ်ပြီး မမွန်းကြပ်ပါဘူး။ အဆင်ပြေပါတယ်။

2) 가: 넥타이를 매니까 아주 _____ [단정하다]
 နက်ခံတိုင် စည်းလိုက်တော့ အရမ်း သန့်ပြန့်သွားတယ်။

나: 그래요? 감사합니다.
 ဟုတ်လား၊ ကျေးဇူးတင်ပါတယ်။

3) 가: 지훈 씨가 오늘 _____ [피곤하다]
 ဂျီဟွန်း ဒီနေ့ ပင်ပန်းနေသလိုပဲ။

나: 어제 늦게까지 일을 해서 그런 것 같아요.
 မနေ့က နောက်ကျတဲ့အထိ အလုပ်လုပ်ခဲ့လို့ အဲလိုဖြစ်တာထင်တယ်။

정답 1) 답답해 보여요 2) 단정해 보여요 3) 피곤해 보여요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

한잔할까요? တစ်ခွက်လောက်သောက်မလား။

가: 오늘 저녁에 **한잔할까요?** ဒီနေ့ညနေကျ **တစ်ခွက်လောက်သောက်မလား။**

나: 좋아요. 어디에서 만날까요? ကောင်းပြီလေ၊ ဘယ်မှာတွေ့မလဲ။



대화 2 စကားပြော ၂

Track 113



စက်ရုံမှူးက ရီဟန်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ခေါ်ပြီး သတိပေးတယ်။ စက်ရုံမှူးက ရီဟန်ကို ဘာတွေပြောလဲ။ အရင်ဆုံး သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ကြည့်ပါ။

공장장 리한 씨, 잠깐 나 좀 봐요.
ရီဟန်၊ ငါနဲ့ ခဏလောက် စကားပြောရအောင်။

리 한 네? 무슨 일이신데요?
ဟုတ်ကဲ့၊ ဘာကိစ္စများလဲ မသိဘူး။

그래도 ဒါပေမဲ့လည်း

- 이 책은 너무 비싸요. 그래도 한국어 공부를 하려면 꼭 필요한 책이에요. ဒီ စာအုပ် ဈေးအရမ်းကြီးတယ်။ ဒါပေမဲ့လည်း ကိုရီးယားစာလေ့လာချင်ရင်တော့ မဖြစ်မနေ လိုအပ်တဲ့ စာအုပ်ဖြစ်ပါတယ်။
- 피곤하고 힘들어요. 그래도 오늘까지 일을 끝내야 해요. ပင်ပန်းပြီး အားကုန်နေပြီ။ ဒါပေမဲ့လည်း ဒီနေ့ အတွင်း အလုပ်တွေကို အပြီးသတ်ရမယ်။

공장장 리한 씨, 요즘 일이 많아서 힘든 건 알겠어요. **그래도** 기계를 발로 툭툭 차고, 작업장에서 **크게** 떠드는 건 정말 예의가 없는 행동**이잖아요**.

ရီဟန်၊ အခုတလော အလုပ်များပြီး ပင်ပန်းတာ သိတယ်။ ဒါပေမဲ့လည်း စက်တွေကို ခြေထောက်နဲ့ တခုနဲ့တခုနဲ့ကန်တယ်။ အလုပ်ခွင်ထဲမှာ အသံကျယ်ကျယ်နဲ့ စကားပြောတာတွေဟာ တကယ်ယဉ်ကျေးမှု မရှိတဲ့အပြုအမူဆိုတာ သိတယ်မဟုတ်လား။။

리 한 죄송해요. 저도 모르게 짜증이 나서 그랬어요.

တောင်းပန်ပါတယ်။ ကျွန်တော်တောင် မသိလိုက်ဘဲ စိတ်ကတိုလာပြီး အဲဒီလိုဖြစ်သွားတယ်။

공장장 요즘 다들 그럴 거예요. 서로 조금씩만 배려합시다.

အခုတလော အကုန်လုံး အဲဒီလိုပဲ။ အပြန်အလှန် နည်းနည်းစီ နားလည်မှုလေးတွေ ထားရအောင်။

-잘아요 မဟုတ်လား။

ပြောသူကောနားထောင်သူကော သိနေတဲ့ အနေအထားကိုပြောတဲ့အခါ သုံးတယ်။

· 가: 리한 씨는 언제 고향에서 돌아와요?
ရီဟန်က ဘယ်တော့ မွေးရပ်မြေကနေ ပြန်လာမှာလဲ။

나: 내일 오잖아요.
မနက်ဖြန် ပြန်လာမှာ မဟုတ်လား။

· 가: 왜 이렇게 길이 복잡해요?
ဘာကြောင့် ဒီလိုမျိုး လမ်းတွေ ပိတ်တာလဲ။

나: 지금 퇴근 시간이잖아요.
အခု အလုပ်ဆင်းချိန် မဟုတ်ပါလား။



အခု စက်ရုံမှူးနဲ့ ရီဟန်ရဲ့ နေရာမှာဝင်ပြီး စကားပြောတွေကို လိုက်ပြောမယ်။ သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 리한 씨는 무슨 행동을 했어요? ရီဟန်က ဘယ်လိုအပြုအမူကိုလုပ်ခဲ့လဲ။
2. 리한 씨는 왜 이런 행동을 했어요? ရီဟန်က ဘာကြောင့် ဒီလို အပြုအမူကို လုပ်ခဲ့တာလဲ။

정답 1. 기계를 발로 툭툭 차고, 작업장에서 크게 떠들었어요. 2. 짜증이 나서 그랬어요.



လူအများအပြား ရှိသောနေရာ၊ အလုပ်ခွင်နေရာတွင် ဘယ်လိုပြုမူသင့်သလဲ။
ကိုယ်ဟန်အပြုအမူနဲ့ ပတ်သက်ပြီး ဝေါဟာရတွေရှာကြည့်ရအောင်။



예의가 있다
ယဉ်ကျေးသည်။



예의가 없다
ယဉ်ကျေးမှုမရှိ၊ ရိုင်းပျသည်။



반말을 하다
သူငယ်ချင်းပြော ပြောသည်။



존댓말을 하다
လေးစားစွာပြောသည်။



존중하다
အလေးအနက်ထားသည်။



배려하다
စာနာနားလည်သည်။



칭찬하다
ချီးကျူးသည်။



함부로 하다
လက်လွတ်စပါယ်လုပ်သည်။



피해를 주다
နစ်နာအောင် လုပ်သည်။



불쾌하다
စိတ်အနှောင့်အယှက်ဖြစ်သည်။



무시하다
လျစ်လျူရှုသည်။



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါ စာကြောင်းများကို ဖြည့်စွက်ပါ။

1. 빈칸에 맞는 표현을 <보기>에서 골라 문장을 완성하세요.
ကွက်လပ်ထဲ ဖြည့်ရန် သင့်တော်သော အသုံးကို (ဥပမာ)ထဲက ရွေးပြီး စာကြောင်းကို ဖြည့်စွက်ပါ။

[직장에서 지켜야 할 것]

- 1) 직장에서 일이 많을 때는 서로 _____ 주세요.
- 2) 신입 사원에게도 반말 말고 _____ 주세요.
- 3) 동료의 의견을 _____ 주세요.
- 4) 일을 할 때는 옆 사람에게 _____ 마세요.
- 5) 다른 사람의 물건을 _____ 안 돼요.

보기

존중하다 피해를 주다 함부로 하다 존댓말을 하다 배려하다

정답 1) 배려해 2) 존댓말을 해 3) 존중해 4) 피해를 주지 5) 함부로 하면



활동 **အသုံးချသင်ခန်းစာများ**

직장 예절에 관한 O, X 퀴즈입니다. 잘 읽고 질문에 답하세요.

အောက်ပါ အမှားအမှန် မေးခွန်းများကတော့ လုပ်ငန်းခွင်တွင်း ထားရှိရမည့် ယဉ်ကျေးမှုနဲ့ ပတ်သက်သော မေးခွန်းများပဲဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းများ ဖြေပါ။

1. 맞으면 O, 틀리면 X에 표시하세요. မှန်ရင် O, မှားရင် X မှာအမှတ်အသားလုပ်ပေးပါ။

- | | | |
|---|-----------------------|--------------------------|
| 1. 직장에서는 단정하고 깔끔하게 옷을 입어야 합니다.
အလုပ်မှာတော့ သပ်ရပ်ပြီး သေသပ်စွာ အဝတ်အစား ဝတ်ရတယ်။ | <input type="radio"/> | <input type="checkbox"/> |
| 2. 작업을 할 때는 작업복의 단추를 풀어야 합니다.
အလုပ်လုပ်တဲ့အခါမှာတော့ အလုပ်ဝတ်စုံရဲ့ ကြယ်သီးကို ဖြုတ်ထားရမယ်။ | <input type="radio"/> | <input type="checkbox"/> |
| 3. 작업장에서는 신발끈을 묶었는지 확인하는 것이 좋습니다.
အလုပ်ခွင်ထဲမှာတော့ ဖိနပ်ကြီးကို စည်းပြီးပြီလား စစ်တာကောင်းတယ်။ | <input type="radio"/> | <input type="checkbox"/> |
| 4. 예의가 있다는 것은 다른 사람을 배려하는 것입니다.
ယဉ်ကျေးမှု ရှိတယ်ဆိုတာက တစ်ပါးသူကို စာနာနားလည်ပေးခြင်းဖြစ်တယ်။ | <input type="radio"/> | <input type="checkbox"/> |
| 5. 일할 때는 다른 사람을 무시하는 것이 좋습니다.
အလုပ်လုပ်တဲ့အခါ တစ်ခြားသူကို လျစ်လျူရှုတာ ကောင်းတယ်။ | <input type="radio"/> | <input type="checkbox"/> |
| 6.윗사람에게는 존댓말을 해야 합니다.
အထက်လူကြီးကို ယဉ်ကျေးသော စကားအသုံးနဲ့ ပြောရတယ်။ | <input type="radio"/> | <input type="checkbox"/> |
| 7. 친한 동료와는 반말을 해도 됩니다.
ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်နဲ့ ဆိုရင်တော့ သူငယ်ချင်းပြော ပြောသော စကားအသုံးကို သုံးလည်း ရတယ်။ | <input type="radio"/> | <input type="checkbox"/> |
| 8. 아랫사람에게도 예의있게 행동해야 합니다.
လက်အောက်ငယ်သားကိုလည်း ယဉ်ကျေးစွာ ပြုမူဆက်ဆံရမယ်။ | <input type="radio"/> | <input type="checkbox"/> |
| 9. 친한 동료에게 함부로 해도 됩니다.
ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်ကို လက်လွတ်စပါယ် ပြောလည်း ရတယ်။ | <input type="radio"/> | <input type="checkbox"/> |
| 10. 다른 사람을 불쾌하게 하는 행동은 하지 말아야 합니다.
တစ်ခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုအမူကို မလုပ်ရဘူး။ | <input type="radio"/> | <input type="checkbox"/> |

2. 정답을 보고, 여러분의 점수를 계산해 보세요. 문제 당 1점이예요.

အဖြေမှန်ကို ကြည့်ပြီး သင်တို့ရဲ့ အမှတ်ကို တွက်ကြည့်ပါ။ မေးခွန်း တစ်ခုကို တစ်မှတ်ပါ။

나의 점수 မိမိ၏အမှတ်

정답 1. O 2. X 3. O 4. O 5. X 6. O 7. O 8. O 9. X 10. O

3. 여러분은 어떤 사람이예요? 알아보세요. သင်တို့ကော ဘယ်လိုလူမျိုးလဲ။ စမ်းကြည့်ပါ။

8점 이상 မှတ်အထက်		직장에서의 예절을 잘 알고 있군요! လုပ်ငန်းခွင်ယဉ်ကျေးမှု သဘောတရားကိုကောင်းကောင်းသိသားပဲ။
4-7점 မှတ်		직장 예절에 대해 조금 더 생각해 보세요. လုပ်ငန်းခွင် ယဉ်ကျေးမှု သဘောတရားကို နည်းနည်း ပိုပြီး စဉ်းစားကြည့်ပါ။
3점 이하 မှတ်အောက်		직장 예절에 대해 다시 공부하세요. လုပ်ငန်းခွင် ယဉ်ကျေးမှု သဘောတရားကို ပြန်လေ့လာပါ။



작업 현장의 복장

လုပ်ငန်းခွင် ဝတ်စုံ



농업
စိုက်ပျိုးရေးလုပ်ငန်း



어업
ငါးမွေးမြူရေးလုပ်ငန်း



제조업(용접)
ကုန်ထုတ်လုပ်ငန်း(ဝရိန်)



제조업(밀링 작업)
ကုန်ထုတ်လုပ်ငန်း(သံဖြတ်တောက်)



건설업
ဆောက်လုပ်ရေးလုပ်ငန်း



유통업(제품 포장)
ဖြန့်ချိရေးလုပ်ငန်း(ပစ္စည်းထုတ်ပိုး)





မေးခွန်း နံပါတ် ၁ နဲ့ ၂ ကတော့ ပုံကိုကြည့်ပြီး မှန်တဲ့ စကားလုံးကိုရွေးပေးရမှာပါ။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။ သူတို့ ဘာဝတ်ထားလဲ သေချာကြည့်ပါ။

[1~2] 다음 그림을 보고 알맞은 대답을 고르십시오.
အောက်ပါ ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးပါ။



1.  ① ② ③ ④

2.  ① ② ③ ④



မေးခွန်းနံပါတ် ၃ နှင့် ၄ ကတော့ အဖြေမှန်ရွေး ပုစ္ဆာဖြစ်ပါတယ်။ နံပါတ် ၅ ကတော့ ယောက်ျားလေးက စကားအဆုံးမှာ ပြုလုပ်မည့် အပြုအမူကို ရွေးရမယ့် မေးခွန်းဖြစ်ပါတယ်။ စကားပြောကို နားမထောင်ခင်ရွေးဖို့ ပေးထားတာတွေကို အရင် ဖတ်ကြည့်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.
မေးခွန်းကို နားထောင်ပြီး သင့်တော်မယ့် အဖြေကို ရွေးပါ။

3. ① 얼른 지퍼를 올릴게요. ② 빨리 옷을 가져올게요.
③ 금방 작업복을 입을게요. ④ 제가 신발을 빌려줄게요.
4. ① 제가 하겠습니다. ② 나중에 다시 올게요.
③ 앞으로는 조심할게요. ④ 그럼, 다음에 뵙겠습니다.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.
အကြောင်းအရာကို နားထောင်ပြီးမေးခွန်းနဲ့ ကိုက်ညီသောအဖြေကိုရွေးပါ။

- 남자가 이어서 할 행동으로 맞는 것을 고르십시오.
ယောက်ျားလေးက ဆက်လက်ပြီး လုပ်ဆောင်မယ့် အပြုအမူအနေနဲ့ မှန်တာကို ရွေးပါ။
- ① 작업복을 산다.
② 작업복을 벗는다.
③ 작업복 단추를 푼다.
④ 작업복 단추를 잠근다.

👂 **듣기 대본** စာသား

1. ① **여:** 작업복을 입었네요. **အလုပ်ဝတ်စုံကို ဝတ်ထားတာပဲ။**
 ② **여:** 작업을 시작했네요. **လုပ်ငန်း စခဲ့တယ်။**
 ③ **여:** 작업을 하고 있네요. **အလုပ် လုပ်နေတယ်။**
 ④ **여:** 작업장에 들어갔네요. **အလုပ်ခွင်သို့ ဝင်သွားခဲ့တယ်။**
2. ① **남:** 단추를 잠그고 있어요. **ကြယ်သီးကိုတပ်ထားတယ်။**
 ② **남:** 지퍼를 올리고 있어요. **ဖိတ်ဆွဲထားတယ်။**
 ③ **남:** 유니폼을 입고 있어요. **ယူနီဖောင်းကို ဝတ်ထားတယ်။**
 ④ **남:** 넥타이를 매고 있어요. **နက်ရှ်တိုင်းကို စည်းထားတယ်။**
3. **여:** 잠깐만요. 작업을 할 때는 작업복의 지퍼를 꼭 올려야 해요.
ခဏလေး၊ အလုပ်လုပ်တဲ့ အခါမှာတော့ အလုပ်ဝတ်စုံရဲ့ ဖိတ်ကို သေချာ ပိတ်ထားရပါမယ်။
4. **남:** 그렇게 크게 이야기하면 다른 사람들에게 피해를 줄 수 있어요.
ဒီလိုမျိုး ကျယ်လောင်စွာ စကားပြောရင် တစ်ခြားသူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။
5. **여:** 투안 씨, 왜 작업복 단추를 안 잠갔어요?
ထူအန်းက ဘာကြောင့်အလုပ်ဝတ်စုံ ကြယ်သီးမတပ်ထားတာလဲ။
남: 너무 더워서 좀 풀었어요. **အရမ်းအိုက်လို့ ခဏ ဖြုတ်ထားတာပါ။**
여: 더위도 작업복 단추를 풀면 안 돼요. 그러면 위험하니까 얼른 잠그세요.
အိုက်လည်း အလုပ်ဝတ်စုံကြယ်သီးဖြုတ်ထားလို့ မရဘူး။ အဲဒီလိုဆို အန္တရာယ်များတဲ့အတွက် မြန်မြန်တပ်ထားပါ။

정답 1. ① 2. ④ 3. ① 4. ③ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🗣️ L-36

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတာကို ရွေးပါ။

남: 저는 왜 작업복을 바꾸고 싶어 합니까?
ယောက်ျားလေးက ဘာကြောင့် အလုပ်ဝတ်စုံကို လဲချင်တာလဲ။

- ① 작업복이 커서 ② 사이즈가 없어서 ③ 작업복이 찢어져서 ④ 작업복이 오래돼서

🗣️ **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

남: 반장님, 일하다가 작업복이 찢어졌어요. **ဆရာ၊ အလုပ်လုပ်ရင်းနဲ့ အလုပ်ဝတ်စုံ ပြုသွားတယ်။**
여: 그래요? 내가 새 걸로 신청해 놓을게요.
ဟုတ်လား၊ ငါ အသစ်တစ်စုံ လျှောက်ထားလိုက်မယ်။
남: 이왕이면 조금 큰 사이즈로 신청해 주시면 좋겠습니다.
လျှောက်လက်စနဲ့ နည်းနည်း ဆိုဒ်အကြီး လျှောက်ပေးစေချင်ပါတယ်။
여: 알겠어요. 사이즈가 어떻게 되지요? **သိပါပြီ၊ ဆိုဒ်က ဘယ်လောက်လဲ။**

정답 1. ③



EPS-TOPIK 읽기 EPS-TOPIK အဖတ် စာမေးပွဲ



မေးခွန်း ၁ နဲ့ ၂ ကတော့ ပုံကို အကောင်းဆုံး ပုံဖော်ပေးနိုင်သော အသုံးကို ရွေးပေးရမှာပါ။
သင်ထားသော အသုံးတွေကို စဉ်းစားပြီး ကြိုးစားဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오. အောက်ပါ ပုံကို ကြည့်ပြီး မှန်သော စာကြောင်းကို ရွေးပါ။



- 1.
 - ① 단추를 풀고 있습니다. ② 넥타이를 풀고 있습니다.
 - ③ 신발끈을 묶고 있습니다. ④ 지퍼를 내리고 있습니다.
- 2.
 - ① 반말을 합니다. ② 크게 말합니다.
 - ③ 천천히 말합니다. ④ 존댓말을 합니다.



အောက်ပါ မေးခွန်းတွေကတော့ အလုပ်နေရာအလိုက် ဝတ်စုံတွေနဲ့ ပတ်သက်တာတွေပါ။
သင်ထားတာတွေကို အသုံးချပြီး ကွက်လပ်ဖြည့်ပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်မှာ ဖြည့်ရန် အသင့်တော်ဆုံးကို ရွေးပါ။

- 3.

직장에서는 항상 _____ 옷을 입어야 합니다.
 အလုပ်ခွင်ထဲမှာတော့ အမြဲတမ်း သပ်ရပ်စွာ အဝတ်အစားကို ဝတ်ရပါမယ်။

 - ① 단정하게
 - ② 불쾌하게
 - ③ 조용하게
 - ④ 재미있게
- 4.

작업복을 입을 때는 지퍼를 목까지 _____ 합니다.
 အလုပ်ဝတ်စုံကို ဝတ်တဲ့အခါ ဇစ်ကို လည်ပင်းအထိ ဆွဲတင်ရပါမယ်။

 - ① 묶어야
 - ② 올려야
 - ③ 입어야
 - ④ 풀어야

5. 다음 글을 읽고 물음에 답하십시오. စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများ ဖြေပါ။

직장 생활을 할 때는 단정한 옷차림을 해야 합니다. 사무직은 양복이나 정장을 입고 넥타이를 맵니다. 생산직에서도 근무복이나 작업복을 입고 점퍼의 지퍼는 꼭 올립니다. 단정하고 깔끔한 옷차림은 가장 기본적인 직장 예절입니다.

အလုပ်ခွင် ဝင်တဲ့အခါ သပ်ရပ်သော ဝတ်စားဆင်ယင်မှုကို လုပ်ရမယ်။ ရုံးအလုပ်ကတော့ အနောက်တိုင်းဝတ်စုံကို ဝတ်ပြီး နက်နက်စိုစို စည်းရတယ်။ ကုန်ထုတ်လုပ်မှု အပိုင်းမှာတော့ အလုပ်ဝတ်စုံ၊ ယူနီဖောင်းကို ဝတ်ပြီး အကျိုးရဲ့ ဇစ်ကို သေချာ ပိတ်ရတယ်။ သပ်ရပ်ပြီး သေသပ်သော ဝတ်စားဆင်ယင်မှုကတော့ အခြေခံအကျဆုံးသော လုပ်ငန်းခွင် ယဉ်ကျေးမှုပဲ ဖြစ်ပါတယ်။

- 글의 내용과 맞지 않는 것은 무엇입니까? စာပိုဒ်ရဲ့အကြောင်းအရာနဲ့ မညီတာက ဘာလဲ။
- ① 옷차림은 직장 예절입니다. ② 단정한 옷차림을 해야 합니다.
 - ③ 생산직 직원은 정장을 주로 입습니다. ④ 사무직 직원은 양복을 입고 넥타이를 맵니다.

정답 1. ② 2. ④ 3. ① 4. ② 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

1. 다음 표지를 맞게 설명한 것을 고르십시오.

အောက်ပါ ပုံနဲ့ ကိုက်ညီအောင် ရှင်းပြထားတဲ့ ဟာကို ရွေးပါ။



- ① 안전모를 쓰십시오.
- ② 안전화를 신으십시오.
- ③ 안전복을 입으십시오.
- ④ 안전 장갑을 착용하십시오.

[2~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်မှာ ဖြည့်ရန် အသင့်တော်ဆုံးကို ရွေးပါ။

2.

스트레스를 받거나 잠을 잘 못 자면 두통이 생길 수 있습니다. 그래서 쌓인 스트레스는 꼭 _____ 합니다.

စိတ်ဖိစီးမှု များတာပဲဖြစ်ဖြစ် အိပ်လို့မပျော်ရင် ခေါင်းကိုက်တတ်တယ်။ ဒါကြောင့် ပုံနေတဲ့ စိတ်ဖိစီးမှုကို မဖြစ်မနေ ဖြေဖျောက်ရပါမယ်။

- ① 받고
- ② 풀고
- ③ 받아야
- ④ 풀어야

3.

어젯밤에 갑자기 배가 너무 아팠습니다. 그래서 같이 사는 친구와 급하게 _____로 갔습니다.

မနေ့ညက ရုတ်တရက် အရမ်းနေမကောင်းဖြစ်ခဲ့တယ်။ ဒါကြောင့် အတူနေတဲ့ သူငယ်ချင်းနဲ့ အမြန် အရေးပေါ်ကို သွားခဲ့တယ်။

- ① 상담실
- ② 사무실
- ③ 응급실
- ④ 휴게실

정답 1. ② 2. ④ 3. ③



발음 အသံထွက်

P-15

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

နှစ်လုံးတွဲအသတ်ရဲ့ အနောက်မှာ ဗျည်းမဲ့စကားလုံး ရှိရင် အသတ်နှစ်လုံးထဲက ပထမတစ်လုံးက အသတ်သံဖြစ်ပြီး ဒုတိယတစ်လုံးက ဗျည်းမဲ့နေရာကို ဝင်ရပါတယ်။


- (1) 앓아요, 닭에, 값이
- (2) 짧아서, 읽어요, 넓어요
- (3) 시장은 물건 값이 싸요. / 한국어 책을 읽어요.

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အဆောင်တွင်း သတိပြုရမည့် အချက်များအသိပေးခြင်း
- သဒ္ဒါ -(으)ㅂ시다, -는 동안
- ဝေါဟာရနှင့် အသုံးများ အဆောင်အယားကွန်း၊ ဘွိုင်လာ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ကိုရီးယား လူနေမှုစလေ့



대화 1 စကားပြော ၁



အဆောင်တွင်း သတိပြုရမည့် အချက်များဖြစ်ပါတယ်။ နှစ်ခေါက်နားထောင်ပြီး လိုက်ဆိုပါ။

<기숙사 생활 규칙>

<အဆောင်စည်းမျဉ်းစည်းကမ်းများ။>

다음 기숙사 규칙을 잘 지켜 주세요.

အောက်ပါ အဆောင်စည်းမျဉ်းများကို သေချာစွာ လိုက်နာပါ။

1. 방을 깨끗하게 청소합니다.
အခန်းကို သန့်ရှင်းစွာ သန့်ရှင်းရေးလုပ်ကြစို့။
2. 복도나 계단을 깨끗하게 사용합니다.
လူသွားလမ်းနဲ့ လှေကားကို သန့်ရှင်းစွာ အသုံးပြုကြစို့။
3. 세탁실과 샤워실을 사용한 후에는 잘 정리합니다.
အဝတ်လျှော်ခန်းနှင့် ရေချိုးခန်းကို အသုံးပြုပြီးနောက် သေချာ ပြန်ရှင်းလင်းကြစို့။
4. 큰 소리로 떠들지 맙시다.
အသံကျယ်ကြီးနဲ့ စကားပြောခြင်းမှ ရှောင်ကြဉ်ကြစို့။
5. 기숙사에 외부인을 데리고 오지 맙시다.
အဆောင်သို့ အပြင်လူခေါ်လာခြင်း မပြုကြရအောင်။
6. 방에서 조리 기구를 사용하지 맙시다.
အခန်းမှာ ချက်ပြုတ်သော ပစ္စည်းများ အသုံးမပြုကြရအောင်။
7. 외출할 때는 출입문을 꼭 닫읍시다.
အပြင်ထွက်တဲ့အခါ အဝင်အထွက်တံခါးကို သေချာ ပိတ်ရအောင်။
8. 기숙사 시설물이 파손되면 즉시 관리인에게 보고합니다.
အဆောင်တွင်း ပစ္စည်းများ ပျက်စီးခဲ့လျှင် ချက်ချင်း ထိန်းသိမ်းရေးမှူးကို အကြောင်းကြားကြစို့။

데리고 오다 / 데려오다 ခေါ်လာသည်။

- 내일 생일 파티에 친구를 데리고 와도 돼요?
မနက်ဖြန် မွေးနေ့ ပါတီကို သူငယ်ချင်း ခေါ်လာလို့ ရလား။
- 교실에 강아지를 데리고 오면 안 돼요.
တောင်ခန်းသို့ ခွေးလေးကို ခေါ်လာလို့ မရပါ။

즉시 ချက်ချင်း။

- ကိစ္စတစ်ခု ဖြစ်ဖြစ်ချင်း အချိန်
- 공항에 도착하면 즉시 저한테 연락해 주세요.
လေဆိပ်သို့ ရောက်ရင် ချက်ချင်း ငါ့ဆီကို ဆက်သွယ်ပါ။



သေချာနားထောင် လိုက်ဆိုပြီး ပြီးဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 기숙사에 외부인을 데리고 와도 돼요? အဆောင်သို့ အပြင်လူ ခေါ်လာလို့ ရလား။
2. 기숙사 시설물이 파손되면 누구에게 보고해요?
အဆောင်တွင်းရှိ ပစ္စည်းများ ပျက်စီးခဲ့လျှင် ဘယ်သူ့ကို အကြောင်းကြားရမလဲ။

정답 1. 아니요, 외부인을 데리고 오면 안 돼요. 2. 관리인에게 보고해요.



어휘 1 ဝေါဟာရ ၁

기숙사 အဆောင်



အဆောင်တွင် ရှိတတ်သော ပစ္စည်းများကို ရှာဖွေလေ့လာကြည့်ရအောင်။




방
အခန်း



복도
လူသွားလမ်းစင်္ကြံ



계단
လှေကား



출입문
ဝင်ထွက်တံခါး

- 기숙사 방 안에는 침대와 책상이 있어요. အဆောင်ခန်းအတွင်းမှာတော့ ကုတ်နှင့်စားပွဲရှိတယ်။
- 복도에서 큰 소리로 떠들면 안 돼요. လူသွားလမ်း စင်္ကြံမှာ အသံကျယ်ကျယ်နဲ့ စကား မပြောရပါဘူး။



세탁실
အဝတ်လျှော်ခန်း



샤워실
ရေချိုးခန်း



룸메이트
အခန်းဖော်




관리인
ထိန်းသိမ်းရေးမှူး

- 세탁실에서 옷을 빨 수 있어요. အဝတ်လျှော်ခန်းမှာ အဝတ်လျှော်လို့ ရလား။
- 샤워실을 깨끗하게 사용하세요. ရေချိုးခန်းကို သန့်ရှင်းစွာ အသုံးပြုပါ။



အပေါ်ကဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါ ကွက်လပ်များဖြည့်ပါ။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.
ပုံနဲ့ ကိုက်ညီသော အသုံးကို (ဥပမာ) ထဲက ရွေးထည့်ပါ။



- 보기
- 방
 - 복도
 - 계단
 - 출입문
 - 세탁실
 - 샤워실

정답 1) 방 2) 세탁실 3) 계단 4) 출입문 5) 복도 6) 샤워실



အသက်အရွယ်တူ သူငယ်ချင်း အချင်းချင်း တစ်စုံတစ်ခုကို အတူတူ လုပ်ဆောင်ရန် တိုင်ပင်နှိုးဆော်တဲ့အခါမှာ သုံးသော အသုံးဖြစ်သည်။ ကြိယာနောက်မှာ လိုက်ပြီး မိမိထက် အသက်ကြီးသော၊ ရာထူးကြီးသော သူများနှင့် စကားပြောသည့်အခါ သုံးရန်မသင့်ပါ။

자음 (ဗျည်း) → -읍시다	모음 (သရ), 자음 (ဗျည်း) 'ㄹ' → -ㅁ시다
먹다 → 먹읍시다	하다 → 합시다
달다 → 달읍시다	가다 → 갑시다
	만들다 → 만듭시다

- 가: 버스가 안 오네요. 택시를 탈까요? **ဘတ်စကားက မလာဘူးနော်။ တက္ကစီစီးရင်ကောင်းမလား။**
- 나: 아니요, 조금 더 **기다립시다.** **ဟင့်အင်း။ နည်းနည်း ထပ်စောင့်ကြည့်ရအောင်။**
- 가: 기숙사 대청소 언제 할까요? **အစောင့် သန့်ရှင်းရေး ဘယ်တော့ လုပ်မလဲ။**
- 나: 이번 주말에 쉬니까 이번 주에 **합시다.**
 - **ဒီအပတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ နားတဲ့အတွက် ဒီအပတ်ထဲမှာ လုပ်ရအောင်။**
- 외출할 때는 출입문을 꼭 **닫읍시다.** **အပြင်ထွက်တဲ့အခါ အဝင်အထွက်တံခါးကို သေချာ ပိတ်ကြရအောင်။**



'(-)မ시다' အသုံးကို နားလည်ပြီလား။ အောက်ပါ စာကြောင်းတွေကို ဖတ်ပြီး အမှန် မေးခွန်းလေးတွေ ဖြေကြည့်ပါ။

2. 문장을 읽고 맞으면 ○, 틀리면 ×에 표시하세요.
စာကြောင်းကို ဖတ်ပြီး မှန်ရင် O, မှားရင် X မှာ အမှတ်အသားလုပ်ပေးပါ။

- 1) 복도에 물건을 두지 맙시다. ○ ×
- 2) 오늘 계단을 청소하려고 합시다. ○ ×
- 3) 제가 먼저 샤워실을 사용합시다. ○ ×
- 4) 기숙사에 친구를 데리고 오지 맙시다. ○ ×
- 5) 시설물이 파손되면 관리인에게 이야기합시다. ○ ×

정답 1) O 2) X 3) X 4) O 5) O



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

한턱내세요. တစ်ဝိုင်းကျွေးရမယ်နော်။

가: 반장님, 승진 축하해요. **한턱내세요.** **ဆရာရေး။ ရာထူးတိုးတာ ဂုဏ်ယူပါတယ်။ တစ်ဝိုင်းကျွေးရမယ်နော်။**

나: 고마워요. 그럴게요. **ကျေးဇူးပဲဗျာ။ ကျွေးပွဲမယ်။**



ရီဟန်က အဆောင်ထိန်းသိမ်းရေးမှူးကို လျှပ်စစ် အပူပေးစက် အသုံးပြုပုံနဲ့ ပတ်သက်ပြီး မေးနေတယ်။

리 한 아저씨, 휴게실이 좀 추운데 전기난로를 켜도 돼요?

ဦးလေးကြီး၊ နားနေခန်းက နည်းနည်းအေးနေလို့ လျှပ်စစ် အပူပေးစက် ဖွင့်လို့ ရလား။

관리인 그럼요. 켜도 되죠. 휴게실에 있는 동안 잘 사용하고 나갈 때는 꼭 스위치를 끄고 플러그도 뽑아 놓으세요.

ဒါပေါ့။ ဖွင့်လို့ ရတာပေါ့။ နားနေခန်းမှာ ရှိနေတုန်း သေချာ အသုံးပြုပြီး ပြန်ထွက်သွားတဲ့အခါမှာတော့ ခလုတ်ကို ဆက်ဆက် ပိတ်ပြီး ပလပ်ပါ ဖြုတ်ထားခဲ့ပါ။

리 한 네, 그럴게요.

ဟုတ်ကဲ့၊ အဲဒီလို လုပ်ပါမယ်။

관리인 지난번에는 아무도 없는데 난로가 켜 있어서 깜짝 놀랐어요.

ပြီးခဲ့တဲ့ တစ်ခေါက်က ဘယ်သူမှလည်း မရှိဘဲ အပူပေးစက်ကြီးက ပွင့်နေတော့ ရုတ်တရက် လန့်သွားတာပဲ။

리 한 그래요? 큰일 날 뻔했네요. 제가 다른 친구들한테도 신경 쓰라고 얘기할게요.

ဟုတ်လား။ ပြဿနာ အကြီးကြီး တက်တော့မလို့ ဖြစ်သွားတာပဲ။ ကျွန်တော်လည်း တစ်ခြားသူငယ်ချင်းတွေကို ဂရုစိုက်ဖို့ ပြောလိုက်ပါမယ်။

-(-) = 뻔했다
တော့မလို့ ဖြစ်သွားတယ်။

တစ်စုံတစ်ခု ဖြစ်ကားနီး အနေအထားကို ရောက်သွားတာကို ပြောချင်တဲ့အခါ သုံးတယ်။

· 늦잠을 자서 회사에 지각할 뻔했어요.

အိပ်ယာထ နောက်ကျပြီး အလုပ်နောက်ကျတော့မလို့ ဖြစ်သွားတယ်။

· 아침에 버스를 놓칠 뻔했어요.
မနက်က ဘတ်စ်ကား လွတ်တော့မလို့ ဖြစ်သွားတယ်။

신경(을) 쓰다
အာရုံစိုက်သည်။ ဂရုစိုက်သည်။

· 가: 외출할 때는 전기난로를 꼭 끄세요.
အပြင်ထွက်တဲ့အခါ လျှပ်စစ် အပူပေးစက်ကို ဆက်ဆက် ပိတ်ပါ။

나: 네, 신경 쓸게요.
ဟုတ်ကဲ့၊ ဂရုပြုပါမယ်။

· 면접을 볼 때는 옷차림에 신경 써야 해요.
အင်တာဗျူး ဖြေတဲ့အခါ အဝတ်အစားကို အာရုံစိုက်ရတယ်။



ဒီတစ်ခါ ရီဟန်နဲ့ ဝန်ထမ်းတို့ရဲ့ စကားကို လိုက်ပြောပါ။ သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 휴게실 전기난로를 켜도 돼요?
နားနေခန်းလျှပ်စစ်အပူပေးစက်ကို ဖွင့်လို့ ရလား။
2. 휴게실에서 나갈 때는 전기난로를 어떻게 해야 해요?
နားနေခန်းမှ ထွက်သွားတဲ့အခါ လျှပ်စစ် အပူပေးစက်ကို ဘယ်လိုလုပ်ခဲ့ရမလဲ။

정답 1. 네, 켜도 돼요. 2. 스위치를 끄고 플러그를 뽑아 놓아야 해요.



အဲယားကွန်းနှင့် အပူပေးစက် အမျိုးအစားများကို ရှာဖွေလေ့လာကြည့်ရအောင်။



냉방
လေအေးပေးစက်



에어컨
အဲယားကွန်း




선풍기
ပန်ကာ



난방
ဟိတာအပူပေးစက်



전기난로
လျှပ်စစ်အပူပေးစက်/ဟိတာစက်



전기장판
လျှပ်စစ် အပူပေး အိပ်ရာခင်း/ဟိတာဖျာ



스위치를 켜다
ခလုတ်ဖွင့်သည်။



스위치를 끄다
ခလုတ်ပိတ်သည်။



플러그를 꽂다
ပလပ်တပ်သည်။




플러그를 뽑다
ပလပ်ဖြုတ်သည်။



အပေါ်ကဝေါဟာရတွေကို မကြည့်ဘဲအောက်ပါ စာကြောင်းများကိုဖြည့်စွက်ပါ။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.
ပုံနဲ့ ကိုက်ညီသော အသုံးကို(ဥပမာ)ထဲမှ ရွေးထည့်ပါ။



보기

- 에어컨
- 선풍기
- 전기난로
- 스위치
- 플러그

정답 1) 에어컨 2) 스위치 3) 플러그 4) 선풍기 5) 전기난로



ကြိယာရဲ့လှုပ်ရှားမှုကို လုပ်နေတဲ့အချိန်ကာလအတွင်းကို ဖော်ပြရာမှာ သုံးတယ်။ သူ့ကို '-에' နဲ့လည်း အတူ တွဲသုံးနိုင်တယ်။ ရှေ့က စာကြောင်းနဲ့ နောက်ကစာကြောင်းရဲ့ အကြောင်းအရာ လုံးဝ မတူလည်း ရတယ်။ သူ့ကို အချိန်ပြနာမ်နဲ့လည်း တွဲသုံးနိုင်တယ်။

- 가: 이반 씨를 **기다리는 동안** 같이 커피를 마실까요?
 ရီဟန်ကို စောင့်နေတဲ့အချိန်တွင်းမှာ အတူ ကော်ဖီသောက်မလား။
- 나: 그럼시다. **아**လိုလုပ်ရအောင်။
- 가: 냉방을 **하는 동안** 창문을 열면 안 돼요.
 လေအေးပေးစက် ဖွင့်ထားတဲ့ အချိန်မှာ ပြတင်းပေါက် တံခါးတွေ ဖွင့်ထားလို့ မရဘူး။
- 나: 지금 창문을 닫을게요. **아**ခုပြတင်းပေါက် ပိတ်လိုက်ပါ။
- 가: 밖에 나가 **있는 동안에** 전기장판을 꼭 끄세요.
 အပြင်သွားနေတဲ့ အချိန်အတွင်းမှာ လျှပ်စစ်အိပ်ရာခင်းကို သေချာပိတ်ပါ။
- 나: 네, 알겠습니다. **아**တ်ကို, **아**ပါ요။



비교해 보세요 နှိုင်းယှဉ်ကြည့်ပါ။

✓ '-는 동안' နဲ့ '-(으)ㄹ 때'

'-는 동안' နဲ့ (ကြိယာ) '-(으)ㄹ 때' ကတော့ အရှေ့က ကံ ပြုသူက ဘယ်လို အပြုအမူကို လုပ်နေသော အချိန်မှာ နောက်က အပြုအမူက ဖြစ်ပေါ်တာကို ဖော်ပြတယ်။

'-는 동안' ကတော့ နာမဝိသေသနနဲ့ မပေါင်းပေမဲ့ '-(으)ㄹ 때' ကတော့ နာမဝိသေသနနဲ့ ပေါင်းနိုင်တယ်။ နောက်ပြီး '-는 동안' ကတော့ ကိစ္စ တစ်ခုခု ဖြစ်ပေါ်နေသော အချိန် တစ်ခုလုံးကို ဖော်ပြပေမဲ့ '-(으)ㄹ 때' ကတော့ ကိစ္စ တစ်ခုခု ဖြစ်ပေါ်သော အဲဒီ အချိန်ကို ဖော်ပြတယ်။

- 힘드는 동안에는 쉬세요. (X)
- **힘들 때는** 쉬세요. (O)



'-는 동안' ကို နားလည်ပြီလား။ စကားပြောကို ဖတ်ပြီး အဖြေမှန်ကို ရွေးပါ။

2. 대화를 읽고 맞는 대답을 고르세요. စကားပြောကို ဖတ်ပြီး အဖြေမှန်ကို ရွေးပါ။

1) 가: 선풍기를 켜고 자면 안 돼요. **ပန်ကာကို ဖွင့်ပြီး အိပ်လို့မရဘူး။**
 나: _____.

- ① 네, 다 사용하면 스위치를 꼭 끄세요 ② 네, 자는 동안에는 사용하지 않을게요

2) 가: 전기장판 좀 빌려줄 수 있어요? **လျှပ်စစ်အပူပေးအိပ်ရာခင်း ခဏငှားပေးလို့ရမလား။**
 나: _____.

- ① 그럼요. 제가 고향에 있는 동안 빌려줬어요 ② 그럼요. 제가 고향에 가 있는 동안 사용하세요

정답 1) ② 2) ②



활동 **အသုံးချသင်ခန်းစာများ**

နားနေခန်းမှာ ရှိသော အသုံးချသင်ခန်းစာ ဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းကို ဖြေပါ။

<နားနေခန်းကို အသုံးပြုနေချိန်မှာ သေချာလိုက်နာပေးပါ။>

1. နားနေခန်းကတော့ အများပိုင်နေရာဖြစ်ပါတယ်။ တစ်ပါးသူကို စာနာနားလည်ပေးရအောင်။
2. နားနေခန်းကတော့ ဆေးလိပ်မသောက်ရ နယ်မြေဖြစ်ပါတယ်။ ဆေးလိပ်ကို ဆေးလိပ်သောက်ခန်းမှာပဲ သောက်ကြရအောင်။
3. နားနေခန်းကစားသောက်ခန်းမဟုတ်ပါ။ အနံ့ထွက်သော အစားအသောက်ကိုတော့ စားသောက်ခန်းမှာ စားပါ။
4. နားနေခန်းမှ ထွက်သွားတဲ့အခါ ဘယ်သူမှမရှိတော့ရင် ပလပ်ကိုဖြုတ်ပြီးမှထွက်သွားပါ။

이용 시간 : 오전 10시 ~ 오후 10시
အသုံးပြုချိန် - မနက် ၁၀နာရီမှ ည ၁၀နာရီအထိ

1. နားနေခန်း၏ ဂြိုဟ်စည်းကမ်းများကို သေချာလိုက်နာသော သူများကိုရွေးပါ။



정답 1. ②, ③



한국의 주거 형태

ကိုရီးယားရဲ့လူနေမှု ပုံစံ

아파트 တိုက်ခန်း

한 건물 안에 여러 가구가 독립적으로 살 수 있도록 지은 빌딩형 공동 주택입니다.

အဆောက်အဦ တစ်ခုထဲမှာ မိသားစုပေါင်းများစွာက သီးခြားစီ နေနိုင်အောင် ဆောက်ထားသော အဆောက်အဦ ပုံစံ အတူသုံးအိမ်ရာသဘောမျိုးဖြစ်တယ်။



주택 အိမ်

주택은 크게 단독 주택과 공동 주택이 있습니다. 단독 주택은 한 세대가 단독으로 사용하는 구조로 된 주택입니다. 공동주택은 각 세대가 하나의 건축물 안에서 생활을 할 수 있는 구조로 된 주택입니다.

အိမ်ရာကတော့ အဓိကအားဖြင့် သီးသန့်အိမ်ရာနဲ့ အများသုံးအိမ်ရာ ဆိုပြီးရှိပါတယ်။ သီးသန့်အိမ်ရာကတော့ မျိုးဆက်တစ်ဆက်က သီးသန့်အနေနဲ့ အသုံးပြုသောပုံစံနဲ့ ဖွဲ့စည်းထားသောအိမ်ရာဖြစ်ပါတယ်။ အများသုံးအိမ်ရာကတော့ မျိုးဆက်တစ်ဆက်ချင်းစီက အဆောက်အဦ တစ်ခုထဲမှာ စုပေါင်းနေထိုင်နိုင်အောင် ဖွဲ့စည်းထားသောအိမ်ရာဖြစ်ပါတယ်။



원룸 တစ်ခန်းတစ်အိမ်ရာ

방 하나에 생활에 필요한 최소한의 설비를 갖춘 집입니다. အခန်းတစ်ခန်းမှာ လူနေထိုင်တဲ့အခါမှာ အနည်းဆုံးလိုအပ်လောက်တဲ့ ပစ္စည်းများနဲ့သာ ဖွဲ့စည်းထားသော အိမ်ဖြစ်ပါတယ်။



고시원 အပြင်နေအဆောင်

싸게 방을 얻어 생활할 수 있는 건물입니다. 화장실, 부엌 등을 공동으로 사용합니다.

ဈေးသက်သက်သာသာနဲ့ နေလို့ရသောအခန်းများနဲ့ ဖွဲ့စည်းထားသော အဆောက်အဦဖြစ်ပါတယ်။ အိမ်သာ၊ မီးဖိုချောင် စတာတွေကို အများနဲ့အတူ မျှသုံးရတဲ့ နေရာဖြစ်ပါတယ်။






မေးခွန်း ၁နဲ့ ၂ကတော့ မှန်ကန်သော ပုံကို ရွေးပေးရမှာ ဖြစ်ပါတယ်။ နားမထောင်ခင်မှာ ပုံတွေကို သေချာ ကြည့်ထားပါ။

[1~2] 잘 듣고 내용과 관계있는 그림을 고르십시오.

သေချာ နားထောင်ပြီး မှန်ကန်သော ပုံကိုရွေးပါ။



မေးခွန်း ၃ကတော့ အဖြေမှန်ရွေး ပုစ္ဆဖြစ်ပါတယ်။ မေးခွန်း ၄နဲ့ ၅ကတော့ ကြေညာချက်ကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ နားမထောင်ခင်မှာ ရွေးဖို့ ပေးထားတာတွေကို အရင်ဆုံး ဖတ်ထားပါ။

3. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီသော အဖြေကို ရွေးပါ။

지금 무슨 문제가 있습니까? အခု ဘာပြဿနာ တက်နေတာလဲ။

- ① 관리인과 싸웠습니다. ② 선풍기가 없어졌습니다.
- ③ 에어컨이 고장 났습니다. ④ 휴게실에 에어컨이 없습니다.

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

အကြောင်းအရာ တစ်ခုကို နားထောင်ပြီး မေးခွန်း နှစ်ခုကို ဖြေပါ။

4. 이 기숙사의 휴게실은 몇 시까지 이용할 수 있습니까?
ဒီ အဆောင်ရဲ့ နားနေခန်းက ဘယ်နံနာရီအထိ အသုံးပြုလို့ ရလဲ။

- ① 밤 8시 ② 밤 10시
- ③ 밤 11시 ④ 밤 12시

5. 이 기숙사의 규칙을 지키지 않은 사람은 누구입니까?
ဒီ အဆောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာ ဘယ်သူလဲ။

- ① 흡연실에서 담배를 피운 지훈 ② 기숙사에 고향 친구를 초대할 건우
- ③ 기숙사 방에서 김밥을 먹은 투안 ④ 기숙사 휴게실에서 커피를 마신 모니카

👂 **듣기 대본** စာသား

1. **남:** 밤에는 큰 소리로 떠들지 마세요. ညဘက်မှာ အသံကျယ်ကြီးနဲ့ စကားမပြောပါနဲ့။
2. **여:** 난로를 사용한 후에는 반드시 플러그를 뽑아야 합니다.
 လေပူပေးစက်ကို အသုံးပြုပြီးရင် ပလပ်ကို ဆက်ဆက် ဖြတ်ခွဲပါ။
3. **남:** 아유~ 더워. 휴게실 에어컨이 또 고장 났네요.
 ဟူး၊ ပူလိုက်တာ။ နားနေခန်းအဲလားကွန်းက ထပ်ပြီးပျက်ပြန်ပြီနော်။
여: 그래요? 날씨가 많이 더워져서 냉방이 안 되면 힘든데…….
 ဟုတ်လား၊ ရာသီဥတုက အရမ်းပူလာပြီး လေအေးပေးစက်က မရရင်တော့ ပြဿနာပဲ။
남: 그렇게 말이에요. 선풍기라도 가지고 올까요? အဲဒါပြောတာပေါ့။ ပန်ကာလေးပဲဖြစ်ဖြစ် ယူလာပေးရမလား။
여: 네, 그럼 부탁해요. 저는 얼른 관리인 아저씨에게 이야기하고 올게요.
 ဟုတ်ကဲ့၊ ဒါဆို အားကိုးပါရစေနော်။ ကျွန်တော်ကတော့ အဆောင်ထိန်းသိမ်းရေးမှူးဆီ မြန်မြန်သွားပြီး ပြောပြီး ပြန်လာခွဲမယ်။

4-5.

남: 관리실에서 알려드립니다. 요즘 기숙사에 규칙을 지키지 않는 사람들이 많은데 모두 신경 써 주세요. 규칙을 다시 말씀 드릴 테니까 잘 듣고 꼭 지켜주세요. 먼저, 담배를 피울 때는 흡연실을 이용해 주시기 바랍니다. 또, 방에서 조리 기구를 사용하면 안 되고요. 외부인을 기숙사에 데리고 올 수 없습니다. 마지막으로 휴게실 이용 시간은 밤 10시까지니까 꼭 지켜주십시오.

ထိန်းသိမ်းရေးရုံးမှ အသိပေးကြေညာအပ်ပါတယ်။ အခုတလော အဆောင် စည်းကမ်းကို မလိုက်နာတဲ့ သူတွေ များလာတဲ့အတွက် အားလုံး ဂရုပြုလိုက်နာပေးကြပါ။ စည်းကမ်းများကို ထပ်မံ ပြောပြပေးမှာ ဖြစ်တဲ့အတွက် သေချာ နားထောင်ပြီး မဖြစ်မနေ လိုက်နာပေးကြပါ။ အရင်ဆုံး၊ ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်သောက်ဖို့ သတ်မှတ်ထားသော အခန်းကို အသုံးပြုပေးကြပါ။ နောက်ပြီး၊ အခန်းထဲမှာ မီးဖိုချောင်သုံး ပစ္စည်းများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ အပြင်လူကို အဆောင်တွင်း ခေါ်လာမှု မပြုကြပါရန်နဲ့ နောက်ဆုံး တစ်ချက်ကတော့ နားနေခန်း အသုံးပြုရန် ည ၁၀ နာရီအထိဆိုတာကို သေချာစွာ လိုက်နာပေးပါရန် အသိပေး ကြေညာအပ်ပါတယ်။

정답 1. ① 2. ③ 3. ③ 4. ② 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🗣️ L-37

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီသော အဖြေကို ရွေးပါ။

- 어떤 문제가 있습니까? **ဘာပြဿနာ ရှိလို့လဲ။**
- ① 에어컨을 고칠 수 없다. ② 기숙사에 휴게실이 없다.
 - ③ 수리 센터 연락처를 모른다. ④ 휴게실 에어컨이 고장 났다.

👂 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

남: 반장님, 기숙사 휴게실에 냉방이 전혀 안 돼요. **ဆရာမ၊ အဆောင်နားနေခန်းမှာ လေအေးလုံးဝမရဘူး။**
여: 그래요? 에어컨에 문제가 생겼나 보네요. **ဟုတ်လား၊ အဲလားကွန်းမှာ ပြဿနာရှိတာထင်တယ်။**
남: 제가 한번 고쳐 볼까요? **ကျွန်တော်တစ်ချက် ပြင်ကြည့်လိုက်ရမလား။**
여: 아니요, 먼저 수리 센터에 연락해 보는 게 좋겠어요.
ဟင့်အင်း၊ အရင်ဆုံး စက်ပြင်ဌာနကို ဆက်သွယ်ကြည့်တာ ကောင်းလိမ့်မယ်။

정답 1. ④



EPS-TOPIK 읽기 EPS-TOPIK အဖတ် စာမေးပွဲ



မေးခွန်း ၁နဲ့ ၂ကတော့ ပုံကိုကြည့်ပြီး ကိုက်ညီသော စာလုံး၊ စာကြောင်းကို ရွေးပေးရမှာ ဖြစ်ပါတယ်။ သင်ယူထားသော စာလုံးတွေကို သုံးပြီး အဖြေမှန်ကို ရွေးပါ။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.
အောက်ပါ ပုံကို ကြည့်ပြီး မှန်ကန်သော စာလုံး၊ စာကြောင်းကို ရွေးပါ။



1.

- ① 에어컨
- ② 세탁기
- ③ 냉장고
- ④ 선풍기

2.



- ① 스위치를 켜고 있습니다.
- ② 스위치를 끄고 있습니다.
- ③ 플러그를 꽂고 있습니다.
- ④ 플러그를 뽑고 있습니다.



မေးခွန်း ၃နဲ့ ၄ကတော့ စကားပြောအတွက် သင့်တော်သော စာလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းကို ဖြေပေးရမှာ ဖြစ်ပါတယ်။ သင်ထားတာတွေကို အသုံးပြုပြီး မေးခွန်းများကို ဖြေပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်ထဲ ဖြည့်ရန် အသင့်တော်ဆုံးကို ရွေးပါ။

3.

가: 에어컨은 언제부터 사용할 수 있어요? **အဲယားကွန်းကို ဘယ်အချိန်က စပြီး အသုံးပြုလို့ ရမလဲ။**
 나: 에어컨 같은 _____ 시설은 6월 말부터 사용할 수 있어요.
အဲယားကွန်းလိုမျိုး လေအေးပေးစနစ်ကိုတော့ ၆လပိုင်းကုန်လောက်က စပြီး အသုံးပြုနိုင်ပါတယ်။

- ① 난방
- ② 냉방
- ③ 선풍기
- ④ 전기장판

4.

가: 주말에 같이 계단을 청소할까요? **ဝိတ်ရက်မှာ အတူ လှေကား သန့်ရှင်းရေးလုပ်မလား။**
 나: 네, 그래요. 같이 _____
ဟုတ်ကဲ့၊ လုပ်မယ်။ အတူတူ သန့်ရှင်းရေး လုပ်ရအောင်။

- ① 청소합니다
- ② 청소합니다
- ③ 청소했습니다
- ④ 청소해야 합니다

5. 다음 글을 읽고 물음에 답하십시오. စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများ ဖြေပါ။

기숙사는 여러 사람이 함께 생활하는 곳입니다. 그러니까 서로 예의를 지키고 다른 사람에게 피해를 주지 않아야 합니다. 늦은 시간에 시끄럽게 떠들지 마십시오. 그리고 시설도 깨끗하게 사용해야 합니다. 샤워실과 세탁실은 항상 깨끗하게 관리합니다.

အဆောင်ဆိုတာကတော့ လူအများနဲ့ အတူတူ နေရတဲ့ နေရာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အပြန်အလှန် လေးလေးစားစား ဆက်ဆံပြီး တစ်ခြားသူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေအောင် စောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ညဘက်မှာ ဆူဆူညံည လုပ်လို့မရဘူး။ နောက်ပြီး ပစ္စည်းတွေကိုလည်း သန့်ရှင်းသပ်ရပ်စွာ အသုံးပြုကြရပါတယ်။ ရေချိုးခန်းနဲ့ အဝတ်လျှော်ခန်းကိုလည်း အမြဲတမ်း သန့်ရှင်းနေအောင် အသုံးပြုကြရအောင်။

글의 내용과 맞지 않는 것은 무엇입니까? စာပိုဒ်ရဲ့ အကြောင်းအရာနဲ့ မညီတဲ့ ဟာက ဘာလဲ။

- ① 서로 배려해야 합니다.
- ② 시설을 아껴 써야 합니다.
- ③ 시끄럽게 떠들면 안 됩니다.
- ④ 샤워실은 관리인이 청소합니다.

정답 1. ① 2. ② 3. ② 4. ② 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ထဲ ဖြည့်ရန် အသင့်တော်ဆုံးကို ရွေးပါ။

1.

저는 보통 퇴근하면 집에서 저녁 식사를 합니다. _____ 오늘은 시내에서 고향 친구를 만나서 함께 저녁을 먹을 겁니다.
ကျွန်တော်ကတော့ ပုံမှန်အလုပ်က ပြန်ရင်အိမ်မှာ ညစားတယ်။ ဒါပေမဲ့ ဒီနေ့တော့ မြို့ထဲမှာ ဇာတိက သူငယ်ချင်းနဲ့တွေ့ပြီး အတူညစားမယ်။

- ① 그리고
- ② 그래서
- ③ 그런데
- ④ 그러므로

2.

소포를 항공편으로 보내고 싶은데 _____ 이/가 많이 나올 것 같아서 걱정입니다.
ဒီပါဆယ်ကို လေကြောင်းလမ်းနဲ့ ပို့ချင်လို့ ပိုခ အများကြီးကျမယ်ထင်လို့ စိတ်ပူတယ်။

- ① 기간
- ② 요금
- ③ 우표
- ④ 포장

3.

택시를 타는 것보다 지하철이나 버스를 이용하는 것이 돈이 덜 _____ . 그래서 택시가 편하지만 저는 지하철이나 버스를 자주 이용합니다.
တက္ကစီ စီးတာထက် မြေအောက်ရထား သို့မဟုတ် ဘတ်စ်ကားစီးတာက ပိုက်ဆံကုန် သက်သာတယ်။ တက္ကစီကတော့ သက်တောင့်သက်သာရှိပေမဲ့ ဈေးကြီးတယ်။ ဒါကြောင့် ကျွန်တော်ကတော့ မြေအောက်ရထား သို့မဟုတ် ဘတ်စ်ကားကို မကြာမကြာ အသုံးပြုတယ်။

- ① 듭니다
- ② 탑니다
- ③ 걸립니다
- ④ 보입니다

정답 1. ③ 2. ② 3. ①



발음 အသံထွက် P-16

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆုံကြရင် အသံပြောင်းပါတယ်။ ဒါပေမဲ့ 'နာသံ+နာသံ', 'လျှာလိပ်သံ+လျှာလိပ်သံ', 'လျှာလိပ်သံ+နာသံ' ဆိုရင်တော့ အသံမပြောင်းပါဘူး။

- (1) 언니, 엄마, 빨리
- (2) 설마, 얼마, 설명
- (3) 빨리 하세요. / 오렌지가 얼마예요?



학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အလုပ်ခွင်အနေအထား မိတ်ဆက်ခြင်း၊ လုပ်ဖော်ကိုင်ဖက် ကြားက ပဋိပက္ခပုံဖော်ခြင်း။
- သဒ္ဒါ -는/-(-으)ㄴ 편이다, -다고 하다
- ဝေါဟာရနှင့် အသုံးများ အလုပ်ခွင်အနေအထား၊ လုပ်ဖော်ကိုင်ဖက် ကြားက ပဋိပက္ခ။
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်ခွင်တွင်း အခေါ်အဝေါ်၊ ပဋိပက္ခဖြေရှင်းခြင်း။

대화 1 စကားပြော ၁

Track 118



ဘာရူနဲ့ ရီဟန်က အလုပ်ခွင်ဝန်းကျင်အနေအထားအကြောင်းကို ပြောနေတယ်။ စကားပြောကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုပါ။

끼리 အချင်းချင်း

· 오랜만에 고향 친구들 끼리 노래방에 갔어요.
 ၈တိက သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုင် မသွားဖြစ်တာကြာပြီမို့ သွားခဲ့တယ်။

바루 리한 씨 회사는 분위기가 어때요?
 ရီဟန် ကုမ္ပဏီကတော့ အနေအထားက ဘယ်လိုလဲ။

리한 동료들끼리 서로 위해 주니까 항상 즐겁게 일하는 편이
 예요.
 လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပြန်အလှန် ကူညီကြတဲ့အတွက် အမြဲတမ်း ပျော်ရွှင်စွာနဲ့ အလုပ်လုပ်ဖြစ်ပါတယ်။

바루 회사 분위기도 자유로운 편이에요?
 ကုမ္ပဏီဝန်းကျင် အနေအထားက လွတ်လပ်တဲ့ သဘောပေါ့။

리한 글썄요. 규율은 좀 엄격한데요, 윗사람들이 아랫사람을
 많이 배려해 줘서 일하기는 편해요.
 မပြောတတ်ဘူး၊ စည်းကမ်းကတော့ နည်းနည်းတင်းကြပ်ပေမဲ့ အထက်လူကြီးက လက်အောက်ငယ်သားကို အများကြီး စာနာနားလည်ပေးလို့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။

바루 정말 부러워요. 그러면 훨씬 일할 맛이 나겠어요.
 တကယ်အားကျတယ်။ အဲလိုဆို အများကြီး အလုပ်လုပ်ရကျိုး နှစ်တာပေါ့။

리한 맞아요. 회사 오는 게 즐거우니까 일도 더 잘돼요.
 ဟုတ်တယ်၊ ကုမ္ပဏီကို လာရတာ စိတ်ပျော်တော့ အလုပ်လည်း ပိုအဆင်ပြေတယ်။

맛이 나다 ရကျိုး နှစ်သည်။

ကိစ္စတစ်ခုခုကို လုပ်ရတာ ပျော်စို့ ကောင်းလာတယ်။

- 수업 분위기가 좋으니까 요즘 공부할 맛이 나요. အတန်း အနေအထားက ကောင်းတော့ အခုတလော စာလုပ်ရကျိုး နှစ်တယ်။
- 가족들이 맛있게 먹어 주니까 요즘은 요리할 맛이 나네요. မိသားစုတွေက မြိန်ရေရှက်ရေ စားပေးကြတော့ အခုတလော ဟင်းချက်ရတာ ပျော်တယ်။



သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 리한 씨의 회사 분위기가 어때요? ရီဟန်ရဲ့ ကုမ္ပဏီက အနေအထား ဘယ်လိုလဲ။
2. 바루 씨는 왜 리한 씨를 부러워해요? ဘာရူက ဘာကြောင့် ရီဟန်ကိုအားကျတာလဲ။

정답 1. 동료들끼리 서로 위해 주니까 즐겁게 일하는 편이에요. 2. 리한 씨의 회사 분위기가 좋아서요.

အတိအကျ ပြောလို့မရတဲ့ အခြေအနေတစ်ခုကို နီးစပ်တယ်လို့ ပြောချင်ရင်သုံးသော အသုံးဖြစ်တယ်။

동사 (ကြိယာ)	형용사 (ဖြစ်ခြင်းပြု/ရက်ရှည်ပြုကြိယာ)	
-는 편이다	자음 (ချည်း) → -은 편이다	모음 (သရ) → -ㄴ 편이다
많이 먹다 → 많이 먹는 편이다 자주 가다 → 자주 가는 편이다 잘 만들다 → 잘 만드는 편이다	좋다 → 좋은 편이다	크다 → 큰 편이다

ကြိယာရှေ့တွင် (ကောင်းစွာ၊ အတော်လေး၊ အများကြီး၊ မကြာခင်၊ လွဲမှားစွာ) စတဲ့ ကြိယာဝိသေ့နာတွေ ရှိတတ်ပြီး အတိုင်းအတာ(သို့) အကြိမ်အရေအတွက်ကို ဖော်ပြပါတယ်။


- 가: 비빔밥을 좋아하세요? **ထမင်းသုပ် ကြိုက်လား။**
- 나: 네, 자주 **먹는 편이에요.** ဟုတ်ကဲ့၊ မကြာခင် စားဖြစ်ပါတယ်။
- 가: 지훈 씨 일하는 곳은 어때요? **ဂျီဟွန်း အလုပ်လုပ်တဲ့ နေရာကော ဘယ်လိုလဲ။**
- 나: 분위기가 **좋은 편이에요.** ဝန်းကျင်အနေအထားကတော့ ကောင်းတဲ့သဘောရှိပါတယ်။
- 한국의 여름 날씨는 비가 오고 **더운 편이에요.**
ကိုရီးယား နွေရာသီရဲ့ ရာသီဥတုကတော့ မိုးရွာပြီးပူတတ်တဲ့ သဘောရှိတယ်။







‘-는/-(으)ㄴ 편이다’ ကိုနားလည်သွားပြီလား။ ပေးထားသော ဥပမာတွေနဲ့ စကားပြောပုံစံ လုပ်ကြည့်ပါ။

2. ‘-는/-(으)ㄴ 편이다’를 사용해서 <보기>처럼 대화를 완성하세요.
‘-는/-(으)ㄴ 편이다’ ကို သုံးပြီး ဥပမာလိုမျိုး စကားပြောကို အပြီးသတ်ပါ။

보기



가: 직장 분위기가 어때요? အလုပ်ခွင် အနေအထားက ဘယ်လိုလဲ။
나: 자유로운 편이에요. လွတ်လပ်တဲ့ ဘက်မှာရှိတယ်။

- 
- 
- 
- 

정답 1) 분위기가 나쁜 2) 서로 위해주는 3) 규율이 엄격한 4) 분위기가 좋은

유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

손발이 잘 맞아요. စည်းဝါးကိုက်တယ်။

- 가: 투안 씨 팀은 항상 분위기가 좋은 것 같아요. ထူအန်းတို့ အဖွဲ့က အမြဲတမ်း သိုက်သိုက်ဝန်းဝန်းရှိတယ်လို့ထင်ရတယ်။
나: 네, 팀원들끼리 **손발이 잘 맞아요.** ဟုတ်ကဲ့၊ အဖွဲ့သားတွေအချင်းချင်း **စည်းဝါးကိုက်ကြတယ်။**



ဂျီဟွန်းက ထူအန်းကို ဘာရူနဲ့ အချင်းများခွဲတဲ့ အကြောင်းမေးနေတယ်။ အရင်ဆုံး စကားပြောကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုပါ။

지 훈 투안 씨, 조금 전에 바루 씨하고 왜 싸운 거예요?

ထူအန်း ခုနကထုန်းက ဘာရူနဲ့ ဘာကိစ္စကြောင့် အချင်းများကြတာလဲ။

투 안 별일 아니에요. 바루 씨가 제 말에 대답을 **하도** 안 해서 저를 무시하는 줄 알았어요. 그런데 기계 소리 때문에 못 들었다고 **하더라고요**.

အထွေအထူးကိစ္စ မဟုတ်ပါဘူး။ ဘာရူက ကျွန်တော်စကားကို အကြိမ်ကြိမ် ပြန်မဖြေတာနဲ့ ကျွန်တော့်ကို လျစ်လျူရှုနေတယ်ထင်သွားတာ။ ဒါပေမဲ့ စက်အသံကြောင့် မကြားလိုက်ဘူးလို့ ပြောတာပဲ။

하도 အရမ်း၊ တော်တော်လေး (ကြိယာ) ဖြစ်လွန်းလို့။ အကြိမ်ကြိမ် သို့မဟုတ် အရမ်းကို အထူးပြုတယ်။
· 하도 바빠서 밥 먹을 시간도 없다. အရမ်း အလုပ်များလို့ ထမင်းစားချိန်တောင် မရှိဘူး။

-더라고요 တာပဲ။ တစ်စုံတစ်ယောက်ကအတွက် အကြံ တစ်ခုခုကို ပထမဆုံးအကြိမ် ပြောတဲ့အခါသုံးတယ်။
· 한국 음식이 참 맛있다고 하더라고요. ကိုရီးယား အစားအစာက အရမ်း အရသာ ရှိတယ်လို့ ပြောကြတယ်။

지 훈 아, 그럼 서로 오해한 거네요. 이젠 화해했지요?

အော်၊ ဒါဆို အချင်းချင်းအထင်လွဲနေတာပဲ။ အခုတော့ ပြေလည်သွားပြီ မဟုတ်လား။

투 안 그럼요. 저도 사과했고, 바루 씨도 **미안하다고 했어요**.

ဒါပေါ့။ ကျွန်တော်လည်းတောင်းပန်လိုက်ပြီး၊ ဘာရူလည်း တောင်းပန်တယ်လို့ပြောတယ်။

지 훈 잘했어요. 동료끼리 잘 지내야지요. ကောင်းတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သင့်သင့်မြတ်မြတ် နေရမှာပေါ့။



သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 바루는 왜 투안의 말을 못 들었어요? *ဘာရူက ဘာကြောင့် ထူအန်းရဲ့ စကားကို မကြားလိုက်တာလဲ။*
2. 투안과 바루는 서로 화해했어요? *ထူအန်းနဲ့ ဘာရူက အပြန်အလှန် ပြေလည်သွားလား။*

정답 1. 기계 소리 때문에 못 들었어요. 2. 네, 두 사람은 서로 화해했어요.

Tip 간접화법 တစ်ဆင့်ပြန်ပြောနည်း

간접화법은 다른 사람의 말을 옮겨 말할 때 사용하는 화법으로 문장의 종결 유형에 따라서 다르게 실현된다. 옮겨 말하는 문장이 평서문일 때는 '-다고 하다'를, 명령문일 때는 '-(으)라고 하다'를, 의문문일 때는 '-냐고 하다'를, 청유문일 때는 '-자고 하다'를 사용한다. တစ်ဆင့်ပြန်ပြောနည်းကတော့ တခြားသူရဲ့ စကားကို တစ်ဆင့် ပြန်ပြောတဲ့ အခါ သုံးတဲ့ စကားပြောနည်းအနေနဲ့ စာကြောင်းရဲ့အဆုံး သတ်ပုံစံပေါ်မူတည်ပြီး တစ်ဆင့်ပြန်ပြောတဲ့ ပုံစံက ကွဲပြားပါတယ်။ တစ်ဆင့်ပြန်ပြောသော စာကြောင်းက ရိုးရိုးစကားဆိုရင် '-다고 하다' (တယ်လို့ပြောတယ်။) အမိန့် ပေးစကားဆိုရင် '-(으)라고 하다' (စမ်းလို့ပြောတယ်။) မေးခွန်းအတွက်ဆိုရင် '-냐고 하다' (လားလို့မေးတယ်။) အတူတူလုပ်ဆောင်ဖို့အတွက် တစ်ဆင့်ပြန်ပြောနည်းကတော့ '-자고 하다' (ရအောင်လို့ ပြောတယ်) ဆိုပြီး သုံးတယ်။



လုပ်ဖော်ကိုင်ဖက် ကြားက ပဋိပက္ခများနဲ့ ပတ်သက်သော အသုံးအနှုန်းများကို ရှာဖွေကြည့်ရအောင်။



때리다
ရိုက်သည်။



맞다
အရိုက်ခံရသည်။



욕을 하다
ဆဲသည်။



짜증을 내다
စိတ်တိုသည်။



화가 나다
ဒေါသထွက်သည်။



화를 내다
ဒေါသဖြစ်ပြီး ဆူသည်။



싸움을 하다
ရန်ဖြစ်သည်။



말다툼을 하다
စကားများသည်။ အချင်းများသည်။

• 장난이 심한 동생 때문에 **화가** 났어요.
그래서 동생에게 **화를** 냈어요.
အစအနောက်သန်သော ညီမလေးကြောင့်
ဒေါသထွက်ခဲ့တယ်။ ဒါကြောင့် ညီမလေးကို ဆူလိုက်တယ်။

• 친구끼리 서로 **싸움을** 하면 안 돼요.
သူငယ်ချင်း အချင်းချင်း ရန်မဖြစ်ဘူးလေ။
• 사소한 일 때문에 **말다툼**을 했어요.
အသေးအမွှားကိစ္စကြောင့် စကားများခဲ့တယ်။



오해하다
အထင်လွဲသည်။



오해를 풀다
အထင်မှားနေတာကို ဖြေရှင်းသည်။

• 엄마는 내가 꽃병을 깬다고 **오해**했지만 곧
오해를 풀었어요.
အမေက ပန်းအိုးကွဲတာ ငါ့ကြောင့်လို့ အထင်မှားနေပေမဲ့
မကြာပါဘူး အထင်မှားနေတာတွေ ပြေသွားတယ်။



사과하다
တောင်းပန်သည်။



화해하다
ပြေလည်သွားတယ်။

• 친구에게 미안하다고 **사과**하고 우리는
서로 **화해**했어요.
သူငယ်ချင်းကို မှားသွားပါတယ်လို့ တောင်းပန်ပြီး
ငါတို့အချင်းချင်း ပြန်ပြေလည်သွားတယ်။



သင်ထားတာတွေကို စဉ်းစားပြီး ကွက်လပ်ဖြည့်ပါ။

1. 빈칸에 맞는 표현을 골라 대화를 완성하세요. ကွက်လပ်ထဲဖြည့်ရန် မှန်ကန်သော အသုံးကိုရွေးပြီး စကားပြောကို ဖြည့်စွက်ပါ။

1)

가: 둘이 왜 싸운 거예요? သူတို့ နှစ်ယောက်က ဘာကိစ္စနဲ့ ရန်ဖြစ်တာလဲ။

나: 제 잘못이에요. 제가 바로 씨 말을 _____ . ငါ့ အပြစ်ပါ။ ငါက ဘာရူစကားကို အထင်လွဲမှားခဲ့တယ်။

① 오해했어요

② 오해를 풀었어요

2)

가: 지훈 씨하고 싸웠어요? ရှိဟုန်းနဲ့ ရန်ဖြစ်ခဲ့တာလား။

나: 자꾸 저를 무시하는 것 같아서 참다가 _____ .
ခဏခဏ ငါ့ကိုလျစ်လျူရှုနေတယ် ထင်လို့ သည်းခံရင်းကနေ ဒေါသထွက်ပစ်လိုက်တယ်။

① 화를 냈어요

② 화해했어요

정답 1) ① 2) ①

ဒီအသုံးကတော့ တစ်ခြားသူဆီက ကြားလာတာကို ပြန်ပြောပြတဲ့ အခါသုံးတယ်။ ပစ္စုပ္ပန်ကိုတော့ ‘-다고 하다’ လို့ပြောတယ်။ ဖြစ်ပြီးသား အတိတ်က ကိစ္စကိုကျတော့ ‘-았/었다고 하다’ လို့ပြောခဲ့တယ်။ မဖြစ်သေးတဲ့ အနာဂတ်ကိစ္စကို ကျတော့ ‘-(으)ㄹ 거라고 하다’ မယ်လို့ ပြောတယ်။

동사 (ကြိယာ)	형용사 (ဖြစ်ခြင်းပြ/ဂုဏ်ရည်ပြကြိယာ)	명사 (နာမ်)	
-ㄴ/는다고 하다	-다고 하다	자음 (ဗျည်း) → 이라고 하다	모음 (သရ) → 라고 하다
가다 → 간다고 하다 먹다 → 먹는다고 하다	바쁘다 → 바쁘다고 하다 많다 → 많다고 하다	학생 → 학생이라고 하다 가수 → 가수라고 하다	

- 이 사람이 한국에서 가장 인기 있는 **가수라고 해요**.
ဒီလူက ကိုရီးယားမှာ ပေါ်ပြူလာအဖြစ်ဆုံး အဆိုတော်လို့ ပြောတယ်။
- 가: 이반 씨는 이제 고향에 돌아가는 거예요? ထူအန်းနဲ့ ဆူဖီခိနဲ့ စကားများကြတယ်။
나: 네, 다음 달에 고향으로 **간다고 해요**. ဟုတ်ကဲ့၊ နောက်လ ဇူလိုင်လကို ပြန်မယ်လို့ပြောတယ်။
- 가: 요즘 공장이 좀 바빠진 것 같아요. အခုတလော စက်ရုံကအရမ်းအလုပ်များလာတယ်ထင်တယ်။
나: 네, 주문이 늘어서 일이 좀 **많다고 해요**.
ဟုတ်တယ်၊ အော်ဒါတွေတိုးလာလို့ အလုပ် နည်းနည်း များတာလို့ပြောတယ်။



‘-다고 하다’ အသုံးကို နားလည်ပြီလား။ အောက်ပါ ဥပမာတွေနဲ့ တကြောင်းကိုဖြည့်စွက်ပါ။

2. ‘-다고 하다’를 사용해서 <보기>처럼 대화를 완성하세요.
‘-다고 하다’ ကို သုံးပြီးဥပမာလိုမျိုး စကားပြောကို ပြီးဆုံးအောင်ဖြည့်စွက်ပါ။

보기

투안 씨가 수피카 씨하고 말다툼을 하다. ထူအန်းနဲ့ ဆူဖီခိနဲ့ စကားများကြတယ်။
투안 씨가 수피카 씨하고 말다툼을 **했다**고 해요.
 ထူအန်းနဲ့ ဆူဖီခိနဲ့ စကားများကြတယ်လို့ ပြောတယ်။

1) 투안 씨가 이반 씨하고 화해하다

2) 수피카 씨가 투안 씨를 때리다

3) 이반 씨가 수피카 씨에게 사과하다

4) 투안 씨가 이반 씨하고 싸움을 하다

정답 1) 투안 씨가 이반 씨하고 화해했다고 해요. 2) 수피카 씨가 이반 씨를 때렸다고 해요.
 3) 이반 씨가 수피카 씨에게 사과했다고 해요. 4) 투안 씨가 이반 씨하고 싸움을 했다고 해요.



활동 **အသုံးချသင်ခန်းစာများ**

직장 분위기에 대한 글입니다. 잘 읽고 질문에 답하세요.


အလုပ်ဝန်းကျင်အနေအထားနဲ့ ပတ်သက်သောစာပိုဒ် ဖြစ်ပါတယ်။ သေချာဖတ်ကြည့်ပြီး မေးခွန်းဖြေပါ။

NEWS TIMES

신바람 나는 직장 분위기 만들기

인주시가 활기찬 직장 분위기를 만들기 위해 직원들을 대상으로 다양한 행사를 마련하여 주위의 관심을 모으고 있다. 인주시는 '생일 케이크 선물하기', '동료와 함께 커피 한 잔과 같은 행사를 통해 직원들이 출근하고 싶은 직장이 되도록 노력하고 있다. 가을에는 '야구장 가기', '영화 보기' 등과 같이 많은 직원들이 함께 할 수 있는 행사를 준비하고 있다. 인주시의 김민수 시장은 직장 분위기도 이제는 윗사람이 주도하던 엄격한

분위기에서 직 원들이 행복해 할 수 있는 분위기로 바뀌어야 한다고 말했다.



ပျော်ရွှင်တက်ကြွသော အလုပ်ခွင် အနေအထား ဖန်တီးခြင်း

အင်းဂျူမြို့တော်ရုံးမှ တက်ကြွသော အလုပ်ခွင် အနေအထား ဖန်တီးရေးအတွက် 'ဝန်ထမ်းများအတွက် အစီအစဉ်ပေါင်းစုံ' ကို ပြုလုပ်လျက်ရှိရာ အများစိတ်ဝင်စားမှုကို လက်ခံရရှိလျက်ရှိသည်။ အင်းဂျူမြို့တော်ရုံးတွင် 'မွေးနေ့ကိတ် လက်ဆောင်ပေးခြင်း' 'လုပ်ဖော်ကိုင်ဖက်များနှင့် ကော်ဖီသောက်ခြင်း' အစရှိသော အစီအစဉ်များဖြင့် ဝန်ထမ်းများ ရုံးတက်လိုသော အလုပ်ခွင်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိသည်။ ဆောင်းဦးရာသီတွင် 'ဘေ့စ်ဘောကွင်း သွားခြင်း' 'ရုပ်ရှင်ကြည့်ခြင်း' စသည့် ဝန်ထမ်းများနှင့် အတူ လုပ်ဆောင်နိုင်မည့် အစီအစဉ်များကို ပြင်ဆင်လျက်ရှိပြီး အင်းဂျူမြို့တော်ရုံးမှ မြို့တော်ဝန် ဂင်မင်ဆုမှ "အလုပ်ခွင် အနေအထားကို အထက်လူကြီးမှ ဦးဆောင်သည့် ယခင် တင်းကျပ်သော အနေအထားမှ ဝန်ထမ်းများ ပျော်ရွှင်နိုင်မည့် အနေအထားသို့ ပြောင်းလဲရမည်" ဟု ဆိုခဲ့သည်။

1. 다음 중 인주시의 신바람 나는 직장 문화 이벤트가 **아닌** 것은 무엇입니까?

အောက်ပါ ပုံတွေထဲက အင်းဂျူမြို့ရဲ့ ပျော်ရွှင်စရာ ကောင်းသော အလုပ်ခွင် ယဉ်ကျေးမှု အချက်တွေထဲမှာ မပါတာက ဘာလဲ။



정답 1. ③



직장 내에서의 호칭

အလုပ်ခွင်တွင်းအခေါ်အဝေါ်များ

회사에서는 사람들을 부를 때 직책에 '-님'을 붙이세요. 예를 들면 사장님, 부장님, 과장님, 대리님, 주임님, 반장님 이렇게 부르시면 됩니다.

ကုမ္ပဏီမှာတော့ လူတွေကိုခေါ်တဲ့အခါ ရာထူးမှာ '-နီ' ကိုထည့်ပြီးခေါ်တယ်။ ဥပမာ 사장နီ၊ ဒေါ်နီ၊ ညွှန်ကြားရေးမှူးချုပ်နီ၊ ဒေါ်နီ၊ ညွှန်ကြားရေးမှူးချုပ်နီ၊ ဒေါ်နီ။ ဆိုပြီးခေါ်ရတယ်။



동료나 비슷한 직급의 사람 부를 때 이름에 '-씨'를 붙이세요. 예를 들면 '투안 씨', '지훈 씨' 이렇게 부르시면 됩니다. '씨'를 붙일 때는 성을 붙이지 않아도 됩니다.

လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ် ရာထူးမကွာတဲ့ သူ့ကိုခေါ်တဲ့အခါ နာမည်မှာ 'နီ' ထည့်ပေးရတယ်။ ဥပမာ 'တူအန် နီ', 'အိန္ဒာ နီ' ဆိုပြီးခေါ်ရတယ်။ '-နီ' ကိုထည့်ခေါ်တဲ့အခါ မျိုးနွယ်အမည် မထည့်လည်း ရတယ်။



그러나 직장 밖에서는 개인적으로 친한 사람에게는 '형', '누나'와 같은 호칭을 사용하여 친근함을 표기하기도 합니다.

ဒါပေမဲ့ အလုပ်ခွင်ပြင်ပမှာတော့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော သူများကိုတော့ 'အိန္ဒာ', 'တူအန်' ဆိုပြီးခေါ်တာက ရင်းနှီးမှုကိုဖော်ပြသလိုလည်းဖြစ်ပါတယ်။



갈등 해결 방법

서로 다르다는 것을 인정하세요. '상대가 틀려서'가 아니라 '서로 다르기 때문'이에요.

တစ်ဦးနှင့် တစ်ဦး မတူကွဲပြားတာကို အသိအမှတ်ပြုပါ။ တစ်ဖက်လူက မှားလို့ မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး မတူတာကြောင့်ဖြစ်ပါတယ်။



이야기를 잘 들어 주세요. 상대방의 생각, 감정, 상황 등에 대해 정확히 이해하면 갈등의 원인을 찾을 수 있어요.

စကားကို ကောင်းကောင်း နားထောင်ပေးပါ။ တစ်ဖက်လူရဲ့အတွေး၊ ခံစားချက်၊ အခြေအနေ စတာနဲ့ ပတ်သက်ပြီးကောင်းစွာ နားလည်နေရင် ပဋိပက္ခဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကို ရှာလိုရတယ်။



자신의 입장 상황, 가치관 등에 대해 상대방에게 적극적으로 공개하고 정확히 알리기 위해 노력하세요.

မိမိရဲ့ ရပ်တည်မှုအခြေအနေ၊ ယုံကြည်မှု စတာတွေနဲ့ ပတ်သက်ပြီး တစ်ဖက်လူ သိအောင်လည်း အင်တိုက်အားတိုက်ဖော်ပြပေးပြီး သေချာစွာအသိပေးရန် လိုအပ်ပါတယ်။



부탁이나 거절을 할 때는 '미안합니다만~', '죄송합니다만~' 등의 용어로 시작하는 것이 좋아요.

အကူအညီတောင်းတဲ့ အခါမှာပဲဖြစ်ဖြစ် ငြင်းဆိုတဲ့ အခါမှာပဲဖြစ်ဖြစ် '미안합니다만~', '죄송합니다만~' စတဲ့ အသုံးလေးတွေနဲ့ စကားစပြောတာ ကောင်းတယ်။



화가 나면 숫자를 1부터 10까지 세어 보세요. 화를 참지 못하면 나중에 후회하는 일이 생길 거예요.

ဒေါသဖြစ်လာရင် ၀ကနေ ၁၀အထိ ရေကြည့်ပါ။ ဒေါသကို မထိန်းနိုင်ရင် နောက်ပိုင်း နောင်တရစရာ ကိစ္စတွေပေါ်လာလိမ့်မယ်။





မေးခွန်း ၁နဲ့ ၂ကတော့ ပုံကိုကြည့်ပြီး အဖြေမှန်ရွေးရမှာ ဖြစ်ပါတယ်။ နားမထောင်ခင်မှာ မေးခွန်းကို အရင်ဆုံးဖတ်ထားပါ။

[1~2] 다음 그림을 보고 알맞은 대답을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးပါ။



1. 이 사람은 누구입니까? ဒီလူက ဘယ်သူလဲ။

- ① ② ③ ④



2. 이 사람은 지금 무엇을 하고 있습니까? ဒီလူက အခု ဘာလုပ်နေတာလဲ။

- ① ② ③ ④



မေးခွန်း ၃နဲ့ ၄ကတော့ မေးခွန်းကို နားထောင်ပြီး အဖြေမှန်ရွေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ အကြောင်းအရာကို နားထောင်ပြီး အဖြေမှန်ရွေးရမှာဖြစ်ပါတယ်။ နားမထောင်ခင်မှာ မေးခွန်းကို အရင်ဆုံးဖတ်ထားပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

- 3. ① 그건 오해예요. ② 벌써 화해했어요.
③ 오해가 풀려서 다행이에요. ④ 빨리 화해했으면 좋겠어요.
4. ① 네, 규율이 좀 엄격해요. ② 네, 서로 위해 주는 편이에요.
③ 상사가 좀 무서운 편이에요. ④ 분위기가 자유로운 편은 아니에요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီသော အဖြေကို ရွေးပါ။

남자의 회사의 분위기는 어떻습니까?
ယောက်ျားလေးရဲ့ ကုမ္ပဏီအနေအထားက ဘယ်လိုလဲ။



🎧 **듣기 대본** စာသား

1. ① 남: 상사입니다. အထက်လူကြီး ဖြစ်ပါသည်။
 ② 남: 동료입니다. လုပ်ဖော်ကိုင်ဖက် ဖြစ်ပါသည်။
 ③ 남: ငွေအဖွဲ့ပါ။ အထက်ကလူ ဖြစ်ပါသည်။
 ④ 남: 부하 직원입니다. လက်အောက်ဝန်ထမ်း ဖြစ်ပါသည်။
2. ① 여: 때리고 있습니다. ရိုက်နေပါသည်။
 ② 여: 화를 내고 있습니다. ဒေါသထွက်နေပါသည်။
 ③ 여: 사과를 하고 있습니다. တောင်းပန်နေပါသည်။
 ④ 여: 싸움을 하고 있습니다. ရန်ဖြစ်နေပါသည်။
3. 남: 죄송해요. 제가 오해를 했어요. တောင်းပန်ပါတယ်။ ကျွန်တော်အထင်လွဲသွားတယ်။
4. 여: 직장 분위기가 좋은 편인 것 같아요. လုပ်ငန်းခွင်အနေအထားက သာသာယာယာရှိတယ်လို့ ထင်ရတယ်။
5. 남: 수피카 씨 회사는 어때요? ဆူဖီခါ ကုမ္ပဏီက ဘယ်လိုလဲ။
 여: 동료들이 너무 좋아요. 서로 위해 주고, 배려해 주는 편이에요.
 လုပ်ဖော်ကိုင်ဖက်တွေက အရမ်းကောင်းကြတယ်။ အချင်းချင်း ကူညီဖေးမပေးပြီး၊ စာနာနားလည်ပေးတဲ့ သဘောရှိတယ်။
- 남: 정말 부럽네요. တကယ် အားကျတယ်ဗျာ။

정답 1. ② 2. ② 3. ③ 4. ② 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🎧 L-38

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတာကို ရွေးပါ။

두 사람은 지금 무엇을 하고 있습니까?
 သူတို့ နှစ်ယောက် အခု ဘာလုပ်နေတာလဲ။

- ① 화해를 한다. ② 약속을 한다. ③ 회의를 한다. ④ 말다툼을 한다.

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

남: 미안해요. 어제는 내가 좀 심했던 것 같아요. ဆော့ရီးပါ။ မနေ့က ငါ့ဘက်က နည်းနည်း လွန်သွားတယ်။
 여: 아니에요. 저도 잘한 것이 없는데요, 뭐. မဟုတ်ပါဘူး။ ငါလည်းမှန်တာမှ မရှိတာပဲကို နော်။
 남: 어제는 좀 피곤해서 짜증이 났던 것 같아요. မနေ့က နည်းနည်း ပင်ပန်းနေတာနဲ့ စိတ်တိုလွယ်သွားတာ ထင်ပါတယ်။
 여: 저도 미안해요. 먼저 사과해 줘서 고마워요.
 ငါလည်း တောင်းပန်ပါတယ်။ အရင် တောင်းပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

정답 1. ①



မေးခွန်း ၃နဲ့ ၄ကတော့ မှန်ကန်သော စာလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းဖြေပေးရမှာ ဖြစ်ပါတယ်။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး မှန်ကန်သော စာလုံး၊ စာကြောင်းကို ရွေးပါ။



1.

- ① 상사 ② 부하 2.
- ③ 동료 ④ 친구



- ① 때리고 있습니다.
- ② 사과를 하고 있습니다.
- ③ 말다툼을 하고 있습니다.
- ④ 다른 사람에게 맞고 있습니다.



မေးခွန်း ၃နဲ့ ၄ကတော့ သင့်တော်သော စာလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅ကတော့ စာပိုဒ်ကို ဖတ်ပြီး မေးခွန်း ဖြေပေးရမှာ ဖြစ်ပါတယ်။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ထဲ ဖြည့်ရန် မှန်ကန်သော အသုံးကိုရွေးပြီး စာကြောင်းကိုဖြည့်စွက်ပါ။

3.

여: 아직도 수미 씨에게 화가 났어요? 아ခုထိ ဆူမီကို စိတ်ဆိုးနေတုန်းလား။
 남: 아니요, 벌써 _____ . မဟုတ်ပါဘူး။ အစောကြီးကတည်းက ပြန်သင့်မြတ်သွားပါပြီ။

- ① 오해했어요 ② 화해했어요 ③ 짜증을 났어요 ④ 싸움을 했어요

4.

남: 수미 씨 직장은 규율이 엄격한 편이에요? ဆူမီ, အလုပ်ကကော စည်းကမ်းတင်းကြပ်လား။
 여: 아니요, 좀 _____ . 그래서 출퇴근 시간이 따로 없어요.
 හင့်အင်း၊ နည်းနည်း လွတ်လပ်ပါတယ်။ ဒါကြောင့် အလုပ်ဆင်း၊ အလုပ်ပြန်ချိန်ဆိုပြီး သပ်သပ် မရှိဘူး။

- ① 나빠요 ② 엄격해요 ③ 위해줘요 ④ 자유로워요

5. 다음 질문에 답하십시오. အောက်ပါ မေးခွန်းကို ဖြေပါ။

좋은 직장 분위기를 만들기 위해서는 모든 사람의 노력이 필요합니다. 직장에서는 서로에게 웃는 얼굴로 이야기하는 게 좋습니다. 그리고 서로를 배려하는 마음을 갖는다면 화내는 일이 없어질 것입니다. ㉠ _____ 전에 상대방의 마음을 한 번 더 생각하는 것도 즐거운 직장을 만드는 방법입니다.

အလုပ်ခွင် အနေအထားကို ကောင်းအောင် ဖန်တီးဖို့အတွက် လူတိုင်း ကြိုးစားဖို့ လိုအပ်ပါတယ်။ အလုပ်ထဲမှာ အပြန်အလှန် ပြီးပြီးရွှင်ရွှင်နဲ့ စကားပြောဆိုတာ ကောင်းတယ်။ နောက်ပြီး အချင်းချင်း စာနာနားလည်တတ်တဲ့ စိတ်ကို မွေးမယ်ဆိုရင် စိတ်တိုတာမျိုးလည်း မရှိနိုင်တော့ဘူး။ ဒေါသထွက်ခင်မှာ တစ်ဖက်လူရဲ့ စိတ်ကို တစ်ချက်လောက် စဉ်းစားပေးတာလည်း ပျော်စရာအလုပ်ခွင် ဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။

- ①에 들어갈 알맞은 말을 고르십시오. ① နေရာမှာဝင်မယ့် သင့်တော်သောစကားကိုရွေးပါ။
- ① 웃기 ② 화내기 ③ 배려하기 ④ 오해하기

정답 1. ① 2. ③ 3. ② 4. ④ 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ထဲ ဖြည့်ရန် အသင့်တော်ဆုံးကို ရွေးပါ။

1.

저는 _____에는 아침 9시부터 6시까지 근무합니다. 하지만 주말에는 쉽니다.
ကျွန်တော်က ကြားရက်မှာတော့ မနက် ၉နာရီမှ ၆နာရီအထိအလုပ်လုပ်တယ်။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေ
ပိတ်ရက်တော့ နားတယ်။

- ① 저녁
- ② 휴일
- ③ 오전
- ④ 평일

2.

저는 배드민턴 치는 것을 좋아합니다. 그래서 시간이 나면 직장 동료들과 함께 가까운 공
원에 _____ 배드민턴을 치곤 합니다.
ကျွန်တော်ကတော့ ကြက်တောင်ရိုက်ရတာကို သဘောကျတယ်။ ဒါကြောင့် အချိန်ရရင် အလုပ်က
လုပ်ဖော်ကိုင်းဖက်တွေနဲ့ အတူ နီးစပ်ရာပန်းခြံသို့ သွားပြီး ကြက်တောင်ရိုက်လေ့ရှိတယ်။

- ① 가며
- ② 가서
- ③ 보내며
- ④ 보내서

3.

저는 출근 시간보다 30분 일찍 출근해서 작업장 청소를 합니다. 작업장이 _____ 하루
를 기분 좋게 시작할 수 있습니다.
ကျွန်တော်ကတော့ အလုပ်တက်ချိန်ထက် မိနစ် ၃၀စော၍ အလုပ်သွားပြီး အလုပ်ခွင်သန့်ရှင်းရေး လုပ်တယ်။
အလုပ်ခွင်က သန့်ရှင်းနေရင် တစ်နေ့တာကို စိတ်ပျော်ရွှင်စွာနဲ့ စလို့ရတယ်။

- ① 조용해지면
- ② 더러워지면
- ③ 복잡해지면
- ④ 깨끗해지면

정답 1. ④ 2. ② 3. ④



발음 အသံထွက် P-17

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆိုကြရင် အသံပြောင်းပါတယ်။ ဒါပေမဲ့ လျှာလိပ်သံနဲ့ သံပြတ်ဆုံရင်တော့ အသံမပြောင်းပါဘူး။

- (1) 딸기, 얼굴, 날개, 갈비
- (2) 슬기, 즐기다, 질기다
- (3) 딸기가 맛있어요. / 즐거운 방학이에요.

오늘 회식을 하자고 해요

ဒီနေ့ ကုမ္ပဏီညစာစားပွဲ လုပ်ရအောင်လို့ပြောတယ်။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
ကုမ္ပဏီညစာစားပွဲ ကြေညာခြင်း ဝန်ထမ်းအသစ်မိတ်ဆက်ခြင်း။
- သဒ္ဒါ -자고 하다, -(으)라고 하다
- ဝေါဟာရနှင့် အသုံးများ ကုမ္ပဏီညစာစားပွဲ ကုမ္ပဏီဝန်ထမ်းအချင်းချင်း စုဝေးခြင်း။
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
ကိုရီးယားရဲ့ ကုမ္ပဏီညစာစားပွဲ ယဉ်ကျေးမှု



대화 1 စကားပြော ၁

Track 121



စက်ရုံမှူးက ကုမ္ပဏီညစာစားပွဲ လုပ်မယ့်အကြောင်းကို ဝန်ထမ်းတွေသိအောင် ကြေညာပေးတယ်။
စကားပြောကို နှစ်ခေါက်နားထောင်ပြီး လိုက်ဆိုပါ။

공장장 여러분, 이번 주 금요일 저녁에 **회식하자고 한 거** 모두 기억하시지요? 한 명도 **빠짐없이** 참석하는 겁니다!

အားလုံးပါ ဒီအပတ် သောကြာနေ့ ညနေမှာ ညစာစားပွဲလုပ်မယ်လို့ ပြောထားတာ အားလုံး မှတ်မိကြတယ်မဟုတ်လား။ တစ်ယောက်မကျန် တက်ရောက်ကြရမယ်နော်။

모니카 설마 오늘도 삼겹살은 아니지요?

မဟုတ်မှလွဲရော ဒီနေ့လည်း သုံးထပ်သားကင်မဟုတ်လောက်ပါဘူးနော်။

공장장 다들 좋아하는 것 같아서 이번에도 삼겹살집으로 정했는데, 별로예요?

အားလုံး နှစ်သက်မယ်ထင်လို့ ဒီတစ်ခေါက်လည်း သုံးထပ်သားကင်ဆိုင်လို့ သတ်မှတ်လိုက်တာ။ သိပ်သဘောမကျဘူးလား။

모니카 아니요, 그런 건 아니에요. 대신 2차는 치킨 먹으러 가요. 날도 더운데 시원한 맥주에 치킨 좋잖아요.

ဟင့်အင်း။ အဲလိုသဘောမျိုး မဟုတ်ပါဘူး။ အဲဒီအစား ဒုတိယပွဲဆက်ကိုတော့ ကြက်ကြော်သွားစားမယ်။ ရာသီဥတုလည်း ပူတော့ ဘီယာအေးအေးလေးနဲ့ ကြက်ကြော် ကောင်းတယ်မဟုတ်လား။

공장장 당연하지요. 좋습니다. 그럼 1차는 삼겹살, 2차는 치맥입니다. 오늘 **배 터지게 먹어** 봅시다.

ဒါပေါ့ သိပ်ကောင်းတာပေါ့။ ဒါဆို ပထမပွဲကတော့ သုံးထပ်သားကင်၊ ဒုတိယပွဲကတော့ ကြက်ကြော်နဲ့ ဘီယာဖြစ်ပါတယ်။ ဒီနေ့တော့ မိုက်ကွဲထွက်အောင် စားကြရအောင်။

모니카 네, **모처럼** 포식하겠네요.

ဟုတ်ကဲ့။ အကြာကြီးနေမှ အလှူပယ် စားရတော့မယ်။

빠짐없이 မကျန်အောင်

· 여행에 가져갈 준비물을 빠짐없이 챙겼다.
ခရီးမှာယူဆောင်သွားမယ့် ပစ္စည်းတွေမကျန်အောင်ယူခဲ့တယ်။

배 터지게 먹다

မိုက်ကွဲထွက်အောင် စားသည်။

모처럼
အတော်လေးကြာမှ
အကြာကြီးနေမှ

· 모처럼 가족과 외식을 하려고 해요.
မိသားစုနဲ့ အပြင်စာ စားရတာကြာပြီမို့ သွားမလို့။



သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 이번 주 금요일에 어디에서 회식을 해요? ဒီအပတ်သောကြာနေ့ ဘယ်နေရာမှာညစာစားပွဲလုပ်မှာလဲ။
2. 회식 2차는 무엇을 먹으러 가요? ညစာစားပွဲ ဒုတိယပွဲဆက်က ဘာစားဖို့သွားမှာလဲ။

정답 1. 삼겹살집에서 회식을 해요. 2. 맥주에 치킨을 먹으러 가요.



어휘 1 **ဝေါဟာရ ၁**

회식 ကုမ္ပဏီညီစာစားပွဲ



'회식' အဓိပ္ပါယ်ကတော့ အလုပ်သမားတွေဆုံပြီး အပြင်မှာညီစာစားသောပွဲ ဖြစ်ပါတယ်။ ပွဲနဲ့ ပတ်သက်သော ဝေါဟာရများကို ရှာကြည့်ကြရအောင်။



회식을 하다
ညီစာစားပွဲလုပ်သည်။



참석하다
တက်ရောက်သည်။



빠지다
ကျန်ရစ်သည်၊ ကျန်ခဲ့သည်



한턱내다
ဝယ်ကျွေးသည်။



한잔하다
တစ်ခွက်သောက်သည်။



2차에 가다
ဒုတိယပွဲဆက်သွားသည်။



술을 받다
အရက်လက်ခံသည်။



건배하다
ချီးယားလုပ်သည်။



အပေါ်ကဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါစာကြောင်းများကို ဖြည့်စွက်ပါ။

1. 대화를 읽고 맞는 그림을 <보기>에서 고르세요.

စကားပြောကို ဖတ်ပြီး မှန်ကန်သော ပုံကို (ဥပမာ)ထဲက ရွေးပါ။

보기

가: 리한 씨, 오늘 보너스 받았다면서요?
 리ဟန်! ဒီနေ့ အပိုဆုကြေး ရတယ်ဆို။
 나: 네, 갑자기 부자가 된 것 같아요. 제가 오늘은
 한턱낼게요.
 ဟုတ်ကဲ့! ရုတ်တရက် သူဌေးဖြစ်သွားသလိုပဲ။
 ကျွန်တော် ဒီနေ့ ဝယ်ကျွေးပါ့မယ်။



그림 ①

1) 가: 오늘 승진하신 김 부장님 축하드립니다.
 나: 감사합니다. 자, 우리 다 같이 건배합시다.

그림

2) 가: 리한 씨, 제 술 한 잔 받으세요.
 나: 어이쿠, 감사합니다.

그림

보기

①



②



③



④



정답 1) ② 2) ③



တစ်ခုခုကို အတူလုပ်ရအောင်ဆိုပြီး ပြောတာကို တစ်ဆင့်ပြန်ပြောနည်းနဲ့ ပြောတာဖြစ်ပြီး အသတ်ပါ။ မပါပါ ပုံစံတူတူပဲ သုံးတယ်။

- 가: 지훈 씨가 뭐라고 해요? **기**ဟွန်းက **ဘာ**ပြောတာလဲ
- 나: 오늘 같이 **운동하자고 해요**. ဒီနေ့ အတူတူ အားကစား လုပ်ကြစို့လို့ ပြောတယ်။
- 가: 이번 주말에 어디로 갈까요? ဒီတစ်ခေါက် **စနေ**တနင်္ဂနွေ **ဘယ်**ကို သွားကြမလဲ။
- 나: 날씨가 좋으니까 같이 등산을 **가자고 하는데요**.
ရာသီဥတုက ကောင်းတော့ အတူတူ တောင်တက်သွားကြစို့လို့ ပြောပါတယ်။
- 가: 오늘 퇴근하고 약속 있어요? ဒီနေ့ **အလုပ်ပြန်ရင်** **ချိန်းထားတာ** ရှိလား။
- 나: 이번 씨가 영화를 **보자고 하는데** 같이 갈래요?
အိပ်နပ်က ရုပ်ရှင် ကြည့်ကြစို့လို့ ပြောတယ် အတူ သွားကြမလား။



'-자고 하다' အသုံးကိုနားလည်သွားပြီလား။ အောက်ပါဥပမာတွေကို တဆင့်စကားပြော ပုံစံသို့ပြောင်းပါ။

1. '-자고 하다'를 사용해서 <보기>처럼 문장을 완성하세요.

'-자고 하다' ကိုသုံးပြီး ဥပမာ ပေးထားသလိုမျိုး စာကြောင်းကို ဖြည့်စွက်ပါ။

보기



이따가 만나요.

지훈 씨가 이따가 만나자고 해요.
기ဟွန်းက **ခဏနေ တွေ့ရအောင်**လို့ ပြောတယ်။

1)



술을 마셔요.

지훈씨가 _____.

2)



같이 저녁을 먹어요.

지훈씨가 _____.

3)



다음 주에 회식을 해요.

지훈씨가 _____.

4)



2차로 노래방에 가요.

지훈씨가 _____.

정답 1) 술을 마시자고 해요 2) 같이 저녁을 먹자고 해요
3) 다음 주에 회식을 하자고 해요 4) 2차로 노래방에 가자고 해요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

바람 좀 쐬고 올게요. **လေညှင်းခံပြီး ပြန်လာခဲ့မယ်။**

가: 어디 가요? **ဘယ်**သွားမလို့လဲ။

나: **바람 좀 쐬고 올게요. **လေညှင်းခံပြီး ပြန်လာခဲ့မယ်။**** **ခေါင်းကိုက်**လို့ပါ။



대화 2 စကားပြော ၂

Track 122



စက်ရုံမှူးက ဝန်ထမ်းအသစ်တွေကို မိတ်ဆက်ပေးနေတယ်။ စကားပြောကို နှစ်ခေါက်နားထောင်ပြီး လိုက်ဆိုပါ။

공장장 자, 여기 좀 잠깐 보세요. 소개할 사람이 있는데, 타타 씨예요. 다음 달부터 같이 일하게 됐어요.
ကဲ၊ ဒီကို ခဏကြည့်ပါ။ မိတ်ဆက်ပေးရမယ့် သူရှိနေတယ်။ ထာထာဖြစ်ပါတယ်။ နောက်လကစပြီး အတူတူတွဲပြီး အလုပ်လုပ်ရမယ့် သူဖြစ်ပါတယ်။

타 타 안녕하세요. 타타 이스모노입니다. 타타라고 불러주세요.
မင်္ဂလာပါ။ ထာထာအီစမိန့် ဖြစ်ပါတယ်။ ထာထာလို့ခေါ်ပေးပါ။

지 혼 타타 씨, 환영합니다. 공장장님, 새 식구도 **생기고**, 요즘 날씨도 좋은데 단합 대회라도 한번 **하는 게 어떨까요?**
ထာထာ၊ ကြိုဆိုပါတယ်။ စက်ရုံမှူး၊ မိသားစုဝင်အသစ် ပေါ်လာပြီး အခုတလော ရာသီဥတုကလည်း ကောင်းနေတော့ စုပေါင်းပွဲလေးပဲဖြစ်ဖြစ် တစ်ခါလောက် လုပ်လိုက်တာ ဘယ်လိုလဲဟင်။

공장장 그럴까요? 좋아요. 다른 분들은 어떠세요?
လုပ်မလား၊ ကောင်းတယ်။ တခြားသူတွေကော ဘယ်လိုသဘောရလဲ။

모 두 좋습니다.
ကောင်းပါတယ်။

공장장 그럼, 다음 주에 일 끝나면 오랜만에 한번 뭉칩시다.
ဒါဆို နောက်အပတ် အလုပ်သိမ်းရင် တစ်ခေါက် စုကြတာပေါ့။ မစုရတာလည်း ကြာပြီ။

-는 게 어떨까요?
-(ကြိယာ)လုပ်တာ မကောင်းဘူးလား။
အကြံဉာဏ် တစ်ခုခုကို ပေးတဲ့အခါ သုံးတယ်။
· 주말에 날씨가 좋으면 가까운 곳으로 여행을 가는 게 어떨까요?
ပိတ်ရက်မှာ ရာသီဥတုကောင်းရင် နီးနီးနားနား ခရီးထွက်တာ မကောင်းဘူးလား။

생기다 ဖြစ်ပေါ်လာသည်။
မရှိတဲ့အရာက အသစ် ပြန်ရှိလာတယ်။
· 회사 앞에 치킨집이 새로 생겼어요.
ကုမ္ပဏီရှေ့မှာ ကြက်ကြော်ဆိုင် အသစ်ပေါ်လာတယ်။



သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 공장장이 소개하는 사람은 누구예요? စက်ရုံမှူး၊ မိတ်ဆက်ပေးတဲ့သူက ဘယ်သူလဲ။
2. 언제 단합 대회를 해요? ဘယ်တော့စုပေါင်းတွေ့ဆုံပွဲ လုပ်မှာလဲ။

정답 1. 다음 달부터 같이 일하게 될 새 직원이에요. 2. 다음 주에 일이 끝나면 해요.

Tip -아/어 달라고 하다, -아/어 주라고 하다 -ပေးပါလို့ပြောတယ်။

동사 '주다'는 목적어를 받는 대상에 따라 간접화법에서 사용되는 동사가 달라진다. 목적어를 받는 대상이 화자 자신인 경우 '-아/어 달라고 하다'를 사용한다. **ကြိယာ '주다'** ကတော့ ပစ္စည်းလက်ခံတဲ့ သူပေါ်မူတည်ပြီး တစ်ဆင့်ပြန်ပြောတဲ့အခါမှာ သုံးသော **ကြိယာက မတူညီ၊ ကွဲပြားပါတယ်။** ပစ္စည်းလက်ခံတဲ့သူက ပြောသူ(မိမိ)ဆိုရင် '아/어 달라고 하다' ဆိုပြီးသုံးရပြီး လက်ခံသူက တစ်ခြားသူဆိုရင် '아/어 주라고 하다' ဆိုပြီးသုံးရတယ်။

- 1) 영수: 점심 좀 사주세요. **နေ့လယ်စာ ဝယ်ကျွေးပါ။**
민수: 뭐라고 했어요? **ဘာပြောလိုက်တာလဲ။**
영수: 점심 좀 사달라고 했어요. **နေ့လယ်စာ ဝယ်ကျွေးပါလို့ပြောတာ။**
- 2) 수지: 사장님이 이거 민수 씨에게 가져다주라고 하셨어요. **သူငွေက ဒီဟာကို မင်ဆူဆီ သွားပေးပေးပါလို့ ပြောခဲ့တယ်။**
민수: 네, 고마워요. **ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။**



အလုပ်ခွင်တွင်း ဆုံစည်းမှုတွေက ဘာတွေရှိမလဲ ကြည့်ရအောင်။



환영하다
ကြိုဆိုသည်။



환송하다
လမ်းခွန်တံဆက်သည်။



축하하다
ဂုဏ်ပြုသည်။



친해지다
ရင်းနှီးကျွမ်းဝင်ရှိလာသည်။



단합대회
စုံပေါင်းတွေ့ဆုံပွဲ



등반 대회
တောင်တက်ပြိုင်ပွဲ



야유회
ပျော်ပွဲစား



체육대회
အားကစားပြိုင်ပွဲ

- 신입사원을 **환영**하는 파티가 있어요. ဝန်ထမ်းအသစ်တွေကို ကြိုဆိုသော ပါတီရှိတယ်။
- 카림 씨를 **환송**하려고 공항에 갔어요. ခါလင်းကို လိုက်ပို့ဖို့ လေဆိပ်ကို သွားခဲ့တယ်။
- 김 부장님, 승진을 **축하**합니다. ဆရာဝန်၊ ရာထူးတိုးတာ ဂုဏ်ယူပါတယ်။
- 우리는 회식 자리에서 **친해**지게 되었어요. ငါတို့ ကုမ္ပဏီညစားပွဲ နေရာမှာ ရင်းနှီးသွားခဲ့တယ်။



အပေါ်က ဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါစာကြောင်းများကို ဖြည့်စွက်ပါ။

1. 그림을 보고 대화를 완성하세요. ပုံကိုကြည့်ပြီး စကားပြောကို ပြီးအောင်ဖြည့်စွက်ပါ။



1) 가: 리한 씨, 승진 _____ . ရီဟန်၊ ရာထူးတိုးသွားတာ ဂုဏ်ပြုပါတယ်။
나: 네, 감사합니다. ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။



2) 가: 오늘 저녁에 회식이 있어요? ဒီနေ့ညနေ ကုမ္ပဏီညစားပွဲ ရှိလား။
나: 네, 새로 온 리한 씨를 _____ 자리예요.
ဟုတ်ကဲ့၊ အသစ်ရောက်လာတဲ့ ရီဟန်ကို ကြိုဆိုသော နေရာဖြစ်ပါတယ်။



3) 가: 어제 단합 대회 재미있었어요? မနေ့က စုံပေါင်းတွေ့ဆုံပွဲ ပျော်ဖို့ကောင်းခဲ့လား။
나: 네, 회사 사람들하고 회사가 아닌 곳에서 만나니까 더 _____ 것 같아요.
ဟုတ်ကဲ့၊ ကုမ္ပဏီက လူတွေနဲ့ ကုမ္ပဏီမဟုတ်တဲ့ နေရာမှာတွေ့ရတာကြောင့် ပိုပြီး
ရင်းနှီးသွားတယ်လို့ ထင်ရတယ်။

정답 1) 축하해요 2) 환영하는 3) 친해진

ပြောသူက တခြားသူရဲ့ စကားကို တစ်ဆင့်ပြန်ပြောတဲ့အခါ သုံးပါတယ်။ တစ်ဆင့်စကားက အမိန့်ပေးပါကျဖြစ်ရင် ‘-(으)라고 하다’ ကို သုံးပါတယ်။

자음 (ဗျည်း) → -으라고 하다	모음 (သရ), 자음 (ဗျည်း) ‘ㄹ’ → -라고 하다
읽다 → 읽으라고 한다	사다 → 사라고 한다 만들다 → 만들라고 한다

- 가: 공장장님이 뭐라고 하세요? **စက်ရုံမှူးက ဘာပြောလဲ။**
- 나: 오늘 모두 회식에 **참석하라고 하세요.** ဒီနေ့ ကုမ္ပဏီ ညစာစားပွဲကို အားလုံး တက်ရောက်ရမယ်လို့ ပြောတယ်။
- 가: 사장님께서 아직 안 오셨네요. **သူဌေးကအခုထိ မလာသေးဘူး။**
- 나: 네, 조금 늦으실 것 같아요. 우리 먼저 **먹으라고 하세요.**
ဟုတ်ကဲ့၊ နည်းနည်းနောက်ကျမယ်လို့ ထင်တယ်။ ငါတို့ကို အရင်စားထားလို့ ပြောတယ်။
- 가: 어렵지 않았어요? **မခက်ဘူးလား။**
- 나: 조금 어려워서 한국인 친구한테 **도와 달라고 했어요.**
နည်းနည်းခက်လို့ ကိုရီးယား သူငယ်ချင်းကို ကူညီပေးပါလို့ ပြောထားတယ်။



‘-(으)라고 하다’ အသုံးကို နားလည်သွားပြီလား။ အောက်ပါဥပမာကြည့်ပြီး တစ်ဆင့်ပြန်တင်ပြတဲ့ပုံစံ ပြောင်းပါ။

2. ‘-(으)라고 하다’를 사용해서 <보기>처럼 문장을 완성하세요.

‘-(으)라고 하다’ ကိုသုံးပြီး ဥပမာအတိုင်း စာကြောင်းကို ပြီးမြောက်အောင် ဖြည့်စွက်ပါ။

보기



이따가
전화하세요.

지훈 씨가 이따 전화하라고 **했**어요.
ဂျီဟွန်းက ၁၈၈နေ ဖုန်းဆက်ပါလို့ ပြောတယ်။

1)



먼저 가세요.

지훈 씨가 _____.

2)



늦지 마세요.

지훈 씨가 _____.

3)



두꺼운 옷을
입으세요.

지훈 씨가 _____.

4)



여기에
담으세요.

지훈 씨가 _____.

정답 1) 먼저 가라고 해요 2) 늦지 말라고 해요 3) 두꺼운 옷을 입으라고 해요 4) 여기에 담으라고 해요



유용한 표현 **အသုံးဝင်သော အသုံးအနှုန်းများ**

손 좀 봐야 할 것 같아요. **နည်းနည်း ပြင်မှရမယ်ထင်တယ်။**

가: 에어컨을 켜도 별로 시원하지 않네요. **အဲယားကွန်းဖွင့်လည်း သိပ်မအေးဘူးနော်။**

나: 네, **손을 좀 봐야 할 것 같아요.** ဟုတ်ကဲ့၊ **နည်းနည်းပြင်မှ ရမယ်ထင်တယ်။**



활동 **အသုံးပြုသင်ခန်းစာများ**

회식을 알리는 글입니다. 잘 읽고 질문에 답하세요.

ကုမ္ပဏီညီစာစားပွဲ အသိပေးကြေညာစာ ဖြစ်ပါတယ်။ သေချာ ဖတ်ကြည့်ပြီး မေးခွန်းဖြေပါ။





<한국 상사 회식 안내>
 <ဟန်းဂု ကုန်သွယ်ရေး ညီစာစားပွဲ လမ်းညွှန်>

김민수 씨 승진 축하 겸 단합대회입니다.
 한 사람도 빠지지 말고 참석해 주세요.
 ၀င်မင်ဆူ ရာထူးတိုး ဂုဏ်ပြုရင်း စုပေါင်းတွေ့ဆုံပွဲကျင်းပခြင်း ဖြစ်ပါတယ်။
 တစ်ယောက်မကျန် အကုန်တက်ရောက်ပေးပါ။

장소: 한국 식당
 နေရာ-ကိုရီးယားစားသောက်ဆိုင်
 시간: 3월 25일 (목) 오후 6시
 အချိန်- ဂုလပိုင်း ၂၅ရက်(ကြာသပတေး) ညနေ ၆နာရီ
 전화번호: 02-400-5000
 ဖုန်းနံပါတ်-၀၂-၄၀၀-၅၀၀၀

1. 동료에게 회식을 안내하는 문자를 고르세요.

လုပ်ဖော်ကိုင်ဖက်တွေကို ကုမ္ပဏီညီစာစားပွဲကို လမ်းညွှန်ပေးတဲ့ စာကိုရွေးပါ။



정답 1. ③



한국의 회식 문화

ကိုရီးယားရဲ့ ညစာစားပွဲယဉ်ကျေးမှု

회식 ကုမ္ပဏီညစာစားပွဲ

한국의 회식 문화는 단순히 동료들과 함께 술과 음식을 즐기는 것을 넘어 직장생활의 연장선상으로 인식되는 특별한 자리입니다.

ကိုရီးယားရဲ့ ကုမ္ပဏီညစာစားပွဲ ယဉ်ကျေးမှုကတော့ သာမန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အရက်နဲ့ အစားအသောက် သောက်စားတဲ့ အဆင့်ကိုကျော်လွန်ပြီး အလုပ်ခွင်ဘဝရဲ့ နောက်ဆက်တွဲလို့ နားလည်ယူဆကြတဲ့ ထူးခြားတဲ့ နေရာတစ်မျိုးဖြစ်ပါတယ်။



회식은 한국 특유의 조직 문화로, 회사 직원들의 관계에 긍정적인 영향을 끼치는 요소로 여겨지고 있습니다. ညစာစားပွဲကတော့ ကိုရီးယားရဲ့ အဖွဲ့အစည်း ယဉ်ကျေးမှုအနေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးမှာ ကောင်းမွန်သော သက်ရောက်မှုများ ဖြစ်ပေါ်စေသော အချက်တစ်ခုအနေနဲ့ သဘောထားကြပါတယ်။

술자리 예절 သောက်စားခြင်း ယဉ်ကျေးမှု

회식에 가면 보통 식사만 하는 것이 아니라 술자리도 마련됩니다. 마시는 술의 종류는 보통 소주, 맥주 혹은 한국 고유의 술인 막걸리입니다. 종교적인 문제로 술을 마시지 않는다면 이를 미리 사람들에게 알려 양해를 구하는 것이 좋습니다. 혹시 술을 마시지 않는데 잔에 받았을 경우, 그냥 내려놓지 말고 가볍게 입에 댄 후 테이블에 내려놓으면 됩니다.

ကုမ္ပဏီညစာစားပွဲ သွားရင် ပုံမှန်အားဖြင့် အစားပဲစားတာမဟုတ်ဘဲ အရက်အတွက်လည်း ပြင်ဆင်ထားပါတယ်။ သောက်တဲ့ အရက်အမျိုးအစားတွေကတော့ ပုံမှန်အားဖြင့် ဆိုဂျူ၊ ဘီယာ နောက်ပြီး ကိုရီးယားရိုးရာအရက်ဖြစ်တဲ့ မက်ကောလီတို့ဖြစ်ပါတယ်။ ဘာသာရေးအရ အရက်မသောက်ဘူးဆိုရင်လည်း အဲဒီကိစ္စကို အရင်ဆုံး သူများတွေကို ပြောပြပြီး နားလည်မှု ယူထားတာ ပိုကောင်းပါတယ်။ အကယ်၍များ အရက်မသောက်ဘဲနဲ့ ခွက်ကိုလက်ခံလိုက်တဲ့ အနေအထားမှာဆိုရင်လည်း ဒီအတိုင်းချမထားဘဲ ပေါ့ပေါ့ပါးပါး ပါးစပ်နဲ့ ထိပြီး စားပွဲမှာ ပြန်ချထားလည်း ရပါတယ်။

술을 받거나 따를 때 다음과 같이 하세요.

အရက်ကို လက်ခံတဲ့ အခါမှာပဲဖြစ်ဖြစ် ငဲ့ပေးတဲ့ အခါမှာပဲဖြစ်ဖြစ် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

상사에게 술을 따를 때
အထက်လူကြီးကို
အရက်ငဲ့ပေးတဲ့အခါ



두 손으로 따릅니다.
လက်နှစ်ဖက်နဲ့ ငဲ့ပေးရသည်။

상사에게 술을 받을 때
အထက်လူကြီးဆီမှ အရက်
လက်ခံတဲ့အခါ



두 손으로 받습니다.
လက်နှစ်ဖက်နဲ့ လက်ခံရသည်။

상사 앞에서 술을 마실 때
အထက်လူကြီးအရှေ့မှာ
အရက်သောက်တဲ့အခါ



고개를 상사 반대쪽으로 돌립니다.
ခေါင်းကို
အထက်လူကြီးနှင့်ဆန့်ကျင်ဖက်သို့
လှည့်သောက်ရသည်။



မေးခွန်း ၁နဲ့ ၂ကတော့ ပုံကိုကြည့်ပြီး အဖြေမှန်ရွေးရမှာ ဖြစ်ပါတယ်။ နားမထောင်ခင်မှာ မေးခွန်းကို အရင်ဆုံးဖတ်ထားပါ။

[1~2] 다음 그림을 보고 알맞은 대답을 고르십시오.

အောက်ပါ ပုံကိုကြည့်ပြီး အဖြေမှန်ရွေးပါ။



1.

오늘 뭐 해요? ဒီနေ့ ဘာလုပ်လဲ။

- ① ② ③ ④



2.

이 사람은 지금 무엇을 하고 있습니까?
ဒီ လူက အခုဘာကို လုပ်နေပါသလဲ။

- ① ② ③ ④



မေးခွန်း ၃နဲ့ ၄ကတော့ မေးခွန်းကို နားထောင်ပြီး အဖြေမှန်ရွေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ အကြောင်းအရာကို နားထောင်ပြီး အဖြေမှန်ရွေးရမှာ ဖြစ်ပါတယ်။ နားမထောင်ခင်မှာ မေးခွန်းကအရင်ဆုံးဖတ်ထားပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကိုရွေးပါ။

- 3. ① 아니요, 모두 참석하라고 했어요. ② 네, 회식을 할 거라고 했어요.
③ 아니요, 이제 2차에 간다고 했어요. ④ 네, 민수 씨가 한턱낸다고 했어요.
4. ① 네, 그래서 오늘 환송회를 할 거예요. ② 네, 그래서 오늘 체육대회를 해요.
③ 네, 그래서 오늘 환영 파티를 할 거예요. ④ 네, 그래서 오늘 생일 파티를 해요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းကို ဖြေပါ။

두 사람은 무엇에 대해서 이야기하고 있습니까? သူတို့နှစ်ယောက် ဘာအကြောင်းနဲ့ ပတ်သက်ပြီး စကားပြောနေတာလဲ။



🎧 **듣기 대본** **စာသား**

1. ① **남:** 등산을 해요. တောင်တက်သည်။
 ② **남:** 2차에 가요. ဒုတိယပွဲဆက်သွားသည်။
 ③ **남:** 회식을 해요. ကုမ္ပဏီညစာစားပွဲ လုပ်သည်။
 ④ **남:** 수영을 해요. ရေကူးသည်။
2. ① **여:** 술을 마시고 있습니다. အရက်သောက်နေသည်။
 ② **여:** 2차에 가고 있습니다. ဒုတိယပွဲဆက်သွားနေတယ်။
 ③ **여:** 건배를 하고 있습니다. ချီးယား လုပ်နေသည်။
 ④ **여:** 노래를 부르고 있습니다. သီချင်း ဆိုနေသည်။
3. **남:** 회식이 끝난 거예요? ကုမ္ပဏီညစာစားပွဲပြီးသွားပြီလား။
4. **여:** 오늘 새로운 직원이 왔다고 들었어요. ဒီနေ့ ဝန်ထမ်းအသစ်ရောက်တယ်လို့ကြားတယ်။
5. **남:** 어제 단합대회는 어땠어요? မနေ့က စုပေါင်းတွေ့ဆုံပွဲက ဘယ်လိုနေခဲ့လဲ။
여: 좋았어요. 동료들과 같이 얘기를 많이 했어요.
 ပျော်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ စကားတွေအများကြီး ပြောခဲ့တယ်။
남: 동료들과 많이 친해졌을 것 같아요.
 လုပ်ဖော်ကိုင်ဖက်တွေနဲ့ အများကြီးရင်းနှီးသွားတယ်လို့ ထင်တယ်။

정답 1. ① 2. ③ 3. ③ 4. ③ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-39**

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတာကို ရွေးပါ။

들은 내용과 같은 것을 고르십시오. ကြားလိုက်သောအကြောင်းအရာနှင့်တူတာကိုရွေးပါ။

- ① 남자의 가족이 한국에 왔습니다.
- ② 여자는 갑자기 급한 일이 생겼습니다.
- ③ 두 사람은 회식에 참석할 수 없습니다.
- ④ 모니카 씨는 오늘 회식에 불참할 것입니다.

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

여: 오늘 회식에 갈 수 있어요? ဒီနေ့ကုမ္ပဏီညစာစားပွဲသို့ သွားနိုင်လား။
남: 네, 당연히 참석해야지요. 그런데 모니카 씨는 오늘 못 가게 됐어요.
 ဟုတ်ကဲ့။ ကျိန်းသေတက်ရောက်ရမှာပေါ့။ ဒါနဲ့ မိုနီခါကတော့ ဒီနေ့မသွားနိုင်ဘူး ဖြစ်သွားတယ်။
여: 그래요? 모니카 씨한테 무슨 일이 있어요? ဟုတ်လား။ မိုနီခါမှာ ဘာကိစ္စရှိလို့လဲ။
남: 고향에서 가족들이 왔대요. ၎င်းတို့က မိသားစုတွေ ရောက်နေတယ်တဲ့။

정답 1. ④



မေးခွန်း ၁နဲ့ ၂ကတော့ ပုံကို ကြည့်ပြီး အဖြေမှန်ရွေးရမှာ ဖြစ်ပါတယ်။ သင်ထားတာတွေကို အသုံးပြုပြီး ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး မှန်ကန်သော စာကြောင်းကို ရွေးပါ။



- ① 회식입니다.
- ② 등산입니다.
- ③ 소풍입니다.
- ④ 체육대회입니다.



- ① 환영하는 자리예요.
- ② 환송하는 자리예요.
- ③ 축하하는 자리예요.
- ④ 친해지는 자리예요.



မေးခွန်း ၃နဲ့ ၄ကတော့ စာလုံးမှန် ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ ခေါင်းစဉ်ရှာပေးရမှာ ဖြစ်ပါတယ်။ သင်ယူထားသော စာလုံးများ၊ သဒ္ဒါများကို အသုံးပြုပြီး မေးခွန်းများကို ဖြေပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ထဲ ဖြည့်ရန် အသင့်တော်ဆုံးကိုရွေးပါ။

3.

가: 오늘 회식을 한다고 해요? ဒီနေ့ ကုမ္ပဏီညစာစား လုပ်မယ်လို့ ပြောလား။
 나: 네, 한사람도 빠짐없이 _____ 했어요.
 ၎င်းတို့ တစ်ယောက်မကျန် တက်ရောက်ရမယ်လို့ ပြောတယ်။

- ① 빠지라고 ② 마시라고 ③ 참석하라고 ④ 축하하라고

4.

가: 리한 씨가 이제 고향으로 돌아간다고 해요.
 리한 씨가 아ခုတော့ မွေးရပ်မြေကို ပြန်တော့မယ်လို့ ပြောတယ်။
 나: 그래요? 그럼 곧 _____ 파티를 해야겠네요.
 ၎င်းတို့အား ဒါဆို မကြာခင် နှုတ်ဆက်ပွဲ ပါတီ လုပ်ရတော့မှာပေါ့နော်။

- ① 생일 ② 승진 ③ 환송 ④ 환영

5. 다음 질문에 답하십시오. အောက်ပါ မေးခွန်းကို ဖြေပါ။

보통 회식이라고 하면 삼겹살을 먹고, 술을 마시는 것을 생각하기 쉽습니다. 하지만 요즘은 술자리 대신 같이 공연을 관람하거나 운동을 하면서 단합을 도모하기도 합니다. 술이 없는 회식 문화가 더 많은 직원의 참여를 유도하고 있습니다.

ပုံမှန်အားဖြင့် ကုမ္ပဏီညစာစားပွဲဆိုရင် သုံးထပ်သားကင်စားပြီး အရက်သောက်တဲ့ ပွဲလို့ထင်ကြတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အရက်အစား အတူတူ ဖျော်ဖြေပွဲသွားကြည့်တာပဲဖြစ်ဖြစ် အားကစားလုပ်ရင်း တွေ ဆွဲပွဲလုပ်တာတောင်ရှိပါတယ်။ အရက်မပါသော ညစာစားပွဲယဉ်ကျေးမှုက ဝန်ထမ်းများရဲ့ ပါဝင်မှုကို ပိုမိုဖိတ်ခေါ်လျက်ရှိပါတယ်။

글의 주제로 알맞은 것은 무엇입니까? စာပိုဒ်ရဲ့ ခေါင်းစဉ်အနေနဲ့ ကိုက်ညီတာ ဘယ်ဟာလဲ။

- ① 회식 문화가 바뀌고 있습니다. ② 보통 회식에서는 술을 마십니다.
- ③ 회식에서 공연을 보기도 합니다. ④ 회식에 모든 직원이 참여해야 합니다.

정답 1. ④ 2. ① 3. ③ 4. ③ 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ထဲ ဖြည့်ရန်အသင့်တော်ဆုံးကို ရွေးပါ။

1.

친구와 함께 이사 갈 _____ 을/를 구경했습니다. 방도 넓고 부엌도 아주 깨끗했습니다.
သူငယ်ချင်းနှင့်အတူ ပြောင်းမယ့် အိမ်ကိုကြည့်ခဲ့တယ်။ အခန်းလည်းကျယ်ပြီး မီးဖိုချောင်လည်း အရမ်းသန့်တယ်။

- ① 집
- ② 차
- ③ 회사
- ④ 학교

2.

백화점에 가서 화장품을 샀습니다. 고향에 있는 동생에게 생일 선물로 _____ 겁니다.
ကုန်တိုက်သွားပြီး အလှကုန်ဝယ်ခဲ့တယ်။ မွေးရပ်မြေမှာရှိတဲ့ ညီမလေးဆီကို မွေးနေ့လက်ဆောင်အနေနဲ့ ဝယ်မှာဖြစ်ပါတယ်။

- ① 보낼
- ② 빌릴
- ③ 시킬
- ④ 들을

3.

퇴근을 하고 병원에 갔는데 병원 문이 _____ 진료를 받지 못했습니다. 그래서 내일 다시 가려고 합니다.
အလုပ်ကပြန်ပြီး ဆေးရုံသွားတာဆေးရုံက ပိတ်သွားလို့ ဆေးကုသမှု မခံယူခဲ့ရဘူး။ ဒါကြောင့်မနက်ဖြန် ထပ်သွားမလို့ပါ။

- ① 열리면
- ② 닫히면
- ③ 열려서
- ④ 닫혀서

정답 1. ① 2. ① 3. ④



발음 အသံထွက်

P-18

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆိုကြရင် အသံပြောင်းပါတယ်။ ဒါပေမဲ့ နာသံနဲ့ သံပြတ်ဆုံရင်တော့ အသံမပြောင်းပါဘူး။

- (1) 운동, 친구, 안개, 신부
- (2) 감기, 침대, 금방, 냄비
- (3) 강당, 공장, 공기, 당장
- (4) 한국 친구가 많아요. / 공장에서 일해요. / 감기에 걸렸어요.

불쾌감을 느꼈다면 그건 성희롱이에요


စိတ်ကျဉ်းကြပ်မှုကို ခံစားရတယ်ဆိုရင် အဲဒါ ကာမဆိုင်ရာအသားယူမှု မြောက်ပါတယ်။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် ကာမဆိုင်ရာ အသားယူပြောခြင်းမခံရအောင် အကြံပေးချက်၊ ကာမဆိုင်ရာ အသားယူခြင်းဆိုင်ရာ လက်ချာနားထောင်ခြင်း။
- သဒ္ဒါ -냐고 하다, 간접화법 축약형
- ဝေါဟာရနှင့် အသုံးများ ကာမဆိုင်ရာ အသားယူပြောဆိုခြင်း၊ ကာမဆိုင်ရာ အသားယူပြောခံရခြင်းဆိုင်ရာ ဖြေရှင်းနည်း။
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ကာမဆိုင်ရာ အသားယူပြောခံရခြင်း အသိပညာနှင့် ပြစ်ဒဏ်



대화 1 စကားပြော ၁



မင်နူက ခန်းရဲ့အပြုအမူနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးနေတယ်။ အရင်ဆုံး သူတို့ ပြောတာက နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

그러게 애써

အေးနော်၊ တစ်စုံတစ်ဦးရဲ့ စကားကို သက်သေထုရင်း ထောက်ခံတဲ့အခါ သုံးတယ်။

- 가: 이 음식 맛이 좀 이상해
ဒီအစားအသောက်အရသာ နည်းနည်း ထူးဆန်းတယ်။
- 나: 그러게. 날씨가 더워서 상한것 같아.
အေးနော်၊ရာသီဥတုကမူတော့ သိုးသွားတယ် ထင်တယ်။

-다면 တယ်ဆိုရင်

ဖြစ်ရပ်တစ်ခု/အခြေအနေတစ်ခုကို ပဉ္စမာပေးတဲ့အခါ သုံးပါတယ်။

- 가: 내일 시험이 너무 걱정
이에요.
မနက်ဖြန် စာမေးပွဲအတွက် အရမ်း စိတ်ပူမိတယ်။
- 나: 열심히 공부했다면 좋은
결과가 있을 거예요.
ကြိုးကြိုးစားစားလေ့လာထား
တယ်ဆိုရင် ရလဒ်ကောင်း
ထွက်လာမှာပါ။

민 우 칸, 아까 지은 씨 표정이 많이 안 좋더라.
ခန်း၊ အစောက ဂျီအွန်းမျက်နှာ တော်တော်မကောင်းဘူး။

칸 **그러게** 말이야. 친하다고 생각해서 한 애기데 지은 씨가 화를 내서 나도 깜짝 놀랐어.
ဟုတ်တယ်နော်၊ ဒါနဲ့ ရင်းနှီးတယ်ထင်လို့ ပြောလိုက်တဲ့ စကားကို ဂျီအွန်းက စိတ်ဆိုးတော့ ငါလည်း တော်တော်လန့်သွားတယ်။

민 우 그런데, 농담이라도 상대방이 불쾌감이나 수치심을 **느꼈다면** 성희롱이 될 수 있다고 들었어.
ဒါပေမဲ့၊ စတာဆိုပေမဲ့ တစ်ဖက်သားကို စိတ်ကျဉ်းကြပ်သွားစေတာပဲ ဖြစ်ဖြစ်၊ ရှက်စိတ်ကို ခံစားစေတယ်ဆိုရင် ကာမပိုင်းဆိုင်ရာ အသားယူတဲ့ စကားဖြစ်သွားနိုင်တယ်လို့ ကြားဖူးတယ်။

칸 정말? 그런 의도는 아니었는데…….
တကယ်လား၊ အဲလိုသဘောမျိုးနဲ့ ပြောလိုက်တာ မဟုတ်ဘဲနဲ့။

민 우 나는 칸을 잘 아니까 괜찮지만 다른 사람들은 오해할 수 있어. 성적 농담은 아주 예민한 문제잖아.
ငါကတော့ ခန်းကို ကောင်းကောင်းသိတော့ ပြဿနာမရှိပေမဲ့ တစ်ခြားသူတွေကတော့ အထင်လွဲနိုင်တယ်။ ကာမဆိုင်ရာ စနောက်တာက အရမ်းထိရှလွယ်တဲ့ ပြဿနာလေ။

칸 **앞으로는 정말 조심해야겠다.**
ရှေ့လျှောက်တော့ တကယ်သတိထားမှရမယ်။



သေချာနားထောင်လိုက်ဆိုပြီးပြီဆိုရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 지은 씨는 왜 칸 씨에게 화를 냈어요? ဂျီအွန်းက ဘာကြောင့် ခန်းကို စိတ်ဆိုးသွားတာလဲ။

정답 1. 칸이 성적 농담을 했기 때문이에요.



어휘 1 **ဝေါဟာရ ၁**

စံစဉ်က ကာမဆိုင်ရာ အသားယူပြောဆိုခြင်း



ကာမဆိုင်ရာ အသားယူပြောဆိုခြင်းနဲ့ ပတ်သက်သော ဝေါဟာရများ ရှာကြည့်ရအောင်။



불쾌감
စိတ်ကသိကအောင်ဖြစ်ခြင်း



수치심
ရှက်ရွံ့စိတ်



거부감
မနှစ်မြို့စိတ်



성적 농담
ကာမဆိုင်ရာစနောက်ခြင်း



신체 접촉
ခန္ဓာကိုယ် ထိတွေ့ကိုင်တွယ်ခြင်း



음담패설
ညစ်ညမ်းသောအသုံးအနှုန်း



음란물
ညစ်ညမ်းဖွဲ့ဒီယို



동영상
ဖွဲ့ဒီယို



အပေါ်ကဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါ စာကြောင်းများကို ဖြည့်စွက်ပါ။


1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး ကိုက်ညီသော ဝေါဟာရနှင့် ဆက်ပေးပါ။



• ㉠ 신체 접촉



• ㉡ 음담패설



• ㉢ 음란물

정답 ①-㉡ ②-㉢ ③-㉠



ဒီသဒ္ဒါကတော့ တစ်ဆင့်ပြန်မေးပေးသော အသုံးဖြစ်ပါတယ်။ တစ်ခြားသူရဲ့ မေးခွန်းကို ပြန်လည် ပြောပြပေးတဲ့အခါမှာ '-냐고 하다' ကို သုံးတယ်။

동사 (ကြိယာ)	형용사 (ဖြစ်ခြင်းပြ/ဂုဏ်ရည်ပြ ကြိယာ)	명사 (နာမ)
-느냐고 하다	자음 (ဗျည်း) → -으냐고 하다 모음 (သရ) → -냐고 하다	자음 (ဗျည်း) → 이냐고 하다 모음 (သရ) → 냐고 하다
오다 → 오느냐고 하다 먹다 → 먹느냐고 하다	좋다 → 좋으냐고 하다 바쁘다 → 바쁘냐고 하다	학생 → 학생이냐고 하다 친구 → 친구냐고 하다

- 리한 씨가 나한테 몇 시에 회사에 **오느냐고 했어요**.
ရီဟန်က ငါ့ကို ဘယ်နံနာရီ ကုမ္ပဏီလာမှာလဲလို့ မေးတယ်။
- 민우 씨가 칸 씨에게 왜 기분이 **좋으냐고 했어요**.
မင်နွက ခန်းကို ဘာကြောင့် စိတ်မကြည်တာလဲလို့ မေးခဲ့တယ်။
- 가: 회식은 재미있었어요? ကုမ္ပဏီညတစားပွဲ ပျော်ခဲ့လား။
나: 네, 그런데 이반 씨 어디 **갔느냐고 하는** 사람들이 많았어요.
ဟုတ်ကဲ့၊ ဒါနဲ့ ထူအန်းကို ဘယ်သွားနေတာလဲလို့ မေးတဲ့လူတွေများတယ်။
- 가: 어제 회식 때 기분 나빴지요? မနေ့က ညတစားပွဲတုန်းက စိတ်ဆိုးသွားတယ် မဟုတ်လား။
나: 네, 그 일을 친구에게 이야기했는데, 성희롱이 **아니냐고 하던데요**.
ဟုတ်တယ်၊ အဲဒီကိစ္စကို သူငယ်ချင်းကို ပြောပြလိုက်တော့ ကာမဆိုင်ရာစော်ကားတာ မဟုတ်ဘူးလားလို့ ပြောတယ်။



'-느냐고' သို့မဟုတ် '-냐고' ကတော့ စကားပြောမှာ အသုံးများပါတယ်။



'-냐고 하다' အသုံးကို နားလည်သွားပြီလား၊ နားလည်သွားရင် အောက်ပါ ဥပမာစာကြောင်းတွေကို တစ်ဆင့်ပြန်မေးပေးတဲ့ ပုံစံသို့ ပြောင်းကြည့်ပါ။

2. '-냐고 하다'를 사용해서 <보기>처럼 문장을 완성하세요.

'-냐고 하다' ကို သုံးပြီး (ဥပမာ)လိုမျိုး စာကြောင်းကို ဖြည့်စွက်ပါ။

보기   상담센터에서 거부감이 들었냐고 물어봤어요.
ဆွေးနွေးမှု စင်တာမှ မနှစ်မြို့စိတ်ဖြစ်ခဲ့သလားလို့ မေးခဲ့တယ်။

-  상담센터에서 _____.
-  상담센터에서 _____.
-  상담센터에서 _____.
-  상담센터에서 _____.

정답 1) 불쾌감을 느꼈느냐고 물어봤어요 2) 음담패설을 자주 하느냐고 물어봤어요
3) 성적 농담을 했느냐고 물어봤어요 4) 사무실에서 음란물을 보느냐고 물어봤어요



ကာမဆိုင်ရာ အသားယူပြောဆိုခြင်းနှင့် ထိတွေ့အသားယူခြင်းဆိုင်ရာ သင်ခန်းစာပေးခြင်း ဖြစ်ပါတယ်။ အရင်ဆုံး သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

강연자 직장 내에는 발생하는 성희롱은 대부분 직장 동료들 가족처럼 대하는 태도에서 시작합니다. 이러한 관계 속에서 너무 편하게 이야기를 **하거나** 신체 접촉을 하게 되면, 이것이 성범죄로 이어지는 경우가 많죠. 그리고 상대방의 행동 때문에 불편한 감정이 생겼을 때는 이것을 분명하게 표현해야 합니다. 또한 성희롱이나 성폭력을 당했을 때는 사건을 정확하게 기록해 두고 증거를 확보하는 게 좋습니다. 우리 모두가 성범죄의 피해자도, 가해자도 될 수 있다는 사실, 반드시 **기억하시기 바랍니다.**

-거나 ဖြစ်ခြင်း

၂ခုထဲက တစ်ခုကိုလုပ်တဲ့အခါ သုံးတယ်။

- 주말에 시간이 있으면 책을 읽거나 영화를 봅니다.
- စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ အချိန်ရှိရင် စာအုပ် ဖတ်တာဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်ပါတယ်။

-기 바라다

ဆန္ဒပြုသည်။ တစ်စုံတစ်ခု ဖြစ်ပေါ်မှုကို ဆန္ဒပြုပါတယ်ဆိုပြီး ပြောတဲ့အခါ သုံးတယ်။

- 올해에는 꼭 취직하기를 바랍니다.
- ဒီနှစ်ထဲမှာတော့ ဆက်ဆက် အလုပ်ဝင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

အလုပ်ခွင်ထဲမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ကာမဆိုင်ရာ ထိပါးခံရခြင်းက များသောအားဖြင့် လုပ်ဖော်ကိုင်ဖက်ကို ကိုယ့်မိသားစုလို ဆက်ဆံရာကနေ စတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဆက်ဆံရာကနေ အရမ်းရင်းနှီးစွာ စကားပြောတာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကို ထိတွေ့လာခဲ့ရင်၊ ဒီဟာက ကာမပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်တဲ့အထိ ရောက်သွားတာက များတယ်။ နောက်ပြီး တစ်ဖက်လူရဲ့ အပြုအမူကြောင့် စိတ်ကသိကအောက်ဖြစ်လာတဲ့ အခါမှာတော့ ဒီကိစ္စကို မကြိုက်တဲ့ အကြောင်းကို ပြတ်ပြတ်သားသား ဖော်ပြရမယ်။ နောက်ပြီး ကာမဆိုင်ရာ နှုတ်နဲ့ အသားယူ ခံရတာပဲဖြစ်ဖြစ် အဓမ္မကျင့်ခံရတဲ့ အခါမှာတော့ အမှုကို သေချာ မှတ်သားထားပြီး သက်သေယူထားတာ ကောင်းတယ်။ ငါတို့ အားလုံးက ကာမဆိုင်ရာ ပြစ်မှုတစ်ခုရဲ့ တရားလိုလည်းဖြစ်နိုင်သလို၊ တရားခံလည်း ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကို သေချာစွာ စိတ်နှလုံးသွင်းထားစေချင်ပါတယ်။



သေချာနားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ကြရအောင်။

1. 강연자는 무엇에 대해 이야기하고 있어요? စာပိုချသူက ဘာအကြောင်းနဲ့ ပတ်သက်ပြီး ပြောနေတာလဲ။
2. 성희롱이나 성폭력을 당했을 때는 어떻게 하면 좋을까요?
ကာမဆိုင်ရာ ထိပါးပြောဆိုခံရတာပဲဖြစ်ဖြစ် အဓမ္မကျင့်ခံရတဲ့အခါ ဘယ်လိုလုပ်ရမလဲ။

정답 1. 직장 내에서 발생하는 성범죄에 대해 이야기하고 있어요. 2. 사건을 정확하게 기록해 두고 증거를 확보하는 게 좋아요.



ကာမဆိုင်ရာဆော်ကားပြောဆိုခြင်းဖြေရှင်းနည်းတွေက ဘာတွေရှိမလဲ။



성범죄
မုဒိန်း



가해자
ကျူးလွန်သူ



피해자
နစ်နာသူ



증거
သက်သေ



증인
လူသက်သေ



의사를 표현하다
ဆန္ဒ၊ သဘောထားကို ဖော်ပြသည်



신고하다
တိုင်ကြားသတင်းပို့သည်။



강요하다
အတင်းဖိအားပေးသည်။



요구하다
တောင်းဆိုသည်။



불이익을 주다
နစ်နာဆုံးရှုံးမှုကိုပေးသည်။

- 원하지 않는 일에는 분명하게 **의사를 표현하세요.**
ဆန္ဒမရှိတဲ့ ကိစ္စမှာတော့ မိမိဆန္ဒကို ပြတ်ပြတ်သားသား ဖော်ပြပါ။
- 집에 도둑이 들어서 112에 **신고했어요.**
အိမ်မှာ သူဝိုးဝင်လို့ ၁၁၂ ကို တိုင်ခွဲတယ်။
- 놀기만 좋아하는 아이에게 공부하라고 **강요해도 소용없어요.**
အကစားပဲ မက်တဲ့ ကလေးကို စာလုပ်ဖို့ ဖိအားပေးလည်း အပိုပဲ။
- 일하다가 사고를 당하면 회사에 **보상금을 요구할 수 있어요.**
အလုပ်လုပ်ရာကနေမတော်တဆထိခိုက်မိရင် ကုမ္ပဏီမှ လျော်ကြေးကိုတောင်းဆိုလို့ရတယ်။
- 승진할 때 외국인이라고 해서 **불이익을 주면 안 돼요.**
ရာထူးတိုးတဲ့အခါ နိုင်ငံခြားသားဆိုပြီး နစ်နာစေလို့ မရပါ။



အပေါ်ကဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါစာကြောင်းများကို ဖြည့်စွက်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး ကိုက်ညီသော ဝေါဟာရနှင့် ဆက်ပေးပါ။



㉠ 강요하다



㉡ 신고하다



㉢ 의사를 표현하다

정답 ①-㉢ ②-㉡ ③-㉠



တစ်ဆင့်ပြန်ပြောနည်း ‘-다고 하다’, ‘-(으)라고 하다’, ‘-자고 하다’, ‘-냐고 하다’ တို့ကို အတိုကောက်အနေနဲ့ ‘-대요’, ‘-(으)래요’, ‘-재요’, ‘-내요’ ဆိုပြီး သုံးတယ်။ သူငယ်ချင်းပြော ပြောတဲ့ အသုံးဖြစ်နေတဲ့အတွက် မိမိထက် ရာထူး၊ အသက်အရွယ် ကြီးသော သူများနှင့် စကားပြောတဲ့အခါမှာတော့ သုံးလို့မရပါ။

- 가: 오늘 저녁에 모두 다 **참석한대요?** ဒီနေ့ ညနေမှာ အားလုံး အကုန် တက်ရောက်ကြမယ်တဲ့လား။
- 나: 김 과장님은 일이 있어서 못 **오신대요.** ဌာနမှူးကတော့ အလုပ်ကိစ္စလေး ရှိလို့ မလာဘူးတဲ့။
- 가: 수루 씨가 **뭐래요?** ဆူရူကကော ဘာတဲ့လဲ။
- 나: 상담센터에 가서 상담을 받을 **거래요.** ဆွေးနွေးမှု စင်တာသွားပြီး ဆွေးနွေးမှု ခံယူရမယ်တဲ့။
- 가: 과장님께서 뭐라고 말씀하셨어요? **ငှာနမှူးက ဘာလို့ ပြောလဲ။**
- 나: 이번 주말에 단합 대회를 **하재요.** ဒီတစ်ခေါက် စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ အားလုံးတွေ ဆိုပြီး စကားပြောကြမယ်တဲ့။
- 가: 상담센터에서 뭐라고 해요? **ဆွေးနွေးမှု စင်တာမှ ဘာလို့ ပြောလိုက်လဲ။**
- 나: 증거나 증인이 **있내요.** ပစ္စည်း သက်သေပုံဖြစ်ဖြစ်၊ လူသက်သေပုံဖြစ်ဖြစ် ရှိလားတဲ့။



တဆင့်စကားပြောနည်းကို နားလည်သွားပြီလား။ နားလည်သွားရင် အောက်ပါ ဥပမာစာကြောင်းတွေကို ဖြည့်စွက်ကြည့်ပါ။

2. 간접화법 축약형을 사용해서 <보기>처럼 문장을 완성하세요.
တဆင့် စကားပြောနည်းများကို အသုံးပြုပြီး (ဥပမာ)လိုမျိုး စာကြောင်းများကို ဖြည့်စွက်ပါ။

보기



오늘 회식이 있어요.

지훈 씨가 오늘 회식이 있대요.
ရှိဟွန်းက ဒီနေ့ ကုမ္ပဏီညစားပွဲ ရှိလားတဲ့။

1)



내일 휴가를 쓸 거예요.

지훈 씨가 _____.

2)



같이 저녁을 먹읍시다.

지훈 씨가 _____.

3)



내일 좀 일찍 나오세요.

지훈 씨가 _____.

4)



어디서 한국어를 배웠어요?

지훈 씨가 _____.

정답

- 1) 내일 휴가를 쓸 거래요 2) 같이 저녁을 먹재요
- 3) 내일 좀 일찍 나오래요 4) 어디에서 한국어를 배웠내요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

곧 드릴게요. **ချက်ချင်း ပေးပါမယ်။**

가: 여기요. 국수 아직 안 나왔어요. ဒီမှာ ခေါက်ဆွဲပြုတ် အခုထိ မလာသေးဘူး။

나: 죄송합니다. **곧 드릴게요.** တောင်းပန်ပါတယ်။ **ချက်ချင်း ပေးပါမယ်။**



활동 **အသုံးချသင်ခန်းစာများ**

성희롱에 관한 O, X 퀴즈입니다. 잘 읽고 질문에 답하세요.

ကာမဆိုင်ရာ ထိပါးခြင်း အမှားအမှန်မေးခွန်းများ ဖြစ်ပါတယ်။ သေချာဖတ်ကြည့်ပြီး မေးခွန်းဖြေပါ။

1. 맞다고 생각하면 O, 틀리다고 생각하면 X에 표시하세요.
မှန်တယ်ထင်ရင် O, မှားတယ်ထင်ရင် X မှာအမှတ်အသားလုပ်ပေးပါ။

1) 성희롱은 개인적인 문제이므로 개인적으로 해결해야 합니다. ကာမဆိုင်ရာ ထိပါးပြောဆိုခြင်းဆိုတာ ပုဂ္ဂိုလ်ရေး ပြဿနာဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်းစီက ဖြေရှင်းရပါမယ်။	○	×
2) 가해자가 성희롱을 할 생각이 있었는지가 중요한 기준입니다. တရားခံက ကာမဆိုင်ရာစော်ကားပြောဆိုလိုသော စိတ်ရှိမရှိက အရေးကြီးသော ကိစ္စဖြစ်တယ်။	○	×
3) 성희롱에는 남녀를 차별하는 말과 행동도 포함됩니다. ကာမဆိုင်ရာ စော်ကားပြောဆိုခြင်းတွင် ယောက်ျား၊ မိန်းမခွဲခြားသော စကားနှင့် အပြုအမူလည်း ပါဝင်တယ်။	○	×
4) 피해자가 싫다고 이야기하지 않으면 성희롱이 아닙니다. နှစ်နာသူက မနှစ်မြို့ဘူးလို့ မပြောရင် ကာမဆိုင်ရာ ထိပါးပြောဆိုခြင်း အရာမရောက်ပါဘူး။	○	×

2. 위의 퀴즈의 답과 이에 대한 설명을 확인해 보세요.
အပေါ်က ဉာဏ်စမ်းအဖြေတွေနဲ့ ပတ်သက်ပြီး ကြည့်ကြည့်ပါ။

1) ×
성희롱은 단순한 성적 욕구에 기초한 행위가 아닙니다. 성희롱은 직장 내의 상하 관계와 관련된 행위로, 업무와 관련하여 성적인 언어나 행동 등으로 불이익을 주거나 성적 수치심을 유발하는 행위입니다. 따라서 성희롱은 더 이상 개인의 문제가 아닌 사회문제로 생각해야 합니다.

ကာမဆိုင်ရာ စော်ကားခြင်းက ရိုးရိုးကာမလောဘကနေ အစပြုသော အပြုအမူမဟုတ်ပါ။ ကာမဆိုင်ရာ စော်ကားပြောဆိုခြင်းဟာ အလုပ်ခွင်တွင်း အထက်အောက် ဆက်ဆံရေးနှင့် ဆက်နွယ်ပြီး ဖြစ်ပေါ်လာသော အပြုအမူ တာဝန်နဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ စကားနှင့် အပြုအမူနဲ့ နှစ်နာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ ရှက်စိတ်ဖြစ်ပေါ်စေသော အပြုအမူဖြစ်ပါတယ်။ နောက်ပြီး ကာမဆိုင်ရာ ထိပါးစော်ကားခြင်း ပြဿနာဟာ ရှေ့လျှောက် ဘယ်လိုမှ တစ်ဦးတစ်ယောက်ချင်းရဲ့ ပြဿနာမဟုတ်ဘဲ လူ့ဘောင်အဖွဲ့အစည်း ပြဿနာအနေနဲ့ သဘောထားဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။

2) ×
성희롱인지 아닌지를 판단하는 기준 가운데 가장 중요한 것은 피해자가 어떤 영향을 받았는가에 하는 것입니다. 성적인 농담이나 음담패설이 직장생활의 활력 소라고 생각하고 행동이나 말을 하는 것이 상대방에게 성적 수치심이나 불쾌감을 줄 수 있습니다.

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်သော အရာတွေထဲမှာ အရေးကြီးဆုံးကတော့ နှစ်နာသူက ဘယ်လို လှမ်းမိုးမှုကို ခံရသလဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စနောက်ခြင်း အသားယူ ပြောဆိုခြင်းက အလုပ်ခွင်တွင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စလို့ ယူဆပြီး ပြုမူပြောဆိုတာအဆိုဟာ တစ်ဖက်သားကို လိင်ပိုင်းဆိုင်ရာ ရှက်စိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။

3) ○
남자와 여자를 차별하는 행동과 말이 상대방에게 불쾌감을 느끼게 했다면 그것도 성희롱입니다. 예를 들어 "여자들은 모를 거야." 라든가 "남자가 뭘 알겠어?" 등의 말을 듣고 상대방이 기분이 나빴다면 성희롱이 됩니다.

ယောက်ျား၊ မိန်းမ ခွဲခြားတဲ့ အပြုအမူနှင့် အပြောအဆိုဟာ တစ်ဖက်သားကို စိတ်မသက်မသာ ဖြစ်စေတယ်ဆိုရင် အဲဒါ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်း အထမြောက်ပါတယ်။ ဥပမာ "မိန်းမတွေ မသိပါဘူး!" ဆိုတဲ့ စကားပဲဖြစ်ဖြစ် 'ယောက်ျားတွေ ဘာသိမှာတုန်း' စတဲ့ စကားတွေကို နားထောင်ပြီး တစ်ဖက်လူက စိတ်ကသိကအောက် ဖြစ်သွားရင် လိင်ပိုင်းဆိုင်ရာစော်ကား ပြောဆိုတာလို့ ဆိုလို့ ရပါတယ်။

4) ×
피해자가 싫다고 정확하게 표현하지 않았어도 그것이 실제로 원하지 않는 행동이었다는 것을 피해자의 말이나 상황을 보고 판단할 수 있습니다. 따라서 명시적인 거부 의사 표현이 성희롱인지 아닌지를 판단하는 기준이 되지는 않습니다.

နှစ်နာသူဘက်က မနှစ်မြို့တာကို တိတိကျကျ မဖော်ပြလည်းဘဲ အဲဒါကို အမှန်တကယ် မလိုလားသော အပြုအမူဆိုတာကို နှစ်နာသူရဲ့ စကားအသွားအလာ၊ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်လို့ ရတယ်။ နောက်ပြီး ဒွဲပြောပြီး ငြင်းဆိုမှုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ဟုတ်မဟုတ် ဆုံးဖြတ်တဲ့နေရာမှာ အရေးမပါပါဘူး။ စံအနေအထားထဲမှာ အကျိုးမဝင်ပါ။




성희롱의 개념과 처벌

လိင်ပိုင်းဆိုင်ရာ ဖော်ကားပြောဆိုခြင်းရဲ့ အဓိပ္ပါယ်နှင့် ပြစ်ဒဏ်


직장 내 성희롱은 사업주, 상급자 또는 근로자가 직장 내 지위를 이용하거나 업무와 관련하여 다른 근로자에게 성적 언동 등으로 성적 굴욕감 또는 혐오감을 느끼게 하거나 성적 언동 그 밖의 요구 등에 대한 불응을 이유로 고통한 불이익을 주는 것을 말합니다.(남녀고용평등법 제2조 제2항)

အလုပ်ခွင်တွင်း လိင်ပိုင်းဆိုင်ရာ ဖော်ကားပြောဆိုခြင်းဟာ အလုပ်ရှင်၊ အထက်လူကြီး၊ နောက်ပြီး အလုပ်သမားက အလုပ်ခွင်တွင်း ရာထူးကို အသုံးပြုတာပဲဖြစ်ဖြစ် တာဝန်နဲ့ ပတ်သက်ပြီး တစ်ခြား အလုပ်သမားကို လိင်ပိုင်းဆိုင်ရာ ဖော်ကားပြောဆိုတာ စတဲ့ လိင်ပိုင်းဆိုင်ရာ ရှက်စိတ် ၊ မုန်းတီးစိတ်ကို ခံစားစေတာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာ အသားယူပြောဆိုခြင်းအပြင် တစ်ခြား တောင်းဆိုခြင်း စတာနဲ့ ပတ်သက်ပြီး ငြင်းဆိုတာကို အကြောင်းပြပြီး အလုပ်ခွင် အခွင့်အရေးကို ထိခိုက်စေတာကို ဆိုလိုပါတယ်။(ယောက်ျား၊ မိန်းမ ညီတူညီမျှ အခွင့်အရေး ရရှိရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၂၊ အပိုဒ် ၂ပါ အကြောင်းအရာ)

직장 내 성희롱의 개념



성희롱 가해자의 처벌



경고, 견책, 정직, 감봉, 해고 등 징계
သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ တာဝန်မှ ခေတ္တရပ်ဆိုင်းခြင်း၊ လစာဖြတ်ခြင်း၊ အလုပ်ဖြတ်ခြင်း စသော ပြစ်ဒဏ်များ
행정적 책임(과태료 등), 민사 책임(손해배상) 발생
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်(ဒဏ်ကြေး စသဖြင့်)၊ ဥပဒေအရ တာဝန်(နှစ်နာကြေး) ပေးဆောင်ရခြင်း
도덕적 비난과 명예 손상
ရှုံ့ချခြင်း သိက္ခာကျဆင်းခြင်း



EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ



မေးခွန်း ၁ကနေ ၃ကတော့ ပုံကိုကြည့်ပြီး အဖြေမှန်ရွေးပေးရမှာ ဖြစ်ပါတယ်။ ပေးထားသော မေးခွန်းကို အရင်ကြည့်ပါ။

[1~3] 다음 그림을 보고 알맞은 대답을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးပါ။



1.



이 사람은 누구입니까? ဒီ လူက ဘယ်သူလဲ

- ①
- ②
- ③
- ④

2.



이 사람은 지금 무엇을 하고 있습니까?
ဒီလူက အခု ဘာလုပ်နေတာလဲ။

- ①
- ②
- ③
- ④

3.



이 사람은 지금 무엇을 하고 있습니까?
ဒီလူက အခု ဘာလုပ်နေတာလဲ။

- ①
- ②
- ③
- ④



မေးခွန်း ၄နဲ့ ၅ကတော့ နားထောင်ပြီး အဖြေမှန်ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်းကို အရင်ဆုံးကြည့်ထားပါ။

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

အကြောင်းအရာ တစ်ခုကို နားထောင်ပြီး မေးခွန်း နှစ်ခုကို ဖြေပါ။

4. 남자는 무엇에 대해서 이야기하고 있습니까? ယောက်ျားလေးက ဘာနဲ့ ပတ်သက်ပြီး ပြောနေတာလဲ။

- ① 성희롱의 종류
- ② 성희롱의 처벌
- ③ 성희롱의 신고 방법
- ④ 성희롱의 대처 방법

5. 남자가 증거로 이야기하지 않은 것은 무엇입니까?

ယောက်ျားလေးက သက်သေအနေနဲ့ မပြောလိုက်တာ ဘာလဲ။

- ① 사진
- ② 편지
- ③ 녹음
- ④ 날짜

📖 듣기 대본 **စာသား**

1. ① **여:** 증인입니다. လူသက်သေဖြစ်ပါတယ်။ ② **여:** 증거입니다. သက်သေပစ္စည်းဖြစ်ပါသည်။
 ③ **여:** 피해자입니다. နစ်နာသူဖြစ်ပါတယ်။ ④ **여:** 가해자입니다. ကျူးလွန်သူဖြစ်ပါသည်။
2. ① **남:** 음란물을 보고 있습니다. ညစ်ညမ်းသောပစ္စည်းတွေကို ကြည့်နေသည်။
 ② **남:** 동영상 보고 있습니다. ညစ်ညမ်းသော ဝီဒီယိုကို ကြည့်နေသည်။
 ③ **남:** 성적 농담을 하고 있습니다. လိင်ပိုင်းဆိုင်ရာ စနောက်နေသည်။
 ④ **남:** 신체 접촉을 하고 있습니다. ထိတွေ့အသားယူနေသည်။
3. ① **여:** 강요하고 있습니다. ဖိအားပေးနေသည်။
 ② **여:** 신고하고 있습니다. တိုင်ကြားနေသည်။
 ③ **여:** 요구하고 있습니다. တောင်းဆိုနေသည်။
 ④ **여:** 표현하고 있습니다. ဖော်ပြနေသည်။
- 4-5. **남:** 직장 안에서의 성희롱이 발생했을 때는 정확하게 자신의 생각을 표현해야 합니다. 만일 직접 말하기 어렵다면 편지를 쓰거나 다른 방법으로 자신의 의사를 표현하는 게 좋습니다. 그리고 상대방이 한 말이나 행동을 증명할 수 있는 증거를 모으십시오. 사진을 찍거나 녹음을 하시고, 날짜와 시간, 장소 등을 정확하게 써 놓아야 합니다.
 အလုပ်ခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ အသားယူပြောဆိုခံရရင် မိမိသဘောထားကို ပြတ်ပြတ်သားသား ဖော်ပြရမယ်။ အကယ်၍များ ဒဲ့ပြောရ ခက်နေရင် စာရေးပြီးပဲဖြစ်ဖြစ် တစ်ခြားနည်းလမ်းနဲ့ မိမိ သဘောထားကို ဖော်ပြတာ ပိုကောင်းတယ်။ နောက်ပြီး တစ်ဖက်သားရဲ့ စကား၊ အပြုအမူကို သက်သေထူလို့ ရတဲ့ သက်သေကို စုထားပါ။ ဓာတ်ပုံရိုက်ထားတာပဲဖြစ်ဖြစ်၊ အသံသွင်းထားပါ။ နေ့ရက်၊ အချိန်၊ နေရာ စတာတွေပါ တိကျစွာ ရေးထားရပါမယ်။

정답 1. ④ 2. ④ 3. ② 4. ④ 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-40**

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 စကားပြောကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတာကို ရွေးပါ။

- 여자는 언제 상담을 받을 수 있습니까? မိန်းကလေးက ဘယ်အချိန် ဆွေးနွေးမှ လုပ်မှာလဲ။
- ① 월요일 오전 ② 월요일 오후 ③ 수요일 오전 ④ 수요일 오후

📖 확장 연습 듣기 대본 ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

남: 여보세요? 거기 상담센터지요? 상담을 받고 싶은데 어떻게 해야 돼요?
 ဟယ်လို၊ အဲဒီက ဆွေးနွေးမှ စင်တာကလား။ ဆွေးနွေးမှ လုပ်ချင်လို့ဘယ်လိုလုပ်ရမလဲ။

여: 상담 시간을 예약한 다음에 오시면 돼요. ဆွေးနွေးချိန်ကို အရင်ဆုံး ချိန်းဆိုပြီး လာရင် ရပါတယ်။

남: 그럼, 다음 주 월요일이나 수요일에 상담 받고 싶은데요.
 ဒါဆို၊ နောက်အပတ် တနင်္လာနေ့ပဲဖြစ်ဖြစ် ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမှ လုပ်ချင်ပါတယ်။

여: 월요일은 오전, 오후 모두 안 되고요. 수요일 오후는 비어 있어요. 그때 오세요.
 တနင်္လာနေ့ကတော့ မနက်ပိုင်း၊ ညနေပိုင်း အကုန်မရပါဘူး။ ဗုဒ္ဓဟူးနေ့ ညနေကတော့ လွတ်နေပါတယ်။ အဲဒီအချိန် လာခဲ့ပါ။

정답 1. ④



မေးခွန်း ၁နဲ့ ၂ကတော့ ပုံကိုကြည့်ပြီး အဖြေမှန်ရွေးပေးရမှာ ဖြစ်ပါတယ်။ သင်ထားသော စာလုံးတွေကို စဉ်းစားပြီး ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး မှန်ကန်သော စာကြောင်းကို ရွေးပါ။

1.



- ① 증인입니다.
- ② 증거입니다.
- ③ 가해자입니다.
- ④ 피해자입니다.

2.



- ① 경찰에 신고하고 있습니다.
- ② 성적 언동을 하고 있습니다.
- ③ 자신의 의사를 표현하고 있습니다.
- ④ 부하 직원에게 불이익을 주고 있습니다.



မေးခွန်း ၃နဲ့ ၄ကတော့ စကားပြောအတွက် မှန်ကန်သော ဝေါဟာရကို ရွေးပေးရမှာဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ စာကို ဖတ်ပြီး မေးခွန်းဖြေရမှာဖြစ်ပါတယ်။

[3~5] 다음 질문에 답하십시오. အောက်ပါ မေးခွန်းများကို ဖြေပါ။

3. 빈칸에 알맞은 것은 무엇입니까? ကွက်လပ်ထဲ ဖြည့်ရန် မှန်ကန်သောအဖြေက ဘာလဲ။

가: 신체 접촉이나 성적 언동 등의 행동으로 상대방을 불쾌하게 하는 건 큰 잘못이지요?
ခန္ဓာကိုယ်ကို ထိတွေ့ပြီး အသားယူခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးပြောဆိုခြင်း စတဲ့ အပြုအမူတွေက တစ်ဖက်သားကို နှစ်နာစေသော ကြီးမားသော အပြစ်ဟုတ်တယ် မဟုတ်လား။

나: 그럼요, 그건 _____ 에 해당하는 행동이에요.
ဒါပေါ့! အဲဒါက မုဒိန်းမှုမှာ အကျုံးဝင်သော အပြုအမူဖြစ်ပါတယ်။

- ① 성범죄 ② 경범죄 ③ 교통 위반 ④ 불법 체류

4. 빈칸에 알맞은 것은 무엇입니까? အဖြေမှန်ရွေးပြီး ကွက်လပ်ဖြည့်ပါ။

가: 수루 씨, 제 옆에 앉으세요.
ဆူရှူ ကျွန်တော့်ဘေးမှာ ထိုင်ပါ။

나: 민수 씨, 이런 거 _____ 직장 내 성희롱에 해당하는 거 알지요?
မင်ဆူ၊ ဒီလိုကိစ္စက တိုင်ကြားလိုက်ရင် လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ဖော်ကားမှု မြောက်တယ်ဆိုတာကို သိတယ်မဟုတ်လား။

- ① 강요하면 ② 신청하면 ③ 신고하면 ④ 표현하면

5. 다음 질문에 답하십시오. **အောက်ပါ မေးခွန်းဖြေပါ။**

직장 내 성희롱은 직장 상사가 직장 내 지위를 이용하거나 업무와 관련하여 다른 근로자에게 성적 언동 등으로 수치심 또는 불쾌감을 느끼게 하는 것입니다. 그리고 성적 언동 등의 요구를 들어주지 않는다는 이유로 고용상 ㉠ _____ 을/를 주는 것을 말합니다.

အလုပ်ခွင်တွင်း လိင်ပိုင်းဆိုင်ရာ ဖော်ကားပြောဆိုခြင်းဟာ အထက်လူကြီးက လုပ်ငန်းခွင်တွင်း ရာထူးကို အသုံးချတာဖြစ်စေ၊ အလုပ်တာဝန်နှင့် သက်ဆိုင်၍ ဖြစ်စေ အခြား အလုပ်သမားကို လိင်ပိုင်းဆိုင်ရာ ပြုမူ ပြောဆိုခြင်းဖြင့် ရှက်စိတ်၊ မနှစ်မြို့စိတ်ကို ခံစားစေပါတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ ပြုမူ ပြောဆိုမှု စသည်တို့ဟာ တောင်းဆိုမှုကို လက်မခံဘူးဆိုတဲ့ အကြောင်းကြောင့် အလုပ်ခွင်တွင်း ခံစားခွင့်ကို နှစ်နာစေတာကို ဆိုလိုပါတယ်။

㉠에 들어갈 알맞은 말을 고르십시오. ㉠မှာ **ဖြည့်ရန်** သင့်တော်တာကိုရွေးပါ။

- ① 책임 ② 증거 ③ 불이익 ④ 불쾌감

정답 1. ② 2. ③ 3. ① 4. ① 5. ③

확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1. 저와 제 친구는 한국 _____ 을/를 좋아합니다. 저는 불고기를 좋아하고 제 친구는 비빔밥을 좋아합니다.
ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းသည် ကိုရီးယား အစားအသောက်ကို ကြိုက်ပါသည်။ ကျွန်တော်ကတော့ အသားဟင်းကို ကြိုက်ပြီးတော့ ကျွန်တော့်သူငယ်ချင်းကတော့ ထမင်းသုပ်ကို ကြိုက်ပါတယ်။

- ① 음식 ② 과일 ③ 영화 ④ 노래

2. 제 방에 침대하고 책상이 필요합니다. 그래서 내일 _____ 에 가서 침대하고 책상을 사려고 합니다.
ကျွန်တော့် အခန်းတွင် ကုတင်နှင့် စားပွဲ လိုအပ်ပါတယ်။ ဒါကြောင့် မနက်ဖြန် ပရိဘောဂဆိုင်ကို သွားပြီး ကုတင်နှင့် စားပွဲ ဝယ်မလို့ လုပ်ထားတယ်။

- ① 서점 ② 음식점 ③ 가구점 ④ 편의점

3. 저는 한국 영화를 보면서 한국어를 공부합니다. _____ 더 쉽고 재미있게 한국어를 배울 수 있습니다.
ကျွန်တော်ကတော့ ကိုရီးယားရုပ်ရှင်ကို ကြည့်ရင်းနဲ့ ကိုရီးယားစကားကို သင်ယူပါတယ်။ အဲ့လိုဆိုရင် ပိုလွယ်ပြီး စိတ်ဝင်တစားနဲ့ ကိုရီးယားစကားကို သင်ယူနိုင်ပါတယ်။

- ① 그리고 ② 그러나 ③ 그러면 ④ 그런데

정답 1. ① 2. ③ 3. ③

발음 အသံထွက် **P-19**

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆိုကြရင် အသံပြောင်းပါတယ်။ သံပြတ်နဲ့ နှာသံနဲ့ ဆုံရင် သံပြတ်က နှာသံဖြစ်သွားပါတယ်။ ဒါပေမဲ့ အသံထွက်တဲ့ တည်နေရာကတော့ မပြောင်းပါဘူး။


- (1) 막내, 국민, 국물, 밥맛 (2) 꽃만, 있는, 먹는, 달는
(3) 작년엔 무엇을 했어요? / 운동 후에는 밥맛이 좋아요.

학습 안내
သင်ရိုး အညွှန်း

- ▣ သင်ခန်းစာ ရည်ရွယ်ချက် ကိရိယာပစ္စည်းများနှင့် ပတ်သက်ပြီး လေ့လာခြင်း၊ ကိုင်တွယ်ပုံအဆင့်ဆင့်ကို ရှင်းပြခြင်း
- ▣ သဒ္ဒါ (으)로, -고 있다
- ▣ ဝေါဟာရနှင့် အသုံးများ ကုန်ထုတ်ထုတ်လုပ်ငန်းသုံး လက်ကိုင်ကိရိယာပစ္စည်း၊ ကုန်ထုတ်လုပ်ရေး စက်ပစ္စည်း
- ▣ သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု လုပ်ငန်းသုံး ကိရိယာများ



대화 1 စကားပြော ၁



ဘာရှုနဲ့ မင်းဆူက စကားပြောနေကြတယ်။ အရင်ဆုံး သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုကြည့်ရအောင်။

아무리 **ဘယ်လောက်ပဲ**

- 아무리 전화해도 전화를 안 받아요.
ဘယ်လောက်ပဲ ဖုန်းဆက်ဆက် ဖုန်းမကိုင်ဘူး။
- 아무리 피곤해도 오늘 이 보고서를 다 쓰고 자려고 해요.
ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ဒီနေ့ ဒီရီပို့ကို အကုန် ရေးပြီးမှ အိပ်မလို့

바루 망치가 **아무리** 찾아도 없네. 민수 씨, 망치 못 봤어요?
တူကို ဘယ်လောက်ပဲ ရှာရှာ မတွေ့ ဘူး။ မင်းဆူ တူ တွေ မိသေးလား။

민수 공구함에 있을 거예요. 찾아보세요.
လက်သမားသေတ္တာထဲမှာ ရှိမှာပေါ့။ ရှာကြည့်လေ။

바루 공구함에 **없어서요** 못을 좀 박아야 하는데.....
လက်သမားသေတ္တာထဲမှာ မရှိလို့ပါ။ သံ ရိုက်ရပါမယ်ဆို....

민수 어디 좀 봐요. 그거 나사못이네요. 나사못이라면 **드라이버로** 해 보세요. 그게 더 편할 거예요.
자, 여기요.
ပြကြည့်ပါဦး။ အဲ့ဒီဟာက မူလီလေ။ မူလီဆို ဝက်အူလှည့်နဲ့ လုပ်ကြည့်ပါ။ အဲ့ဒီက ပိုပြီး သက်တောင့်သက်သာ ရှိလိမ့်မယ်။ ရော့ ဒီမှာ။

바루 어, 고마워요.
အို ကျေးဇူးပါ။

민수 다 쓰면 공구함에 잘 넣으세요.
သုံးပြီးရင် သေတ္တာထဲ ပြန်ထည့်ထားပါ။

-아서/어서요 **လို့**

'-아서/어서' အကြောင်းပြချက်ကို ဖော်ပြသော အသုံးအနှုန်းတွင် '요' ကို နောက်က သုံးပြီး ဝါကျအဆုံး သတ်သည်။


- 이것 좀 같이 들어 주실래요?
너무 무거워요.
ဒီဟာ တစ်ဆိတ်လောက် အတူတူ မပေးပါလား။ အရမ်း လေးလွန်းလို့ပါ။
- 가: 왜 아이스크림을 안 먹어요?
ဘာဖြစ်လို့ ရေခဲမုန့် မစားတာလဲ။
- 나: 배가 아파서요.
ဗိုက်နာနေလို့ပါ။



နားထောင်ပြီး လိုက်ဆိုပြီးပြီလား။ ဒါဆို အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 바루 씨는 뭘 찾고 있어요? **ဘာရှုက ဘာကို ရှာနေလဲ။**
2. 민수 씨는 바루 씨에게 무엇을 주었어요? **မင်းဆူက ဘာရှုကို ဘာပေးလိုက်လဲ။**

정답 1. 망치를 찾고 있어요. 2. 드라이버를 주었어요.



အပိုင်း ၁ **အပိုင်း ၁** ဝေါဟာရ ၁

ထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးပြု လက်ကိုင်ကိရိယာတွေ သုံးလဲဆိုတာ လေ့လာကြရအောင်။



ထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးပြု လက်ကိုင်ကိရိယာတွေ သုံးလဲဆိုတာ လေ့လာကြရအောင်။

					
ပင်ချိ ပလာယာ	နီပဲ ပလာယာ	ဖလိုင် ပလာယာ	ဒရိုက်ဘာ ဝက်အူလှည့်	ကွဲ၊ ကွဲရိယာ ဖြတ်သည်၊ ကွေးသည်	ဖြတ်တောက်သည်
					
ကွဲရိယာ၊ ဖြတ် ကွေးသည်၊ ဆန့်သည်	ပုတ် ဝက်အူလှည့်သည်	အင်္ဂါ ဒရိုက် လှုပ်စစ် ဖောက်စက်	တုတ် လှ	မာချိ တူ	စပဲနာ ဂ
					
ထွက် ဖောက်သည်	အား ဖြတ်သည်	ထွက်ရိယာ၊ ပုတ် ထုသည်၊ ရိုက်သည်	အင်္ဂါ၊ ထွက် ကြပ်သည် လျော့သည်	မာ/အားမာ သံချောင်း/မူလီ	မာ/မာ ဝက်အူ/နက်



အထက်ပါ ဝေါဟာရတွေကို မကြည့်ဘဲ မေးခွန်းများကို ဖြေကြည့်ပါ။

၁. ဓာတ်ပုံကို ကြည့်ပြီး မှန်ကန်သော စကားလုံးကို ရွတ်ဆိုပါ။

① 	② 	③ 	④ 	⑤ 
●	●	●	●	●
●	●	●	●	●
㉠ သရိုက်ဘာ	㉡ ဖလိုင်	㉢ တုတ်	㉣ စပဲနာ	㉤ အင်္ဂါ ဒရိုက်
●	●	●	●	●
●	●	●	●	●
㉥ ဖြတ်	㉦ အင်္ဂါ	㉧ အား	㉨ ထွက်	㉩ ပုတ်

အဖြေ ① ㉥-㉢ ② ㉥-㉦ ③ ㉥-㉣ ④ ㉥-㉠ ⑤ ㉥-㉤



တစ်စုံတစ်ခု ပြုလုပ်ရန်အတွက် အသုံးပြုခံရသော ပစ္စည်း၊ နည်းလမ်း စသည်တို့ကို ဖော်ပြရာတွင် သုံးသည်။ နာမ်တွင်သာ အသုံးပြုသည်။

자음 (ချည်း) + 으	모음 (သရ), 자음 (ချည်း) 'ㄹ' + 로
톱으로	망치로, 드릴로

- 이 책상은 **나무로** 만들었어요. ဒီ စားပွဲခုံက သစ်သားနဲ့ လုပ်ထားတာပါ။
- **배로** 보내면 요금이 싸요. သင်္ဘောနဲ့ ပို့ရင် ဈေးသက်သာတယ်။
- 가: 그건 **톱으로** 자르면 안 돼요. ဒါကို လွှနဲ့ မဖြတ်ရဘူး။
- 나: 그럼 **뿔로** 잘라요? ဒါဆို ဘာနဲ့ ဖြတ်ရမလဲ။



비교해 보세요. နှိုင်းယှဉ်ကြည့်ပါ။

✓ နည်းလမ်းပြ 'ဖြင့်' '(으)로' နဲ့ လားရာပြ သို့ '(으)로'

'(으)로' ကို နေရာပြနာမ်ဖြင့် တွဲသုံးပါက ဦးတည်ဘက် သို့မဟုတ် ပန်းတိုင်ကို ဖော်ပြပေးပြီး ရိုးရိုးနာမ်နှင့် တွဲသုံးပါက အသုံးပြုခြင်း ခံရသော ပစ္စည်း၊ နည်းလမ်းများကို ဖော်ပြပေးသည်။

- 일이 끝나면 식당**으로** 오세요.
- 손가락**으로** 밥을 먹어요.



'(으)로' နဲ့ ပတ်သက်ပြီး နားလည်ပြီးဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

2. 그림을 보고 맞는 대답을 고르세요. ပုံကို ကြည့်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

1)



가: 철사는 무엇으로 끊으면 될까요? သံကြိုးကို ဘာနဲ့ ဖြတ်ရမလဲ။
나: _____

- ① 펜치로 끊으세요. ② 망치로 끊으세요.

2)



가: 전선은 니퍼로 자르면 돼요? မီးကြိုးကို ပလာယာနဲ့ ညှပ်လို့ ရလား။
나: _____

- ① 네, 니퍼로 자르세요. ② 네, 톱으로 자르세요.

정답 1) ① 2) ①



ထပ်ပြီး လေ့လာကြရအောင်။ '(으)로' ကို သုံးပြီး အောက်က ဝါကျများကို ဖြည့်ပေးပါ။

1.



가: 못을 박아야 하는데 뿔로 박으면 돼요? သံရိုက်မလို့ ဘာနဲ့ ရိုက်ရင် ရမလဲ။
나: _____ 박으세요. တူနဲ့ ရိုက်ပါ။

2.



가: 이 나무를 뿔로 자를까요? ဒီ သစ်ကို ဘာနဲ့ ဖြတ်မလဲ။
나: _____ 자르세요. လွှနဲ့ ဖြတ်ပါ။

정답 1. 망치로 2. 톱으로



대화 2 စကားပြော ၂

Track 128



ထူအန်းနဲ့ စက်ရုံမန်နေဂျာတို့ စကားပြောနေကြပါတယ်။ သူတို့ ပြောနေတာကို အရင်ဆုံး နားထောင်ပြီး လိုက်ဆိုကြရအောင်။

투 안 공장장님, 일찍 오셨네요.
ဆရာ၊ ဒီနေ့ စောစော ရောက်နေပါလား။

공장장 네, 거래처에서 생각보다 일이 빨리 끝나
서요. **새로** 들여온 전기 절단기는 문제없
어요?

ဟုတ်တယ်၊ ပါတနာကုမ္ပဏီနဲ့ တွေ့တာ ထင်ထားတာထက်
အလုပ် မြန်မြန် ပြီးသွားလို့ပါ။ အသစ်ဝင်လာတဲ့
လျှပ်စစ်ဖြတ်စက် ပြဿနာ မရှိဘူးမလား။

투 안 네, 아주 잘돼요. 전에 쓰던 것보다 **훨씬**
부드럽고요.

ဟုတ်၊ အရမ်း အဆင်ပြေပါတယ်။ အရင်က သုံးခဲ့တဲ့
စက်ထက် အများကြီး သင်သာတယ်။

공장장 그래도 위험하니까 조심해서 사용하세
요. 아, 그런데 투안 씨, 관찰으면 리한
씨한테 용접봉 좀 가져다주세요. 아까부
터 찾고 있었어요.

ဒါပေမဲ့လည်း အန္တရာယ်များနိုင်တာကြောင့် သတိထားပြီး
အသုံးပြုပါ။ အော်.. ဒါနဲ့ ထူအန်း အဆင်ပြေရင်
ရီဟန်ဆီ ဝရိန်ချောင်းထုပ် သွားပေးပေးပါလား။ သူ
ခုနနေကတည်းက ရှာနေတာ။

투 안 그래요? 지금 작업장에서 용접을 **하고**
있지요? 제가 얼른 가 볼게요.

ဟုတ်လား။ သူ အခု အလုပ်ခွင်ထဲမှာ
ဝရိန်ဆော်နေတယ်မလား။ အမြန် သွားပေးလိမ့်ပဲမယ်။

새로 **အသစ်**
· 새로 산 차가 멋있네요.
အသစ် ဝယ်လာတဲ့ ကားက
မိုက်တယ်နော်။
· 이번에 집을 새로 샀어요.
ဒီတခါ အိမ် အသစ်
ဝယ်လိုက်တယ်။

훨씬 **အများကြီး**
· 이반 씨의 한국어 실력이
훨씬 좋아졌어요.
အိပ်နီရဲ့ ကိုရီးယားစကား
အရည်အချင်း အများကြီး
တိုးတက်လာတယ်။
· 형이 나보다 훨씬 키가 커요.
အစ်ကိုက ငါထက် အရပ်
အများကြီး ပိုရှည်တယ်။



နားထောင်ပြီး လိုက်ပြောကြည့်ပြီးပြီလား။ ဒါဆို အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 리한 씨는 무엇을 찾고 있었어요? **ရီဟန်က ဘာကို ရှာနေပါသလဲ။**
2. 공장에 새로 들여온 공구가 뭐예요? **စက်ရုံကို အသစ်ရောက်လာတဲ့ စက်ပစ္စည်းက ဘာလဲ။**

정답 1. 용접봉을 찾고 있었어요. 2. 전기 절단기예요.



ကုန်ထုတ်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ အကြောင်း လေ့လာသင်ယူရအောင်။



전기 절단기
လျှပ်စစ် ဖြတ်စက်



에어 콤프레서
လေ၊ဓာတ်ငွေ့ဖိသိပ်စက်



전기 용접기
လျှပ်စစ် ဝန်ရန်ဆော်စက်



가스 용접기
ကတ်စ် ဝန်ရန်ဆော်စက်



용접봉
ဝန်ရန်ချောင်းထုပ်



밴딩기
ကြိုးသိုင်းစက်



호이스트
မတင်စက်(hoist)



컨트롤 패널
ထိန်းချုပ်စက်



핸드카
လက်တွန်းလှည်း



전선 릴
မီးကြိုးခွေ

- **전기 절단기**를 사용할 때에는 안전에 주의하세요.
လျှပ်စစ်ဖြတ်စက်ကို အသုံးပြုသည့်အခါ သတိထားပါ။
- **핸드카**는 무거운 물건을 옮길 때 편리해요.
လက်တွန်းလှည်းက လေးပင်တဲ့ အရာတွေ ပြောင်းရွှေ့သည့်အခါ သက်တောင့်သက်သာရှိတယ်။



အပေါ်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 사진을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးနှင့် ချိတ်ဆက်ပေးပါ။

①		②		③		④		⑤	
•	•	•	•	•	•	•	•	•	•

- | | | | | | | | | | |
|---|--------|---|-----|---|--------|---|------|---|---------|
| ㉠ | 전기 용접기 | ㉡ | 밴딩기 | ㉢ | 전기 절단기 | ㉣ | 호이스트 | ㉤ | 에어 콤프레서 |
|---|--------|---|-----|---|--------|---|------|---|---------|

정답 ①㉣ ②㉠ ③㉡ ④㉤ ⑤㉢

ကြိယာနဲ့ တွဲပြီး လှုပ်ရှားမှုက ဖြစ်နေဆဲ သို့မဟုတ် ဆက်ဖြစ်နေတယ်ဆိုတာကို ဖော်ပြပါတယ်။ ကြိယာမှာ အသတ်ရိရှိ မရှိရဲ့ '-고 있다' ကိုပဲ သုံးပါတယ်။

- 가: 포장은 다 끝났어요? ఏကင် အကုန် ပိတ်ပြီးသွားပြီလား။
- 나: 아니요, 밴딩기로 **포장하고 있어요**. ဟင့်အင်း၊ ကြိုးသိုင်းစက်နဲ့ ပါကင် ပိတ်နေတယ်။
- 리한 씨는 작업장에서 용접을 **하고 있어요**. ရီဟန်က အလုပ်ရုံမှာ ဝရိန်ဆော်နေတယ်။
- 저는 전기드릴로 벽에 구멍을 **뚫고 있어요**. ကျွန်တော် ဖောက်စက်နဲ့ နံရံမှာ အပေါက်ဖောက်နေတယ်။



'-고 있다' ကို နားလည်ရင် အောက်ပါ ဝါကျများကို ဖြည့်ကြည့်ပါ။

2. 그림을 보고 '-고 있다'를 사용해서 대화를 완성하세요.

'-고 있다' ကို အသုံးပြုပြီး ဝါကျ ဆက်ပါ။

1)



전기 용접기, 붙이다

가: 전기 용접기로 작업을 하고 있어요? လျှပ်စစ်ဝရိန်ဆော်စက်နဲ့ အလုပ်လုပ်နေတာလား။

나: 네, _____.

2)



핸드카, 물건을 운반하다

가: 무슨 작업을 하고 있어요? ဘာလုပ်နေတာလဲ။

나: _____.

정답 1) 전기 용접기로 붙이고 있어요 2) 핸드카로 물건을 운반하고 있어요



ထပ်ပြီး လေ့လာကြရအောင်။ အောက်ပါ ဝါကျအတိုင်း '-고 있다' ကို သုံးပြီး ပြောကြည့်ပါ။

1. 엽서에 우표를 붙이고 있어요. စာအိတ်မှာ တံဆိပ်ခေါင်း ကပ်နေပါတယ်။
2. 트럭으로 물건을 운반하고 있어요. ထရပ်နဲ့ ပစ္စည်းတွေကို ပြောင်းရွှေ့နေတယ်။



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

먼저 드세요. အရင် သုံးဆောင်ပါ။

가: 바루 씨 간식 먹고 하세요. ဘာရူ အဆာပြေ စားပြီး လုပ်ပါ။

나: 이것만 하고요. **먼저 드세요**. ဒါလေးပဲ လုပ်ပြီးရင်လာပါမယ်။ **အရင် သုံးဆောင်ပါ။**



활동 **အသုံးချသင်ခန်းစာများ**

무엇을 사용해서 어떤 작업을 하고 있어요? <보기>처럼 설명해 보세요.
ဘာကို သုံးပြီး ဘယ်လို အလုပ်မျိုးကို လုပ်နေလဲ။ ဥပမာအတိုင်း ရှင်းပြပေးပါ။

보기



बैंडिंग

ကြိုးသိုင်းစက်

포장하다 **ပါဆယ်ထုပ်သည်**

가: 어떤 작업을 하고 있어요?
ဘာလုပ်နေလဲ။

나: बैंडिंग기로 포장하고 있어요.
ကြိုးသိုင်းစက်နဲ့ **ပါဆယ်ထုပ်နေပါတယ်။**

1)



전기용접기

용접하다

2)



핸드카

운반하다

3)



전기 드릴

구멍을 뚫다

4)



플라이어

철사를 펴다

- 정답**
- 1) 가: 어떤 작업을 하고 있어요?
나: 전기 용접기로 용접하고 있어요.
 - 2) 가: 어떤 작업을 하고 있어요?
나: 핸드카로 운반하고 있어요.
 - 3) 가: 어떤 작업을 하고 있어요?
나: 전기 드릴로 구멍을 뚫고 있어요.
 - 4) 가: 어떤 작업을 하고 있어요?
나: 플라이어로 철사를 펴고 있어요.





작업에 필요한 도구

အလုပ်တွင် လိုအပ်သော ကိရိယာများ



ဖျတ်စက်
ဖျတ်စက်



ချိတ်ဆွဲ
ဝါယာကြိုး ဆက်စက်



ချိတ်ဆွဲ
သံတူရွင်း



ပိုက် ခွရှင်
ပိုက် ခွရှင်



ဂရိုင်(ရက်စက်)
အချောကိုင်စက်
(ကျောက်စက်)



ချိတ်ဆွဲ
ရွှေပေါ်ထိုးစက်



ဆီ
ကော်ပတ်ကြမ်း



ချိတ်ဆွဲ
တံစဉ်း




ချိတ်ဆွဲ
ဆောက်



ချိတ်ဆွဲ
ဆူးချွန်



ချိတ်ဆွဲ
ညှပ်ခုံ



ချိတ်ဆွဲ
ပလာယာ



မေးခွန်း ၁နဲ့ ၂မှာ အောက်မှ ပုံများကို ကြည့်ပြီး ဖြေပေးရမှာ ဖြစ်ပါတယ်။ မဖြေခင် မေးခွန်းကို သေချာဖတ်ပါ။

[1~2] 다음 그림을 보고 알맞은 대답을 고르십시오.

အောက်ပါပုံကို ကြည့်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။



1. 이것은 무엇입니까? ㉠ ㉡ ㉢ ㉣



①

②

③

④

2. 지금 무엇을 하고 있습니까? ㉠ ㉡ ㉢ ㉣



①

②

③

④



မေးခွန်း ၃မှာ မေးခွန်းနဲ့ အဖြေ ဖြစ်ပါတယ်။ မေးခွန်း ၄နဲ့ ၅မှာတော့ စကားပြောကို နားထောင်ပြီး မှန်ကန်တဲ့ အဖြေကို ရွေးပေးရမှာပါ။ မဖြေခင် မေးခွန်းကို သေချာ ဖတ်ပါ။

3. 질문을 듣고 알맞은 대답을 고르십시오. မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

① 네, 여기 있어요.

② 네, 제가 가져다줄게요.

③ 드라이버로 하는 게 좋아요.

④ 드라이버 말고 이걸로 해 보세요.

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

စာပိုဒ်ကို နားထောင်ပြီး မေးခွန်း ၂ခုလုံးကို ဖြေပေးပါ။

4. 여자는 지금 무슨 일을 하고 있습니까? ㉠ ㉡ ㉢ ㉣

①

②

③

④



5. 남자는 여자에게 무엇을 사용하라고 했습니까? ㉠ ㉡ ㉢ ㉣

① 펜치

② 스패너

③ 드라이버

④ 플라이어

🔊 듣기 대본 **စာသား**

1. ① 여: 뺨뺨기입니다. ဒါ ကြိုးသိုင်းစက်ပါ။
 ② 여: 절단기입니다. ဒါ လျှပ်စစ်ဖြတ်စက်ပါ။
 ③ 여: 용접기입니다. ဒါ လျှပ်စစ်ဝရိန်ဆော်စက်ပါ။
 ④ 여: 호이스트입니다. ဒါ မတင်စက်ပါ။
2. ① 남: 자르고 있습니다. ဖြတ်နေပါတယ်။
 ② 남: 용접하고 있습니다. ဝရိန်ဆော်နေပါတယ်။
 ③ 남: 못을 박고 있습니다. သံချောင်း ရှိတ်နေပါတယ်။
 ④ 남: 구멍을 뚫고 있습니다. အပေါက် ဖောက်နေပါတယ်။
3. 여: 이 드라이버를 리한 씨에게 좀 갖다 주세요. ဒီ ဝက်အူလှည့်ကို ရီဟန်ဆီ သွားပေးပေးပါ။
- 4-5. 남: 지금 뭐 하고 있어요? အခု ဘာလုပ်နေလဲ။
 여: 펜치로 철사를 구부리고 있어요. ပလာယာအသေးနဲ့ သံကြိုးကို ကွေးနေပါတယ်။
 남: 펜치로 하면 힘드니까 플라이어ဟု 해 보세요. 이걸로 하면 힘도 별로 안 들고 일도 빨리 끝낼 수 있어요.
 ပလာယာအသေးနဲ့ဆို ခက်မှာမို့လို့ ပလာယာအကြီးနဲ့ လုပ်ကြည့်ပါ။ ပလာယာအကြီးနဲ့ ဆို အားကုန်လည်း သက်သာပြီး အလုပ်လည်း မြန်မြန်ပြီးတယ်။

정답 1. ③ 2. ④ 3. ② 4. ③ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🗣️ L-41

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 ပြောတာကို နားထောင်ပြီး မေးခွန်းနှင့် သင့်တော်သော အဖြေကို ရွေးပေးပါ။
 대화 후 여자는 무엇을 하겠습니까?
 စကားပြောပြီးနောက် မိန်းကလေးက ဘာကို လုပ်မလဲ။
 ① 절단을 합니다. ② 보호구를 씌니다.
 ③ 반장님을 부르입니다. ④ 절단 작업을 구경합니다.

🗣️ **확장 연습** 듣기 대본 ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

- 여: 반장님, 절단기로 절단하는 거 구경해도 돼요? ঃরা| ဖြတ်တောက်စက်နဲ့ အလုပ်လုပ်တာ ကြည့်လို့ ရလား။
 남: 위험해서 안 돼요. အန္တရာယ်များလို့ မရဘူး။
 여: 반장님처럼 보호구를 쓰고 볼게요. ঃরাအတိုင်း အကာအကွယ်ဝတ်စုံ အပြည့် ဝတ်ပြီး ကြည့်ပါ့မယ်။
 남: 좋아요. 그러면 보호구를 쓰고 오세요. ကောင်းပြီ။ ဒါဆို အကာအကွယ်ပစ္စည်း ဝတ်ဆင်ပြီးမှ လာခဲ့ပါ။

정답 1. ②




မေးခွန်း ၁နဲ့ ၂မှာ ပုံတွေကို ကြည့်ပြီး ဖြေပေးရမှာပါ။ လေ့လာထားတဲ့ စကားလုံးတွေကို သုံးပြီး ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး ကိုက်ညီသော စကားလုံး သို့မဟုတ် ဝါကျကို ရွေးပေးပါ။

1.



① 톱

② 볼트

③ 드릴

④ 나사못

2.



① 물건을 찾고 있습니다.

② 물건을 자르고 있습니다.

③ 물건을 옮기고 있습니다.

④ 물건을 준비하고 있습니다.



မေးခွန်း ၃က ကွက်လပ်များကို ဖြည့်ပေးရမှာ ဖြစ်ပြီး မေးခွန်း ၄နဲ့ ၅ကတော့ ဝါကျတွေကို ဖတ်ပြီး အဖြေ ဖြေပေးရမှာပါ။

3. 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်တွင် အသင့်တော်ဆုံးသော အဖြေကို ရွေးထည့်ပေးပါ။

가: 기계를 점검해야 하는데 어떻게 해야 돼요?

စက်ကို စစ်ဆေးမလို့ ဘယ်လိုလုပ်ရမလဲ။

나: 우선 스패너로 나사를 _____ 두껍을 열어야 해요.

အရင်ဆုံး ဝွန်နဲ့ မူလီကို လျော့ပြီး အဖုံးကို ဖွင့်ရမယ်။

① 풀고

② 뚫고

③ 자르고

④ 조이고

[4~5] 다음을 읽고 물음에 답하십시오. အောက်ပါ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းကို ဖြေပေးပါ။

저는 가구 공장에서 일하고 있습니다. 요즘은 책상을 만드는 작업을 하고 있는데 필요한 작업 도구가 많 습니다. 먼저 나무를 자르려면 톱이 필요하고 조립할 때는 못과 망치도 필요합니다. 오늘은 구멍을 뚫는 작업을 했는데 전기 드릴을 사용하면 쉽게 할 수 있습니다. 작업을 할 때는 다치지 않게 조심해야 하고 작업을 다 끝낸 후에는 작업 도구를 제자리에 잘 정리해 두어야 합니다.

ကျွန်တော် ပရိဘောဂစက်ရုံမှာ အလုပ်လုပ်နေပါတယ်။ အခုတလော စားပွဲခုံ လုပ်နေတာမလို့ ပစ္စည်းကိရိယာတွေ အများကြီးပဲ လိုအပ်ပါတယ်။ အရင်ဆုံး သစ်သား ဖြတ်ဖို့ အတွက် လွှ လိုအပ်ပြီး စားပွဲခုံ ဆင်ဖို့ အတွက် သံချောင်းနဲ့ တူလည်း လိုပါတယ်။ ဒီနေ့ အပေါက်ဖောက်တာ လျှပ်စစ်ဖောက်စက်ကို အသုံးပြုတော့ လွယ်လွယ်ကူကူပဲ လုပ်နိုင်သွားတယ်။ အလုပ်လုပ်ချိန် မထိခိုက်မိအောင် သတိထားသင့်ပြီး အလုပ် ပြီးစီးသွားရင် ပစ္စည်းကိရိယာတွေကို နေရာတကျ ပြန်ထားသင့်ပါတယ်။

4. 책상을 만들 때 필요한 도구가 아닌 것은 무엇입니까? စားပွဲခုံလုပ်ဖို့ လိုအပ်တဲ့ ကိရိယာ မဟုတ်တာက ဘာလဲ။

① 톱

② 니퍼

③ 망치

④ 전기 드릴

5. 남자가 오늘 한 작업은 무엇입니까? ယောက်ျားလေးက ဒီနေ့ ဘာလုပ်လဲ။

① 조립을 했습니다.

② 나무를 잘랐습니다.

③ 구멍을 뚫었습니다.

④ 도구를 정리했습니다.

정답 1. ② 2. ② 3. ① 4. ② 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1.

저는 요리하는 것을 좋아해서 한국에서 _____가 되고 싶습니다.
ကျွန်တော် ထမင်းဟင်း ချက်တာ ကြိုက်နှစ်သက်တာကြောင့် ကိုရီးယားမှာ စားဖိုမှူး ဖြစ်ချင်ပါတယ်။

① 조리사	② 미용사
③ 정비사	④ 운전자

2.

주말에도 출근을 해서 많이 피곤합니다. 오늘은 _____ 들어가서 쉬려고 합니다.
ပိတ်ရက်မှာလည်း အလုပ်သွားတာမို့လို့ အရမ်း ပင်ပန်းပါတယ်။ ဒီနေ့တော့ စောစော ပြန်နားဖို့ လုပ်ထားတယ်။

① 아직	② 벌써
③ 일찍	④ 이미

3.

다음 주에 동료들과 여행을 가려고 합니다. 그래서 오늘 우리가 머물 숙소를 _____.
နောက်အပတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးသွားမလို့ လုပ်ထားတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ တည်းမယ့် နေရာကို ဘွတ်ကင် လုပ်လိုက်တယ်။

① 받았습니다	② 주었습니다
③ 정리했습니다	④ 예약했습니다

정답 1. ① 2. ③ 3. ④



발음 အသံထွက် P-20

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆိုကြရင် အသံပြောင်းပါတယ်။ နာသံနဲ့ လျှာလိပ်သံ 'ㄹ' တို့ ဆိုရင် 'ㄹ' ကို နာသံ 'ㄴ[n]' အဖြစ် အသံထွက်ပေးရပါတယ်။

(1) 정리, 종로
(2) 심리, 탐라
(3) 책을 읽은 후에는 잘 정리하세요. / 심리학을 전공해요.

이 기계 어떻게 작동하는지 알아요?


ဒီစက်ကို ဘယ်လို ကိုင်ရမလဲ သိလား။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် စက်လည်ပတ်ပုံကို ရှင်းပြခြင်း၊ အလုပ် မှတ်တမ်းတင်ခြင်း
- သဒ္ဒါ -는지 알다/모르다, -(으)ㄹ 것 같다
- ဝေါဟာရနှင့် အသုံးများ စက်လည်ပတ်ခြင်း၊ ထုပ်ပိုးခြင်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု စက်ကို နည်းစနစ်ကျကျ ဘေးကင်းစွာ လည်ပတ်အသုံးပြုနည်း



대화 1 စကားပြော ၁



ဘာရူနဲ့ မင်းဆူ စကားပြောနေပါတယ်။ အရင်ဆုံး နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုကြည့်ရအောင်။

민수 바루 씨, 오늘은 이 기계로 목재 자르는 일을 해야 해요.
ဘာရူ ဒီနေ့ ဒီစက်နဲ့ သစ်သားကို ဖြတ်ရမယ်။

바루 그래요? 민수 씨는 이 기계 어떻게 작동하는지 알아요?
전 **이걸** 써 본 적이 없어서요.
ဟုတ်လား။ ဒီစက်ကို ဘယ်လိုကိုင်ရလဲ သိလား။ ကျွန်တော် ဒီစက်ကို မသုံးဖူးလို့ ။

민수 자, 이렇게 하면 돼요. 먼저 손잡이에 있는 안전 스위치를
누르세요. 그리고 이 전원 스위치를 올리면 기계가 **작동하**
기 시작해요. 이렇게 자, 한번 해 보세요.
ဒါက ဒီလို လုပ်ရင် ရတယ်။ အရင်ဆုံး လက်ကိုင်မှာ ရှိတဲ့ ဘေးကင်းခလုတ်ကို နှိပ်ပါ။ ပြီးတော့ ဒီပါဝါခလုတ်ကို အပေါ် တင်လိုက်ရင် စက်က စလည်ပြီ။ ဒီလို .. လဲချင်တယ်။

바루 손잡이에 있는 안전 스위치를 누르고 전원 스위치를
올리면 아, 되네요.
လက်ကိုင်မှာ ရှိတဲ့ ဘေးကင်းခလုတ်ကို နှိပ်ပြီး ပါဝါခလုတ်ကို အပေါ် တင်ရင်..... အော် ရပြီ။

민수 기계가 작동하기 시작하면 손잡이를 위아래로 움직여서
목재를 자르면 돼요.
စက် စလည်ပြီဆို လက်ကိုင်ကို အပေါ် အောက် ရွှေ့ပြီး သစ်သားကိုဖြတ်ရင် ရပြီ။

이걸 ဒါကို

이것을 = 이걸
ပုံမှန် ပုံမှန်စကားပြောတွင် '이걸' ကို အများအားဖြင့် အသုံးပြုသည်။
· 이걸 사고 싶은데 얼마예요?
ဒါကို ဝယ်ချင်လို့ ဘယ်လောက်လဲ။
· 이걸 다른 걸로 바꾸고 싶어요.
ဒါကို တခြားဟာနဲ့ ကောင်းပြီ တစ်ခါလောက် လုပ်ကြည့်ပါ။

-기 시작하다 - ။ စတယ်။

၏ အရှေ့တွင် ကြိယာ ရှိပါက ကြိယာကို 'V-기' ပုံစံဖြင့် ပြောင်းပြီးနောက် '시작하다' ကို သုံးရမည်။
· 어제부터 한국 회사에 다니기 시작했어요.
မနေ့ကစပြီး ကိုရီးယားကုမ္ပဏီမှာ အလုပ်စလုပ်တယ်။
· 아침부터 비가 내리기 시작했어요.
မနက်ကနေ မိုးရွာတယ်။



အသေအချာ နားထောင်ပြီး လိုက်ဆိုပြီးပြီဆိုရင် အောက်ပါ မေးခွန်းများကို ဖြေကြရအောင်။

1. 바루 씨는 오늘 무슨 일을 할 거예요? ဒီနေ့ ဘာရူ ဘာလုပ်မလဲ။
2. 이 기계를 사용할 때 제일 먼저 무엇을 해야 해요? ဒီစက်ကို သုံးဖို့ အရင်ဆုံး ဘာလုပ်ရမလဲ။

정답 1. 목재 자르는 일을 할 거예요. 2. 안전 스위치를 눌러야 해요.



အပိုင်း ၁ **အပိုင်း ၁**

စက် လည်ပတ်ခြင်း




စက် လည်ပတ်ပုံနဲ့ ပတ်သက်တဲ့ အကြောင်း လေ့လာသင်ယူရအောင်။




အလုပ်လုပ်နေခြင်း
လည်ပတ်သည်



အသုံးပြုခြင်း
အသုံးပြုသည်




နှိပ်ခြင်း
နှိပ်သည်




တင်ခြင်း
အပေါ် တင်သည်



အောက်ချခြင်း
အောက်ချသည်




လှည့်ခြင်း
လှည့်သည်




ထည့်ခြင်း
ထည့်သည်



နှိပ်ခြင်း
နှိပ်သည်



ထုတ်ခြင်း
ထုတ်သည်



လှည့်ခြင်း
လှည့်သည်



ထည့်ခြင်း
ထည့်သည်

- စက်ကို မှန်ကန်စွာ အသုံးပြုရန် စတင် လည်ပတ်ပါသည်။
- စက်ကို မှန်ကန်စွာ အသုံးပြုရန် စတင် လည်ပတ်ပါသည်။
- စက်ကို မှန်ကန်စွာ အသုံးပြုရန် စတင် လည်ပတ်ပါသည်။



အပေါ်မှ စကားလုံးများကို မကြည့်ဘဲ ဖြေကြည့်ပါ။

1. ဂရမ်ကို ကြည့်ပြီး သင့်တော်သော စကားလုံးဖြင့် ချိတ်ဆက်ပေးပါ။

①



•

②



•

③



•

④



•

⑤



•

㉠

လှည့်

㉡

ထုတ်

㉢

နှိပ်

㉣

ထည့်

㉤

ထည့်

အဖြေ

①-㉡ ②-㉣ ③-㉤ ④-㉠ ⑤-㉢



ကြိယာနဲ့ တွဲပြီး ရှေ့ဝါကျနဲ့ပတ်သက်ပြီး မေးမြန်းတာဖြစ်ပါတယ်။ ကြိယာမှာ အသတ်ရှိရှိ မရှိရှိ '-는지 **알다/모르다**' ကို သုံးပါတယ်။

- **가:** 이 기계를 어떻게 **끄는지** **알아요?** ဒီစက်ကို ဘယ်လို ပိတ်ရလဲ သိလား။
나: 네, 손잡이를 왼쪽으로 돌리면 돼요. **ဟုတ်ကဲ့။** လက်ကိုင်ကို ဘယ်ဘက်ကို လှည့်လိုက်ရင် ရပြီ။
- **가:** 이걸 어떻게 **꽃는지** **모르겠어요.** ဒါ ဘယ်လို ထည့်ရလဲ မသိဘူး။
나: 이쪽을 잡고 **꽃으면** **돼요.** ဒီဘက်ကနေ ကိုင်ပြီး ထည့်ရင် ရတယ်။



'-는지 **알다/모르다**' ကို နားလည်ပြီဆိုရင် ကြိယာကို သုံးပြီး ကွက်လပ်ဖြည့်ကြည့်ပါ။

2. '-는지 **알다/모르다**'를 사용해서 대화를 완성하세요.
'-는지 **알다/모르다**' ကို အသုံးပြုပြီး ကွက်လပ်ဖြည့်ပါ။

- 가:** 이 기계 어떻게 _____? [작동하다]
ဒီစက်ကို ဘယ်လို စက်ဖွင့်လဲ?
나: 네, 스위치를 올리면 돼요. **ဟုတ်။** ခလုတ်ကို ဆွဲတင်လိုက်ရင် ရပြီ။
- 가:** 이걸 어디에 **꽃는지** **알아요?** ဒါကို ဘယ်မှာ ထည့်ရလဲ သိလား။
나: 아니요, _____ . [꽃다]
ဟင့်အင်း၊ ဘယ်လို ထည့်ရလဲ မသိဘူး။
- 가:** 이 전구요. 어떻게 _____? [끼우다]
ဒီ မီးလုံးကိုလေ။ ဘယ်လို တပ်ရလဲသိလား။
나: 잠깐만요. 제가 해 볼게요. **ခဏ။** လုပ်ကြည့်ကြည့်မယ်။

정답 1) 작동하는지 **알아요** 2) 어디에 **꽃는지** **몰라요** 3) 끼우는지 **알아요**



'-는지 **알다/모르다**' ကို သုံးပြီး အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။

- 가:** 시내에 어떻게 _____ **알아요?** မြို့ထဲကို ဘယ်လို သွားရလဲ သိလား။
나: 네, 205번 버스를 타세요. **ဘတ်စ်ကား** နံပါတ် ၂၀၅ကို စီးသွားပါ။
- 가:** 우체국이 어디에 _____ **알아요?** စာတိုက်က ဘယ်မှာ ရှိလဲ သိလား။
나: 은행 옆에 **있어요.** **ဘဏ်ဘေးမှာ** ရှိတယ်။

정답 1. **가**는지 2. **있**는지



대화 2 စကားပြော ၂

Track 131



အင်ဒီခါနဲ့ အလုပ်ကြီးကြပ်သူက စကားပြောနေပါတယ်။ သူတို့ ဘာတွေ ပြောနေလဲဆိုတာ အရင်ဆုံး နားထောင်ကြည့်ပြီး လိုက်ပြောကြည့်ရအောင်။

반 장 오늘 작업은 얼마나 진행됐어요?
ဒီနေ့ အလုပ် ဘယ်လောက် ပြီးသွားလဲ။

인디카 오전에는 골판지 자르는 작업을 끝냈고
요, 오후부터 접고 붙이는 작업을 하고
있어요. 그러면 6시까지 주문 받은 상
자를 완성할 수 있을 것 같아요.
မနက်ပိုင်းတုန်းက ကတ်ထူပြားတွေကို ဖြတ်ပြီးသွားပြီ။
ညနေပိုင်းကစပြီး ခေါက်ပြီး ကပ်တာတွေ လုပ်နေတယ်။
ဒီလိုဆိုရင် ညနေ ခြောက်နာရီအထိတော့ မှာထားတဲ့
ကတ်ထူပုံးတွေ ပြီးမယ်နဲ့ တူတယ်။

얼마 남지 않다
ဘယ်လောက်မှ မကျန်တော့ဘူး။

- 일이 얼마 남지 않았어요. 곧 끝날 거예요.
အလုပ် ဘယ်လောက်မှ မကျန်တော့ဘူး။ ခဏနေဆို ပြီးတော့မှာ။
- 한국으로 떠나는 날이 얼마 남지 않았어요.
ကိုရီးယားကနေ ပြန်ရတော့မယ့် ရက် ဘယ်လောက်မှ မကျန်တော့ဘူး။

반 장 골판지는 충분해요? 어제 작업 끝난 후
에 보니까 얼마 남지 않았던데요.
ကတ်ထူပြားတွေ လောက်ရဲ့လား။ မနေ့က အလုပ်ပြီးချိန်
ကြည့်တော့ ဘယ်လောက်မှ မကျန်တော့ဘူး။

인디카 네, 지난주에 주문한 골판지가 오늘 오후
에 도착할 거니까 문제없을 것 같아요
ဟုတ်ကဲ့၊ အရင်အပတ်က မှာထားတဲ့ ကတ်ထူပြားတွေ
ဒီနေ့ ညနေ ရောက်မှာမို့လို့ ပြဿနာ မရှိလောက်ပါဘူး။

문제없다 **ပြဿနာ မရှိဘူး။**

- 상품의 질이 좋아서 판매하는 데는 문제 없을 거예요.
ပစ္စည်းရဲ့ အရည်အသွေး ကောင်းတာကြောင့် ရောင်းတဲ့ အခါ ပြဿနာ မရှိလောက်ပါဘူး။
- 다음 주 출장 준비는 문제 없이 잘되고 있습니까?
နောက်အပတ် အလုပ်ခရီးထွက်ဖို့ ပြင်ဆင်တာ ပြဿနာမရှိဘဲ အဆင်ပြေရဲ့လား။




သေချာ နားထောင် လိုက်ဆိုပြီးရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 인디카 씨는 오전에 무슨 일을 했어요?
အင်ဒီခါက ဒီနေ့ မနက်ပိုင်းမှာ ဘာလုပ်ခဲ့လဲ။
2. 인디카 씨는 골판지를 언제 주문했어요?
အင်ဒီခါက ကတ်ထူပြားတွေကို ဘယ်အချိန်က မှာခဲ့လဲ။

정답 1. 골판지 자르는 일을 했어요. 2. 지난주에 주문했어요.



ထုပ်ိုးချိန် လိုအပ်တဲ့ ဝေါဟာရတွေကို လေ့လာသင်ယူရအောင်။



ခဲာ
တိုင်းတာသည်




ခာာ
ဖြတ်တောက်သည်



ဝါာ
ညှပ်သည်



ချဲာ
ခေါက်သည်




ပူါာ
ကပ်သည်



ာာ
တပ်သည်



ချဲာ
ညှိသည်



ဝင်ခဲာ
ပြီးစီးသည်



ချဲာ
ပြုလုပ်သည်



ပူါာ
ရွှေ့သည်

- ခာာခဲာ ခဲာ ခဲာ။
ကတ်ထူပုံးကို ဖြတ်ပြီးနောက် ခေါက်ပါ။
- ခာာခဲာ ခဲာ ခဲာ။
ကတ်ထူပုံးမှာ လက်ကိုင် တပ်ပြီးရင် ပြီးပြီ။
- ခာာခဲာ ခဲာ ခဲာ။
ကတ်ထူပုံးကို ရွှေ့တဲ့ အလုပ်ကို လုပ်နေတယ်။



အပေါ်က ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။


1. ဂရိမ်း မှတ် ပြုစုပုံ (ခဲာ) မှာ ခဲာ ခဲာ။
ပုံနဲ့ သင့်တော်သော စကားလုံးကို ဥပမာထဲမှ ရွေးထည့်ပေးပါ။



1)



2)



3)



4)



5)

ခဲာ

ပူါာ

ခာာ

ချဲာ

ဝါာ

ခဲာ

ခဲာ 1) ခဲာ 2) ခာာ 3) ဝါာ 4) ခဲာ 5) ပူါာ



မဖြစ်သေးသော အပြုအမူ သို့မဟုတ် အခြေအနေကို ခန့်မှန်းသည့် အခါတွင် အသုံးပြုသည်။ လှုပ်ရှားမှုပြု ဖြစ်ခြင်းပြု ဂုဏ်ရည်ပြု ကြိယာနှင့်အတူ အသုံးပြုသည်။

- 가: 언제 작업이 **끝날 것 같아요**? 아 लुပ် ʈာʈအချိန် ပြီးမယ်လို့ ထင်လဲ။
- 나: 6시쯤 **끝날 것 같아요**. ыြောက်နာရီလောက် ပြီးမယ်နဲ့ တူတယ်။
- 가: 곧 비가 **올 것 같아요**. ыိုးရွာတော့မယ်နဲ့ တူတယ်။
- 나: 그래요? 우산은 가지고 왔어요? ʈကယ်လား။ ထီးယူလာလား။



비교해 보세요 ыိုင်းယှဉ်ကြည့်ပါ။

✓ '-(으)ㄹ 것 같다' နဲ့ '-는/(으)ㄴ 같다'

'-(으)ㄹ 것 같다', ကို အနာဂတ်နှင့် ပတ်သက်ပြီး ခန့်မှန်းသည့် အခါ သုံးပြီး '-는/(으)ㄴ 같다' ကို ယခုလက်ရှိအချိန်နှင့် ပတ်သက်သော ထင်မြင်ချက်များတွင် သုံးသည်။

- 오후에는 비가 **올 것 같아요**.
- 지금 비가 **오는 것 같아요**.



'-(으)ㄹ 것 같다' ကို နားလည်ပြီဆိုရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

2. '-(으)ㄹ 것 같다'를 사용해서 대화를 완성하세요.

'-(으)ㄹ 것 같다' ကို အသုံးပြုပြီး အောက်မှ ဝါကျများကို ဆက်ပါ။

1) 가: 언제까지 완성할 수 있을까요? ʈာʈအချိန်လောက် ပြီးနိုင်မလဲ။

나: _____. [2시까지 할 수 있다 ʈနာရီအထိ ပြီးနိုင်မယ်လို့ ထင်တယ်။]

2) 가: 상자 300개를 내일 아침까지 제작할 수 있을까요?

 ပံ့: အခု ၃၀၀ကို မနက်ဖြန်မနက်ထိ လုပ်နိုင်ပါ့မလား။

나: _____. [그것은 힘들다 ʈဲ့ဒါတော့ ခက်မယ်နဲ့ တူတယ်။]

3) 가: _____?

 [자르는 작업을 다 끝낼 수 있다 ыြတ်တဲ့ အလုပ်ကို အကုန် ပြီးနိုင်မယ်လို့ ထင်လား။]

나: 그럼요. 제가 도와줄 테니까 걱정하지 마세요. ʈင်း၊ ကျွန်တော် ကူလုပ်ပေးမှာမို့လို့ စိတ်မပူပါနဲ့။

4) 가: 하루 씨, 내일 같이 소풍을 가는 게 어때요? ʈာ၇၇ မနက်ဖြန် အတူတူ ပျော်ပွဲစားထွက်ရင် ကောင်းမလား။

나: _____. [날씨가 아주 맑다 ၇ာသီဥတု သာယာမယ်နဲ့ တူတယ်။]

정답 1) 2시까지 할 수 있을 것 같아요 2) 그것은 힘들 것 같아요

 3) 자르는 작업을 다 끝낼 수 있을 것 같아요 4) 날씨가 아주 맑을 것 같아요



활동 **အသုံးချသင်ခန်းစာများ**

작업하는 방법을 모르면 어떻게 말해야 돼요? <보기>처럼 물어보세요.
စက်ကိုင်တွယ်တဲ့ နည်းလမ်းကို မသိရင် ဘယ်လိုမျိုး ပြောရမလဲ။ ဥပမာအတိုင်း ပြောကြည့်ပါ။

보기



작동하다 **လည်ပတ်သည်**

가: 이거 어떻게 작동하는지 알아요? 좀 가르쳐 주세요.
ဒီ စက်ကို ဘယ်လို ကိုင်ရမလဲ သိလား။ သိလား။ ပြပေးပါ။

나: 네, 보세요. 이렇게 하면 돼요.
အင်း၊ ဒီမှာကြည့် ဒီလို လုပ်ရင် ရပြီ။

1)



꽂다

2)



걸다

3)




자르다

4)



상자를 접다

5)



달다

6)



조절하다

- 정답**
- 1) 이거 어떻게 꽂는지 알아요? 좀 가르쳐 주세요.
 - 2) 이거 어떻게 거는지 알아요? 좀 가르쳐 주세요.
 - 3) 이거 어떻게 자르는지 알아요? 좀 가르쳐 주세요.
 - 4) 이거 어떻게 접는지 알아요? 좀 가르쳐 주세요.
 - 5) 이거 어떻게 다는지 알아요? 좀 가르쳐 주세요.
 - 6) 이거 어떻게 조절하는지 알아요? 좀 가르쳐 주세요.



안전한 도구 및 기계 사용법

ကိရိယာများနှင့် စက်ပစ္စည်းများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်နည်း



수공구는 확실하게 잡고 작업물에 정확하게 장착 후
사용해야 합니다.
လက်ကိုင်ကို ခိုင်မြဲစွာ ကိုင်ပြီး ပစ္စည်းနှင့် အဝင်ခွင်ကျ ထားပြီးမှ
အသုံးပြုပါ။

회전하는 기계를 사용할 때는 장갑을 착용한 채로
만져서는 안 됩니다.

လည်ပတ်နေသော စက်ပစ္စည်းကို အသုံးပြုချိန် လက်အိတ်
စွပ်ပြီး မကိုင်တွယ်သင့်ပါ။



연마 작업을 할 때는 장갑을 벗고 저속으로 회전시키면서
맨손으로 작업해야 합니다.

ကျောက်သွေးစက် စသော မျက်နှာပြင်ညှိစက်များကို ကိုင်တွယ်ချိန်
အရှိန် ဖြည်းဖြည်းဖြင့် လည်ပတ်ပြီး လက်ဗလာဖြင့်
လုပ်ကိုင်သင့်သည်။

선반 작업을 시작하기 전에 일정 시간 기계를 공회전
시켜서 부품의 물림 상태를 확인해야 합니다.

တွင်ခုံဖြင့် အလုပ်မလုပ်ခင် ခဏတဖြုတ် စက်သတ်ပြီး
အပိုကိရိယာပစ္စည်းများ စက်တွင် နေရာတကျ ခိုင်မြဲစွာ
တပ်ဆင်ထားခြင်း ရှိ မရှိကို စစ်ဆေးသင့်ပါသည်။





EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ



မေးခွန်း ၁နဲ့ ၂မှာ အကြောင်းအရာနဲ့ ပတ်သက်သော စကားလုံးများကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နားမထောင်မီ မေးခွန်းကို သေချာစွာ ဖတ်ပါ။

[1~2] 들은 것을 고르십시오. **နားထောင်ပြီး အဖြေရွေးပေးပါ။**



- 1. ① 접어요. ② 작아요. ③ 줍어요. ④ 저예요.
- 2. ① 내려요. ② 놀러요. ③ 올려요. ④ 붙여요.



မေးခွန်း ၃နဲ့ ၄မှာ အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပြီး မေးခွန်း ၅မှာ စကားပြောတာကို နားထောင်၍ မေးခွန်းအတွက် အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ နားမထောင်မီ မေးခွန်းကို သေချာစွာ ဖတ်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오. **မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးပါ။**

- 3. ① 아니요, 잘 쓸 수 있어요. ② 네, 전에도 사용해 봤어요.
- ③ 네, 주임님한테 물어볼게요. ④ 아니요, 기계가 여기 없어요.
- 4. ① 4시면 끝날 것 같아요. ② 이제 골판지를 오리세요.
- ③ 빨리 주문을 해야겠어요. ④ 상자는 이쪽에 쌓아 두세요.

5. **이야기를 듣고 질문에 알맞은 대답을 고르십시오.**
နားထောင်ပြီး မေးခွန်းနှင့် သင့်တော်သော အဖြေကို ရွေးပေးပါ။

남자가 해야 하는 일은 무엇입니까? **ယောက်ျားလေးက လုပ်ရမယ့် အလုပ်ကို ဖော်ပြပါ။**

- ① 기계를 고쳐야 합니다. ② 기계를 옮겨야 합니다.
- ③ 기계로 작업해야 합니다. ④ 기계 사용법을 가르쳐야 합니다.

🔊 듣기 대본 စာသား

1. **남:** 지금 상자를 접고 있지요? အခု ကတ်ထုပုံကို ခေါက်နေတာလား။
여: 네, 지금 작업 중이에요. **အင်း:** အခု လုပ်နေတာ။
2. **여:** 어떻게 하면 작동해요? စက်လည်အောင် ဘယ်လို လုပ်ရလဲ။
남: 여기를 누르면 돼요. ဒါကို နှိပ်ရင် ရပြီ။
3. **여:** 이 기계 어떻게 사용하는지 알아요? ဒီ စက်ကို ဘယ်လို သုံးရလဲ သိလား။
4. **여:** 상자 제작은 다 끝났어요? ကတ်ထုပုံ လုပ်တာ အကုန် ပြီးပြီလား။
5. **여:** 여기가 다음 주부터 일하게 될 작업장이예요. 이걸 리한 씨가 사용할 뻔당기고요. 어떻게 사용하는지 알지요?
ဒီနေရာက နောက်အပတ်ကစပြီး အလုပ်လုပ်ရမယ့် လုပ်ငန်းခွင်ပါ။ ဒါက ရီဟန်က ကိုင်ရမယ့် ကြိုးသိုင်းစက်ပါ။ ဘယ်လို သုံးရလဲ သိတယ်လား။
남: 네, 어제 배웠습니다. 전에 다른 공장에서도 사용해 봤고요. **ဟုတ်၊ မနော့က သင်ထားပါတယ်။ အရင် စက်ရုံမှာလည်း ကိုင်ဖူးပါတယ်။**
여: 그럼 잘하시겠네요. 먼저 여기 있는 안전 스위치를 내린 후에 사용하세요. **ဒါဆို တော်တော် ကျွမ်းမှာပါ။ အရင်ဆုံး ဒီက ဘေးကင်းခလုတ်ကို ချပြီးမှ အသုံးပြုပါ။**
남: 네, 알겠습니다. **ဟုတ်ကဲ့၊ သိပါပြီ။**

정답 1. ① 2. ② 3. ② 4. ① 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-42**

1. **다음을 듣고 질문에 알맞은 것을 고르십시오.**
မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

- 남자는 무엇을 안내하고 있습니까? **ယောက်ျားလေးက ဘာကို ကြော်ညာနေပါသလဲ။****
- | | |
|-------------|---------------|
| ① 작업 위치와 장소 | ② 작업장 청소 방법 |
| ③ 작업 도구 이용법 | ④ 작업할 때 주의할 점 |

🔊 확장 연습 듣기 대본 ထပ်ဆောင်း လေ့ကျင့်ရန် စာသား

남: 어제 저녁에 작업장 청소를 했습니다. 바닥에 물이 남아 있어서 넘어질 수 있습니다. 조심하십시오. 그리고 작업장에 있는 기계에 물이 들어가지 않도록 조심해 주십시오.
မနော့ညနေက လုပ်ငန်းခွင် သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။ ကြမ်းပြင်မှာ ရေတွေ ကျန်နေသေးတာကြောင့် ချော်လဲနိုင်ပါတယ်။ သတိထားပါ။ ပြီးတော့ လုပ်ငန်းခွင်မှာ ရှိတဲ့ စက်ထဲကို ရေမဝင်သွားအောင် ဂရုစိုက်ပေးပါ။

정답 1. ④




EPS-TOPIK 읽기 EPS-TOPIK အဖတ် စာမေးပွဲ



မေးခွန်း ၁နဲ့ ၂မှာ ပုံကို ကြည့်ပြီး သင့်တော်တဲ့ ဝါကျကို ရွေးပေးရမှာပါ။ လေ့လာထားတဲ့ ဝေါဟာရ တွေနဲ့ အောက်ပါ မေးခွန်းတွေကို ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오. ပုံကို ကြည့်ပြီး ကိုက်ညီသော ဝါကျကို ရွေးပေးပါ။



- ① 목재입니다. ② 상자입니다.
- ③ 철근입니다. ④ 전구입니다.



- ① 전선을 걸고 있습니다. ② 버튼을 누르고 있습니다.
- ③ 스위치를 올리고 있습니다. ④ 손잡이를 돌리고 있습니다.



မေးခွန်း ၃နဲ့ ၄မှာ သင့်တော်တဲ့ စကားလုံးကို ကွက်လပ်မှာ ဖြည့်ပေးရမှာ ဖြစ်ပြီး မေးခွန်း ၅မှာ စာပိုဒ်ကို ကြည့်ပြီး မေးခွန်း ဖြေပေးရမှာပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်တွင် အသင့်တော်ဆုံးသော အရာကို ရွေးပါ။

3. 기계를 다 사용한 후에는 반드시 전원 스위치를 _____ 합니다. စက်ကို အသုံးပြုပြီးနောက် ပါဝါလုတ်ကို အသေအချာ အောက်ချ ရမည် ဖြစ်ပါတယ်။

- ① 넣어야 ② 내려야 ③ 꽃아야 ④ 작동해야

4. 칼로 종이를 _____ 때는 손을 다치지 않게 조심해야 합니다. စားဖြင့် စက္ကူကို ဖြတ်ချိန် လက်ကို မထိမိစေရန် ဂရုစိုက်ပါ။

- ① 잘 ② 붙일 ③ 자를 ④ 접을

5. 다음 질문에 답하십시오. အောက်ပါ မေးခွန်းကို ဖြေပါ။

민수 씨는 뱀비를 만드는 곳에서 일을 합니다. 그런데 민수 씨는 이 일을 시작한 지가 얼마 안 됐기 때문에 기계를 어떻게 작동하는지 모릅니다. 그래서 주로 물건을 옮기는 일을 하고 있습니다. 그렇지만 곧 기계를 작동하는 방법을 배워서 뱀비 만드는 일을 할 겁니다.

မင်းဆူဟာ ဒယ်အိုးလုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ မင်းဆူဟာ ဒီအလုပ်ကို စလုပ်တာ မကြာသေးတာကြောင့် စက်ကို ဘယ်လို ကိုင်တွယ်ရမလဲ မသိသေးပါဘူး။ ဒါကြောင့် ပစ္စည်းတွေ ရွေ့တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ ဒါပေမဲ့ မကြာခင် စက် ကိုင်တွယ်ပုံကို သင်ယူပြီး ထုတ်လုပ်ရေးဖက်ကို လုပ်တော့မှာပါ။

민수 씨는 지금 무슨 일을 합니까? မင်းဆူက အခု ဘာလုပ်နေလဲ။

- ① 뱀비를 팝니다. ② 물건을 옮깁니다.
- ③ 뱀비를 만듭니다. ④ 기계를 작동합니다.

정답 1. ② 2. ② 3. ② 4. ③ 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1. 전화를 잘못 _____ 그냥 끊지 말고 “미안합니다.” 하고 이야기해야 합니다.
ဖုန်း မှား ဆက်မိရင် ဒီတိုင်း မချလိုက်ပဲနဲ့ ဆောရီးလို့ ပြောသင့်တယ်။

- ① 울렸으면
- ② 울었으면
- ③ 걸었으면
- ④ 걸렸으면

2. 한국 생활을 하다가 어려운 일이 있으면 센터에 있는 _____ 에 가서 이야기해 보십시오.
ကိုရီးယားမှာ နေထိုင်နေရင်းနဲ့ အခက်အခဲ ရှိပါက စင်တာမှာ ရှိတဲ့ ဆွေးနွေးခန်း သွားပြီး စကားပြောကြည့်ပါ။

- ① 자료실
- ② 상담실
- ③ 준비실
- ④ 체력단력실

3. 몸이 아파서 출근을 못했는데 리한 씨가 퇴근길에 약을 사다 주었습니다. 리한 씨에게 많이 _____ .
နာကျင်ကိုက်ခဲနေတာကြောင့် ရုံး မသွားနိုင်တာကို ရီဟန်က ရုံးဆင်းချိန်မှာ ဆေးဝယ်လာပေးတယ်။ ရီဟန်ကို အရမ်း ကျေးဇူးတင်တာပဲ။

- ① 쉬웠습니다
- ② 고마웠습니다
- ③ 어려웠습니다
- ④ 친절했습니다

정답 1. ③ 2. ② 3. ②



발음 အသံထွက်

P-21

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆိုကြရင် အသံပြောင်းပါတယ်။ သံပြတ်နဲ့ လျှာလိပ်သံတို့ ဆုံရင် သူတို့ နှစ်ခုစလုံးဟာ နှာသံဖြစ်သွားပါတယ်။ ဒါပေမဲ့ အသံထွက်တဲ့ တည်နေရာကတော့ မပြောင်းပါဘူး။

- (1) 국립, 격려, 독립
- (2) 압력, 협력, 격리
- (3) 서로 협력해야 해요. / 내일이 독립 기념일이예요.

철근을 옮겨 놓으세요


ကွန်ကရစ် သံချောင်းတွေကို ရွှေ့ ပေးပါ။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အလုပ်ခွင် စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း
- သဒ္ဒါ -아/어 놓다, -지요
- ဝေါဟာရနှင့် အသုံးများ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုင်ရာ ထုပ်ပိုးခြင်းနဲ့ ဖြန့်ဖြူးခြင်းလုပ်ငန်းဆိုင်ရာ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး စက်ပစ္စည်းကြီးများ



대화 1 စကားပြော ၁



အာဒစ်က ဂေါ်နုကို ဒီနေ့ အလုပ်မှာ ဘာလုပ်သင့်လဲဆိုတဲ့ အကြောင်း ပြောပြနေတာပါ။ ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

အိတ် 여러분 지금부터 오늘 해야 할 작업을 **알려 드리겠습니다.** 오늘은 거푸집을 설치하고 철근을 조립하는 일을 할 겁니다. 저희 팀은 먼저 여기 있는 철근을 3층으로 **옮겨 놓을** 건데요. 철근을 모두 옮겨 놓은 후에는 건우 씨가 거푸집 설치팀 반장에게 보고해 주세요. 그러면 거푸집 설치팀에서 작업을 시작할 겁니다.

အားလုံးကို အခုချိန်ကစပြီး ဒီနေ့ လုပ်ရမယ့် အလုပ်အကြောင်းကို ပြောပြပါမယ်။ ဒီနေ့ ကွန်ကရစ်မို ဆောက်ပြီး အောက်ခံ ကွန်ကရစ်သံချောင်းတွေကို တပ်ဆင်တဲ့ အလုပ်လုပ်ရမှာပါ။ ကျွန်တော်တို့ အဖွဲ့က အရင်ဆုံး ဒီမှာ ရှိတဲ့ သံချောင်းတွေကို သုံးလွှာဆီ ပြောင်းရွှေ့ထားရမယ်။ သံချောင်းတွေ အကုန်လုံး ပြောင်းရွှေ့ပြီးရင် ဂေါ်နုက ကွန်ကရစ်မို ဆောက်မယ့် အလုပ်ကြီးကြပ်သူဆီ အကြောင်းကြားပေးပါ။ အဲ့ဆို ကွန်ကရစ်မို ဆောက်တဲ့ အဖွဲ့က အလုပ် စလုပ်လို့ရပြီ။

ကျွ 네, 알겠어요. 작업이 끝나면 **바로** 보고할게요. **ဟတ်ကဲ့** သိပါပြီ။ အလုပ်ပြီးရင် ချက်ချင်း အကြောင်းကြားပေးပါမယ်။

အိတ် 그 후엔 바로 조립 작업을 시작할게요. 자, 그럼 시작합시다. **အဲ့တာပြီးရင်** ချက်ချင်း သံချောင်းဆင်တဲ့ အလုပ်ကို စမယ်။ ကဲ အခုပဲ အလုပ်စရအောင်။

-아/어 드리다 ပေးပါသည်။
'-아/어 주다' ၏ အမြင့်သုံးစကားလုံး ဖြစ်သည်။
· 제가 도와 드리겠습니다. ကျွန်တော် ကူညီပေးပါ့မယ်။
· 내일까지 자세한 출장 일정을 알려 드리겠습니다. မနက်ဖြန်အထိ အလုပ်ခရီး ထွက်ဖို့ နေ့ ရက်အစီအစဉ် အသေးစိတ်ကို အသိပေး ပါ့မယ်။

바로 ချက်ချင်း
· 지금 바로 출발하려고 합니다. အခုချက်ချင်း စထွက်မလို့ လုပ်နေပါတယ်။
· 회사에 도착하면 바로 연락드리겠습니다. ကုမ္ပဏီကို ရောက်ရင် ချက်ချင်း ဆက်သွယ်ပါ မယ်။



သေချာ နားထောင်လိုက်ဆိုပြီးရင် အောက်ပါ မေးခွန်းများကို ဖြေကြရအောင်။

1. အိတ် ခုနစ် ခုနစ် ခုနစ် မှာ ဘာလုပ်သင့်လဲ ဆိုတာကို မေးခွန်းကို ဖြေကြရအောင်။
2. ဂရုစိုက် ခုနစ် ခုနစ် ခုနစ် မှာ ဘာလုပ်သင့်လဲ ဆိုတာကို မေးခွန်းကို ဖြေကြရအောင်။

정답 1. 철근을 3층으로 옮겨 놓을 거예요. 2. 철근 조립 작업을 할 거예요.



အပို ၁ ဝေါဟာရ ၁

အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်




အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အသုံးများတဲ့ စကားလုံးတွေနဲ့ အဆောက်အအုံ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လေ့လာသင်ယူရအောင်။




အဆောက်အအုံ
ဆောက်လုပ်ရေး



အဆောက်အအုံ
ဆောက်လုပ်ရေးလုပ်ငန်းခွင်



အောက်
အုတ်




အုတ်
ကွန်ကရစ် သံချောင်း



အိတ်
အိတ်



အိတ်
အိတ်




အဆောက်အအုံ
အဆောက်အအုံ ဆောက်လုပ်သည်။



အိတ်
အိတ်



အိတ်
အိတ်



အိတ်
အိတ်



အိတ်
အိတ်



အိတ်
အိတ်

- အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုံခြုံရေးဦးထုပ်ကို အမြဲ ဆောင်းထားရမည်။
- အဆောက်အအုံ ဆောက်လုပ်ရေး အချိန် အရင်ဆုံး အိတ် အဆင်ပြေစေရမည်။




အထက်မှ ဝေါဟာရတွေကို မကြည့်ဘဲ အောက်ပါ ကွက်လပ်ကို ဖြည့်ကြည့်ပါ။

၁. ဂရမ်မံဆိုင်ရာ ဝေါဟာရ (အိတ်) မှာ အောက်ပါ ကွက်လပ်ကို ဖြည့်ကြည့်ပါ။

၁) []




၂) []



၃) []



၄) []



၆) []

၅) []



- အိတ်
- အိတ်
- အိတ်
- အိတ်
- အိတ်
- အိတ်

အဖြေ ၁) အိတ် ၂) အိတ် ၃) အိတ် ၄) အိတ် ၅) အိတ် ၆) အိတ်



လုပ်ဆောင်ပြီးသည့်နောက် ထို လုပ်ဆောင်ချက်က ဆက်လက်တည်ရှိနေသော အနေအထားကို ညွှန်ပြချိန်တွင် သုံးသည်။ ကြိယာနှင့်သာ တွဲသုံးသည်။

ㅏ, ㅑ → -아 놓다	ㅓ, ㅕ, ㅣ → -어 놓다	하다 → 해 놓다
사다 → 사 놓다 달다 → 달아 놓다	쓰다 → 써 놓다 만들다 → 만들어 놓다	준비하다 → 준비해 놓다 청소하다 → 청소해 놓다

- 가: 언제 장을 보러 가요? **ဘယ်အချိန် ဈေးသွားမှာလဲ။**
- 나: 벌써 **봐 놓았어요.** **ဈေးသွားထားပြီးပြီ။**
- 내일까지 문을 **달아 놓을게요.** **မနက်ဖြန်အထိ တံခါးပိတ်ထားပါမယ်။**
- 먼저 벽돌을 **옮겨 놓으세요.** **အုတ်တွေကို အရင် ရွှေ့ထားပါ။**



'-아/어 놓다' ကို နားလည်ပြီဆိုရင် အောက်ပါ ဝါကျများကို ဖြည့်ပါ။

2. 대화를 읽고 맞는 답을 고르세요. **ဝါကျများကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးပါ။**

1)

가: 여기에 있는 벽돌을 어떻게 할까요? **ဒီမှာ ရှိနေတဲ့ အုတ်တွေကို ဘယ်လိုလုပ်ရမလဲ။**

나: _____.

- ① 저쪽으로 옮기고 있어요
- ② 저쪽으로 옮겨 놓으세요

2)

가: 아딧 씨, 콘크리트는 만들어 놓았어요? **အာဒစ် ကွန်ကရစ် ဖော်ထားပြီးပြီလား။**

나: _____.

- ① 네, 다 해 놓았어요
- ② 네, 이제 할 거예요

정답 1) ② 2) ①



ထပ်ပြီး လေ့လာကြရအောင်။ '-아/어 놓다' ကို အသုံးပြုပြီး အောက်က ဝါကျများကို ဖြည့်ပါ။


쌓다 청소하다 준비하다

1. 여기에 상자를 _____ 놓으면 돼요.
2. 회의 자료를 미리 _____ 놓으세요.
3. 퇴근 전까지 작업장을 _____ 놓으세요.

정답 1. 쌓아 2. 준비해 3. 청소해



대화 2 စကားပြော ၂



မိုနီခါက လက်ထောက်မန်နေဂျာနဲ့ ပြောနေတာကို နားထောင်ရအောင်။ နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

대 리 모니카 씨, 내일 오전에 납품할 물건 포장은 다 끝났지요?

မိုနီခါ-မနက်ဖြန် မနက် သွင်းရမယ့် ပစ္စည်းတွေ ပါကင် ထုပ်ပြီးသွားပြီမလား။

모니카 네, 대리님. 크기별로 분류해서 따로 포장해 놓았어요. 한번 확인해 보시겠어요?

ဟုတ်ကဲ့၊ ဆရာ။ အရွယ်အစားအလိုက် ခွဲပြီး ထုပ်ပိုးထားပါတယ်။ တစ်ချက်လောက် စစ်ကြည့်ပေးပါလား။

대 리 좋아요. 같이 가 봅시다. 음, 대자가 30박스, 중자가 40박스..... 어, 그런데 소자가 왜 30박스밖에 안 돼요?

အိုကေ၊ အတူတူ သွားကြည့်ရအောင်။ အင်း.....အကြီးက အခု သုံးဆယ်၊ အလတ်ဆိုင်က အခု လေးဆယ်..... အော်.. ဒါနဲ့ အသေးက ဘာလို့ ပုံး အခု သုံးဆယ်အပြင် မရှိတာလဲ။

모니카 네? 30박스 아닌가요?

အမ်။ ပုံး အခု သုံးဆယ် မဟုတ်ဘူးလား။

대 리 여기 주문서에 32박스라고 되어 있잖아요. 가서 물건 있는지 빨리 확인해 보세요.

ဒီ အော်ဒါစာရွက်မှာ ၃၂ ပုံးလို့ ရေးထားတယ်လေ။ ပစ္စည်း ရှိသေးလား မြန်မြန် သွားစစ်ကြည့်။

따로 သပ်သပ်စီ/သီးခြား/တစ်နေရာစီ

- 일 때문에 나는 가족과 따로 살고 있어요. အလုပ်ကြောင့် ငါက မိသားစုနဲ့ တစ်နေရာစီ နေနေတယ်။
- 기차에 자리가 없어서 아내와 따로 앉았어요. ရထားပေါ်မှာ နေရာ မရှိလို့ ဇနီးနဲ့ တစ်နေရာစီ ထိုင်ခဲ့တယ်။

밖에 ကလွဲလို့၊ အပြင်

အနောက်တွင် အပြင်းစကားလုံးဖြင့် တွဲရက် အသုံးပြုသည်။

- 우리 사장님은 일밖에 모르세요. ကျွန်တော်တို့ သူဌေးကတော့ အလုပ်ကလွဲလို့ မသိဘူး။
- 우리 회사는 일요일밖에 안 쉬어요. ကျွန်တော်တို့ ကုမ္ပဏီကတော့ တနင်္ဂနွေနေ့ ကလွဲလို့ မနားဘူး။



နားထောင်ပြီး လိုက်ဆိုကြည့်ပြီးပြီလား။ ဒါဆို အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 모니카 씨가 포장한 물건은 언제 납품할 거예요?
မိုနီခါက ထုပ်ပိုးနေသော ပစ္စည်းတွေ ဘယ်အချိန် ပြန်ပို့ပေးရမလဲ။
2. 소자 박스는 몇 박스를 납품해야 해요?
ဆိုဒ်အသေး ပုံးက ဘယ်နှခု ပြန်ပို့ပေးရမလဲ။

정답 1. 내일 오전에 납품할 거예요. 2. 32박스를 납품해야 해요.




ပစ္စည်း ဖြန့်တဲ့ နေရာမှာ အလုပ်လုပ်ဖူးပါသလား။ ထုပ်ပိုး ဖြန့်ဝေတာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ လေ့လာသင်ယူရအောင်။




분류하다
အမျိုးအစား ခွဲသည်



싸다/포장하다
ထုပ်ပိုးသည်



담다/넣다
ထည့်သည်




묶다
ချည်နှောင်သည်



나르다
သယ်ဆောင်သည်




쌓다
ဆင့်သည်၊ ပုံသည်




신다
ဝန်တင်သည်



내리다
ဝန်ချသည်



출하하다
ဝန်သယ်သည်



납품하다
ဖြန့်ပို့သည်



အပေါ်က ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ ကွက်လပ်များ ဖြည့်ပါ။


1. 그림에 맞는 표현을 <보기>에서 골라 넣으세요.
ပုံနှင့် ကိုက်ညီသော စကားလုံးကို ဥပမာမှ ရွေးထည့်ပေးပါ။




1)



2)



3)



4)



5)

보기

분류하다

나르다

묶다

포장하다

담다

정답 1) 분류하다 2) 포장하다 3) 담다 4) 묶다 5) 나르다

ပြောသူက နားထောင်သူသည် အဖြစ်အပျက် သို့မဟုတ် အခြေအနေတစ်ခုကို ကြိုတင် သိနေသည်ဟု ယူဆချိန် တွင်လည်းကောင်း၊ ပြောသူမှ နားထောင်သူ၏ ထောက်ခံမှုကို ရယူသည့် အချိန်တွင်လည်းကောင်း အသုံးပြုသည်။ လှုပ်ရှားမှုပြု ဖြစ်ခြင်းပြု ဂုဏ်ရည်ပြု ကြိယာ '-지요?'၊ နာမ်ကို '(이)지요?' နှင့် တွဲသုံးသည်။

동사 (ကြိယာ)	형용사 (နာမဝိသေသန)	명사 (နာမ်)	
-지요	-지요	자음 (ဗျည်း) → 이지요	모음 (သရ) → 지요
알다 → 알지요	작다 → 작지요	학생 → 학생이지요	
보다 → 보지요	크다 → 크지요	의사 → 의사지요	

- 거래처에 물건을 **보냈지요**? ပါတနာကုမ္ပဏီဆီကို ပစ္စည်းတွေ ပို့လိုက်ပြီမဟုတ်လား။
- 작업장을 정리하고 **있지요**? အလုပ်ခန်းကို သန့်ရှင်းရေး လုပ်ပြီးပြီမဟုတ်လား။
- 이반 씨는 미안마 **사람이지요**? အိဗန်က မြန်မာလူမျိုးဟုတ်တယ်မဟုတ်လား။




'-지요?' ကို နားလည်ပြီလား။ ဒါဆိုရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

2. 그림을 보고 '-지요?'를 사용해서 대화를 완성하세요. '-지요?' ကို သုံးပြီး အောက်ပါ ဝါကျများကို ဖြည့်ပါ။



1) 가: 물건은 크기별로 _____?
 ပစ္စည်းတွေကို အရွယ်အစားအလိုက် ခွဲထားပြီးပြီမလား။
 나: 네, 분류해 놓았어요. ဟုတ်ကဲ့။ ခွဲထားပြီးပါပြီ။



2) 가: 상품은 모두 상자에 _____?
 ပစ္စည်းတွေကို ကတ်ထုတ်ထဲ အကုန် ထည့်ပြီးပြီမလား။
 나: 네, 포장한 후에 담아 놓았어요. ဟုတ်ကဲ့။ ပါကင်ထုပ်ပြီး ထည့်လိုက်ပါပြီ။



3) 가: 물건 모두 차에 _____?
 ပစ္စည်းတွေ အကုန် ကားထဲ တင်ပြီးပြီမလား။
 나: 네, 이제 출발하시면 됩니다. ဟုတ်ကဲ့။ အခု ထွက်လို့ ရပါပြီ။

정답 1) 분류했지요 2) 담았지요 3) 실었지요



ထပ်ပြီး လေ့လာကြရအောင်။ '-지요?' နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြေကြည့်ပါ။

1. 가: 가구 공장에서 _____?
 나: 네, 가구 공장에서 일하고 있어요.
2. 가: 이번 휴가 때 고향에 _____?
 나: 아니요, 이번에는 고향에 못 가요.

정답 1. 일하지요 2. 가지요



활동 **အသုံးချသင်ခန်းစာများ**

어떤 작업을 했어요? <보기>처럼 작업을 확인해 보세요.
ဘာအလုပ် လုပ်ခဲ့လဲ။ ဥပမာပေးထားတဲ့အတိုင်း ဖြေကြည့်ပါ။


보기



철근을 옮기다
သံချောင်း ရွှေ့သည်။

가: 철근을 옮겨 놓았지요?
သံချောင်းတွေ
ရွှေ့ထားပြီးပြီမဟုတ်လား။

나: 네, 옮겨 놓았어요
ဟုတ်ကဲ့! ရွှေ့ထားပြီးပါပြီ။



철근을 옮기다
သံချောင်း ရွှေ့သည်။

가: 철근을 옮겨 놓았지요?
သံချောင်းတွေ
ရွှေ့ထားပြီးပြီမဟုတ်လား။


나: 아니요, 지금 옮기고 있어요
ဟင့်အင်း။ အခု ရွှေ့နေတယ်။



상품을 포장하다



철근을 조립하다



거푸집을 설치하다



상품을 분류하다



- 정답**
- 1) 가: 상품을 포장해 놓았지요?
나: 아니요, 지금 포장하고 있어요.
 - 2) 가: 철근을 조립해 놓았지요?
나: 아니요, 지금 조립하고 있어요.
 - 3) 가: 거푸집을 설치해 놓았지요?
나: 네, 설치해 놓았어요.
 - 4) 가: 상품을 분류해 놓았지요?
나: 네, 분류해 놓았어요.



건설 현장의 중장비

ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး စက်ပစ္စည်းကြီးများ



지게차
ပစ္စည်းမတင်ရွှေ့ပြောင်းယာဉ်

짐을 싣고 위아래로 움직여서 짐을 나릅니다.
ဝန်တင်ပြီး အပေါ်အောက် ရွှေ့လျား၍ ပစ္စည်းများ မတင်သယ်ဆောင်ပါသည်။



크레인(기중기)
ကရိန်း

무거운 물건을 들어 올려 아래위 나 수평으로 이동시킵니다.
လေးပင်သော ပစ္စည်းများကို မ-ပြီး အထက် အောက် သို့မဟုတ် ဘေးတိုက် ရွှေ့ပေးသည်



화물차(트럭)
ထရပ်

화물을 실어 나릅니다.
ဝန်များကို သယ်ဆောင်ပို့ ပေးသည်။



굴착기
မြေတူးစက်

땅이나 암석 따위를 파거나 파낸 것을 처리합니다.
မြေ သို့မဟုတ် ကျောက်များကို တူးရာတွင် သို့မဟုတ် ကလော်ထုတ်ရာတွင် သုံးသည်။



불도저
ဘူဒိုဇာ

흙을 밀어 내어 땅을 다지거나 지면을 고르고 평평하게 합니다.
ရွှံ့မြေကို တွန်းထုတ်ပြီး မြေဖိသိပ်ပေး သည် သို့မဟုတ် မြေမျက်နှာပြင် ညှိပေးသည်။



트랙터
ထွန်စက်

무거운 짐이나 농기계를 끕니다.
လေးပင်သော ပစ္စည်း သို့မဟုတ် လယ်ယာသုံး စက်များကို ဆွဲရာတွင် သုံးသည်။



덤프트럭
မြေသယ်စက်

자갈, 모래, 석탄, 쓰레기 따위를 나릅니다.
ကျောက်စရစ်၊ သဲ၊ မီးသွေး၊ အမှိုက် စသည်တို့ကို သယ်ဆောင်သည်။



그레이더
မြေညှိစက်

땅바닥을 깎아 고릅니다.
မြေမျက်နှာပြင်ကို တွန်းညှိပေးသည်။



레미콘
ကွန်ကရစ်ဖျော်စက်

콘크리트가 굳지 않도록 개면서 운반합니다.
သယ်ဆောင်နေစဉ် ကွန်ကရစ် မခဲစေရန် မွှေပေးသည်။











မေးခွန်း ၁နဲ့ ၂မှာ မေးခွန်းနဲ့ သက်ဆိုင်သော ပုံကို ရွေးပေးရမှာ ဖြစ်တယ်။ နားမထောင်မီ မေးခွန်းကို သေချာဖတ်ပါ။

[1~2] 잘 듣고 내용과 관계있는 그림을 고르십시오

အသေအချာ နားထောင်ပြီး အကြောင်းအရာနှင့် ဆက်စပ်မှု ရှိသော ပုံကို ရွေးပေးပါ။



- 1. ①  ②  ③  ④ 
- 2. ①  ②  ③  ④ 



မေးခွန်း ၃နဲ့ ၄မှာ မေးခွန်းအတွက် အဖြေမှန်ကို ရွေးပေးရမယ်။ မေးခွန်း ၅က မေးခွန်းကို နားထောင်ပြီး ဖြေပေးရမယ်။ နားမထောင်မီ မေးခွန်းကို သေချာဖတ်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အသင့်တော်ဆုံးသော အဖြေကို ရွေးပေးပါ။

- 3. ① 아니요, 분류했어요. ② 네, 벌써 해 놓았어요.
③ 네, 아직 안 했을 거예요. ④ 아니요, 분류해 놓았어요.
- 4. ① 글썄요. 확인해 볼게요. ② 아니요, 벌써 끝났어요.
③ 그럼요. 땅을 파고 있어요. ④ 네, 이제 시작할 거예요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးပါ။

앞으로 해야 할 작업이 아닌 것은 무엇입니까?
ရှေ့လျှောက် လုပ်ရမယ့် အလုပ် မဟုတ်တာကို ရွေးပေးပါ။

- ① 철근 조립 ② 거푸집 설치
③ 콘크리트 확인 ④ 콘크리트 타설

📖 **듣기 대본** **စာသား**

1. **여:** 오전에 무슨 작업을 했어요? မနက်က ဘာအလုပ် လုပ်ခဲ့လဲ။
남: 벽돌을 옮겼어요. အုတ်တွေ ရွှေ့ခဲ့တယ်။
2. **여:** 상품을 포장해 놓았어요? ပစ္စည်းတွေ ထုပ်ပိုးထားပြီးပြီလား။
남: 네, 포장해 놓았어요. ဟုတ်ကဲ့၊ ထုပ်ပိုးထားပြီးပါပြီ။
3. **남:** 상품은 모두 분류해 놓았어요? ပစ္စည်းတွေ အကုန် အမျိုးအစားလိုက်ခွဲထားပြီးပြီလား။
4. **남:** 공사장에서 땅을 파는 작업이 끝났지요?
ဆောက်လုပ်ရေးဆိုဒ်မှာ မြေတူးတဲ့ အလုပ် ပြီးပြီမလား။
5. **남:** 이제 거꾸집 설치 작업이 끝났으니까 철근 조립 작업과 콘크리트 타설 작업을 시작하겠습니다. A조는 철근을 3층으로 옮겨 놓으세요. 그리고 강 반장님은 콘크리트 좀 확인해 주세요. 강 반장님, 레미콘은 이미 들어 왔지요?
အခု ကွန်ကရစ်မို ဆောက်ပြီးပြီလို့ သံချောင်းဆင်တာနဲ့ ကွန်ကရစ် လောင်းတာကို စတင် ရပါပြီ။ အေအသင်းက သံချောင်းတွေကို သုံးလွှာဆီ ရွှေ့ထားပေးပါ။ ပြီးတော့ ဆရာဂန်းက ကွန်ကရစ်ကို တစ်ချက် စစ်ကြည့်ပေးပါဦး။ ဆရာဂန်း၊ ကွန်ကရစ်ဖျော်စက် ရောက်လာပြီမလား။ ဆရာဂန်း၊ ကွန်ကရစ်ဖျော်စက် ရောက်လာပြီမလား။

정답 1. ① 2. ③ 3. ② 4. ① 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-43**

1. **대화**를 듣고 **질문**에 **알맞은 것**을 **고르**십시오.
မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

대화 후 남자는 무엇을 하겠습니까? စကားပြောပြီးနောက် ယောက်ျားလေးက ဘာလုပ်မလဲ။

- | | |
|--------------|----------------|
| ① 창고에 갑니다. | ② 바닥을 닦습니다. |
| ③ 페인트를 칠합니다. | ④ 기름을 가지러 갑니다. |

📖 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

- 여:** 수루 씨, 기름 때문에 바닥이 미끄러우니까 바닥 좀 닦아 주세요.
ဆူရူ၊ ဆီကြောင့် ကြမ်းက ရော်နေလို့ ကြမ်းသုတ်ပေးပါ။
- 남:** 네, 알겠습니다. ဟုတ်ကဲ့၊ ကောင်းပါပြီ။
- 여:** 그리고 페인트칠을 해야 하니까 창고에 가서 페인트도 좀 가져다주세요.
ပြီးတော့ ဆေးလည်း သုတ်ရဦးမှာမို့ ဂိုဒေါင်ကို သွားပြီး သုတ်ဆေးလည်း ယူလာပေးပါ။
- 남:** 알겠습니다. 빨리 닦고 창고에 다녀올게요.
ဟုတ်ကဲ့။ မြန်မြန် သုတ်ပြီး ဂိုဒေါင်ကို သွားလိမ့်ပါ့မယ်။


정답 1. ②




မေးခွန်း ၁နဲ့ ၂မှာ ပုံကို ကြည့်ပြီး မေးခွန်းဖြေပေးရမှာ ဖြစ်ပါတယ်။ ခုနက လေ့လာသင်ယူခဲ့တာတွေ သုံးပြီး အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

ပုံကို ကြည့်ပြီး အသင့်တော်ဆုံးသော စကားလုံး သို့မဟုတ် ဝါကျကို ရွေးပေးပါ။

1.  ① 벽돌 ② 철근
③ 비계 ④ 시멘트

2.  ① 상품을 쌓고 있습니다. ② 상품을 내리고 있습니다.
③ 상품을 분류하고 있습니다. ④ 상품을 상자에 담고 있습니다.



မေးခွန်း ၃နဲ့ ၄က သင့်တော်တဲ့ စကားလုံးကို ရွေးပေးရမှာပါ။ မေးခွန်း ၅ကတော့ စာပိုဒ်ကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်တွင် အသင့်တော်ဆုံးသော အဖြေကို ဖြည့်ပေးပါ။

3. 가: 반장님, 몇 개씩 포장할까요? **ဆရာ ဘယ်နှခုစီ ထုပ်ပိုးပေးရမလဲ။**
나: 제품을 열 개씩 모아서 상자에 _____ 됩니다.
ပစ္စည်းကို ဆယ်ခုစီ စုပြီး ပုံးထဲ ထည့်ရင် ရပြီ။

- ① 넣으면 ② 만들면 ③ 자르면 ④ 들어가면

4. 가: 굴착기로 땅을 _____ 놓으세요. **မြေတူးစက်နဲ့ မြေကို တူး ထားပါ။**
나: 네, 알겠습니다. **ဟုတ်ကဲ့၊ သိပါပြီ။**

- ① 파 ② 싸 ③ 묶어 ④ 담아

5. 다음 질문에 답하십시오. **မေးခွန်းဖြေပေးပါ။**

〈작업 현황〉 **အလုပ် ပြီးစီးမှု အခြေအနေ**
상품 분류 크기별로 분류 **ပစ္စည်းခွဲခြားထားမှု** **အရွယ်အစားအလိုက် ခွဲခြားထားမှု**
상품 포장 개별 포장 **ပစ္စည်းထုပ်ပိုးထားမှု** **တစ်ခုချင်းစီ ထုပ်ပိုးထားမှု**

상품을 어떻게 분류했습니까? **ပစ္စည်းတွေကို ဘယ်လို ခွဲထားတာလဲ။**

- ① 무게에 따라 ② 색깔에 따라 ③ 종류에 따라 ④ 크기에 따라

정답 1. ③ 2. ③ 3. ① 4. ① 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~2] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1.

고향에 있는 가족에게 소포를 보내야 하는데 아직 포장을 못 했어요. 우체국에 가서 _____ 를 사서 포장해야겠어요.

မွေးရပ်မြေမှာ ရှိတဲ့ မိသားစုဆီကို ပါဆယ် ပို့ရမှာကို ပါကင် အခုထိ မထုပ်ရသေးဘူး။ စာတိုက်ကို သွားပြီး ကတ်ထူပုံး ဝယ်ပြီး ပါကင်ထုပ်မှ ရမယ်။

- ① 엽서
- ② 상자
- ③ 우표
- ④ 편지지

2.

작업장이 너무 _____ 작업하기가 힘듭니다. 그래서 반장님께 전등을 바꿔 달라고 했습니다.
အလုပ်ခွင်က အရမ်း မှောင်လို့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ဒါကြောင့် အလုပ်ကြီးကြပ်သူ မီးလုံး ပြောင်းပေးပါလို့ ပြောခဲ့တယ်။

- ① 추워서
- ② 어두워서
- ③ 위험해서
- ④ 시끄러워서

3. 다음 글의 내용과 같은 것은 무엇입니까?

အောက်ပါ စာပိုဒ်ထဲက အကြောင်းအရာနဲ့ တူတာက ဘာလဲ။

오늘 회사와 재계약을 했습니다. 포장부에서 조립부로 옮기면서 야간 근무도 하게 되었습니다. 그렇지만 월급이 인상되었고 보너스도 받을 수 있게 되어서 좋습니다. 다음 달부터는 식비를 공장에서 부담해 주기로 했습니다.

ဒီနေ့ ကုမ္ပဏီနဲ့ စာချုပ် ထပ်ချုပ်ခဲ့တယ်။ ပါကင်ပိတ်တဲ့ ဌာနကနေ တပ်ဆင်တဲ့ ဌာနကို ပြောင်းသွားတာကြောင့် ညဆိုင်းအလုပ်လုပ်ဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ လစာက တိုးသွားပြီး ဘိုးနပ်စ် ရနိုင်တာမို့လို့ ကျေနပ်ပါတယ်။ နောက်လကစပြီး စားသောက်စရိတ်ကို စက်ရုံက ပေးမယ်လို့ပြောပါတယ်။

- ① 이 사람의 월급은 내려갈 것입니다.
- ② 이 사람은 낮에만 일하게 되었습니다.
- ③ 이 사람은 앞으로 식비를 다 내야 합니다.
- ④ 이 사람은 새로운 업무로 재계약을 했습니다.

정답 1. ② 2. ② 3. ④




학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အလုပ်ခန်း ပတ်ဝန်းကျင်အခြေအနေကို ဖော်ပြခြင်း၊ နေရာတကျ သိမ်းဆည်းခြင်း
- သဒ္ဒါ - 거든요, -아지다/어지다
- ဝေါဟာရနှင့် အသုံးများ စွင့်ပစ်ပစ္စည်းနဲ့ အလုပ်ခန်း ပတ်ဝန်းကျင် သန့်ရှင်းရေးသုံးပစ္စည်းများ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု လုပ်ငန်းသုံး ကိရိယာများ နေရာတကျ သိမ်းဆည်းခြင်း



대화 1 စကားပြော ၁



ရီဟန်နဲ့ ထူအန်း ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

투안 어, 리한 씨, 무슨 냄새 나지 않아요? 작업장도 아주 엉망이고요.

ရီဟန်ရေ အနံ့ တစ်ခုခု မရဘူးလား။ အလုပ်ရုံလည်း အရမ်းရှုပ်ပွနေတာပဲ။

리한 어제 늦게까지 페인트 작업을 했거든요. 너무 늦어서 정리를 **하나도** 못하고 퇴근했어요.

မနေ့က နောက်ကျတုတ်ထိ ဆေးသုတ်ထားလို့ပါ။ အရမ်း နောက်ကျသွားလို့ တစ်ခုခု မသိမ်းနိုင်ဘဲ အလုပ်ဆင်းသွားတာ။

투안 일 시작하기 전에 환풍기 돌려서 환기부터 해야겠어요. 리한 씨는 작업 도구 먼저 정리해 주세요. 작업 도구는 쓰고 나서 **바로바로** 정리해야 해요. 안 그러면 나중에 못 쓸 수도 **있거든요**.

အလုပ် မစခင် ပန်ကာကို ဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် လုပ်မှ ရမယ်။ ရီဟန်က ကိရိယာပစ္စည်းတွေကို အရင်ဆုံး သိမ်းဆည်းပေးပါ။ ကိရိယာပစ္စည်းတွေက သုံးပြီးရင် ချက်ချင်း သိမ်းရမယ်။ မဟုတ်ရင် နောက်ခါ သုံးလို့မရဘဲ နေမယ်။

리한 네, 제가 얼른 치울게요.
ဟုတ်ကဲ့၊ အမြန် သိမ်းဆည်းလိုက်ပါမယ်။

하나도 တစ်စက်မှ၊ တစ်ခုမှ

အငြင်းစကားလုံးတွေနဲ့ တွဲပြီး လုံးဝ/နည်းနည်းလေးမှ ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

- 점심을 못 먹었는데 배가 하나도 안 고파요.
နေ့လည်စာ မစားနိုင်ခဲ့ပေမဲ့ တစ်စက်မှ ဝိုက်မဘာဘူး။
- 한국어는 조금 할 수 있지만 일본어는 하나도 못해요.
ကိုရီးယားစကား နည်းနည်း တတ်ပေမဲ့ ဂျပန်စကားတော့ တစ်ခုမှ မတတ်ဘူး။

바로바로

- 할 일이 있으면 바로바로 하는 것이 좋다.
လုပ်ရာ အလုပ် ရှိရင် ချက်ချင်း လုပ်တာ ကောင်းတယ်။
- 무슨 일이 있으면 바로 바로 알려 주세요.
ဘာကိစ္စပဲ ရှိရှိ ချက်ချင်း အသိပေးပါ။



နားထောင်ပြီး လိုက်ဆိုကြည့်ပြီးပြီလား။ ဒါဆို အောက်က မေးခွန်းတွေ ဖြေပေးပါ။

1. 작업장에 나는 냄새는 무슨 냄새예요? လုပ်ငန်းခွင်မှာ ဘာအနံ့ ရလဲ။
2. 리한 씨는 먼저 무슨 일을 할 거예요? ရီဟန်က အရင်ဆုံး ဘာလုပ်မလဲ။

정답 1. 페인트 냄새예요. 2. 작업 도구를 정리할 거예요.




어휘 1 **ဝေါဟာရ ၁**

작업장 환경 အလုပ်ခန်း ပတ်ဝန်းကျင်




အလုပ်ခန်း ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို လေ့လာသင်ယူရအောင်။



더럽다
ညစ်ပတ်သည်



깨끗하다
သန့်ရှင်းသည်



엉망이다
ရှုပ်ပွသည်



정리가 잘 되어 있다
နေရာတကျ ရှိသည်



냄새가 심하다
အနံ့ ဆိုးရွားသည်



소음이 심하다
ဆူညံလွန်းသည်



쾌적하다
လန်းဆန်း လတ်ဆတ်သည်



버리다
လွှင့်ပစ်သည်



치우다
သိမ်းဆည်းသည်



정리하다
နေရာတကျလုပ်သည်



환기하다
လေဝင်လေထွက်
ကောင်းအောင် လုပ်သည်



အပေါ်မှ ဝေါဟာရကို မကြည့်ဘဲ အောက်မှ မေးခွန်းများကို ဖြေကြည့်ပါ။

1. 빈칸에 맞는 표현을 <보기>에서 골라 문장을 완성하세요.
ကွက်လပ်တွင် ဆီလျော်သော စကားလုံးကို ဥပမာမှ ရွေးပြီး ဖြည့်စွက်ပါ။



- 보기**
- 치우다
 - 환기하다
 - 버리다
 - 정리하다

- 1) 쓰레기를 _____ . 2) 페인트 통을 _____ .
3) 작업 도구를 _____ . 4) 창문을 열고 _____ .

정답 1) 버려요 2) 치워요 3) 정리해요 4) 환기해요



ရှေ့တွင် ဖြစ်ပြီးသော အခြေအနေ သို့မဟုတ် အပြုအမူနှင့် ပတ်သက်သော အကြောင်းပြချက်ကို ဖော်ပြချိန်တွင် သုံးသည်။ လှုပ်ရှားမှုပြု၊ ဖြစ်ခြင်းပြု၊ ဂုဏ်ရည်ပြုကြိယာတွင် ပေါင်းစပ်တွဲသုံးပြီး နာမ်တွင် 'နာမ်+이다' ပုံစံဖြင့် သုံးသည်။

동사 (ကြိယာ)	형용사 (နာမဝိသေသန)	명사 (နာမ်)	
-거든요	-거든요	자음 (ဗျည်း) → 이거든요	모음 (ဝရ) → 거예요
자다 → 자거든요	싸다 → 싸거든요	학생 → 학생이거든요	
울다 → 울거든요	좋다 → 좋거든요	휴가 → 휴가거든요	

- 가: 작업장이 정말 깨끗하네요. အလုပ်ခန်းက တကယ် သန့်ရှင်းနေတာပဲ။
- 나: 오전에 청소를 했거든요. မနက်ပိုင်း သန့်ရှင်းရေး လုပ်တာမလို့ လေ။
- 가: 내일부터 일주일 동안 쉬어요? မနက်ဖြန်ကစပြီး တစ်ပတ်လောက် နားတာလား။
- 나: 네, 여름 휴가거든요. အင်း။ နွေပိတ်ရက်မို့လို့လေ။



'-거든요' ကို နားလည်ပြီဆိုရင် သင့်တော်တဲ့ စကားလုံးတွေနဲ့ အောက်ပါ ဝါကျများကို ဖြည့်ပါ။

2. 그림을 보고 '-거든요'를 사용해서 대화를 완성하세요.

ပုံကြည့်ပြီး '-거든요' ကို အသုံးပြု၍ ဝါကျများကို ဆက်ပေးပါ။



- 1)
 가: 작업장이 아주 깨끗하네요. အလုပ်ခန်းက အရမ်း သန့် ရှင်းနေတာပဲ။
 나: 그렇죠? 어제 _____ .
 ဟုတ်တယ်။ မနေ့က သန့်ရှင်းရေး လုပ်ထားလို့လေ။



- 2)
 가: 밖이 왜 이렇게 시끄러워요? အပြင်မှာ ဘာလို့ အဲ့လောက် ဆူညံနေတာလဲ။
 나: 지금 _____ .
 အခု ဆောက်လုပ်ရေးလုပ်နေလို့။

정답 1) 청소했거든요 2) 공사를 하고 있거든요



ထပ်ပြီး လေ့လာကြရအောင်။ '-거든요' ကို သုံးပြီး အောက်ပါ ဝါကျများကို ဖြည့်ပါ။

1. 시장에서 장을 봤어요. 시장이 물건 값이 _____ .
 ဈေးမှာ ဈေးသုံးခဲ့တယ်။ ဈေးမှာ ပစ္စည်းတွေ ဈေးသက်သာလို့ပါ။
2. 오늘은 야근을 해야 돼요. 일이 _____ .
 ဒီနေ့ ညဆိုင်း ဆင်းရမယ်။ အလုပ်တွေ များလို့ပါ။

정답 1) 싸거든요 2) 많거든요



ဟုအောင်းနဲ့ ဆူဖီခါတို့ဟာ စိုက်ခင်းပိုင်ရှင်နဲ့ စကားပြောနေကြတယ်။ သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

နောက်ပိုင်း သိမ်းဆည်းနေတာတောင် ဒီလို မစင်အညစ်အကြေးတွေ ပုံနေတော့ သိမ်းဆည်းရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

ဟ ဝေ

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

နည်းနည်းတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့လည်း တစ်ရက်လောက် မသိမ်းဆည်းရင် အရမ်း ရှုပ်ပွသစ်ပတ်သွားလို့ပဲ။

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

ဟုတ်တယ်။ ဒါနဲ့ အဒေါ် မနေ့က တွေ့တာ မစင်အညစ်အကြေး လွှင့်ပစ်တဲ့ နေရာမှာ တခြားအမှိုက်တွေလည်း အများကြီးပဲ။ သီးသန့်ခွဲပြီး လွှင့်ပစ်ရမှာ မဟုတ်ဘူးလား။

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

အဲသလို မဟုတ်ရင်တောင် သူငွေက စွန့်ပစ်ပစ္စည်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မြို့တော်ရုံးကို သွားလိုက်တယ်။ အမှိုက် လွှင့်ပစ်တဲ့ နည်းလမ်းက ပိုပြီး စည်းကမ်းတင်းကြပ်လာတာမို့ ပညာပေးပို့ချတာ နားထောင်ပြီး ပြန်လာရင် ပြန်ပြောပြလိမ့်မယ်။

အဲဒါပေမဲ့လည်း

- ဝေ အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။
- အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

အဲဒါပေမဲ့လည်း မဟုတ်လည်း မ V ရင်တောင်

- ဝေ အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။
- အဲဒါပေမဲ့လည်း အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။
- အဲဒါပေမဲ့လည်း အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။



နားထောင်ပြီး လိုက်ဆိုကြည့်ပြီးပြီလား။ ဒါဆို မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။
2. အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။



စကားလုံး အသစ်များ

အိတ် အညွေအညွေ မိသားစုကို အသုံးအဆောင်ပေးဖို့ အသုံးအဆောင်ပေးရတာ အရမ်းပင်ပန်းတယ်မဟုတ်လား။




စွန့်ပစ်ပစ္စည်း သန့်ရှင်းရေးသုံးပစ္စည်းများနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို လေ့လာသင်ယူရအောင်။



폐기물
စွန့်ပစ်ရေ




폐수
စွန့်ပစ်ဆီ



폐유
လေသန့်ပန်ကာ



분뇨/배설물
မစင်အညစ်အကြေး



환풍기
ပန်ကာ



손수레
လက်တွန်းလှည်း



일륜차
တစ်ဘီး လက်တွန်းလှည်း



사다리
လှေကား



마대
မိုးကာဖျင်ကြမ်းအိတ်



바구니
တောင်း






비닐 끈
ပလတ်စတစ်ကြိုး



အပေါ်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်က မေးခွန်းများကို ဖြေကြည့်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးနှင့် ချိတ်ဆက်ပေးပါ။



㉠ 분뇨

㉡ 사다리

㉢ 폐수

㉣ 환풍기

㉤ 비닐 끈

정답 ①-㉢ ②-㉠ ③-㉡ ④-㉡ ⑤-㉤



ဖြစ်ခြင်းပြု၊ ဂုဏ်ရည်ပြုကြိယာ၏ အခြေအနေ ပြောင်းလဲလာမှုကို ဖော်ပြသည်။

ㅂ, ㅊ → -아지다	ㅅ, ㅌ, ㄹ ၊ ㅍ သဖြင့်. → -어지다	하다 → 해지다
작다 → 작아지다 많다 → 많아지다	크다 → 커지다 적다 → 적어지다	조용하다 → 조용해지다

- 가: 환풍기를 고치니까 어때요? (လေသန့်ပန်ကာ ပြင်လိုက်တော့ ဘယ်လိုနေလဲ။)
- 나: 실내 공기가 훨씬 **깨끗해졌어요**. (အခန်း လေက အများကြီး သန့်ရှင်းသွားတယ်။)
- 매일 아침 운동을 하니까 **건강해졌어요**. (မနက်တိုင်း လေ့ကျင့်ခန်းလုပ်တော့ ကျန်းမာရေး ပိုကောင်းလာတယ်။)

'-아지다/어지다' ကို ဖြစ်ခြင်းပြု၊ ဂုဏ်ရည်ပြုကြိယာတို့နှင့် တွဲဆက်ပါက လှုပ်ရှားမှုပြုကြိယာအဖြစ်သို့ ပြောင်းသွားသည်။ ထို့ကြောင့် '-고 있다' နှင့် အတူတကွ သုံးနိုင်ပြီး လက်ရှိဖြစ်စဉ်ကို ဖော်ပြပေးသည်။

- 날씨가 점점 덥고 있어요. (X) 날씨가 점점 **더워지고 있어요**. (O)
 - 공장이 점점 깨끗하고 있어요. (X) 공장이 점점 **깨끗해지고 있어요**. (O)
- ရာသီဥတု တဖြည်းဖြည်း ပူလာနေပြီ
စက်ရုံက တဖြည်းဖြည်း သန့်ရှင်းလာနေပြီ

대조적 정보 နှိုင်းယှဉ်ချက်

'-아지다/어지다' က ကြိယာနဲ့ '지다' ကြားထဲမှာ '아' သို့မဟုတ် '어' ထည့်ပေးရတဲ့ ကိုရီးယားဘာသာစကားရဲ့ ထူးခြားချက်ကလွဲရင် ကျန်တာ တူပါတယ်။

- 날씨가 **더워졌어요**. (ရာသီဥတုက ပူလာပြီ။)
- 수습 기간이 끝나서 월급이 **많아졌어요**. (အစမ်းခန့်ကာလ ပြီးသွားတော့ လစာက များလာပါတယ်။)



'-아지다/어지다' ကို နားလည်ပြီးဆိုရင် ပေးထားတဲ့ စကားလုံးတွေနဲ့ ဝါကျ ဆက်ကြည့်ပါ။

2. '-아지다/어지다'를 사용하여 문장을 완성하세요. '-아지다/어지다' နဲ့ ဝါကျဆက်ပေးပါ။

1) 강물이 깨끗하다 → 강물이 더럽다
폐수 때문에 _____.

2) 동네가 조용하다 → 동네에 소음이 심하다
공사를 해서 _____.

3) 작업 환경이 나쁘다 → 작업 환경이 쾌적하다
정리 정돈을 잘 하니까 _____.

정답 1) 강물이 더러워졌어요 2) 동네에 소음이 심해졌어요 3) 작업 환경이 쾌적해졌어요






활동 **အသုံးချသင်ခန်းစာများ**

다음을 읽고 질문에 답하세요. **ဖတ်ပြီး မေးခွန်းကို ဖြေကြည့်ပါ။**

정리 정돈은 왜 해야 할까요?

ဘာဖြစ်လို့ သန့်ရှင်းရေး လုပ်ပြီး သိမ်းဆည်းသင့်သလဲ။

1. 물건과 장소의 낭비를 줄일 수 있습니다.
ပစ္စည်းများ နေရာယူမှုနှင့် မလိုအပ်သော နေရာပိုများကို လျော့ချပေးနိုင်ပါသည်။
2. 안전사고를 예방할 수 있습니다. မတော်တဆ ဖြစ်မှုကို ကာကွယ်ပေးနိုင်ပါသည်။
3. 기계를 오랫동안 잘 사용할 수 있습니다. စက်များ တာရှည်ခံ အသုံးပြုနိုင်ပါသည်။
4. 제품의 품질이 좋아집니다. ထုတ်ကုန် အရည်အသွေး ပိုကောင်းစေပါသည်။
5. 생산 품종이 변경될 때 손실을 줄일 수 있습니다.
ထုတ်ကုန် အမျိုးအစား ပြောင်းလဲသောအခါ ပျက်စီးပျောက်ဆုံးမှုကို လျော့ချပေးနိုင်ပါသည်။
6. 즐거운 직장, 발전하는 회사가 될 수 있습니다.
ပျော်ရွှင်စရာကောင်းသော အလုပ်၊ တိုးတက်သော ကုမ္ပဏီ ဖြစ်စေနိုင်ပါသည်။

1. 읽은 내용과 같으면 ○ 다르면 ×에 표시하세요.

မှန်လျှင် O, မှားလျှင် X ရွေးပါ။

- | | | | |
|----------------------------------|---|---|--|
| 1) 정리를 잘하면 안전사고를 줄일 수 있습니다. | ○ | × | |
| 2) 정리를 잘하면 기계를 빨리 바꿀 수 있습니다. | ○ | × | |
| 3) 정리를 잘하면 회사에서 더 즐겁게 일할 수 있습니다. | ○ | × | |

정답 1. 1) O 2) X 3) O



작업 도구 정리 정돈

လုပ်ငန်းသုံးကိရိယာများ နေရာတကျ ထားခြင်း



사용 목적에 따른 공구 정리

သုံးမည့် ရည်ရွယ်ချက်ပေါ် မူတည်ပြီး ကိရိယာပစ္စည်းများကို နေရာတကျ ထားခြင်း

공구는 많은 종류가 있지만 본래의 목적 이외에 사용하는 것은 위험합니다. 알맞은 종류와 크기의 공구를 사용하기 쉬운 곳에 준비해 두세요.

ကိရိယာပစ္စည်း အမျိုးအစား အများအပြား ရှိသော်လည်း နဂို သတ်မှတ်ထားသည့်အတိုင်း အသုံးမပြုပါက အန္တရာယ်များပါသည်။ ကိုက်ညီသော အမျိုးအစား အရွယ်အစား၏ ကိရိယာပစ္စည်းကို အသုံးပြုရန် လွယ်ကူသော နေရာတွင် ပြင်ဆင်ထားပါ။

공구 점검

공구는 항상 점검을 해야 합니다. 고장이 난 것은 폐기하거나 수리해서 사용해야 합니다.
 ကိရိယာပစ္စည်းများကို အမြဲတမ်း စစ်ဆေးသင့်ပါသည်။ ပျက်နေသော ပစ္စည်းများကို စွင့်ပစ်သင့်သည် သို့မဟုတ် ပြန်ပြင်ပြီးမှ အသုံးပြုသင့်ပါသည်။



공구 사용 시 주변 정리 정돈

ကိရိယာပစ္စည်းများ အသုံးပြုချိန် ပတ်ဝန်းကျင် သန့်ရှင်းထားခြင်း

공구를 사용할 장소는 잘 정리되어 있어야 합니다. 공구에 손이나 발을 다치거나 공구가 떨어져서 다칠 수도 있습니다.

ကိရိယာပစ္စည်းများ အသုံးပြုမည့် နေရာကို သေသေချာချာ သန့်ရှင်းရေး လုပ်ထားသင့်ပါသည်။ ကိရိယာများနှင့် ထိခိုက်မိပြီး ခြေလက် ဒဏ်ရာရခြင်း သို့မဟုတ် ကိရိယာများ ပြုတ်ကျ၍ ဒဏ်ရာရခြင်းများ ဖြစ်တတ်ပါသည်။

보관

공구함을 준비하여 종류와 크기별로 공구를 구별하여 보관해야 합니다. 공구를 안전하고 쉽게 사용할 수 있습니다.
 ကိရိယာပစ္စည်းများကို အမျိုးအစားအလိုက် အရွယ်အစားအလိုက် ခွဲခြားပြီး နေရာတကျ သိမ်းထားသင့်ပါသည်။ ကိရိယာပစ္စည်းများကို ဘေးကင်းစွာ အလွယ်တကူ အသုံးပြုနိုင်ပါသည်။





မေးခွန်း ၁နဲ့ ၂မှာ စကားပြောတာကို နားထောင်ပြီး အဖြေကို ရွေးပေးရမှာ ဖြစ်ပါတယ်။ နားမထောင်မီ မေးခွန်းကို သေချာဖတ်ပါ။

[1~2] 들은 것을 고르십시오. မေးခွန်းကို နားထောင်ပြီး အဖြေကို ရွေးပေးပါ။



1. ① 폐유 ② 폐수
 ③ 폐기 ④ 폐물

2. ① 작업장이 깨끗해요. ② 작업장을 치웠어요.
 ③ 작업장이 더러워요. ④ 작업장을 정리해요.



မေးခွန်း ၃နဲ့ ၄မှာ စကားပြောတာကို နားထောင်ပြီး ဆက်စပ်သော ပုံကို ရွေးချယ်ပေးရမှာ ဖြစ်ပြီး မေးခွန်း ၅မှာ ပြောတာကို နားထောင်ပြီး မေးခွန်းကို ဖြေပေးပါ။

[3~4] 잘 듣고 내용과 관계있는 그림을 고르십시오.
 မေးခွန်းကို နားထောင်ပြီး အကြောင်းအရာနှင့် ကိုက်ညီသော ပုံကို ရွေးပေးပါ။

3. ①  ②  ③  ④ 

4. ①  ②  ③  ④ 

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.
 မေးခွန်းကို နားထောင်ပြီး အသင့်တော်ဆုံးသော အဖြေကို ရွေးပေးပါ။



남자가 말한 정리 정돈의 효과로 맞지 않는 것을 고르십시오.
 ယောက်ျားလေးက ပြောတဲ့ ပစ္စည်း သိမ်းဆည်းခြင်းရဲ့ ကောင်းကျိုး မဟုတ်တဲ့ အဖြေကို ရွေးပေးပါ။

- ① 품질이 떨어질 수 있어요.
- ② 안전사고를 예방할 수 있어요.
- ③ 물건의 낭비를 줄일 수 있어요.
- ④ 기계를 오래 사용할 수 있어요.

🎧 **듣기 대본** စာသား

1. **여:** 폐수를 여기에 버리는 거예요? **စွန့်ပစ်ရေကို ဒီမှာ ပစ်ရမှာလား။**
남: 네, 여기가 폐수를 버리는 곳이에요. **ဟုတ်တယ်။ ဒီနေရာက စွန့်ပစ်ရေ လွှင့်ပစ်တဲ့ နေရာပါ။**
2. **여:** 작업장이 더러워요. **လုပ်ငန်းခွင် ညစ်ပတ်တယ်။**
남: 그렇죠? **너무 지저분하네요. ဟုတ်တယ်နော်။ ရှုပ်ပွပေကျနေတာပဲ။**
3. **남:** 사다리가 있으면 올라갈 수 있겠네요. **လှေကားရှိရင် အပေါ်တက်လို့ ရတာပဲ။**
여: 사다리요? **저기에 있네요. လှေကားလား။ ဟိုမှာ ရှိတယ်လေ။**
4. **남:** 지금 뭐 하고 있어요? **အခု ဘာလုပ်နေလဲ။**
여: 냄새가 나서 환기하고 있어요. **အနံ့နဲ့ လေဝင်လေထွက် ကောင်းအောင် လုပ်နေတယ်။**
5. **남:** 오늘 교육 시간에는 지난주에 이어서 작업장 정리가 왜 필요한지 설명하겠습니다. **우선 정리를 잘하면 안전사고를 예방할 수 있고, 물건의 낭비를 줄일 수 있어요. 그리고 제품을 잘 관리하니 품질도 좋아지고요. 무엇보다 기계를 오랫동안 잘 사용할 수 있어요.**
ဒီနေ့ ပညာပေးသင်တန်းအချိန်မှာ အရင်အပတ်က ပို့ချထားတာနဲ့ ဆက်စပ်ပြီး လုပ်ငန်းခွင် သန့်ရှင်းရေးက ဘာဖြစ်လို့ လိုအပ်လဲဆိုတာကို ရှင်းပြပေးမှာပါ။ အရင်ဆုံး သန့်ရှင်းရေး ကောင်းကောင်းမွန်မွန် လုပ်ထားမယ်ဆိုရင် မတော်တဆတွေ ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်သလို ပစ္စည်း နေရာယူတာကိုလည်း လျော့ချပေးနိုင်ပါတယ်။ ပြီးတော့ ထုတ်ကုန်ကို အသေအချာ ထိန်းချုပ်နိုင်တာမို့လို့ အရည်အသွေးလည်း ပိုမို ကောင်းစေလာနိုင်ပါတယ်။ တခြားဟာတွေထက် စက်ပစ္စည်းကို တာရှည်ခံ အသုံးပြုနိုင်ပါတယ်။

정답 1. ② 2. ③ 3. ③ 4. ① 5. ①

 **확장 연습** ထပ်ဆောင်း လေ့ကျင့်ရန်  L-44

1. **대화를 듣고 질문에 알맞은 것을 고르십시오.**
မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။
남자는 주말 저녁에 무엇을 하겠습니까?
ယောက်ျားလေးက စနေ တနင်္ဂနွေပိတ်ရက်မှာ ဘာလုပ်မလဲ။
 - ① 친구와 산에 갑니다.
 - ② 친구 집들이에 갑니다.
 - ③ 집에 일찍 가서 쉽니다.
 - ④ 집에 친구를 초대합니다.

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား


- 여:** 리한 씨, 주말에 우리 집에서 집들이를 하는데 올 수 있어요?
ရီဟန် ပိတ်ရက်မှာ ကျွန်မတို့ အိမ်မှာ အိမ်တက်ပွဲ လုပ်မလို့ လာနိုင်လား။
- 남:** 몇 시에 해요? **저녁 시간은 괜찮은데 낮에는 친구와 등산 약속이 있어요.**
ဘယ်အချိန်လဲ။ ညနေဖက် အားပေမဲ့ နေဖက် သူငယ်ချင်းနဲ့ တောင်တက်ဖို့ ချိန်းထားတယ်။
- 여:** 저녁 식사를 할 거니까 7시까지 오면 돼요.
ညစာစားကြမှာမို့လို့ ၇နာရီအရောက် လာရင် ရတယ်။


정답 1. ②



မေးခွန်း ၁နဲ့ ၂မှာ ပုံကို ကြည့်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးပါ။ ခုနက သင်ယူထားတာ တွေကို ပြန်စဉ်းစားပြီး အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오. ပုံကို ကြည့်ပြီး ဝါကျမှန်ကို ရွေးပေးပါ။

1.  ① 손수레입니다. ② 배설물입니다.
③ 일륜차입니다. ④ 비닐 끈입니다.

2.  ① 냄새가 심해요. ② 소음이 심해요.
③ 공기가 쾌적해요. ④ 정리가 되어 있어요.



မေးခွန်း ၃ကနေ ၅ထိက အသင့်တော်ဆုံး စကားလုံးတွေကို ရွေးပြီး ကွက်လပ်ဖြည့်ပေးရမှာ ဖြစ်တယ်။ ခုနက သင်ယူထားတာတွေကို ပြန်စဉ်းစားပြီး အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

[3~5] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် အသင့်တော်ဆုံးသော အဖြေကို ရွေးထည့်ပေးပါ။

3. 가: 오늘은 작업장이 아주 쾌적하네요. ဒီနေ့ အလုပ်နေရာက လန်းဆန်းကြည်လင်နေတာပဲ။
나: 그렇죠? 청소를 _____ . ဟုတ်တယ်မလား။ သန့်ရှင်းရေး လုပ်ထားလို့ပါ။
① 하지요 ② 했거든요 ③ 하고 싶어요 ④ 할 거예요

4. 가: 며칠 전보다 분뇨가 _____ . ရှေ့ရက်တွေကထက်စာရင် မစင်အညစ်အကြေးတွေ ပိုများလာတယ်။
나: 그렇죠? 빨리 치워야겠어요. ဟုတ်တယ်နော်။ သန့်ရှင်းရေး မြန်မြန် လုပ်ရမယ်။
① 많아졌어요 ② 많으면 안 돼요
③ 많지 않을 거예요 ④ 많았으면 좋겠어요

5. 공구함을 준비하여 종류와 크기별로 공구를 구별하여 _____ 해야 합니다.
ကိရိယာသေတ္တာကို ပြင်ဆင်ပြီး ပြင်ဆင်ထားပြီး အမျိုးအစားအလိုက် အရွယ်အစားအလိုက် ကိရိယာတွေကို ခွဲပြီး သိမ်းဆည်းထားရမယ်။
이렇게 잘 넣어 두면 공구를 안전하고 쉽게 사용할 수 있습니다.
အဲ့လို ကောင်းကောင်း ထည့်ထားရင် ကိရိယာတွေကို ဘေးကင်းစွာ လွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်။
① 사용 ② 보관 ③ 준비 ④ 점검

정답 1. ① 2. ② 3. ② 4. ① 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1. 페인트 냄새가 심할 때에는 _____ 을/를 쓰는 것이 좋습니다.
သုတ်ဆေး အနံ့ အရမ်း ပြင်းတဲ့အချိန် မျက်နှာဖုံးကို သုံးသင့်ပါတယ်။
 ① 마스크 ② 귀마개 ③ 안전모 ④ 보안경
2. 바닥에 페인트나 기름이 있으면 _____ 있습니다. 이럴 때에는 빨리 닦는 것이 좋습니다.
ကြမ်းခင်းမှာ သုတ်ဆေး သို့မဟုတ် ဆီ ရှိနေပါက ချော်လဲတတ်ပါတယ်။ အဲ့လိုအချိန် မြန်မြန် ကြမ်းသုတ်ပေးသင့်တယ်။
 ① 버릴 수 ② 넘어질 수 ③ 조심할 수 ④ 중독될 수
3. 요즘은 장마철이라 비가 자주 옵니다. 그래서 출근할 때 비가 오지 않더라도 우산을 _____ .
အခုရက်ပိုင်း မိုးရာသီမို့လို့ မိုး ခဏခဏ ရွာတယ်။ အဲ့ကြောင့် အလုပ်သွားချိန် မိုး မရွာလည်း ထီး ယူသွားဖြစ်တယ်။
 ① 가지게 됩니다 ② 버리게 됩니다 ③ 가지고 갑니다 ④ 버리고 갑니다

정답 1. ① 2. ② 3. ③



발음 အသံထွက်

P-22

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကိုရီးယားဘာသာစကားမှာ ဗျည်းနှစ်လုံးဆိုကြရင် အသံပြောင်းပါတယ်။ 'ㄴ' ဗျည်းနဲ့ 'ㄹ' ဗျည်းတို့ ဆုံတဲ့အခါ 'ㄴ + ㄹ' ဝဲဖြစ်ဖြစ် 'ㄹ + ㄴ' ဝဲဖြစ်ဖြစ် [ㄹㄴ] ဖြစ်သွားပါတယ်။

- (1) 설날, 오늘날, 일 년
- (2) 신라, 한라산, 천 리
- (3) 컴퓨터는 아주 편리해요. / 설날에는 떡국을 먹어요.



학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အလုပ်တာဝန် မေးခြင်း အလုပ်စေခိုင်းခြင်း
- သဒ္ဒါ -는데요, -기 전에
- ဝေါဟာရနှင့် အသုံးများ စိုက်ပျိုးရေးလုပ်ငန်းသုံး ဝေါဟာရများ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ကိုရိုးယားတောင်ယာရဲ့ လေးရာသီ စိုက်ခင်း



대화 1 စကားပြော ၁

Track 139



ရီရီက စိုက်ခင်းပိုင်ရှင်နဲ့ စကားပြောနေပါတယ်။ သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

주인 아주머니 리리 씨, 팥이 **챙겼어요?**
ရီရီ ပေါက်ပြား ယူလာလား။

리 리 팥이요? 오늘 고구마 캐는 일을 하신다고 해서 **호미를 챙겼는데요.**
ပေါက်ပြားလား။ ဒီနေ့ ကန်စွန်းဥ တူးမယ်ဆိုလို့ မြေဆွတ်စဉ်းကို ယူလာခဲ့တာ။

주인 아주머니 오늘 일할 밭은 너무 딱딱해서 호미로 하기 힘들어요. 그리고 팥이로 고구마를 캐 때는 호미로 할 때보다 고구마에 상처가 나기 쉬우니까 조심해야 돼요.
ဒီနေ့ စိုက်ခင်းမြေက အရမ်း မာလို့ မြေဆွတ်စဉ်းနဲ့ တင် မရဘူး။ ပြီးတော့ ပေါက်ပြားနဲ့ ကန်စွန်းဥကို တူးတဲ့အခါ မြေဆွတ်စဉ်းနဲ့ တူးတာထက် ကန်စွန်းဥကို နာစေနိုင်တာမလို့ သတိထားရမယ်။

리 리 그렇군요. 그럼 창고에 가서 **얼른** 가지고 올게요. အဲ့လိုကိုး၊ ဒါဆို ဂိုထောင်ကို သွားပြီး မြန်မြန် သွားယူလာပါမယ်။

챙기다 ၎်ရိုက်သည်၊ အတူတကွ ယူဆောင်သည်

- 시험을 보러 갈 때에는 신분증을 챙겨야 해요.
- စာမေးပွဲ မြေပွဲ သွားတဲ့ အချိန် မှတ်ပုံတင်ကဒ် ယူသွားရမယ်။
- 부모님이 집에 안 계시면 제가 동생들을 챙깁니다.
- မိဘတွေ အိမ်မှာ မရှိတဲ့ အခါ ကျွန်တော်က ညီလေးညီမလေးတွေကို ၎်ရိုက်တယ်။

얼른 ၎်မြန် ၎်မြန်


- 라면은 식기 전에 얼른 먹어야 맛있어요.
- ခေါက်ဆွဲကို မပူခင် မြန်မြန် စားမှ အရသာရှိတယ်။
- 시험을 볼 때에는 한국어가 얼른 생각이 나지 않아요.
- စာမေးပွဲ မြေပွဲ အချိန်ဆို ကိုရိုးယားစာက ခေါင်းထဲ မြန်မြန် မပေါ်လာဘူး။



နားထောင်ပြီး လိုက်ဆိုကြည့်ပြီးရင် အောက်ပါ မေးခွန်းများကို ဖြေပါ။

1. 리리 씨는 오늘 무슨 일을 할 거예요? ရီရီက ဒီနေ့ ဘာလုပ်မလဲ။
2. 리리 씨는 왜 창고에 가려고 해요? ရီရီက ဘာလို့ ဂိုထောင်ဆီ သွားမလို့ လုပ်တာလဲ။

정답 1. 고구마 캐는 일을 할 거예요. 2. 팥이를 가지러 창고에 가려고 해요.




အုပ်စု 1 ဝေါဟာရ ၁


လုပ်ငန်း 1 စိုက်ပျိုးရေး ၁



စိုက်ပျိုးရေး စကားလုံးတွေကို လေ့လာသင်ယူရအောင်။




န
လယ်ကွင်း



ပဲ
စိုက်ခင်း



လုပ်ငန်း
တောင်ယာစိုက်ခင်း



ပဲခူး
သစ်သီးစိုက်ခင်း



ပဲခူး
မိုးလုံစိုက်ခင်း



နတ်
ကောက်ရိတ်ခါး



ဟိုမီ
မြေဆွတ်စဉ်း



ပင်
ပေါက်ပြား



ပင်
ပေါက်ချွန်



ပင်
ကော်ပြား



ပင်
ကော်ပြားငယ်



ပင်
ထွန်ခြစ်



ပင်
ကောက်ဆွ



ပင်
ရေပိုက်



ပင်
ရေဖျန်းပုံး



ပင်
ပျိုးစေ့ထည့်ခြင်းတောင်း



ပင်
ခါတ်မြေဩဇာ ဖြန့်စက်



ပင်
မော်တာ ထွန်စက်



ပင်
ကောက်ရိတ်စက်



အပေါ်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်မှ မေးခွန်းများ ဖြေကြည့်ပါ။

1. ဓာတ်ပုံကို ကြည့်ပြီး အသင့်တော်ဆုံးသော အဖြေကို ရိုက်ဆက်ပေးပါ။

① 	② 	③ 	④ 	⑤ 
•	•	•	•	•
•	•	•	•	•
㉠ မိုက်ခွက်	㉡ ခြစ်	㉢ ကောက်ဆွ	㉣ ခြစ်	㉤ နတ်

အဖြေ ①-㉠ ②-㉡ ③-㉢ ④-㉣ ⑤-㉤



အပြုအမူ၊ ညွှန်ကြားချက် သို့မဟုတ် မေးခွန်း မေးရန်အတွက် နောက်ခံအကြောင်းအရာကို မိတ်ဆက်ပေးသော အခါ သို့မဟုတ် ရှင်းပြသောအခါတွင် သုံးသည်။ '-는데요' ကို ဝေါဟာရသည် ဗျည်းနှင့် အဆုံးသတ်သည်ဖြစ်စေ၊ သရနှင့် အဆုံးသတ်သည်ဖြစ်စေ ထိုအတိုင်း ကြိယာနှင့် တွဲလျက် အသုံးပြုသည်။

동사 (ကြိယာ)	형용사 (နာမဝိသေသန)		명사 (နာမ်)
-는데요	자음 (ဗျည်း) → -은데요	모음 (သရ) → -ㄴ 데요	인데요
먹다 → 먹는 데요 오다 → 오는 데요	많다 → 많은 데요	크다 → 큰 데요	사람 → 사람인데요 친구 → 친구인데요

- 농약을 쳐야 **하는데요**. 농약 분무기가 어디에 있는지 모르겠어요.
ဓာတ်မြေဩဇာ ဖြန့်ရမှာကိုလေ။ ဖြန့်စက်က ဘယ်နား ရှိနေလဲ မသိဘူး။
- 가: 사과 상자들을 트럭에 다 **실었는데요**. 좀 봐 주세요.
ပန်းသီးဘူးတွေကို ထရပ်ကားပေါ် အကုန် တင်လိုက်တာကိုလေ။ တစ်ချက်လောက် ကြည့်ပေးပါ။
나: 그래요. 잠깐만 기다리세요. көောင်းပြီ။ ခဏစောင့်ပါ။



비교해 보세요 နှိုင်းယှဉ်ကြည့်ပါ။

✓ '-는데요/(으)ㄴ 데요/인데요' နှဲ့ '-는데/(으)ㄴ 데'

'-는데/(으)ㄴ 데' တွင် '요', က ပေါင်းသော '-는데/(으)ㄴ 데' နှင့် အဓိပ္ပာယ် တူညီသည်။ '요' က နောက်တွင် ပါပါက ဝါကျ အဆုံးသတ်သွားသဖြင့် နောက်ရှိ ဝါကျမှာ သီးသန့် စာကြောင်းအနေနှင့် ခွဲထွက်သွားပြီး '요' က နောက်တွင် မပါပါက နောက်ရှိ ဝါကျနှင့် တစ်ကြောင်းထဲ ဆက်သုံးသည်။ '-는데(요)' ကို ကြိယာအနောက်တွင် အသုံးပြုပြီး နာမဝိသေသနာနောက်တွင် '-(으)ㄴ 데(요)', နာမ်နောက်တွင် '인데(요)' ကို သုံးသည်။

- 밖에 비가 많이 **오는데요**. 창문을 닫을까요? အပြင်မှာ မိုးတွေ အရမ်းရွာနေတယ်။ ပြတင်းပေါက် ပိတ်လိုက်ရမလား။
- 모니카 씨, 날씨도 **좋은데** 우리 오늘 놀러 갈까요?
မိုနီခါ၊ ရာသီဥတုလည်း သာယာနေတာ ဒီနေ့ အပြင်ထွက်လည်ကြမလား။
- 이 음식이 **불고기인데요**. 정말 맛있어요. ဒါက အသားနပ်ပါ။ အရမ်း အရသာရှိတယ်။



'-는데요' ကို နားလည်ပြီဆိုရင် အောက်ပါ ဝါကျများကို ဖြည့်ကြည့်ပါ။

2. '-는데요'를 사용해서 대화를 완성하세요. '-는데요' ကို သုံးပြီး ဝါကျဆက်ပါ။

- 가: _____ 팥이 어디 있어요? [고구마를 캐야 하다 ကန်စွန်းဥ တူးရမည်]
나: 아까 제가 쓰고 창고에 뒀어요. **ခုနက ကျွန်တော် သုံးပြီး** ပိုဒေါင်ထဲမှာ ထားထားတယ်။
- 가: _____ 호스가 없네요. [물을 줘야 하다 ရေလောင်းရမည်]
나: 제가 찾아 줄게요. **ကျွန်တော် ရှာပေးမယ်။**
- 가: _____ 같이 할 수 있어요? [파종상자를 옮겨야 하다 မျိုးစေ့တောင်းကို ရွှေ့ရမယ်။]
나: 그럼요. 같이 해요. **ဒါပေါ့။ အတူတူ လုပ်ကြရအောင်။**

정답 1) 고구마를 캐야 하는데요. 2) 물을 줘야 하는데요. 3) 파종상자를 옮겨야 하는데요.



대화 2 စကားပြော ၂



လီလီက စိုက်ခင်းပိုင်ရှင်နဲ့ စကားပြောနေတာပါ။ သူတို့ ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

주인 아주머니 오늘 고생 많았어요. 내일은 밭에 비료를 뿌릴 거니까 준비 좀 해 줘요.

ဒီနေ့ ပင်ပန်းသွားပြီ၊ မနက်ဖြန် စိုက်ခင်းမှာ မြေဩဇာ ဖြူးမှာမလို့ ပြင်ဆင်ထားပေးပါ။

벌써 တောင်၊ နှင့်နေပြီ
· 벌써 금요일이에요. သောကြာနေ့တောင် ရောက်ပြီ။
· 회의 준비를 벌써 다 했어요?
အစည်းအဝေး ပြင်ဆင်တာ အကုန်တောင် ပြီးနေပြီလား။

리 리

비료요? 모종은 다음 주에 심을 건데 벌써 비료를 뿌려요?

မြေဩဇာလား။ ပျိုးပင်က နောက်အပတ်မှ စိုက်မှာကို အခုကတည်းက မြေဩဇာ ဖြူးမှာလား။

짐လောက်
· 일주일쯤 후에 다시 연락을 주세요.
နောက်တစ်ပတ်လောက် ထပ်ပြီး ဆက်သွယ်ပေးပါ။
· 내일 2시쯤 만날까요?
မနက်ဖြန် နှစ်နာရီလောက် တွေ့မလား။

주인 아주머니 모종을 심기 전에 뿌려야 돼요. 비료를 먼저 뿌리고 일주일쯤 지난 후에 심어야 모종이 잘 자라거든요.

ပျိုးပင် မစိုက်ခင် ဖြန်းရမယ်။ မြေဩဇာကို အရင် ဖြူးပြီး တစ်ပတ်လောက် ကြာမှ စိုက်ရင် ပျိုးပင် ပို အောင်တယ်။

리 리

아, 그렇군요. 제가 들어가서 내일 쓸 비료 잘 챙겨 놓을게요.

အော်၊ ဒီလိုကိုး။ ကျွန်တော် ပြန်ရောက်ရင် မနက်ဖြန် သုံးမယ့် မြေဩဇာကို အသေအချာ ပြင်ဆင်ထားပါမယ်။



နားထောင်ပြီး လိုက်ဆိုကြည့်ပြီးပြီလား။ ဒါဆို မေးခွန်းများကို ဖြေကြည့်ရအောင်။

1. 언제 비료를 뿌리려고 해요? *ဘယ်တော့ မြေဩဇာ ဖြူးမှာလဲ။*
2. 모종은 언제 심으려고 해요? *ပျိုးပင် ဘယ်အချိန် စိုက်မှာလဲ။*

정답 1. 내일 뿌리려고 해요. 2. 다음 주에 심으려고 해요.

Tip 곡류 개관 카드



벼



보리



밀



콩



စိုက်ပျိုးရေးနဲ့ ဝေါဟာရတွေကို လေ့လာသင်ယူရအောင်။



키우다/기르다/
재배하다
စိုက်ပျိုးသည်



거두다/수확하다
ရိတ်သည်



따다
ခုတ်သည်



캐다
တူးသည်



비료를 뿌리다
မြေဩဇာ ဖြူးသည်



씨앗을 뿌리다
အစေ့ ကြသည်



모종을 심다
ပျိုးပင် စိုက်သည်




물을 주다
ရေလောင်းသည်



거름을 주다
ဓာတ်မြေဩဇာ
ကျွေးသည်



잡초를 뽑다
ပေါင်းပင် နှုတ်သည်



벌레를 잡다
ပိုးကောင် ဖမ်းသည်



농약을 치다
ပိုးသတ်ဆေး
ဖြန်းသည်



အပေါ်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်မှ မေးခွန်းများ ဖြေကြည့်ပါ။

2. 그림에 맞는 표현을 <보기>에서 골라 넣으세요.

ပုံနှင့် ကိုက်ညီသော စကားလုံးကို ဥပမာမှ ရွေးထည့်ပေးပါ။



1)



2)



3)



4)



5)

보기

씨앗을 뿌리다
물을 주다

거름을 주다
잡초를 뽑다

캐다

정답 1) 씨앗을 뿌리다 2) 물을 주다 3) 거름을 주다 4) 잡초를 뽑다 5) 캐다

အပြုအမူ သို့မဟုတ် အခြေအနေတစ်ခု မလုပ်ခင်၊မဖြစ်ခင် အနေအထားကို ဖော်ပြချင်သည့် စကားလုံးစုကို '-기 전에' ၏ အရှေ့တွင် သုံးသည်။ ထပ်ဆင့်အက္ခရာသည် ဗျည်းဖြစ်စေ သရဖြစ်စေ '-기 전에' ကို မပြောင်းလဲဘဲ တွဲလျက် သုံးသည်။

- 비닐을 **덮기 전에** 거름을 먼저 주세요. ပလတ်စတစ် မှမ်းခင် ဓာတ်မြေဩဇာ အရင် ကျွေးပါ။
- 가: 한국에 **오기 전에** 인도네시아에서 무슨 일을 했어요? ကိုရီးယားကို မလာခင် အင်ဒိုနီးရှားမှာ ဘာလုပ်ခဲ့လဲ။
- 나: 무역 회사에 다녔어요. ကုန်သွယ်ရေးကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တယ်။

대조적 정보 နှိုင်းယှဉ်ချက်

'-전에' နဲ့ '-기 전에' က နှစ်နည်း တွဲသုံးရတယ်ဆိုတဲ့ အချက်မှာ မြန်မာစကားနဲ့ ကွာသွားပါတယ်။ မြန်မာစကားမှာက (မ + V + ခင်)အလယ်မှာ ကြိယာကို မဖြစ်မနေ ထည့်ပေးရပေမဲ့ ကိုရီးယားစကားမှာတော့ ကြိယာရှေ့မှာ '기' ကို ထပ်ပေါင်းပြီး နှစ်ပြောင်းပြီးမှ သုံးလို့ရပါတယ်။

- 식사 **전에** အစာ မစားခင်
- 밥 **먹기 전에** ထမင်း မစားခင်
- 수업 **전에** အတန်း မစခင်
- 수업 **시작하기 전에** အတန်း မစခင်

비교해 보세요 နှိုင်းယှဉ်ကြည့်ပါ။

✓ '-기 전에' နဲ့ '-(으)ㄴ 후에'

'-기 전에' ကို မဖြစ်ပျက်ခင် ရှေ့တွင် အသုံးပြုပြီး '-(으)ㄴ 후에' ကို ဖြစ်ပျက်ပြီး နောက်တွင် သုံးသည်။


- 모종을 **심기 전에** 비료를 뿌려요. ပျိုးပင်တွေ မစိုက်ခင် မြေဩဇာ ဖျန်းရတယ်။
- 비료를 **뿌린 후에** 모종을 심어요. မြေဩဇာ ဖျန်းပြီးနောက် ပျိုးပင်ကို စိုက်တယ်။



'-기 전에' ကို နားလည်ရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။


2. 그림을 보고 '-기 전에'를 사용해서 대화를 완성하세요.

ပုံကို ကြည့်ပြီး '-기 전에' ကို အသုံးပြုပြီး ဝါကျဆက်ပေးပါ။



가: 토마토를 딸까요? ခရမ်းချဉ်သီး ခူးရမလား။

나: 아니요, _____



가: 물을 줄까요? ရေလောင်းပေးရမလား။

나: 아니요, _____

정답 1) 토마토를 따기 전에 농약을 치세요. 2) 물을 주기 전에 잡초를 뽑으세요.



활동 **အသုံးချသင်ခန်းစာများ**

작업을 요구할 때는 어떻게 이야기해야 할까요? <보기>처럼 말해 보세요.
အလုပ် ခိုင်းတဲ့ အချိန် ဘယ်လို ပြောရမလဲ။ ဥပမာအတိုင်း ပြောကြည့်ပါ။

보기




잡초를 뽑아야 하는데요.
지금 할 수 있어요?
ပေါင်းပင်တွေ နှုတ်ရမှာ
အခု လုပ်နိုင်လား။



1)




벌레를 잡다



2)




물을 주다




3)




거름을 주다



4)



씨앗을 뿌리다



정답 1) 벌레를 잡아야 하는데요. 지금 할 수 있어요? 2) 물을 줘야 하는데요. 지금 할 수 있어요?
3) 거름을 줘야 하는데요. 지금 할 수 있어요? 4) 씨앗을 뿌려야 하는데요. 지금 할 수 있어요?



한국 농촌의 사계절

ကိုရီးယား လယ်တောရွာရဲ့ လေးရာသီ စိုက်ခင်း

봄 ฤดูใบไม้ผลิ

농사를 지을 준비를 합니다. 비료를 뿌리고 밭을 갈아 씨를 뿌리거나 모종을 심을 준비를 합니다. 토마토, 가지, 오이, 호박, 고추 등을 심습니다.

လယ်စိုက်ဖို့ ပြင်ဆင်ပါသည်။ မြေဩဇာ ဖျန်း၍ စိုက်ခင်းမြေ ထွန်ယက်ပြီး အစေ့များ ကြီးခြင်း သို့မဟုတ် ပျိုးပင်များ စိုက်ခြင်းများ လုပ်ပါသည်။ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ သခွားသီး၊ ဖရုံသီး၊ ငရုတ်သီး စသည်တို့ကို စိုက်ပါသည်။



여름 ฤดูร้อน

봄에 심은 채소 등을 수확합니다. 논에 농약을 뿌리고 잡초를 뽑는 작업을 계속 해야 합니다. 밭에 당근, 양파, 파 등을 심고 키웁니다. 또한 겨울철 김장에 필요한 배추도 심습니다. ฤดูใบไม้ผลิတွင် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပါသည်။ လယ်ကွင်းကို ပိုးသတ်ဆေး ဖျန်းပြီးနောက် ပေါင်းပင်များကို ဆက်တိုက် နှုတ်ပေးရပါမည်။ စိုက်ခင်းတွင် မုန်လာဥနီ၊ ကြက်သွန်၊ ကြက်သွန်မြိတ် စသည်တို့ကို စိုက်ပါသည်။ ထို့ပြင် ဆောင်းရာသီ ကင်မ်ချီ လုပ်ရန် လိုအပ်သော မုန်ညင်းဖြူကိုလည်း စိုက်ပါသည်။

가을 ฤดูใบไม้ร่วง

가을은 수확의 계절입니다. 여름철에 잘 키운 채소와 벼를 거둡니다.

ဆောင်းဦးသည် ကောက်ရိတ်သိမ်းရာသီ ဖြစ်ပါသည်။ နွေရာသီတွင် ရှင်သန်ကြီးထွားလာသော ဟင်းသီးဟင်းရွက်နှင့် စပါးတို့ကို ရိတ်သိမ်းပါသည်။



겨울 ฤดูหนาว

1년 동안 사용한 농기구를 수리하고 다음 해 농사를 계획합니다. 겨울에도 비닐하우스에서 여러 가지 채소와 과일을 재배합니다.

တစ်နှစ်ပတ်လုံး အသုံးပြုခဲ့သည့် လယ်ယာသုံးစက်ပစ္စည်းများကို ပြုပြင်ပြီး နောက်နှစ် လယ်လုပ်ငန်းအတွက် ကြိုတင် စီမံထားပါသည်။ ဆောင်းရာသီတွင်လည်း မိုးလုံစိုက်ခင်းများ တွင် အမျိုးမျိုးသော ဟင်းသီးဟင်းရွက်နှင့် အသီးများ စိုက်ပျိုးပါသည်။



မေးခွန်း ၁နဲ့ ၂မှာ ပုံကို ကြည့်ပြီး မေးခွန်းများ ဖြေပေးရမှာပါ။ မေးခွန်းများ နားမထောင်မီ မေးခွန်းကို သေချာဖတ်ပါ။

[1~2] 다음 그림을 보고 알맞은 대답을 고르십시오.

ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးကို ရွေးပေးပါ။



1. 이것은 무엇입니까? ဒါ ဘာလဲ။



- ①
- ②
- ③
- ④

2. 이 사람은 무엇을 합니까? ဒီလူ ဘာလုပ်နေလဲ။



- ①
- ②
- ③
- ④



မေးခွန်း ၃မှာ မေးခွန်းကို နားထောင်ပြီး ဖြေပေးရမှာ ဖြစ်ပြီး မေးခွန်း ၄နဲ့ ၅မှာ စာပိုဒ် တစ်ခုထဲကို နားထောင်ပြီး မေးခွန်း ၂ခုလုံးကို ဖြေဆိုပေးရမှာ ဖြစ်ပါတယ်။ နားမထောင်မီ မေးခွန်း သေချာ ဖတ်ပါ။

3. 이야기를 듣고 질문에 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

여자는 이제 무엇을 할 것입니까? မိန်းကလေး အခု ဘာလုပ်မလို့ လဲ။

- ① 밭에 물을 줄 것입니다.
- ② 잡초를 뽑을 것입니다.
- ③ 호스를 가지고 올 것입니다.
- ④ 아주머니를 기다릴 것입니다.


[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오. နားထောင်ပြီး မေးခွန်း ၂ခုလုံးကို ဖြေပေးပါ။

4. 내일 남자가 작업해야 하는 장소는 어디입니까?

မနက်ဖြန် ယောက်ျားလေး အလုပ်လုပ်ရမယ့် နေရာက ဘယ်မှာလဲ။

- ① 논
- ② 밭
- ③ 논과 밭
- ④ 과수원

5. 내일 해야 할 작업이 아닌 것은 무엇입니까? မနက်ဖြန် လုပ်ရမယ့် အလုပ် မဟုတ်တာက ဘာလဲ။



🎧 **듣기 대본** စာသား

1. ① **여:** 경운기입니다. **မော်တာ** ထွန်စက်ပါ။ ② **여:** 손수레입니다. **လက်တွန်း**လှည်းပါ။
 ③ **여:** 콤바인입니다. **ကောက်ရိတ်စက်**ပါ။ ④ **여:** 트랙터입니다. ထွန်စက်ပါ။
2. ① **남:** 거름을 주고 있습니다. **ဓာတ်မြေဩဇာ** ကျွေးနေတယ်။
 ② **남:** 농약을 치고 있습니다. **ပိုးသတ်ဆေး** ဖြန့်နေတယ်။
 ③ **남:** 모종을 심고 있습니다. **ပျိုးပင် စိုက်**နေတယ်။
 ④ **남:** 벌레를 잡고 있습니다. **ပိုးကောင်** ဖမ်းနေတယ်။
3. **여:** 밭에 물을 좀 줘야 하는데요. **창고에 호스**가 없네요.
 စိုက်ခင်းကို **ရေလောင်းပေးရမှာ**။ **ဝိုထောင်မှာ** ရေပိုက် မရှိဘူး။
 남: 아, 조금 전에 **아주머니가 과수원에** 물을 주려고 **가지고 갔어요**.
 အော် **ခုနနေတုန်းက** **အဒေါ်က** **သစ်သီးခြံထဲမှာ** **ရေလောင်းဖို့** **ယူသွားတယ်**။
 여: 그래요? 그럼, **물 주기 전에** **밭에** **잡초** **좀** **뽑을게요**.
 ဟုတ်လား! **ဒါဆို** **ရေမလောင်းခင်** **စိုက်ခင်းထဲမှာ** **ပေါင်းပင်တွေ** **နှုတ်လိုက်ဦးမယ်**
- 4-5. **남:** 내일은 무슨 일을 해야 해요? **မနက်ဖြန်** **ဘာလုပ်ရမလဲ**။
 여: **논에** **농약을** **좀** **쳐** **주세요**. **စပါးခင်းထဲ** **ပိုးသတ်ဆေး** **ဖြန့်ထားပေးပါ**။
 남: 네, **그렇게요**. **그건** **오전에** **끝낼** **수** **있을** **거** **같은데**, **오후에는** **고구마** **밭에** **가서** **거름** **좀** **줄** **까요?**
 ဟုတ်ကဲ့! **လုပ်လိမ့်ပါမယ်**။ **အဲ့ဒါ** **မနက်ပိုင်းနဲ့** **ပြီးလောက်တာမို့** **ညနေပိုင်း** **ကန်စွန်းဥခင်းထဲ** **သွားပြီး** **ဓာတ်မြေဩဇာ**
 ကျွေးပေးရမလား။
 여: **며칠** **전에** **줬** **으니까** **거름** **은** **안** **줘** **도** **되고요**, **대신** **물** **을** **좀** **주세요**. **그리고** **요새** **벌레** **가** **많** **아** **진** **거**
 같은데 **벌레** **도** **좀** **잡** **아** **주** **고** **요**.
 အရင်နေ့တွေက **ကျွေးထားတာမို့** **ဓာတ်မြေဩဇာ** **ထပ်မပေးလည်း** **ရတယ်**။ **အဲ့အစား** **ရေလောင်းပေးပါ**။ **ပြီးတော့**
 ခုတလော **ပိုးကောင်တွေ** **များလာလို့** **ပိုးကောင်** **ဖမ်းပေးပါ**။

정답 1. ③ 2. ③ 3. ② 4. ③ 5. ②

🔔 **확장 연습** ထပ်ဆောင်း လေ့ကျင့်ရန် 🎧 L-45

1. **다음** **을** **듣** **고** **이** **어** **지** **는** **말** **로** **알** **맞** **은** **것** **을** **고** **르** **십** **시** **오**.
 မေးခွန်းကို **နားထောင်ပြီး** **ဆက်စပ်သော** **အဖြေကို** **ရွေးပေးပါ**။
 ① **그래도** **조금** **더** **깎** **아** **주** **세** **요**. ② **저** **한** **테** **사** **용** **법** **좀** **알** **려** **줄** **래** **요?**
 ③ **인** **터** **넷** **으** **로** **전** **화** **기** **를** **살** **거** **예** **요?** ④ **저** **도** **채** **팅** **을** **하** **려** **고** **인** **터** **넷** **을** **봔** **어** **요**.

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

남: 인터넷을 이용해서 **전화** **를** **하** **면** **요** **금** **도** **싸** **고** **편** **리** **해** **요**.
 အင်တာနက် **အသုံးပြုပြီး** **ဖုန်းဆက်ရင်** **ဈေးလည်း** **သက်သာပြီး** **အဆင်ပြေတယ်**။

정답 1. ②



မေးခွန်း ၁နဲ့ ၂က ပုံကို ကြည့်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးရမှာ ဖြစ်တယ်။ လေ့လာထားတာတွေကို ပြန်စဉ်းစားပြီး မေးခွန်းများကို ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.
ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံး သို့မဟုတ် ဝါကျကို ရွေးပေးပါ။



1.

① 낫

② 삽

③ 괄이

④ 호미

2.



① 땅을 파고 있습니다.

② 물을 주고 있습니다.

③ 고구마를 캐고 있습니다.

④ 물건을 운반하고 있습니다.



မေးခွန်း ၃နဲ့ ၄က ကွက်လပ်တွင် သင့်တော်သော စကားလုံးကို ဖြည့်ပေးရမှာ ဖြစ်ပြီး မေးခွန်း ၅ကတော့ မေးခွန်းကို ဖြေပေးရမှာပါ။ သင်ယူထားတာတွေကို ပြန်စဉ်းစားပြီး အောက်က မေးခွန်းကို ဖြေကြည့်ပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် အသင့်တော်ဆုံး စကားလုံးကို ရွေးဖြည့်ပေးပါ။

3.

가: 이 파종상자를 어디에 들까요? ဒီ မျိုးစေ့ထည့်ခြင်းတောင်းကို ဘယ်နား ထားရမလဲ။

나: 밭으로 가져갈 거니까 _____ 에 실어 놓으세요.
စိုက်ခင်းထဲကို ယူသွားမှာမို့လို့ မော်တာထွန်စက်ထဲ ထည့်ထားပေးပါ။

① 호스

② 갈고리

③ 경운기

④ 물뿌리개

4.

가: 모종을 심기 전에 밭에 비료를 _____ 돼요.

ပျိုးပင် မစိုက်ခင် စိုက်ခင်းကို မြေဩဇာ ဖြူးထားပေးရမယ်။

나: 네, 알겠습니다. ဟုတ်ကဲ့၊ သိပါပြီ။

① कै야

② 따야

③ 심어야

④ 뿌려야

5. 다음 질문에 답하십시오. 애호박이 배양을 할 때 주의사항을 설명하십시오.

토마토는 보통 4월 말에 밭에 모종을 심습니다. 모종을 심기 전에 밭에 비료를 뿌리고 일주일 정도 기다린 후 모종을 심어야 합니다. 모종을 심고 난 후에는 물을 주고 거름도 줍니다. 토마토는 벌레가 많이 생기는 작물이라서 가끔 농약을 쳐야 합니다. 또 잡초가 생기면 잡초를 뽑아서 토마토가 잘 자랄 수 있게 해야 합니다.

애호박의 생육 특성에 대해 설명하십시오. 애호박은 덩굴성 식물로, 잎과 줄기를 통해 광합성을 하고, 꽃이 피면 열매를 맺습니다. 애호박은 토양 수분을 좋아하며, 물을 많이 주면 잘 자랍니다. 애호박은 잡초와 경쟁력이 강하며, 병충해에 강합니다. 애호박은 수확 후에도 오래 저장할 수 있습니다.

토마토를 심을 때 가장 먼저 해야 하는 일은 무엇입니까? 애호박의 생육 특성에 대해 설명하십시오.

- ① 거름을 줍니다.
- ② 모종을 심습니다.
- ③ 비료를 뿌립니다.
- ④ 잡초를 뽑습니다.

정답 1. ① 2. ① 3. ③ 4. ④ 5. ③



확장 연습 **다양한 생활 속의 문제 해결 능력 향상**

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오. 상황에 맞는 해결책을 찾아주세요.

1. 기숙사 _____가 고장 나서 온수도 안 나오고 난방도 안 됩니다. 빨리 고쳐 주시기 바랍니다.
 애호박 재배 시 모종이 죽어 버리는 원인을 조사하여 해결책을 찾아주세요.

- ① 환풍기 ② 자판기 ③ 하수구 ④ 보일러

2. 저는 _____에는 취미 활동을 합니다. 토요일에는 등산을 하고 일요일에는 주로 영화를 봅니다.
 애호박 재배 시 열매가 작아지는 원인을 조사하여 해결책을 찾아주세요.

- ① 아침 ② 평일 ③ 오후 ④ 주말

3. 저는 주말에 시간이 있으면 _____에 갑니다. 산책도 하고 나무 밑에 앉아 책을 읽기도 합니다.
 애호박 재배 시 병충해 예방을 위한 방법을 찾아주세요.

- ① 시장 ② 공원 ③ 찜질방 ④ 체육관

정답 1. ④ 2. ④ 3. ②

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
ပြဿနာ အကြောင်းရင်း ရှာဖွေခြင်း၊ ပြဿနာ ဖြေရှင်းရန် ကြိုးစားခြင်း
- သဒ္ဒါ -도록 하다, -게 되다
- ဝေါဟာရနှင့် အသုံးများ သားငါးမွေးမြူရေးလုပ်ငန်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
သားငါးမွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရသော အလုပ် အမျိုးအစားများ

대화 1 စကားပြော ၁

Track 142



ဆူဖီခါနဲ့ ပိုင်ရှင်ဦးလေးနဲ့ စကားပြောနေကြတယ်။ နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

주인 아저씨 이걸 어찌지. 수피카, 지난번에 바꾼 사료 말이야. 소한테 잘 안 맞는 것 같아.

ဒါ ဘယ်လိုလုပ်ရမလဲ။ ဆူဖီခါ အရင်တခေါက်က ပြောင်းထားတဲ့ အစာကို ပြောတာ။ နွားနဲ့ အဆင်မပြေဘူးနဲ့ တူတယ်။

맞다 ကိုကညီသည်

NOI/가 NOE/에게(한테) 맞다.
N က N နဲ့ ကိုက်တယ်။

· 새로 산 신발이 발에 안 맞아서 다른 신발로 바꿨어요.
အသစ် ဝယ်လာတဲ့ ဖိနပ်က ခြေထောက်နဲ့ မတော်လို့ တခြားဖိနပ်နဲ့ လဲခဲ့တယ်။

수피카 그래요? 농협중앙회에서 좋은 거 나왔다고 해서 바꾸신 거잖아요.

ဟုတ်လား။ စိုက်ပျိုးရေးအဖွဲ့အစည်းက ပစ္စည်းကောင်း ထွက်လာတယ် ပြောလို့ ပြောင်းလိုက်တဲ့ ဟာလေ။

주인 아저씨 추천하길래 믿고 한번 써 봤는데..... . 오늘은 배까지 이렇게 불룩해지고 가스도 많이 찬 것 같아.

အကြံဉာဏ်ပေးလို့ ယုံပြီး တစ်ခေါက်လောက် သုံးကြည့်တာ..... ဒီနေ့ ဆို စိုက်က ဖောင်းကားပြီး လေတွေ အများကြီး ပြည့်နေပုံပဲ။

신경(을) 쓰다
ဂရုစိုက်ပေးသည်။

· 가: 이반 씨, 감기는 좀 어때요?
အီဝန်၊ အဖျား ဘယ်လိုနေသေးလဲ။

나: 많이 나왔어요. 신경 써 줘서 고맙요.
အများကြီး သက်သာလာပြီ။ ဂရုစိုက်ပေးလို့ ကျေးဇူးပဲ။

수피카 그럼, 어떻게 하죠? ဒါဆို ဘယ်လိုလုပ်မလဲ။

주인 아저씨 우선 아무 것도 먹이지 말고 수의사부터 불러야겠어. 그리고 앞으로는 더 신경 쓰도록 하자.

ဆူဖီခါ အရင်ဆုံး ဘာမှ မကျွေးသေးဘဲ တိရိစ္ဆာန်ဆရာဝန် ခေါ်မှပဲ။ ပြီးတော့ ရှေ့လျှောက် ပိုပြီး ဂရုစိုက်ကြရအောင်။ နွားတွေ တော်တော် ခံစားနေရပုံပဲ။ ဟူး...



နားထောင်ပြီး လိုက်ဆိုပြီးပြီလား။ ဒါဆို မေးခွန်းများကို ဖြေကြည့်ပါ။

1. 아저씨는 사료를 왜 바꿨어요? ပိုင်ရှင်က ဘာလို့ အစာကို ပြောင်းလိုက်တာလဲ။
2. 왜 수의사를 부르려고 해요? တိရိစ္ဆာန်ဆရာဝန်ကို ဘာဖြစ်လို့ ခေါ်ဖို့ လုပ်တာလဲ။

정답 1. 농협중앙회에서 추천해서 바꿨어요. 2. 소에게 문제가 생겨서 수의사를 부르려고 해요.



အစောင့်စာပေ 1 ဝေါဟာရ ၁

ဆေးကုစာပေ တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်း



တိရိစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ လေ့လာသင်ယူရအောင်။



သေတ္တာ
ဝတ်



ဆေး
နွား



သေတ္တာ
ကြက်



သေတ္တာ
သိုး



ဝတ်
ဝဲ



သေတ္တာ
မြင်း



သေတ္တာ
ယုန်



သေတ္တာ
တေးဝတ်



သေတ္တာ
တေးနွား



သေတ္တာ
တေးကြက်



သေတ္တာ
မွေးမြူရေးခြံ



သေတ္တာ
တိရိစ္ဆာန်အစာ




သေတ္တာ
ကောက်ရိုးခြောက်



အထက်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ မေးခွန်းကို ဖြေကြည့်ပါ။

1. ဂရိမ်အား မှန်ကန်စွာ ဖော်ပြပေးပါ။
ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးကို ရွေးထည့်ပေးပါ။



ဖော်ပြ

- သေတ္တာ
- သေတ္တာ
- သေတ္တာ
- သေတ္တာ
- သေတ္တာ
- သေတ္တာ

အဖြေ 1) သေတ္တာ 2) ဆေး 3) သေတ္တာ 4) သေတ္တာ 5) သေတ္တာ



ကြိယာနှင့် တွဲဆက်ပြီး ပြောသူက တစ်စုံတစ်ရာကို ဆက်ဆက် ပြုလုပ်မည် ဖြစ်ကြောင်း ပြောဆိုခြင်းကို ဖော်ပြသည်။ (လုပ်ဖြစ်အောင် /ဆက်ဆက် လုပ်ပါမယ်/လုပ်ပါ ဆိုသော ဆိုလိုချက်)

- 가: 먼저 먼저부터 **다도록 하세요**. 아근ဆုံး ဖုန် စသုတ်တာ လုပ်ရမယ်။
나: 그럼 창문을 좀 열게요. ဒါဆို ပြတင်းပေါက် ဖွင့်လိုက်မယ်။
- 가: 중요한 시험이니까 열심히 **준비하도록 하세요**. အရေးကြီးတဲ့ စာမေးပွဲမလို့ ကြိုးကြိုးစားစား ပြင်ဆင်ထားရမယ်။
나: 네, 최선을 **다하도록 할게요**. ဟုတ်ကဲ့။ တတ်နိုင်သလောက် ကြိုးစားပါမယ်။



'-도록 하다' ကို နားလည်ပြီဆိုရင် အောက်ပါ ဝါကျများကို ဖြည့်ပါ။

2. '-도록 하다'를 사용해서 대화를 완성하세요. '-도록 하다' ကို သုံးပြီး ဝါကျဆက်ပေးပါ။

- 가: 사장님, 오늘 아침에는 어떤 일을 하면 돼요? သူဌေး၊ ဒီနေ့ မနက် ဘာလုပ်ရမလဲ။
나: _____ . [축사를 청소하다 ဝက်ခြံကို သန့်ရှင်းရေး လုပ်သည်။]
- 가: 건초는 잘 챙겨 두었지요? ကောက်ရိုးခြောက်တွေ သေချာ ထားထားတယ်မလား။
나: _____ . [바로 확인하다 ချက်ချင်း စစ်ကြည့်သည်။]
- 가: 축사에 가서 _____ . [소 먹이를 주다 နွားစ ကျွေးသည်။]
나: 네, 창고에 가서 사료 가져올게요. ဟုတ်ကဲ့။ ဝိုဒေါင်ကို သွားပြီး နွားစ ယူလာခဲ့မယ်။

정답 1) 축사를 청소하도록 하세요 2) 바로 확인하도록 하겠습니다 3) 소 먹이를 주도록 하세요



'-도록 하다' ကို သုံးပြီး ဝါကျဖြည့်ပါ။

- 가: 내일 몇 시에 출발해요? မနက်ဖြန် ဘယ်အချိန် ထွက်မှာလဲ။
나: 6시에 출발하니깐 _____ . မြောက်နာရီ ထွက်မှာမလို့ နောက်မကျအောင် လာပါ။
- 가: 부탁한 보고서는 어떻게 됐어요? အကူအညီတောင်းထားတဲ့ ရီပို့ အခြေအနေ ဘယ်လိုလဲ။
나: 지금 하고 있는데 저녁까지 _____ . အခု လုပ်နေတာမလို့ ညနေအထိ ပြီးအောင် လုပ်ပေးမယ်။
- 가: 올해는 담배를 _____ . ဒီနှစ်တော့ ဆေးလိပ် ပြတ်အောင် လုပ်ပါ။
나: 네, 꼭 끊을게요. ဟုတ်ကဲ့။ တကယ် ဖြတ်ပုံမယ်။
- 가: 작업장이 좀 지저분한데 청소 좀 해 주세요. လုပ်ငန်းခွင်က နည်းနည်း ရှုပ်ပွနေလို့ သန့်ရှင်းရေး လုပ်ပေးပါဦး။
나: 네, 이 일만 끝내고 _____ . ဟုတ်ကဲ့။ ဒါ လုပ်လို့ ပြီးရင် သန့်ရှင်းရေး လုပ်ဖြစ်အောင် လုပ်ပုံမယ်။

정답 1. 늦지 않도록 하세요 2. 끝내도록 할게요 3. 끊도록 하세요 4. 청소하도록 할게요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

익숙해졌어요. ရင်းနှီးကျွမ်းဝင်သွားပါပြီ။

- 가: 한국에서 생활하는 게 힘들지요? ကိုရီးယားမှာ နေရတာ ပင်ပန်းတယ်မဟုတ်လား။
- 나: 처음에는 힘들었는데 이제 **익숙해졌어요**. အစပိုင်းမှာတော့ ပင်ပန်းခဲ့ပေမဲ့ အခုတော့ **ရင်းနှီးကျွမ်းဝင်သွားပါပြီ**။



ဘာထုနဲ့ ခါရင်းက အလုပ်လုပ်နေကြပါတယ်။ သူတို့ ဘာတွေ ပြောနေကြလဲ။ နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

카림 그물 좀 미리미리 정리해 놓으라니까 또 **그냥** 이렇게 됐네.
ငါးဖမ်းပိုက်ကွန်ကို ကြိုတင်ပြီး ပြင်ဆင်ထားပါဆို အခုတော့ ထပ်ပြီး ဒီတိုင်းပဲ ထားသွားပြန်ပြီ။

바트 어디 좀 봐. 몇 번이나 말했는데 또 그런 거야? 카림 형, 이건 실수가 아니야. 이번엔 마문 씨 불러서 단단히 혼을 좀 내. **ကြည့်ပါဦး။ အကြိမ်ကြိမ် ပြောထားတာကို ဒီလို ထပ်လုပ်တာလား။ အကိုခါလင်း ဒါ မတော်တဆ မှားတာ မဟုတ်ဘူး။ ဒီတခါတော့ မာမွန်းကို ခေါ်ပြီး သေချာ ဆုံးမလိုက်ပါ။**

카림 한 번 쓴 그물은 다 엉켜서 다시 쓰기 어려우니까 꼭 풀어 놓으라고 했는데. 이것 때문에 오늘도 작업을 제때 못 **하게** 됐잖아.
တစ်ခါ သုံးပြီးသား ငါးဖမ်းပိုက်ကွန်က ရှုပ်ထွေးသွားရင် နောက်တစ်ခါ သုံးဖို့ ခက်တာမို့လို့ ဖြည့်ထားပေးရမယ်လို့ ပြောထားရဲ့သားနဲ့။ ဒီဟာကြောင့် ဒီနေ့လည်း အလုပ် အချိန်မီ မလုပ်ဖြစ်တော့ဘူး။

그냥 **ဒီတိုင်း**
① အပိုအလို မရှိ သို့မဟုတ် အနေအထား အပြောင်းအလဲ မရှိပဲ ရှိနေသည့် အတိုင်း
② အဓိပ္ပာယ် သို့မဟုတ် သတ်မှတ်ချက် မရှိဘဲ
· 가: 여기 다 쓴 공구는 제가 정리할까요?
ဒီမှာ သုံးလို ပြီးသွားတဲ့ ပစ္စည်းတွေကို ကျွန်တော် သိမ်းလိုက်ရမလား။
나: 그냥 두세요. 이따가 다시 쓸 거예요.
ဒီတိုင်း ထားထားပါ။ ခဏနေ ပြန်သုံးဦးမှာ။
· 가: 케이크는 왜 샀어요?
오늘 누구 생일이예요?
ကိတ်မုန့် ဘာလို့ ဝယ်လာတာလဲ။
ဒီနေ့ ဘယ်သူ မွေးနေ့လဲ။
나: 아니요, 먹고 싶어서 그냥 샀어요.
မဟုတ်ပါဘူး။ စားချင်လို့ ဒီတိုင်း ဝယ်လာတာ။

당장 **အခု** **ချက်ချင်း**
· 회의에 늦지 않으려면 지금 당장 출발해야 합니다.
အစည်းအဝေး နောက်မကျအောင် အခုချက်ချင်း ထွက်မှ ရမယ်။

바트 집어등도 새로 안 갈았고, 양망기도 그대로야.
ငါးမျှားမီးလုံးကိုလည်း အသစ် မလဲထားဘူး။ ပြီးတော့ ပိုက်ကွန်စက်သီးလည်း ဒီတိုင်းပဲ။

카림 안되겠다. **당장** 마문 씨 좀 불러다가 얘기를 해야겠어.
မဖြစ်တော့ဘူး။ ခုချက်ချင်း မာမွန်းကို ခေါ်ပြီး ပြောမှပဲ။



ခါလင်းနဲ့ ဘာထု နေရာက သရုပ်ဆောင်ပြီး လိုက်ပြောကြည့်ရအောင်။ ပြီးရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

- 1. 두 사람은 뭘 하고 있어요? သူတို့ ဘာလုပ်နေကြလဲ။
- 2. 두 사람은 왜 화가 났어요? သူတို့ ဘာလို့ စိတ်ဆိုးနေကြတာလဲ။


정답 1. 그물을 정리하고 있어요. 2. 동료가 일을 제대로 해 놓지 않아서 화가 났어요.



ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ လေ့လာသင်ယူရအောင်။




ဂ္ဂမု
ငါးဖမ်းပိုက်ကွန်



တွံပေါ
ငါးဖမ်းတောင်



ချိပ်အင်
ငါးများမီးလုံး



ယံမာင်
ပိုက်ကွန်ရစ်ဘီး



ပေါ့ချိတ်
ကြိုး



ဆီဆာဆူ
ချိန်းကြိုး



ဂေဝါ
ချိတ်တံ




ပေါ့
ကျောက်ဆူး



တေဝါ
ဝက်သီး




ပေါ့
လက်ကိုင် ပိုက်ကွန်



ပေါ့ဆီ ပေါ့
ငါးများချိတ်



ပေါ့ဆီ/ပေါ့
အချက်ပြဖော့ဘူး



ပေါ့
လွန်းယို



ပေါ့
ရေမြှုပ်ပန် . ဝက်



ပေါ့
ရေကူးမျက်မှန်



ပေါ့
မြှုပ်တံ



ပေါ့
အအေးခံဖော့ဘူး



အထက်မှ ဝေါဟာရများကို စဉ်းစားပြီး အောက်မှ မေးခွန်းကို ဖြေကြည့်ပါ။

1. ဓာတ်ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးနှင့် ချိတ်ဆက်ပေးပါ။

①



②



③



④



⑤



㉠

ပေါ့

㉡

တွံပေါ

㉢

ပေါ့

㉤

ယံမာင်

㉥

ချိပ်အင်

အဖြေ ①-㉡ ②-㉢ ③-㉤ ④-㉠ ⑤-㉥

ကြိယာနှင့် တွဲဆက်ပြီး ပြင်ပ အခြေအနေ၊ လွှမ်းမိုးမှုကြောင့် အခြေအနေတစ်ခုဖြစ်လာခြင်း ကို ဖော် ပြသည်။


- 가: 날씨 때문에 오늘도 작업을 못 하게 되었어. (ရာသီဥတုကြောင့် ဒီနေ့လည်း အလုပ် မလုပ်ဖြစ်တော့ဘူး။)
- 나: 큰일이다. 내일은 좋아질까? (တကယ့်ပြဿနာပဲ။ မနက်ဖြန်တော့ ကောင်းမလားမသိဘူး။)
- 가: 이반 씨는 한국 음식을 잘 먹네요. (ဘာထုက ကိုရီးယားအစားအသောက် ကောင်းကောင်း စားသားပဲ။)
- 나: 처음에는 못 먹었는데 몇 달 지나니까 잘 먹게 되었어요. (အစက ကောင်းကောင်း မစားနိုင်ပေမဲ့ အချိန်ကြာလာတော့လည်း စားနိုင်သွားပါတယ်။)

🔍 **비교해 보세요** နှိုင်းယှဉ်ကြည့်ပါ။


✓ '-게 되다' နဲ့ '-아지다/어지다'


'-게 되다' နှင့် '-아지다/어지다' နှစ်မျိုးလုံးသည် အပြောင်းအလဲကို ဖော်ပြသော်လည်း '-게 되다' သည် အပြောင်းအလဲ၏ ရလဒ်ကို အဓိကထား ဖော်ပြပြီး '-아지다/어지다' သည် အပြောင်းအလဲ ဖြစ်စဉ်ကို အဓိကထား ဖော်ပြသည်။ ထို့ပြင် '-게 되다' ကို အများအားဖြင့် ကြိယာနှင့် ပေါင်းစပ်သုံးပြီး '-아지다/어지다' ကို အများအားဖြင့် နာမဝိသေသနနှင့် ပေါင်းစပ်သုံးသည်။

- 날씨가 추워졌어요. (날씨가 추워서 일을 못 하게 되었어요. (O))
- 날씨가 춥게 되었어요. (X)

 '-게 되다' ကို နားလည်ရင် အောက်ပါ မေးခွန်းများကို ဖြေပါ။


2. 그림을 보고 '-게 되다'를 사용해서 문장을 완성하세요. (ပုံကို ကြည့်ပြီး '-게 되다' ကို သုံးပြီး ဝါကျ ဖြည့်ပါ။)

- 

1) 낚시를 잘 못 했는데 _____.
 (ငါး မများတတ်ပေမဲ့ ခဏခဏ လုပ်တော့လည်း အခု ကောင်းကောင်း များတတ်သွားပြီ။)
- 

2) 날씨가 너무 안 좋아서 _____.
 (ရာသီဥတုက မကောင်းလို့ သင်္ဘော ထွက်လို့ မရတော့ဘူး။)

정답 1) 자주 해서 지금은 잘하게 됐어요 2) 배를 못 타게 됐어요

 '-게 되다' ကို သုံးပြီး အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

- 한국에 처음 왔을 때는 한국어를 잘 못했어요. 하지만 지금은 한국 사람과 자주 얘기해서 _____.
 (ကိုရီးယား ရောက်ခါစတုန်းက ကိုရီးယားစကား မပြောတတ်ဘူး။ ဒါပေမဲ့ အခုတော့ ကိုရီးယားလူမျိုးတွေနဲ့ ခဏခဏ စကားပြောပါများတော့ ကောင်းကောင်းမွန်မွန် ပြောတတ်သွားပြီ။)
- 고향에 살 때는 요리를 못했어요. 하지만 지금은 요리를 자주 해서 _____.
 (ဇာတိမှာ နေတုန်းက ထမင်းဟင်း မချက်တတ်ဘူး။ ဒါပေမဲ့ အခုတော့ မကြာခဏ ချက်စားနေလို့ ချက်တတ်သွားပြီ။)
- 우리 회사가 이사를 했어요. 그래서 저도 회사 근처로 _____.
 (ကျွန်တော်တို့ ကုမ္ပဏီ နေရာပြောင်းသွားပြီ။ ဒါကြောင့် ကျွန်တော်လည်း ကုမ္ပဏီအနီးအနားကို ပြောင်းနေဖြစ်သွားတယ်။)


정답 1. 잘하게 됐어요 2. 잘하게 됐어요 3. 이사하게 됐어요



활동 **အသုံးချသင်ခန်းစာများ**


문제가 생겼을 때는 어떻게 해결하면 좋을까요? <보기>처럼 말해 보세요.
ပြဿနာ ပေါ်ပေါက်လာပါက ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ။ ဥပမာအတိုင်း ပြောကြည့်ပါ။

보기 <ဥပမာ>



그물이 엉키다, 그물을 풀다
ပိုက်ကွန်က ရှုပ်ထွေးသည်
ပိုက်ကွန် ဖြည်သည်



그물이 모두 엉켜 있으니
어서 그물을 풀도록 하세요.
ပိုက်ကွန်က အကုန် ရှုပ်ထွေးနေတာပဲ
အမြန် ပိုက်ကွန် ဖြည်ဖို့ လုပ်ပါ။




돼지가 먹이를 기다리다, 사료를 주다
ဝက်က အစာကျွေးတာ စောင့်နေသည်၊
အစာကျွေးသည်



축사가 더럽다, 분뇨를 치우다
နွားတင်းကုပ် ညစ်ပတ်သည်၊
မစင်အညစ်အကြေး ကျိုးသည်



양말기가 고장나다, 수리하다
ပိုက်ကွန်ရစ်ဘီး ပျက်သွားသည်။၊ ပြင်သည်။



- 정답**
- 1) 돼지가 먹이를 기다리니까 사료를 주도록 하세요.
 - 2) 축사가 더러우니까 분뇨를 치우도록 하세요.
 - 3) 양말기가 고장이 났으니까 수리하도록 하세요.



축산업과 어업 현장의 직업

သားငါးမွေးမြူရေး လုပ်ငန်းခွင်

축산업 တိရိစ္ဆာန်မွေးမြူရေး



사료 배합기 တိရိစ္ဆာန်အစာ ရောစက်
사료 배합기에 사료를 투입합니다.
ရောစက်ထဲ အစာများ ထည့်သည်။



스키드로더 အမှိုက်ကျိုးယာဉ်
스키드로더로 폐기물을 치웁니다.
စက်ဖြင့် အမှိုက်အညစ်အကြေးများ ကျိုးသည်။



축사 မွေးမြူရေးရုံ
축사 지붕을 점검하거나 수리합니다.
ခေါင်မိုးကို စစ်ဆေးသည် သို့မဟုတ် ပြင်သည်။



분뇨 탱크 မစင်အညစ်အကြေး သိုလှောင်ကန်
분뇨 탱크를 조작합니다.
မစင်အညစ်အကြေး သိုလှောင်ကန်ကို ပြုလုပ်သည်။

어업 ငါးဖမ်းလုပ်ငန်း



배를 타고 바다에 나가 물고기를 잡습니다.
သင်္ဘော စီးပြီး ပင်လယ်ထဲ သွားကာ ငါးဖမ်းသည်။



갯벌에서 조개나 낙지, 굴 등을 캐니다.
ပင်လယ်နုန်းမြေမှ ကမာ သို့ ကင်းမွန်၊ ခရု
စသည်တို့ကို နှိုက်သည်။



양식장에서 물고기를 길러서 팝니다.
ငါးမွေးကန်တွင် ငါးမွေးပြီး ရောင်းသည်။



염전을 만들어 소금을 생산합니다.
ဆားငွေပျံကန်များ ပြုလုပ်ပြီး
ဆား ထုတ်လုပ်သည်။



မေးခွန်း ၁နဲ့ ၂မှာ စကားပြောတာကို နားထောင်ပြီး အဖြေမှန် ရွေးပေးရမှာ ဖြစ်တယ်။

[1~2] 그림을 보고 알맞은 것을 고르십시오.

ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးကို ရွေးပေးပါ။



1.



①

②

③

④

2.



①

②

③

④



မေးခွန်း ၃နဲ့ ၄မှာ နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပြီး မေးခွန်း ၅မှာ စာပိုဒ်ကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးရမှာပါ။ သေချာ နားထောင်ပြီး ဖြေပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오. မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးပါ။

3. ① 오리를 기르고 있어요.
③ 오리 농장에 가 볼까요?

② 토끼를 본 적이 있어요.
④ 토끼 먹이를 사러 왔어요.

4. ① 어제 갈았어요.
③ 내일 갈 거지요?

② 안 갈게 됐어요.
④ 빨리 갈도록 할게요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးပါ။

남자는 무엇을 확인하려고 합니까? *ယောက်ျားလေးက ဘာကို စစ်ဆေးဖို့ လုပ်နေလဲ။*

- ① 그물 ② 통발 ③ 양망기 ④ 집어등



မေးခွန်း ၁နဲ့ ၂မှာ ပုံကို ကြည့်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးရမှာပါ။ ဝါကျကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오. ပုံကို ကြည့်ပြီး ဝါကျမှန်ကို ရွေးပေးပါ။



1. ① 부표예요. ② 어선이에요.
 ③ 수경이에요. ④ 바늘대예요.
2. ① 사료를 주도록 하세요. ② 먹이를 버리도록 하세요.
 ③ 돼지를 기르도록 하세요. ④ 분뇨를 치우도록 하세요.



မေးခွန်း ၃နဲ့ ၄က ကွက်လပ်ဖြည့် မေးခွန်းတွေပါ။ မှန်ကန်တဲ့ အဖြေကို ဖြည့်ပေးပါ။

[3~4] 빈칸에 들어갈 가장 알맞은 단어를 고르십시오. ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ဖြည့်ပေးပါ။

3. 이 동네에는 소를 키우는 _____ 농가가 많아요.
 ဒီ ရပ်ကွက်မှာ နွားမွေးတဲ့ စားနွား ခြံတွေ များတယ်။
- ① 양돈 ② 양우 ③ 양계 ④ 양망
4. _____ 은/는 조개를 캐 때 사용해요. ခြစ်တံကို ကမကောင် တူးတဲ့အခါ သုံးတယ်။
- ① 통발 ② 갈퀴 ③ 부표 ④ 밧줄



မေးခွန်း ၅က စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ဖြေပေးရမှာပါ။ သင်ယူခဲ့တာတွေ ပြန်စဉ်းစားပြီး မေးခွန်းများကို ဖြေကြည့်ပါ။

5. 다음 질문에 답하십시오. မေးခွန်းကို ဖြေပါ။

축산 농가는 여름이 되면 신경 써야 할 일이 많아집니다. 가축들의 위생을 위해 아침저녁으로 축사 청소도 해야 하고, 사료의 상태도 자주 확인을 해야 합니다. 또한 가축들이 더운 여름을 건강하게 보낼 수 있도록 축사를 시원하게 유지하는 것도 중요합니다.

မွေးမြူရေးသမားသည် နွေရာသီ ရောက်ရင် ဂရုစိုက်ရမည့် အလုပ်တွေ များလာပါသည်။ အိမ်မွေးတိရစ္ဆာန် တွေအတွက် နေ့နေ့ညည မွေးမြူရေးခြံကို သန့်ရှင်းရေးလုပ်ရပြီး တိရစ္ဆာန်အစာ အခြေအနေကိုလည်း မကြာခဏ စစ်ဆေးပေးရပါမည်။ ပြီးတော့ တိရစ္ဆာန်တွေ ပူပြင်းတဲ့ နွေရာသီမှာလည်း ကျန်းမာစေအောင် မွေးမြူရေးခြံကို အေးမြအောင် လုပ်ထားဖို့ အရေးကြီးပါသည်။

축산 농가가 여름에 하는 일이 아닌 것을 고르십시오.
 မွေးမြူရေးသမားက နွေရာသီမှာ လုပ်တဲ့ အလုပ်ထဲက မဟုတ်တာကို ရွေးပေးပါ။

- ① 축사 청소를 자주 하는 것 ② 가축의 위생을 점검하는 것
 ③ 축사를 시원하게 유지하는 것 ④ 먹이 상태를 매일 확인하는 것

정답 1. ① 2. ④ 3. ② 4. ② 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

1.

_____ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

- ① ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ② ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ③ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ④ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

2.

_____ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

- ① ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ② ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ③ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ④ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

3.

_____ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

- ① ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ② ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ③ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။
- ④ ဝန်းကန်းထဲသို့ ဝင်ရောက် နေရာကို ရွေးချယ်ပေးပါ။

정답 1. ④ 2. ① 3. ④



발음 အသံထွက်

P-23

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

သံပြတ်နှစ်ခု ဆုံကြတဲ့အခါ အနောက်က သံပြတ်ကို ပေါင်းစပ်ပျဉ်းအသံထွက်ပေးရပါတယ်။

- (1) 식당, 속담, 꽃집
- (2) 답장, 옆집, 국수, 꽃가게
- (3) 교실에 책상이 있어요. / 메일에 답장이 없어요.



재고를 파악하는 것이 중요해요

ကုန်လက်ကျန် အခြေအနေကို သိထားဖို့ အရေးကြီးတယ်

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
အလုပ်တာဝန် ဂိုဒေါင် စီမံခန့်ခွဲခြင်း အလုပ်တွင် အမှားလုပ်မှုကို ပြောခြင်း
- သဒ္ဒါ -는 것이 중요하다, -(으)ㄹ 것이다
- ဝေါဟာရနှင့် အသုံးများ ဂိုဒေါင် စီမံခန့်ခွဲခြင်း ပရိဘောဂ ထုတ်လုပ်ခြင်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်တွင် ချီးကျူးစကား ပြောခြင်း

대화 1 စကားပြော ၁

Track 145



မန်နေဂျာနဲ့ ခန်းနဲ့ စကားပြောနေကြတာပါ။ အရင်ဆုံး နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

- 관리자 오늘 출고할 상품은 모두 준비됐지요?
ဒီနေ့ ထုတ်လုပ်မယ့် ထုတ်ကုန်တွေ အကုန် ပြင်ဆင်ပြီးပြီမလား။
- 칸 네, 이쪽에 있는 물건들이 오늘 나갈 상품입니다. 그리고 재고는 여기에 기록해 두었고요.
ဟုတ်ကဲ့။ ဒီဖက်မှာ ရှိတဲ့ ပစ္စည်းတွေ ဒီနေ့ ထုတ်လုပ်မယ့် ဟာတွေပါ။ ပြီးတော့ ကုန်လက်ကျန်ကိုလည်း ဒီမှာ ရေးမှတ်ထားပါတယ်။
- 관리자 한번 봅시다. 음, 정리가 잘 되어 있어서 재고 파악이 쉽겠네요. 수고했어요.
ကြည့်ရအောင်။ အင်း၊ သေချာမှတ်ထားလို့ ကုန်လက်ကျန်အခြေအနေကို လွယ်လွယ်နဲ့ သိနိုင်တယ်။ တာဝန်ကျေပါတယ်။
- 칸 아닙니다. 창고 정리는 재고를 파악하는 것이 중요하잖아요.
မဟုတ်ပါဘူး။ ဂိုဒေါင် ထိန်းသိမ်းကွပ်ကဲဖို့ ကုန်လက်ကျန် အခြေအနေကို သိဖို့က အရေးကြီးတာမို့ပါ။
- 관리자 그래요. 그럼 칸 씨가 창고 관리 좀 신경 써 주세요. 재고도 얼마나 되는지 계속 확인해 주시고요.
အမှန်ပဲ။ ဒါဆို ခန်းက ဂိုဒေါင် ထိန်းသိမ်းကွပ်ကဲတာကို နည်းနည်း ဂရုစိုက်ပေးပါဦး။ ကုန်လက်ကျန် ဘယ်လောက်ရှိလဲဆိုတာလည်း တောက်လျှောက် စစ်ဆေးပေးပါ။

-고요 लည်း--- တယ်

ရှေ့မှ ပြောထားသော အချက်တွင် အခြား အချက်ကို ထပ်ဖြည့်ပြောဆိုသည့် အချိန် ရှေ့မှ ဝါကျအဆုံးသတ်စကားလုံးနှင့် တစ်ထပ်တည်း မတူချင်တဲ့အခါတွင် အသုံးပြုသည်။

- 가: 이 노트북 어때요?
ဒီ ကွန်ပျူတာ ဘယ်လိုလဲ။
- 나: 가벼워서 좋아요.
ရောင်လို့ ကောင်းတယ်။
ပွမ်းဆောင်ချက်တွေလည်း အများကြီးပါတယ်။
- 가: 기숙사가 어때요?
အဆောင် ဘယ်လိုနေလဲ။
- 나: 조용해서 좋아요.
အခန်းလည်း ကျယ်တယ်။

확인하다 စစ်ဆေးသည်။

- 회의 내용을 제대로 정리했는지 확인해 주세요.
အစည်းအဝေး အကြောင်းအရာကို စနစ်တကျ လုပ်ထားလား စစ်ဆေးပေးပါ။
- 거래처에 보낼 물건을 잘 챙겼는지 확인해야 해요.
ပါတနာဆီ ပို့မယ့် ပစ္စည်းတွေကို အသေအချာ ယူလာ မလာ စစ်ဆေးရမယ်။



အသေအချာ နားထောင်ပြီး လိုက်ဆိုကြည့်ရအောင်။ ပြီးရင် မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 관리자는 무엇을 확인하고 있어요? မန်နေဂျာက ဘာကို စစ်ဆေးနေလဲ။
2. 칸 씨는 무슨 일을 해야 해요? ခန်းက ဘာလုပ်ရမလဲ။

정답 1. 오늘 출고할 상품을 확인하고 있어요. 2. 창고 관리와 재고 확인을 해야 해요.



어휘 1 **ဝေါဟာရ ၁**

ဆာဂဝ ကာဂီ ဂိုဒေါင် ထိန်းသိမ်းကွပ်ကဲခြင်း



ဂိုဒေါင် ထိန်းသိမ်းကွပ်ကဲခြင်းနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ လေ့လာသင်ယူရအောင်။



မုလှူ ဆာဂဝ
ကုန်ဂိုဒေါင်




ဃေငွေ ဆာဂဝ
အအေးခန်း ဂိုဒေါင်




ကွေ့ထိုက်
ကွန်တင်နာ




ဝဲပွဲဆာဂဝ
ဂိုဒေါင်ထဲ ထည့်သည်



ဆွဲဆာဂဝ
ထုတ်သည်



ပွဲဆာဂဝ
သိုလှောင်သည်




ဆာဂဝ
သိုလှောင်သည်၊ သိမ်းဆည်းသည်




ထွဲကေးလဲ ထွဲ
အကာ အုပ်သည်



ဝေဝေလဲ ယူဆာဂဝ
အပူချိန် ထိန်းထားသည်



ဆာဂဝလဲ ပာအာဆာဂဝ
ကုန်လက်ကျန်
အခြေအနေ သိသည်



ကွပ်ကဲဆာဂဝ
စီမံကွပ်ကဲသည်



အသေအချာ လေ့လာသင်ယူပြီးရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. ဂရမ်လဲ ဝဲဆာဂဝ အာဆာဂဝ ယူဆာဂဝ သင့်တော်သော စကားလုံးနှင့် ချိတ်ဆက်ပေးပါ။

① ② ③ ④ ⑤

- ㉠ ကွေ့ထိုက် ㉡ ဝဲပွဲဆာဂဝ ㉢ ထွဲကေးလဲ ထွဲ ㉣ ဃေငွေ ဆာဂဝ ㉤ ကွပ်ကဲဆာဂဝ

အာဆာဂဝ ①-㉣ ②-㉠ ③-㉡ ④-㉤ ⑤-㉢



ကြိယာနှင့် တွဲသုံးပြီး အာရုံစိုက် ဆောင်ရွက်သင့်သော အချက်ကို အလေးထား ဖော်ပြရာတွင် သုံးသည်။

- **가:** 식품 창고에서는 온도를 잘 **유지하는 것이 중요합니다.**
စားသောက်ကုန် ဝိုဒေါင်တွင် အပူချိန်ကို တသမတ်တည်း ထိန်းထားခြင်းဟာ အရေးကြီးပါတယ်။
- **나:** 그럼 모든 식품을 같은 온도로 유지합니까?
ဒါဆို စားသောက်ကုန် အကုန်လုံးကို အပူချိန် အတူတူမှာ ထားတာလား။
- **가:** 밖에 있는 물건에 덮개를 덮어 뒀어요. **아프린**မှ **ပစ္စည်း**ကို အဖုံး အုပ်ထားပေးခဲ့တယ်။
- **나:** 네, 잘했어요. 물건이 파손되지 않도록 **하는 게 중요해요.**
အင်း၊ တော်တယ်။ ပစ္စည်း မပျက်စီးအောင် ထားတာက အရေးကြီးတယ်။

대조적 정보 နှိုင်းယှဉ်ချက်

ကိုရီးယားစကားရဲ့ ‘-는 것이 중요하다’ ကိုတွေ့ မြန်မာလို အသုံးမှာ ‘တဲ့အရာက’လို့ တိုက်ရိုက်မှတ်ယူတာထက် ‘ဖို့(က)’လို့ မှတ်ယူတာက ပို သဘာဝကျပါတယ်။

- 다른 나라에서 온 사람들끼리 서로 이해를 하는 것이 중요하다.
မတူညီတဲ့ နိုင်ငံက လာသူအချင်းချင်း အပြန်အလှန် နားလည်ဖို့က အရေးကြီးပါတယ်။
- 글로벌 시대에는 외국어를 배우는 것이 중요하다.
ဂလိုဘယ်ခေတ်မှာ နိုင်ငံခြားဘာသာစကားကို သင်ယူတာက အရေးပါတယ်။



‘-는 것이 중요하다’ ကို နားလည်ရင် အောက်ပါ ဝါကျများကို ဆက်ပေးပါ။

2. 그림을 보고 ‘-는 것이 중요하다’를 사용해서 문장을 완성하세요.

ပုံကို ကြည့်ပြီး ‘-는 것이 중요하다’ ကို သုံး၍ အောက်ပါ ဝါကျများကို ဖြည့်စွက်ပေးပါ။



재고를 파악하다

창고 관리는 _____.
ဝိုဒေါင် ထိန်းသိမ်းကွပ်ကဲတဲ့အခါ လက်ကျန် အခြေအနေကို သိထားဖို့ အရေးကြီးတယ်။



온도를 유지하다

식품을 보관할 때는 _____.
စားသောက်ကုန်ကို သိုလှောင်ချိန်တွင် အပူချိန်ကို ထိန်းထားတာက အရေးကြီးတယ်။



덮개를 덮다

밖에 물건을 둘 때는 _____.
အပြင်မှာ ပစ္စည်းကို ထားတဲ့ အချိန် အဖုံး အုပ်ထားပေးဖို့က အရေးကြီးတယ်။

정답 1) 재고를 파악하는 것이 중요하다 2) 온도를 유지하는 것이 중요하다 3) 덮개를 덮는 것이 중요하다



대화 2 စကားပြော ၂

Track 146



ဘာရူနဲ့ ဂျီဟွန်းက အလုပ်လုပ်နေကြတယ်။ သူတို့ ဘာတွေ ပြောနေကြလဲဆိုတာ အရင်ဆုံး နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ကြရအောင်။

바 루 아! 이런 어떡하지.....
ဟ아။ ဘယ်လိုလုပ်ရမလဲ....

지 훈 왜요? 무슨 일 있어요?
ဘာလို့လဲ။ ဘာဖြစ်လို့လဲ။

바 루 **실수**로 반대쪽에 구멍을 뚫었어요. 이 원목
은 못 쓰게 됐는데 어떡하죠?
မှားပြီး ဆန့်ကျင်ဘက်မှာ အပေါက် ဖောက်မိသွားတယ်။ ဒီ
သစ်သား သုံးလို့ မရတော့ရင် ဘယ်လိုလုပ်မလဲ။

지 훈 일이 아직 손에 익지 않아서 그런 거 같네요.
너무 속상해하지 마세요. 그건 다른 거 만들
때 쓰면 되죠, 뭐.
အလုပ်နဲ့ မရင်းနှီးသေးလို့ပါ။ စိတ်မကောင်း အရမ်း မဖြစ်ပါနဲ့။
အဲ့ဒါကို တခြားနေရာမှာ သုံးလို့ ရတာပဲ။ ဘာဖြစ်လဲ။ ဘာဖြစ်လဲ။

바 루 재단부터 다시 하려면 시간이 많이 **걸릴 텐데**
.....
အစကနေ ပြန်ပြီး တိုင်းတာဖြတ်တောက်ရင် အချိန် အများကြီး
ထပ်ကုန်ဦးမှာ....

지 훈 같이 하면 금방 할 수 **있을 거예요**. 자, 다시
해 봅시다.
အတူတူ လုပ်ရင် ခဏလေးနဲ့ လုပ်နိုင်သွားမှာပါ။ လာ..
ထပ်လုပ်ကြရအောင်။

실수 아파:

- 술을 마시고 실수로 사장님께 '아저씨'라고 했어요.
အရက်သောက်ပြီး သူဌေးကို အာဂျေရီလို့ မှားခေါ်တယ်။
- 처음 이 일을 시작했을 때에는 일을 잘 몰라서 실수를 많이 했어요.
အရင်ဆုံး ဒီ အလုပ်ကို စလုပ်ခဲ့တုန်းက အလုပ်ကို ကောင်းကောင်း မသိလို့ အမှား အများကြီး လုပ်ခဲ့တယ်။

-(으)ㄹ 텐데 မယ်လို့ ထင်သည်

ရွှေဝါကျမှ ပြောသူ၏ ခန့်မှန်းထင်မြင်ချက်ကို ဖော်ပြပေးပြီး ထိုအကြောင်းအရာကို နောက်ဝါကျ၏ နောက်ခံအဖြစ် အသုံးပြုသည်။

· 오늘 오후에 비가 올 텐데 우산을 가지고 가세요.
ဒီနေ့ မွန်းလွဲပိုင်းမှာ မိုးရွာမှာ၊ ထီးယူသွားပါ။

· 지금 밥을 먹지 않으면 배가 고플 텐데.....

အခု ထမင်း မစားထားရင် ခဏနေ မိုက်ဆာနေမယ်လို့ ထင်တယ်။



လိုက်ဆိုပြီးရင် အောက်က မေးခွန်းများကို ဖြေကြည့်ပါ။

1. 바 루 씨는 무슨 실수를 했어요? **ဘာရူက ဘာအမှား လုပ်ခဲ့လဲ။**
2. 대화 후 두 사람은 무엇을 할까요? **စကားပြောပြီးနောက် သူတို့ ဘာလုပ်ကြမလဲ။**

정답 1. 구멍을 잘못 뚫었어요. 2. 재단을 할 거예요.




ပရိဘောဂ ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ လေ့လာသင်ယူကြရအောင်။



ဝင်္ဂမုဒု နှစ်သင်္ဂမုဒု
သစ်သားကို တိုင်းတာဖြတ်တောက်သည်



စွမ်း နှစ်သင်္ဂမုဒု
ဆောက်ထွင်းသည်



ဂူမင်္ဂမုဒု
အပေါက်ဖောက်သည်




ယင်္ဂမုဒု/စင်္ဂမုဒု
ရွှေဘော်ထိုးသည်




သုပုဒု
ကော်ပတ်စားသည်




သုဇာ
ပေါလစ်တင်သည်




သုဆဲ
ဆေးသုတ်သည်



စွဲ
ပေကြိုး



စွဲ
ဆောက်လုပ်ရေးသုံးပေတ်




စွဲ
ရေချိန်တိုင်းစက်



အပေါ်မှ ဝေါဟာရများကို သုံးပြီး အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. ဂရမ်မဲ မှစ်ပုဒု (ပုဒု) မှစ် ဂုလာ နှစ်ပုဒု။


ပုံနဲ့ ကိုက်ညီသော ဝါကျကို ဥပမာအတိုင်း ရွေးပေးပါ။



1)




2)



3)



4)



5)

ပုဒု

စွမ်း နှစ်သင်္ဂမုဒု ဝင်္ဂမုဒု သုဇာ ယင်္ဂမုဒု သုဆဲ

စွဲ 1) ဝင်္ဂမုဒု နှစ်သင်္ဂမုဒု 2) စွမ်း နှစ်သင်္ဂမုဒု 3) ယင်္ဂမုဒု 4) သုဇာ 5) သုဆဲ



ပြောသူက အနာဂတ်တွင် ဖြစ်ပျက်တော့မည့် သို့မဟုတ် ပြုလုပ်တော့မည့် ကိစ္စကို ပြောချိန်တွင် အသုံးပြုသည်။
ကြိယာ သို့မဟုတ် နာမဝိသေသနှင့် တွဲပြီး အသုံးပြုသည်။

자음 (ချည်း) → -을 것이다	모음 (သရ), 자음 (ချည်း) 'ㄹ' → -ㄹ 것이다
먹다 → 먹을 것이다	보다 → 볼 것이다
읽다 → 읽을 것이다	살다 → 살 것이다

- 가: 도색 작업이 언제 끝날까요? ဆေးသုတ်တာ ဘယ်အချိန် ပြီးမှာလဲ။
나: 3시까지 **끝날 거예요**. သုံးနာရီဆို ပြီးမှာပါ။
- 내일부터 날씨가 **맑을 것이다**. မနက်ဖြန်ကစပြီး ရာသီဥတု သာယာမယ်။
- 앞으로 한국에서 일하는 외국인 근로자의 수가 **증가할 것이다**.
ရှေ့လျှောက် ကိုရီးယားကို အလုပ် လာလုပ်တဲ့ နိုင်ငံခြားသား အရေအတွက် ပိုများလာမယ်။

ပြုသူနဲ့ ပြောသူက တစ်ယောက်တည်း ဖြစ်တဲ့အခါ ပြောသူရဲ့ သဘောထားကို ဖော်ပြပါတယ်။

- 나는 오늘부터 한국어 공부를 열심히 **할 것이다**.
ငါ ဒီနေ့ကစပြီး ကိုရီးယားစာလေ့လာမှုကို ကြိုးကြိုးစားစား လုပ်တော့မယ်။



'-(으)ㄹ 것이다' ကို နားလည်ပြီဆိုရင် အောက်ပါ ဝါကျများကို ဖြည့်ပေးပါ။

2. '-(으)ㄹ 것이다'를 사용해서 대화를 완성하세요.

'-(으)ㄹ 것이다' ကို အသုံးပြုပြီး ဝါကျများကို ဆက်ပေးပါ။

- 1) 가: 오늘 도장 작업을 다 끝낼 수 있을까요?
 ဒီနေ့ ဒီနေ့ ပေါ်လစ်တင်တာ အကုန် ပြီးမလား။
나: 네, _____ . [문제 없다 ပြဿနာ မရှိသည်]
- 2) 가: 직각자 못 봤어요?
 ဆောက်လုပ်ရေးသုံးပေတံ တွေမိသေးလား။
나: 아마 _____ . [저쪽에 있다 ဟိုဘက်မှာ ရှိသည်]
- 3) 가: 오전에 원목 재단 작업이 다 될까요?
 မနက်ပိုင်း သစ်သား ဖြတ်တဲ့ အလုပ် အကုန်ပြီးလောက်လား။
나: 12까지는 _____ . [끝나다 ပြီးသည်]
- 4) 가: 이번 주 금요일까지 이 서류를 사무실에 내야 하는 거 맞죠?
 ဒီအပတ် သောကြာနေ့ အထိ ဒီစာရွက်စာတမ်း ရုံးမှာ တင်ရမယ်မလား။
나: 아마 _____ . [그렇다 ဟုတ်မယ်ထင်သည်]

정답 1) 문제 없을 거예요 2) 저쪽에 있을 거예요 3) 끝날 거예요 4) 그럴 거예요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

얼굴이 좋아 보여요. ပျော်နေပုံပဲ။

- 가: **얼굴이 좋아 보여요**. 무슨 일 있어요? **ပျော်နေပုံပဲ။** ဘာဖြစ်လို့လဲ။
- 나: 승진했어요. 일도 재미있고요. ရာထူးတိုးသွားလို့ပါ။ အလုပ်ကလည်း စိတ်ဝင်စားစရာကောင်းတယ်။



활동 **အသုံးချသင်ခန်းစာများ**

가구 공장의 게시판입니다. 잘 읽고 질문에 답하세요.
ပရိဘောဂစက်ရုံရဲ့ ကြော်ငြာဘုတ် ဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းများကို ဖြေပါ။

칭찬 게시판 ချီးကျူးစာ

바루 씨를 칭찬합니다!
의자 만들 때는 구멍을 뚫는 것이 중요한데 바루 씨가 정확한 곳에 잘 뚫었어요. 정말 멋졌어요!
ဘာရူကို ချီးကျူးပါတယ်။
ထိုင်ခုံ လုပ်တဲ့ခါ အရေးကြီးတဲ့ အပေါက်ဖောက်တာကို ဘာရူက နေရာအတိအကျ ဖောက်နိုင်တယ်။ အရမ်း တော်တာပဲ။


칸 씨를 칭찬합니다!
오후에 비가 온다고 했는데 칸 씨가 미리 원목에 덮개를 덮어 줘서 문제가 생기지 않았어요!
ခန်းကို ချီးကျူးပါတယ်။
ညနေပိုင်း မိုးရွာမယ်လို့ ပြောခဲ့တာကို ခန်းက ကြိုပြီး သစ်သားတွေပေါ် အကာအုပ်ပေးခဲ့လို့ ဘာပြဿနာမှ မပေါ်ခဲ့ဘူး။

민수 씨를 칭찬합니다!
탁자의 상태가 좋지 않아서 여러 번 사포질을 해야 했는데 민수 씨가 탁자를 아주 매끄럽게 만들어 줬어요.
မင်းဆူကို ချီးကျူးပါတယ်။
စားပွဲ အနေအထား ဆိုးရွားလို့ အကြိမ်ကြိမ် တော်ပတ်တိုက်စားရမှာကို မင်းဆူက စားပွဲကို ပြောင်ချောနေအောင် တိုက်ပေးခဲ့တယ်။

정현 씨를 칭찬합니다!
입고된 상품이 너무 많아서 힘들었는데 정현 씨가 잘 정리해 줘서 금방 끝났어요!
ဂျော့နဟယောင်းကို ကုန်ပစ္စည်းအဝင်တွေ အရမ်းများလို့ ပင်ပန်းနေတာကို ဂျော့နဟယောင်းက ပစ္စည်းနေရာ သေချာချထားပေးလို့ ခဏလေးနဲ့ ပြီးသွားတယ်။

1. 네 사람은 왜 칭찬을 받았을까요? 맞는 그림을 연결하세요.
သူတို့ လေးယောက်က ဘာလို့ ချီးကျူးခံရတာလဲ။ အောက်မှ သင့်တော်တဲ့ ပုံနဲ့ ချိတ်ဆက်ပေးပါ။

- ① 바루
- ② 칸
- ③ 민수
- ④ 정현



정답 ①-㉢ ②-㉠ ③-㉣ ④-㉡




직장에서의 칭찬 노하우

အလုပ်တွင် ချီးကျူးစကားပြောခြင်း

직장에서 어떤 말을 들으면 기분이 좋을가요? 남녀 직장인 517명을 대상으로 들었을 때 가장 기분 좋은 칭찬의 말이 무엇인지 물어봤습니다. 그 결과 '오늘 정말 예쁘네요 또는 멋있네요'가 45.7%로 1위, '역시 우리 회사는 ○○ 씨가 없으면 안 돌아가요'가 25.1%로 2위, '다 ○○ 씨 덕분이죠'가 24.2%로 3위를 차지했습니다. 기타 의견으로는 '○○님, 정말 존경합니다', '동안이시네요(어려 보이세요)' 등이 있었습니다. 또한 언제 이런 칭찬을 많이 하냐는 질문에는 '회식 자리에서 한다'는 응답이 45.5%로 가장 높았고, '평상시 틈틈이 한다'는 응답이 43.3%로 그 뒤를 이었습니다.

회사에서 성공적인 인간 관계를 만들고 싶은 직장인이려면 함께 일하는 동료와 상사를 기분 좋게 만드는 칭찬의 말을 틈틈이 하는 것도 좋은 방법이 될 것입니다.

အလုပ်မှာ ဘယ်လို စကားမျိုး ကို ကြားရင် ပျော်မလဲ။ ကျားမ ဝန်ထမ်း ၅၁၇ယောက်ကို ရွေးပြီး စိတ်ကို အပျော်ရွှင်ဆုံး ဖြစ်စေတဲ့ ချီးကျူးစကားက ဘာလဲလို့ မေးကြည့်ခဲ့ပါတယ်။ အဲဒါတွေကတော့ "ဒီနေ့ အရမ်း လှတာပဲ သို့မဟုတ် အရမ်း ခန့်တာပဲ"က ၄၅.၇%နဲ့ ပထမ၊ "တို့ ကုမ္ပဏီက ○○ မရှိရင် မဖြစ်ပါဘူး"က ၂၅.၁% နဲ့ ဒုတိယ၊ "အကုန် ○ ○ ကျေးဇူးကြောင့်ပါ"က ၂၄.၂% နဲ့ တတိယအဖြစ် ထွက်ပေါ်လာပါတယ်။ အခြား သဘောထားတွေကတော့ "○○ တကယ် လေးစားပါတယ်" "အရွယ်တင်တယ်နော်(အသက် အဲ့လောက် မထင်ရဘူး)"စသဖြင့် ရှိပါတယ်။ ထို့ပြင် ခုလို ချီးကျူးစကားတွေ ဘယ်အချိန် ပြောလဲဆိုတဲ့ မေးခွန်းကိုတော့ "ညစာစားပွဲမှာ ပြောတယ်" လို့ အများဆုံး ဖြေတဲ့သူက ၄၅.၅% ရှိပြီး "နေ့စဉ် အခွင့်ကြိုတိုင်း ပြောပါတယ်" ဆိုတဲ့ အဖြေဟာ ၄၃.၃%နဲ့ ဒုတိယအများဆုံးနေရာမှာ ရှိပါတယ်။ ကုမ္ပဏီမှာ အောင်မြင်တဲ့ လူမှုဆက်ဆံရေးကို လိုချင်တဲ့ ဝန်ထမ်းဆိုရင် အတူတူ အလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အထက်လူကြီးကို စိတ်ပျော်ရွှင်အောင် လုပ်ပေးတဲ့ ချီးကျူးစကားကို အချိန်ရတိုင်း ပြောပေးခြင်းဟာ ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။



직장에서 들었을 때 기분 좋은 말
လုပ်ငန်းခွင်တွင် ကြားတဲ့အခါ စိတ်ပျော်ရွှင်စေတဲ့ စကား




မေးခွန်း ၁က ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ သေချာနားထောင်ပြီး အဖြေမှန်ကို ရွေးပေးပါ။

1. 다음 그림을 보고 알맞은 대답을 고르십시오.
အောက်ပါပုံကို ကြည့်ပြီး သင့်တော်တဲ့ ဝါကျကို ရွေးပေးပါ။



이것은 무엇입니까? ဒီဟာ ဘာလဲ။



①

②

③

④



မေးခွန်း ၂နဲ့ ၃မှာ မေးခွန်းကို နားထောင်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးရမှာ ဖြစ်ပြီး မေးခွန်း ၄နဲ့ ၅မှာ စကားပြောကို အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ နားမထောင်မီ ဝါကျကို သေချာ ဖတ်ပါ။

[2~3] 질문을 듣고 알맞은 대답을 고르십시오. မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

- | | |
|--------------------|---------------------|
| 2. ① 물건이 다 들어왔어요. | ② 빨리 주문을 해야겠어요. |
| ③ 제품만 차에 실으면 돼요. | ④ 상품 출고를 관리하는 일이에요. |
| 3. ① 제가 먼저 할게요. | ② 민수 씨가 하고 있을 거예요. |
| ③ 저는 샌딩 작업을 해 봤어요. | ④ 3시까지 작업이 끝날 거예요. |

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.
မေးခွန်းကို နားထောင်ပြီး မေးခွန်း ၂ခုလုံးအတွက် သင့်တော်သော အဖြေကို ရွေးပေးပါ။

4. 남자는 무슨 일을 했습니까? ယောက်ျားလေးက ဘာလုပ်ခဲ့လဲ။
- | | |
|---------------|---------------|
| ① 도색을 했습니다. | ② 사포질했습니다. |
| ③ 원목을 운반했습니다. | ④ 원목을 재단했습니다. |
5. 남자에 대한 설명으로 알맞은 것을 고르십시오.
ယောက်ျားလေးနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ အထဲမှ အမှန်ကန်ဆုံး တစ်ခုကို ရွေးပေးပါ။
- | | |
|-----------------|---------------------|
| ① 실수를 했습니다. | ② 작업에 익숙합니다. |
| ③ 일을 끝내지 못했습니다. | ④ 앞으로도 이 일을 할 것입니다. |

📖 **듣기 대본** စာသား

1. ① **남:** 출자입니다. ပေးကြီးပါ။
 ② **남:** 직각자입니다. ဆောက်လုပ်ရေးသုံးပေတံပါ။
 ③ **남:** 수평대입니다. ရေချိန်တိုင်းစက်ပါ။
 ④ **남:** 도르래입니다. စက်သီးပါ။
2. **여:** 출고 준비는 다 끝났어요? ၎င်းတို့ အဆင်သင့် ဖြစ်ပြီလား။
3. **남:** 지금 누가 샌딩 작업을 하고 있어요?
 အခု ဘယ်သူက ရွေ့ဘော်ထိုးနေလဲ။
- 4-5.
여: 원목 재단하느라고 정말 고생 많았어요. 힘들었죠?
 သစ်သား တိုင်းတာဖြတ်တောက်ရတာ တကယ် မောသွားပြီ။ ပင်ပန်းတယ်နော်။
남: 아닙니다. 선배님이 많이 도와주셔서 힘들지 않았어요. 그런데 재단이 잘 되었는지 모르겠어요. 그리고
 고 시간도 다른 분들보다 오래 걸려서…….
 ဟင့်အင်း။ စီနီယာက အများကြီး ကူညီပေးလို့ မပင်ပန်းပါဘူး။ ဒါနဲ့ ဖြတ်ထားတာတွေ အဆင်ပြေရဲ့လား မသိဘူး။
 ပြီးတော့ တခြားသူတွေထက် အချိန်လည်း အများကြီး ပိုယူရလို့ …
- 여:** 걱정 마세요. 아까 보니까 아주 잘 되었던데요. 그리고 처음이니까 시간이 많이 걸리지만 익숙해지면
 빨리 할 수 있을 거예요.
 စိတ်မပူပါနဲ့။ ရုနနေတုန်းက ကြည့်တာတော့ တော်တော်လေး အဆင်ပြေပါတယ်။ ပြီးတော့ ပထမဦးဆုံးဆိုတော့ အချိန်
 အများကြီး ယူရပေမဲ့လည်း ကျင့်သားရလာရင် မြန်မြန် လုပ်နိုင်လာမှာပါ။
- 남:** 네, 알겠습니다. 열심히 배울게요. ၎င်းကဲ့။ သိပါပြီ။ ကြီးကြီးစားစား သင်ယူပါမယ်။

정답 1. ③ 2. ③ 3. ② 4. ④ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 📖 L-47

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

두 사람은 무엇에 대해서 이야기하고 있습니까?
 သူတို့ ၂ယောက် ဘာအကြောင်းနဲ့ ပတ်သက်ပြီး ပြောနေကြတာလဲ။

- ① 근무 장소 ② 근무 시간 ③ 저녁 식사 ④ 근로 임금

📖 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

- 여:** 제가 가구 공장에서 무슨 일을 해야 해요? ကျွန်မ ပရိဘောဂစက်ရုံမှာ ဘာလုပ်ရမလဲ။
남: 가구 조립을 하게 될 텐데 일이 좀 많을 거예요.
 ပရိဘောဂ အလုပ်ဆင်းရမှာမို့လို့ အလုပ် နည်းနည်း များလိမ့်မယ်။
여: 일이 몇 시에 끝나요? အလုပ်က ဘယ်အချိန် ပြီးလဲ။
남: 보통 저녁 7시에 끝나요. 가끔 야간 근무를 할 수도 있어요.
 ပုံမှန်တော့ ညနေ ၇နာရီ ပြီးတယ်။ တစ်ခါတစ်လေ ညဆိုင်းဆင်းရတယ်။

정답 1. ②



မေးခွန်း ၁က ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။ ပုံနဲ့ အကိုက်ညီဆုံး အဖြေကို ရွေးပေးပါ။

1. 다음 그림을 보고 맞는 문장을 고르십시오. ပုံကို ကြည့်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။



- ① 흙을 파고 있습니다.
- ② 조립을 하고 있습니다.
- ③ 사포질을 하고 있습니다.
- ④ 도색 작업을 하고 있습니다.



မေးခွန်း ၂နဲ့ ၃က ကွက်လပ်ဖြည့် မေးခွန်းတွေ ဖြစ်ပါတယ်။ သေချာဖတ်ပြီး အဖြေမှန်ရွေးပါ။

[2~3] 빈칸에 들어갈 가장 알맞은 단어를 고르십시오. ကွက်လပ်တွင် သင့်တော်သော စကားလုံးကို ရွေးဖြည့်ပေးပါ။

2. 창고에 식료품을 보관할 때는 알맞은 온도를 _____ 것이 매우 중요합니다.
 ရိုဒေါင်တွင် စားသောက်ကုန်ကို သိုလှောင်ချိန် သင့်တော်သော အပူချိန်ကို ထိန်းထားခြင်းဟာ အရမ်း
 အရေးကြီးပါသည်။

- ① 가공하는
- ② 냉방하는
- ③ 유지하는
- ④ 입고하는

3. 가구를 만들 때 제일 먼저 해야 하는 일은 바로 원목을 _____ 일입니다. 용도에 맞
 게 정확한 크기로 재는 것이 중요합니다.
 ပရိဘောဂ လုပ်တဲ့ အချိန် အရင်ဆုံး လုပ်ရမယ့် အလုပ်က သစ်သားကို တိုင်းတာတဲ့ အလုပ် ဖြစ်ပါတယ်။
 အသုံးပြုပုံအလိုက် အဝင်ခွင်ကျ တံကျတဲ့ အရွယ်အစားကို တိုင်းတာခြင်းဟာ အရေးကြီးပါတယ်။

- ① 도색하는
- ② 샌딩하는
- ③ 조립하는
- ④ 재단하는



မေးခွန်း ၄နဲ့ ၅က စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ဖြေပေးရမှာ ဖြစ်ပါတယ်။ လေ့လာသင်ယူ ထားတာတွေကို ပြန်စဉ်းစားပြီး ဖြေကြည့်ရအောင်။

[4~5] 다음 글을 읽고 물음에 답하십시오. စာပိုဒ်ကို ဖတ်ပြီး မေးခွန်း ဖြေပေးပါ။

민수 씨, 다른 곳으로 옮기게 됐다면서요? 정말 서운해요.
 그동안 민수 씨 덕분에 즐겁게 일할 수 있었어요. 회사 동료들이 모두 민수 씨를 좋아하는 거 알죠? 항상 일을 빨리 끝내면 저희
 를 도와줬던 민수 씨를 잊지 못할 거예요. 그리고 실수를 해도 짜증내지 않고 웃는 얼굴로 받아줘서 고마워요. 민수 씨는 정말 착
 하고 친절해서 다른 곳에 가셔도 잘 지내실 거예요. 정말 고마웠어요. 일하면서 정말 큰 힘이 됐어요. 다른 곳에 가도 늘 건강하게
 잘 지내세요. 꼭 연락할게요.
 - 바루 씨

ဒီအတောအတွင်း တခြားအလုပ်ကို ပြောင်းရမယ်ဆို။ တကယ် စိတ်မကောင်းဘူး။
 မင်းဆူရဲ့ ကျေးဇူးကြောင့် အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးလည်း မင်းဆူကို
 ခင်ကြတယ်ဆိုတာ သိတယ်မလား။ အလုပ် စောစောပြီးရင် အမြဲတမ်း ကျွန်တော်တို့ကို ကူညီပေးတဲ့ မင်းဆူကို ဘယ်တော့မှ မမေ့ပါဘူး။
 ပြီးတော့ အမှားလုပ်မိလည်း စိတ်မဆိုးပဲ ပြုံးပြီး အားပေးပေးလို့ ကျေးဇူးပါ။ မင်းဆူက တကယ်ကို ကြင်နာတတ်ပြီး သဘောကောင်းတဲ့
 သူမို့လို့ ဘယ်ပဲ ရောက်ရောက် အဆင်ပြေမှာပါ။ တကယ် ကျေးဇူးတင်ပါတယ်။ အလုပ်လုပ်ချိန် မင်းဆူကြောင့် အရမ်းကို အားဖြစ်ခဲ့တယ်။
 တခြားနေရာ ရောက်သွားလည်း အမြဲ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပါစေ။ နောက်လည်း ဆက်သွယ်ပါမယ်။
 - ဘာဂူ

4. 위 글에 대한 내용으로 맞는 것을 고르십시오. အထက်ရှိ စာပိုဒ်ကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးပါ။

- ① 민수 씨가 바루 씨에게 쓴 편지입니다. ② 바루 씨가 다른 회사로 가게 되었습니다.
- ③ 민수 씨가 바루 씨 때문에 화가 났습니다. ④ 바루 씨는 민수 씨에게 감사하고 있습니다.

5. 민수 씨에 대한 설명으로 맞는 것을 고르십시오. မင်းဆူနဲ့ ပတ်သက်ပြီး မှန်ကန်သော အချက်ကို ရွေးပေးပါ။

- ① 구멍을 뚫었습니다. ② 도구를 정리했습니다.
- ③ 실수를 하지 않습니다. ④ 동료들을 잘 도와줍니다.

정답 1. ① 2. ③ 3. ④ 4. ④ 5. ④

 **확장 연습** ထပ်ဆောင်း လေ့ကျင့်ရန်

[1-3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်တွင် သင့်တော်သော စကားလုံးကို ရွေးဖြည့်ပေးပါ။

1.
오늘부터 가구 공장에서 가구를 _____ 일을 하게 되었어요.
ဒီနေ့ကစပြီး ပရိဘောဂစက်ရုံမှာ ပရိဘောဂတွေကို တပ်ဆင်တဲ့ အလုပ် စလုပ်ဖြစ်တယ်။

- ① 쓰는 ② 박는 ③ 뿌리는 ④ 조립하는

2.
버스를 탔는데 버스 안에 사람이 많았습니다. 다리가 아파서 앉고 싶었지만 _____ 이/가 없어서 서 있었습니다.
ဘတ်စ်ကား စီးလာတာ ကားထဲမှာ လူတွေ အများကြီးပဲ။ ခြေထောက်ညောင်းလို့ ထိုင်ချင်ခဲ့ပေမဲ့ နေရာ မရှိလို့ မတ်တပ်ရပ်ခဲ့ရတယ်။

- ① 신발 ② 가구 ③ 모자 ④ 자리

3.
제 고향에 배편으로 소포를 보내면 두 달 정도 _____ . 너무 오래 걸리는 것 같아서 항공 편으로 보내려고 합니다.
ကျွန်တော့်ဇာတိကို သင်္ဘောနဲ့ ပါဆယ်ပို့ရင် နှစ်လလောက် ကြာပါတယ်။ အရမ်း ကြာတယ်ထင်လို့ လေယာဉ်နဲ့ ပို့မလို့ပါ။

- ① 팔립니다 ② 돌립니다 ③ 걸립니다 ④ 올립니다


정답 1. ④ 2. ④ 3. ③

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
စက်ပစ္စည်းများ ကိုင်တွယ်ချိန် သတိပြုရမည့် အချက်များ ပြောပြခြင်း၊
အန္တရာယ်များသော အခြေအနေတွင် ဖြေရှင်းခြင်း
- သဒ္ဒါ -(으)ㄴ 적이 있다/없다, -지 않도록 조심하다
- ဝေါဟာရနှင့် အသုံးများ
စက်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ အလုပ်နှင့် သက်ဆိုင်သော ထိခိုက်ဒဏ်ရာများ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်ခွင် မတော်တဆမှုများ



대화 1 စကားပြော ၁



ဂျီဟွန်းက ထူအန်းကို အလုပ်လုပ်ချိန် ဂရုစိုက်ရမယ့် အချက်တွေကို ပြောပြနေပါတယ်။ အရင်ဆုံး ပြောတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုကြည့်ပါ။

지 훈 어! 투안 씨, 괜찮아요?
အို။ ထူအန်း အဆင်ပြေရဲ့လား။

투 안 네, 모서리 맞추려고 한 건데. 큰일 날 뻔했네요.
ဟုတ်ကဲ့၊ အစွန်ဖျားကို ညှိမလို့ လုပ်နေတာ၊ ဒုက္ခရောက်တော့မလို့။

지 훈 저도 프레스 작업 하다가 다친 적이 있어요. 프레스 기계가 워낙 무거우니까 조금만 방심을 해도 큰 사고가 나더라고요. 작업할 때 집중하고 특히 손 조심하고요. ကျွန်တော်လည်း ဖိညှပ်တဲ့အလုပ် ဒဏ်ရာ ရဖူးတယ်။ ဖိစက်က အရမ်းကို လေးတာကြောင့် နည်းနည်းလေး သတိလွတ်တာနဲ့ ထိခိုက်မှု ဖြစ်တော့တာပဲ။ အလုပ်လုပ်ချိန် အာရုံစုစည်းပြီး လက်ကို အထူးသဖြင့် ဂရုစိုက်ပါ။

투 안 계속 조심했는데 잠깐 딴생각을 하는 바람에.....
တောက်လျှောက် ဂရုစိုက်နေရင်းနဲ့ ခဏလေး တခြားအကြောင်း တွေးမိ သွားတာကြောင့်.....

지 훈 많이 놀란 것 같으니까 좀 쉬었다가 해요.
တော်တော်လေး လန့်သွားပုံပဲ။ ခဏ နားလိုက်ပါဦး။

-는 바람에

ဘကြောင့်
ရှေ့မှ အပြုအမူသည် နောက်တွင် ဖြစ်သော အဖြစ်အပျက်၏ အကြောင်းရင်း သို့မဟုတ် အကြောင်းပြချက်က ဖြစ်သော အခါ သုံးသည့် အသုံးအနှုန်း
· 길이 너무 막히는 바람에 늦었어요.
· လမ်း အရမ်း ပိတ်နေတာကြောင့် နောက်ကျသွားတယ်။
· 비가 오는 바람에 야외회가 취소되었어요.
· မိုးရွာနေတာကြောင့် ပျော်ပွဲစား အစီအစဉ် ဖျက်လိုက်ရ တယ်။

워낙

အဝကတည်းက
· 이 기계는 워낙 오래돼서 바꿔야 해요.
ဒီ ဆိုင်က အဝကတည်းက ဟောင်းနေလို့ ပြောင်းသင့်တယ်။



အသေအချာ နားထောင်ပြီး လိုက်ဆိုပြီးပြီလား။ ဒါဆို အောက်က မေးခွန်းကို ဖြေကြည့်ပါ။

1. 투안 씨는 프레스 작업을 하다가 다쳤어요?
ထူအန်းက ဖိစက်သိပ်စက်နဲ့ အလုပ်လုပ်နေရင်း ဒဏ်ရာရသွားတာလား။
2. 프레스 작업을 할 때 특히 무엇을 조심해야 해요?
ဖိစက်နဲ့ အလုပ်လုပ်ချိန် ဘာကို အဓိက သတိထားရမလဲ။

정답 1. 아니요, 다칠 뻔했어요. 2. 손을 조심해야 해요.




အစဉ် ၁ ဝေါဟာရ ၁

မီးခတ် အလုပ် စက်ပစ္စည်း ကိုင်တွယ်ခြင်း


ဘယ်လို စက်ပစ္စည်းတွေ ရှိသလဲ သိလား။ ဒီစက်ပစ္စည်းတွေကို အသုံးပြုပုံနဲ့ ပတ်သက်တဲ့ စကားလုံးတွေ လေ့လာကြရအောင်။



ဖိစက် မီးခတ်



ကွေးကွေး




ထိပ်ထိပ်




စက်ပစ္စည်း တွင်



သွေးသွေး




ထွင်းထွင်း၊ မှောက်ထွင်း




ကလေးထွင်း



မီလင် မီးခတ်




ကွဲကွဲ



ဖြတ်ဖြတ်



ဖွဲ့စည်း



တပ်ဆင်

အပေါ်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. မီးခတ် အလုပ် (ဘုံ) မှ နှစ်ခု သုံးခုထက်ပိုသော အလုပ်ကို ရွေးချယ်ပြီး ထည့်ပါ။

ဖိစက်	စက်ပစ္စည်း	မီလင်	ဘုံ

- ဘုံ: ကွဲကွဲ, ကွေးကွေး, ကွဲကွဲ, ကွဲကွဲ, ကွဲကွဲ, ကွဲကွဲ, ကွဲကွဲ, ကွဲကွဲ, ကွဲကွဲ, ကွဲကွဲ

အဖြေ: ဖိစက်: ကွေးကွေး, ထိပ်ထိပ် စက်ပစ္စည်း: ကွဲကွဲ, ထွင်းထွင်း, ကွဲကွဲ မီလင်: ကွဲကွဲ, ဖြတ်ဖြတ် ဘုံ: ကွဲကွဲ



ကြိယာနှင့် တွဲသုံးပြီး၊ ပြုလုပ်ဖူးသော အရာ သို့မဟုတ် မပြုလုပ်ဖူးသော အရာကို ဖော်ပြရာတွင် သုံးသည်။

자음 (ဂျည်း) → -은 적이 있다/없다	모음 (သရ), 자음 (ဂျည်း) 'ㄹ' → -ㄴ 적이 있다/없다
입다 → 입은 적이 있다/없다	보다 → 본 적이 있다/없다 살다 → 산 적이 있다/없다

- 가: 리한 씨, 이 선반 기계를 사용할 수 있어요? **ရီဟန် ဒီ တွင်ခုံကို သုံးတတ်လား။**
나: 네, 전에 **사용한 적이 있어요.** ဟုတ်ကဲ့၊ အရင်က သုံးဖူးပါတယ်။
- 가: 투안 씨는 이 작업복 처음 입어 보지요? **ထူအန်း၊ ဒီ အကာအကွယ်ဝတ်စုံကို အခုမှ စတင်ဖူးတာမလား။**
나: 아니요, 전에 **입은 적이 있어요.** မဟုတ်ပါဘူး။ အရင်က ဝတ်ဖူးပါတယ်။
- 가: 바루 씨, 제주도엔 간 적이 있어요? **ဘာရူ၊ ဂျယ်ဂျူကျွန်း ရောက်ဖူးလား။**
나: 아니요, **가 본 적이 없어요.** ဟင့်အင်း၊ မရောက်ဖူးပါဘူး။



비교해 보세요 နှိုင်းယှဉ်ကြည့်ပါ။

✓ '-(-)L **적**이 있다' နဲ့ '-았/었-'

'(-)L **적**이 있다' နှင့် '-았/었-' နှစ်မျိုးလုံးသည် အတိတ်မှ ကိစ္စကို ဖော်ပြသော်လည်း '-(-)L **적**이 있다' ကို ထူးခြားသော အတွေ့အကြုံ သို့မဟုတ် အတိတ်တွင် ဖြစ်ခဲ့သော်လည်း လက်ရှိကာလတွင် မဖြစ်တော့သည့် အခြေအနေတွင် သုံးသည်။ '-았/었-' ကို အတိတ်တွင် ဖြစ်ခဲ့သော ကိစ္စ၊ ပြီးဆုံးသွားသော ကိစ္စကို ဖော်ပြရာတွင် သုံးသည်။

- 밥을 먹은 적이 있다.(X) 밥을 **먹었다**.(O)
- 혼자 해외 여행을 **한 적이 있다**.(O)



'(-)L **적**이 있다/없다' ကို နားလည်ရင် အောက်မှ ပုံများကို ဖြည့်ကြည့်ပါ။

2. 그림을 보고 '-(-)L **적**이 있다/없다'를 사용해서 대화를 완성하세요.

'(-)L **적**이 있다/없다' ကို အသုံးပြုပြီး ဝါကျဆက်ပါ။



가: 철근을 조립할 수 있어요? **သံချောင်းကို တပ်ဆင်တတ်လား။**
나: 아니요, _____ . ဟင့်အင်း၊ မတပ်ဆင်ဖူးပါဘူး။



가: 용접을 해 봤어요? **ဝရိန်ဆော်ဖူးလား။**
나: 네, _____ . ဟုတ်ကဲ့၊ ဝရိန်ဆော်ဖူးပါတယ်။



가: 물건을 포장할 수 있어요? **ပစ္စည်း ပါဆယ်ထုပ်ဖူးလား။**
나: 네, _____ . ဟုတ်ကဲ့၊ ပါဆယ်ထုပ်ဖူးပါတယ်။

정답 1) 조립한 적이 없어요 2) 용접한 적이 있어요 3) 포장한 적이 있어요



ရီဟန်က အလုပ်လုပ်နေချိန် ဒဏ်ရာရသွားပါတယ်။ ထူအန်းနဲ့ မိယောင်းတို့ ရီဟန်အကြောင်းပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ပြောကြည့်ရအောင်။

리 한 **앗, 뜨거워!**
အာ၊ ပူလိုက်တာ။

투 안 **어, 팔에 불꽃이 튀었어요. 어떡해! 리한 씨, 움직이지 말고 **가만히** 있어요. 저기 미영 씨! 얼음 좀 빨리 가져다주세요.**

အို၊ လက်ကို မီးစတွေ စင်သွားတာပဲ။ ဘယ်လိုလုပ်မလဲ။ ရီဟန် မလှုပ်မရှားပဲ အဲ့တိုင်း နေနေ။ မိယောင်း ရေခဲ မြန်မြန် သွားယူပေးပါ။

미 영 **여기 얼음이에요. 우선 이걸로 진정시키고 병원**부터** 가야겠어요. 투안 씨, 빨리 가서 공장장님께 말씀 드리세요.**

ဒီမှာ ရေခဲပါ။ အရင်ဦးဆုံး ဒါနဲ့ အေးအောင် လုပ်ပြီး ဆေးရုံ အရင် သွားရမယ်။ ထူအန်း စက်ရုံတာဝန်ခံဆီ မြန်မြန်သွားပြောပါ။

투 안 **네, 그리고 용접기가 아직 뜨거우니까 미영 씨도 **다치지 않도록** 조심하세요.**

ဟုတ်ကဲ့ပါ။ ပြီးတော့ ဒီဝရိန်စက်က ပူနေသေးလို့ မိယောင်းလည်း မထိခိုက်အောင် ဂရုစိုက်ပါ။

가만히 **ငြိမ်ငြိမ်းလေး**
ငြိမ်ငြိမ်းလေး သို့မဟုတ် စကားမပြောဘဲ
· 휴가 때 다리를 다쳐서 가만히 침대에 누워만 있었어요. **ပိတ်ရက်မှာ** **ခြေထောက်ဒဏ်ရာရသွားလို့** **ငြိမ်ငြိမ်းလေး** ကုတင်မှာ လှဲချည်း နေခဲ့ရတယ်။

부터 **အရင်**
ကိစ္စ၏ အစ သို့မဟုတ် အရင်ဦးဆုံးကို ဖော်ပြသည်။
· 우리 밥부터 먹고 일을 시작할까요?
ကျွန်တော်တို့ ထမင်းအရင် စားပြီး အလုပ်စကြမလား။
· 청소부터 하고 빨래를 하는 게 좋겠어요.
သန့်ရှင်းရေး အရင် လုပ်ပြီးမှ အဝတ်လျှော်ရင် ကောင်းမယ်။



သေချာ နားထောင်ပြီး လိုက်ဆိုပြီးပြီလား။ မေးခွန်းကို ဖြေကြည့်ပါ။

1. 투안 씨는 어떻게 하다가 팔을 다쳤어요? ထူအန်းက ဘယ်လိုဖြစ်ပြီး လက် ထိခိုက်သွားတာလဲ။
2. 미영 씨는 투안 씨에게 무엇을 가져다주었어요? မိယောင်းက ထူအန်းကို ဘာယူလာပေးလဲ။

정답 1. 팔에 불꽃이 튀었어요. 2. 얼음을 가져다주었어요.



အလုပ်မှာ ထိခိုက်ဒဏ်ရာ ရဖူးပါသလား။ အလုပ်ခွင် ထိခိုက်ဒဏ်ရာရမှုများနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတွေ လေ့လာကြည့်ရအောင်။



손가락이 잘리다
လက်ချောင်း ဖြတ်သည်



손가락이 끼이다
လက်ချောင်း ညှပ်သည်



손가락이 베이다
လက်ချောင်း ရှမိသည်



손가락이 데다
လက်ချောင်း မီးပူလောင်သည်



발이 깔리다
ခြေထောက် ဖိမိသည်



못에 찰리다
သံစူးသည်



유리에 박히다
မှန်ကွဲ စိုက်သည်



화상을 입다
မီးလောင်ဒဏ်ရာ ရသည်



찰과상을 입다
ခြစ်မိသည်



가스에 중독되다
ဓာတ်ငွေ့အဆိပ်သင့်သည်



အပေါ်မှ လေ့လာထားတဲ့ စကားလုံးတွေကို စဉ်းစားပြီး အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 그림을 보고 맞는 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ ချိတ်ဆက်ပေးပါ။



- ㉠ 손가락이 데다 ㉡ 찰과상을 입다 ㉢ 못에 찰리다 ㉣ 손가락이 베이다 ㉤ 손가락이 잘리다

정답 ①-㉣ ②-㉡ ③-㉢ ④-㉠ ⑤-㉤



ကြိယာနဲ့ တွဲပြီး ရှေ့က အပြုအမူ သို့မဟုတ် အခြေအနေကို မဖြစ်ပွားအောင် သတိထားတဲ့အခါ သုံးပါတယ်။

- 가: 자, 그럼 작업을 시작해 볼까요? 너 ဒါဆို အလုပ်လုပ်ကြမလား။
나: 뜨거우니까 화상을 입지 않도록 조심하세요. ပူတာကြောင့် အပူမလောင်အောင် သတိထားပါ။
- 가: 어, 여기 유리 조각 있네. 쟁이 ဒီမှာ မှန်ကွဲပါလား။
나: **발지 않도록 조심해.** 얼른 치워야겠다. မနင်းမိအောင် သတိထားပါ။ အမြန် သိမ်းမှ ရမယ်။

“နားထောင်တဲ့ သူကို တစ်စုံတစ်ခုကို ဆက်ဆက် လုပ်စေချင်လို့ အကြံပေးတဲ့အခါ ‘-도록 하다’ ကို သုံးပါတယ်။ ကျန်းမာရေးအတွက် နေ့တိုင်း အားကစား လုပ်ပါ။”

- 건강을 위해서 매일 운동하도록 하세요. ကျန်းမာရေးအတွက် နေ့တိုင်း အားကစား လုပ်ပါ။

대조적 정보 နှိုင်းယှဉ်ချက်

‘-지 않도록’ ကတော့ မြန်မာစကားမှာ မရှိတဲ့ အငြင်းပုံစံ(ကြိယာ+အငြင်း)ဖြစ်ပါတယ်။ မြန်မာစကားမှာတော့ အငြင်းစကားပြီးမှ ကြိယာလာရတာပါ။

- 우리가 깨지지 않도록 조심하세요. မှန် မကွဲအောင် ဂရုစိုက်ပါ။
- 지갑을 잃어버리지 않도록 조심하세요. ပိုက်ဆံအိတ် မပျောက်အောင် ဂရုစိုက်ပါ။
- 길을 잃지 않도록 조심하세요. လမ်းမပျောက်အောင် သတိထားပါ။



‘-지 않도록 조심하다’ ကို နားလည်ပြီဆိုရင် သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖြေကြည့်ပါ။

2. 그림을 보고 ‘-지 않도록 조심하다’를 사용해서 말해 보세요.

‘-지 않도록 조심하다’ ကို သုံးပြီး ဝါကျ ဖွဲ့ဆိုကြည့်ပါ။



1) _____ .



2) _____ .



3) _____ .

정답

- 1) 손가락이 끼이지 않도록 조심하세요
- 2) 우리가 박히지 않도록 조심하세요
- 3) 가스에 중독되지 않도록 조심하세요



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

죽을 뻔했어요. သေမတတ်ပဲ။

가: 이 많은 짐을 혼자 다 옮겼어요? ဒီလောက်များတဲ့ ပစ္စည်းတွေ တယောက်ထဲ ရွှေ့ ထားတာလား။

나: 네, **죽을 뻔했어요.** ဟုတ်တယ်၊ **သေမတတ်ပဲ။**



활동 **အသုံးချသင်ခန်းစာများ**



작업을 할 때는 무엇을 조심해야 할까요? <보기>처럼 주의할 것을 알려주세요.
အလုပ်လုပ်စဉ် ဘာကို ဂရုစိုက်ရမလဲ။ ဥပမာအတိုင်း သတိထားရမယ့် အရာများကို ပြောပြပါ။



보기 <ဥပမာ>




프레스 기계를 사용할 때는
손가락이 잘리지 않도록 조심하세요.
ဖိစက်ကို အသုံးပြုရန် လက်ချောင်း
မဖြတ်မီအောင် ဂရုစိုက်ပါ။



1)  

2)  




3)  




4)  




정답

- 1) 망치로 못을 박을 때는 못에 찔리지 않도록 조심하세요.
- 2) 밴딩기로 포장할 때는 손가락이 끼이지 않도록 조심하세요.
- 3) 용접할 때는 화상을 입지 않도록 조심하세요.
- 4) 거꾸집을 설치할 때는 찔과상을 입지 않도록 조심하세요.



작업장 사고

လုပ်ငန်းခွင် မတော်တဆမှုများ

작업장 사고 အလုပ်ခွင် မတော်တဆမှုများ




붕괴 사고
ပြိုကျခြင်း



감전 사고
ဓာတ်လိုက်ခြင်း



추락 사고
ပြုတ်ကျခြင်း



누전 사고
လျှပ်ဖြတ်စီးခြင်း



낙하 사고
ပစ္စည်း ပြုတ်ကျ၍
ထိခိုက်မိခြင်း



폭발 사고
ပေါက်ကွဲခြင်း



화재 사고
မီးလောင်ခြင်း




가스 누출 사고
ဓာတ်ငွေ့ယိုစိမ့်ခြင်း

사고 발생 시 필요한 것 အရေးပေါ် အခြေအနေ လိုအပ်သော ပစ္စည်းများ



소화기
မီးသတ်ပူး



비상벨
အရေးပေါ်ခေါင်းလောင်း



비상구
အရေးပေါ် ထွက်ပေါက်

소화기 사용 방법 မီးသတ်ဘူး အသုံးပြုပုံ

①



안전핀을 뽑고
ပင်တံကို ဆွဲထုတ်ပြီး

바람이 부는 방향에서 불에 접근
လေတိုက်နေတဲ့ ဘက်မှ
မီးအနီးအနားသို့ သွားပြီး

앞쪽의 불부터 소화
ရှေ့ဘက်ရှိ မီးကနေ စပြီး မီးငြိမ်းပါ။

②



호스를 불쪽으로 향하고
ပိုက်ကို မီးလောင်နေသော
ဘက်သို့ ထားပြီး

위에서 아래로 소화
အပေါ်မှ အောက်သို့ မီးငြိမ်းပါ။

충분히 많은 소화기를 한번에 사용
လုံလောက်အောင် မီးသတ်ပူး
အများအပြားကို တစ်ခါတည်း
အသုံးပြုပါ။

③



손잡이를 강하게 움켜쥐었다
လက်ကိုင်ခလုတ်ကို
အားပြင်းပြင်းဖြင့် ညှစ်ပါ။

불씨가 남아있는지 확인
မီး လက်ကျန် ရှိ မရှိ စစ်ဆေးပါ။


사용한 소화기는 다시 충전할
အသုံးပြုပြီးသော မီးသတ်ပူးများကို
ပြန်အားဖြည့်ပါ။



မေးခွန်း ၁က ပုံအတွက် သင့်တော်တဲ့ စကားလုံးကို ရွေးချယ်ပေးရမှာပါ။ မေးခွန်း ၂နဲ့ ၃ကတော့ မေးခွန်းကို နားထောင်ပြီး သင့်တော်တဲ့ အဖြေကို ရွေးချယ်ပေးရမှာပါ။ မေးခွန်းများ မဖြေမီ မေးခွန်းကို သေချာဖတ်ပါ။

1. 다음 그림을 보고 알맞은 것을 고르십시오.

ပုံကို ကြည့်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။



①

②

③

④

[2~3] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

- 2. ① 네, 할 거예요. ② 네, 하고 싶어요.
- ③ 네, 할 수 없어요. ④ 네, 한 적이 있어요.

- 3. ① 김스를 하세요. ② 찜질을 하세요.
- ③ 밴드를 붙이세요. ④ 파스를 붙이세요.



မေးခွန်း ၄နဲ့ ၅ကတော့ စာပိုဒ်ကို နားထောင်ပြီး မေးခွန်း ၂ခုလုံးကို ဖြေပေးရမှာပါ။ စာပိုဒ်ကို နားမထောင်မီ မေးခွန်းကို သေချာဖတ်ပါ။

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

စာပိုဒ်ကို သေချာနားထောင်ပြီး အောက်ပါ မေးခွန်း ၂ခုကို ဖြေဆိုပါ။

- 4. 남자는 무슨 작업을 합니까? *ယောက်ျားလေးက ဘာအလုပ်လုပ်လဲ။*
- ① 용접 ② 선반
- ③ 밀링 ④ 프레스

- 5. 사고를 줄이려면 어떻게 해야 합니까? *မတော်တဆမှုတွေ လျော့ကျအောင် ဘယ်လိုလုပ်ရမလဲ။*
- ① 빨리 움직여야 해요. ② 자주 사용해 보면 돼요.
- ③ 다른 작업을 함께 해야 해요. ④ 작동 방법을 잘 알고 있어야 해요.





EPS-TOPIK 읽기 EPS-TOPIK အဖတ် စာမေးပွဲ



မေးခွန်း ၁နဲ့ ၂က ပုံကို ကြည့်ပြီး သင့်တော်တဲ့ စာကြောင်းကို ရွေးပေးရမှာပါ။ လေ့လာထားတဲ့ စကားလုံးတွေကို ပြန်စဉ်းစားပြီး အဖြေမှန်ကို ရွေးပေးပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오. ပုံကို ကြည့်ပြီး သင့်တော်သော ဝါကျကို ရွေးပါ။

- | | | |
|--|-------------|--------------|
| 1.  | ① 선반 기계예요. | ② 밀링 기계예요. |
| | ③ 용접 기계예요. | ④ 프레스 기계예요. |
| 2.  | ① 못에 찔렸어요. | ② 화상을 입었어요. |
| | ③ 유리가 박혔어요. | ④ 찢과상을 입었어요. |



မေးခွန်း ၃နဲ့ ၄က မှန်ကန်တဲ့ စကားလုံးကို ကွက်လပ်မှာ ဖြည့်ပေးရမှာပါ။ မေးခွန်း ၅က အောက်ပါ စာပိုဒ်ကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးပေးပါ။

3. 프레스 기계로 같은 모양을 여러 개 _____ 수 있습니다.
ဖိစက်နဲ့ ပုံစံတူများကို ပုံစံဖော်နိုင်ပါတယ်။
- ① 깎을 ② 파낼 ③ 구부릴 ④ 찍어 낼
4. 작업을 하다가 _____ 것을 막기 위해서는 환기를 자주 해야 합니다.
အလုပ်လုပ်ချိန်တွင် ဓာတ်ငွေ့အဆိပ်သင့်မှုကို ကာကွယ်ရန်အတွက် လေဝင်လေထွက် ကောင်းအောင် မကြာခဏ လုပ်ပေးရမယ်။
- ① 찢과상을 입는 ② 유리가 박히는 ③ 손가락이 잘리는 ④ 가스에 중독되는

5. 다음 질문에 답하십시오. အောက်ပါမေးခွန်းများကို ဖြေပေးပါ။

공장에는 여러 종류의 기계가 있습니다. 이런 기계 덕분에 일하는 것이 더 쉬워졌지만 위험한 기계도 많아서 손가락이 잘리거나 화상을 입는 등의 사고도 종종 발생하게 되었습니다. 일을 할 때는 항상 신경을 쓰고 사고를 당하지 않도록 조심해야 합니다.

စက်ရုံတွင် စက်ပစ္စည်း အမျိုးမျိုး ရှိပါသည်။ စက်ပစ္စည်းတွေ ကျေးဇူးကြောင့် အလုပ်ကို လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ပေမဲ့ အန္တရာယ်များတဲ့ စက်ပစ္စည်းတွေ များတာကြောင့် လက်ချောင်းဖြတ်မိတာ သို့မဟုတ် မီးပူလောင်မိတာ စတဲ့ မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ အလုပ်လုပ်ချိန် အမြဲ အာရုံစိုက်ပြီး မတော်တဆ မဖြစ်မိအောင် သတိထားရပါမယ်။

이 글에 대한 내용으로 맞는 것을 고르십시오. အပေါ်မှ စာပိုဒ်နဲ့ ပတ်သက်သော အသင့်တော်ဆုံး အဖြေကို ရွေးပေးပါ။

- | | |
|------------------------|--------------------------|
| ① 공장에는 위험한 기계도 많이 있다. | ② 사고가 나면 빨리 신고를 해야 한다. |
| ③ 기계를 사용하면 일이 더 어려워진다. | ④ 기계를 작동하기 전에 연습을 해야 한다. |

정답 1. ① 2. ② 3. ④ 4. ④ 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး သင့်တော်သော ဝါကျကို ရွေးပေးပါ။

1.

젖은 손으로 전기 기계나 전선을 만지면 안 됩니다. _____ 사고가 날 수 있습니다.
စိုနေတဲ့ လက်နဲ့ လျှပ်စစ်စက် သို့မဟုတ် ကြိုးကို မကိုင်ရဘူး။ ဓာတ်လိုက် မတော်တဆမှု ဖြစ်တတ်တယ်။

- ① 감전
- ② 붕괴
- ③ 추락
- ④ 충돌

2.

저는 국제 특급 우편 서비스를 자주 이용합니다. 편지나 소포 등을 빠르고 안전하게 외국
으로 _____ 주기 때문입니다.

ကျွန်တော်က EMS ကို ခဏခဏ အသုံးပြုပါတယ်။ စာ သို့မဟုတ် ပစ္စည်းစတာတွေကို မြန်ပြီး လုံခြုံစိတ်ချစွာနဲ့
နိုင်ငံရပ်ခြားကို ပို့ပေးလို့ ဖြစ်ပါတယ်။

- ① 빌려
- ② 바꿔
- ③ 배달해
- ④ 주문해

3.

오늘 한국어능력시험 _____ 을/를 받았습니다. 점수가 생각보다 잘 나와서 기분이 좋았
습니다.

ဒီနေ့ TOPIK စာမေးပွဲ အမှတ်စာရင်း ရတယ်။ ရမှတ်က ထင်ထားတာထက် ကောင်းလို့ ပျော်တယ်။

- ① 성적표
- ② 수험표
- ③ 등록증
- ④ 접수증

정답 1. ① 2. ③ 3. ①



발음 အသံထွက်

P-24

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

‘ㄷ, ㅌ’ နဲ့ ဆုံးတဲ့ စကားလုံးရဲ့ အနောက်မှာ ‘ㅣ [i]’ ရှိမယ်ဆိုရင် [ㅈ], [ㅊ] အသံ ဖြစ်သွားပါတယ်။

- (1) 굳이, 만이, 미달이, 해돋이
- (2) 같이, 발이, 날날이, 불이다
- (3) 같이 식사하러 갈까요? / 여기에 우표를 붙이세요.
- (4) 저는 우리 집의 만이에요. / 저는 올해 1월에 해돋이를 봤어요.



학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
အလုပ်ခွင်ရှိ မတော်တဆဖြစ်မှုများ အကြောင်း၊ မတော်တဆဖြစ်မှုကို သတိပေးခြင်း
- သဒ္ဒါ -(으)ㄴ 수 있다, -기 때문에
- ဝေါဟာရနှင့် အသုံးများ
အကာအကွယ်ပစ္စည်းများနှင့် စက်ကိရိယာ လုပ်ငန်းခွင် မတော်တဆမှုများ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် အကာအကွယ် ပစ္စည်းများ



대화 1 စကားပြော ၁

Track 151



အောက်မှာ မန်နေဂျာနဲ့ အာဒစ်တို့ စကားပြောနေကြတာပါ။ မန်နေဂျာက အာဒစ်လိုအပ်တဲ့ အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ထားခြင်း ရှိ မရှိ စစ်ဆေးနေတာ ဖြစ်တယ်။ အရင်ဆုံး နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုကြည့်ရအောင်။

관리자 아딧 씨, 보호구 모두 착용했지요?
အာဒစ် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ အကုန် ဝတ်ဆင်ပြီးပြီလား။

아 딯 네, 안전모도 쓰고 안전장갑도 껴어요.
ဟုတ်ကဲ့၊ လုံခြုံရေးဦးထုပ်လည်း ဆောင်းပြီး လက်အိတ်လည်း စွပ်ပြီးပါပြီ။

관리자 좋아요. 그런데 안전모 끈은 조금 더 조이는 게 좋겠어요. 그리고 오늘은 높은 곳에서 작업해야 하니깐 안전대도 꼭 착용하세요.
ကောင်းပြီ။ ဒါနဲ့ ဦးထုပ်ကြိုးကို နည်းနည်း တင်းလိုက်ရင် ကောင်းမယ်။ ပြီးတော့ ဒီနေ့ အမြင့်မှာ လုပ်ရလို့ အသက်ကယ်ကြိုးကို အသေအချာ ပတ်ထားပါ။

아 딯 네, 알겠습니다. 하. 그런데, 끈을 좀 더 조일게요.
ဟုတ်ကဲ့၊ ကောင်းပါပြီ။

관리자 어! 그런데 안전화는 왜 안 신었어요? 안전화를 안 신으면 발을 다칠 수 있어요.
အော် ဒါနဲ့ လုံခြုံရေးဖိနပ်ကို ဘာလို့ မစီးထားတာလဲ။ အကာအကွယ်ဖိနပ် မစီးထားရင် ခြေထောက် ဒဏ်ရာရနိုင်တယ်။

아 딯 어! 깜빡했네요. 바로 갈아 신을게요.
အာ.. မေ့နေတာ။ အခုချက်ချင်း ပြောင်းစီးလိုက်ပါ့မယ်။

깜빡하다 မေ့သည်
သတိမရခြင်း သို့မဟုတ် သတိမပြုခြင်း
· 보호구를 챙기는 것을 깜빡했어요.
အကာအကွယ်ပစ္စည်းကို ယူလာဖို့ မေ့သွားတယ်။


갈아 신다 ပြောင်းစီးသည်
တခြား ဖိနပ်နဲ့ လဲစီးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အင်္ကျီဆိုရင် '갈아입다' လမ်းခရီးဆိုရင် '갈아타다' လို့ သုံးပါတယ်။
· 산책할 때는 편한 신발로 갈아 신으세요.
လမ်းလျှောက်တဲ့ အခါ သက်တောင့်သက်သာ ရှိတဲ့ ဖိနပ်ကို ပြောင်းစီးပါ။



အသေအချာ နားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေ ဖြေကြည့်ရအောင်။

1. 아딧은 무슨 보호구를 착용해야 해요? အာဒစ်က ဘာအကာအကွယ်ပစ္စည်းတွေ ဝတ်ဆင်ရမလဲ။
2. 아딧은 왜 안전화를 안 신었어요? အာဒစ်က ဘာလို့ လုံခြုံရေးဖိနပ်ကို မစီးထားတာလဲ။

정답 1. 안전모, 안전장갑, 안전대를 착용해야 해요. 2. 안전화를 신는 것을 깜빡했어요.



어휘 1 **ဝေါဟာရ ၁**

보호구 အကာအကွယ်အသုံးအဆောင်ပစ္စည်းများ



အကာအကွယ်အသုံးအဆောင်ပစ္စည်းတွေ ဘာတွေ ရှိလဲ။ အကာအကွယ်အသုံးအဆောင်ပစ္စည်းများနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။



착용하다
ဝတ်ဆင်သည်



보호복
အကာအကွယ် ဝတ်စုံ



안전모
လုံခြုံရေးဦးထုပ်



보안면
အကာအကွယ် မျက်နှာဖုံး



용접면
ဝရိန်ကာ မျက်နှာဖုံး



보안경
အကာအကွယ် မျက်မှန်



마스크
ဓာတ်ငွေ့ကာမျက်နှာဖုံး



귀마개
နားဆို့၊ နားကျပ်



귀덮개
နားအုပ်



안전대
အသက်ကယ်ကြိုး၊ ခါးပတ်



목장갑
ချည်လက်အိတ်



안전장갑
အကာအကွယ် လက်အိတ်



안전화
လုံခြုံရေး ဘွတ်ဖိနပ်





안전장화
လုံခြုံရေးလည်ရှည်ဖိနပ်



အထက်ရှိ ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 사진을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်သော စကားလုံးကို ချိတ်ဆက်ပေးပါ။



㉠ 귀마개

㉡ 보호복

㉢ 마스크

㉣ 안전장화

㉤ 목장갑

정답 ①-㉡ ②-㉠ ③-㉢ ④-㉤ ⑤-㉣



ကြိယာနဲ့ တွဲပြီး တစ်စုံတစ်ခု ဖြစ်နိုင်ချေကို ဖော်ပြပါတယ်။ တစ်ဖက်မှာတော့ အရည်အသွေးကို ပြောတဲ့အခါမှာလည်း သုံးပါတယ်။

자음 (ချည်း) → -을 수 있다	모음 (သရ), 자음 (ချည်း) 'ㄹ' → -ㄹ 수 있다
늦다 → 늦을 수 있다	다치다 → 다칠 수 있다
입다 → 입을 수 있다	만들다 → 만들 수 있다

- 가: 택시를 타고 갈까요? တက္ကစီ စီးသွားမလား။
 나: 지금 차가 막히는 시간이라서 택시를 타면 더 **늦을 수 있어요**.
 အခု ကားပိတ်တဲ့ အချိန်ဆိုတော့ တက္ကစီ စီးရင် ပို နောက်ကျနိုင်တယ်။
- 가: 보안경을 안 쓰면 눈을 **다칠 수 있어요**. အကာအကွယ် မျက်မှန်ကို မတပ်ထားရင် မျက်လုံးကို ထိခိုက်စေနိုင်တယ်။
 나: 네, 알겠습니다. 꼭 쓸게요. ဟုတ်ကဲ့။ သိပါပြီ။ တပ်ပါ့မယ်။
- 가: 용접면을 꼭 써야 돼요? ဝရိန်ကာမျက်နှာဖုံးကို မဖြစ်မနေ သုံးရမှာလား။
 나: 그럼요. 얼굴에 화상을 **입을 수 있어요**. ဒါပေါ့။ မျက်နှာ အပူလောင်နိုင်တယ်။

대조적 정보 နှိုင်းယှဉ်ချက်

လုပ်တတ်တာရော လုပ်နိုင်တာရော ပြောလို့ရတဲ့ '-(-) = 수 있다/없다' က ကြိယာရဲ့ အသတ်အပေါ်မူတည်ပြီး ခွဲသုံးရတာဖြစ်ပါတယ်။


- 한국어를 할 수 있어요? ကိုရီးယားစကား ပြောတတ်လား။
- 태권도를 할 수 있어요. တိုက်ကွမ်ဒို ကစားတတ်ပါတယ်။





'-(-) = 수 있다' ကို နားလည်ရင် အောက်ပါ ကွက်လပ်များကို ဖြည့်ကြည့်ပါ။

2. 사진을 보고 '-(-) = 수 있다'를 사용해서 대화를 완성하세요.

'-(-) = 수 있다' ကို သုံးပြီး ဝါကျဆက်ပေးပါ။

- 1)  귀마개를 꼭 해야 해요? **နားဆို့ကို မဖြစ်မနေ အသုံးပြုရမှာလား။**
 나: 네, 귀마개를 안 하면 _____.
 ဟုတ်ကဲ့။ နားဆို့ကို မတပ်ထားရင် နားကို ထိခိုက်စေနိုင်တယ်။

- 2)  손을 다치다
 가: 안전장갑을 꼭 해야 해요? အကာအကွယ်လက်အိတ်ကို မဖြစ်မနေ စွပ်ထားရမှာလား။
 나: 네, 안전장갑을 안 끼면 _____.
 ဟုတ်ကဲ့။ လက်အိတ်ကို မစွပ်ရင် လက်ကို ထိခိုက်စေနိုင်ပါတယ်။

- 3)  발을 다치다
 가: 안전화를 꼭 신어야 해요? လုံခြုံရေးဖိနပ်ကို မဖြစ်မနေ စီးထားရမှာလား။
 나: 네, 안전화를 안 신으면 _____.
 ဟုတ်ကဲ့။ လုံခြုံရေးဖိနပ်ကို မစီးရင် ခြေထောက်ကို ထိခိုက်စေနိုင်ပါတယ်။

정답 1) 귀를 다칠 수 있어요 2) 손을 다칠 수 있어요 3) 발을 다칠 수 있어요



대화 2 စကားပြော ၂

Track 152



ဂျီဟွန်းက အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ထူအန်းကို ပြောပြနေတာပါ။ သူတို့ ဘာတွေ ပြောနေလဲဆိုတာကို နှစ်ခေါက် နားထောင်ကြည့်ရအောင်။

지 훈 어! 투안 씨, 장갑을 끼고 밀링 작업을 하면 안 돼요.

အော်၊ ထူအန်း လက်အိတ် စွပ်ပြီး ကြိတ်စက်နဲ့ အလုပ် မလုပ်ရဘူး။

투 안 네? 공장장님이 작업을 할 때는 항상 장갑을 끼라고 하셨는데요.

ဟုတ်လား။ စက်ရုံမန်နေဂျာက အလုပ်လုပ်ချိန် လက်အိတ် အမြဲ စွပ်ထားရမယ် ပြောလို့။

지 훈 그렇지만 밀링 작업을 할 때는 장갑이 기계에 감길 수 있기 때문에 맨손으로 해야 돼요.

ဒါပေမဲ့ ကြိတ်စက်နဲ့ အလုပ်လုပ်ချိန် လက်အိတ်က စက်ထဲမှာ ညှပ်နေတတ်တာမို့လို့ လက်ဗလာနဲ့ဘဲ ကိုင်တွယ်ရမယ်။

투 안 아, 그러네요. **얼른** 빨게요.

အော် ဟုတ်သားပဲ။ မြန်မြန် ချွတ်လိုက်ပါမယ်။

지 훈 그리고 작업하는 동안 파편이 튈 수 있으니까 보안경도 잊지 말고요.

ပြီးတော့ အလုပ်လုပ်ချိန် သံစတွေ လွင့်စင်တတ်တာမို့လို့ အကာအကွယ်မျက်မှန်လည်း မမေ့နဲ့နော်။

투 안 알겠어요, 지훈 씨.

ဟုတ်ကဲ့ပါ။

맨손 **လက်ဗလာ**

ဘာမှ မဝတ်ထားသော လက်

· 가: 어머니, 화상을 입었어요?

အမလေး။

အပူလောင်တာလား။

나: 네, 맨손으로 뜨거운 냄비를 잡아서요. **ဟုတ်တယ်။ လက်ဗလာနဲ့ အိုးအပူကို ကိုင်မိလို့။**

얼른 **ချက်ချင်း**

အချိန်မဆွဲပဲ ချက်ချင်း

· 얼른 일어나서 출근 준비를 하세요.

ချက်ချင်း ထပြီး အလုပ်သွားဖို့ ပြင်ဆင်ပါ။

· 사장님이 들어오시자 직원들은 얼른 자리에서 일어났다.

သူဌေး ဝင်လာတာနဲ့ ဝန်ထမ်းတွေ ချက်ချင်း နေရာမှ ထရပ်သည်။

နောက်မှ ထရပ်သည်။



အခု ဂျီဟွန်းနဲ့ ထူအန်းအဖြစ် သရုပ်ဆောင်ပြီး အဲ့အတိုင်း လိုက်ပြောကြည့်ပါ။ ပြီးတော့ အောက်က မေးခွန်းကို ဖြေကြည့်ပါ။

1. 지훈 씨는 투안 씨에게 무엇을 하면 안 된다고 했어요? **ဂျီဟွန်းက ထူအန်းကို ဘာ မလုပ်ရဘူးလို့ ပြောလဲ။**
2. 밀링 작업을 할 때는 왜 맨손으로 해야 해요? **ကြိတ်စက်ကို ကိုင်တွယ်ချိန် ဘာလို့ လက်ဗလာနဲ့ ကိုင်တွယ်သင့်သလဲ။**

정답 1. 장갑을 끼고 밀링 작업을 하면 안 된다고 했어요. 2. 장갑이 기계에 감길 수 있어서 위험해요.




လုပ်ငန်းခွင်တွင် ဘယ်လို မတော်တဆမှုတွေ ဖြစ်တတ်ပါသလဲ။ လုပ်ငန်းခွင် မတော်တဆမှုတွေနဲ့ ပတ်သက်တဲ့ ဝေါဟာရတစ်ချို့ကို လေ့လာကြည့်ရအောင်။



부딪히다/충돌하다
ဝင်တိုက်မိသည်



넘어지다
မှောက်လဲသည်



미끄러지다
ချော်လဲသည်



떨어지다/추락하다
မြုတ်ကျသည်



구덩이에 빠지다
အပေါက်ကျံကျသည်



파편이 튀다
သံစ ကောင်းလုံးကို



맞다
ထိခိုက်မိသည်



기계에 감기다
စက်ညှပ်မိသည်



감전되다
ဓာတ်လိုက်သည်



가스가 새다/
누출되다
ဓာတ်ငွေ့ယိုစိမ့်သည်



폭발하다
ပေါက်ကွဲသည်



불이 나다
မီးလောင်သည်



အထက်မှ လေ့လာထားသော ဝေါဟာရများကို စဉ်းစားပြီး အောက်ပါမေးခွန်းကို ဖြေကြည့်ပါ။

1. 그림을 보고 맞는 말을 연결하세요. ပုံနှင့် သင့်တော်သော လွင့်စင်သည် ချိတ်ဆက်ပေးပါ။



- ㉠ 폭발하다
- ㉡ 추락하다
- ㉢ 부딪히다
- ㉣ 미끄러지다
- ㉤ 넘어지다

정답 ①-㉡ ②-㉠ ③-㉢ ④-㉣ ⑤-㉤



ကြိယာ သို့မဟုတ် နာမဝိသေသနှင့် တွဲပြီး အသုံးပြုပြီး အပြုအမူ သို့မဟုတ် ဖြစ်ပျက်မှုကို ဖြစ်စေသော အကြောင်းရင်း သို့မဟုတ် အကျိုးအကြောင်းကို ဖော်ပြချိန်တွင် သုံးသည်။ နာမ်၏ အခြေအနေတွင် 'N 때문에' ကို သုံးသည်။

- 작업을 할 때는 **감전될 수 있기 때문에** 안전장갑을 껴야 합니다.
အလုပ်လုပ်ချိန်တွင် ဓာတ်လိုက်မှုများ ဖြစ်တတ်တာကြောင့် အကာအကွယ်လက်အိတ်ကို စွပ်ထားရမည်။
- 바닥이 미끄러워서 쉽게 **넘어질 수 있기 때문에** 항상 주의해야 합니다.
ကြမ်းပြင်က ချောနေလို့ လွယ်လွယ်နဲ့ ချော်လဲတတ်တာကြောင့် အမြဲတမ်း သတိထားရမည်။
- 어제는 **피곤했기 때문에** 집에서 쉬었어요. မနေ့က ပင်ပန်းတာကြောင့် အိမ်မှာ နားနေတယ်။

'N이기 때문에' 'A/V-기 때문에' ကတော့ အကြောင်းပြချက် ဆိုတဲ့ နေရာမှာ '-아서/어서' နဲ့ တူပေမဲ့ သူက ပိုပြီး ပြင်းထန်ပါတယ်။ အတိတ်ကာလပြုအနေနဲ့ '-았/었기 때문에' လို့ သုံးလို့ ရပါတယ်။



비교해 보세요. နှိုင်းယှဉ်ကြည့်ပါ။

✓ '기 때문에' နဲ့ '아서/어서'

'-기 때문에' နှင့် '-아서/어서' နှစ်မျိုးလုံးသည် အကြောင်းအရာ ကိစ္စ၏ အကျိုးအကြောင်း သို့မဟုတ် အကြောင်းရင်းကို ဖော်ပြသော်လည်း ပြောသူ၏ ခံစားချက် သို့မဟုတ် အခြေအနေနှင့် ပတ်သက်သော အကျိုးအကြောင်းကို ဖော်ပြရာတွင် အများအားဖြင့် '-아서/어서' ကို သုံးသည်။ ပြီးနောက် '-기 때문에' ကို အတိတ်ပြုဒ်နှင့် တွဲသုံးနိုင်သော်လည်း '-아서/어서' မှာမူ တွဲသုံး၍ မရပါ။

- 오랜만에 친구를 만나기 때문에 기뻐요. (X)
오랜만에 친구를 **만나서** 기뻐요. (O)
- 고향에서 부모님이 **오셨기 때문에** 오늘은 못 만나요. (O)
고향에서 부모님이 오셨어서 오늘은 못 만나요. (X)



'-기 때문에' ကို နားလည်ပြီဆိုရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

2. '-기 때문에'를 사용해서 대화를 완성하세요. '-기 때문에' ကို အသုံးပြုပြီး ဝါကျကို ဆက်ဖြည့်ပေးပါ။

- 1) 가: 높은 곳에서 작업할 때는 떨어지는 사고가 날 수 있습니다.
အမြင့်တွင် အလုပ်လုပ်ချိန် ပြုတ်ကျမှု မတော်တဆများ ဖြစ်တတ်ပါတယ်။
나: _____ 관찰을 겁니다. [안전대를 맷다 အသက်ကယ်ခါးပတ် ပတ်သည်။]
- 2) 가: 지금 안에서 작업할 수 없어요? အခု အထဲမှာ အလုပ်လုပ်လို့ မရဘူးလား။
나: _____ 지금은 들어갈 수 없어요. [바닥이 미끄럽다 ကြမ်းပြင်ချောသည်။]
- 3) 가: 밀링 작업을 할 때는 _____ 보안경을 꼭 써야 해요. [파편이 튀다 သံစလွင့်စင်သည်။]
ဖြတ်ညှပ်စက်ကို ကိုင်တွယ်ချိန် သံစများ လွင့်စင်တတ်တာကြောင့် အကာအကွယ်မျက်မှန် တပ်ရမယ်။
나: 네, 알겠습니다. ဟုတ်ကဲ့။ ကောင်းပါပြီ။

정답 1) 안전대를 맷기 때문에 2) 바닥이 미끄럽기 때문에 3) 파편이 튀기 때문에



활동 အသုံးပြုသင်ခန်းစာများ

위험한 상황에 대해 말할 수 있어요? <보기>처럼 이야기해 보세요.


အန္တရာယ်ဖြစ်စေတတ်သော အခြေအနေနဲ့ ပတ်သက်ပြီး ပြောနိုင်သလား။ ဥပမာအတိုင်း ပြောကြည့်ပါ။


보기 <ဥပမာ>




바닥이 미끄러우면
넘어질 수 있어요. 조심하세요.
ကြမ်းပြင်က ရောနေရင်
ချော်လဲတတ်တယ်။ သတိထားပါ။

바닥이 미끄럽다, 넘어지다
ကြမ်းပြင်က ရောသည် ချော်လဲသည်။

1) 





높은 곳에서 작업을 하다, 추락하다
အမြင့်တွင် အလုပ်လုပ်သည်။၊ ပြုတ်ကျသည်။

2) 



파편이 튀다, 화상을 입다
သံစများ လွင့်စင်သည်။၊ အပူလောင်သည်။

3) 



안전장갑을 끼지 않다, 감전되다
လက်အိတ် မစွပ်ထားသည်။၊ ဓာတ်လိုက်သည်။

4) 



안전화를 신지 않다, 발을 다치다
အကာအကွယ်ဖိနပ် မစီးထားသည်။၊
ခြေထောက် ဒဏ်ရာရသည်။

정답 1) 높은 곳에서 작업을 하면 추락할 수 있어요. 조심하세요. 2) 파편이 튀면 화상을 입을 수 있어요. 조심하세요.
3) 안전장갑을 끼지 않으면 감전될 수 있어요. 조심하세요. 4) 안전화를 신지 않으면 발을 다칠 수 있어요. 조심하세요.



신체 기관과 보호구

ကိုယ်ခန္ဓာ အစိတ်အပိုင်းနှင့် အကာအကွယ် အသုံးအဆောင်များ

+ 신체와 위험요소 ကိုယ်ခန္ဓာ အစိတ်အပိုင်းနှင့် အန္တရာယ်ဖြစ်စေသော အချက်များ



+ 보호구의 종류

산업안전보건법에서 정하고 있는 보호구는 다음과 같습니다. လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ကျန်းမာရေးဥပဒေအရ သတ်မှတ်ထားသော အကာအကွယ်အသုံးအဆောင်ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။





မေးခွန်း ၁နဲ့ ၂မှာ စာကြောင်းကို နားထောင်ပြီး သင့်တော်တဲ့ ပုံကို ရွေးပေးရမှာပါ။ နားမထောင်မီ ပုံကို သေချာကြည့်ပါ။

[1~2] 잘 듣고 내용과 관계있는 그림을 고르십시오.

သေချာစွာ နားထောင်ပြီး အကြောင်းအရာနဲ့ သက်ဆိုင်သော ပုံကို ရွေးပေးပါ။



1. ①



②



③



④



2. ①



②



③



④



မေးခွန်း ၃နဲ့ ၄က အသင့်တော်ဆုံး အဖြေကို ရွေးပေးတာ ဖြစ်ပါတယ်။ မေးခွန်း ၅ကတော့ ပြောတာကို နားထောင်ပြီးနောက် မေးခွန်းအတွက် အဖြေမှန်ကို ရွေးပေးရမှာပါ။ နားမထောင်မီ မေးခွန်းကို သေချာဖတ်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

သေချာစွာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

3. ① 벌써 확인했습니다.

② 얼른 쓰고 오겠습니다.

③ 빨리 갈아 신으십시오.

④ 이쪽으로 들어가면 됩니다.

4. ① 얼른 가서 찾아보세요.

② 장갑을 새로 샀어요.

③ 깜빡했어요. 지금 길게요.

④ 병원에 가야 될 거 같아요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

စာပိုဒ်ကို သေချာစွာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

남자가 해야 할 일이 아닌 것은 무엇입니까? *ယောက်ျားလေးက လုပ်ရမယ့် အလုပ် မဟုတ်တာက ဘာလဲ။*

① 청소하기

② 귀마개 하기

③ 마스크 쓰기

④ 플러그 빼기

👂 **듣기 대본** စာသား

1. **여:** 떨어져서 다쳤어요. ပြုတ်ကျပြီး ဒဏ်ရာရခဲ့တယ်။
2. **여:** 보안경을 썼어요. အကာအကွယ် မျက်မှန် တပ်တယ်။
3. **여:** 잠깐만요. 여기는 안전모가 없으면 들어갈 수 없습니다.
ခဏရပ်ပါ။ ဒီနေရာက အကာအကွယ်ဦးထုပ် မဆောင်းပဲ ဝင်လို့ မရဘူး။
4. **남:** 에! 안전장갑을 안 껴네요. 안전장갑을 안 끼면 손을 다칠 수 있어요.
အာ.. အကာအကွယ်လက်အိတ် မစွပ်ထားဘူးပဲ။ လက်အိတ် မစွပ်ထားရင် လက် ထိခိုက်တတ်တယ်။
5. **여** 왜 귀마개를 안 하셨어요? 시끄럽지 않아요?
ဘာလို့ နားကြပ် မတပ်ထားတာလဲ။ နားမပြီးဘူးလား။
남: 시끄럽지만 귀마개를 하면 불편해서요.
နားပြီးပေမဲ့ နားကြပ် တပ်ထားရင် သက်တောင့်သက်သာ မရှိလို့ပါ။
- 여:** 그래도 여긴 소음이 심하기 때문에 귀마개를 꼭 해야 돼요. 그리고 작업장에는 먼지가 많으니깐 마스크도 쓰는 게 좋아요.
ဒါပေမဲ့လည်း ဒီမှာ အသံတွေ အရမ်း ဆူညံတာကြောင့် နားကြပ်ကို မဖြစ်မနေ တပ်ထားရမယ်။ ပြီးတော့ လုပ်ငန်းခွင်မှာ ဖုန်များတာကြောင့် မျက်နှာဖုံး တပ်တာ ကောင်းတယ်။
- 남:** 네, 그럴게요. 하တ်ကဲ့. အဲ့လို တပ်လိုက်ပါမယ်။
- 여:** 아! 작업이 끝난 후에는 기계의 플러그도 빼서 정리해 놓으세요.
အော် အလုပ်တွေ ပြီးရင်လည်း စက်ကို ပလပ်ပေါက် ဖြုတ်ပြီး နေရာတကျသိမ်းဆည်းထားပါ။

정답 1. ① 2. ② 3. ② 4. ③ 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🗣️ L-49

1. 대화를 듣고 질문에 알맞은 것을 고르십시오.
မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

남자가 답답해서 착용하지 않은 것은 무엇입니까?
အမျိုးသားက စိတ်ကြဉ်းကြပ်လို့ အသုံးမပြုတဲ့ အရာကို ဖော်ပြပါ။

- ① 마스크 ② 안전모 ③ 보안면 ④ 안전장갑

👂 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

- 여:** 리한 씨, 기계가 뜨거우니까 안전장갑을 착용하세요.
ရီဟန် စက်က ပူနေလို့ လက်အိတ် စွပ်ပါ။
- 남:** 네, 죄송합니다. 좀 답답해서요. 하တ်ကဲ့။ ဆောရီးပါ။ စိတ်အိုက်လာလို့။
- 여:** 그래도 안전장갑은 꼭 착용하는 게 좋아요. 위험한 작업을 할 때 안전장갑하고 마스크, 안전모, 보안면은 필수잖아요.
ဒါပေမဲ့လည်း လက်အိတ်ကို မဖြစ်မနေ အသုံးပြုတာ ကောင်းတယ်။ အန္တရာယ်များတဲ့ အလုပ်လုပ်ချိန် လက်အိတ်၊ မျက်နှာဖုံး၊ ဦးထုပ်၊ အကာအကွယ်မျက်မှန်တွေက မရှိမဖြစ်ပဲလေ။
- 남:** 네, 알겠습니다. 얼른 길게요. 하တ်ကဲ့။ သိပါပြီ။ အမြန် စွပ်လိုက်ပါမယ်။


정답 1. ④




မေးခွန်း ၁နဲ့ ၂က ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံး သို့မဟုတ် စာကြောင်းကို ရွေးပေးရမှာပါ။
သင်ယူလေ့လာထားတဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားပြီး မေးခွန်း ဖြေကြည့်ပါ။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

အောက်ပါ ပုံများကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံး သို့မဟုတ် စာကြောင်းကို ရွေးပေးပါ။

1.  ① 마스크 ② 보호복
③ 안전모 ④ 용접면

2.  ① 감전될 수 있습니다. ② 넘어질 수 있습니다.
③ 부딪힐 수 있습니다. ④ 추락할 수 있습니다.



မေးခွန်း ၃နဲ့ ၄က အဖြေမှန်ကို ရွေးချယ်ပေးရမှာပါ။ မေးခွန်း ၅ကတော့ သတိပေးချက်များကို ဖတ်ပြီး မေးခွန်း ဖြေပေးရမှာပါ။

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오. အသင့်တော်ဆုံး အဖြေကို ရွေးပြီး ကွက်လပ်ဖြည့်ပါ။

3. 소음이 심한 곳에서 작업을 할 때는 _____을/를 껴야 합니다.
အသံများ အလွန်အမင်း ဆူညံသော နေရာတွင် အလုပ်လုပ်ချိန် နားဆို့ကို တပ်ထားရမည်။

- ① 귀마개 ② 목장갑 ③ 보안경 ④ 안전장화

4. 높은 곳에서 작업을 할 때는 아래로 떨어질 위험이 있습니다. 그러므로 반드시 _____을/를 매고 일을 해야 합니다.
အမြင့်တွင် အလုပ်လုပ်ချိန် အောက်သို့ ပြုတ်ကျနိုင်သော မတော်တဆမှု ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ အသက်ကယ်ကြိုးခါးပတ်ကို ပတ်ပြီး အလုပ်လုပ်ရပါမယ်။

- ① 보안면 ② 안전대 ③ 안전화 ④ 안전장갑

5. 다음 질문에 답하십시오. အောက်ပါ မေးခွန်းကို ဖြေပါ။

<선반 작업 주의 사항> <တွင်ခုံ ကိုင်တွယ်ချိန် သတိပြုရမည့် အချက်များ>

1. 옷이나 머리카락이 기계에 감기지 않도록 작업복을 입고 모자를 쓰십시오.
2. 파편이 눈에 들어갈 수 있기 때문에 보안경도 반드시 착용해야 합니다.
3. 장갑이 기계에 감겨서 사고가 날 수 있으니 맨손으로 작업하십시오.

1. အဝတ်နှင့် ဆံပင် စက်တွင် မညှပ်မီအောင် လုပ်ငန်းသုံးဝတ်စုံနှင့် ဦးထုပ်ကို ဆောင်းထားရမည်။
2. သံစများ လွင့်စင်နိုင်တာကြောင့် မျက်မှန်ကို မဖြစ်မနေ တပ်ထားရမည်။
3. လက်အိတ်က စက်တွင် ညှပ်မိပြီး ထိခိုက်ဒဏ်ရာ ရစေနိုင်တာကြောင့် လက်ပလာဖြင့် ကိုင်တွယ်ပါ။

위 글과 관계가 없는 그림을 고르십시오. အထက် စာပိုဒ်နှင့် မကိုက်ညီသော ပုံကို ရွေးပေးပါ။

- ①  ②  ③  ④ 

정답 1. ④ 2. ① 3. ① 4. ② 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1. 어제 백화점에서 고향에 계신 부모님께 드릴 선물을 샀습니다. 이따가 _____에 가서 선물을 부치려고 합니다.

မနေ့က ကုန်တိုက်မှာ မွေးရပ်မြေမှာ ရှိတဲ့ မိဘတွေအတွက် လက်ဆောင် ဝယ်ခဲ့တယ်။ ခဏနေ စာတိုက်ကို သွားပြီး လက်ဆောင် ပို့မလို့ လုပ်နေတယ်။

- ① 은행
- ② 박물관
- ③ 시청
- ④ 우체국

2. 문화 센터에서 미용 수업을 들으려면 _____ 회원 카드를 만들어야 합니다. 그 후에 상담을 받고 교육을 신청하면 됩니다.

ယဉ်ကျေးမှုစင်တာမှာ အလုပ်ပြင်တဲ့ သင်တန်းတက်မယ်ဆိုရင် အရင်ဆုံး အသင်းဝင်ကတ်ကို လုပ်ရမယ်။ ပြီးရင် တိုင်ပင်ဆွေးနွေးပြီး သင်တန်း လျှောက်လို့ ရပြီ။

- ① 먼저
- ② 벌써
- ③ 아까
- ④ 혹시

3. 가구 만드는 일을 처음 시작했을 때는 모르는 것이 많아서 힘들었습니다. _____ 지금은 일이 익숙해져서 편합니다.

ပရိဘောဂ လုပ်တဲ့ အလုပ်ကို စတင်ချင်း စလုပ်ချိန်က မသိတာတွေ များလို့ ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ အလုပ်က အကျွမ်းတဝင်ရှိသွားပြီမလို့ အဆင်ပြေတယ်။

- ① 그리고
- ② 그래서
- ③ 그렇지만
- ④ 그러니까

정답 1. ④ 2. ① 3. ③



발음 အသံထွက်

P-25

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

‘ㅁ’, ‘ㄷ’, ‘ㄱ’, ‘ㅈ’ ငျည်းတွေရဲ့ အရှေ့ သို့မဟုတ် အနောက်မှာ ‘ㅅ’ ငျည်းရှိရင် [ㅍ], [ㅌ], [ㅋ], [ㅊ] အသံကို ပြောင်းသွားပါတယ်။

- (1) 좋다, 넣고, 쌀지
- (2) 축하, 입학, 백화점
- (3) 생일 축하합니다. / 한국어 수업은 9시에 시작해요.

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အလုပ် စွမ်းဆောင်မှုကို အကဲဖြတ်ခြင်း၊ ကျန်းမာရေးအကြောင်း ပြောခြင်း
- သဒ္ဒါ -(으)ㄴ 덕분에, -기로 하다
- ဝေါဟာရနှင့် အသုံးများ ဘေးကင်းရေး စည်းကမ်းများ၊ ကျန်းမာရေး ထိန်းသိမ်းခြင်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အကြောလျော့လှေ့ကျင့်ခန်း



대화 1 စကားပြော ၁

Track 154



မိုနီခါအတွက် ဝမ်းသာစရာသတင်းရှိတယ်။ သူတို့ ပြောနေတာကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုကြည့်ရအောင်။

사장님 어서 와요, 모니카 씨. 여기 좀 앉아요. 차 한잔할래요?
မိုနီခါ လာပါ။ ဒီမှာ ခဏထိုင်ဦး။ ရေခဲခဲကြမ်း သောက်မလား။

모니카 아니요, 괜찮아요. မသောက်တော့ဘူး။ ရပါတယ်။

사장님 모니카 씨, 내일이 근로자의 날인 거 알죠? 이번 근로자의 날을 기념해서 우수 사원을 추천받았는데 모니카 씨가 뽑혔어요.

မိုနီခါ မနက်ဖြန် အလုပ်သမားများနေ့ဆိုတာ သိတယ်မဟုတ်လား။ ဒီတစ်ခေါက် အလုပ်သမားများနေ့ အထိမ်းအမှတ်အနေနဲ့ အကောင်းဆုံးဝန်ထမ်းကို ရွေးတာ မိုနီခါ အရွေးခံရတယ်။

모니카 네? 정말요?
အိုး.. တကယ်လား။

사장님 일도 잘하고 작업장 점검도 아주 **꼼꼼히** 한다고 들었어요. 모니카 씨가 열심히 **해 준 덕분에** 일이 더 편해졌어요. 정말 고마워요. 이걸 감사 선물이에요.

အလုပ်လည်း တော်ပြီး လုပ်ငန်းခွင် စစ်ဆေးရေးကိုလည်း အရမ်း အသေးစိတ် လုပ်တယ်လို့ ကြားတယ်။ မိုနီခါက ကြိုးစားပြီး လုပ်ပေးတဲ့ ကျေးဇူးကြောင့် အလုပ်လုပ်ရတာ ပိုအဆင်ပြေလာတယ်။ တကယ် ကျေးဇူးတင်ပါတယ်။ ဒါက ကျေးဇူးတင်လက်ဆောင်ပါ။

꼼꼼히 아သေး씨တ်

- 신문을 꼼꼼히 읽으려면 시간이 많이 걸려요. သတင်းစာကို အသေးစိတ် ဖတ်မယ်ဆိုရင် အချိန် အရမ်း ကြာတယ်။
- 계약서의 내용을 꼼꼼히 읽어 보세요. စာချုပ်အကြောင်းအရာကို အသေးစိတ် ဖတ်ကြည့်ပါ။



အသေအချာ နားထောင်ပြီး လိုက်ဆိုကြည့်ပြီးရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

1. 내일은 무슨 날이에요? မနက်ဖြန် ဘာနေ့လဲ။
2. 모니카 씨가 우수 사원으로 뽑힌 이유는 뭐예요? မိုနီခါက ဘာလို့ အကောင်းဆုံး ဝန်ထမ်းအဖြစ် အရွေးခံရတာလဲ။

정답 1. 근로자의 날이에요. 2. 일도 잘하고 작업장 점검도 꼼꼼히 잘해서요.



어휘 1 **ဝေါဟာရ ၁**

안전 수칙 **ဘေးကင်းရေးစည်းမျဉ်း**



ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းများနဲ့ ပတ်သက်တဲ့ ဝေါဟာရများကို လေ့လာကြရအောင်။



안전 수칙을 지키다
ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာသည်



안전 수칙을 어기다
ဘေးကင်းရေးစည်းမျဉ်းများကို မလိုက်နာသည်



규칙을 준수하다
စည်းကမ်းလိုက်နာသည်



살피다
အသေးစိတ် စစ်ဆေးသည်



주의하다
သတိထားသည်



점검하다
စစ်ဆေးသည်



정비하다
ပြုပြင်သည်
(ယာဉ်၊ စက်ပစ္စည်းအကြီး)



보수하다
ပြုပြင်သည်



개선하다
ဖြေရှင်းသည်



조치를 취하다
ချမှတ်ထားသည့်အတိုင်း လုပ်သည်



အပေါ်မှ ဝေါဟာရများကို မကြည့်ဘဲ အောက်ပါ မေးခွန်းများကို ဖြေကြရအောင်။

1. 빈칸에 맞는 표현을 <보기>에서 골라 문장을 완성하세요.

ကွက်လပ်တွင် သင့်တော်သောစကားလုံးကို ဥပမာမှ ရွေးချယ်ဖြည့်စွက်ပေးပါ။

- 1) 이런 도구는 위험하니까 사용할 때 다치지 않도록 _____.
ဒီလို စက်ကိရိယာတွေက အန္တရာယ်များလို့ အသုံးပြုတဲ့ အချိန် မထိခိုက်မိအောင် သတိထားပါ။
- 2) 기계를 오래 사용하려면 문제가 없는지 정기적으로 _____ 합니다.
စက်ကို တာရှည်ခံစွာ အသုံးပြုရန်အတွက် ချို့ယွင်းချက်များ ရှိ မရှိကို အမြဲ စစ်ဆေးရမည်။
- 3) 용접기가 고장이 나서 공장장님이 어제 _____.
ဝန်နီစက် ပျက်သွားတာကြောင့် စက်ရုံမန်နေဂျာက မနေ့က ပြင်ပေးခဲ့တယ်။
- 4) 안전하게 작업을 하려면 안전 수칙을 잘 _____ 합니다.
ဘေးကင်းစွာ အလုပ်လုပ်နိုင်ရန်အတွက် ဘေးကင်းရေးစည်းမျဉ်းများကို အသေအချာ လိုက်နာရမည်။

보기 **어기다** **주의하다** **보수하다** **점검하다** **지키다**

정답 1) 주의합니다 2) 점검해야 3) 보수했습니다 4) 지켜야



အင်ဒီခါနဲ့ ဘာရူတို့ ပြောနေတာ နားထောင်ပြီး လိုက်ဆိုကြရအောင်။

인디카 바루, 안색이 안 좋네. 어디 아파?

ဘာရူ မျက်နှာ မကောင်းပါလား။ နေမကောင်းဘူးလား။

바 루 아픈 건 아니고. 요즘 일이 많아서 야근을 자주 했 거든.

နေမကောင်းတာ မဟုတ်ဘူး။ ခုတလော အလုပ်တွေ များတာကြောင့် ညဆိုင်း ခဏခဏ ဆင်းရလို့ပါ။

인디카 그렇게 일이 많아서 어떻게 해. 바쁘더라도 **틈틈이** 쉬면서 해. 그러다가 건강 해치겠다. 난 요즘 운동을 새로 시작했거든. 몸도 가볍고 입맛도 훨씬 좋아 졌어.

ဒီလိုမျိုး အလုပ်တွေ များရင် ဘယ်လိုလုပ်မလဲ။ အလုပ်များတယ် ဆိုပေမဲ့လည်း အချိန်ယူပြီး အနားယူပြီး လုပ်။ ဒီလိုလုပ်ရင်းနဲ့ ကျန်းမာရေး ထိခိုက်ဦး မယ်။ ငါတော့ ခုတလော လေ့ကျင့်ခန်း အသစ် စလုပ်နေတယ်။ ကိုယ်ခန္ဓာ ပေါ့ပါးပြီး အစားအသောက်လည်း ပိုစားကောင်းလာတယ်။

바 루 그래? 무슨 운동을 하는데?

ဟုတ်လား။ ဘယ်လို လေ့ကျင့်ခန်းမျိုးလဲ။

인디카 친구들이랑 등산을 시작했어. 이번 주말에도 **가기로** 했는데 너도 갈래?

သူငယ်ချင်းတွေနဲ့ တောင်တက်တယ်။ ဒီအပတ် ပိတ်ရက်လည်း အဲ့ကို သွားမလို့ လုပ်ထားတာ နင်လည်း လိုက်မလား။

바 루 그럴까? 어디로 가기로 했어?

လိုက်ကြည့်ရင် ကောင်းမလား မသိဘူး။ ဘယ်ကို သွားမလို့ လုပ်ထားတာလဲ။

틈틈이 **အချိန်ပေးပြီး**

- 일하면서 틈틈이 한국어를 공부했어요. **အလုပ်လုပ်ရင်းနဲ့ အချိန်ပေးပြီး ကိုရီးယားစကားကို သင်ယူခဲ့တယ်။**
- 틈틈이 운동하는 습관을 길러 보세요. **အချိန်ပေးပြီး အားကစားလုပ်တဲ့ အကျင့်လုပ်ပါ။**



သေသေချာချာ နားထောင်ပြီး လိုက်ဆိုကြည့်ပြီးပြီလား။ အောက်ပါ မေးခွန်းများကို ဖြေကြည့်ရအောင်။

1. 바루 씨는 왜 안색이 안 좋아요? **ဘာရူက ဘာလို့ မျက်နှာ မကောင်းတာလဲ။**
2. 인디카 씨는 요즘 무슨 운동을 해요? **အင်ဒီခါက ခုတလော ဘယ်လို လေ့ကျင့်ခန်းမျိုးကို လုပ်နေလဲ။**

정답 1. 야근을 자주 해서 안색이 안 좋아요. 2. 등산을 해요.



ကျန်းမာရေး ထိန်းသိမ်းခြင်းနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။



건강을 챙기다
ကျန်းမာရေး ဂရုစိုက်သည်



건강을 해치다
ကျန်းမာရေး ထိခိုက်သည်



표준 체중을 유지하다
ဝိတ်ထိန်းသည်



유산소 운동을 하다
ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်း လုပ်သည်



스트레칭을 하다
အကြောလျော့သည်




골고루 섭취하다
မျှမျှတတ စားသောက်သည်



청결을 유지하다
တစ်ကိုယ်ရေ သန့်ရှင်းရေး
လုပ်သည်



휴식을 취하다
အနားယူသည်



기분 전환을 하다
စိတ် အပြောင်းအလဲဖြစ်အောင်
လုပ်သည်



건강 검진을 받다
ကျန်းမာရေး စစ်ဆေးမှု
ခံယူသည်



အထက်မှ ဝေါဟာရများကို သေချာ စဉ်းစားပြီး အောက်ပါ မေးခွန်းများကို ဖြေပေးပါ။

1. 그림을 보고 맞는 말을 연결하세요. ပုံနှင့် သင့်တော်သော ဝါကျကို ကျန်းမာရေး စစ်ဆေးမှု ခံယူသည်



• ㉠ 건강 검진을 받다



• ㉡ 휴식을 취하다



• ㉢ 청결을 유지하다



• ㉣ 골고루 섭취하다



• ㉤ 표준 체중을 유지하다

정답 ①㉡ ②㉢ ③㉣ ④㉤ ⑤㉠



ဆုံးဖြတ်ချက်တွေ ကတိကဝတ်တွေကို ဖော်ပြတဲ့အခါ ကြိယာနဲ့ပဲ တွဲသုံးရပါတယ်။ အသတ် ရှိရှိ မရှိရှိ '-기로 하다' လို့ပဲ သုံးပါတယ်။

- 내일부터 출근하기 전에 운동을 **하기로 했어요.**
မနက်ဖြန်ကစပြီး အလုပ်မသွားခင် အားကစားလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။
- 가: 리한 씨, 등산화를 샀네요. **ရီဟန် တောင်တက်ဘွတ်ဖိနပ် ဝယ်ထားပါလား။**
나: 네, 회사 동료들이랑 등산을 **하기로 했어요.**
ဟုတ်ကဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တောင်တက်မယ်လို့ ပြောထားတယ်။
- 가: 몸이 안 좋다면서요? **နေမကောင်းဘူးဆို။**
나: 그래서 건강 검진을 **받기로 했어요.**
အဲ့ကြောင့် ကျန်းမာရေးစစ်ဆေးမလို့လုပ်ထားတယ်။



비교해 보세요 **နှိုင်းယှဉ်ကြည့်ပါ။**

✓ '-기로 하다' နဲ့ '-(으)ㄹ게요'

'-기로 하다' နှင့် '-(으)ㄹ게요' ကို ကတိပေးသည့် အခါတွင် အသုံးပြုသည်။ '-기로 하다' ကို အများအားဖြင့် '-하기로 했어요' ပုံစံဖြင့် ကတိပေးပြီးသော အခြေအနေကို ဖော်ပြသည့် အခါတွင် အသုံးပြု၍ '-(으)ㄹ게요' ကို ပြောသူက နားထောင်သူအား ကတိပေးသည့် အခါတွင် အသုံးပြုသည်။


- 가: 내일은 회사에 일찍 오세요.
나: 네, 일찍 오기로 했어요.(X)/**올게요.**(O)





'-기로 하다' ကို နားလည်ပြီဆိုရင် အောက်ပါ မေးခွန်းများကို ဖြေကြည့်ပါ။

2. 그림을 보고 '-기로 하다'를 사용해서 문장을 완성하세요.

ပုံကို ကြည့်၍ '-기로 하다' ကို သုံးပြီး ဝါကျများကို ဆက်ကြည့်ပါ။

1)  저는 오늘부터 _____.

2)  밤에 자기 전에 _____.

3)  주말에 친구들과 _____.

- 정답** 1) 유산소 운동을 **하기로 했어요**
2) 스트레칭을 **하기로 했어요**
3) 자전거를 타기로 **했어요**



활동 **အသုံးပြုသင်ခန်းစာများ**

여름철 건강 관리에 대한 안내문입니다. 잘 읽고 질문에 답하세요.

နေရာသီတွင် ကျန်းမာရေး ထိန်းသိမ်းနည်းနှင့် ပတ်သက်သော ကြော်ငြာချက် ဖြစ်ပါတယ်။ အသေအချာ ဖတ်ပြီး မေးခွန်းကို ဖြေပေးပါ။

여름철 냉방병을 예방하기 위한 대책

နေရာသီတွင် အေးအေးကွန်းကြောင့် ဖြစ်သော အအေးမိခြင်းကို ကာကွယ်နည်း



1. 실내외 온도차를 5°C 정도로 유지하세요.
အခန်း အပြင်နှင့် အတွင်း အပူချိန် ကွာခြားချက်ကို 5C ခန့်ခြားပြီး ထားပါ။
2. 가벼운 긴팔 옷을 준비해서 체온을 유지하세요.
ခန္ဓာကိုယ် အပူချိန်ကို ထိန်းရန်အတွက် အင်္ကျီလက်ရှည်အပိုးကို ဝတ်ပါ။
3. 에어컨을 끄고 환기를 해 주세요.
အေးအေးကွန်းကို ပိတ်ပြီး လေဝင်လေထွက် ကောင်းအောင် လုပ်ပါ။
4. 실내 적정 습도를 유지하세요.
အခန်းတွင်းတွင် စိုစွတ်မှုကို အသင့်တင့် ထားရှိပါ။
5. 냉방 중인 실내에서는 절대 금연하세요.
အေးအေးကွန်းအခန်းတွင်းတွင် ဆေးလိပ် မသောက်ပါနှင့်။
6. 밀폐된 공간에서는 실내의 먼지를 깨끗이 청소하세요.
အလုံပိတ်နေရာများတွင် အခန်းတွင်းရှိ ဖုန်များကို သန့်ရှင်းရေး လုပ်ပေးပါ။

1. 읽은 내용과 같으면 ○ 다르면 ×에 표시하세요.
အထက်စာပိုဒ်နှင့် ကိုက်ညီပါက O မကိုက်ညီပါက X ရွေးပေးပါ။

- | | | |
|----------------------------------|---|---|
| 1) 실내 온도는 실외보다 10°C 이상 낮아야 합니다. | ○ | × |
| 2) 여름에도 긴팔 옷을 준비하면 좋습니다. | ○ | × |
| 3) 에어컨을 켤 때 창문을 열어서 환기를 해야 합니다. | ○ | × |
| 4) 건조한 것은 좋지 않기 때문에 습도를 맞춰야 합니다. | ○ | × |

정답 1. 1) X 2) O 3) X 4) O



건강을 위한 스트레칭

ကျန်းမာရေးအတွက် အကြံပြုလေ့လာကျင့်ခန်း



ခွဲအင်္ဂါ ခြေသလုံး

1. 의자를 잡고 왼쪽 다리를 뒤로 뻗어요.
ထိုင်ခုံကို ကိုင်ပြီး ဘယ်ဘက်ခြေထောက်ကို အနောက်သို့ ဆန့်ပါ။
2. 왼쪽 무릎을 곧게 펴고 천천히 오른쪽 다리를 구부려요.
ဘယ်ဘက်ခြေကို ဖြောင့်ဖြောင့် ဆန့်ပြီး ညာဘက်ခြေထောက်ကို ဖြည်းဖြည်းချင်း ကွေးပါ။



허벅지 뻘뻘

1. 의자를 잡고 서서 왼쪽 다리를 손으로 잡고 서요.
ထိုင်ခုံကို ကိုင်ပြီး ဘယ်ဘက်ခြေထောက်ကို လက်ဖြင့် ကိုင်ပါ။
2. 손으로 잡은 왼쪽 다리를 위로 뻗어요.
လက်ဖြင့် ကိုင်ထားသော ဘယ်ဘက်ခြေထောက်ကို အပေါ်သို့ ဆန့်ပါ။



어깨 뻘뻘

1. 오른팔을 펴서 왼쪽 어깨 쪽으로 돌려요.
ညာဘက်ပခုံးဘက်သို့ ဘယ်ဘက်လက်ကို ဆန့်ပါ။
2. 왼손으로 오른쪽 팔꿈치를 잡아요.
ဘယ်ဘက်လက်ဖြင့် ညာဘက်တံတောင်ဆစ်ကို ယှက်ထားပါ။



옆구리 뻘뻘

1. 양손은 깍지를 끼고 팔을 머리 위로 올려요.
လက်ချောင်းများကို ယှက်ထားပြီး လက်ကို အပေါ်သို့ ဆန့်ပါ။
2. 몸을 옆으로 구부려요.
ကိုယ်ကို ဘေးဘက်သို့ စောင်းပါ။



팔 뻘뻘

1. 오른팔을 구부려서 머리 뒤로 넘겨요.
ညာဘက်လက်ကို ကွေးပြီး ဦးခေါင်းနောက်သို့ ပို့ပါ။
2. 왼손으로 오른팔의 팔꿈치를 아래로 밀어요.
ဘယ်ဘက်လက်ဖြင့် ညာဘက် တံတောင်ဆစ်ကို အောက်သို့ တွန်းပါ။



목 뻘뻘

1. 양손은 깍지를 끼어서 머리 뒤를 잡아요.
လက်ချောင်းများ ယှက်ပြီး ဦးခေါင်းနောက်မှ ကိုင်ပါ။
2. 상체를 숙이지 않고 머리를 당겨요.
ကိုယ်ကို မကိုင်ဘဲ ဦးခေါင်းကို ဆွဲညှပ်ပါ။



မေးခွန်း ၁မှာ မေးခွန်းနဲ့ သက်ဆိုင်သော ဝါကျကို ရှာပေးရမှာ ဖြစ်တယ်။ အသေအချာ နားထောင်ပါ။

1. 들은 것을 고르십시오. **နားထောင်ပြီး အဖြေမှန် ရွေးပေးပါ။**



- | | |
|---------|---------|
| ① 정비해요. | ② 준수해요. |
| ③ 점검해요. | ④ 확인해요. |



မေးခွန်း ၂နဲ့ ၃ကတော့ အသင့်တော်ဆုံး ဝါကျကို ရွေးပေးရမှာပါ။ မေးခွန်း ၄နဲ့ ၅မှာတော့ စာပိုဒ်ကို နားထောင်ပြီး မေးခွန်း တစ်ခုချင်းစီရဲ့ အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်တယ်။ နားမထောင်မီ ဝါကျများကို အသေအချာ ဖတ်ပါ။

[2~3] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

- | | |
|----------------|----------------|
| 2. ① 다행이에요. | ② 큰일이에요. |
| ③ 정말 속상해요. | ④ 힘들 거예요. |
| 3. ① 운동을 했어요. | ② 내일 하기로 했어요. |
| ③ 영화를 보기로 했어요. | ④ 청소를 한다고 했어요. |

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

စာပိုဒ်ကို နားထောင်ပြီး အောက်ပါ မေးခွန်း ၂ခုလုံးကို ဖြေပေးပါ။

4. 여기는 어디입니까? ဒါ ဘယ်နေရာလဲ။
- | | |
|------|------|
| ① 공원 | ② 병원 |
| ③ 회사 | ④ 학교 |
5. 들은 내용으로 맞는 것을 고르십시오. အကြောင်းအရာနှင့် သင့်တော်သော အချက်ကို ရွေးပေးပါ။
- ① 수진 씨는 건강을 잘 챙깁니다.
 - ② 민수 씨는 운동이 필요합니다.
 - ③ 수진 씨는 검진 결과를 받았습니다.
 - ④ 민수 씨는 건강 검진을 받을 겁니다.

📖 듣기 대본 စာသား

1. မ်း: ဂီကေး ဝဲးပဲးပဲး ဝဲးပဲးပဲး။ စက်ကို ပြင်နေတယ်။
2. နမ်: မဲးး ဝဲးပဲးပဲး ပဲးပဲးပဲး။ ကြံပြီး စစ်ဆေးထားတဲ့ ကျေးဇူးကြောင့် ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။
3. နမ်: နဲးပဲး ပဲးပဲးပဲး? မနက်ဖြန် ဘာလုပ်မှာလဲ။
- 4-5. နမ်: နဲးပဲး ပဲးပဲးပဲး? ဆေးရုံကို ဘာလို့ လာတာလဲ။
 မ်း: ကဲးပဲး ပဲးပဲးပဲး ဝဲးပဲးပဲး။ မဲးပဲး ပဲးပဲးပဲး။ ကျန်းမာရေးစစ်ဆေးမလို့ပါ။ မင်းဆုကရေး။
 နမ်: နဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး။ ကျန်းမာရေးစစ်ဆေးချက်အဖြေ ယူမလို့ လာတာပါ။
 မ်း: ကဲးပဲး? ကဲးပဲး ပဲးပဲးပဲး? ဟုတ်လား။ အဖြေအနေ အကုန် ကောင်းတယ်မလား။
 နမ်: နဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး။
 ယူဆာနဲး ပဲးပဲးပဲး ဝဲးပဲးပဲး ပဲးပဲးပဲး။
 ကျွန်တော်က လေ့ကျင့်ခန်း တော်တော် မလုပ်လို့။ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ပြီး
 အစားအသောက်ကိုလည်း မျှမျှတတစားဖို့ ပြောတယ်။
 မ်း: ကဲးပဲးပဲး။ နဲးပဲး ကဲးပဲးပဲး မဲးပဲးပဲး ပဲးပဲးပဲး။
 ဒီလိုကိုး။ ကျွန်မလည်း ကျန်းမာရေးကို ဂရုမစိုက်နိုင်လို့ နည်းနည်း စိတ်ပူမိတယ်။

정답 1. ① 2. ① 3. ③ 4. ② 5. ②



📖 확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-50**

1. **အဘိဓာန်** ကို ဖတ်ပြီး သင့်တော်သော အဖြေကို ရွေးပေးပါ။

နမ်: နဲးပဲး ပဲးပဲးပဲး ဝဲးပဲးပဲး ပဲးပဲးပဲး။
 ယောက်ျားလေးက ဘာအကြောင်းနဲ့ ပတ်သက်ပြီး ပြောနေလဲ။

- ① ဟွန်ဂဲး ပဲးပဲးပဲး
- ② ဟွန်ဂဲး ပဲးပဲးပဲး
- ③ နဲးပဲး ပဲးပဲးပဲး
- ④ နဲးပဲး ပဲးပဲးပဲး

📖 확장 연습 **📖** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

နမ်: နဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး။ ဝဲးပဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး။ ဝဲးပဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး ပဲးပဲးပဲး။

အခုတလော ရာသီဥတုက အေးလာတာကြောင့် လေဝင်လေထွက်ကို မကြာခဏ မလုပ်ဘူးနဲ့ တူတယ်။
 အချိန်အကြာကြီး ပြတင်းပေါက် ပိတ်ပြီး အလုပ်လုပ်မိရင် အထဲမှာ ဖုန်တွေ တက်တယ်။
 အလုပ် မစခင် ပန်ကာကို ဆက်ဆက် ဖွင့်ပြီး အလုပ်လုပ်နေစဉ်မှာ ပြတင်းပေါက်ကို မကြာခဏ ဖွင့်ပြီး လေကို
 သန့်စင်ပေးပါ။

정답 1. ①



မေးခွန်း ၁ နဲ့ ၂ ကို ကိုက်ညီတဲ့ အဖြေကို ကွက်လပ်မှာ ဖြည့်ပေးရမှာပါ။ သင်ယူလေ့လာထားတဲ့ ဝေါဟာရတွေကို ပြန်စဉ်းစားပြီး ကွက်လပ်ဖြည့်ပေးပါ။

[1~2] 빈칸에 들어갈 가장 알맞은 것을 고르십시오.

အသင့်တော်ဆုံး စကားလုံးဖြင့် ကွက်လပ်ဖြည့်ပါ။

1.

불량품이 계속 나오고 있으니까 문제를 _____ 수 있는 방법을 찾아야 합니다.
အပြစ်အနာအဆာရှိတဲ့ ပစ္စည်းတွေ ဆက်တိုက် ထွက်နေတာကြောင့် ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာရမယ်။

- ① 개선할
- ② 주의할
- ③ 준수할
- ④ 정비할

2.

작업장 환경이 별로 깨끗하지 않아서 늘 _____ 위해 애쓰는 편입니다.
အလုပ်ခွင်ပတ်ဝန်းကျင်က သိပ် မသန့်ရှင်းတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အမြဲတမ်း ဂရုတစိုက် လုပ်ဖြစ်တယ်။

- ① 휴식을 취하기
- ② 스트레칭을 하기
- ③ 끌고루 섭취하기
- ④ 청결을 유지하기



မေးခွန်း ၃ နဲ့ ၄ က ပုံနဲ့ သက်ဆိုင်တဲ့ ဝါကျကို ရွေးပေးရမှာပါ။ မေးခွန်း ၅ ကတော့ ကြော်ငြာစာကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပါတယ်။

[3~4] 다음 그림을 보고 맞는 문장을 고르십시오.

အောက်ပါ ပုံကို ကြည့်ပြီး သင့်တော်သော ဝါကျကို ရွေးပေးပါ။

3.



- ① 팔 운동을 하고 있어요.
- ② 목 운동을 하고 있어요.
- ③ 허리 운동을 하고 있어요.
- ④ 허벅지 운동을 하고 있어요.

4.



- ① 조치를 취하세요.
- ② 기계를 살펴보세요.
- ③ 안전 수칙을 지키세요.
- ④ 작업 도구를 점검하세요.

5. 안내판의 설명으로 맞지 않는 것을 고르십시오.

ကြော်ငြာစာတွင် ရှင်းပြထားသော အချက်နှင့် မကိုက်ညီသော အချက်ကို ရွေးပေးပါ။

[안전 교육]

[ဘေးကင်းရေး ပညာပေး ပို့ချချက်]
 일시: 2월 27일(목) 14:00~16:00
 아ချိန် : ဖေဖော်ဝါရီလ (၂၇) ကြာသပတေးနေ့
 14:00 မှ 16:00
 장소: 대강당
 နေရာ : ဘွဲ့နှင့်သဘင်ခန်းမ

- ① 안전 교육을 합니다.
- ② 교육은 대강당에서 합니다.
- ③ 목요일 오전에 교육을 합니다.
- ④ 두 시간 동안 교육을 할 겁니다

정답 1. ① 2. ④ 3. ② 4. ③ 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်တွင် အသင့်တော်ဆုံး အဖြေကို ရွေးထည့်ပေးပါ။

1.

일이 끝나면 반드시 스위치를 내리고 플러그를 뽑아서 _____ 을/를 차단해야 합니다.
အလုပ်ပြီးရင် မဖြစ်မနေ ပါဝါခလုတ်ကို ချပြီး ပလပ်ဖြတ်၍ လျှပ်စစ်ကို ပိတ်ရမယ်။

- ① 물
- ② 가스
- ③ 전원
- ④ 기름

2.

어제 불고기를 처음 먹었습니다. 저는 매운 음식을 잘 못 먹는데 불고기는 _____
않아서 좋았습니다.

မနေ့က အသားနပ် အရင်ဆုံး စားခဲ့တယ်။ ကျွန်တော်က စပ်တဲ့ အစားအသောက် ကောင်းကောင်း မစားနိုင်လို့
အသားနပ်က မစပ်တာကြောင့် ကြိုက်တယ်။

- ① 짜지
- ② 맵지
- ③ 달지
- ④ 쓰지

3.

외국인등록증은 늘 가지고 다녀야 하며 다른 사람에게 빌려 주어서는 안 됩니다. 잃어버리면
출입국관리사무소에 신고하고 _____ 을 받아야 합니다.

နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကို အမြဲတမ်း ဆောင်ထားရမှာ ဖြစ်ပြီး အခြားသူကို မငှားပေးပါနဲ့။ ပျောက်သွားရင်
လူဝင်မှုကြီးကြပ်ရေးဌာနကို သွားအကြောင်းကြားပြီး အသစ် ပြန်လုပ်ရမယ်။

- ① 신청
- ② 등록
- ③ 연장
- ④ 재발급

정답 1. ③ 2. ② 3. ④



발음 အသံထွက်

P-26

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ရှေ့က စကားလုံးမှာ အသတ်ရှိပြီး အနောက်မှာ '이', '야', '여', '요', '유' တွေ ရှိရင် 'ㄴ' အသံ ထပ်တိုးလာပြီး
[니], [냐], [녀], [뇨], [뉴] စတဲ့ အသံတွေ ဖြစ်လာပါတယ်။

- (1) 맨입, 숨이불, 한여름
- (2) 담요, 눈요기, 식용유
- (3) 웬 일이에요? / 무슨 약을 먹어요?

51

한국에 가서 일을 하고 싶은데요


ကိုရီးယားကို သွားပြီး အလုပ်လုပ်ချင်ပါတယ်။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
အလုပ်အကိုင်ရှာဖွေရေးစနစ်(EPS)အကြောင်း အမေးအဖြေနှင့်
ကိုရီးယားစာမေးပွဲ(EPS-TOPIK)အကြောင်း မေးမြန်းခြင်း
- အသုံးပြုသင်ခန်းစာ EPS-TOPIK လျှောက်လွှာ ဖြည့်စွက်ခြင်း
- ဝေါဟာရ EPS-TOPIK စာမေးပွဲ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
အလုပ်အကိုင်ရှာဖွေရေးစနစ်(EPS)အကြောင်း



대화 1 စကားပြော ၁



အောက်က အကြောင်းအရာကတော့ အိဗန်နဲ့ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနက ဝန်ထမ်းတို့ စကားပြောနေကြတာဖြစ်ပါတယ်။ အရင်ဆုံး စကားပြောကို နှစ်ကြိမ် နားထောင်ပြီး လိုက်ပြောကြည့်ပါ။

이반 저, 한국에 가서 일을 하고 싶은데요.
ကျွန်တော်၊ ကိုရီးယားကို သွားပြီး အလုပ်လုပ်ချင်ပါတယ်။

직원 아, 그러세요? 이쪽으로 앉으세요. 어떤 일을 하고 싶으세요?
အာ၊ ဟုတ်လား။ ဒီဘက်မှာ ထိုင်ပါ။ ဘယ်လို အလုပ်ကို လုပ်ချင်တာလဲ။

이반 제조업 쪽 일을 해 보고 싶어요.
ကုန်ထုတ်လုပ်ငန်းဘက် အလုပ်မျိုးကို လုပ်ကြည့်ချင်ပါတယ်။

직원 잘됐네요. 제조업에서 **사람을** 제일 많이 **뽑고** 있거든요.
အတော်ပဲ။ ကုန်ထုတ်လုပ်ငန်းက လူ အများဆုံး ခေါ်နေပါတယ်။

이반 그런데 고용허가제로 한국에 가면 몇 년 정도 일할 수 있어요?
ဒါနဲ့ EPS စနစ်နဲ့ ကိုရီးယားကို သွားရင် ဘယ်နှနှစ်လောက် အလုပ်လုပ်လို့ရပါသလဲ။

직원 **취업 기간**은 3년인데 재계약을 하면 최대 1년 10개월까지 더 있을 수 있어요.
အလုပ်ကာလကတော့ ၃နှစ်ပါ။ စာချုပ်ထပ်ချုပ်ရင် အများဆုံး ၁၀.၀လအထိ ထပ်နေလို့ ရပါတယ်။

이반 아, 그렇군요. **신청하려면** 어떻게 해야 하죠?
အာ၊ ဟုတ်လား။ လျှောက်ချင်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။

사람을 뽑다
လူခေါ်သည်

취업 기간
အလုပ်ကာလ

신청하다
လျှောက်ထားသည်



သေချာ နားထောင်ပြီး လိုက်ဆိုကြည့်ပြီးပြီလား။ ဒါဆိုရင် အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ကြရအောင်။

1. 이반 씨는 어디에서 일하고 싶어 해요? အိဗန်က ဘယ်မှာ အလုပ်လုပ်ချင်တာလဲ။
2. 이반 씨는 어떤 일을 하고 싶어 해요? အိဗန်က ဘယ်လို အလုပ်ကို လုပ်ချင်တာလဲ။

정답 1. 한국 2. 제조업



어휘 1 **ဝေါဟာရ ၁**

고용허가제 EPS(လုပ်သားပါမစ်)စနစ်



အောက်က စကားလုံးတွေကတော့ EPS စနစ်နဲ့ သက်ဆိုင်တဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။



제조업
ကုန်ထုတ်လုပ်ငန်း



건설업
ဆောက်လုပ်ရေးလုပ်ငန်း



서비스업
ဝန်ဆောင်မှုလုပ်ငန်း



축산업
မွေးမြူရေးလုပ်ငန်း



농업
စိုက်ပျိုးရေးလုပ်ငန်း



어업
ငါးဖမ်းလုပ်ငန်း



고용허가제
EPS
အလုပ်အကိုင်ရှာဖွေရေးစနစ်



문의하다
မေးမြန်းစုံစမ်းသည်



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ အောက်က မေးခွန်းတွေကို ဖြေကြည့်ရအောင်။

1. <보기>와 같이 말해 보세요. **ဥပမာထဲကလို ဖြေကြည့်ပါ။**

보기



가: 고용허가제로 한국에 가면 어떤 일을 하고 싶어요?
EPSစနစ်နဲ့ ကိုရီးယားသွားရင် ဘယ်လို အလုပ်မျိုး လုပ်ချင်လဲ။
나: **제조업** 쪽 일을 하고 싶어요.
ကုန်ထုတ်လုပ်ငန်းဘက် အလုပ်မျိုးကို လုပ်ချင်ပါတယ်။



2. <보기>처럼 대담으로 맞는 것의 번호를 고르시오.

ဥပမာထဲကလို အဖြေမှန် နံပါတ်ကို ရွေးပါ။

보기

가: 한국에 가서 일을 하고 싶은데요.
 ကိုရီးယားကို သွားပြီး အလုပ်လုပ်ချင်ပါတယ်။

나: _____ ② _____



1)

가: 고용허가제에 대해서 좀 알아보고 싶은데요.
 EPSစနစ်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် စုံစမ်းကြည့်ချင်လို့ပါ။

나: _____



2)

가: 고용허가제로 한국에서 얼마 동안 일할 수 있어요?
 EPS စနစ်နဲ့ ကိုရီးယားမှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်လို့ရလဲ။

나: _____



3)


가: 네, 고용허가제 담당 김민수입니다.
 ဟုတ်ကဲ့၊ EPSစနစ် တာဝန်ခံ ဂင်မင်းဆူဖြစ်ပါတယ်။

나: _____



- ① 계약 기간은 3년입니다.
- ② 그래요? 어떤 일을 하고 싶으세요?
- ③ 고용허가제 홈페이지에 자세히 나와 있어요.
- ④ 안녕하세요. 고용허가제에 대해서 문의하려고 하는데요.

- 정답
1. 1) 가: 고용허가제로 한국에 가면 어떤 일을 하고 싶어요?
 나: 건설업 쪽 일을 하고 싶어요.
 - 2) 가: 고용허가제로 한국에 가면 어떤 일을 하고 싶어요?
 나: 서비스업 쪽 일을 하고 싶어요.
 - 3) 가: 고용허가제로 한국에 가면 어떤 일을 하고 싶어요?
 나: 농업 쪽 일을 하고 싶어요.
 - 4) 가: 고용허가제로 한국에 가면 어떤 일을 하고 싶어요?
 나: 어업 쪽 일을 하고 싶어요.
2. 1) ③ 2) ① 3) ④





အိဗန်နဲ့ ဆရာမတို့ TOPIK စာမေးပွဲအကြောင်း ပြောနေကြပါတယ်။ သူတို့ ဘာတွေ ပြောနေကြသလဲ မှန်းကြည့်ပါ။ နှစ်ခေါက် အရင် နားထောင်လိုက်ပါဦး။

이 반 선생님, 잠깐 시간 있으세요? ဆရာမ၊ ခဏလောက် အချိန်ရှိလားမသိဘူး။

선생님 네, 무슨 일이에요? ဟုတ်ကဲ့၊ ဘာကိစ္စ ရှိလို့လဲ။

이 반 제가 이번에 한국어능력시험을 신청했는데
뭘 공부해야 할지 모르겠어요.

ကျွန်တော် ဒီတစ်ခေါက် TOPIK စာမေးပွဲ ဖောင်တင်ထားတာ၊ ဘာတွေ ကျက်ရမလဲမသိတော့လို့ပါ။

기출문제
မေးခွန်းဟောင်း

선생님 그래요? 시험에는 듣기하고 읽기만 나오니까 **기출문제**를 풀어
보세요.

ဟုတ်လား၊ စာမေးပွဲက အကြားနဲ့ အဖတ်ပဲ ပါမှာဆိုတော့ မေးခွန်းဟောင်းကို ဖြေကြည့်လေ။

이 반 시험은 모두 몇 문제예요? စာမေးပွဲက အားလုံး ဘယ်နှပုဒ်လဲ။

선생님 각각 25문제씩 나와요. တစ်မျိုးကို ၂၅ ပုဒ်စီ ပါမှာ။

이 반 몇 점을 받으면 한국에 갈 수 있어요?
ဘယ်နှမှတ် ရရင် ကိုရီးယားကို သွားလို့ရလဲ။

자격이 주어지다
(တစ်ခုခုကို)
လုပ်ခွင့်ရသည်

선생님 200점 만점 기준으로 80점이 넘는 사람 중 **성적이 높은 사람**부터
고용허가제로 일할 수 있는 **자격이 주어지게** 돼요.

စံသတ်မှတ်ချက်အရ အမှတ်ပြည့် ၂၀၀ မှတ်မှာ ၈၀ မှတ် ကျော်တဲ့ လူတွေထဲက အမှတ်များတဲ့ လူတွေက EPSစနစ်နဲ့ အလုပ်လုပ်ခွင့် ရပါတယ်။

이 반 열심히 공부해야겠네요. 감사합니다, 선생님.
စာကြိုးစားရတော့မှာပဲ။ ကျေးဇူးတင်ပါတယ်၊ ဆရာမ။



မိမိကိုယ်ကို ဆရာမနဲ့ အိဗန်အဖြစ် သဘောထားပြီး အောက်က စကားပြောကို လိုက်ဆိုကြည့်ပါ။
သေချာ နားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 이반 씨는 무슨 시험을 신청했어요? အိဗန်က ဘာ စာမေးပွဲကို ဖောင်တင်ထားတာလဲ။
2. 한국에 가려면 몇 점을 받아야 해요? ကိုရီးယားကို သွားမယ်ဆိုရင် ဘယ်နှမှတ် ရရမလဲ။

정답 1. 한국어능력시험 2. 80점 이상을 받아야 해요.



EPS-TOPIK နဲ့ ဆိုင်တဲ့ စကားလုံးတွေကို လေ့လာကြည့်ကြရအောင်။



신분증
အိုင်ဒီကတ်



수험료
စာမေးပွဲကြေး




수험표
စာမေးပွဲဖြေဆိုခွင့်ကတ်



접수증
စာရင်းသွင်းပြီးကြောင်းစလစ်




증명 사진
လိုင်စင်ဓာတ်ပုံ



성적표
ပညာရည်ရလဒ်



합격하다
စာမေးပွဲအောင်သည်



불합격하다
စာမေးပွဲကျသည်



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ အောက်က မေးခွန်းတွေကို ဖြေကြည့်ရအောင်။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်လျော်တဲ့ စကားလုံးနဲ့ တွဲပါ။



㉠ 수험표



㉡ 접수증



㉢ 수험료



㉣ 신분증

2. <보기>처럼 대답으로 맞는 것의 번호를 고르세요.
ဥပမာထဲကလို အဖြေမှန် နံပါတ်ကို ရွေးပါ။

보기

가: 한국어능력시험 신청했어요?
EPS-TOPIK စာမေးပွဲ ဖောင်တင်ခဲ့လား။
나: _____ ④ _____



1) 가: 한국어능력시험 공지 봤어요?
EPS-TOPIK စာမေးပွဲ ကြော်ငြာ တွေ့ခဲ့လား။
나: _____



2) 가: 시험 잘 봤어요?
စာမေးပွဲ ဖြေနိုင်လား။
나: _____



3) 가: 한국어능력시험 성적표 받았어요?
EPS-TOPIK စာမေးပွဲ အမှတ်စာရင်း ရပြီလား။
나: _____



- ① 네, 인터넷에서 공지를 봤어요.
- ② 네, 그런데 점수가 생각보다 잘 안 나왔어요.
- ③ 네, 잘 봤어요. 공부한 게 많이 나온 것 같아요.
- ④ 아니요, 어떻게 신청해야 할지 모르겠어요.

정답 1. ①-㉠ ②-㉡ ③-㉢ ④-㉣ 2. 1) ① 2) ③ 3) ②





활동 **အသုံးပြုသင်ခန်းစာများ**

다음은 한국어능력시험 신청서입니다. 신청서의 빈칸에 알맞은 말을 써 보세요.
 အောက်က စာရွက်လေးကတော့ TOPIK စာမေးပွဲ လျှောက်လွှာဖြစ်ပါတယ်။ လျှောက်လွှာက ကွက်လပ်တွေကို ဖြည့်ကြည့်ရအောင်။

1) 성명 အမည်	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □		
	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □		
	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □		
2) 생년월일 မွေးသက္ကရာဇ်	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □	3) 성별 ကျား/မ	남성 <input type="radio"/> 여성 <input type="radio"/>
4) 여권(신분증) 번호 ပတ်စ်ပို့စ်နံပါတ် (မှတ်ပုံတင်နံပါတ်)	여권 <input type="radio"/> ပတ်စ်ပို့စ်	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □	신분증 <input type="radio"/> မှတ်ပုံတင်
	제조업 ကုန်ထုတ် <input type="radio"/>		건설업 ဆောက်လုပ်ရေး <input type="radio"/>
5) 구직신청분야 လျှောက်ထားလိုသည့် အလုပ်အမျိုးအစား	어업 ရေလုပ်ငန်း <input type="radio"/>	서비스업: 냉동창고업, 재생용 재료수집 및 판매업 ဝန်ဆောင်မှုလုပ်ငန်း(အအေးခန်းရှိဒေါင်၊ ပစ္စည်းအဟောင်း စုဆောင်းရောင်းချမှုများ)	
	6) 전화번호 ဖုန်းနံပါတ်	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □	
7) 응시번호 ဖောင်နံပါတ်	□ □ □ □ □ □ □ □ □ □ □ □ □ □ □ □		9) 사진 ဓာတ်ပုံ(3.5 X 4.5cm)
8) 시험일시 및 시험장 စာမေးပွဲနေ့ရက်နှင့် နေရာ	시험일시 및 시험장은 00월 00일 신문공고를 참고하십시오. စာမေးပွဲနေ့ရက်နှင့် နေရာကို 00 လ 00 ရက်ထုတ် သတင်းစာတွင် ရှု။		



고용허가제 이해하기

EPS စနစ်အကြောင်း

외국인고용허가제란? EPS စနစ်ဆိုသည်မှာ


내국인을 구하지 못하여 인력난을 겪고 있는 사업장에 일정한 요건 하에 외국인 근로자를 합법적으로 고용할 수 있도록 허가해 주는 제도입니다.

ကိုရီးယားဝန်ထမ်း ခန့်အပ်ရန် အခက်အခဲဖြစ်နေသည့် လုပ်ငန်းခွင်များတွင် သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသားအလုပ်သမားများကို တရားဝင် ခန့်အပ်နိုင်သည့်တိုင်အောင် ခွင့်ပြုပေးထားသော စနစ်ဖြစ်ပါသည်။

(외국인 근로자의 고용 등에 관한 법률: 이하 외고법) (နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေ)

고용허가제 취업 절차 EPS စနစ်ဖြင့် အလုပ်ရှာဖွေပုံ အဆင့်ဆင့်

일반외국인 **ရိုးရိုးနိုင်ငံခြားသား**



도입 근로자의 체류 자격별 · 업종별 배분 **နေထိုင်ခွင့်ပီဇာနှင့် အလုပ်အမျိုးအစားအလိုက် အလုပ်သမား ခွဲတမ်းများ**

2014년

구분 비etaအမျိုးအစား	인원 လူဦးရေ	제조업 ကုန်ထုတ် လုပ်ငန်း	건설업 ဆောက်လုပ်ရေး လုပ်ငန်း	서비스업 ဝန်ဆောင်မှု လုပ်ငန်း	농축산업 စိုက်ပျိုးရေး မွေးမြူရေး	어업 ရေလုပ်ငန်း
일반(E-9) ရိုးရိုးနိုင်ငံခြားသား	47,400	36,950	2,320	90	5,850	2,190
동포(H-2) တရုတ်နိုင်ငံသား ကိုရီးယားများ	0	0	0	0	0	0
재입국 취업자 ဒုတိယအကြိမ် လာရောက်လုပ်ကိုင်သူ	5,600	5,300	30	10	150	110
총계 စုစုပေါင်း	53,000	42,250	2,350	100	6,000	2,300

EPS-TOPIK (고용허가제 한국어능력시험) EPS-TOPIK ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲ

외국인근로자 선발과정의 공정성 · 투명성을 제고하고 외국인근로자의 국내 조기 적응 유도를 위해 2005년 8월부터 외국인고용 허가제 한국어능력시험(Employment Permit System-Test of Proficiency in Korean, EPS-TOPIK)을 한국산업인력공단이 실시하고 있습니다.

နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုတွင် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် နိုင်ငံခြားသား အလုပ်သမားများအား ကိုရီးယားနိုင်ငံတွင် အစဉ်ဆက် အဆင်ပြေစေရန်အတွက် ကိုရီးယားနိုင်ငံ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနမှ ၂၀၀၅ ခုနှစ်၊ ဩဂုတ်လမှစ၍ EPS-TOPIK စာမေးပွဲကို ကျင်းပလာခဲ့ပါသည်။

응시자격 စာမေးပွဲဖြေဆိုသူ အရည်အချင်း

- 만 18세 이상 39세 이하 အသက် ၁၈ နှစ်နှင့် ၃၉ နှစ်ကြား ရှိရမည်။
- 금고형 이상의 범죄 경력이 없을 것 အချုပ်အကျဉ်းကျူးသူ မဖြစ်စေရ။
- 과거 대한민국에서 강제퇴거 · 출국된 경력이 없을 것 ကိုရီးယားနိုင်ငံမှ ပြည်နှင်ခံရဖူးသူ မဖြစ်စေရ။
- 출국에 제한(결격사유)이 없을 것 ပြည်ပထွက်ခွာခွင့် ပိတ်ထားခံရသူ မဖြစ်စေရ။

평가기준 စစ်ဆေးမှု စံသတ်မှတ်ချက်များ

- 한국생활에 필요한 기본적인 의사소통 능력 ကိုရီးယားနိုင်ငံတွင် နေထိုင်ရန် လိုအပ်သည့် အခြေခံ ဘာသာစကား အရည်အချင်း ရှိရမည်။
- 산업안전에 관한 기본지식 및 한국문화에 대한 이해 등 လုပ်ငန်းခွင် ဘေးကင်းရေးအတွက် အခြေခံ ဗဟုသုတနှင့် ကိုရီးယားယဉ်ကျေးမှုကို နားလည်သူ ဖြစ်ရမည်။

합격기준 အောင်မှတ်

- 200점 만점 기준으로 총득점 80점 이상 취득자 중 고득점자 순으로 선발
ပေးမှတ် ၂၀၀ တွင် စုစုပေါင်း ရမှတ် ၈၀ နှင့်အထက် ရသူများအနက်မှ အမှတ်များသူ ဦးစားပေးစနစ်
- 합격유효기간은 합격자 발표일로부터 2년간 유효
ETS-TOPIK စာမေးပွဲရမှတ် အသိအမှတ်ပြု ကာလမှာ အောင်စာရင်းထွက်သည့် နေ့မှ စ၍ ၂နှစ်အတွင်း ဖြစ်ပါသည်။



EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ



မေးခွန်း ၁ နဲ့ ၂ ကတော့ ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးရတာပါ။
သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

1. 이것은 무엇입니까? **ဒါ** ဘာလဲ။



①

②

③

④

2. 이 사람은 지금 무엇을 하고 있습니까? ဒီလူက အခု ဘာလုပ်နေပါသလဲ။



①

②

③

④



မေးခွန်း ၃ နဲ့ ၄ ကတော့ စကားပြောကို နားထောင်ပြီး အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ပုံကို ရွေးပေးရတာ ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅ ကတော့ စကားပြောကို နားထောင်ပြီး အဖြေမှန်ကို ရွေးရတာပါ။ စကားပြောကို နားမထောင်ခင် ဥပမာအကြောင်းအရာတွေကို တစ်ခါလောက် ဖတ်ကြည့်ပါ။

3. ①



②



③



④



4. ①



②



③



④



5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ သင့်လျော်တဲ့ အဖြေကို ရွေးပါ။

남자가 앞으로 해야 할 일은 무엇입니까? ယောက်ျားလေးက အခုကစပြီး ဘာလုပ်ရမလဲ။

① 신청서 쓰기

② 이메일 쓰기

③ 사진 붙이기

④ 신분증 보여 주기

🎧 **듣기 대본** **စာသား**

1. ① **여:** 농업이요. စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ်။ ② **여:** 어업이요. ရေလုပ်ငန်းဖြစ်ပါတယ်။
 ③ **여:** 축산이요. မွေးမြူရေးလုပ်ငန်းဖြစ်ပါတယ်။ ④ **여:** 제조업이요. ကုန်ထုတ်လုပ်ငန်းဖြစ်ပါတယ်။
2. ① **남:** 문의하고 있습니다. မေးမြန်းစုံစမ်းနေပါတယ်။ ② **남:** 신청하고 있습니다. မောင်တင်နေပါတယ်။
 ③ **남:** 접수하고 있습니다. စာရင်းသွင်းနေပါတယ်။ ④ **남:** 신고하고 있습니다. သတင်းပို့နေပါတယ်။
3. **여:** 어느 쪽 일을 하고 싶어요? ဘယ်လို အလုပ်မျိုး လုပ်ချင်ပါသလဲ။
 남: 제조업이요. ကုန်ထုတ်လုပ်ငန်းပါ။
4. **남:** 시험을 신청했는데요. စာမေးပွဲ မောင်တင်ထားပါတယ်။
 여: 접수증을 보여 주세요. စလစ် ပြပါ။
5. **남:** 한국어능력시험을 접수하려고 하는데요. EPS-TOPIK စာမေးပွဲ စာရင်းသွင်းချင်လို့ပါ။
 여: 그럼 이 신청서를 쓰시면 됩니다. ဒါဆိုရင် မောင်ဖြည့်လိုက်ပါ။

정답 1. ① 2. ① 3. ③ 4. ② 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 🎧 L-51

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

남자는 여자에게 왜 축하한다고 말했습니까?

ယောက်ျားလေးက မိန်းကလေးကို ဘာကြောင့် ဂုဏ်ယူတယ်လို့ ပြောတာလဲ။

- | | |
|----------------------|-----------------------|
| ① 여 자의 생일이라서 | ② 여 자가 취업을 해서 |
| ③ 여 자가 이사를 해서 | ④ 여 자가 월급을 받아서 |

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

여: 제가 다음 달에 서울로 이사를 가요. ကျွန်မ နောက်လဆိုရင် ဆိုးလ်ကို ပြောင်းတော့မယ်။
남: 그래요? 그런데 왜 이사해요? ဟုတ်လား။ ဒါနဲ့ ဘာလို့ ပြောင်းတာလဲ။
여: 서울에 있는 회사에서 일하게 되었어요. ဆိုးလ်မှာ ရှိတဲ့ ကုမ္ပဏီမှာ အလုပ်ရသွားလို့ပါ။
남: 계속 면접시험을 보더니 정말 잘됐네요. 축하해요.
 ဆက်တိုက် အင်တာဗျူးတွေ ဖြေနေတာ အဆင်ပြေသွားပြီပဲ။ ဂုဏ်ယူပါတယ်။

정답 1. ②





EPS-TOPIK 읽기 EPS-TOPIK အဖတ် စာမေးပွဲ



မေးခွန်း ၁ နဲ့ ၂ ကတော့ ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ စကားလုံး သို့မဟုတ် ဝါကျကို ရွေးပေးရတာပါ။ မေးခွန်းကို သေချာ ဖတ်ပြီး ပုံနဲ့ သက်ဆိုင်တဲ့ အဖြေမှန်ကို ရွေးပါ။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

အောက်က ပုံကို ကြည့်ပြီး မှန်တဲ့ စကားလုံး သို့မဟုတ် ဝါကျကို ရွေးပါ။

1.



① 농업

② 어업

③ 축산업

④ 건축업

2.



① 신분증입니다.

② 수험표입니다.

③ 접수증입니다.

④ 증명사진입니다.



မေးခွန်း ၃ ကနေ ၅ အထိကတော့ ကွက်လပ်ထဲကို ဝင်ရောက်ရမယ့် စကားလုံးကို ရွေးပေးရမှာပါ။ သေချာ ဖတ်ပြီး အဖြေမှန်ကို ရွေးပါ။

[3~4] 빈칸에 들어갈 표현으로 알맞은 것을 고르십시오.

ကွက်လပ်ထဲကို ဝင်ရောက်ရမယ့် စကားလုံးကို ရွေးပါ။

3.

가: 무슨 일로 오셨어요? 차키오 기요ပါ네။

나: 고용허가제에 대해서 _____ 싶은데요.

EPS စနစ်အကြောင်း မေးချင်လို့ပါ။

① 문의하고

② 신청하고

③ 접수하고

④ 합격하고

4.

가: 한국어능력시험을 잘 봤어요? EPS-TOPIK စာမေးပွဲ ဖြေနိုင်ခဲ့လား။

나: 어렵지 않았어요. _____ 좋겠어요.

ခက်တော့ မခက်ပါဘူး။ အောင်ရင် ကောင်းမယ်။

① 신청하면

② 합격하면

③ 접수하면

④ 문의하면

5. 다음 질문에 답하십시오. အောက်ပါ မေးခွန်းများကို ဖြေပါ။

성명

빈칸에 알맞은 것은 무엇입니까? ကွက်လပ်ထဲမှာ ဘာကို ဖြည့်ရမလဲ။

① 남성

② 김민수

③ 3월 2일 1980년

④ M28408080

정답 1. ④ 2. ① 3. ① 4. ② 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်မှာ ဖြည့်ရမယ့် အသင့်တော်ဆုံး စကားကို ရွေးပါ။

1. 한국어능력시험은 인터넷을 통해 온라인으로 _____ 수 있습니다.
ကိုရီးယားစာမေးပွဲကို အင်တာနက်ကတစ်ဆင့် အွန်လိုင်းကနေ လျှောက်လို့ရပါတယ်။

- ① 마감할
- ② 접수할
- ③ 전달할
- ④ 합격할

2. 어제 친구하고 불고기를 만들었습니다. 저는 재료를 준비하고 친구는 _____ 을/를
했습니다.
မနေ့က သူငယ်ချင်းနဲ့ အသားနပ် လုပ်ခဲ့ကြပါတယ်။ ကျွန်တော်က ပစ္စည်းတွေ ပြင်ဆင်ပြီး သူငယ်ချင်းက
ချက်ပြုတ်ခဲ့ပါတယ်။

- ① 청소
- ② 요리
- ③ 빨래
- ④ 식사

3. 저는 매운 것을 잘 못 먹습니다. 그래서 비빔밥을 먹을 때 고추장을 약간 _____
먹습니다.
ကျွန်တော်က စပ်တာကို သိပ် မစားနိုင်ပါဘူး။ ဒါကြောင့်နို့ ထမင်းသုပ်ကို စားတဲ့အခါ ငရုတ်သီးအနှစ်ကို နည်းနည်း
ဖယ်ပြီး စားပါတယ်။

- ① 빼고
- ② 빼니까
- ③ 사고
- ④ 사니까

정답 1. ② 2. ② 3. ①



발음 အသံထွက်

P-27

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

‘ㄹ’ အသတ်ရဲ့ အနောက်မှာ ‘이’, ‘야’, ‘야’, ‘요’, ‘유’ သရတွေ ရှိရင် ‘ㄴ’ အသံ ထပ်တိုးလာပြီး
‘ㄹ’ နဲ့ ‘ㄴ’ ဆုံကြတဲ့အခါ [ㄹㄴ] အသံဖြစ်သွားပါတယ်။

- (1) 물약, 알약, 서울역, 휘발유
- (2) 할 일, 열여덟
- (3) 서울역에 가요. / 할 일이 많아요.




학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် အလုပ်စာချုပ်ပါ အကြောင်းအရာများ မေးမြန်းခြင်း၊ အလုပ်စာချုပ် ချုပ်ဆိုခြင်း
- အသုံးချသင်ခန်းစာ အလုပ်စာချုပ် ဖြည့်စွက်ခြင်း
- ဝေါဟာရ ခံစားခွင့်များနှင့် အလုပ်ဝင်ရောက်မှု အဆင့်ဆင့်
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်စာချုပ်



대화 1 စကားပြော ၁



အောက်က စကားပြောကတော့ အိဗန်နဲ့ အလုပ်သမားစင်တာမှ ဝန်ထမ်းတို့ အပြန်အလှန် ပြောနေကြတာဖြစ်ပါတယ်။ အရင်ဆုံး စကားပြောကို နှစ်ကြိမ် နားထောင်ပြီး လိုက်ဆိုကြည့်ပါ။

이반 여보세요. 안녕하세요. 고용허가제 근로 조건에 대해서 궁금한 게 있어서요.
ဟလို မင်္ဂလာပါ။ EPS လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်ပြီး သိချင်တာ ရှိလို့ပါ။

직원 네, 어떤 게 궁금하세요?
ဟုတ်ကဲ့၊ ဘာကို သိချင်တာလဲ။

연장 근무
အချိန်ပိုလုပ်ခြင်း

이반 근무 시간요. 계약서에 있는 근무 시간에만 일을 하면 되는 거예요?
အလုပ်ချိန်ပါ။ စာချုပ်မှာ ရှိတဲ့ အလုပ်ချိန်မှာပဲ အလုပ်လုပ်ရုံပဲလား။

직원 네, 보통은 근무 시간에만 일을 하면 돼요. 그런데 일이 많을 때에는 **연장 근무**나 휴일 근무를 할 수 있어요.
ဟုတ်ပါတယ်။ ပုံမှန်ကတော့ အလုပ်ချိန်မှာပဲ အလုပ်လုပ်ရင် ရပါတယ်။ ဒါပေမဲ့ အလုပ်များတဲ့ အချိန်မှာတော့ အချိန်ပို သို့မဟုတ် ပိတ်ရက်အလုပ်ဝင်တာ ရှိကောင်းရှိနိုင်ပါတယ်။

이반 아, 그래요? 연장 근무나 휴일 근무가 많아요?

အာ၊ ဟုတ်လား။ အချိန်ပို သို့မဟုတ် ပိတ်ရက် အလုပ်ဝင်တာ များလား။

수당
လုပ်အားခ

직원 많지는 않아요. 그리고 일한 만큼 **수당**을 받을 수 있어요.
များတော့မများပါဘူး။ ပြီးတော့ အလုပ်လုပ်သလောက် လုပ်အားခ ရနိုင်ပါတယ်။



သေချာ နားထောင်ပြီး လိုက်ဆိုပြီးပြီလား။ ဒါဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ရအောင်။

1. 이반 씨는 어디에 전화를 했어요? အိဗန်က ဘယ်ကို ဖုန်းဆက်ခဲ့တာလဲ။
2. 이반 씨는 무엇을 알고 싶어해요? အိဗန်က ဘာကို သိချင်တာလဲ။


정답 1. 고용센터 2. 근무 시간

အစီအစဉ် 1 မေးခွန်း


ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ




အောက်က စကားလုံးတွေကတော့ လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ ဘာတွေရှိမလဲ ကြည့်ရအောင်။



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ




ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ




ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ




ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ



ကွပ်ကဲ အခြေအနေ လုပ်ငန်းခွင်အခြေအနေ







အောက်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. ဂရမ်ကို ကြည့်ပြီး ဥပမာကဲ့သို့ စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ကြည့်ပါ။

မေးခွန်း

က: ကွပ်ကဲအခြေအနေ ဖြေရာမှာ ဘာကို စစ်ဆေးရမလဲ။
ခ: နေရာချိန် နဲ့ ငွေပေးပုံစံကို သေချာ ဖတ်ကြည့်ပါ။



2. 빈칸에 맞는 표현을 골라 대화를 완성하세요.

ကွက်လပ်နဲ့ ကိုက်ညီတဲ့ အသုံးကို ရွေးပြီး စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ပါ။

1)

가: 월급을 언제 받는지 모르겠어요.
 လစာ ဘယ်တော့ ရမလဲ မသိဘူး။

나: 계약서에 _____을 확인해 보세요.
 စာချုပ်မှာ ငွေပေးသွင်းမည့်နေ့ကို စစ်ဆေးကြည့်ပါ။

① 지급일

② 지급 방법

2)

가: 계약서에 있는 것보다 월급이 적게 들어온 것 같아요.
 စာချုပ်မှာ ရှိတာထက် လစာက နည်းပြီး ဝင်လာသလိုပဲ။

나: 지금은 일을 배우는 _____이라서 그럴 거예요.
 အခုက အလုပ်ကို သင်ယူတဲ့ အလုပ်သင်ကာလမို့ အဲလိုဖြစ်တာနေမှာပါ။

① 근무 시간

② 수습 기간

3)

가: 식사는 회사에서 제공해 주는 거예요?
 ထမင်းစားတာက ကုမ္ပဏီက ပေးတာလား။

나: 계약서에 누가 _____하는 거라고 쓰여 있어요?
 စာချုပ်မှာ ဘယ်သူက ပေးမယ်လို့ ရေးထားသလဲ။

① 신청

② 지급

4)

가: 계약을 잘 확인해 봤어요?
 စာချုပ်ကို သေချာ စစ်ဆေးကြည့်ခဲ့လား။

나: 네, 업무 내용이랑 임금 모두 마음에 들어요. _____이 좋은 것 같아요.
 ဟုတ်ကဲ့၊ အလုပ်တာဝန်နဲ့ လုပ်ခဝင်ငွေ အားလုံး သဘောကျပါတယ်။ လုပ်ငန်းခွင် အခြေအနေ
 ကောင်းတယ်လို့ ထင်ပါတယ်။

① 근로 계약

② 근로 조건



정답 1. 1) 가: 계약을 쓸 때 뭘 확인해야 해요?
 나: 근무 시간을 잘 읽어 보세요.
 2) 가: 계약을 쓸 때 뭘 확인해야 해요?
 나: 수습 기간을 잘 읽어 보세요.
 3) 가: 계약을 쓸 때 뭘 확인해야 해요?
 나: 임금을 잘 읽어 보세요.
 4) 가: 계약을 쓸 때 뭘 확인해야 해요?
 나: 숙식 제공 여부를 잘 읽어 보세요.
2. 1) ① 2) ② 3) ② 4) ②



대화 2 စကားပြော ၂

Track 161



အိဗန်နဲ့ ဆရာမတို့ အလုပ်အကြောင်း ပြောနေကြပါတယ်။ သူတို့ ဘာတွေ ပြောနေကြသလဲ။
အရင်ဆုံး အကြောင်းအရာကို နှစ်ကြိမ် နားထောင်ကြည့်ရအောင်။

선생님 이반 씨, 한국에 취업하는 건 잘 되고 있어요?
အိဗန်၊ ကိုရီးယားမှာ အလုပ်လုပ်ဖို့ အဆင်ပြေလား။

이 반 네, **운이 좋아서** 조금 빨리 한국에 갈 것 같아요. 지난주에
계약도 했어요.

운이 좋다
ကံကောင်းသည်

ဟုတ်ကဲ့၊ ကံကောင်းလို့ နည်းနည်း စောစော သွားရမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့
အပတ်က စာချုပ်ချုပ်ခဲ့ပါတယ်။

선생님 그래요? 근무지는 어디로 정해졌어요?

ဟုတ်လား၊ အလုပ်နေရာက ဘယ်မှာလဲ သတ်မှတ်ပြီးပြီလား။

아직 아ғды

· 아직 안 정해지다 /
아직 정해지지 않다
အခုထိ
မသတ်မှတ်ရသေးဘူး။

이 반 아, 근무지는 **아직** 정해지지 않았어요.

အာ၊ အလုပ်နေရာကတော့ အခုထိ မသတ်မှတ်ရသေးပါဘူး။

일단
အရင်ဆုံး/
လောလောဆယ်

일단은 한국의 **산업인력공단**을 통해 계약을 한 상태예요.

လောလောဆယ်တော့ ကိုရီးယားရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး
ဌာနကနေတစ်ဆင့် စာချုပ်ချုပ်ထားပါတယ်။

한국산업인력공단
ကိုရီးယားလူ့စွမ်းအား
အရင်းအမြစ်ဖွံ့ဖြိုးရေး
ဌာန

선생님 그렇군요. 그러면 언제쯤 일하는 곳을 알 수 있어요?

ဟုတ်လား၊ ဒါဆိုရင် ဘယ်တော့လောက် အလုပ်လုပ်ရမယ့် နေရာကို သိနိုင်မလဲ။

이 반 근무지는 한국에 입국한 후 취업 교육을 받은 후에

알려 준대요.

အလုပ်နေရာကတော့ ကိုရီးယားကို ပြည်ဝင်ပြီး အလုပ်ခွင်သင်တန်း တက်ပြီး
နောက်မှ ပြောပြမယ်တဲ့။

알려 주다
အသိပေးသည်/
ပြောပြသည်



ဒီတစ်ခါတော့ မိမိကိုယ်ကို ဆရာမနဲ့ အိဗန်လို့ သဘောထားပြီး စကားပြောကို လိုက်ဆိုကြည့်ပါ။
ပြီးရင်တော့ အောက်က မေးခွန်းလေးတွေ ဖြေကြည့်ပါ။

1. 이반 씨는 무엇을 준비하고 있어요? ဘာကို ပြင်ဆင်နေပါသလဲ။
2. 이반 씨는 어디에서 일할 거예요? အိဗန် ဘယ်မှာ အလုပ်လုပ်မှာလဲ။

정답 1. 취업 2. 한국




အလုပ်ရှာပုံ အဆင့်ဆင့်ရဲ့ စကားလုံးတွေကို ကြည့်ကြရအောင်။



면접을 보다
အင်တာဗျူးပြောသည်



사업주
အလုပ်ရှင်



취업자
အလုပ်သမား




고용하다
အလုပ်ခန့်သည်




취업하다
အလုပ်ရသည်



계약을 하다
စာချုပ်ချုပ်သည်



사인하다/서명하다
လက်မှတ်ထိုးသည်




근무하다
အလုပ်လုပ်သည်



근무지
အလုပ်လိပ်စာ



업체명
ကုမ္ပဏီနာမည်



퇴직하다
အလုပ်ထွက်သည်



해고하다
အလုပ်ဖြုတ်သည်



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 빈칸에 맞는 표현을 골라 대화를 완성하세요.

ကွက်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ပါ။

1)

가: 어디에서 일하게 됐어요? ဘယ်မှာ အလုပ်လုပ်ရမှာလဲ။
나: 잠시만요. 계약서에서 _____을/를 확인해 볼게요.
ခကလေးနော်၊ စာချုပ်မှာ အလုပ်လိပ်စာကို ကြည့်လိုက်ပါ။

① 근무지

② 근무시간

2)

가: _____에는 뭘 써야 해요? အလုပ်သမား နေရာမှာ ဘာကို ရေးရမလဲ။
나: 이반 씨가 취직을 하는 사람이니까 이반 씨 이름을 쓰세요.
အိဗန်က အလုပ်လုပ်မယ့် သူဆိုတော့ အိဗန် နာမည်ကို ရေးပါ။

① 고용자

② 취업자

3) 가: 같이 일하게 돼서 기쁩니다. 여기에다가 _____.
 아뚜 အလုပ်လုပ်ရမှာ ဝမ်းသာပါတယ်။ ဒီမှာ လက်မှတ်ထိုးပါ။
 나: 네, 그럼 이제 계약이 다 끝난 건가요?
 ဟုတ်ကဲ့၊ ဒါဆိုရင် အခု စာချုပ်က အားလုံး ပြီးပြီပေါ့နော်။

- ① 사인하세요 ② 면접을 보세요

4) 가: 저도 한국에서 일을 하고 싶어요. 한국에서 일하고 싶어요. ကျွန်တော်လည်း ကိုရီးယားမှာ အလုပ်လုပ်ချင်တယ်။
 나: 한국에 _____ 먼저 한국어능력시험을 보세요.
 ကိုရီးယားမှာ အလုပ်လုပ်မယ်ဆိုရင် အရင်ဆုံး EPS-TOPIK စာမေးပွဲကို ပြောပါ။

- ① 고용하려면 ② 취업하려면

2. 그림을 보고 알맞은 말을 연결하세요.

ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ တွဲဆက်ပါ။

① 해고하다 •

• ㉠



② 사인하다 •

• ㉡



③ 계약을 하다 •

• ㉢



④ 면접을 보다 •

• ㉣



정답 1. 1) ① 2) ② 3) ① 4) ② 2. ①-㉡ ②-㉠ ③-㉢ ④-㉣

유용한 표현 **အသုံးဝင်သော အသုံးအနှုန်းများ**

손이 빨라요. အလုပ်လုပ်တာ မြန်တယ်။

가: 포장 작업이 급한데 누가 좋을까요? ఏကင်ထုပ်ဖို့ အလျင်လိုနေတာ၊ ဘယ်သူရှိလဲ။

나: 민수 씨가 **손이 빨라요.** မင်ဆူက **အလုပ်လုပ်တာမြန်တယ်။**



활동 **အသုံးချသင်ခန်းစာများ**

다음은 표준근로계약서입니다. 잘 읽고 질문에 답하세요.

အောက်က အကြောင်းအရာကတော့ သတ်မှတ် အလုပ်စာချုပ်ဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းတွေကို ဖြေပါ။

사용자(갑) အလုပ်ရှင်	업체명 ကုမ္ပဏီအမည် 한국가구	전화번호 ဖုန်းနံပါတ် 031-123-4567
	소재지 လိပ်စာ 경기도 광주시 오포읍 신현리 1번지	
	성명 အမည် 김민수	사업자등록번호(주민등록번호) ကုမ္ပဏီမှတ်ပုံတင်အမှတ် 1234567890
취업자(을) အလုပ်သမား	성명 အမည် 닛차난	생년월일 မွေးသက္ကရာဇ် 1985년 3월 1일
	본국주소 II Moo I, Tambon Lamphu, Amphur Mueang nong bua lamphu, Nong bua lamphu 39000, Thailand	
1. 근로계약기간 စာချုပ်ကာလ	<p>신규(또는 재)입국자 (24) 개월, 사업장변경자: 년 월 일 ~ 년 월 일 လူသစ်(သို့မဟုတ်)ဒုတိယအကြိမ် ဝင်ရောက်သူ (၂၄)လ၊ အလုပ်ပြောင်းထားသူ - နှစ် လ ရက် ~ နှစ် လ ရက်</p> <p>- 수습기간: [✓]활용(입국일부터 []1개월 []2개월 [✓]3개월) []미활용 အလုပ်သင်ကာလ: [✓] ရှိ (ပြည်ဝင်နေ့မှစ၍ [] ၁လ [] ၂လ [✓] ၃လ, [] မရှိ)</p> <p>* 신규(또는 재)입국자의 근로계약기간은 입국일부터 가산함) 단, 법 제 18조의 4에 따라 3개월 출국 후 재입국한 경우는 입국하여 근로를 시작한 날부터 근로계약의 효력이 발생) လူသစ်(သို့မဟုတ်)ဒုတိယအကြိမ် ဝင်ရောက်လာသူ၏ အလုပ်ကာလကို ပြည်ဝင်သည့်နေ့မှ စတွက်သည်။ သို့သော် ဥပဒေ ပုဒ်မ (၁၈-၄)အရ (၃)လအကြာ ပြည်တော်ပြန်ပြီး ပြန်ဝင်လာသူဖြစ်ပါက ပြည်ဝင်၍ အလုပ်စလုပ်သည့်နေ့မှစ၍ စာချုပ်သက်တမ်း စတင်သည်။</p>	
2. 취업 장소 အလုပ်လိပ်စာ	한국가구 (경기도 광주시 오포읍 신현리 1번지) ဟန်းဂျီဂူ(ဂယောင်ဂီဒို၊ ဝမ်ဂျူရီ၊ အိုဖိုအု၊ ရှင်းဟယောင်းလီ၊ အီးလ်ဘောန်ဂျီ)	
3. 업무내용 အလုပ်တာဝန်	<p>- 업종 : 제조업 အလုပ်အမျိုးအစား - ကုန်ထုတ်လုပ်ငန်း</p> <p>- 사업내용 : 가구 제작 및 판매 ထုတ်လုပ်ပစ္စည်း - ပရိဘောဂ ထုတ်လုပ် ရောင်းချခြင်း</p> <p>- 직무내용 : 가구 조립 အလုပ်တာဝန် - ပရိဘောဂ တပ်ဆင်ခြင်း</p>	

1. 다음 중 '닛차난' 씨의 계약 내용으로 맞지 않는 것을 고르세요.
 အောက်ပါတို့အနက်မှ နှစ်ချာနှန်ရဲ့ စာချုပ်အကြောင်းအရာနဲ့ မကိုက်ညီတဲ့ ဝါကျကို ရွေးပါ။
- ① 계약 기간은 2년입니다.
 - ② 수습 기간은 3개월입니다.
 - ③ 취업자는 김민수 씨입니다.
 - ④ 가구를 만드는 일을 할 것입니다.

정답 1. ③



표준근로계약서

သတ်မှတ်အလုပ်စာချုပ်

표준근로계약서 သတ်မှတ်အလုပ်စာချုပ်

고용허가제로 한국에서 일하게 될 때는 표준근로계약서를 사용합니다. 표준근로계약서는 근로조건에 관한 분쟁을 예방하고, 외국인 근로자의 권익을 보호하기 위하여 법으로 정해진 서식입니다. 표준근로계약서에는 근로계약 기간, 취업 장소, 업무 내용, 근무시간, 휴식 시간, 휴일, 임금, 임금 지급 시기와 방법, 그 밖에 사용자와 외국인 근로자가 상호 간에 정하고자 하는 근로조건 등에 관한 내용을 담고 있습니다.

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် သတ်မှတ်အလုပ်စာချုပ်ကို ချုပ်ဆိုပြီး ထို စာချုပ်သည် အလုပ် အချက်အလက်များနှင့် ပတ်သက်၍ အခြေအတင်ဖြစ်ခြင်းများကို ကာကွယ်ရန်နှင့် နိုင်ငံခြားသားအလုပ်သမား၏ အကျိုးကို ကာကွယ်ရန်အတွက် ဥပဒေကို အခြေပြု၍ သတ်မှတ်ထားသော စာရွက်စာတမ်းဖြစ်ပါသည်။ သတ်မှတ်အလုပ်စာချုပ်တွင် အလုပ်ကာလ၊ အလုပ်နေရာ၊ အလုပ်တာဝန်၊ အလုပ်ချိန်၊ နားချိန်၊ ပိတ်ရက်၊ လုပ်အားခ၊ လုပ်အားခ ပေးသွင်းသည့် နေ့ရက်နှင့် နည်းလမ်း စသည်များအပြင် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်အကြား သတ်မှတ်လိုသည့် အလုပ် အချက်အလက်များနှင့် ပတ်သက်သော အကြောင်းအရာများကို ထည့်သွင်းထားပါသည်။

표준 근로계약서의 주요 내용

- **계약 기간** : 1년에서 3년 이내로 서로 협의 하에 결정할 수 있습니다. 이 때 3개월 수습 기간을 설정할 수 있으며, 수습 기간 동안에는 임금의 90%를 받게 됩니다.
 အလုပ်ကာလ - ၁ နှစ်မှ ၃ နှစ်အတွင်း နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ ဆုံးဖြတ်နိုင်ပါသည်။ အလုပ်သင်ကာလ (၃)လကိုလည်း ထားရှိနိုင်ပြီး အလုပ်သင်ကာလတွင် လုပ်အားခ၏ (၉၀)%ကို ရရှိပါမည်။
- **근무 시간** : 근로기준법에 정한 대로 1일 평균 근무 시간을 기재해야 합니다. 하지만, 농업, 축산업, 어업 등의 경우 에는 근무 시간 기재를 생략할 수 있습니다.
 အလုပ်ချိန် - အလုပ်သမားဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း ၁ ရက်တာ ပုံမှန် အလုပ်ချိန်ကို ရေးသွင်းရပါသည်။ သို့သော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် အလုပ်ချိန် ရေးသားခြင်းကို ချန်လှပ်နိုင်ပါသည်။
- **임금** : 임금은 최저임금(2014년 현재시간 당 5,210원) 수준보다 높아야 하며, 계약 기간 중 최저임금이 오르면 오른 기준을 적용해야 합니다. 이 항목에는 임금과 함께 지급 방법과 임금 지급일을 함께 기재해야 합니다.
 လုပ်အားခ - လုပ်အားခသည် အခြေခံလုပ်အားခ(1၂၀၄ ခုနှစ် တစ်နာရီ ၅၂၁၀-၀၆)ထက် များရမည်ဖြစ်ပြီး အလုပ်ကာလအတွင်း အခြေခံလုပ်အားခ တက်လျှင် လိုက်တက်ရမည်ဖြစ်သည်။ ဤ နေရာတွင် လုပ်အားခနှင့်အတူ ငွေပေးသွင်းမည့် နည်းလမ်းနှင့် နေ့ရက်ကို တစ်ပါတည်း ရေးသွင်းရမည်။
- **숙식 제공** : 기숙사와 식사를 제공하는지 여부를 기재하는 칸입니다. 숙식을 제공할 경우 근로자가 그 비용을 부담 하는 정도도 명시적으로 기재해야 합니다.
 နေရေးစားရေးစီစဉ်ပေးခြင်း - အဆောင်နှင့် စားရေးသောက်ရေး စီစဉ်ပေးခြင်းရှိမရှိ ထည့်သွင်းရေးသားရမည်။ နေရေးစားရေး စီစဉ်ပေးလျှင် အလုပ်သမားမှ ပေးသွင်းရမည့် အတိုင်းအတာကိုလည်း သိသာထင်ရှားစွာ ရေးသားဖော်ပြရမည်။

표준 근로계약서의 체결 절차

근로자는 한국에 입국하기 전 한국산업인력공단과 근로계약을 체결합니다. 한국산업인력공단은 근로계약체결 및 도입지원을 대행합니다. 근로계약서는 사업주가 2부를 작성하여, 사업주가 1부, 근로자가 1부 가지고 있어야 합니다.

အလုပ်သမားသည် ကိုရီးယားသို့ မဝင်ရောက်မီ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနနှင့် အလုပ်စာချုပ်ကို ချုပ်ဆိုရသည်။ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနသည် အလုပ်စာချုပ် ချုပ်ဆိုခြင်းနှင့် လုပ်သားခေါ်ယူခြင်း လုပ်ငန်းများကို ကိုယ်စား ဆောင်ရွက်ပေးပြီး အလုပ် စာချုပ်ကို အလုပ်ရှင်မှ နှစ်စုံ ပြင်ဆင်၍ အလုပ်ရှင် တစ်စုံ၊ အလုပ်သမား တစ်စုံ ယူထားရမည်။



EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ



မေးခွန်း ၁ နဲ့ ၂ ကတော့ ပုံကို ကြည့်ပြီး အဖြေကို ရွေးပေးရတာပါ။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

1. 언제입니까? *ဘယ်အချိန်လဲ။*



9:00~6:00



- ①
- ②
- ③
- ④

2. 이 사람은 지금 무엇을 하고 있습니까? *ဒီလူ အခု ဘာလုပ်နေလဲ။*



- ①
- ②
- ③
- ④



မေးခွန်း ၃ ကနေ ၅ အထိက အသံဖိုင်ကို နားထောင်ပြီး ကိုက်ညီတဲ့ အဖြေကို ရွေးပေးရတာဖြစ်ပါတယ်။ အသံဖိုင်ကို နားမထောင်ခင် ဝါကျတွေကို အရင် ဖတ်ကြည့်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပါ။

- 3. ① 네, 아침하고 점심을 줘요. ② 네, 계약 기간은 1년이에요.
- ③ 네, 기숙사를 제공해 줘요. ④ 네, 월급은 25일에 지급해요.

- 4. ① 네, 매달 25일이에요. ② 네, 다음 달부터 일해요.
- ③ 아니요, 근무지는 아직 몰라요. ④ 아니요, 계약 기간은 아직 몰라요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပါ။

여자는 무엇 때문에 걱정하고 있습니까? *မိန်းကလေးက ဘာကို စိတ်ပူနေတာလဲ။*

- ① 기숙사가 멀어서 ② 기숙사가 없어서
- ③ 계약서가 없어서 ④ 계약서를 잃어버려서

📖 **듣기 대본** **စာသား**

1. ① **남:** 근무 시간입니다. အလုပ်ချိန်ဖြစ်ပါတယ်။
 ② **남:** ဟွေ့စိတ် နားချိန်ဖြစ်ပါတယ်။
 ③ **남:** ဧည့်သည် အခန်းကဏ္ဍဖြစ်ပါတယ်။
 ④ **남:** အလုပ် အဆင်ပြေပါသည်။ လုပ်အားခ ပေးတဲ့နေ့ဖြစ်ပါတယ်။
2. ① **မိ:** မိန်းမကို ခေါ်ပါ။ အင်တာဗျူးဖြေနေပါတယ်။
 ② **မိ:** အလုပ် အဆင်ပြေပါသည်။ အလုပ် အချက်အလက်တွေ မေးကြည့်နေပါတယ်။
 ③ **မိ:** ဧည့်သည် အခန်းကဏ္ဍမှာ လက်မှတ်ထိုးနေပါတယ်။
 ④ **မိ:** အလုပ်အဆင်ပြေပါသည်။ အလုပ်အဆင်ပြေမှုကို ရရှိသည်။
3. **မိ:** အလုပ်အဆင်ပြေပါသည်။ အလုပ်အဆင်ပြေမှုကို ရရှိသည်။
4. **မိ:** အလုပ်အဆင်ပြေပါသည်။ အလုပ်အဆင်ပြေမှုကို ရရှိသည်။
5. **မိ:** အလုပ်အဆင်ပြေပါသည်။ အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: ဝမ်းနည်းစွာ အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: ဝမ်းနည်းစွာ အလုပ်အဆင်ပြေမှုကို ရရှိသည်။

အဖြေ 1. ① 2. ③ 3. ① 4. ③ 5. ②



အားလုံးအတွက် လေ့ကျင့်ရန် 📖 L-52

1. **အချက်အလက်** နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။

- အလုပ်အဆင်ပြေမှုကို ရရှိသည်။
- ① အလုပ်အဆင်ပြေမှုကို ရရှိသည်။
 - ② အလုပ်အဆင်ပြေမှုကို ရရှိသည်။
 - ③ အလုပ်အဆင်ပြေမှုကို ရရှိသည်။
 - ④ အလုပ်အဆင်ပြေမှုကို ရရှိသည်။

📖 **အားလုံးအတွက် လေ့ကျင့်ရန်** **စာသား**

မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။
မိ: အလုပ်အဆင်ပြေမှုကို ရရှိသည်။

အဖြေ 1. ④



မေးခွန်း ၁ နဲ့ ၂ ကတော့ ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံး သို့မဟုတ် ဝါကျကို ရွေးပေးရတာဖြစ်ပါတယ်။ အဖြေတွေကို သေချာ ကြည့်ပြီး အဖြေမှန် တစ်ခုကို ရွေးပါ။

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오

အောက်က ပုံကို ကြည့်ပြီး မှန်ကန်တဲ့ စကားလုံး သို့မဟုတ် ဝါကျကို ရွေးပါ။

1.



- ① 소재지
- ③ 계약 기간

- ② 업체명
- ④ 업무 내용

2.



- ① 계약을 하고 있습니다.
- ③ 근무지를 배정받고 있습니다.

- ② 임금을 지급하고 있습니다.
- ④ 근로자를 해고하고 있습니다.



မေးခွန်း ၃ ကနေ ၅ အထိကတော့ အဖြေမှန် တစ်ခုကို ရွေးပြီး ကွက်လပ်ဖြည့်ရတာပါ။ သေချာ ဖတ်ကြည့်ပြီး အဖြေမှန်ကို ရွေးပါ။

[3~5] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ထဲကို ထည့်ရမယ့် အမှန်ဆုံး အဖြေကို ရွေးပါ။

3.

가: 언제 월급이 들어오는지 몰라서 답답해요. 차일수록 빨리 오게끔 부탁해요. 빨리 받겠습니다.

나: 표준근로계약서에서 _____ 을/를 다시 찾아보세요.
 သတ်မှတ်အလုပ်စာချုပ်မှာ လုပ်အားခ ပေးသွင်း နေ့ရက်ကို ထပ် ရှာကြည့်ပါ။

- ① 소재지 ② 업체명 ③ 임금 지급 날짜 ④ 임금 지급 방법

4.

가: _____ 을 확인해 봤어요? အလုပ်တာဝန်ကို ကြည့်လိုက်သေးလား။

나: 네, 농장에서 사과 따는 일을 할 것 같아요. ဟုတ်တဲ့၊ ခြံထဲမှာ ပန်းသီး ရူးတဲ့ အလုပ်ကို လုပ်ရမယ်ထင်တယ်။

- ① 근무 시간 ② 휴식 시간 ③ 업무 내용 ④ 식사 제공

5.

고용허가제로 한국에 들어올 때는 근로계약을 체결합니다. 표준근로계약서에는 근로계약기간, 취업 장소, 업무 내용, 근무 시간, 휴식시간, 휴일, 임금, 지급 시기와 방법, 그 밖에 사용자와 외국인 근로 자가 상호간에 정하고자 하는 _____ 등에 관한 사항을 담고 있습니다.

EPS စနစ်နဲ့ ကိုရီးယားကို ဝင်ရောက်လာပြီးဆိုရင် အလုပ်စာချုပ်ကို ချုပ်ဆိုရပါတယ်။ သတ်မှတ်အလုပ်စာချုပ်မှာ အလုပ်ကာလ၊ အလုပ်နေရာ၊ အလုပ်အကြောင်းအရာ၊ အလုပ်ချိန်၊ နားချိန်၊ ပိတ်ရက်၊ လုပ်အားခ၊ လုပ်အားခပေးသွင်းတဲ့ရက်နဲ့ နည်းလမ်း စတာတွေအပြင် အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက်အကြား သတ်မှတ်လိုတဲ့ အလုပ်အခြေအနေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းထားပါတယ်။

- ① 근무지 ② 근로 계약 ③ 근로 조건 ④ 근로 시기

정답 1. ④ 2. ② 3. ③ 4. ③ 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်မှာ ဖြည့်ရမယ့် အသင့်တော်ဆုံး စကားကို ရွေးပါ။

1.

_____ ဝ/를 보면 한 달 동안 일하고 받는 수당이 얼마이고 세금을 얼마나 내는지 알 수 있어요.

လစာပြေစာကို ကြည့်ရင် တစ်လအတွင်း အလုပ်လုပ်ပြီး ရလာတဲ့ လုပ်အားခက ဘယ်လောက်ဖြစ်ပြီး အခွန်က ဘယ်လောက် သွင်းရသလဲဆိုတာ သိနိုင်ပါတယ်။

- ① 영수증
- ② 출근카드
- ③ 월급명세서
- ④ 근로계약서

2.

여행을 가려고 하는데 아직 _____ 을/를 못 정했습니다. 저는 펜션이 좋는데 친구는 민박을 하자고 합니다.

ခရီးသွားဖို့ လုပ်ထားတာ အခုထိ တည်းခိုစရာကို မသတ်မှတ်ရသေးပါဘူး။ ကျွန်တော်ကတော့ လုံးချင်းဧည့်ခိုခိုသာကို ကြိုက်ပေမဲ့ သူငယ်ချင်းကတော့ ရွာအိမ်တွေမှာ တည်းရအောင်လို့ ဆိုပါတယ်။

- ① 숙소
- ② 기간
- ③ 교통
- ④ 날짜

3.

오늘 회사 동료와 함께 재미있는 영화도 보고 저녁도 먹었습니다. 조금 피곤했지만 아주 _____.

ဒီနေ့ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်နဲ့အတူ စိတ်ဝင်စားဖို့ ကောင်းတဲ့ ရုပ်ရှင်လည်း ကြည့်ပြီး ညစာလည်း စားခဲ့ပါတယ်။ နည်းနည်း ပင်ပန်းပေမဲ့ အရမ်း ပျော်စရာကောင်းခဲ့ပါတယ်။

- ① 화났습니다
- ② 슬펐습니다
- ③ 즐거웠습니다
- ④ 외로웠습니다

정답 1. ③ 2. ① 3. ③



발음 အသံထွက်

P-28

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

သံပြတ်ဗျည်းတွေရဲ့ အနောက်မှာ ‘이’, ‘야’, ‘여’, ‘요’, ‘유’ တွေ ရှိရင် ‘ㄴ’ အသတ်သံ ထပ်တိုးလာပြီး [니], [녀], [냐], [뇨], [뉴] စတဲ့ အသံတွေ ဖြစ်လာပါတယ်။ ရှေ့က အသတ်သံကလည်း သံပြတ်ကနေ နာသံကို ပြောင်းသွားပါတယ်။

- (1) 부엌일, 색연필, 늦여름
- (2) 꽃잎, 낮익은, 앞일
- (3) 부엌일이 많아요. / 가을에는 꽃잎이 떨어져요.



학습 안내
သင်ရိုး အညွှန်း

- ▢ သင်ခန်းစာ ရည်ရွယ်ချက်
ပြည်ဝင် စစ်ဆေးမှု ခံယူခြင်း၊ နိုင်ငံခြားသား မှတ်ပုံတင်ခြင်း
- ▢ အသုံးပြုသင်ခန်းစာ လုပ်ငန်းခွင်သင်တန်းဆိုင်ရာများ
- ▢ ဝေါဟာရ ပြည်ဝင် လုပ်ငန်းစဉ်များ၊ နိုင်ငံခြားသား မှတ်ပုံတင်ခြင်း
- ▢ သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု နိုင်ငံခြားသား မှတ်ပုံတင်ခြင်း



대화 1 စကားပြော ၁

Track 163



အောက်က စကားပြောကတော့ အိဗန်နဲ့ လေဆိပ်က ဝန်ထမ်းတို့ ပြောနေကြတာပါ။ အရင်ဆုံး နှစ်ခေါက်လောက် နားထောင်ပြီး လိုက်ဆိုကြည့်လိုက်ရအောင်။

직원 안녕하세요. 여권하고 입국 신고서 주세요.
မင်္ဂလာပါ။ ပတ်စ်ပို့နဲ့ ပြည်ဝင်သတင်းပို့စာ ပေးပါ။

이반 네, 여기 있습니다. 하트က? ဒီမှာပါ။

직원 한국에는 무슨 일로 오셨어요?
ကိုရီးယားကို ဘာ ကိစ္စနဲ့ လာတာလဲ။

이반 고용허가제로 일하러 왔어요.
EPS စနစ်နဲ့ အလုပ်လုပ်ဖို့ လာတာပါ။

직원 어디에서 일하실 예정이시죠? ဘယ်မှာ အလုပ်လုပ်မှာလဲ။

이반 가구 공장에서 일하게 됐습니다.
ပရိဘောဂ စက်ရုံမှာ အလုပ်လုပ်ပါမယ်။

직원 3년 계약이시네요. 비자^랑 서류 확인되셨고요.
၃ နှစ် စာချုပ်ပဲ။ ဝီဇာနဲ့ စာရွက်စာတမ်း စစ်ပြီးပါပြီ။

여기에 손가락 대 주시고요, 이쪽에 있는 카메라 보세요.
ဒီမှာ လက်ချောင်းကို တင်ပေးပါ။ ဒီဘက်မှာ ရှိတဲ့ ကင်မရာကို ကြည့်ပါ။

랑/이랑

နဲ့ အဓိပ္ပါယ်တူပြီး နာမ်နှစ်ခုကို ချိတ်ဆက်တဲ့အခါမှာ သုံးပါတယ်။
'와/과' ကို စာစကားမှာ '랑/이랑' ကို နှုတ်စကားမှာ အသုံးပြုပြီး '하고' နဲ့လည်း တူပါတယ်။

· 이 집으로 이사올 때 회사 동료들이랑 고향 친구들이 많이 도와줬어요

ဒီအိမ်ကို ပြောင်းလာတုန်းက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဇာတိမြေက သူငယ်ချင်းတွေက အများကြီး ကူညီပေးခဲ့ကြတယ်။

· 계약서의 내용을 꼼꼼히 읽어 보세요.

စာချုပ်က အကြောင်းအရာတွေကို အသေးစိတ် ဖတ်ကြည့်ပါ။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့လား။ ပြီးရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါဦး။

1. 이반 씨는 어디에서 일할 거예요? အိဗန်က ဘယ်မှာ အလုပ်လုပ်မှာလဲ။
2. 이반 씨는 얼마 동안 일할 예정이에요? အိဗန်က ဘယ်လောက်ကြာကြာ အလုပ်လုပ်မှာလဲ။

정답 1. 가구 공장 2. 3년



အစု 1 ဝေါဟာရ ၁

ဝိကူ နုကူ ပြုကူကူ လူကူကူကူ



အကူကူ စကူကူလူကူကူကူကူ လူကူကူကူကူကူကူကူကူကူကူကူကူကူကူကူကူ အသူကူကူကူကူကူကူကူကူကူကူကူကူကူကူကူကူ ဖြစ်ပါကူကူ။ ဘာကူကူ ရှိလူကူကူကူကူကူကူကူကူကူကူကူကူကူကူကူကူ။



ဝိကူ/အကူ
ဝိကူ



အကူ
ပတ်ဝိကူ



အကူ ကူကူ
သကူကူကူကူကူကူကူ



ဝိကူကူ ကူကူကူ
ထုတ်ပေးရူကူ
လူကူကူကူကူကူ



ဝိကူ ဝိကူ
ထုတ်ပေးရူကူ



ထွက်
စကူကူ



ဝိကူကူ
ပြုကူကူကူ



ဝိကူ နုကူ
ပြုကူကူကူကူ
ခိယူကူ



ဝိကူကူ ကူကူ
ပြုကူကူကူ
ဝိကူခိယူကူ



ထွက်ကူကူ
အလူကူကူကူ
တကူကူ



ထွက်ကူကူ
အလူကူကူ
နူကူကူကူ

DEPARTMENT OF HOMELAND SECURITY NAVER Customs and Border Protection OMB No. 1851-0001	
018955018 10	
1. နံ HONG	3. နံကူကူ(ဝိကူ/ထွက်) 310279
2. အကူ K I L D O N G	5. နံကူ(နံကူကူ FEMALE
4. နံကူ K O R E A	7. နံကူကူကူ KE 017
6. အကူကူ Y J O 217	9. နံကူကူကူ HOLIDAY
8. နံကူကူ HOLIDAY	10. နံကူကူကူ SEOUL


ဝိကူကူ
ပြုကူကူကူ



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

ပုံနဲ့ ကိုက်ညီတဲ့ စကားလုံးကို ဥပမာထဲကနေ ရွေးပြီး ထည့်ပါ။



1) 2) 3) 4) 5)

보기

입국하다 작업장에 배치되다 취업 교육을 받다
 사증을 발급 받다 근로 계약이 체결되다

2. 빈칸에 맞는 표현을 골라 대화를 완성하세요.

ဥပမာနဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး ဝါကျကို ဖြည့်စွက်ပါ။

1)

가: 한국에 가면 바로 회사에서 일해요?
 ကိုရီးယားကို ရောက်ရင် ချက်ချင်း ကုမ္ပဏီမှာ အလုပ်လုပ်ရတာလား။
 나: 아니요, 2박 3일 동안 _____을/를 받아요.
 ဟင့်အင်း၊ ညအိပ် ၃ရက် အတောအတွင်း အလုပ်ခွင်သင်တန်း တက်ရသေးတယ်။

① 입국 심사 ② 취업 교육

2)

가: _____할 때 보통 뭘 물어봐요?
 ပြည်ဝင်စစ်ဆေးတဲ့အခါ ပုံမှန် ဘာတွေ မေးလဲ။
 나: 한국에 온 목적이랑 체류 기간 같은 것을 물어봐요.
 ကိုရီးယားကို လာတဲ့ ရည်ရွယ်ချက်နဲ့ နေထိုင်မယ့် ကာလ စတာတွေကို မေးပါတယ်။

① 입국 심사 ② 작업장 배치

3)

가: 입국 심사에서 실수를 할까 봐 걱정이예요.
 ပြည်ဝင်စစ်ဆေးမှုမှာ အမှားဖြစ်မှာစိုးလို့ စိတ်ပူနေမိတယ်။
 나: 혹시 한국어를 이해할 수 없으면 _____을 신청할 수 있어요.
 ကိုရီးယား စကားကို နားမလည်ရင် စကားပြန် တောင်းလို့ရပါတယ်။

① 통역 ② 교육

4)

가: 여권 유효 기간이 얼마 안 남았네요.
 ပတ်စ်ပို့ သက်တမ်းကုန်ဆုံးရက်က ဘယ်လောက်မှ မကျန်တော့ပါလား။
 나: 네, 그래서 다음 주에 다시 _____을 받으러 가려고 해요.
 ဟုတ်ကဲ့၊ ဒါကြောင့်မို့ နောက်အပတ်မှာ ထပ်ပြီး ထုတ်ယူဖို့ သွားမလို့ပါ။

① 신청 ② 발급

정답 1. 1) 근로 계약이 체결되다 2) 사증을 발급 받다 3) 입국하다
 4) 취업 교육을 받다 5) 작업장에 배치되다
 2. 1) ② 2) ① 3) ① 4) ②



အောက်က အကြောင်းအရာကတော့ နိုင်ငံခြားသားမှတ်ပုံတင်စနစ်အကြောင်းဖြစ်ပါတယ်။ အရင်ဆုံး နှစ်ခေါက် နားထောင်ကြည့်ပါ။

신분을 보장받다
အာမခံရသည်

강연자 여러분들이 한국에서 **신분을 보장받기** 위해서는 외국인 등록을 하셔야 합니다. 외국인 등록을 하는 방법은 간단합니다. 외국인 등록은 한국에 들어오신 후 90일 이내에 일하시는 곳 근처의 출입국 관리사무소에 가서 하시면 됩니다. 등록하실 때는 여권과 사진 2장, 그리고 일하고 계신 곳의 사업자 등록증을 가지고 가야 합니다. 외국인 등록증을 만드는 데는 3만원의 수수료가 필요합니다. 그리고 여권의 유효기간이 **만료되어 갱신을 하신** 경우에도 다시 외국인 등록을 하셔야 된다는 사실도 꼭 알아 두시기 바랍니다.

만료되다
သက်တမ်းကုန်ဆုံးသည်

갱신하다
သက်တမ်းတိုးသည်

အားလုံးပဲ ကိုရီးယားမှာ တရားဝင် အာမခံချက် ရရှိအတွက်ကတော့ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းကို လုပ်ရပါမယ်။ နိုင်ငံခြားသားမှတ်ပုံတင်လုပ်တဲ့ နည်းလမ်းကတော့ ရိုးရိုးလေးပါ။ နိုင်ငံခြားသားမှတ်ပုံတင်ကို ကိုရီးယားနိုင်ငံကို ဝင်ရောက်လာပြီး ရက် ၉၀ အတွင်း အလုပ်လုပ်တဲ့ နေရာအနီးမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို သွားပြီး လုပ်လိုက်ရင် ရပါတယ်။ မှတ်ပုံတင်တဲ့အခါ ပတ်စ်ပို့နဲ့ ဓာတ်ပုံ ၂ ပုံ ပြီးတော့ အလုပ်လုပ်နေတဲ့ နေရာရဲ့ ကုမ္ပဏီမှတ်ပုံတင်ကို ယူပြီး သွားရပါမယ်။ နိုင်ငံခြားသား မှတ်ပုံတင်ကတ်ကို ပြုလုပ်တဲ့ နေရာမှာ ဝန်ဆောင်ခ ၃သောင်း လိုအပ်ပါတယ်။ ပြီးတော့ ပတ်စ်ပို့သက်တမ်း ကုန်ဆုံးသွားလို့ သက်တမ်းတိုးခဲ့တဲ့ အခါမှာလည်း နိုင်ငံခြားသား မှတ်ပုံတင်ကို ထပ် လုပ်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဆက်ဆက် သိထားစေလိုပါတယ်။



ဒီတစ်ခါတော့ မိမိကိုယ်ကို သင်တန်းပို့ချသူအဖြစ် သဘောထားပြီး ပို့ချချက်တွေကို ပြန်ပြောကြည့်ပါ။ သေချာနားထောင်ပြီး လိုက်ပြောပြီးပြီလား။ ဒါဆိုရင် အောက်က မေးခွန်းတွေကို ဆက်ဖြေကြည့်ပါ။

1. 외국인 등록은 언제 해야 해요? **နိုင်ငံခြားသား မှတ်ပုံတင်ခြင်းကို ဘယ်တော့ လုပ်ရမလဲ။**
2. 외국인 등록을 하려면 뭐가 필요해요?
နိုင်ငံခြားသားမှတ်ပုံတင်မယ်ဆိုရင် ဘာလိုသလဲ။

정답 1. 한국에 들어온 후 90일 이내 2. 여권, 사진 2장, 일하는 곳의 사업자 등록증




နိုင်ငံခြားသား မှတ်ပုံတင်ခြင်းနဲ့ ဆိုင်တဲ့ စကားလုံး အချို့ကို ကြည့်ကြည့်ရအောင်။



출입국 관리소
လူဝင်မှုကြီးကြပ်ရေးရုံး



외국인 등록을 하다
နိုင်ငံခြားသား
မှတ်ပုံတင်သည်



사업자 등록증 사본
ကုမ္ပဏီမှတ်ပုံတင် မိတ္တူ



수수료
ဝန်ဆောင်ခ



외국인 등록증
နိုင်ငံခြားသား
မှတ်ပုံတင်ကတ်



번호표를 뽑다
ထိုက်ယူသည်



지문을 등록하다
လက်ဖွေနှိပ်သည်




외국인 등록 신청서
နိုင်ငံခြားသား မှတ်ပုံတင် လျှောက်လွှာ



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.
 ပုံနဲ့ ကိုက်ညီတဲ့ စကားလုံးကို ဥပမာထဲကနေ ရွေးပြီး ထည့်ပါ။



- 1) 2) 3) 4)

보기 접수 번호를 뽑다 지문을 등록하다
 신청서를 제출하다 외국인 등록증을 받다

2. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ စကားလုံးနဲ့ တွဲဆက်ပါ။

①	• ㉠	수수료
②	• ㉡	번호표
③	• ㉢	신청서
④	• ㉣	외국인 등록증
⑤	• ㉤	사업자 등록증 사본

정답 1. 1) 접수 번호를 뽑다 2) 신청서를 제출하다
 3) 지문을 등록하다 4) 외국인 등록증을 받다
 2. ①-㉣ ②-㉤ ③-㉠ ④-㉢ ⑤-㉡



활동 **အသုံးချသင်ခန်းစာများ**


취업 교육에 대한 글입니다. 잘 읽고 질문에 답하세요.

အလုပ်ခွင်သင်တန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ သေချာ ဖတ်ကြည့်ပြီး မေးခွန်းများကို ဖြေပါ။

표준일보

?

20일 노사 발전 재단에 따르면 고용허가제로 입국해 취업 교육을 받은 외국인 근로자는 최근 5년 동안 크게 증가했다고 한다. 현재 고용허가제로 한국에 오는 모든 외국인 근로자는 사업장에 배치되기 전 16시간의 취업 교육을 받는다.



취업 교육에서의 교육 내용

2박 3일간의 취업 교육에서 외국인 근로자는 입국 전에 배운 한국어를 다시 점검하고, 한국의 직장 문화와 생활 방식, 근로 기준법을 비롯한 기본적인 법률과 제도, 산업 안전 등을 배운다.

박인상 대표 이사장은 “취업 교육은 외국인 근로자의 한국 적응을 돕고 중소기업의 인력난을 해소하며, 고용 허가제의 정착에 기여하여 왔다”고 밝히면서 취업 교육의 중요성을 강조했다.

၂၀ ရက်နေ့ ကိုရီးယားအလုပ်သမားဖောင်ဒေးရှင်းက ပြောကြားချက်အရ EPS စနစ်နဲ့ ဝင်ရောက်လာပြီး အလုပ်ခွင်သင်တန်း တက်ရောက်တဲ့ နိုင်ငံခြားသား အလုပ်သမားများဟာ ၅ နှစ်အတွင်း သိသိသာသာ တိုးများလာပြီဖြစ်ပါတယ်။ လက်ရှိ EPS စနစ်နဲ့ ကိုရီးယားကို လာတဲ့ နိုင်ငံခြားသား အလုပ်သမား အားလုံးဟာ အလုပ်ခွင်ကို နေရာချထားမခံရမီ ၁၆ နာရီကြာ အလုပ်ခွင်သင်တန်းကို တက်ရပါတယ်။

၂၂အိပ် ၃ရက်တာ အလုပ်ခွင်သင်တန်းမှာ နိုင်ငံခြားသား အလုပ်သမားများဟာ ပြည်မဝင်ခင် သင်ယူခဲ့တဲ့ ကိုရီးယားစကားကို တစ်ခါထပ်ပြီး စစ်ဆေးပြီး ကိုရီးယားရဲ့ အလုပ်ခွင်ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံ၊ အလုပ်သမားဥပဒေ စတာတွေကအစ အခြေခံ ဥပဒေနဲ့ နည်းစနစ်တွေ အလုပ်ခွင် ဘေးကင်းရေး စတာတွေကို သင်ယူရပါတယ်။

ဥက္ကဋ္ဌဖြစ်သူ မစ္စတာဘတ်အင်ဆန်းကလည်း “အလုပ်ခွင်သင်တန်းဆိုတာ နိုင်ငံခြားသား အလုပ်သမားက ကိုရီးယားနိုင်ငံနဲ့ ရင်းနှီးကျွမ်းဝင်လာဖို့ အထောက်အပံ့ဖြစ်စေပြီး အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေရဲ့ လုပ်သားမလောက်ငှမူပြုသာနာကို ပြေလည်စေတာမို့ EPS စနစ် ရေရှည်တည်တံ့ရေးအတွက် ပါဝင်ကြိုးပမ်းသွားမည်အကြောင်း” အလုပ်ခွင်သင်တန်းရဲ့ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပါတယ်။

1. 위 글의 제목으로 알맞은 것을 고르세요. **အပေါ်က စာပိုဒ်ရဲ့ ခေါင်းစဉ်အနေနဲ့ သင့်တော်မယ့် ဝါကျကို ရွေးပါ။**

- ① 취업 교육 ... 근로자의 한국 적응 도와
- ② 외국인 근로자 10년 사이 큰 폭으로 늘어
- ③ 16시간의 취업 교육 ... 프로그램 다양화되어야
- ④ 고용 허가제의 정착 ... 법률과 제도 교육이 우선

정답 1. ①



외국인 등록

နိုင်ငံခြားသား မှတ်ပုံတင်ခြင်း

외국인 등록이란? နိုင်ငံခြားသား မှတ်ပုံတင်ခြင်းဆိုသည်မှာ

대한민국에 90일을 초과하여 체류하는 외국인에 대하여 등록하도록 함으로써 장기 체류하는 외국인의 체류 현황 및 신분 관계를 정확히 파악하고, 이를 행정시책에 반영하여 국제법상 외국인에게 부여한 권리를 보호 하는 것을 말합니다.

ကိုရီးယားနိုင်ငံတွင် ရက် ၉၀ နှင့်အထက် နေထိုင်မည့် နိုင်ငံခြားသားများကို မှတ်ပုံတင်၍ ကာလရှည် နေထိုင်သည့် နိုင်ငံခြားသားများ၏ နေထိုင်မှုနှင့် ပတ်သက်ဆက်နွယ်မှုတို့ကို အတိအကျ သိရှိထားပြီး ထို အချက်အလက်များကို အုပ်ချုပ်ရေးစဉ်းမျဉ်းများတွင် ထည့်သွင်းစဉ်းစားခြင်းအားဖြင့် နိုင်ငံတကာဥပဒေအရ နိုင်ငံခြားသားသို့ ပေးအပ်ရမည့် ရပိုင်ခွင့်များကို ကာကွယ်ပေးခြင်းပင်ဖြစ်ပါသည်။

대상 မှတ်ပုံတင်ရမည့်သူများ

외국인 등록은 ① 대한민국에 입국한 날부터 90일을 초과하여 체류하려는 외국인 ② 대한민국 국적을 상실하고 외국 국적을 취득하였거나 우리나라에서 출생한 외국인 ③ 체류 자격을 부여받아 그날부터 90일을 초과하여 체류하려는 외국인 등 1, 2, 3에 해당하는 사람 모두 반드시 실시해야 합니다.

နိုင်ငံခြားသားမှတ်ပုံတင်ခြင်းကို

- ၁) ကိုရီးယားနိုင်ငံသို့ ဝင်ရောက်လာသည့် နေ့မှစ၍ ရက် ၉၀ နှင့်အထက် နေထိုင်မည့် နိုင်ငံခြားသား
- ၂) ကိုရီးယားနိုင်ငံသားကို စွန့်လွှတ်၍ ပြည်ပနိုင်ငံသား ခံယူခဲ့သူ သို့မဟုတ် ကိုရီးယားနိုင်ငံတွင် မွေးဖွားခဲ့သည့် နိုင်ငံခြားသား
- ၃) နေထိုင်ခွင့်ပီဇာ ရရှိသည့် နေ့မှစ၍ ရက် ၉၀ နှင့်အထက် နေထိုင်မည့် နိုင်ငံခြားသား စသည်ဖြင့် နံပါတ် ၁၊ ၂၊ ၃ နှင့် သက်ဆိုင်သူ အားလုံး မဖြစ်မနေ ဆောင်ရွက်ရမည်။

시기 အချိန်ကာလ

대한민국에 90일을 초과하여 체류하고자 하는 외국인 → 입국 일부터 90일 이내
 ကိုရီးယားနိုင်ငံတွင် ရက် ၉၀ နှင့်အထက် နေထိုင်မည့် နိုင်ငံခြားသား → ပြည်ပနိုင်ငံသို့ နေ့မှစ၍ ရက် ၉၀ အတွင်း
 체류자격 부여 또는 변경허가를 받은 외국인 → 그 허가를 받는 때(즉시)
 နေထိုင်ခွင့်ပီဇာရရှိ သို့မဟုတ် ပြောင်းလဲခွင့်ရရှိသည့် နိုင်ငံခြားသား → ခွင့်ပြုချက်ရရှိသည်နှင့်(ချက်ချင်း)

장소 သွားရောက်ရမည့် နေရာ

관할 출입국 관리 사무소 또는 출장소에서 신청접수를 합니다.
သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံး သို့မဟုတ် ရုံးခွဲတွင် လျှောက်ထားနိုင်ပါသည်။

서류 ပြင်ဆင်ရမည့် စာရွက်စာတမ်းများ

외국인 등록 신청서, 여권, 증명사진 2매(3.5cm x 4.5cm), 비전문 취업(E-9)의 경우 외국인 등록을 할 때는 사업자 등록증 사본, 수수료가 필요합니다.
 နိုင်ငံခြားသားမှတ်ပုံတင်လျှောက်လွှာ၊ ပတ်စ်ပို့၊ လိုင်စင်ဓာတ်ပုံ ၂ပုံ(3.5cm x 4.5cm)၊ ကာယလုပ်သားပီဇာ(E-9)ဖြစ်လျှင် နိုင်ငံခြားသား မှတ်ပုံတင် လျှောက်ထားသည့်အခါ ကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် ဝန်ဆောင်ခများ လိုအပ်ပါသည်။



မေးခွန်း ၁ ကနေ ၃ အထိက အသံဖိုင်ကို နားထောင်ပြီး အဖြေမှန်ကို ရွေးပေးရတာပါ။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

[1~2] 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပါ။



1. 여자는 지금 무엇을 하고 있습니까? **မိန်းကလေးက အခု ဘာလုပ်နေပါသလဲ။**

- ① 사증을 발급 받고 있습니다. ② 서류를 제출하고 있습니다.
- ③ 입국 심사를 받고 있습니다. ④ 취업 교육을 받고 있습니다.

2. 두 사람은 무엇에 대해 이야기를 하고 있습니까? **သူတို့ နှစ်ယောက်က ဘာနဲ့ပတ်သက်ပြီး ပြောနေတာလဲ။**

- ① 근로 계약 ② 입국 심사
- ③ 취업 교육 ④ 증명서 발급

3. 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

- ① 네, 여권이 필요해요. ② 네, 입국이 어려워요.
- ③ 네, 기간이 만료됐어요. ④ 네, 기간이 좀 남았어요.



မေးခွန်း ၄ နဲ့ ၅ ကတော့ အသံဖိုင်ကို နားထောင်ပြီး မေးခွန်း နှစ်ခုလုံးအတွက် အဖြေမှန်ကို ရွေးပေးရတာပါ။ အသံဖိုင်ကို နားမထောင်ခင် ဝါကျတွေကို ကြိုဖတ်ကြည့်ထားပါ။

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

အကြောင်းအရာ တစ်ခုကို နားထောင်ပြီး မေးခွန်း နှစ်ခုကို ဖြေပါ။

4. 남자는 무엇을 하려고 합니까? **ယောက်ျားလေးက ဘာလုပ်မလို့လဲ။**

- ① 신청서를 제출하려고 합니다. ② 증명사진을 찍으려고 합니다.
- ③ 외국인 등록을 하려고 합니다. ④ 증명서를 발급 받으려고 합니다.

5. 필요한 서류가 아닌 것은 무엇입니까? **မလိုအပ်တဲ့ စာရွက်စာတမ်းကို ရွေးပါ။**

- ① 여권 ② 사증
- ③ 신청서 ④ 사업자 등록증 사본

🎧 **듣기 대본** **စာသား**

1. **남:** 한국에는 왜 오셨지요? **ယောက်ျားလေးက ဘာကြောင့် ကိုရီးယားလာခဲ့တာလဲ။**
여: 고용허가제로 일을 하러 왔습니다.
 EPS စနစ်နဲ့ အလုပ်လုပ်ဖို့ လာခဲ့တာပါ။
남: 네, 됐습니다. 이쪽에서 지문 등록해 주세요. **ဟုတ်ကဲ့၊ ရပါပြီ။ ဒီဘက်မှာ လက်ငွေနှိပ်ပေးပါ။**
2. **남:** 한국에 가면 바로 일을 해요? **ကိုရီးယားကို ရောက်ရင် ချက်ချင်း အလုပ်လုပ်ရမှာလား။**
여: 아니요, 일하기 전에 한국어도 공부하고, 업무도 배워요.
မဟုတ်ပါဘူး။ အလုပ်မလုပ်ခင် ကိုရီးယားစကားလည်း သင်ယူပြီး အလုပ်လည်း သင်ရပါမယ်။
3. **여:** 여권 유효 기간이 남았어요? **ပတ်စ်ပို့သက်တမ်း ကျန်သေးလား။**
- 4-5. **남:** 외국인 등록증을 만들려고 하는데요.
နိုင်ငံခြားသား မှတ်ပုံတင် လုပ်မလို့ပါ။
여: 네, 신청서하고 여권, 증명사진, 사업자 등록증 사본 주세요.
ဟုတ်ကဲ့၊ လျှောက်လွှာနဲ့ ပတ်စ်ပို့၊ လိုင်စင်ဓာတ်ပုံ၊ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ ပေးပါ။

정답 1. ㉠ 2. ㉢ 3. ㉡ 4. ㉢ 5. ㉡



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-53**

1. 대화를 듣고 질문에 알맞은 것을 고르십시오.
သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

외국인등록증을 못 찾으면 여자는 어디에 가야 합니까?
မိန်းကလေးက နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကို ရှာမတွေ့ရင် ဘယ်ကို သွားရမလဲ။

- ① 은행 ② 보험회사 ③ 고용센터 ④ 출입국관리사무소

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

- 여:** 리한 씨, 혹시 책상 위에 있던 제 외국인등록증 못 봤어요?
ရီဟန်၊ စားပွဲပေါ်မှာ ထားခဲ့တဲ့ ကျွန်မ နိုင်ငံခြားသားမှတ်ပုံတင်ကတ် မတွေ့မိဘူးလား။
- 남:** 외국인등록증요? 못 봤는데요. 잘 찾아보세요.
နိုင်ငံခြားသားမှတ်ပုံတင်ကတ်? မတွေ့မိဘူး။ သေချာ ရှာကြည့်ပါဦး။
- 여:** 계속 찾아봤는데 없어요. 어떡하죠? 통장을 만들어야 하는데…….
ဆက်တိုက် ရှာကြည့်နေတာ မရှိဘူး။ ဘယ်လို လုပ်ရမလဲ။ ဘဏ်စာအုပ် လုပ်ရဦးမှာ။
- 남:** 좀 더 찾아보고 없으면 빨리 출입국관리소에서 재발급을 받는 게 좋겠어요.
နည်းနည်း ထပ် ရှာကြည့်ပြီး မရှိရင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ မြန်မြန် အသစ်ထုတ်ယူတာ ကောင်းမယ်။

정답 1. ㉡



မေးခွန်း ၁ နဲ့ ၂ ကတော့ ပုံကို ကြည့်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပေးရမှာပါ။ သေချာဖတ်ကြည့်ပြီး ပုံနဲ့ ကိုက်ညီတဲ့ ဝါကျကို ရွေးပါ။

[1~3] 다음 그림을 보고 맞는 문장을 고르십시오.

အောက်က ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ ဝါကျကို ရွေးပါ။

1.



- ① 여권입니다.
- ③ 사진입니다.

- ② 사증입니다.
- ④ 수수료입니다.

2.



- ① 신청서입니다.
- ③ 외국인 등록증입니다.

- ② 입국 신고서입니다.
- ④ 사업자 등록증입니다.

3.



- ① 통역이 필요해요.
- ③ 신청을 해야 해요.

- ② 심사가 필요해요.
- ④ 등록을 해야 해요.



မေးခွန်း ၄ နဲ့ ၅ ကတော့ ကွက်လပ်ထဲ ဖြည့်ရမယ့် မှန်ကန်တဲ့ စကားလုံးကို ရွေးပေးရမှာပါ။ သေချာ ဖတ်ကြည့်ပြီး တစ်ခုကို ရွေးပါ။

[4~5] 빈칸에 들어갈 가장 알맞은 것을 고르십시오. ကွက်လပ်ထဲ ဖြည့်ရမယ့် အမှန်ဆုံး အဖြေကို ရွေးပါ။

4.

공공기관에서는 먼저 온 순서대로 업무를 볼 수 있도록 _____ 합니다.
အစိုးရရုံးဌာနတွေမှာ အရင် လာတဲ့ အစဉ်အတိုင်း ဆောင်ရွက်ပေးလို့ရအောင် တိုက်ခိုက်ယူရပါတယ်။

- ① 지문을 등록해야
- ② 번호표를 뽑아야
- ③ 신청서를 제출해야
- ④ 등록증을 발급 받아야

5.

등록증을 만들 때 본인이 맞는지 확인하기 위해서 손에 있는 _____ 을 등록합니다.
မှတ်ပုံတင်ကတ်ကို ပြုလုပ်တဲ့အခါ ကာယကံရှင်ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် လက်မှာ ရှိတဲ့ လက်ဇွေကို နှိပ်ရပါတယ်။

- ① 도장
- ② 사인
- ③ 서명
- ④ 지문

정답 1. ① 2. ② 3. ① 4. ② 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်မှာ ဖြည့်ရမယ့် အသင့်တော်ဆုံး စကားကို ရွေးပါ။

1. 해외로 여행을 갈 때는 여권을 _____ 않도록 조심해야 합니다.
ပြည်ပကို ခရီးသွားတဲ့အခါ ပတ်စ်ပို့ကို မပျောက်အောင် ဂရုစိုက်ရမယ်။

① 교환하지 ② 사용하지 ③ 연기하지 ④ 분실하지
2. 부모님께서 오늘 7시 비행기로 고향에 가십니다. 그래서 부모님을 모시고 _____ 에 가야 합니다.
မိဘတွေက ဒီနေ့ ၇ နာရီလေယာဉ်နဲ့ ဇာတိကို ပြန်ကြပါမယ်။ ဒါကြောင့် မိဘတွေကို လေဆိပ်လိုက်ပို့ရပါမယ်။

① 은행 ② 공항 ③ 사무실 ④ 운동장
3. 오늘 저녁에 리한 씨 집에서 회사 사람들과 _____ . 저는 고향 음식을 준비해 갈 겁니다.
ဒီနေ့ ညနေ ရီဟန်တို့အိမ်မှာ ကုမ္ပဏီက လူတွေနဲ့ ဆုံဖို့ လုပ်ထားပါတယ်။ ကျွန်တော်ကတော့ ဇာတိအစားအစာကို ပြင်ဆင်သွားပါမယ်။

① 떠드는 편입니다 ② 모이는 편입니다
③ 떠들기로 했습니다 ④ 모이기로 했습니다

정답 1. ④ 2. ② 3. ④



발음 အသံထွက် P-29

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

နာမ်ကို အထူးပြုတဲ့ 'မယ့် -(으)ㄹ' ဆိုတဲ့ စကားရဲ့ အနောက်မှာ 'ㄱ, ㄷ, ㅂ, ㅅ, ㅈ' ရှိရင် [ㄱ], [ㄷ], [ㅂ], [ㅅ], [ㅈ] အသံကို ပြောင်းသွားပါတယ်။

- (1) 먹을 것, 살 곳, 올 사람
- (2) 죽을 병, 갈 곳
- (3) 주말에 갈 곳이 없어요. / 먹을 것이 많아요.



보험금을 신청하려고요


အာမခံကြေးလျှောက်မလိုပါ

학습 안내
သင်ရိုး အညွှန်း:

- သင်ခန်းစာ ရည်ရွယ်ချက် အာမခံ ထားရှိခြင်း၊ အာမခံကြေး တောင်းခံခြင်း
- အသုံးချသင်ခန်းစာ အာမခံ လမ်းညွှန်
- ဝေါဟာရ အာမခံ ထားရှိခြင်း၊ အာမခံကြေး တောင်းခံခြင်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု နိုင်ငံခြားသား အလုပ်သမား အာမခံ



대화 1 စကားပြော ၁



ဂျီဟွန်းနဲ့ ရီဟန်တို့က အာမခံအကြောင်း ပြောနေကြပါတယ်။ သူတို့ ဘာတွေ ပြောနေကြသလဲ။ အရင်ဆုံး စကားပြောကို နှစ်ခါ နားထောင်ပြီး လိုက်ဆိုကြည့်ရအောင်။

- 리한 형, 상해 보험 들었어요? 언니, 언니가 언니한테 물어봐서 상해 보험 들었어요.
- 지훈 응? 당연하지. 너도 들어야 하는데……. 고용허가제를 통해 한국에 온 외국인근로자는 반드시 가입해야 하거든. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. EPS စနစ်နဲ့ ကိုရီးယား လာတဲ့ နိုင်ငံခြားသား အလုပ်သမားဆိုရင် မဖြစ်မနေ သွင်းရတယ်လေ။
- 리한 그래요? 전 산재 보험이 있어서 상해 보험은 안 들어도 되는 줄 알았어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요.
- 지훈 아니지. 산재 보험은 업무 상 재해 시에만 받을 수 있는 건데 상해 보험은 업무 외적인 사고나 질병에 대해서도 보상 받을 수가 있어. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요.
- 리한 아, 그렇구나. 그럼 회사에 신청하는 거예요? 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요.
- 지훈 아니. **외국인 전용** 상해 보험에 가입해야 해. 내가 전화번호 알려 줄게. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요. 언니, 언니가 언니한테 물어봐서 상해 보험 들었어요.

외국인 전용
နိုင်ငံခြားသား သီးသန့်



သေချာ နားထောင်ပြီး လိုက်ဆိုပြီးပြီလား။ ဒါဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ရအောင်။

1. 외국인 근로자가 반드시 가입해야 하는 보험은 뭐예요?
နိုင်ငံခြားသား အလုပ်သမားက မဖြစ်မနေ စာရင်းသွင်းထားရမယ့် အာမခံက ဘာလဲ။
2. 산재 보험에 가입하면 어떤 혜택이 있어요?
အလုပ်ခွင်ထိခိုက်မှုအာမခံ စာရင်းသွင်းထားရင် ဘယ်လို ခံစားခွင့်တွေ ရှိလဲ။

정답 1. 상해 보험 2. 업무 상 재해 시 보상을 받을 수 있어요.



အစု 1 ဝေါဟာရ ၁

ဘေးအန္တရာယ် အာမခံထားခြင်း



အောက်က စကားလုံးတွေကတော့ အာမခံနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းတွေပါ။ ဘာတွေရှိမလဲကြည့်ရအောင်။



상해 보험
ထိခိုက်ဒဏ်ရာအာမခံ



산재 보험
အလုပ်ခွင်ထိခိုက်မှုအာမခံ



보험에 가입하다
အာမခံထားသည်



보험료를 내다
အာမခံကြေးပေးသွင်းသည်



질병
ရောဂါ



상해
ထိခိုက်ဒဏ်ရာရမှု



장애
မသန်မစွမ်းဖြစ်ခြင်း




사망
သေဆုံးခြင်း



보상을 받다
လျော်ကြေးရသည်



보험금을 환급 받다
အာမခံကြေးပြန်ရသည်



만기가 되다
သက်တမ်းကုန်ဆုံးသည်



소멸되다
မရှိတော့ပါ

Tip 4대 보험 အာမခံကြီး ၄ခု





4대 보험이란 국민의 복지를 위해 국가에서 관리하는 보험입니다. 해당자는 의무적으로 가입해야 합니다. 연금 보험, 국민 건강 보험, 고용 보험, 산재 보험이 있습니다. 외국인 근로자의 경우에도 한국의 일반 근로자와 같이 4대 보험에 가입해야 합니다. (다만, 고용 보험은 임의 가입이고, 국민연금은 국가 간 상호주의에 따릅니다.)

အာမခံကြီး ၄ခုဆိုသည်မှာ ပြည်သူများ၏ သာယာဝပြောရေးအတွက် နိုင်ငံတော်မှ ကြီးကြပ်ကွပ်ကဲသည့် အာမခံဖြစ်ပါသည်။ သက်ဆိုင်သူအားလုံးသည် တာဝန်တစ်ရပ်အနေဖြင့် အသင်းဝင်ရပြီး ပင်စင်အာမခံ၊ ကျန်းမာရေးအာမခံ၊ အလုပ်အာမခံ၊ အလုပ်ခွင်ထိခိုက်မှုအာမခံဟူ၍ ရှိပါသည်။ နိုင်ငံခြားသားအလုပ်သမားများလည်း ကိုရီးယားများနည်းတူ အာမခံကြီး ၄ခုကို ပေးသွင်းရပါသည်။ (ခြွင်းချက်-အလုပ်အာမခံမှာ ယာယီထားရှိမှုဖြစ်ပြီး ပင်စင်အာမခံမှာလည်း နှစ်နိုင်ငံအကြား အပြန်အလှန် ညှိနှိုင်းချက်များအပေါ် မူတည်ပါသည်။)



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ တွဲဆက်ပါ။

- ①  • • ㉠ 질병
- ②  • • ㉡ 장애
- ③  • • ㉢ 상해
- ④  • • ㉣ 사망

2. 빈칸에 맞는 표현을 골라 대화를 완성하세요.
ကွက်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး ဝါကျကို ဖြည့်စွက်ပါ။

1)
 가: 이번 달에 보험료를 안 내셨네요. ဒီလ အာမခံကြေး မသွင်းထားပါလား။
 나: 통장에 돈이 없었나 봐요. 어떻게 _____ 되죠?
 ဘဏ်စာအုပ်ထဲမှာ ငွေမရှိခဲ့ဘူးနဲ့တူတယ်။ အာမခံကြေးကို ဘယ်လို ပေးသွင်းရင် ရမလဲ။

- ① 보험에 가입하면 ② 보험료를 납입하면

2)
 가: 지난번에 많이 아파서 일도 못 했다면서요?
 ပြီးခဲ့တဲ့ တစ်ခေါက်က အရမ်း နေမကောင်းလို့ အလုပ် မလုပ်ခဲ့နိုင်ဘူးဆို။
 나: 네, 혹시 보험 회사에서 _____ 있을까요?
 ဟုတ်တဲ့၊ အာမခံ ကုမ္ပဏီကနေ လျော်ကြေး ရနိုင်မလားခင်ဗျာ။

- ① 보상을 받을 수 ② 보험료를 낼 수


3)
 가: 이 보험료는 좀 비싼 것 같아요. ဒီ အာမခံကြေးက နည်းနည်း ဈေးကြီးသလိုပဲနော်။
 나: 네, 이 보험은 만기가 되면 _____ 보험이라서 그래요.
 ဟုတ်တယ်။ ဒီ အာမခံကြေးက သက်တမ်းပြည့်ရင် ပြန်ရတဲ့ အာမခံမို့လို့ပါ။

- ① 소멸되는 ② 환급되는

정답 1. ①-㉠ ②-㉢ ③-㉡ ④-㉣ 2. 1) ② 2) ① 3) ②



대화 2 စကားပြော ၂



အောက်က စကားပြောကတော့ အလုပ်ခွင် မတော်တဆမှု အကြောင်းဖြစ်ပါတယ်။ အရင်ဆုံး စကားပြောကို နှစ်ခေါက် နားထောင်ကြည့်ရအောင်။

ဘု **အလုပ်ခွင်မှာ ဆရာမတစ်ဦးက ခြေထောက်ပစ်ခံရပြီး အလုပ်လုပ်ရင်းက လက်ကို ထိသွားလို့ပါ။ ဆေးရုံစရိတ်ကို ပြန်ရနိုင်မလား။**

အလုပ်လုပ်ရင်းက လက်ကို ထိသွားလို့ပါ။ ဆေးရုံစရိတ်ကို ပြန်ရနိုင်မလား။

빨려 들어가다
ပါသွားသည်

ဘု **အခု ဘယ်နေရာမှာ ဘယ်လို ထိခိုက်ခဲ့တာလဲဆိုတာ ပြောပြပေးပါလား။**

ဘု **3 ရက်ခန့်က အလုပ်ခွင်မှာ မျက်နှာပြင်အချောကိုင်နေရာက စက်ထဲ
ထဲ ပြန်ရခဲ့တဲ့ ၃ ရက်က အလုပ်ခွင်မှာ မျက်နှာပြင်အချောကိုင်နေရာက စက်ထဲ
ထဲ ပြန်ရခဲ့တဲ့ ၃ ရက်က အလုပ်ခွင်မှာ မျက်နှာပြင်အချောကိုင်နေရာက စက်ထဲ**

လွန်ခဲ့တဲ့ ၃ ရက်က အလုပ်ခွင်မှာ မျက်နှာပြင်အချောကိုင်နေရာက စက်ထဲ လက်ပါသွားတာပါ။

ဘု **အခု ဘယ်နေရာမှာ ဘယ်လို ထိခိုက်ခဲ့တာလဲဆိုတာ ပြောပြပေးပါလား။**

တော်တော် ထိခိုက်သွားမှာပဲ။ အခုကော သက်သာရဲ့လား။

ဘု **ဟုတ်ကဲ့၊ မတော်တဆမှုဖြစ်ဖြစ်ချင်း အမြန် ခွဲစိတ်လိုက်လို့ သက်သာပါတယ်။**

ဟုတ်ကဲ့၊ မတော်တဆမှုဖြစ်ဖြစ်ချင်း အမြန် ခွဲစိတ်လိုက်လို့ သက်သာပါတယ်။

ဘု **အခု ဘယ်နေရာမှာ ဘယ်လို ထိခိုက်ခဲ့တာလဲဆိုတာ ပြောပြပေးပါလား။**

တော်တော် ထိခိုက်သွားမှာပဲ။ အခုကော သက်သာရဲ့လား။



ဒီတစ်ခါတော့ မိမိကိုယ်ကို ဘာရုံနဲ့ ဝန်ထမ်းအဖြစ် သဘောထားပြီး စကားပြောကို လိုက်ဆိုကြည့်ပါ။ နားထောင်ပြီး လိုက်ဆိုပြီးရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

1. ဘုရားက ဘယ်လို ထိခိုက်ခဲ့တာလဲဆိုတာ ပြောပြပေးပါ။
2. အလုပ်ခွင် ထိခိုက်မှု လျှောက်ထားမယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။

အဖြေ 1. ဘုရားက အလုပ်ခွင်မှာ မျက်နှာပြင်အချောကိုင်နေရာက စက်ထဲ လက်ပါသွားတာပါ။ 2. အလုပ်ခွင် ထိခိုက်မှု လျှောက်ထားမယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။



အာမခံကြေး တောင်းခံခြင်းနဲ့ သက်ဆိုင်တဲ့ စကားလုံးတွေကို ကြည့်ကြရအောင်။



보험을 청구하다
အာမခံကြေး
လျှောက်ထားသည်




지금 심사를 받다
ငွေပြန်ပေးရန်
စစ်ဆေးခံသည်




보험금을 지급하다
အာမခံကြေး ပြန်ပေးသည်




보험금을 타다
အာမခံကြေး ပြန်ရသည်



청구서
တောင်းခံလွှာ



영수증
ပြေစာ




내역서
ပိဝင်မှုအသေးစိတ်



진단서
ဆေးစာ



병원비
ဆေးရုံစရိတ်



치료비/요양비
ဆေးကုသစရိတ်/
ကျန်းမာရေး
စောင့်ရှောက်မှုစရိတ်



휴업 급여
အလုပ်နားလစာ



장애 보상금
မသန်မစွမ်းဖြစ်မှုလျော်ကြေး

Tip 산재를 신청하려면 **အလုပ်ခွင်ထိခိုက်မှုအာမခံ လျှောက်ထားမယ်ဆိုရင်**

먼저, 근로복지공단 홈페이지 (www.kcomwel.or.kr)에서 요양급여신청서를 다운로드 받아 작성해서 사업장 소재지 관할 근로복지공단 지사, 병원, 회사에 각 한부씩 총 3부를 제출해야 합니다. 병원에 제출할 신청서 뒷 면에는 진단서를 작성해야 합니다.

아래의 경우: **အလုပ်သမားထောက်ပံ့ရေးစင်တာရဲ့ အင်တာနက်စာမျက်နှာမှာ ကျန်းမာရေးစောင့်ရှောက်မှုလစာ လျှောက်လွှာကို ဒေါင်းလုတ်လုပ်ပြီး ဖြည့်စွက်ပြီး အလုပ် လိပ်စာရဲ့ သက်ဆိုင်ရာ အလုပ်သမားထောက်ပံ့ရေးစင်တာ ရုံးခွဲ၊ ဆေးရုံနဲ့ ကုမ္ပဏီကို တစ်စုံစီ စုစုပေါင်း ၃ စုံ တင်ရပါမယ်။** ဆေးရုံကို တင်တဲ့ လျှောက်လွှာ အနောက်ခြမ်းမှာ ဆေးစာကို ဖြည့်ပေးရပါမယ်။

업무상 사유에 의한 재해여부가 명확한 경우 7일 이내에 결과가 나오지만 사실 관계 확인이 필요한 경우 오랜 시간이 소요될 수 있습니다.

အလုပ်ကြောင့် ထိခိုက်မှု ဟုတ်မဟုတ် ထင်ရှားရင် တစ်ပတ်အတွင်း အဖြေ ထွက်ပေမဲ့ ဖြစ်ရပ် ဆက်နွယ်မှုကို စိစစ်ဖို့ လိုတဲ့အခါ အချိန်အကြာကြီး ကြာတတ်ပါတယ်။



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

ပုံနဲ့ ကိုက်ညီတဲ့ အသုံးကို ဥပမာထဲကနေ ရွေးပြီး ထည့်ပါ။



1)



2)



3)



4)

보기

보험금을 타다
အာမခံကြေးရသည်


지금 심사를 받다
ငွေပြန်ပေးရန်
စစ်ဆေးခံသည်

보험금을 지급하다
အာမခံကြေး
ပြန်ပေးသည်


보험금을 청구하다
အာမခံကြေး
တောင်းခံသည်

2. 그림을 보고 알맞은 말을 연결하세요.

ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ တွဲဆက်ပါ။




● ㉠ 청구서



● ㉡ 영수증



● ㉢ 병원비



● ㉣ 휴업 급여

정답 1. 1) 보험금을 청구하다 2) 지금 심사를 받다 3) 보험금을 지급하다 4) 보험금을 타다
2. ①-㉡ ②-㉠ ③-㉢ ④-㉣



활동 **အသုံးပြုသင်ခန်းစာများ**

외국인 근로자 보험 안내입니다. 잘 읽고 질문에 답하세요.

နိုင်ငံခြားသားအလုပ်သမား အာမခံ လမ်းညွှန်ဖြစ်ပါတယ်။ သေချာ ဖတ်ကြည့်ပြီး မေးခွန်းတွေကို ဖြေကြည့်ပါ။

외국인 근로자 전용 보험 နိုင်ငံခြားသားသီးသန့် အလုပ်သမား အာမခံ		
	출국 만기 보험 သက်တမ်းပြည့် ပြည်တော်ပြန် အာမခံ	귀국 비용 보험 ပြည်တော်ပြန်စရိတ် အာမခံ
도입 목적 ရည်ရွယ်ချက်	퇴직금 지급에 따른 부담 완화 လုပ်သက်ဆုကြေး ပေးသွင်းရခြင်း ဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေရန်	귀국 시 필요한 항공비 총당 ပြည်တော်ပြန်သည့်အခါ လိုအပ်သည့် လေယာဉ်စရိတ် ပံ့ပိုးပေးခြင်း
근거 သက်ဆိုင်ရာဥပဒေ	외국인 고용법 제13조 နိုင်ငံခြားသား ခန့်အပ်ခြင်းဥပဒေ အပိုဒ် ၁၃ 동법 시행령 제21조 နည်းဥပဒေ အပိုဒ် ၂၁	외국인 고용법 제15조 နိုင်ငံခြားသား ခန့်အပ်ခြင်းဥပဒေ အပိုဒ် ၁၅ 동법 시행령 제22조 နည်းဥပဒေ အပိုဒ် ၂၂
보험 가입 အာမခံ စာရင်းသွင်းခြင်း	사업주 အလုပ်ရှင်	외국인 근로자 နိုင်ငံခြားသား အလုပ်သမား
가입 시기 စာရင်းသွင်းရမည့်ကာလ	근로계약 효력 발생일로부터 15일 이내 အလုပ်စာချုပ် အကျိုးဝင်နေမှ စ၍ ၁၅ ရက်အတွင်း	근로계약 효력 발생일로부터 80일 이내 အလုပ်စာချုပ် အကျိုးဝင်နေမှစ၍ ရက် ၈၀ အတွင်း
보험금 납부 방법 အာမခံကြေး ပေးသွင်းရမည့်ပုံစံ	매월 적립 လစဉ် ပေးသွင်း	일시금 တစ်ကြိမ်တည်းပေးသွင်း
보험금 지급 사유 အာမခံကြေး ပြန်ပေးခြင်း	사업장 이탈 없이 1년 이상 근무한 외국인 근로자의 출국(일시 출국 제외) အလုပ်ခွင်မှ ထွက်မပြေးဘဲ ၁နှစ်နှင့်အထက် လုပ်ကိုင်ခဲ့သော နိုင်ငံခြားသား အလုပ်သမား မှ အပြီးပြန်လျှင်(ခေတ္တပြန်သူများ မပါ)	외국인 근로자 출국(일시 출국 제외) - 자진 출국 또는 강제 퇴거의 경우도 해당 နိုင်ငံခြားသား အလုပ်သမားမှ မိမိသဘောဖြင့် အပြီးပြန်လျှင်(ခေတ္တပြန်သူများ မပါ) သို့မဟုတ် ပြည်နှင်ခံရသူလည်း အကျိုးဝင်ပါသည်။

◆ 미리 보험금을 청구하면 인천공항에서도 보험금을 받고 환전까지 할 수 있는 서비스가 시행 중입니다. အာမခံကြေး ကြိုတင် တောင်းခံလျှင် အင်ချွန်းလေဆိပ်တွင် အာမခံကြေးကို ထုတ်ယူ၍ ငွေလဲလှယ်နိုင်သည့် ဝန်ဆောင်မှုကို ရရှိနိုင်ပါသည်။

1. 위 표의 내용과 관계가 있는 것을 연결하세요.

အပေါ်က ဇယားထဲက အကြောင်းအရာတွေနဲ့ ဆက်စပ်တာတွေကို တွဲဆက်ပါ။

① 귀국 비용 보험	•	㉠ 한 번에 보험료 납입
② 출국 만기 보험	•	㉡ 외국인 근로자가 가입
		㉢ 외국인 근로자의 퇴직금
		㉣ 근로계약 후 보름 내 가입

정답 1. ①-㉠/㉡, ②-㉢/㉣



외국인 근로자 보험 နိုင်ငံခြားသား အလုပ်သမား အာမခံ

외국인 근로자 전용 보험 နိုင်ငံခြားသားသီးသန့် အလုပ်သမား အာမခံ

외국인 근로자는 4대 보험 외에 외국인 근로자 전용 보험에 가입해야 합니다. 전용 보험으로는 출국 만기 보험, 귀국 비용 보험, 상해 보험, 임금 체불 보증 보험이 있습니다. 이 중에서 귀국 비용 보험과 상해 보험은 외국인 근로자가 반드시 가입해야 합니다.

နိုင်ငံခြားသား အလုပ်သမားများဟာ အာမခံကြီး ၄ခုအပြင် နိုင်ငံခြားသားသီးသန့် အလုပ်သမား အာမခံကိုလည်း ထားရှိရပါတယ်။ သီးသန့် အာမခံဆိုတာကတော့ သက်တမ်းပြည့်ပြည့်တော်ပြန်အာမခံနဲ့ ပြည်တော်ပြန်စရိတ် အာမခံ၊ ထိခိုက်ဒဏ်ရာအာမခံ၊ လစာမရရှိမှုအာမခံတို့ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ပြည်တော်ပြန်စရိတ် အာမခံနဲ့ ထိခိုက်ဒဏ်ရာအာမခံကတော့ နိုင်ငံခြားသား အလုပ်သမားများ မဖြစ်မနေ ပေးသွင်းရပါတယ်။

보험의 종류 အာမခံအမျိုးအစား	가입 목적 ရည်ရွယ်ချက်	가입 주체 ပေးသွင်းရမည့်သူ
고용 보험 အလုပ်အာမခံ	실업 예방, 고용 촉진 및 생활 안정, 재취업 지원 အလုပ်လက်မဲ့ မဖြစ်စေရန်၊ အလုပ်ခန့်အပ်မှု တိုးမြှင့်စေရန်နှင့် ဘဝရပ်တည်မှု တည်ငြိမ်ရန်၊ အလုပ်သစ်ရှာဖွေမှုတွင် အထောက်အကူဖြစ်စေရန်	사용자, 외국인 근로자 အလုပ်ရှင်နှင့် နိုင်ငံခြား သားအလုပ်သမား
산재 보험 အလုပ်ခွင်ထိခိုက်မှုအာမခံ	업무상 재해에 대한 보상, 요양, 재활 အလုပ်ခွင်ထိခိုက်မှုအတွက် ပေးလျော်ရန်၊ ကျန်းမာရေးစောင့်ရှောက်ရန်နှင့် ဒဏ်ရာပြန်လည်ကောင်းမွန်လာရေး ကူညီပေးရန်	사용자 အလုပ်ရှင်
건강 보험 ကျန်းမာရေးအာမခံ	질병, 부상에 대한 예방, 진단, 치료, 사망 및 보건 증진 ရောဂါနှင့် ထိခိုက်မှုများ ကြိုတင်ကာကွယ်ခြင်း၊ ဆေးစစ်ခြင်း၊ ကုသခြင်း၊ သေဆုံးခြင်း စသည့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးစေရန်	사용자, 외국인 근로자 အလုပ်ရှင်နှင့် နိုင်ငံ ခြားသားအလုပ်သမား
국민 연금 ပင်စင်အာမခံ	노령, 장애, 사망 등으로 소득이 없는 당사자 및 유족의 생활 보장 အသက်ကြီးလာခြင်း၊ မသန်စွမ်းတော့ခြင်း၊ သေဆုံးခြင်း စသည့် အကြောင်းများကြောင့် ဝင်ငွေမရှိတော့သူများနှင့် ကျန်ရစ်သူပိသားစုများ၏ ဘဝရပ်တည်မှုအတွက် ထောက်ပံ့ပေးရန်	사용자, 외국인 근로자 အလုပ်ရှင်နှင့် နိုင်ငံ ခြားသားအလုပ်သမား
귀국 비용 보험 ပြည်တော်ပြန်စရိတ်အာမခံ	외국인 근로자의 귀국 시 필요한 비용 충당 နိုင်ငံခြားသား အလုပ်သမားများ ပြည်တော်ပြန်သည့်အခါ လိုအပ်သည့်စရိတ် ပံ့ပိုးရန်	외국인 근로자 နိုင်ငံခြားသား အလုပ်သမား
상해 보험 ထိခိုက်ဒဏ်ရာအာမခံ	업무상 재해 이외의 외국인 근로자의 사망 · 질병 대비 အလုပ်ခွင်ထိခိုက်မှု မဟုတ်သော နိုင်ငံခြားသား အလုပ်သမား သေဆုံးမှုနှင့် ရောဂါဘယများအတွက် ကြိုတင်ပြင်ဆင်ရန်	외국인 근로자 နိုင်ငံခြားသား အလုပ်သမား
출국 만기 보험 သက်တမ်းပြည့် ပြည်တော်ပြန်အာမခံ	중소기업의 퇴직금 일시 지급에 따른 부담 완화 အသေးစားနှင့်အလတ်စားလုပ်ငန်းများမှ လုပ်သက်ဆုံးရှုံးမှုကို တစ်ကြိမ်တည်း ပေးသွင်းရသည့် ဝန်ထုပ်ဝန်ပိုးကို လျော့ချပေးရန်	사용자 အလုပ်ရှင်
임금 체불 보증 보험 လစာမရရှိမှုအာမခံ	외국인 근로자에 대한 임금 체불 대비 နိုင်ငံခြားသား အလုပ်သမားမှ လစာ မရရှိမှုကို ဖြေရှင်းရန်	사용자 အလုပ်ရှင်

보증 보험금 신청 및 수령 အာမခံကြေး လျှောက်ထားခြင်းနှင့် ရယူခြင်း

외국인 근로자는 사업장에서 임금체불이 발생한 경우 고용노동부 고용센터 또는 근로감독과에 임금 체불 사실을 신고 하여 확인을 받은 후, 한국산업인력공단에 보험금 지급을 신청할 수 있습니다. 보험기간 이내에 임금체불이 아닌 기타 사유(이탈, 출국, 사망 등)로 외국인 근로자와 근로 계약이 해지된 경우 사용하는 보험금 사업자(서울보증보험)에 대해 납입한 보험료 중 경과 보험료(최저 보험료)를 제외한 미경과 보험료에 대해 환급을 받을 수 있습니다.

နိုင်ငံခြားသား အလုပ်သမားသည် အလုပ်ခွင်တွင် လစာ မရရှိမှု ဖြစ်ပွားခဲ့သော် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားစင်တာ သို့မဟုတ် အလုပ်သမားကြီးကြပ်ရေးရုံးသို့ လစာမရရှိမှုကို တိုင်ကြား၍ စစ်ဆေးစေပြီး ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနသို့ အာမခံကြေးကို လျှောက်ထားနိုင်သည်။ အာမခံကာလအတွင်း လစာမရရှိမှု မဟုတ်ဘဲ အခြား အကြောင်းရင်း(အလုပ်မှ ထွက်ပြေးခြင်း၊ မိမိနိုင်ငံသို့ ပြန်သွားခြင်း၊ သေဆုံးခြင်း)ကြောင့် နိုင်ငံခြားသား အလုပ်သမားနှင့် အလုပ်စာချုပ် ပျက်ပြယ်သွားခဲ့သော် အာမခံကုမ္ပဏီ(ဆိုးလ်အာမခံ)သို့ ပေးသွင်းခဲ့သော အာမခံကြေး အနက်မှ အပိုအာမခံကြေး(အနိမ့်ဆုံး အာမခံကြေး)ကို ဖယ်၍ မူလအာမခံကြေးကို တောင်းခံရရှိနိုင်သည်။



မေးခွန်း ၁ နဲ့ ၂ ကတော့ အသံဖိုင်ကို နားထောင်ပြီး သူတို့ ဘာအကြောင်း ပြောနေတယ်ဆိုတာ ရွေးပေးရတာဖြစ်ပါတယ်။ နံပါတ် ၃ ကတော့ မေးခွန်းရဲ့ အဖြေအနေနဲ့ ကိုက်ညီတာကို ရွေးပေးရမှာဖြစ်ပါတယ်။ သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

[1~2] 다음을 듣고 무엇에 대한 대화인지 고르십시오.

အောက်ပါတို့ကို သေချာ နားထောင်ပြီး ဘာအကြောင်း ပြောနေတာလဲဆိုတာ ရွေးပါ။



- 1. ① 보험 가입 ② 보험금 납입 ③ 보험금 환급 ④ 보험금 청구
- 2. ① 내역서 ② 진단서 ③ 청구서 ④ 영수증

3. 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး သင့်တော်တဲ့ အဖြေကို ရွေးပါ။

- ① 네, 매달 보험료를 내요. ② 네, 지금 식사 중이에요.
- ③ 네, 귀국 전에 신청하려고요. ④ 네, 입국하자마자 가입했어요.



မေးခွန်း ၄ နဲ့ ၅ ကတော့ အသံဖိုင်ကို နားထောင်ပြီး မေးခွန်းရဲ့ အဖြေကို ရွေးပေးရမှာပါ။ အသံဖိုင်ကို နားမထောင်ခင် မေးခွန်းတွေကို အရင် ဖတ်ကြည့်ပါ။

[4~5] 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပါ။

- 4. 두 사람이 이야기하는 보험은 무엇입니까?
သူတို့ နှစ်ယောက်က ဘာ အာမခံအကြောင်း ပြောနေတာလဲ။
- ① 산재 보험 ② 상해 보험 ③ 귀국 비용 보험 ④ 출국 만기 보험
- 5. 두 사람은 무엇에 대해 이야기하고 있습니까?
သူတို့ နှစ်ယောက်က ဘာ အကြောင်း ပြောနေကြတာလဲ။
- ① 병원비 ② 치료비 ③ 휴업 급여 ④ 장애 보상금

👂 **듣기 대본** **စာသား**

1. **남:** 보험을 들려고 하는데요. အာမခံ စာရင်းသွင်းမလိုပါ။
여: 네, 이쪽에 앉으세요. ဟုတ်ကဲ့၊ ဒီဘက်မှာ ထိုင်ပါ။
2. **여:** 보험금을 청구할 때 어떤 치료를 받았는지 볼 수 있는 서류가 필요하다고 해요.
အာမခံကြေးကို တောင်းခံတဲ့အခါ ဘယ်လို ကုသမှုမျိုး ခံယူခဲ့တယ်ဆိုတာ ကြည့်လိုရတဲ့ စာရွက်စာတမ်း လိုတယ်လို့ ပြောပါတယ်။
남: အ, ဒါက ဘာပဲ။ ဘာပဲ။ အဲဒီ စာရွက်စာတမ်းက ဆေးရုံကနေ ထုတ်ယူလိုရပါတယ်။
3. **남:** အာမခံကြေးကို တောင်းထားတာလား။
4. **남:** ဒီ ဖြစ်ရပ်က မဖြစ်မနေ ထားရမယ့် အာမခံလား။
여: နေ, နေ့စဉ် အလုပ်မှာ အန္တရာယ် ရှိနေတာမဟုတ်ဘူး။ မဖြစ်မနေ ထားရမှာပေါ့။
ဟုတ်ကဲ့၊ အလုပ်ခွင် မဟုတ်ဘဲ နေရာမှာ ထိခိုက်နိုင်တယ်မဟုတ်လား။ မဖြစ်မနေ ထားရမှာပေါ့။
5. **여:** ဘာလို့ အလုပ်ခွင် မဟုတ်ဘဲ နေရာမှာ ထိခိုက်နိုင်တယ်မဟုတ်လား။
남: နေ့စဉ် အလုပ်မှာ အန္တရာယ် ရှိနေတာမဟုတ်ဘူး။
남: နေ့စဉ် အလုပ်မှာ အန္တရာယ် ရှိနေတာမဟုတ်ဘူး။
남: နေ့စဉ် အလုပ်မှာ အန္တရာယ် ရှိနေတာမဟုတ်ဘူး။
남: နေ့စဉ် အလုပ်မှာ အန္တရာယ် ရှိနေတာမဟုတ်ဘူး။

정답 1. ① 2. ② 3. ③ 4. ② 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-54**

1. **대화**를 듣고 질문에 알맞은 것을 고르십시오.

သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

여자는 지금 어디에 있습니까?

မိန်းကလေးက အခု ဘယ်မှာရှိနေလဲ။

- ① 병원
- ② 상담소
- ③ 사무실
- ④ 보험회사

👂 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

- 남:** 모니카 씨, 그동안 고생 많았어요. 미안하네요. **여:** 고맙습니다, 사장님. 내일이면 퇴원할 수 있대요.
남: 빨리 나아서 정말 다행이에요. 건강보험이 있으니까 입원비 걱정은 하지 마세요.
여: 네, 정말 감사합니다. **남:** 고맙습니다. **여:** 고맙습니다.


정답 1. ①




မေးခွန်း ၁ နဲ့ ၂ က ပုံနဲ့ ကိုက်ညီတဲ့ ဝါကျကို ရွေးပေးရမှာဖြစ်ပါတယ်။ ဝါကျကို သေချာ ဖတ်ကြည့်ပြီး အဖြေမှန်ကို ရွေးပါ။

[1~2] 다음 그림을 보고 맞는 문장을 고르십시오.

အောက်က ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ ဝါကျကို ရွေးပါ။

1.  ① 사망했어요. ② 장애가 남았어요.
 ③ 질병에 걸렸어요. ④ 상해를 입었어요.

2.  ① 영수증입니다. ② 내역서입니다.
 ③ 청구서입니다. ④ 진단서입니다.

환자명	김민준
성별	남
진찰비	12,000
입원료	135,000
소계	147,000



မေးခွန်း ၃ နဲ့ ၄ ကတော့ ကွက်လပ်ထဲ ဖြည့်ရမယ့် သင့်တော်တဲ့ စကားလုံးကို ရွေးပေးရမှာပါ။ မေးခွန်း ၅ ကတော့ စကားပြောကို ဖတ်ပြီး မေးခွန်းကို ဖြေရမှာပါ။ သေချာ ဖတ်ကြည့်ပြီး မေးခွန်းတွေကို ဖြေပါ။

3. 보험금을 _____ 먼저 보험금을 청구해야 합니다.
အာမခံကြေး ထုတ်ယူမယ်ဆိုရင် အရင်ဆုံး အာမခံကြေးကို တောင်းခံရပါမယ်။

- ① 내려면 ② 타려면 ③ 신청하려면 ④ 지급하려면

4. 이 보험은 _____ 이/가 되면 그동안 낸 보험금을 전부 돌려 받을 수 있습니다.
ဒီ အာမခံကြေးကတော့ သက်တမ်းပြည့်သွားတဲ့အခါ ဒီနေ့အထိ ပေးသွင်းခဲ့တဲ့ အာမခံကြေးကို အကုန် ပြန်ရနိုင်ပါတယ်။

- ① 만기 ② 신청 ③ 소멸 ④ 보상

5. 다음 질문에 답하십시오. အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

여: 다쳐서 일도 못하고 생활이 어려워져서 어떡해요.
 ဒဏ်ရာရပြီး အလုပ်လည်း မလုပ်နိုင်၊ ဘဝရပ်တည်မှုလည်း ခက်ခဲ၊ ဒုက္ခပါပဲ။
 남: 그래도 보험금으로 평균 임금의 70%를 받을 수 있으니까 다행이에요.
 ဒါပေမဲ့ အာမခံကြေးက ပုံမှန် လုပ်အားခရဲ့ ၇၀% ရနိုင်သေးလို့ တော်သေးတာပေါ့။

두 사람은 무엇에 대해 이야기를 하고 있습니까? သူတို့က ဘာအကြောင်း ပြောနေကြတာလဲ။

- ① 병원비 ② 치료비 ③ 휴업 급여 ④ 장애 보상금

정답 1. ② 2. ① 3. ② 4. ① 5. ③



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်ထဲ ဖြည့်ရမယ့် အမှန်ဆုံး အဖြေကို ရွေးပါ။

- 귀국할 때 필요한 비용을 준비하려면 귀국 비용 보험에 _____ 것이 좋습니다.
ကိုယ့်နိုင်ငံကို ပြန်တဲ့အခါ လိုအပ်တဲ့ ကုန်ကျစရိတ်ကို ပြင်ဆင်မယ်ဆိုရင် ပြည်တော်ပြန်အာမခံ သွင်းထားတာကောင်းပါတယ်။

① 기부하는 ② 가입하는 ③ 보상하는 ④ 지급하는
- 우리 회사는 동료들끼리 아주 친하게 지냅니다. 그래서 저는 _____ 직장 생활을 하고 있습니다.
ကျွန်တော်တို့ ကုမ္ပဏီကတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အရမ်း ရင်းနှီးကြပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ပျော်ရွှင်စွာနဲ့ အလုပ်ခွင်ဘဝကို ဖြတ်သန်းနေပါတယ်။

① 즐겁게 ② 외롭게 ③ 즐겁지만 ④ 외롭지만
- 보호복을 입지 않고 일을 하면 위험합니다. 조금 불편하더라도 꼭 입고 작업해야 _____.
အကာအကွယ်ဝတ်စုံကို မဝတ်ဘဲ အလုပ်လုပ်ရင် အန္တရာယ်များပါတယ်။
နည်းနည်း အနေခက်ပေမဲ့လည်း မဖြစ်မနေ ဝတ်ပြီး အလုပ်လုပ်မှ ဘေးကင်းမှာပါ။

① 편리합니다 ② 복잡합니다 ③ 안전합니다 ④ 시원합니다

정답 1. ② 2. ① 3. ③



발음 အသံထွက် P-30

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

ကြိယာစကားလုံးရဲ့ အသတ် 'ㄴ, ㅁ' ရဲ့ အနောက်မှာ 'ㄱ, ㄷ, ㅅ, ㅈ' နဲ့ စတဲ့ စကားဆက်(သဒ္ဒါ)တွေ ရှိရင် [ㄱ], [ㄷ], [ㅅ], [ㅈ] အသံကို ပြောင်းသွားပါတယ်။

- (신발을) 신고, (아기를) 안다
- (실을) 감자, (음식이) 남고
- 운동화를 신고 왔어요. / 땀을 많이 흘렸으니까 머리를 감자



급여 명세서를 확인해 보세요

လစာ ပြေစာကို စစ်ကြည့်ပါ။

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက် လစာ ပြေစာ စစ်ဆေးခြင်း၊ လုပ်အားခ စစ်ဆေးခြင်း
- အသုံးချသင်ခန်းစာ လစာ ပြေစာ ဖတ်ရှုခြင်း
- ဝေါဟာရ လစာ၊ အခွန်နှင့် လုပ်အားခများ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု လခ



대화 1 စကားပြော ၁

Track 169



သူတို့ နှစ်ယောက် လစာအကြောင်း ပြောနေကြပါတယ်။ အသားတင်ရရှိငွေကို ဘယ်လို ခေါ်သလဲ သိလား။ အရင်ဆုံး စကားပြောကို နှစ်ကြိမ် နားထောင်ကြည့်ပါ။

통장

ဘဏ်စာအုပ်

- 통장을 확인하다
- ဘဏ်စာအုပ်ကို စစ်ကြည့်သည်

민수 이반 씨, **통장** 확인해 봤어요? 월급이 들어왔을 텐데요. အိဗန်၊ ဘဏ်စာအုပ် စစ်ကြည့်ပြီးပြီလား။ လစာ ဝင်နေလောက်ပြီ။

이반 네, 그런데 생각보다 적은 것 같아요. 계약서에서 본 금액이 아니더라고요. ဟုတ်ကဲ့၊ ဒါပေမဲ့ ထင်ထားတာထက် နည်းနေသလားလို့။ စာချုပ်မှာ တွေ့ခဲ့တဲ့ ငွေပမာဏ မဟုတ်ဘူး။

각종

အမျိုးမျိုး

지은 아, 그건 **각종** 보험과 세금 때문이에요. 계약된 임금에서 세금하고 보험료를 뺀 만큼 받거든요.

အာ၊ အဲဒါက အာမခံကြေး မျိုးစုံနဲ့ အခွန်ကြောင့်ပါ။ စာချုပ်ထားတဲ့ လစာထဲက အခွန်နဲ့ အာမခံကြေးကို နှုတ်ပြီး ကျန်သလောက် ရတာမို့ပါ။

이반 아, 계약서의 임금을 모두 받는 게 아니군요.

အာ၊ စာချုပ်က လစာကို အကုန် ရတာ မဟုတ်ဘူးပေါ့။

지은 네, 급여 명세서를 보면 실수령액이라는 게 있는데, 그게 이반 씨가 **실제로** 받는 돈이에요.

ဟုတ်ကဲ့၊ လစာ ပြေစာကို ကြည့်လိုက်ရင် အသားတင် လက်ခံရရှိတဲ့ ငွေပမာဏဆိုတာ ရှိပါတယ်။ အဲဒါ အိဗန် တကယ် လက်ခံရရှိတဲ့ ငွေပါ။

실제로

တကယ်(တမ်း)

이반 그렇군요. 다시 급여 명세서를 확인해 봐야겠어요. 고마워요. ဟုတ်လား။ အဲလိုလား။ လစာ ပြေစာကို တစ်ခေါက် စစ်ကြည့်ဦးမှပဲ။ ကျေးဇူးပါပဲ။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါဦး။

1. 이반 씨가 계약된 임금보다 임금을 적게 받은 이유는 뭐예요?
အိဗန်က စာချုပ်ထားတဲ့ လစာထက် နည်းပြီး ရတဲ့ အကြောင်းရင်းက ဘာလဲ။
2. 실제로 받는 돈을 알고 싶으면 급여 명세서에서 무엇을 봐야 해요?
တကယ်တမ်း ရတဲ့ ငွေကို သိချင်ရင် လစာပြေစာမှာ ဘာကို ကြည့်ရမလဲ။

정답

1. 계약된 임금에서 세금하고 보험료를 뺀 만큼 받기 때문이에요. 2. 실수령액이라고 해요.



အပို ၁ ဝေါဟာရ ၁


ငွေကြေးနှင့် အခွန်များ




သင့်ရဲ့ ပြောစာထဲမှာ ဘာတွေ တွေ့လဲ။ ဘာတွေကို စစ်ကြည့်ရမလဲဆိုတာ ကြည့်ကြရအောင်။




ငွေကြေး စာရင်းစာရွက်
လစာပြေစာ




ငွေကြေး အကျခံ
လစာ အသေးစိတ်



အခွန်
အခြေခံလစာ




အကျခံ
အသားတင်လက်ခံရရှိငွေ




အခွန်
အခွန်



အကျခံ
ထမင်းစရိတ်



အကျခံ
စုစုပေါင်း ငွေပမာဏ



အကျခံ
ဖြတ်တောက်သည်



အပေးငွေ
အပိုဆုကြေး



အပေးငွေ
သက်ပြည့်ဆုကြေး



အပေးငွေ
နိုင်ငံတော်ပင်စင်



အပေးငွေစာရွက်
နှစ်ချုပ်စာရင်း






အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။





1. 그림을 보고 <보기>처럼 대화를 완성하세요.

ပုံကို ကြည့်ပြီး ဥပမာထဲကလို ဝါကျကို ဖြည့်စွက်ကြည့်ပါ။

보기

가: 급여 명세서에서 뭘 확인해야 해요?
 လစာ ပြောထဲမှာ ဘာကို စစ်ကြည့်ရမလဲ။
 나: 세금이 맞는지 잘 계산해 보세요.
 အခွန် မှန်သလားဆိုတာ သေချာ တွက်ကြည့်ပါ။



1)  2)  3)  4) 

2. 빈칸에 맞는 표현을 골라 대화를 완성하세요.

တွက်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး ဝါကျကို ဖြည့်စွက်ပါ။

1) 가: 이번 달에는 월급이 조금 많은 것 같아요.
 ဒီလမှာတော့ လစာက နည်းနည်း များသလိုပဲ။
 나: 곧 있으면 추석이니깐 _____ 이 같이 나왔을 거예요.
 မကြာခင် ချုံဆော့(ကောက်သစ်စားပွဲ)ပွဲတော်မို့လို့ အပိုဆုကြေးပါ အတူ ထည့်ပေးလိုက်တာနော်မယ်။

- ① 상여금 ② 퇴직금

2) 가: 주민세하고 소득세는 뭐예요? နေထိုင်မှုအခွန်နဲ့ ဝင်ငွေအခွန်က ဘာတွေလဲ။
 나: 그건 월급에 대한 기본적인 _____ 이예요/예요.
 အဲဒါက လစာနဲ့ဆိုင်တဲ့ အခြေခံ အခွန်တွေပါ။

- ① 세금 ② 보험료

3) 가: 급여 명세서에서 실제로 받는 돈을 확인하려면 뭘 봐야 해요?
 လစာ ပြောထဲမှာ တကယ်တမ်း ရရှိမယ့်ငွေကို စစ်ချင်ရင် ဘာကို ကြည့်ရမလဲ။
 나: _____ 이라고 쓰여 있는 부분을 보세요.
 အသားတင်လက်ခံရရှိငွေမာကလို့ ရေးထားတဲ့ နေရာကို ကြည့်ပါ။

- ① 실수령액 ② 공제 총액

4) 가: 보너스는 어떻게 계산해요? အပိုဆုကြေးကို ဘယ်လို တွက်လဲ။
 나: 보통은 _____ 을 기준으로 100%, 200% 이렇게 계산해요.
 ပုံမှန်ကတော့ အခြေခံလစာကို စံထားပြီး ၁၀၀% ၂၀၀% အဲလို တွက်ပါတယ်။

- ① 수당 ② 기본급

정답

1. 1) 가: 급여 명세서에서 뭘 확인해야 해요?	나: 총액이 맞는지 잘 계산해 보세요.
2) 가: 급여 명세서에서 뭘 확인해야 해요?	나: 실수령액이 맞는지 잘 계산해 보세요.
3) 가: 급여 명세서에서 뭘 확인해야 해요?	나: 기본급이 맞는지 잘 계산해 보세요.
4) 가: 급여 명세서에서 뭘 확인해야 해요?	나: 식대가 맞는지 잘 계산해 보세요.
2. 1) ① 2) ① 3) ① 4) ②	



အခုတလော ခန်းတစ်ယောက် အလုပ် အရမ်း များနေပါတယ်။ ဒါကြောင့်မို့ သူဟာ ညမှာ အိုဗာတိုင်တွေ လုပ်နေရပါတယ်။ စကားပြောကို နှစ်ခေါက် နားထောင်ကြည့်ပါ။ ခန်းနဲ့ အမျိုးသမီးဝန်ထမ်းတို့ ဘာပြောနေကြသလဲ။

여직원 칸 씨, 안녕하세요. 요즘 많이 바쁘지요?
ခန်း၊ မင်္ဂလာပါ။ အခုတလော အရမ်း အလုပ်များတယ်မဟုတ်လား။

칸 네, 일이 많아서 지난주에도 계속 야근을 했어요.
ဟုတ်ကဲ့၊ အလုပ် များလို့ ပြီးခဲ့တဲ့ အပတ်ကလည်း ဆက်တိုက် ညအထိ အလုပ်လုပ်ခဲ့ရတယ်။

일이 몰리다
အလုပ်တွေ ပြိုကျသည်

여직원 그러게요. 곧 **명절**이라서 **그런지** 일이 몰리네요.
အင်းလေနော်။ မကြာခင် ပွဲတော်မို့လို့လားမသိဘူး အလုပ်တွေ ပြိုကျနေတယ်။

-아서/어서 그런지
-လို့လားမသိဘူး။
ကြိုယာ၊ နာမဝိသေသန၊ 'နာမ်+이다' စတာတွေနဲ့ တွဲဆက်ပြီး မသေချာတဲ့ အကြောင်း ပြချက်ကို ဖော်ပြတာဖြစ်ပါတယ်။
• 오늘은 날씨가 좋아서 그런지 공원에서 산책하는 사람들이 많네요. ဒီနေ့ ရာသီဥတု သာယာလို့လား မသိဘူး။ ပန်းခြံထဲမှာ လမ်းလျှောက်တဲ့သူတွေ များတယ်။

칸 그래도 야근 수당도 받고 상여금도 받으니까 이번 달은 부자 되겠어요.
ဒါပေမဲ့လည်း အချိန်ပို လုပ်အားခလည်း ရ။ အပိုဆုကြေးလည်း ရတော့ ဒီလတော့ သူဌေးဖြစ်ပြီ။

여직원 하하, 휴일에는 좀 쉬세요. 돈도 좋지만 건강도 챙기셔야죠.
ဟားဟား၊ ပိတ်ရက်မှာတော့ နည်းနည်း နားပေါ့။ ငွေလည်း အရေးကြီးပေမဲ့ ကျန်းမာရေးလည်း ဂရုစိုက်ရမယ်။

칸 그렇게요. 고마워요.
ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။



ဒီတစ်ခါတော့ မိမိကိုယ်ကို ခန်းနဲ့ အမျိုးသမီးဝန်ထမ်းလို့ သဘောထားပြီး စကားပြောကို လိုက်ဆိုကြည့်ပါ။ ပြီးရင် အောက်က မေးခွန်းတွေကို ဆက်ဖြေကြည့်ပါ။

1. 칸 씨는 왜 계속 야근을 했어요?
ခန်းက ဘာလို့ ဆက်တိုက် ညအထိ အလုပ်လုပ်ခဲ့တာလဲ။
2. 칸 씨가 여직원에게 이번 달은 부자가 되겠다고 한 이유는 뭐예요?
ခန်းက အမျိုးသမီးဝန်ထမ်းကို ဒီလ သူဌေးဖြစ်ပြီလို့ ဘာကြောင့် ပြောတာလဲ။


정답 1. 일이 많았어요.
2. 이번 달에는 야근 수당도 받고 상여금을 받기 때문이에요.



လုပ်အားခန့် သက်ဆိုင်တဲ့ စကားလုံးတွေကို သင်ယူကြည့်ရအောင်။



법정 근로 시간
တရားဝင်အလုပ်ချိန်



연장 근로 시간
အချိန်ပို



야간 근로 시간
ညပိုင်း အလုပ်ချိန်



휴일 근로 시간
ပိတ်ရက်အလုပ်ချိန်



수당을 받다
လုပ်အားခ ရရှိသည်



포함되다
ပါပြီးသားဖြစ်သည်



별도로 지급하다
သီးသန့်ပေးသည်



가불하다
ကြိုပေးသည်

한시간: 5,210 원
두 시간: 10,420 원
세 시간: 15,640 원
...
...

시급
တစ်နာရီ
လုပ်အားခ

하루: 41,680 원
이틀: 83,360 원
...
...

일당
တစ်ရက်လုပ်အားခ

2012년 4,580 원
2013년 4,860 원
2014년 5,210 원
...
...

최저임금
အနိမ့်ဆုံးလုပ်အားခ



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ရအောင်။

1. 빈칸에 맞는 표현을 골라 대화를 완성하세요.

ကွက်လပ်တွင် ကိုက်ညီသော စကားလုံးကိုရွေးပြီး စကားပြောကို ဖြည့်စွက်ပါ။

1)

가: 야간 근로 수당은 얼마예요? **ညပိုင်း** လုပ်အားခက ဘယ်လောက်လဲ။

나: 일한 시간만큼 줘요. 하지만 일반 근무 시간의 _____ 보다는 높아요.

အလုပ်လုပ်ခဲ့တဲ့ အချိန်အတိုင်း ပေးပါတယ်။ ဒါပေမဲ့ ပုံမှန် အလုပ်ချိန်ရဲ့ တစ်နာရီ လုပ်အားခထက်တော့ များတယ်။

① 시급

② 세금

2) 가: 수당은 언제 받을 수 있어요? လုပ်အားခတွေကို ဘယ်တော့ ရနိုင်သလဲ။
 나: 보통은 월급에 _____ 나오니까 월급하고 같이 지급돼요.
 ပုံမှန်ကတော့ လစာနဲ့ ပေါင်းထည့်ပေးတာမို့ လစာနဲ့ အတူ ရပါတယ်။

- ① 가불해 ② 포함돼




3) 가: 이번 달에는 수당이 안 나온 것 같아요. ဒီလ လုပ်အားခ မဝင်လာသလိုပဲ။
 나: 네, 경리과에서 문제가 있어서 이번 달만 _____.
 හုတ်ကဲ့၊ ငွေကိုင်ဌာနမှာ အခက်အခဲရှိလို့ ဒီလတစ်လတော့ သီးသန့် ပေးမယ်တဲ့။

- ① 수당을 받는대요 ② 별도로 지급한대요

4) 가: 시급은 얼마예요? တစ်နာရီလုပ်အားခက ဘယ်လောက်လဲ။
 나: 보통은 _____ 을 기준으로 계산하면 돼요.
 ပုံမှန်ကတော့ အခြေခံလုပ်အားခကို စံအဖြစ် တွက်ရင် ရပါတယ်။

- ① 일당 ② 최저임금

2. 그림을 보고 알맞은 말을 연결하세요.
 ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ တွဲဆက်ပါ။



- ㉠ 야간 근로 시간 ㉡ 법정 근로 시간 ㉢ 연장 근로 시간 ㉣ 휴일 근로 시간

정답 1. 1) ① 2) ② 3) ② 4) ② 2. ㉠-㉡ ㉡-㉢ ㉢-㉠ ㉣-㉣

유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

일손이 부족해요. လူအင်အား မလောက်ငှဘူး။
 가: 요즘은 주문이 많아요. အခုတလော အော်ဒါတွေ များလိုက်တာ။
 나: 네, **일손이 부족해요.** හုတ်ကဲ့၊ **လူအင်အား မလောက်တော့ဘူး။**



활동 **အသုံးချသင်ခန်းစာများ**

이반 씨의 급여 명세서입니다. 잘 읽고 질문에 답하세요.

အိဗန်ရဲ့ လစာ ပြေစာ ဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းတွေကို ဖြေကြည့်ပါ။

2014년 6월분 급여 명세서 ၂၀၁၄ ခုနှစ်၊ ဇွန်လအတွက် လစာ ပြေစာ					
성명: 이반 အမည် - အိဗန်	사원번호: 20130213 ဝန်ထမ်းကတ်အမှတ် - 20130213	급여산정기간: 2014년 6월 1일 ~ 6월 30일 လစာတွက်ချက်ကာလ - 2014.06.01~06.30			
은행 차관	한국은행 ကိုရီးယားဘဏ်	계좌번호 차관 ဘဏ်စာရင်းအမှတ်	123-4567-898990		
세부내역 အသေးစိတ်					
급여 내역 လစာ အသေးစိတ်		세금 내역 အခွန် အသေးစိတ်		공제 내역 ဖြတ်ငွေ အသေးစိတ်	
기본급 အခြေခံလစာ	1,088,890원	소득세 ဝင်ငွေခွန်	10,888원	국민연금 နိုင်ငံတော်ပင်စင်	55,252원
연장 근로 수당 အချိန်ပိုလုပ်အားခ	36,470원	주민세 နေထိုင်မှုအခွန်	1,088원	건강 보험 ကျန်းမာရေးအာမခံ	19,890원
야간 근로 수당 ညဆိုင်းလုပ်အားခ	46,890원			고용 보험 အလုပ်အာမခံ	5,252원
휴일 근로 수당 ပိတ်ရက်လုပ်အားခ	0원				
식대 ထမ်းစရိတ်					
급여 총액 လစာစုစုပေါင်း	1,172,250(원)	세금 총액 အခွန် စုစုပေါင်း	11,976(원)	공제 총액 စုစုပေါင်းဖြတ်ငွေ	80,394(원)
실수령액 အသားတင်ရငွေ				1,079,880(원)	

1. 이반 씨가 이번 달에 실제로 받은 돈은 얼마입니까?

အိဗန် ဒီလ အသားတင် ရငွေ ဘယ်လောက် ဖြစ်ပါသလဲ။

- ① 1,088,890원
- ② 1,079,880원
- ③ 1,172,250원
- ④ 1,197,600원

2. 급여 명세서에 대한 설명으로 알맞은 것을 고르십시오.

လစာ ပြေစာထဲက ရှင်းလင်းချက်တွေနဲ့ ကိုက်ညီတာကို ရွေးပါ။

- ① 이반 씨는 세금으로 10,888원을 냈습니다.
- ② 이반 씨는 고용보험에 가입하지 않았습니다.
- ③ 이반 씨는 법정 근로 시간 이외에 일을 했습니다.
- ④ 이반 씨가 2013년 6월에 일한 것에 대한 임금입니다.

정답 1. ② 2. ③



월급

လစာ

월급을 받는 방법

လစာကို တစ်လကို တစ်ကြိမ် အလုပ်လုပ်ခဲ့တဲ့ အဖိုးအခကို လက်ခံခြင်း ဖြစ်ပါတယ်။ လစာကတော့ ပုံမှန်အားဖြင့် ကိုရီးယားမှာ ဖွင့်ထားတဲ့ ဘဏ်စာအုပ်ထဲကို တန်းပြီး ငွေထည့်ပေးပါတယ်။ လစာကို ငွေသားနဲ့ ကိုယ်တိုင် လက်ခံတာထက် ဘဏ်စာအုပ်ထဲကို အကောင့်ကနေ ငွေလွှဲပြီးတော့ လက်ခံတာက စိတ်ချရပါတယ်။ နောက်ပြီး လစာကို လက်ခံတဲ့အခါ အခြေခံလစာနဲ့ လုပ်ခဝင်ငွေ၊ ဖြတ်ငွေ အသေးစိတ်ကို ရေးသားထားတဲ့ လစာ ပြေစာကို အတူ လက်ခံပြီး ငွေပမာဏ တိကျမှန်ကန်သလားဆိုတာ စစ်ဆေးကြည့်တာ ကောင်းပါတယ်။

월급 계산하기

လစာကို အခြေခံလစာနဲ့ လုပ်ခဝင်ငွေဆိုပြီး ခွဲထားပါတယ်။ အခြေခံလစာကတော့ အခြေခံလုပ်ခဝင်ငွေထက် များအောင် ဖြတ်ပေးရပါတယ်။ လုပ်ခဝင်ငွေကတော့ အချိန်ပို လုပ်ခဝင်ငွေ၊ ညပိုင်း လုပ်ခဝင်ငွေ၊ ပိတ်ရက် လုပ်ခဝင်ငွေဆိုပြီး ရှိပါတယ်။ လုပ်ခဝင်ငွေ အသီးသီးကတော့ တစ်နာရီ လုပ်ခဝင်ငွေရဲ့ ၁.၅ ဆနဲ့ တွက်ရပါတယ်။ လုပ်ခဝင်ငွေရဲ့ စံနဲ့ တွက်ချက်ပုံကတော့ အကြမ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါတယ်။

수당 လုပ်ခဝင်ငွေ	기준 စံသတ်မှတ်ချက်	공제 내역 ပေးငွေ အသေးစိတ်
연장 근로 အချိန်ပို လုပ်ခြင်း	1일 8시간 초과 일할 경우 ၁ရက် ၈နာရီထက် ကျော်လုပ်လျှင်	기준 시급×근로 시간×1.5배 တစ်နာရီလုပ်ခဝင်ငွေ×အလုပ်ချိန်×1.5ဆ
야근 근로 ညပိုင်း လုပ်ခြင်း	밤 10시부터 새벽 6시 사이에 일할 경우 ည ၁၀နာရီမှ မနက် ၆နာရီအတွင်း အလုပ်လုပ်လျှင်	기준 시급×근로 시간×2배 တစ်နာရီလုပ်ခဝင်ငွေ×အလုပ်ချိန်×2ဆ
휴일 근로 ပိတ်ရက် လုပ်ခြင်း	휴일에 일할 경우 ပိတ်ရက်တွင် အလုပ်လုပ်လျှင်	기준 시급×근로 시간×1.5배 တစ်နာရီလုပ်ခဝင်ငွေ×အလုပ်ချိန်×1.5ဆ
휴일 연장 ပိတ်ရက် အချိန်ပို	휴일에 8시간 이상 일할 경우 ပိတ်ရက်မှာ ၈နာရီထက် ပိုပြီး အလုပ်လုပ်လျှင်	기준 시급×근로 시간×2배 တစ်နာရီလုပ်ခဝင်ငွေ×အလုပ်ချိန်×2ဆ
휴일 야간 ပိတ်ရက် ညပိုင်း	휴일밤 10시부터 새벽 6시 사이에 일할 경우 ပိတ်ရက်မှာ ည ၁၀နာရီမှ မနက် ၆နာရီအတွင်း အလုပ်လုပ်လျှင်	기준 시급×근로 시간×2.5배 တစ်နာရီလုပ်ခဝင်ငွေ×အလုပ်ချိန်×2.5ဆ

최저 임금제

အနိမ့်ဆုံး လုပ်ခဝင်ငွေ ဥပဒေ
 근로자들의 생활 안전을 위해 임금의 최저 기준을 법으로 보장하는 제도입니다. 최저 임금은 매년 발표하며, 매년 그 금액이 다릅니다.

အလုပ်သမားများရဲ့ ဘဝ တည်ငြိမ်မှုအတွက် အနိမ့်ဆုံးလုပ်ခဝင်ငွေ စံကို ဥပဒေနဲ့ ထိန်းကွပ်ပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။ အနိမ့်ဆုံး လုပ်ခဝင်ငွေကို နှစ်စဉ် ထုတ်ပြန်ကြေညာပြီး ငွေပမာဏက နှစ်တိုင်း ကွာခြားပါတယ်။

구분 ခုနှစ်	시간급 တစ်နာရီ လုပ်ခဝင်ငွေ	월급 (8시간 근무) တစ်ရက်တာ လုပ်ခဝင်ငွေ (၈နာရီစာ)	월급 လစာ	
			주 40시간제 (5인 이상 사업장) တစ်ပတ် နာရီ ၄၀ (ဝန်ထမ်း ၅ဦးနှင့်အထက် စက်ရုံ)	주 44시간제 (4인 이하 사업장) တစ်ပတ် ၄၄ နာရီ (ဝန်ထမ်း ၄ဦးနှင့်အောက် စက်ရုံ)
2011년	4,320원	34,560원	902,880원	976,320원
2012년	4,580원	36,640원	957,220원	1,035,080원
2013년	4,860원	38,880원	1,015,740원	1,098,360원
2014년	5,210원	41,680원	1,088,890원	



မေးခွန်း ၁ နဲ့ ၂ ကတော့ အသံဖိုင်ကို နားထောင်ပြီး သူတို့ ဘာပြောသလဲဆိုတာကို ရွေးပေးရတာပါ။ နားမထောင်ခင် စကားလုံးတွေကို အရင် ဖတ်ကြည့်ပါ။

[1~2] 다음을 듣고 무엇에 대한 대화인지 고르십시오.

အသံဖိုင်ကို နားထောင်ကြည့်ပြီး ဘာအကြောင်း ပြောနေတာလဲဆိုတာ ရွေးပါ။



- 1. ① 상여금 ② 실수령액 ③ 공제 총액 ④ 세금 총액
- 2. ① 보험 ② 기본급 ③ 보너스 ④ 연장 근로 수당



မေးခွန်း ၃ နဲ့ ၄ ကတော့ မေးခွန်းရဲ့ အဖြေကို ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅ ကတော့ စကားပြောကို နားထောင်ပြီး မေးခွန်းရဲ့ အဖြေကို ရွေးရမှာပါ။ စကားပြောကို နားမထောင်ခင် မေးခွန်းတွေကို ဖတ်ကြည့်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး မှန်ကန်တဲ့ အဖြေကို ရွေးပါ။

- 3. ① 네, 별도로 지급한대요. ② 네, 세금이 공제된 금액이에요.
- ③ 네, 가불을 신청해 보세요. ④ 네, 월급하고 같이 받으면 돼요.
- 4. ① 네, 급여 명세서를 보세요. ② 네, 보험료를 다 더해 보세요.
- ③ 네, 최저 임금을 확인해 보세요. ④ 네, 기본급하고 수당을 더해 보세요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပါ။

여자는 왜 월급을 많이 받았습니까? **မိန်းကလေးက ဘာကြောင့် လစာ အများကြီး ရတာလဲ။**

- ① 세금이 많아져서 ② 수당이 포함돼서
- ③ 기본급이 올라서 ④ 상여금을 받아서

📖 **듣기 대본** **စာသား**

1. **နာမ:** ဤငွေပမာဏက ကျွန်တော် ရမယ့် လစာလား။
မိန်းမ: နေ၊ ဇွန်လက ငွေပမာဏထက် အခွန်ကို နှုတ်ထားတဲ့ ငွေပမာဏကို တကယ်တမ်း လက်ခံရတာပါ။
2. **မိန်းမ:** ဤလအတွက် ငွေပမာဏ များသားပဲ။
နာမ: နေ၊ ဤလက အလုပ်အကိုင် အချိန်ပိုနဲ့ ညပိုင်း အလုပ်တွေ များခဲ့လို့ပါ။
3. **နာမ:** ငွေပမာဏကို မြှင့်တင်ပေးနိုင်ပါသလား။
4. **မိန်းမ:** ငွေပမာဏကို မြှင့်တင်ပေးပါ။ အခွန် ဘယ်လောက်လဲဆိုတာ သိလား။
5. **နာမ:** ဤလအတွက် ငွေပမာဏ များသားပဲ။
မိန်းမ: နေ၊ ဤလက အလုပ်အကိုင် အချိန်ပိုနဲ့ ညပိုင်း အလုပ်တွေ များခဲ့လို့ပါ။

정답 1. ② 2. ④ 3. ③ 4. ① 5. ②



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် 📖 L-55

1. **질문을 듣고 알맞은 대답을 고르십시오.**
 သေချာ နားထောင်ပြီး ဆက်ပြောရမယ့် စကားကို ရွေးပါ။
 - ① အလုပ်အကိုင် အချိန်ပိုနဲ့ ညပိုင်း အလုပ်တွေ များခဲ့လို့ပါ။
 - ② ငွေပမာဏကို မြှင့်တင်ပေးပါ။
 - ③ အလုပ်အကိုင် အချိန်ပိုနဲ့ ညပိုင်း အလုပ်တွေ များခဲ့လို့ပါ။
 - ④ ငွေပမာဏကို မြှင့်တင်ပေးပါ။

📖 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

နာမ: ဒေါ်နီနီ ခင်မာမာ၊ ဤလက ငွေပမာဏ များသားပဲနော်။

정답 ①





မေးခွန်း ၁ နဲ့ ၂ ကတော့ သင့်တော်တဲ့ စကားလုံးကို ရွေးပေးရတာဖြစ်ပါတယ်။ သင်ပြီးသား စကားလုံးတွေကို ပြန်စဉ်းစားပြီး မေးခွန်းတွေကို ဖြေပါ။

[1~2] 빈칸에 들어갈 가장 알맞은 것을 고르십시오. **ကွက်လပ်ထဲ ဖြည့်ရမယ့် အမှန်ဆုံး အဖြေကို ရွေးပါ။**

1. 1년 이상 근무한 근로자가 회사를 그만둘 때는 _____ 을/를 지급해야 합니다. **၁နှစ်နှင့်အထက် အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားက ကုမ္ပဏီကနေ ထွက်တဲ့အခါ လုပ်သက်ဆုကြေးကို ပေးရပါတယ်။**

- ① 상여금 ② 기본급 ③ 보너스 ④ 퇴직금

2. 실수령액은 월급의 총액에서 세금을 _____ 금액입니다. **အသားတင်ရရှိငွေဆိုတာ လစာစုစုပေါင်းကနေ အခွန်ကို ဖြတ်ထားတဲ့ ငွေပမာဏဖြစ်ပါတယ်။**

- ① 포함한 ② 가불한 ③ 공제한 ④ 지불한



မေးခွန်း ၃ နဲ့ ၄ ကတော့ အကြောင်းအရာရဲ့ ခေါင်းစဉ်ကို ရွေးပေးရတာဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅ ကတော့ အခွန်ငွေပြန်အမ်းခြင်းအကြောင်းကို ဖတ်ပြီး အဖြေမှန်ကို ရွေးပေးရမှာပါ။

[3~5] 다음 질문에 답하십시오. **အောက်ပါ မေးခွန်းများကို ဖြေပါ။**

3. 가: 어젯밤 몇 시까지 일을 했어요? **မနေ့ညက ဘယ်နှနာရီအထိ အလုပ်လုပ်ခဲ့လဲ။**
나: 조금 늦게까지 일을 했지만 10시 전에 퇴근했어요. **နည်းနည်း နောက်ကျတဲ့အထိ လုပ်ခဲ့ပေမဲ့ ၁၀ နာရီ မတိုင်ခင်မှာ အလုပ်သိမ်းခဲ့ပါတယ်။**

두 사람은 무엇에 대해 이야기하고 있습니까? **သူတို့က ဘာအကြောင်း ပြောနေကြတာလဲ။**

- ① 법적 근로 시간 ② 야간 근로 시간 ③ 연장 근로 시간 ④ 휴일 근로 시간

4. 가: 수당을 계산할 때 왜 6,030원으로 해요? **လုပ်ခဝင်ငွေကို တွက်ချက်တဲ့အခါ ဘာကြောင့် 6၀၃၀(ဝမ်)နဲ့ တွက်တာလဲ။**
나: 그 금액이 법으로 정한 임금의 최소 기준이거든요. **အဲဒီ ငွေပမာဏက ဥပဒေနဲ့ သတ်မှတ်ထားတဲ့ လုပ်ခဝင်ငွေရဲ့ အနိမ့်ဆုံး စံမို့လို့ပါ။**

두 사람은 무엇에 대해 이야기하고 있습니까? **သူတို့က ဘာအကြောင်း ပြောနေကြတာလဲ။**

- ① 국민연금 ② 고용 보험 ③ 최저 임금 ④ 급여 내역

5. 근로자들은 기본급 이외에 상여금과 수당 등 매월 다른 금액의 급여를 받게 됩니다. **ဂရုမထားဘဲ မလုပ်ဘဲ** 그렇지만 매월 발생하는 근로 소득에 대한 세금을 정확하게 계산하는 것은 굉장히 복잡합니다. **အလုပ်လုပ်နေတဲ့** 따라서 급여를 지급할 때 간단한 세금 계산표로 세금을 공제하고, **အလုပ်လုပ်နေတဲ့** 다음해 2월에 실제 부담해야 할 세금을 정확하게 계산합니다. **အလုပ်လုပ်နေတဲ့** 이것을 ㉠ _____ (이)라고 합니다. **အလုပ်သမားများဟာ အခြေခံလစာအပြင် ဆုကြေးနဲ့ လုပ်ခဝင်ငွေ စသည်ဖြင့် လစဉ် မတူညီတဲ့ လစာငွေပမာဏကို လက်ခံရရှိပါတယ်။ ဒါပေမဲ့ လစဉ် ရရှိတဲ့ ဝင်ငွေအပေါ် အခွန်ကို အတိအကျ တွက်ချက်ရတာဟာ အလွန် ရှုပ်ထွေး လှပါတယ်။ ဒါကြောင့်မို့ လစာကို ပေးသွင်းတဲ့အခါ ရိုးရှင်းတဲ့ စာရင်းဇယားနဲ့ အခွန်ကို ဖြတ်တောက်ပြီး နောက်နှစ် ၂လပိုင်းမှာ တကယ်တမ်း ပေးဆောင်ရမယ့် အခွန်ကို အတိအကျ တွက်ချက်ပါတယ်။ ဒါကို နှစ်ချုပ်ရှင်းတမ်းလို့ ခေါ်ပါတယ်။**

㉠에 들어갈 알맞은 말을 고르십시오. **ကွက်လပ်အတွက် အဖြေမှန်ကို ရွေးပါ။**

- ① 연말 정산 ② 세금 공제 ③ 보험료 납부 ④ 급여 명세서

정답 1. ④ 2. ③ 3. ② 4. ③ 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်မှာ ဖြည့်ရမယ့် အသင့်တော်ဆုံး စကားကို ရွေးပါ။

1.

쓰레기를 버릴 때에는 정해진 봉투에 쓰레기를 _____ 버려야 합니다. 다른 봉투에 넣으면 안 됩니다.

အမှိုက်ပစ်တဲ့အခါ သတ်မှတ်ထားတဲ့ အိတ်မှာ အမှိုက်ကို ထည့်ပြီး ပစ်ရပါမယ်။ တခြား အိတ်ထဲ ထည့်လို့ မရပါဘူး။

- ① 달아도
- ② 담아도
- ③ 달아서
- ④ 담아서

2.

공구는 사용 전후에 항상 점검을 해야 합니다. 고장이 난 것은 반드시 _____ 사용하도록 하십시오.

ပစ္စည်းတွေကို မသုံးခင်နဲ့ သုံးပြီးတဲ့အခါ အမြဲ စစ်ဆေးရပါမယ်။ ပျက်နေတဲ့ဟာကိုတော့ မဖြစ်မနေ ပြင်ပြီး သုံးပါ။

- ① 씻어서
- ② 고쳐서
- ③ 닦아서
- ④ 치워서

3.

직장에서 일할 때에는 동료들끼리 사이좋게 지내야 합니다. 그렇지 않으면 일이 즐겁지 않고 _____

အလုပ်ခွင်မှာ အလုပ်လုပ်တဲ့အခါ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သင့်မြတ်အောင် နေရပါမယ်။ အဲလိုမှမဟုတ်ရင် အလုပ်က ပျော်စရာမကောင်းဘဲ စိတ်ပင်ပန်းနိုင်ပါတယ်။

- ① 편해져야 합니다
- ② 힘들어져야 합니다
- ③ 편해질 수 있습니다
- ④ 힘들어질 수 있습니다

정답 1. ④ 2. ② 3. ④



발음 အသံထွက်

P-31

သေချာ နားထောင်ပြီး လိုက်ဆိုပါ။

တရုတ်စာလုံးရဲ့ အသံထွက်က ‘ㄹ’ အသတ်နဲ့ ဆုံးပြီး သူ့အနောက်မှာ ‘ㄷ, ㅅ, ㅈ’ ရှိမယ်ဆိုရင် ㄷ[tʰ], ㅅ[sʰ], ㅈ[tʃ] အသံကို ပြောင်းပါတယ်။


- (1) 발달, 열심, 말살
- (2) 열정, 발전, 실전
- (2) 컴퓨터가 발달했어요. / 저는 한국어를 열심히 공부해요.

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
နားရက်အကြောင်း မေးမြန်းခြင်း၊ ကျန်းမာရေးခွင့် လျှောက်ထားခြင်း
- အသုံးပြုသင်ခန်းစာ ခွင့်လျှောက်လွှာ ရေးသားခြင်း
- ဝေါဟာရ နားရက်ယူခြင်း၊ ကျန်းမာရေးခွင့်ယူခြင်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု
အလုပ်သမားဥပဒေမှ နားရက်အကြောင်း



대화 1 စကားပြော ၁



သူတို့နှစ်ယောက် နွေရာသီ နားရက်နဲ့ ပတ်သက်ပြီး ပြောနေကြပါတယ်။ အိပ်ခန်းက ဘယ်တော့ နားရက် လျှောက်လို့ရမလဲ။ အရင်ဆုံး စကားပြောကို နှစ်ကြိမ် နားထောင်ပြီး လိုက်ပြောကြည့်ပါ။

지훈 이번, 이번 여름 휴가 계획은 세웠어?
အိပ်ခန်း၊ ဒီတစ်ခေါက် နွေရာသီ ပိတ်ရက်ရှည် အစီအစဉ် ဆွဲပြီးပြီလား။

이반 아직 아무도 휴가 얘기를 안 해서 휴가를 써도 될지
눈치를 보는 중이야.
အခုထိ ဘယ်သူမှ ပိတ်ရက်ရှည် အကြောင်း မပြောကြလို့ ခွင့်ယူလို့ရပါ့မလားဆိုတာ အရိပ်အခြေ ကြည့်နေတုန်းပဲ။

눈치를 보다
မျက်နှာအရိပ်အခြေ
ကြည့်သည်

지훈 7월 말에는 쉬는 공장이 많으니까 일이 그렇게 많지 않을 거야.
그때쯤 휴가를 신청해 봐.
၇ လပိုင်းအကုန်မှာ နားတဲ့ စက်ရုံတွေ များတော့ အလုပ်က အဲလောက် မများလောက်ပါဘူး။ အဲဒီအချိန်လောက် ခွင့်လျှောက်ကြည့်လေ။

이반 그래야겠다. 근데 보통 휴가는 얼마나 쓸 수 있어?
အဲလိုပဲလုပ်ရမှာပဲ။ ဒါနဲ့ များသောအားဖြင့် ခွင့်ကို ဘယ်လောက်လောက် ယူလို့ရလဲ။

지훈 1년에 연차 15일까지 쓸 수 있는데, 여름 휴가로는
일반적으로 3~4일 정도 쓰는 편이야.
တစ်နှစ်မှာ နှစ်ပြည့်နားရက် ၁၅ ရက်အထိ ယူလို့ရပြီး နွေရာသီ ပိတ်ရက်ရှည်အနေနဲ့ကတော့ သာမန်အားဖြင့် ၃-၄ရက်လောက် ယူကြပါတယ်။

일반적으로
သာမန်အားဖြင့်



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါဦး။

1. 이반 씨는 여름 휴가 계획을 세웠어요? ? အိပ်ခန်းက နွေရာသီပိတ်ရက်ရှည် အစီအစဉ် ဆွဲပြီးပြီလား။
2. 보통 휴가는 일 년에 얼마나 쓸 수 있어요?
များသောအားဖြင့် ပိတ်ရက်ရှည်ကို တစ်နှစ်မှာ ဘယ်လောက်လောက် ယူလို့ရလဲ။

정답 1. 아니요, 아직 세우지 못했어요. 2. 일 년에 연차 15일까지 쓸 수 있어요.



အပိုင်း ၁

အပိုင်း ၁



ပိတ်ရက်နှင့် ပိတ်ရက်ရှည်က ဘယ်လို ကွာသလဲဆိုတာ ပိတ်ရက်ရှည်နှင့် ဆိုင်တဲ့ စကားလုံးတွေကို လေ့လာကြည့်ရအောင်။




휴가를 신청하다
ခွင့်လျှောက်ထားသည်




휴가를 내다
ခွင့်တင်သည်




휴가를 받다
ခွင့်ရသည်




휴가를 쓰다
ခွင့်ယူသည်




유급 휴일
လစာခွင့်




무급 휴일
လစာမဲ့ခွင့်



법정 휴일
တရားဝင်နားရက်



약정 휴일
ညှိနှိုင်း နားရက်



연차 휴가
နှစ်ပြည့် အနားယူခွင့်



출산 휴가
မီးဖွားခွင့်



Tip 휴가와 휴일

휴가와 휴일은 근로자가 쉬는 날이라는 점에서 공통점을 갖습니다. 그러나 휴일이 처음부터 근로 의무가 없는 날인 반면, 휴가는 근로 의무가 있는 날이지만 근로자의 청구나 특별한 사유의 충족으로 인해 이를 면제 받은 날이라는 점에서 차이가 있습니다.

ခွင့်ရက်နှင့် ပိတ်ရက်ဆိုတာကတော့ အလုပ်သမား နားတဲ့ရက်ဆိုတဲ့ အချက်ကတော့ တူပါတယ်။ ဒါပေမဲ့ ပိတ်ရက်ဆိုတာက အစကတည်းက အလုပ်လုပ်စရာ မလိုတဲ့ ရက်ဖြစ်ပြီး ခွင့်ရက်ကတော့ အလုပ်လုပ်ရမယ့် ရက်ဖြစ်ပေမဲ့ အလုပ်သမားရဲ့ တောင်းဆိုမှု သို့မဟုတ် အကြောင်းကိစ္စ တစ်ခုခုကြောင့် ဒါကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ခွင့်ပြုပေးတဲ့နေ့ဆိုတဲ့ အချက်မှာ ကွာခြားပါတယ်။



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ ချိတ်ဆက်ပါ။

- ①
Ⓐ 무급 휴가
- ②
Ⓒ 유급 휴가
- ③
Ⓓ 연차 휴가
- ④
Ⓔ 출산 휴가

2. 빈칸에 맞는 표현을 골라 대화를 완성하세요.
ကွက်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး ဝါကျကို ဖြည့်စွက်ပါ။

1)
 가: 내일은 달력에 빨간 날도 아닌데 쉬네요.
 မနက်ဖြန် ပြက္ခဒိန်မှာ အနီရက်လည်း မဟုတ်ဘဲ နားတယ်နော်။
 나: 네, _____ 휴일이라서 우리 회사는 쉬어요.
 ဟုတ်တယ်၊ ညှိနှိုင်းရုံးပိတ်ရက်မို့ ကျွန်တော်တို့ ကုမ္ပဏီကတော့ နားပါတယ်။

- ① 법정
- ② 약정

2)
 가: 연차를 사용하는 기간 동안은 임금이 나오지 않는 거예요?
 နှစ်ပြည့် နားရက် ယူတဲ့ ကာလအတွင်း လစာ မရဘူးလား။
 나: 아니요, _____ 휴일이니까 임금이 지불돼요.
 မဟုတ်ပါဘူး။ လစာခွင့် ဖြစ်တဲ့အတွက်ကြောင့် လစာ ပေးပါတယ်။

- ① 무급
- ② 유급

3)
 가: 우리 회사는 _____ 휴가를 얼마나 줘요? တို့ ကုမ္ပဏီက မီးဖွားခွင့်ကို ဘယ်လောက် ပေးလဲ။
 나: 아기를 낳기 전후로 3개월 준대요. ကလေး မမွေးခင်ကနေ မွေးပြီးအတွင်း ၃ လ ပေးပါတယ်။

- ① 연차
- ② 출산

4)
 가: 이번에 휴가를 _____ 어디에 가고 싶어요?
 ဒီတစ်ခေါက် ခွင့်တင်ရင် ဘယ်ကို သွားချင်လဲ။
 나: 친구들하고 부산에 가 보려고요. သူငယ်ချင်းတွေနဲ့ ဘူဆန် သွားမလို့။

- ① 받으면
- ② 신청하면

정답 1. ①-Ⓒ ②-Ⓐ ③-Ⓓ ④-Ⓔ 2. 1) ② 2) ② 3) ② 4) ①



대화 2 စကားပြော ၂

Track 173



အိဗန်က ကျန်းမာရေးခွင့်အတွက် ဝန်ထမ်းကို အကူအညီတောင်းနေပါတယ်။ စကားပြောကို နှစ်ခေါက် နားထောင်ကြည့်ပါ။

이반 병가를 신청하고 싶은데요.
ဆေးခွင့် လျှောက်ချင်လို့ပါ။

직원 네, 병가라면 어디 아프신 거예요?
ဟုတ်ကဲ့၊ ဆေးခွင့်ဆိုတော့ ဘာဖြစ်လို့လဲ။

이반 네, 허리가 좀 아파서 병원에 갔는데 수술을 받는
게 좋겠다고 하네요.
ဟုတ်ကဲ့၊ ခါး နည်းနည်း နာလို့ ဆေးရုံသွားတာ ခွဲစိတ်မှု ခံတာ
ကောင်းမယ်တဲ့။

심하다
ပြင်းထန်သည်

직원 수술이요? 그럼 **심한** 거 아니에요?
ခွဲစိတ်မှု ဟုတ်လား၊ ဒါဆိုရင် စိုးရိမ်ရတာပေါ့။

이반 **간단한** 수술이라고 하셨어요. 한 일주일 정도 병
가를 쓰면 될 것 같아요.
ပေါ့ပေါ့ပါးပါး ခွဲစိတ်မှုလို့ ပြောပါတယ်။ ခန့်မှန်းခြေ တစ်ပတ်လောက်
ဆေးခွင့်တင်ရင် ရမယ်ထင်တယ်။

간단하다
အသေးအဖွဲ့/ရိုးရိုးရှင်းရှင်း/
ပေါ့ပေါ့ပါးပါး

직원 네, 알겠습니다. 여기 병가 신청서와 필요한 서류
들이에요. 잘 읽어 보시고 **가급적 빨리** 제출해 주
세요.
ဟုတ်ကဲ့၊ သဘောပေါက်ပါပြီ။ ဒီမှာ ဆေးခွင့် လျှောက်လွှာနဲ့ လိုအပ်တဲ့
စာရွက်စာတမ်းတွေပါ။ သေချာ ဖတ်ကြည့်ပြီး အတတ်နိုင်ဆုံး မြန်မြန်
တင်ပေးပါ။

가급적 빨리
အတတ်နိုင်ဆုံးမြန်မြန်



မိမိကိုယ်ကို အိဗန်နဲ့ ဝန်ထမ်းအဖြစ် သဘောထားပြီး စကားပြောကို လိုက်ပြောကြည့်ပါ။ သေချာ နားထောင်ပြီး လိုက်ဆိုပြီးပြန်ဆိုရင် မေးခွန်းတွေကို ဖြေပါ။

1. 이반 씨는 왜 병가를 신청하러 왔어요? အိဗန်က ဘာကြောင့် ဆေးခွင့် တင်ဖို့ လာခဲ့တာလဲ။
2. 이반 씨는 얼마 동안 병가를 쓰려고 해요? အိဗန်က ဘယ်လောက်ကြာကြာ ဆေးခွင့်ယူဖို့ ရည်ရွယ်ထားပါသလဲ။

정답 1. 허리가 좀 아파서 수술을 받아야 해요.
2. 한 일주일 정도 병가를 쓰려고 해요.



ဆေးခွင့်ကို ဘယ်လို တင်လို့ရနိုင်သလဲ။ ဆေးခွင့်နဲ့ သက်ဆိုင်တဲ့ စကားလုံးတွေကို ကြည့်ကြရအောင်။



병가
ဆေးခွင့်



병가 사유
ဆေးခွင့်တင်ရသည့်
အကြောင်းရင်း




병가 기간
ဆေးခွင့်ကာလ



소속
ဌာန



직위
ရာထူး



비상 연락처
အရေးပေါ်ဆက်သွယ်ရန်



통원 치료를 하다
ပြင်ပလူနာအဖြစ်ကုသည်



입원을 하다
ဆေးရုံတက်သည်



조퇴하다
အလုပ်စောဆင်းသည်



결근하다
အလုပ်ပျက်ကွက်သည်



무단결근하다
ခွင့်မဲ့ပျက်ကွက်သည်



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림을 보고 알맞은 말을 연결하세요.
ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ ချိတ်ဆက်ပါ။



㉠ 무단결근하다

㉡ 조퇴하다

㉢ 입원하다

㉣ 통원 치료를 하다

정답 1. ①-㉡ ②-㉠ ③-㉣ ④-㉢

2. 빈칸에 맞는 표현을 <보기>에서 골라 넣으세요.

ကွက်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ဥပမာမှာ ရွေးထည့်ပါ။

소속 단체	전기과 뿔뿔뿔
성명 အမည်	이반 အိဗန်
1)	사원 ကုမ္ပဏီဝန်ထမ်း
2)	허리통증으로 인한 수술 시술ခံခြင်းကို အကြောင်းပြု၍ ခွဲစိတ်ရန်
3)	2015년 4월 6일 ~ 2015년 4월 12일 (7)일간 2015 ခုနှစ် 4 လ 6 ရက်မှ 2015 ခုနှစ် 4 လ 12 ရက်အထိ (7)ရက်တာ
1)	031-777-5678

위와 같이 병가를 신청하오니 허락하여 주시기 바랍니다.
အထက်ပါအတိုင်း ဆေးခွင့်ကို လျှောက်ထားအပ်ပါသဖြင့် ခွင့်ပြုပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

2015년 4월 1일
2015 ခုနှစ် 4 လ 1 ရက်

소속: 전기과 단체 - 뿔뿔뿔
성명: 이반 아만 - အိဗန်

*신청기간이 1주일 이상일 경우 진단서 첨부
လျှောက်ထားကာလ (၁)ပတ်နှင့်အထက် ဖြစ်ပါက ဆေးစာ ပူးတွဲတင်ပြရန်

보기

기간

비상 연락처

직위

사유

정답 2. 1) 직위 2) 사유 3) 기간 4) 비상 연락처





활동 **အသုံးပြုသင်ခန်းစာများ**

다음을 읽고 질문에 답하세요.
အောက်ပါတို့ကို ဖတ်ပြီး မေးခွန်းများကို ဖြေပါ။

휴가 신청서 **ခွင့်ရက် လျှောက်လွှာ**

결재 ခွင့်ပြုချက်	
--------------------	--

아래와 같이 허가 신청서를 제출하오니 허락해 주시길 바랍니다
အောက်ပါအတိုင်း ခွင့်ပြုချက် လျှောက်ထားလွှာကို တင်ပြအပ်ပါသဖြင့် ခွင့်ပြုပေးပါခင်ဗျာ။

2015년 7월 24일

휴가 신청자 ခွင့်လျှောက်ထားသူ	성명 အမည်	박지훈	소속 및 직위 ဌာနနှင့် ရာထူး	기계과 대리 စက်ယန္တရားဌာန အငယ်တန်းမန်နေဂျာ
휴가 내용 ခွင့်အကြောင်းအရာ	구분 ခွင့်အမျိုးအစား	생리 휴가 () 출산 휴가 () မွေးတာကာလခွင့် မီးဖွားခွင့် 병가 () 연월차휴가 (✓) 기타 () ဆေးခွင့် နှစ်ပြည့်/လပြည့်ခွင့် အခြား		
	사유 အကြောင်းရင်း	여름 휴가 နွေရာသီ ခွင့်ရက်ရှည်		
	기간(시간) ကာလ(အချိန်)	2015년 7월 25일 ~ 2015년 7월 28일 2015 ခုနှစ် 7 လ 25 ရက်မှ 2015 ခုနှစ် 7 လ 28 ရက်		
행선지 သွားရောက်မည့်ဒေသ	전라남도 순천 ဂျော်လာနမ်ဒို၊ ဆွန်းချောင်း			
긴급 연락처 အရေးပေါ်ဖုန်း	010-234-5678			

1. 위의 휴가 신청서의 내용과 다른 것을 고르세요.
အပေါ်က ခွင့်လျှောက်လွှာထဲက အကြောင်းအရာနဲ့ မတူတာကို ရွေးပါ။
- ① 연차 휴가를 신청하려고 합니다.
 - ② 여름휴가로 전라남도 순천에 갈 예정입니다.
 - ③ 휴가 기간 3일 전에 휴가 신청서를 제출했습니다.
 - ④ 박지훈 씨는 현재 기계과 대리로 일하고 있습니다.

정답 1. ③



휴가에 대한 근로 기준법의 이해

ခွင့်ရက်နှင့် ပတ်သက်သော အလုပ်သမား ဥပဒေအကြောင်း

법정 휴일(휴가) တရားဝင်နားရက်(ခွင့်ရက်)

「근로 기준법」에 의해 규정된 휴가 또는 휴일을 말합니다. 근로 기준법상 휴일은 제 55조에 의한 '유급 주휴일'(사용자는 근로자에게 1주일 평균 1회 이상의 유급 휴일을 주어야 한다.)과 「근로자의 날 제정에 관한 법률」에 의한 '근로자의 날(매년 5월 1일)'입니다.

အလုပ်သမားဥပဒေအရ သတ်မှတ်ထားသော ခွင့်ရက်နှင့် ပိတ်ရက်များကို ဆိုလိုသည်။ အလုပ်သမားဥပဒေ အပိုဒ် ၅၅ အရ ပိတ်ရက်များတွင် လစာဖြင့် တစ်ပတ်အတွင်းပိတ်ရက်(အလုပ်ရင်သည် အလုပ်သမားအား ဘတ်လျှင် ၁ကြိမ်နှင့်အထက် လစာဖြင့် ပိတ်ရက် ထားရှိပေးရမည်။)နှင့် အလုပ်သမားနေ့ သတ်မှတ်ခြင်းဆိုင်ရာဥပဒေအရ အလုပ်သမားနေ့ပိတ်ရက်(နှစ်စဉ် မေလ ၁ ရက်နေ့)ဟူ၍ ရှိပါသည်။

약정 휴일(휴가) ညှိနှိုင်း ပိတ်ရက်(ခွင့်ရက်)

회사의 단체 협약 등에서 정하여 시행하는 휴가 또는 휴일을 말합니다. 약정 휴일에 관해서는 근로 기준법에서 규정하고 있지 않습니다. 약정 휴일에 관하여는 회사의 단체협약 등에서 정하여 시행하고 있으며 단체 협약에서 정해진 사항에 대해서는 노사 당사자가 준수해야 합니다.

ကုမ္ပဏီ အဖွဲ့အစည်းများမှ ညှိနှိုင်း သတ်မှတ် ကျင့်သုံးသော ခွင့်ရက်နှင့် ပိတ်ရက်များကို ဆိုလိုသည်။ ညှိနှိုင်းပိတ်ရက်နှင့် ပတ်သက်၍ အလုပ်သမားဥပဒေတွင် ပြဌာန်းထားခြင်း မရှိပါ။ ညှိနှိုင်းပိတ်ရက်နှင့် ပတ်သက်၍ ကုမ္ပဏီ အဖွဲ့အစည်းများမှ ညှိနှိုင်းသတ်မှတ်ကြပြီး လိုက်နာကျင့်သုံးလျက် ရှိပါသည်။ အဖွဲ့အစည်းမှ ညှိနှိုင်းသတ်မှတ်ထားသော အချက်အလက်များနှင့် ပတ်သက်၍ အလုပ်ရင်နှင့် အလုပ်သမား ကာယကံရှင်များမှ လိုက်နာရမည်ဖြစ်သည်။

구분 အမျိုးအစား	법정 ဥပဒေအရ ရုံးပိတ်ရက်	약정 ညှိနှိုင်း ခွင့်ရက်
휴일 ပိတ်ရက်	- 주휴일 တစ်ပတ်အတွင်း ပိတ်ရက် - 근로자의 날 အလုပ်သမားနေ့	- 공휴일 အစိုးရ ရုံးပိတ်ရက် - 회사 창립일 ကုမ္ပဏီနှစ်ပတ်လည်နေ့ - 기타 휴무일 အခြား ပိတ်ရက်များ
휴가 ခွင့်ရက်	- 연차 휴가 နှစ်ပြည့် ခွင့် - 생리 휴가 မွေးတာ ခွင့် - 산전 · 후 휴가 မီးဖွားခွင့်	- 하계휴가 နွေရာသီ ခွင့်ရက်ရှည် - 경조 휴가 သာရေးနာရေး ခွင့်ရက်

유급 휴일 လစာရ ပိတ်ရက်

근로의 의무는 있으나 근로 기준법 등에 의거 근로가 면제되는 날로 유급으로 하고 쉬는 휴일입니다. 1주일에 평균 1회 이상 주어야 하는 임금이 지불되는 휴일을 말합니다(근로 기준법 제 55조). 이와 달리 근로의 의무가 있으나 취업 규칙, 단체 협약 등을 통하여 무급으로 하고 쉬는 휴일을 무급 휴일이라고 합니다.

အလုပ်လုပ်ရန် တာဝန်ရှိသော်လည်း အလုပ်သမားဥပဒေအရ အလုပ်သမားမှ ခံစားခွင့် ရှိသောရက်အဖြစ် လစာယူ၍ အနားယူနိုင်သည့် ပိတ်ရက်ဖြစ်သည်။ တစ်ပတ်လျှင် ပျမ်းမျှ တစ်ကြိမ်နှင့်အထက် ပေးရသော လစာရသည့် ပိတ်ရက်ကို ဆိုလိုပါသည်(အလုပ်သမားဥပဒေ အပိုဒ် ၅၅)။ ဆန့်ကျင်ဘက်သဘောအားဖြင့် အလုပ်လုပ်ရန် တာဝန်ရှိသော်လည်း အလုပ်စည်းမျဉ်းနှင့် အဖွဲ့အစည်းမှ ညှိနှိုင်း၍ လစာမရရှိဘဲ နားသည့် ပိတ်ရက်ကို လစာမဲ့ပိတ်ရက်ဟု ခေါ်သည်။



မေးခွန်း ၁ နဲ့ ၂ ကတော့ သူတို့ ဘာတွေ ပြောနေကြသလဲဆိုတာကို ရွေးပေးရတာဖြစ်ပါတယ်။ အသံဖိုင်ကို နားမထောင်ခင် စကားလုံးတွေကို ဖတ်ကြည့်ပါ။

[1~2] 다음을 듣고 무엇에 대한 대화인지 고르십시오.



အောက်ပါတို့ကို နားထောင်ပြီး ဘာအကြောင်း ပြောနေကြတယ်ဆိုတာ ရွေးပါ။

- 1. ① 병가 신청 ② 병가 휴직 ③ 병가 사유 ④ 병가 기간
- 2. ① 무급 휴일 ② 법정 휴일 ③ 약정 휴일 ④ 유급 휴일



မေးခွန်း ၃ နဲ့ ၄ ကတော့ အဖြေမှန်ကို ရွေးပေးရတာပါ။ မေးခွန်း ၅ ကတော့ စကားပြောကို နားထောင်ပြီး မေးခွန်းအတွက် သင့်တော်တဲ့ အဖြေကို ရွေးပေးရတာဖြစ်ပါတယ်။ စကားပြောကို နားမထောင်ခင် မေးခွန်းတွေကို ဖတ်ကြည့်ပါ။

[3~4] 질문을 듣고 알맞은 대답을 고르십시오.

မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

- 3. ① 네, 휴직을 신청하세요. ② 네, 진단서를 제출하세요.
- ③ 네, 사유를 이야기하세요. ④ 네, 병가 기간을 확인하세요.
- 4. ① 연차 휴가를 냈어요. ② 지금 휴가 중이에요.
- ③ 휴가를 5일 받았어요. ④ 먼저 휴가를 신청하세요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ သင့်တော်တဲ့ အဖြေကို ရွေးပါ။

여자는 왜 고향에 가려고 합니까? မိန်းကလေးက ဘာကြောင့် ဇာတိကို သွားဖို့လုပ်နေပါသလဲ။

- ① 어머니가 아프셔서 ② 동생이 결혼을 해서
- ③ 중요한 약속이 있어서 ④ 가족과 휴가를 보내려고

🎧 **듣기 대본** **စာသား**

1. **남:** 얼마 동안 병가를 내실 예정이에요? **ဘယ်လောက်ကြာကြာ ဆေးခွင့်တင်မှာလဲ။**
여: 5일이면 될 것 같아요. ၅ ရက်ဆိုရင် ရမယ်ထင်တယ်။
2. **여:** 임금을 받고 쉬는 날이 있다던데요? **လစာ ရတဲ့ နားရက် ရှိတယ်ဆို။**
남: 네, 일주일에 하루는 일하지 않아도 임금을 받아요.
ဟုတ်ကဲ့၊ တစ်ပတ်မှာ တစ်ရက်ကတော့ အလုပ်မလုပ်လည်း လစာ ရပါတယ်။
3. **남:** 아파서 지난주에 1주일 동안 결근했는데 내야 할 서류가 있어요?
နေမကောင်းလို့ ပြီးခဲ့တဲ့အပတ်က တစ်ပတ်လုံးလုံး အလုပ်ပျက်ခဲ့တာ တင်ရမယ့် စာရွက်စာတမ်း ရှိလား။
4. **여:** 올해 쓸 수 있는 휴가가 있어요? **ဒီနှစ် ယူလို့ရတဲ့ ခွင့်ရက် ရှိလား။**
5. **남:** 이번 휴가에 고향에 가려고요?
ဒီတစ်ခေါက် ပိတ်ရက်ရှည်မှာ အတိကို ပြန်မလို့လား။
여: 네, 어머니가 몸이 안 좋으셔서 다녀와야 할 것 같아요.
ဟုတ်ကဲ့၊ အမေက နေလို့သိပ်မကောင်းလို့ သွားပြီး ပြန်လာရမယ်ထင်တယ်။
남: 걱정이 많겠어요. 조심해서 다녀오세요.
စိတ်ပူနေရမှာပဲ။ ဂရုတစိုက် သွားပြီးပြန်လာပါ။

정답 1. ④ 2. ④ 3. ② 4. ④ 5. ①



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-56**

1. 대화를 듣고 질문에 알맞은 대답을 고르십시오.
သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။
여자는 다음 주에 왜 휴가를 받습니까?
မိန်းကလေးက နောက်အပတ်မှာ ဘာကြောင့် နားရက်ယူတာလဲ။
 - ① 화요일이 공휴일입니다.
 - ② 그동안 일이 많았습니다.
 - ③ 병원에서 검사를 받습니다.
 - ④ 다음 주에 회사 일이 없습니다.

🎧 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် **စာသား**

- 여:** 사장님, 다음 주에 3일 정도 휴가를 쓸 수 있을까요? **병원에 가서 검사를 받을 게 있어서요?**
သူဌေး၊ နောက်အပတ်မှာ ဥရက်လောက် နားရက်ယူလို့ရလား။ ဆေးရုံ သွားပြီး ဆေးစစ်ခံဖို့ ရှိလို့ပါ။
- 남:** 그래요? **몸이 많이 안 좋아요? ဟုတ်လား၊ နေမကောင်းဘူးလား။**
- 여:** 그런 건 아닌데 **큰 병원에 가서 검사를 받아 보라고** 해서요.
အဲလိုတော့ မဟုတ်ပါဘူး။ ဆေးရုံကြီးကို သွားပြီး စစ်ဆေးခံကြည့်ပါ ဆိုလို့ပါ။
- 남:** 알았어요. **일이 많아서 바쁘기는 하겠지만 화요일부터 쉬도록** 하세요. **건강이 제일 중요하니까 건강 잘 챙기고요.**
ကောင်းပါပြီ။ အလုပ်များပြီး မအားတာတော့ မအားဘူးပေါ့။ အင်္ဂါနေ့ကစပြီး နားလိုက်ပါ။ ကျန်းမာရေးက အရေးကြီးဆုံးပဲဆိုတော့ ကျန်းမာရေးကို ဂရုစိုက်ပါ။

정답 1. ③



မေးခွန်း ၁ နဲ့ ၂ ကတော့ သင့်တော်တဲ့ စကားလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ အပေါ်က စကားလုံးတွေကို တစ်ခေါက် ပြန်စဉ်းစားကြည့်ပြီး မေးခွန်းတွေကို ဖြေပါ။

[1~2] 빈칸에 들어갈 가장 알맞은 것을 고르십시오. **ကွက်လပ်ထဲ ဖြည့်ရမယ့် အမှန်ဆုံး အဖြေကို ရွေးပါ။**

1. 올 여름에 회사에서 휴가를 _____ 고향에 다녀올 거예요.
လာမယ့် နွေရာသီမှာ ကုမ္ပဏီက ခွင့်ရရင် ဇာတိကို သွားပြီးပြန်လာမယ်။

① 내면 ② 쓰면 ③ 받으면 ④ 신청하면
2. 가: 안색이 안 좋아요. 일찍 들어가서 쉬는 게 어때요?
 မျက်နှာမကောင်းပါလား။ စောစော ပြန်ပြီး နားပါလား။
 나: 네, _____ 먼저 들어가 보겠습니다. **ဟုတ်ကဲ့၊ အလုပ်စောဆင်းပြီး ပြန်ပါတော့မယ်။**

① 결근하고 ② 조퇴하고 ③ 신청하고 ④ 휴직하고



မေးခွန်း ၃ နဲ့ ၄ ကတော့ စကားပြောရဲ့ ခေါင်းစဉ်ကို ရွေးပေးရတာဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅ ကတော့ ပိတ်ရက်အကြောင်း စာပိုဒ်ကို ဖတ်ပြီး မေးခွန်းတွေကို ဖြေပေးရမှာပါ။

[3~5] 다음 질문에 답하십시오 **အောက်ပါ မေးခွန်းများကို ဖြေပါ။**

3. 가: 아기를 낳을 때는 얼마 동안 쉬어요? **ကလေး မွေးတဲ့အခါ ဘယ်လောက်ကြာကြာ နားရလဲ။**
 나: 3개월 동안 쉴 수 있도록 근로 기준법에 정해져 있어요.
 ၃လကြာ နားလို့ရတယ်လို့ အလုပ်သမားဥပဒေမှာ သတ်မှတ်ထားပါတယ်။

두 사람은 무엇에 대해 이야기하고 있습니까? **သူတို့ ဘာအကြောင်း ပြောနေကြတာလဲ။**

① 무급 휴가 ② 병가 휴가 ③ 연차 휴가 ④ 출산 휴가
4. 가: 그럼 회사에 연락도 없이 출근 안 한 거예요?
 ဒါဆိုရင် ကုမ္ပဏီကို ဖုန်းတောင်မဆက်ဘဲ အလုပ်မလာတာလား။
 나: 그런가 봐요. **ဟုတ်မယ်ထင်တယ်။**

두 사람은 무엇에 대해 이야기하고 있습니까? **သူတို့ ဘာအကြောင်း ပြောနေကြတာလဲ။**

① 병가 내다 ② 휴직하다 ③ 조퇴하다 ④ 무단결근하다
5. ㉠ _____ 은 법으로 정한 날은 아니지만 회사가 휴일로 정하고 있는 날입니다. 유급으로 할 것인지 무급으로 할 것인지도 회사의 규정에 따라 다릅니다. 근로자의 날은 법정 휴일로 ㉠ _____ 에 포함되지 않습니다.

ညှိနှိုင်းပိတ်ရက်ကတော့ ဥပဒေနဲ့ သတ်မှတ်ထားတဲ့ ရက်တော့ မဟုတ်ပေမဲ့ ကုမ္ပဏီက ပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ရက်ဖြစ်ပါတယ်။ လစာပေးမလား၊ လစာခွဲဖြစ်မလားကတော့ ကုမ္ပဏီရဲ့ စည်းမျဉ်းအပေါ် မူတည်ပါတယ်။ အလုပ်သမားနေ့ကတော့ တရားဝင်ပိတ်ရက်ဖြစ်တဲ့အတွက် ညှိနှိုင်းပိတ်ရက်ထဲ မပါပါဘူး။

㉠에 들어갈 알맞은 말을 고르십시오. ㉠ **နေရာမှာ ထည့်ရမယ့် စကားလုံးကို ရွေးပါ။**

① 무급 휴일 ② 연차 휴일 ③ 약정 휴일 ④ 유급 휴일

정답 1. ③ 2. ② 3. ④ 4. ④ 5. ③

사업장을 변경하고 싶은데


အလုပ်ရုံပြောင်းချင်ပါတယ်

학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
- လုပ်ငန်းခွင် ရွှေ့ပြောင်းခြင်းနှင့် ခေတ္တ အလည်ပြန်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်
- အသုံးပြုသင်ခန်းစာ ဒုတိယအကြိမ်ပြည်ဝင်ခွင့် ခွင့်ပြုစာ
- ဝေါဟာရ လုပ်ငန်းခွင် ရွှေ့ပြောင်းခြင်း၊ ကာလမပြည့်မီ အပြီးပြန်ခြင်းနှင့် ခေတ္တ အလည်ပြန်ခြင်း
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု လုပ်ငန်းခွင် ရွှေ့ပြောင်းခြင်း



대화 1 စကားပြော ၁



အာဒစ်က အလုပ်ပြောင်းဖို့အတွက် ရုံပြောင်းလျှောက်လွှာ တင်ဖို့ လုပ်နေပါတယ်။ စကားပြောကို နှစ်ခေါက် နားထောင်ပြီး လိုက်ဆိုကြည့်ပါ။

카림 아딧, 너 회사 옮길 거라며? 무슨 일 있어?

အာဒစ်၊ မင်း အလုပ် ပြောင်းမယ်ဆို။ ဘာဖြစ်လို့လဲ။

아딧 우리 회사가 **사정이 안 좋아서** 곧 문을 닫을 것 같아. 그래서 사장님이 사업장 변경 신청서를 내라고 하시더라고.

ငါတို့ ကုမ္ပဏီက အခြေအနေသိပ်မကောင်းလို့ မကြာခင် ပိတ်ရတော့မယ်ထင်တယ်။ ဒါကြောင့်မို့ သူဌေးက ရုံပြောင်းလျှောက်လွှာ တင်ဖို့ပြောတယ်။

사정이 안 좋다

အခြေအနေ မကောင်းဘူး

카림 그랬구나. 사장님도 힘드실 텐데 널 많이 생각해 주시는 것 같다.

အဲလိုလား။ သူဌေးလည်း စိတ်ညစ်နေမှာပဲ။ မင်းကို အတော် တွေးပေးသားပဲ။

섭섭하다

စိတ်မကောင်း ဖြစ်သည်

아딧 맞아. 같이 일하면서 **정**이 많이 들었는데 너무 **섭섭해**. 그래도 난 계속 일을 해야 하니까..... 근데 사업장 변경 신청서는 근로 계약이 끝나고 한 달 이내에 해야 한다면?

ဟုတ်တယ်။ အတူ အလုပ်လုပ်ရင်း သံယောဇဉ်လည်း ဖြစ်နေပြီ။ တော်တော် စိတ်မကောင်းဘူးကွာ။ ဒါပေမဲ့လည်း ငါလည်း အလုပ်ဆက်လုပ်မှဖြစ်မှာမို့ဒါနဲ့ ရုံပြောင်း လျှောက်လွှာက အလုပ်စာချုပ် ပြီးဆုံးပြီး တစ်လအတွင်း တင်ရတာဆို။

정이 들다

သံယောဇဉ် ဖြစ်သည်

카림 응, 한 달 안에 고용 센터에 가서 제출해야 돼.


အင်း၊ တစ်လအတွင်း အလုပ်သမားစင်တာကို သွားပြီး တင်ရမှာ။



သေချာ နားထောင်ပြီး လိုက်ဆိုခဲ့ရဲ့လား။ ဒါဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်လိုက်ပါဦး။

1. 아딧 씨는 왜 회사를 옮기려고 해요? အာဒစ်က ဘာကြောင့် ကုမ္ပဏီကို ပြောင်းဖို့လုပ်တာလဲ။
2. 사업자 변경 신청서는 언제까지 내야 해요? ရုံပြောင်း လျှောက်လွှာက ဘယ်အချိန်နောက်ဆုံး တင်ရတာလဲ။

정답 1. 회사 사정이 안 좋아서 다닐 수가 없어요. 2. 근로 계약이 끝나고 한 달 이내에 내야 해요.



အပို ၁ **မိဟာရ ၁**

အလုပ်အကိုင် ပြောင်းလဲခြင်း



အလုပ်အကိုင်ကို ဘယ်လို ပြောင်းလို့ရသလဲ။ အလုပ်ပြောင်းခြင်းနဲ့ သက်ဆိုင်တဲ့ စကားလုံးအချို့ကို ကြည့်ကြရအောင်။



근로계약이
만료되다
အလုပ်စာချုပ်
သက်တမ်းပြည့်သည်



근로계약이
해지되다
အလုပ်စာချုပ်ပျက်ပယ်သည်



계약을 갱신하다
စာချုပ်သက်တမ်းတိုးသည်



갱신을 거절하다
သက်တမ်းတိုးရန်
ငြင်းဆိုသည်



사업장 변경 이유
ရုံပြောင်းရသည့်
အကြောင်းရင်း



임금을 체불하다
လစာကြန့်ကြာသည်



휴업하다
လုပ်ငန်းနားထားသည်




폐업하다
လုပ်ငန်းပိတ်သိမ်းသည်




폭언을 하다
ဆဲရေးပြောဆိုသည်



폭행을 하다
လက်ပါသည်



사업장
변경 신청서
ရုံပြောင်းလျှောက်လွှာ



사업장 추가
အလုပ်ရုံ တိုးသည်



유용한 표현 အသုံးဝင်သော အသုံးအနှုန်းများ

큰일 날 뻔했네요. တော်သေးတာပေါ့။

가: 버스 안에서 넘어졌어요. 자칫하면 큰일 났을 거예요.

나: 큰일 날 뻔했네요. 괜찮아요? **တော်သေးတာပေါ့**! **နာနေသေးလား**။



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. ဝက်ခေါင်းထဲ မှန်ကန်တဲ့ ဖြေခွင့်ကို ရွေးပြီး စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ပါ။

ကွက်လပ်ထဲ ဖြည့်ရမယ့် စကားလုံးကို ရွေးပြီး စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ပါ။

1) ဘုန်းတော်: ကုမ္ပဏီက အလုပ်ပေးသည့် စာချုပ် ဖြည့်ဆည်းပေးမှာလား?
 အလုပ်စာချုပ် ပြည့်ဆည်းပေးမှာလားလို့ ယူဆပါ။
 ဘုန်းတော်: စာချုပ် _____ လုပ်ဆောင်ပါ။ အခု ကုမ္ပဏီက ကောင်းတယ်လို့။

- ① ချက် ② ချက်

2) ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လား?
 ဘုန်းတော်: အခု အလုပ်က လုပ်ရတာ ခက်လားလို့ မေးပါ။
 ဘုန်းတော်: အခု အလုပ်က လုပ်ရတာ ခက်လားလို့ မေးပါ။

- ① ချက် ② ချက်

3) ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လား?
 ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လားလို့ မေးပါ။
 ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လားလို့ မေးပါ။



- ① ချက် ② ချက်

4) ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လား?
 ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လားလို့ မေးပါ။
 ဘုန်းတော်: ဒီအလုပ်က လုပ်ရတာ ခက်လားလို့ မေးပါ။

- ① ချက် ② ချက်

2. ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ ချိတ်ဆက်ပါ။

ပုံကို ကြည့်ပြီး သင့်တော်တဲ့ စကားလုံးနဲ့ ချိတ်ဆက်ပါ။




- ㉠ ပျက်စီးခြင်း ㉡ ပျက်စီးခြင်း ㉢ ချက် ㉣ ချက်

အဖြေ 1. ① 2) ① 3) ② 4) ② 2. ①-㉡ ②-㉠ ③-㉣ ④-㉢



대화 2 စကားပြော ၂



အာဒစ်က အဖေ နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။ သူတို့ ဘာတွေ ပြောနေကြသလဲဆိုတာ စကားပြောကို အရင် နားထောင်ကြည့်ပါ။

အဒစ် **အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။**
အဖေက ပြီးခဲ့တဲ့လက ခွဲစိတ်မှုကြီး ခံယူခဲ့တယ်တဲ့။

အိမ် **အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။**
တကယ်လား။ အခုရော ဘယ်လိုနေသေးလဲ။

အဒစ် **အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။**
အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။ အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။

အိမ် **အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။**
အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။ အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။

말을 꺼내다
စကားစသည်

အဒစ် **အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။**
အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။ အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။

한창
အစွမ်းကုန်

အိမ် **အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။**
အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။ အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။



မိမိကိုယ်ကို အာဒစ်နဲ့ အိမ်ကို သဘောထားပြီး စကားပြောကို လိုက်ပြောကြည့်ပါ။ သေချာ နားထောင်ပြီး လိုက်ပြောပြီးပြီဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

1. အဒစ် ဖီး ဘာကြောင့် အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။
2. အဒစ် ဖီး အဘဏ္ဍာရီက နေမကောင်းလို့ ဇာတိကို ပြန်မလိုတဲ့။

정답 1. 아버지가 편찮으셔서 고향에 다녀오려고 해요. 2. 회사가 한창 바쁘기 때문에 얘기하기가 쉽지 않아서요.



အကယ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပြည်တော်ပြန်ချင်တယ်ဆိုရင် ခေတ္တပြည်တော်ပြန်ခြင်းနဲ့ စောပြန်ခြင်းတို့နဲ့ သက်ဆိုင်တဲ့ စကားလုံးတွေကို သိထားရမယ်နော်။




조기 귀국하다
စော၍ ပြည်တော်ပြန်သည်



일시 출국하다
ခေတ္တ
ပြည်တော်ပြန်သည်



재입국하다
နိုင်ငံအတွင်းသို့
ပြန်ဝင်လာသည်



면제되다
ကင်းလွတ်ခွင့်ရသည်



개인 사정
ကိုယ်ရေးကိုယ်တာကိစ္စ



집안 사정
မိသားစု အရေးကိစ္စ



병환
ရောဂါ



편찮으시다
(လူကြီး)နေမကောင်းဖြစ်သည်

통합 신청서	
성명	성
재입국허가 / 일시 출국허가	신청일자/출국일자
합동신청	
환국인도	취업/재직/복합
동족유지	동족유지/비유지
가족유지/비유지	가족유지/비유지
가족유지/비유지	가족유지/비유지

재입국 허가 신청서
ပြည်ပြန်ဝင်ခွင့် လျှောက်လွှာ

동의서	
• 일사	
• 유족인	
• 재입국	
• 출국	
• 기타	

동의서(허가서)
သဘောတူစာ(ခွင့်ပြုစာ)

출국 예정 신고서	
외국인 가족 연락처	
출국 예정	
신고 일자	

출국 예정 신고서
ပြည်တော်ပြန်
ကြိုတင်သတင်းပို့စာ

Tip 일시 출국 ခေတ္တ ပြည်တော်ပြန်ခြင်း

본인의 결혼이나 부모님의 병환 등과 같은 사정으로 일시적으로 출국하기를 원할 경우, 사업주의 동의를 얻어서 고향에 다녀올 수 있습니다. 출국 전에 미리 재입국 허가 신청서를 제출하면 재입국 시 재입국 허가가 면제됩니다. **မိမိ၏ မင်္ဂလာကိစ္စ သို့မဟုတ် မိဘများ၏ ကျန်းမာရေး စသည့် အရေးကိစ္စများကြောင့် ခေတ္တခဏအားဖြင့် ပြည်တော်ပြန်ရန် ဆန္ဒရှိသည့်အခါ အလုပ်ရှင်၏ ခွင့်ပြုချက်ကို ရယူ၍ ဇာတိသို့ သွားပြီးပြန်လာနိုင်ပါသည်။ ကိုရီးယားမှ မထွက်ခွာမီ ကြိုတင်၍ နိုင်ငံအတွင်းသို့ ပြန်ဝင်လာခွင့် လျှောက်လွှာကို တင်ခဲ့လျှင် ပြန်ဝင်ရောက်လာသည့်အခါ ခွင့်ပြုချက် ရရှိပြီးသားဖြစ်ပါမည်။**




အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

ပုံနဲ့ ကိုက်ညီတဲ့ စကားလုံးကို ဥပမာထဲကနေ ရွေးပြီး ထည့်ပါ။



1)



2)



3)



4)

보기

퇴사하다 조기 귀국하다 출국 예정 신고서를 제출하다 개인 사정이 생기다

2. 빈칸에 맞는 표현을 골라 대화를 완성하세요.

ကွတ်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ပါ။

1)

가: 개인적인 사정이 생겨서 고향에 잠시 다녀오게 됐어요.
 ကိုယ်ရေးကိုယ်တာကိစ္စ ပေါ်လာလို့ ဇာတိကို ၁၈ သွားပြီးပြန်လာမလို့။
 나: 네, 반장님께 들었어요. _____ 신청서는 제출했어요?
 ဟုတ်ကဲ့! အလုပ်ကြပ်ဆီက ကြားပါတယ်။ ပြည်ပြန်ဝင်ခွင့် လျှောက်လွှာ တင်ပြီးပြီလား။

- ① 사업장 변경
- ② 재입국 허가

2)

가: 이렇게 빨리 고향에 돌아가는 거예요? ဒီလောက် မြန်မြန် ဇာတိကို ပြန်တော့မှာလား။
 나: 네, 어머니가 편찮으셔서 _____ 하게 됐어요.
 ဟုတ်ကဲ့! အမေက နေမကောင်းလို့ စောပြီး ပြန်ရတော့မယ်။

- ① 재입국
- ② 조기 귀국

3)

가: 이번 주까지 근무하고 다음 주 출국이죠?
 ဒီအပတ်အထိ အလုပ်လုပ်ပြီး နောက်အပတ် ပြန်တော့မှာမဟုတ်လား။
 나: 네, 금요일에 _____ 나면 출국 준비하려고요.
 ဟုတ်ကဲ့! သောကြာနေ့မှာ အလုပ်က ထွက်ပြီးရင် ပြန်တော်ပြန်ဖို့ ပြင်တော့မယ်။

- ① 신고하고
- ② 퇴사하고

4)

가: 재입국 허가 신청서를 제출하고 일시 출국했다가 입국하면 다시 허가를 받아야 해요?
 နိုင်ငံအတွင်းသို့ ပြန်ဝင်ခွင့် လျှောက်လွှာကို တင်ပြီး ခေတ္တ ပြည်တော်ပြန်ပြီး ပြန်ဝင်လာရင် ထပ်ပြီး
 ခွင့်ပြုချက်ယူရသေးလား။
 나: 아니요, 이 경우에는 재입국 허가가 _____.
 ဟင့်အင်း! ဒီလို အခြေအနေမျိုးမှာတော့ နိုင်ငံအတွင်း ပြန်ဝင်ခွင့်က ကင်းလွတ်ခွင့်ရပြီးသားပါ။

- ① 가능해요
- ② 면제돼요

정답 1. 1) 개인 사정이 생기다 2) 출국 예정 신고서를 제출하다 3) 퇴사하다 4) 조기 귀국하다 2. 1) ② 2) ② 3) ② 4) ②



활동 **အသုံးပြုသင်ခန်းစာများ**


재입국 허가 동의서입니다. 읽고 질문에 답하세요.
ကိုရီးယားနိုင်ငံသို့ ပြန်ဝင်ရောက်ခွင့် ခွင့်ပြုချက်စာဖြစ်ပါတယ်။ ဖတ်ပြီး မေးခွန်းကို ဖြေကြည့်ပါ။

재입국 허가 동의서
ပြည်ပြန်ဝင်ခွင့် သဘောတူခွင့်ပြုစာ

- **업체명** ကုမ္ပဏီအမည် : 고려식품
- **주소** လိပ်စာ : 충남 아산시 사장길 29 ☎(041) 541-4567
- **연수생** 인적 사항 အလုပ်သမား ကိုယ်ရေးအချက်အလက်များ

성명 အမည်	성별 ကျား/မ	외국인 등록번호 နိုင်ငံခြားသားမှတ်ပုံတင်အမှတ်	여권 번호 ပတ်စ်ပို့နံပါတ်
칸	남	890726-*****	E0246890

- **재입국 사유** ပြည်ပြန်ဝင်အကြောင်းရင်း : 부모님 병환으로 일시 출국합니다.
မိဘ နေမကောင်းသောကြောင့် ခေတ္တ ပြည်တော်ပြန်ပါသည်။
- **재입국 기간** ပြည်ပြန်ဝင်မည့်ကာလ : 출국 예정일 **ပြည်ထွက်ရက်** (2015. 05. 03)
허가 기간 **ခွင့်ပြုကာလ** (2015. 05. 03 ~ 2015. 05. 17)

대표자 : 김철수 

1. 위의 재입국 허가 신청서의 내용과 다른 것을 고르세요.
အပေါ်က ပြည်ပြန်ဝင်ခွင့်ပြုချက် လျှောက်လွှာထဲက အကြောင်းအရာနဲ့ မတူတာကို ရွေးပါ။
 - ① 칸 씨는 김철수 씨와 함께 출국을 해야 합니다.
 - ② 칸 씨는 부모님의 건강 문제로 일시 출국을 합니다.
 - ③ 칸 씨는 충남에 있는 고려 식품에서 일하고 있습니다.
 - ④ 칸 씨는 5월 3일부터 5월 17일까지 고향에 다녀올 수 있습니다.
2. 재입국 허가 동의서에 대한 내용으로 맞으면 ○, 틀리면 ×에 표시하세요.
ပြည်ပြန်ဝင်ခွင့် သဘောတူခွင့်ပြုစာထဲက အကြောင်းအရာနဲ့ တူရင် (ဝလုံး) မတူရင် (ကြက်ခြေခတ်)ကို ရွေးပါ။
 - 1) 허가 기간을 알 수 있습니다. ○ ×
 - 2) 근무지와 근로자의 정보를 적습니다. ○ ×
 - 3) 출국해서 가려는 장소의 주소를 밝힙니다. ○ ×
 - 4) 근무하는 업체 대표의 확인이 필요합니다. ○ ×

정답 1. ① 2. 1) ○ 2) ○ 3) × 4) ○



사업장 변경

စက်ရုံ ပြောင်းခြင်း

사업장 변경이란 စက်ရုံ ပြောင်းခြင်းဆိုသည်မှာ

사업장 변경이란 일하고 있는 근무지를 바꾸는 것을 말합니다. 외국인 근로자는 최초의 근로 개시를 한 사업장에서 계속 근무하는 것이 원칙입니다. 다만, 정상적인 근로 관계 지속이 어렵다고 인정되는 경우에 한해 외국인 근로자의 기본적인 인권 보장을 위해 예외적으로 사업장 이동을 최대 3회까지 허용합니다.

စက်ရုံ ပြောင်းခြင်း ဆိုသည်မှာ အလုပ်လုပ်နေသည့် အလုပ်နေရာကို ပြောင်းခြင်းကို ဆိုလိုသည်။ နိုင်ငံခြားသား အလုပ်သမားသည် ပထမဦးဆုံး အလုပ်ဝင်သည့် စက်ရုံတွင် ဆက်တိုက် အလုပ်လုပ်ရမည့် တာဝန်ရှိသော်လည်း ပုံမှန်ဖြစ်သော အလုပ်ခွင်ဆိုင်ရာ ပတ်သက်မှု ဆက်လက်တည်တံ့ရန် ခက်ခဲသည်ဟု သတ်မှတ်သည့် အခြေအနေမျိုးတွင် နိုင်ငံခြားသား အလုပ်သမား၏ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးသောအားဖြင့် ခြွင်းချက်အနေဖြင့် စက်ရုံ ပြောင်းရွှေ့ခြင်းကို ဥက္ကိမ်အထိ ခွင့်ပြုပါသည်။

사업장 변경 사유 စက်ရုံ ပြောင်းရသည့် အကြောင်းရင်း

1. 사용자가 정당한 사유로 근로계약 기간 중 근로계약을 해지하려고 하거나 근로계약이 만료된 후 갱신을 거절한 경우
 အလုပ်ရှင်က ခိုင်လုံသော အကြောင်းပြချက်ဖြင့် အလုပ်စာချုပ် ကာလအတွင်း စာချုပ်ဖျက်သိမ်း၍ဖြစ်စေ သို့မဟုတ် စာချုပ်ပြီးဆုံးပြီးနောက် သက်တမ်းတိုးရန် ငြင်းဆိုခဲ့သည့်အခါ
2. 외국인 근로자의 책임이 아닌 사유로 사회 통념상 그 사업 또는 사업장에 근로를 계속할 수 없게 되었다고 인정하고 고용노동부 장관이 고시한 경우
 နိုင်ငံခြားသား အလုပ်သမား၏ တာဝန်မဟုတ်သော အကြောင်းရင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း နားလည်သိရှိထားမှုအရ ထို လုပ်ငန်း သို့မဟုတ် စက်ရုံတွင် ဆက်၍ အလုပ်မလုပ်နိုင်တော့ဟု သတ်မှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ကြေညာသည့်အခါ
3. 상해 등으로 외국인 근로자가 해당 사업장에서 계속 근무하기는 부적합하나 다른 사업 또는 사업장에서 근무하는 것은 가능하다고 인정되는 경우
 ထိခိုက်ဒဏ်ရာရမှု စသည်တို့ကြောင့် နိုင်ငံခြားသား အလုပ်သမားက သက်ဆိုင်ရာ စက်ရုံတွင် ဆက်၍ အလုပ်လုပ်ရန် မသင့်တော်သော်လည်း အခြား လုပ်ငန်း သို့မဟုတ် စက်ရုံတွင် အလုပ်လုပ်ရန် ဖြစ်နိုင်သေးသည်ဟု သတ်မှတ်သည့်အခါ

<참고 : 사업장 변경 허용 사유(외국인 고용법 제25조 제1항, 시행령 제30조)>

<ရည်ညွှန်း - စက်ရုံ ပြောင်းရွှေ့ခွင့်ပြုသည့်အကြောင်းရင်းများ

(နိုင်ငံခြားသား ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေ အပိုဒ် ၂၅၊ အပိုဒ်ခွဲ ၁၊ နည်းဥပဒေ အပိုဒ် ၃၀)>

사업장 변경 절차 စက်ရုံပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်

사업장 변경 사유가 발생한 외국인 근로자는 사용자와 근로계약을 종료한 후 1개월 이내 사업장 소재지 관할 고용 센터에 사업장 변경 신청서를 제출하여야 합니다. 3개월 이내에 재취업을 하면 됩니다.

စက်ရုံ ပြောင်းရန် အကြောင်းပေါ်လာသော နိုင်ငံခြားသား အလုပ်သမားသည် အလုပ်ရှင်နှင့် အလုပ်သမား စာချုပ် သက်တမ်းကုန်ဆုံးပြီး တစ်လအတွင်း စက်ရုံ လိပ်စာတည်ရှိရာ သက်ဆိုင်ရာ အလုပ်သမား စင်တာသို့ စက်ရုံ ပြောင်းခွင့် လျှောက်လွှာကို တင်ပြရမည်ဖြစ်သည်။ ဥပဒေအတွင်း အလုပ်သစ်ကို ရှာတွေ့ရပါမည်။





EPS-TOPIK 듣기 EPS-TOPIK အကြား စာမေးပွဲ



မေးခွန်း ၁ နဲ့ ၂ ကတော့ အဖြေမှန်ကို ရွေးပေးရတာပါ။ စကားပြောကို နားမထောင်ခင် မေးခွန်းတွေကို ဖတ်ကြည့်ပါ။



[1~2] 이야기를 듣고 질문에 알맞은 대답을 고르십시오.
အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပါ။

1. 여자는 지금 무엇을 하고 있습니까? *မိန်းကလေးက အခု ဘာ လုပ်နေပါသလဲ။*

- ① 근로계약 갱신 ② 근무지 변경 사유
- ③ 근로계약 만료 ④ 근무지 변경 신청

2. 남자는 무엇에 대해 이야기를 하고 있습니까? *ယောက်ျားလေးက ဘာအကြောင်း ပြောနေပါသလဲ။*

- ① 휴업 ② 폐업
- ③ 폭언 ④ 폭행



မေးခွန်း ၃ ကတော့ မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၄ နဲ့ ၅ ကတော့ စကားပြောကို နားထောင်ပြီး မေးခွန်း တစ်ခုစီအတွက် သင့်တော်တဲ့ အဖြေကို ရွေးပေးရတာပါ။ စကားပြောကို နားမထောင်ခင် မေးခွန်းတွေကို အရင် ဖတ်ကြည့်ပါ။

3. 질문을 듣고 알맞은 대답을 고르십시오.
မေးခွန်းကို နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

- ① 네, 사유를 이야기하세요. ② 네, 표준 근로계약서를 내세요.
- ③ 네, 사증 발급 신청서를 내세요. ④ 네, 재입국 허가 신청서를 내세요.

[4~5] 이야기를 듣고 질문에 알맞은 대답을 고르십시오.
အကြောင်းအရာကို နားထောင်ပြီး မေးခွန်းနဲ့ ကိုက်ညီတဲ့ အဖြေကို ရွေးပါ။

4. 남자는 무엇을 이야기하고 있습니까?
ယောက်ျားလေးက ဘာအကြောင်း ပြောနေတာလဲ။

- ① 근무 조건 ② 일시 출국
- ③ 조기 귀국 ④ 사업장 변경

5. 남자는 왜 근무지를 옮겼습니까?
ယောက်ျားလေးက ဘာကြောင့် အလုပ်ကို ပြောင်းခဲ့တာလဲ။

- ① 폭행 때문에 ② 폭언 때문에
- ③ 폐업 때문에 ④ 임금 체불 때문에

 **듣기 대본** စာသား

1. **여:** 근무지를 바꾸고 싶은데요. **အလုပ် ပြောင်းချင်လို့ပါ။**
남: 네, 서류는 이쪽에 제출하세요. **ဟုတ်ကဲ့၊ စာရွက်စာတမ်းတွေကို ဒီဘက်ကို တင်ပါ။**
2. **남:** 회사가 사정이 있어서 작업을 일시적으로 중단했어요.
စက်ရုံက အကြောင်းကိစ္စရှိလို့ အလုပ်ကို ယာယီ ရပ်ထားပါတယ်။
3. **여:** 개인 사정으로 일시 출국할 때 미리 제출할 서류가 있어요?
ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ခေတ္တ ပြည်တော်ပြန်တဲ့အခါ ကြိုပြီး တင်ရတဲ့ စာရွက်စာတမ်း ရှိလား။
- 4-5. **남:** 지난달에 근무지를 옮겼어요. **ပြီးခဲ့တဲ့လက အလုပ် ပြောင်းခဲ့ပါတယ်။**
여: 계약 기간이 끝나서 옮긴 거예요? **စာချုပ်ကာလ ပြီးသွားလို့ ပြောင်းတာလား။**
남: 아니요. **회사 사정이 안 좋아서 문을 닫았어요.**
မဟုတ်ပါဘူး။ ကုမ္ပဏီက အခြေအနေမကောင်းလို့ ပိတ်သွားလို့ပါ။

정답 1. ④ 2. ① 3. ④ 4. ④ 5. ③

 **확장 연습** ထပ်ဆောင်း လေ့ကျင့်ရန်  **L-57**

1. **대화를 듣고 질문에 알맞은 것을 고르십시오.**
သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။

남자가 생각하는 좋은 공부 방법은 무엇입니까?
ယောက်ျားလေး တွေးတဲ့ စာလေ့လာခြင်းနည်းလမ်းကောင်းဆိုတာ ဘာလဲ။

- ① 학원에 다닌다. ② 인터넷 강의를 듣는다.
- ③ 한국어 책을 사서 읽는다. ④ 한국 영화나 드라마를 본다.

 **확장 연습 듣기 대본** ထပ်ဆောင်း လေ့ကျင့်ရန် စာသား

- 여:** 한국어 공부를 하려고 하는데 어떻게 하면 좋을까요?
ကိုရီးယားစာ လေ့လာမလို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။
- 남:** 한국 영화나 드라마를 보면서 공부해 봐요. 학원에 다니거나 인터넷 강의를 듣는 것보다 좋은 것 같아요.
ကိုရီးယား ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွေကို ကြည့်ရင်း လေ့လာကြည့်ပါ။ ကျူရှင်တက်တာ၊ အင်တာနက်သင်ခန်းစာ နားထောင်တာထက် ကောင်းမယ်ထင်တယ်။
- 여:** 그렇군요. 저도 그렇게 해 봐야겠어요.
ဟုတ်လား။ ကျွန်မလည်း အဲဒီလို လုပ်ကြည့်ဦးမပဲ။

정답 1. ④



မေးခွန်း ၁ ကနေ ၄ အထိက သင့်တော်တဲ့ စကားလုံးကို ရွေးပေးရတာဖြစ်ပါတယ်။ ကိုယ် သိထားတဲ့ စကားလုံးတွေကို ပြန်စဉ်းစားကြည့်ပြီး မေးခွန်းတွေကို ဖြေကြည့်ပါ။

[1~4] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ထဲ ဖြည့်ရမယ့် အမှန်ဆုံး အဖြေကို ရွေးပါ။

1.

사업주와 근로계약 종료 후 한 달 안에 _____ 을/를 신청해야 합니다.

အလုပ်ရှင်နဲ့ အလုပ်စာချုပ် ပြီးဆုံးပြီး တစ်လအတွင်း စက်ရုံပြောင်းခြင်း လျှောက်ထားရမယ်။

- ① 계약 갱신
- ② 계약 만료
- ③ 근로계약
- ④ 사업장 변경

2.

개인 사정으로 _____ 을 할 때 재입국 허가 신청서에 사업자의 동의를 첨부하여 제출합니다.

ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ခေတ္တ ပြည်တော်ပြန်တဲ့အခါ ပြည်ပြန်ဝင်ခွင့် လျှောက်လွှာမှာ အလုပ်ရှင်ရဲ့ သဘောတူခွင့်ပြုစာကို ပူးတွဲ တင်ရပါတယ်။

- ① 재입국
- ② 일시 출국
- ③ 조기 귀국
- ④ 근무지 변경

3.

사업장 변경 _____ 에는 근로계약의 만료나 해지, 일하던 사업장의 휴업이나 폐업, 근로자의 상해 등이 있습니다.

စက်ရုံပြောင်းရခြင်း အကြောင်းရင်းများမှာ အလုပ်စာချုပ် ပြီးဆုံးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ အလုပ်လုပ်ခွဲတဲ့ စက်ရုံက ပိတ်ထားခြင်း၊ ပိတ်သွားခြင်း၊ အလုပ်သမားမှ ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ ရှိပါတယ်။

- ① 기간
- ② 사유
- ③ 신고
- ④ 신청

4.

가: 일시 출국 전에 허가를 받으면 다시 입국할 때 재입국 허가가 _____.

ခေတ္တ ပြည်တော်မပြန်ခင် ခွင့်ပြုချက် ယူထားရင် ထပ်ပြီး ပြည်ပြန်ဝင်လာတဲ့အခါ ခွင့်ပြုချက်ကင်းလွတ်ပြီးသား ဖြစ်ပါတယ်။

나: 재입국 허가를 안 받아도 되니까 훨씬 편하겠네요.

ပြည်ပြန်ဝင်ခွင့်ကို ထပ်လျှောက်နေစရာမလိုဘူးဆိုတော့ ပို အဆင်ပြေတာပေါ့။

- ① 등록돼요
- ② 면제돼요
- ③ 신고해요
- ④ 제출돼요



မေးခွန်းနံပါတ် ၅ ကတော့ ခေတ္တ ပြည်တော်ပြန်ခြင်းအကြောင်းကို ဖတ်ပြီး မေးခွန်းတွေကို ဖြေပေးရမှာဖြစ်ပါတယ်။

5. 다음 질문에 답하십시오. အောက်ပါ မေးခွန်းများကို ဖြေပါ။

한국에서 일을 하다가 본인의 결혼이나 부모님의 병환 등 개인 사정이 생겨서 일시 출국을 할 때는 미리 신고를 해야 합니다. 신고를 할 때는 재입국 허가 신청서를 작성하고, 사업주의 동의서를 함께 받아서 출입국 관리소에 제출하면 됩니다.

ကိုရီးယားတွင် အလုပ်လုပ်ရာမှ မိမိ၏ မင်္ဂလာကိစ္စ သို့မဟုတ် မိဘများ၏ ကျန်းမာရေး စသည့် ကိုယ်ရေးကိုယ်တာကိစ္စများ ပေါ်ပေါက်၍ ခေတ္တ ပြည်တော်ပြန်သည့်အခါ ကြိုတင်၍ သတင်းပို့ရပါမည်။ သတင်းပို့သည့်အခါ ပြည်ပြန်ဝင်ခွင့်လျှောက်လွှာကို ဖြည့်စွက်၍ အလုပ်ရှင်၏ သဘောတူခွင့်ပြုချက်စာကို အတူ ရယူ၍ လူဝင်မှုကြီးကြပ်ရေးရုံးသို့ တင်ပြရန်ဖြစ်ပါသည်။

재입국 허가 신청서를 제출할 때 주의해야 할 것은 무엇입니까?
 ပြည်ပြန်ဝင်ခွင့် လျှောက်လွှာတင်သည့်အခါ သတိပြုရမည့် အချက်ကို ရွေးပါ။

- ① 사업주의 동의서를 받아야 합니다. ② 자신의 건강 상태를 확인해야 합니다.
- ③ 한국에 다시 돌아올 때 제출해야 합니다. ④ 결혼한 사람은 혼인 신고서를 내야 합니다.

정답 1. ④ 2. ② 3. ② 4. ② 5. ①

확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~2] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်မှာ ဖြည့်ရမယ့် အသင့်တော်ဆုံး စကားကို ရွေးပါ။

1.

저는 아침마다 _____에 갑니다. 거기에서 산책도 하고 운동도 합니다.
 ကျွန်တော်ကတော့ မနက်တိုင်း ပန်းခြံကို သွားပါတယ်။ အဲဒီမှာ လမ်းလည်း လျှောက်ပြီး အားကစားလည်း လုပ်ပါတယ်။

 - ① 공원 ② 은행 ③ 식당 ④ 서점

2.

저는 매년 여름휴가 때 여행을 갔습니다. 그런데 이번 휴가는 짧아서 그냥 집에서 _____.
 ကျွန်တော်ကတော့ နှစ်တိုင်း နွေရာသီနားရက်မှာ ခရီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် နားရက်ကတော့ တိုလို့ အိမ်မှာပဲ နေပါတော့မယ်။

 - ① 보내기도 합니다 ② 바꾸기도 합니다
 - ③ 보내려고 합니다 ④ 바꾸려고 합니다

정답 1. ① 2. ③


နေထိုင်ခွင့်သက်တမ်း တိုးပြီးရင် ဆက်ဆက် အကြောင်းကြားရမယ်။

학습 안내
သင်ရိုး အညွှန်း

- **သင်ခန်းစာ ရည်ရွယ်ချက်**
နေထိုင်ခွင့်သက်တမ်းတိုးခြင်း အဆင့်ဆင့်၊ ဝိဇာပြောင်းလဲပုံများ
- **အသုံးချသင်ခန်းစာ** နေထိုင်ခွင့်သက်တမ်းတိုးခြင်းအတွက်
လျှောက်လွှာဖြည့်စွက်ခြင်း
- **ဝေါဟာရ** နေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့် ဝိဇာ
- **သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု**
နေထိုင်ခွင့်သက်တမ်းတိုး လျှောက်ထားခြင်း



대화 1 စကားပြော ၁



သူတို့တွေ နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်းအကြောင်း ပြောနေကြပါတယ်။ စာချုပ် သက်တမ်းတိုးရင် နေထိုင်ခွင့်ကာလရော အလိုအလျောက် သက်တမ်းတိုးပါသလား။ အရင်ဆုံး စကားပြောကို နှစ်ကြိမ် နားထောင်ကြည့်ရအောင်။

리한 투안 씨, 계약 연장했어요?
ထူအန်း၊ စာချုပ် သက်တမ်းတိုးပြီးပြီလား။

투안 네, 지난달에 계약 기간이 끝나서 재계약했어요.
ဟုတ်ကဲ့၊ ပြီးခဲ့တဲ့လက စာချုပ်သက်တမ်း ပြီးဆုံးလို့ သက်တမ်းတိုးခဲ့ပါတယ်။

자동으로
အလိုအလျောက်

리한 그래요? 재계약을 하면 체류 기간은 **자동으로** 연장되는 거예요?
ဟုတ်လား၊ စာချုပ် သက်တမ်းတိုးရင် နေထိုင်ခွင့် ကာလက အလိုအလျောက် သက်တမ်းတိုးတာလား။

투안 그건 아니래요. 따로 체류 기간 연장 허가를 받아야 해요.
အဲလိုတော့ မဟုတ်ဘူး။ နေထိုင်ခွင့် ကာလ သက်တမ်းတိုးခွင့်ကို သီးသန့် လျှောက်ရသေးတယ်။

리한 그렇군요. 그럼 연장 허가는 아직 안 받은 거예요?
အဲလိုလား။ ဒါဆိုရင် သက်တမ်းတိုးခွင့် အခုထိ မရသေးဘူးလား။

따로
သီးသန့်

투안 네, 체류 기간 만료 전까지만 받으면 돼요. 저는 한국에 온 지 3년 이 되기 때문에 **따로** 준비해야 하는 서류가 좀 있더라고요. 그래서 오늘 고용 지원 센터에 가 보려고 해요.
ဟုတ်ကဲ့၊ နေထိုင်ခွင့် ကာလ သက်တမ်းမကုန်ခင် လျှောက်လိုက်ရင်ရပါတယ်။ ကျွန်တော်ကတော့ ကိုရီးယားကို လာတာ ဥနှစ် ပြည့်ပြီဆိုတော့ သီးသန့် ပြင်ဆင်ရမယ့် စာရွက်စာတမ်း နည်းနည်း ရှိတယ်။ ဒါကြောင့်မို့ ဒီနေ့ အလုပ်သမားစင်တာကို သွားမလို့။



သေချာ နားထောင်ပြီး လိုက်ဆိုပြီးပြီဆိုရင် အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါ။

1. 투안 씨는 계약 기간이 끝나서 어떻게 했어요?
ထူအန်းက စာချုပ်ကာလ ပြီးဆုံးတော့ ဘယ်လို လုပ်ခဲ့သလဲ။
2. 체류 기간 연장 허가는 언제까지 받아야 해요?
နေထိုင်မှု ကာလ သက်တမ်းတိုးခွင့်က ဘယ်အချိန်နောက်ဆုံးထား လျှောက်ရတာလဲ။

정답 1. 계약을 연장했어요. 2. 체류 기간 만료 전까지 받으면 돼요.



အစုစု 1 ပေါ်စာရ ၁

ဧည့် ကိစ္စ ဂရု ကို နေထိုင်မှုကိစ္စ သက်တမ်းတိုးခြင်း

နေထိုင်ခွင့်ကိစ္စ သက်တမ်းတိုးဖို့ ဘာ စာရွက်စာတမ်းတွေနဲ့ လုပ်ငန်းစဉ်တွေ လိုအပ်ပါသလဲ။ အောက်က စကားလုံးတွေထဲမှာ နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။



ဧည့် ကိစ္စ
နေထိုင်သည်



ဧည့် ကိစ္စ
နေထိုင်ခွင့်ကိစ္စ



ဧည့် ကိစ္စ
နေထိုင်နိုင်သည့်ကိစ္စ



ပြောင်းလဲနိုင်သည့်
အကြိမ်အရေအတွက်



အစုစု
သက်တမ်းတိုးသည်



ဧည့် ကိစ္စ
နေထိုင်စာရွက်
သက်သေစာရွက်



အစုစု
မိမိဆန္ဒဖြင့် ပြည်တော်ပြန်ခွင့်
လျှောက်လွှာ

ပုံနှိပ်ထားသော အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	

အစုစု
အိမ်အမှားစာရွက်

အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	
အစုစု အစုစု	

အစုစု
လူပုဂ္ဂိုလ် အာမခံစာ

အစုစု အစုစု အစုစု အစုစု	
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု

အစုစု
အလုပ်လုပ်ခွင့်ကိစ္စ
သက်တမ်းတိုးလျှောက်လွှာ





အစုစု အစုစု	
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု
အစုစု အစုစု	အစုစု အစုစု

အစုစု
အလုပ်ရှာဖွေခွင့်ကိစ္စ



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ စကားလုံးနဲ့ ရှိတ်ဆက်ပါ။

- | | |
|---|---------------|
| ①  | • ㉠ 체류하다 |
| ②  | • ㉡ 연장하다 |
| ③  | • ㉢ 신원보증서 |
| ④  | • ㉣ 체류지 입증 서류 |

2. 빈칸에 맞는 표현을 골라 대화를 완성하세요.
 ကွက်လပ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးပြီး စကားပြောကို ဖြည့်စွက်ပါ။

- 1)
 가: 체류 가능 _____ 은 어디에 나와 있어요? နေထိုင်ခွင့်ကာလက ဘယ်နားမှာလဲ။
 나: 외국인 등록증 뒷면에 날짜가 적혀 있어요.
 နိုင်ငံခြားသားမှတ်ပုံတင်ကတ် အနောက်ခြမ်းမှာ ရက်စွဲ ပါပါတယ်။
- ① 기간 ② 대상
- 2)
 가: _____ 기간을 연장하려는 사람이 따로 신청을 해요?
 စာချုပ် သက်တမ်းတိုးမယ့်သူက သက်သက် လျှောက်တာလား။
 나: 아니요, 그건 일하는 근무지의 사업주가 신청해요.
 မဟုတ်ပါဘူး။ အဲဒါက အလုပ်လုပ်တဲ့ နေရာက အလုပ်ရှင်က လျှောက်တာပါ။
- ① 계약 ② 취업
- 3)
 가: 체류 기간 _____ 신청은 어디에서 해요?
 နေထိုင်ခွင့်ကာလ သက်တမ်းတိုး လျှောက်တာ ဘယ်မှာ လုပ်တာလဲ။
 나: 출입국 관리소에서 해요. လူဝင်မှုကြီးကြပ်ရေးရုံးမှာ လုပ်ပါတယ်။
- ① 연장 ② 취업
- 4)
 가: 체류지 입증 서류에는 어떤 것들이 있어요?
 နေရပ်လိပ်စာ သက်သေ စာရွက်စာတမ်းက ဘယ်လိုတာတွေလဲ။
 나: 거주하고 있음을 증빙하는 _____ 등이 필요해요.
 နေထိုင်လျက်ရှိကြောင်း သက်သေဖြစ်တဲ့ အိမ်အငှားစာချုပ် စသည်ဖြင့် လိုအပ်ပါတယ်။
- ① 임대차 계약서 ② 자진 출국 각서

정답 1. ①-㉢ ②-㉠ ③-㉡ ④-㉣ 2. 1) ① 2) ① 3) ① 4) ①



သူတို့ နှစ်ယောက်က ဟူအောင်းအကြောင်း ပြောနေကြတာပါ။ ဟူအောင်းက ဘာကြောင့် တရားမဝင်နေထိုင်သူ ဖြစ်သွားလဲဆိုတာ အရင်ဆုံး သူတို့ ပြောနေတာလေးကို နားထောင်ကြည့်လိုက်ပါဦး။

투안 **흐영 씨 이야기 들었어요?**
ဟူအောင်း အကြောင်း ကြားပြီးပြီလား။

리한 **아니요, 무슨 일 있어요? 오늘 작업장에서 안 보**
이던데요.
ဟင့်အင်း၊ ဘာဖြစ်လို့လဲ။ ဒီနေ့ အလုပ်မှာလည်း မမြင်မိဘူး။

문제가 되다
ပြဿနာဖြစ်သည်

투안 **체류 자격이 문제가 돼서 이것저것** **알아보고**
다니다 봐요.
နေထိုင်ခွင့် ဗီဇာမှာ ပြဿနာပေါ်လို့ ဟိုဟိုဒီဒီ
လိုက်စုံစမ်းနေတယ်ထင်တယ်။

이것저것
ဟိုဟိုဒီဒီ

리한 **정말이요? 지난달에 계약 갱신하지 않았어요?**
တကယ်လား။ ပြီးခဲ့တဲ့ လက စာချုပ်
သက်တမ်းတိုးလိုက်တယ်မဟုတ်ဘူးလား။

투안 **네, 계약은 했는데 체류 연장 신청을 따로 안 해서**
불법 체류가 됐대요.
ဟုတ်တယ်။ စာချုပ်တော့ ချုပ်ခဲ့ပေမဲ့ နေထိုင်ခွင့် သက်တမ်းတိုးကို
သက်သက် မလျှောက်လိုက်လို့ တရားမဝင် နေထိုင်သူ
ဖြစ်သွားတယ်တဲ့။

리한 **그럼, 흐영 씨는 귀국해야 하는 거예요?**
ဒါဆိုရင် ဟူအောင်းက ပြန်ရတော့မှာလား။

투안 **그건 아니고 벌금을 좀 내야 할 것 같다고 해요.**
အဲလိုလည်း မဟုတ်ပါဘူး။ ဒဏ်ကြေး နည်းနည်း
ဆောင်ရမယ်ထင်တယ်လို့ ပြောတယ်။



ဒီ တစ်ခါတော့ မိမိကိုယ်ကို ထူအန်းနဲ့ ရီဟန်လို့ သဘောထားပြီး စကားပြောကို လိုက်ဆိုကြည့်ပါ။
သေချာ နားထောင်ပြီး လိုက်ဆိုပြီးပြီဆိုရင် အောက်က မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 흐영은 왜 불법 체류자가 되었어요? ဟူအောင်းက ဘာကြောင့် တရားမဝင်နေထိုင်သူ ဖြစ်သွားတာလဲ။
2. 흐영은 체류 자격이 문제가 돼서 귀국해야 해요?
ဟူအောင်းက နေထိုင်ခွင့်ဗီဇာမှာ ပြဿနာ ပေါ်တော့ ပြန်ရမှာလား။

정답 1. 체류 연장 신청을 따로 안 했어요. 2. 아니요, 벌금을 좀 내야 해요.



နေထိုင်ခွင့် ဝိဇာအတွက် အာမခံချက်ကို ဘယ်လို ရနိုင်သလဲ။ နေထိုင်ခွင့် ဝိဇာနဲ့ ဆိုင်တဲ့ စကားလုံးတွေကို ကြည့်ကြရအောင်။



체류 자격
နေထိုင်ခွင့်ဝိဇာ



합법 체류
တရားဝင်
နေထိုင်ခြင်း



불법 체류
တရားမဝင်
နေထိုင်ခြင်း




체류 자격 외 활동
နေထိုင်ခွင့်ဝိဇာ ပြင်ပမှ အလုပ်



자격을 부여하다
ဝိဇာပေးသည်



자격을 획득하다
ဝိဇာရသည်



자격을 변경하다
ဝိဇာပြောင်းသည်



추방되다
ပြည်နှင့်ဒက်ပေးခံရသည်



벌금을 내다
ဒက်ငွေဆောင်သည်



강제 출국을 당하다
ပြန်ပို့ခံရသည်



자진 출국하다
မိမိဆန္ဒဖြင့် ပြည်တော်ပြန်သည်

Tip 체류 기간 연장 နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း

체류 기간 연장이란? နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်းဆိုသည်မှာ

이전에 허가 받은 체류 기간을 초과하여 계속 대한민국에 체류하고자 하는 외국인은 체류 기간 연장 허가를 받아야 합니다.

ယခင် ခွင့်ပြုချက် ရထားသော နေထိုင်ခွင့်ကာလကို ကျော်လွန်၍ ဆက်လက်၍ ကိုရီးယားနိုင်ငံတွင် နေထိုင်လိုသော နိုင်ငံခြားသားသည် နေထိုင်ခွင့်ကာလ သက်တမ်းတိုးခွင့်ကို လျှောက်ထားရမည်။



체류 연장 가능 기간 နေထိုင်ခွင့်သက်တမ်းတိုးနိုင်သည့် ကာလ

고용 노동부에서 재고용 확인서를 받아오면 4년 10개월을 초과하지 않는 범위내에서 체류 연장이 가능합니다. အလုပ်သမားဝန်ကြီးဌာနမှ ထပ်မံ ခန့်အပ်ခွင့် ရရှိလာပါက ၄နှစ်နှင့် ၁၀ လကို မကျော်လွန်စေဘဲ နေထိုင်ခွင့် သက်တမ်းတိုးနိုင်ပါသည်။



အပေါ်က စကားလုံးတွေကို မကြည့်ဘဲ မေးခွန်းတွေကို ဖြေကြည့်ပါ။

1. 그림을 보고 알맞은 말을 연결하세요. ပုံကို ကြည့်ပြီး ကိုက်ညီတဲ့ စကားလုံးနဲ့ ရှိတ်ဆက်ပါ။

- | | |
|---|----------------|
| ①  | • ㉠ 추방되다 |
| ②  | • ㉡ 벌금을 내다 |
| ③  | • ㉢ 사진 출국하다 |
| ④  | • ㉣ 강제 출국을 당하다 |

2. 빈칸에 맞는 표현을 골라 대화를 완성하세요.

ကွက်လပ်ထဲ ဖြည့်ရမယ့် စကားလုံးကို ရွေးပြီး စကားပြောကို ပြည့်စုံအောင် ဖြည့်စွက်ပါ။

- 1)

가: 체류 연장 신고를 어서 해야 하는데. 통 시간이 안 나네요.
 နေထိုင်မှု သက်တမ်းတိုး သတင်းပို့တာကို အမြန် လုပ်ရမှာ၊ လုံးဝ အချိန်မရပါလား။
 나: 어서 하세요. 체류 기간이 만료되면 _____ 체류가 돼요.
 အမြန် လုပ်ပါ။ နေထိုင်မှု ကာလ သက်တမ်းကုန်သွားရင် တရားမဝင်နေထိုင်သူ ဖြစ်သွားမှာ။

① 불법 ② 합법
- 2)

가: 취업하신 거죠? 증명 서류를 제출해 주세요.
 အလုပ်ရရှိမဟုတ်လား။ သက်သေ စာရွက်စာတမ်းတွေ တင်ပေးပါ။
 나: 취업 _____ 를 제출하면 될까요? အလုပ်ဝင်ထောက်ခံချက်ကို တင်ရင် ရလား။

① 신청서 ② 확인서
- 3)

가: 스스로 신고한 거예요? ကိုယ်တိုင် သတင်းပို့တာလား။
 나: 네, _____ 출국을 하면 재입국할 때 도움이 된다고 해서요.
 ဟုတ်ကဲ့၊ ကိုယ်ထူကိုယ်ထ ပြည်ကထွက်ခွာရင် ပြည်ပြန်ဝင်တဲ့အခါ အထောက်အပံ့ဖြစ်တယ်ဆိုလို့ပါ။

① 강제 ② 자진
- 4)

가: 신청 _____ 이 지나서 신고를 하면 벌금을 내요.
 လျှောက်ထားရမယ့် ကာလ ကျော်လွန်ပြီးမှ သတင်းပို့ရင် ဒဏ်ငွေ ဆောင်ရမယ်။
 나: 네, 날짜를 기억해야겠네요. ဟုတ်ကဲ့၊ ရက်စွဲကို သေချာ မှတ်ထားရမှာပေါ့နော်။

① 기간 ② 대상

정답 1. ①-㉡ ②-㉠ ③-㉣ ④-㉢ 2. 1) ① 2) ② 3) ② 4) ①



활동 **အသုံးပြုသင်ခန်းစာများ**

투안 씨의 체류 연장 허가 신청서입니다. 잘 읽고 질문에 답하세요.


ထူအန်းရဲ့ နေထိုင်ခွင့် သက်တမ်းတိုး ခွင့်ပြုချက် လျှောက်လွှာဖြစ်ပါတယ်။ သေချာ ဖတ်ပြီး မေးခွန်းကို ဖြေကြည့်ပါ။

신청서 (신고서)

လျှောက်ထားလွှာ (သတင်းပို့လွှာ)



업무 선택 (လျှောက်ထားမှု အကြောင်းအရာ)	
① 외국인 등록 신청/နိုင်ငံခြားသားမှတ်ပုံတင်ခြင်း	<input type="checkbox"/>
② 등록증 재발급/မှတ်ပုံတင် အသစ်ထုတ်ခြင်း	<input type="checkbox"/>
③ 체류기간 연장 허가/နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း	<input checked="" type="checkbox"/>
④ 체류기간 변경 허가/နေထိုင်ခွင့်ကာလ ပြောင်းလဲခြင်း	<input type="checkbox"/>
⑤ 체류자격 부여/နေထိုင်ခွင့်ပီဇာ လျှောက်ထားခြင်း	<input type="checkbox"/>



신청기간 လျှောက်ထားသည့်နေ့စွဲ	2015년 3월 21일 ၂၀၁၅ ခုနှစ် မတ်လ ၂၁ ရက်နေ့
------------------------------	--

공용란 (အရာရှိ မှတ်ချက်)						
기본사항 အခြေခံ အချက် အလက်	최초 입국일 ကိုရီးယားကို စတင်ရောက်တဲ့နေ့	2012. 4. 1	체류 자격 နေထိုင်ခွင့်ပီဇာ	E-9 비전문취업 ကာယလုပ်သား	체류 기간 နေထိုင်ခွင့် ကာလ	2013. 4. 1 - 2015. 3. 27 ၂၀၁၃.၀၄.၀၁ - ၂၀၁၅.၀၃.၂၇
접수사항 လျှောက်ထားမှု အကြောင်း အချက်များ	접수 일자 လျှောက်ထား သည့်နေ့ရက်	2015. 3. 21	접수 번호 လျှောက်ထားမှု အမှတ်	201511010	비고 မှတ်ချက်	
허가사항 ခွင့်ပြုချက်	허가 일자 ခွင့်ပြုနေ့စွဲ	2015. 3. 22	허가 번호 ခွင့်ပြုချက် အမှတ်	310125226	체류 자격 နေထိုင်ခွင့် ပီဇာ	E-9 체류 기간 နေထိုင်ခွင့် ကာလ 1년 10개월 ၁နှစ်နှင့် ၁၀ လ
결재 ငွေပေးသွင်းမှု	담당 တာဝန်ခံ	계장 အရာရှိ	과장 မန်နေဂျာ	국장 မန်နေဂျာချုပ်	소장 ဥက္ကဋ္ဌ	
					가 • 부	

1. 위 신청서에 대한 설명으로 맞지 않는 것을 고르세요.

အပေါ်က လျှောက်လွှာထဲက အကြောင်းအရာနဲ့ မတူတာကို ရွေးပါ။

- ① 투안 씨는 체류 기간을 연장하려고 합니다.
- ② 투안 씨는 비전문 취업 비자를 받았습니다.
- ③ 투안 씨는 2015년 4월에 고향에 돌아가야 합니다.
- ④ 투안 씨는 2012년 4월에 한국에 처음 들어왔습니다.


정답 1. ③



체류 기간 연장 신청

နေထိုင်ခွင့် ကာလ သက်တမ်းတိုး လျှောက်ထားခြင်း

체류 기간 연장 허가 절차도 **နေထိုင်ခွင့် ကာလ သက်တမ်းတိုး** ခွင့်ပြုချက် လုပ်ငန်းစဉ် ဇယား



လျှောက်ထားသူ		လျှောက်ထားရမည့် ကာလ (နေထိုင်ခွင့်သက်တမ်း မကုန်ဆုံးမီအထိ)
နေထိုင်ခွင့်ကာလ သက်တမ်းတိုး လျှောက်ထားခြင်း (သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး သို့မဟုတ် ရုံးခွဲ)		လိုအပ်သည့် စာရွက်စာတမ်းများ - နေထိုင်ခွင့်သက်တမ်းတိုး လျှောက်လွှာ - ပတ်စ်ပို့ - နိုင်ငံခြားသားမှတ်ပုံတင်ကတ်(ရှိပြီးသားဖြစ်လျှင်) - နေထိုင်ခွင့်စီစဉ်အလိုက် လိုအပ်သည့် စာရွက်စာတမ်းများ - ဝန်ဆောင်ခ
စစ်ဆေးခြင်း		
ခွင့်ပြုသည်	ငြင်းပယ်သည်	
- ပတ်စ်ပို့တွင် အလုပ်လိပ်စာပြောင်းခြင်း ထပ်မံခွင့်ပြုကြောင်း စည်းတံဆိပ် ခတ်နှိပ်	ငြင်းပယ်ရသည့် အကြောင်းရင်း မှတ်ချက်ရေးသား	
- နိုင်ငံခြားသားမှတ်ပုံတင်ကတ်တွင် ခွင့်ပြုကြောင်း မှတ်ချက်ရေးသား		

체류 기간 연장 허가 신청 기간 **နေထိုင်ခွင့်သက်တမ်းတိုး** လျှောက်ထားရမည့် ကာလ

현재의 체류 기간이 만료하기 전 2개월부터 만료 당일까지 신청하여야 합니다. 체류 기간 만료일이 지난 후 체류 기간 연장 허가를 신청하면 범칙금이 부과됩니다.

နေထိုင်ခွင့် သက်တမ်း မကုန်ဆုံးခင် ၂လအလိုမှစ၍ ကုန်ဆုံးသည့်နေ့အတွင်း လျှောက်ထားရမည်။ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးပြီး နောက်ပိုင်းမှ နေထိုင်ခွင့်ကာလ သက်တမ်းတိုးခွင့် လျှောက်ထားလျှင် ဒဏ်ငွေ ပေးဆောင်ရပါမည်။

체류 기간 연장 허가 신청 방법 **နေထိုင်ခွင့်သက်တမ်းတိုး** လျှောက်ထားနည်း

본인 또는 대리인이 주소지 관할 출입국 사무소에 필요한 서류를 준비하셔서 신청하시면 됩니다. 단, 신청 당일 본인이 국내에 체류하고 있는 경우 신청이 가능합니다.

ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်မှ နေရပ်လိပ်စာရှိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်၍ လျှောက်ထားလျှင် ရပါသည်။ သို့သော် လျှောက်ထားသည့်နေ့တွင် ကာယကံရှင်မှ ပြည်တွင်းတွင် ရှိနေမှသာ လျှောက်ထားနိုင်ပါသည်။

📞 듣기 대본 **စာသား**

1. **여:** 여기 체류 기간 연장 허가 신청서하고 여권, 외국인 등록증입니다.
 ဒီမှာ နေထိုင်ခွင့်သက်တမ်းတိုးခွင့် လျှောက်လွှာနဲ့ ပတ်စ်ပို့၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ်တွေပါ။
남: (서류 넘기는 소리, 잠시 후) 네, 접수되었습니다. 심사 후에 연락드리겠습니다.
 (စာရွက်စာတမ်း ပေးသံ၊ ခဏကြာပြီးနောက်)ဟုတ်ကဲ့၊ ဖောင်တင်ပြီးပါပြီ။ စစ်ဆေးပြီးရင် ဆက်သွယ်ပေးပါ့မယ်။
2. **남:** 외국인 근로자의 경우 국내에 머무를 수 있는 기간이 3년에서 최대 5년입니다.
 နိုင်ငံခြားသား အလုပ်သမားကတော့ ပြည်တွင်းမှာ နေထိုင်ခွင့်ရှိတဲ့ ကာလက ၃နှစ်ကနေ အများဆုံး ၅နှစ်ဖြစ်ပါတယ်။
3. **여:** 체류 기간이 만료하는 등 체류 자격이 없이 머무르고 있는 상태를 이야기합니다.
 နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးခြင်း စတဲ့ နေထိုင်ခွင့်မဲ့ဖိစာ မရှိဘဲ နေထိုင်နေတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။
- 4-5. **남:** 체류 기간을 연장하고 싶은데요. **နေထိုင်ခွင့်ကာလ သက်တမ်းတိုးချင်လို့ပါ။**
여: 출입국 관리소에서 신고를 해서 허가를 받아야 해요. 취업 기간 연장 신청서를 접수하고 심사를 받으세요. 체류 연장 허가를 안 받고 일하면 불법 체류가 돼서 강제 출국을 당하게 돼요.
 လျှောက်လွှာကို တင်ပြီး စစ်ဆေးမှုကို ခံယူပါ။ နေထိုင်ခွင့်သက်တမ်းတိုး ခွင့်ပြုချက်ကို မယူဘဲ အလုပ်လုပ်ရင် တရားမဝင်နေထိုင်သူဖြစ်ပြီး အတင်းအကျပ် ပြန်ပို့ခံရမယ်။

정답 1. ② 2. ③ 3. ② 4. ④ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန် **L-58**

1. **질문을 듣고 알맞은 대답을 고르십시오.**
 သေချာ နားထောင်ပြီး အဖြေမှန်ကို ရွေးပါ။
 ① 외국인등록증이 있어야 해요. ② 출입국관리사무소에 가면 돼요.
 ③ 구직 기간까지 연장할 수 있어요. ④ 체류 기간 끝나기 2개월 전에 해야 해요.
2. **다음을 듣고 이어지는 말로 알맞은 것을 고르십시오.**
 အောက်ပါတို့ကို သေချာ နားထောင်ပြီး ဆက်ပြောရမယ့် စကားကို ရွေးပါ။
 ① 빨리 비가 오면 좋겠어요. ② 며칠 후에 온다고 했어요.
 ③ 태풍 때문에 그런 것 같아요. ④ 장마철이 끝나서 그럴 거예요.

📞 확장 연습 듣기 대본 **ထပ်ဆောင်း လေ့ကျင့်ရန် စာသား**

1. **남:** 체류 기간을 연장하려면 뭐가 필요한가요? **နေထိုင်ခွင့်သက်တမ်း တိုးမယ်ဆိုရင် ဘာလိုလဲ။**
2. **여:** 비가 그치지 않네요. 오늘도 하루 종일 올 것 같아요.
 မိုးက မတိတ်ဘူးပဲ။ ဒီနေ့လည်း တစ်နေ့ကုန် ရွာမယ်ထင်တယ်။

정답 1. ① 2. ③



EPS-TOPIK 읽기 EPS-TOPIK အဖတ် စာမေးပွဲ



မေးခွန်း ၁ က ပုံကို ကြည့်ပြီး အဖြေမှန်ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ မေးခွန်း ၂ နဲ့ ၃ ကတော့ မှန်ကန်တဲ့ စကားလုံးကို ရွေးပေးရမှာဖြစ်ပြီး သင်ယူထားတဲ့ စကားလုံးတွေကို ပြန်တွေးကြည့်ပြီး မေးခွန်းတွေကို ဖြေပါ။

1. 다음 그림을 보고 맞는 문장을 고르십시오.

အောက်က ပုံကို ကြည့်ပြီး မှန်တဲ့ ဝါကျကို ရွေးပါ။

- ① 추방됐어요.
- ② 벌금을 냈어요.
- ③ 자진 출국했어요.
- ④ 자격을 변경했어요.



[2~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ကွက်လပ်ထဲ ဖြည့်ရမယ့် အမှန်ဆုံး စကားလုံးကို ရွေးပါ။

2.

외국인 근로자는 체류 자격 외 _____ 을 하기 전에 반드시 신고를 해야 합니다.
နိုင်ငံခြားသား အလုပ်သမားက နေထိုင်ခွင့်မီက ပြင်ပ အလုပ်(လှုပ်ရှားမှု)ကို လုပ်ဖို့အတွက် ဆက်ဆံ အကြောင်းကြားရပါမယ်။

- ① 고용
- ② 신청
- ③ 연장
- ④ 활동

3.

체류 기간을 _____ 출입국 관리 사무소에 가야합니다.
နေထိုင်ခွင့်သက်တမ်း တိုးချင်ရင် လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရပါမယ်။

- ① 연장하려면
- ② 심사하려면
- ③ 허가하려면
- ④ 추방되려면



မေးခွန်း ၄ နဲ့ ၅ ကတော့ စာပိုဒ်ကို ဖတ်ပြီး သက်တမ်းတိုးခြင်းဆိုင်ရာ မေးခွန်းတွေကို ဖြေပါ။

[4~5] 다음 질문에 답하십시오. အောက်ပါ မေးခွန်းများကို ဖြေပါ။

4.

출입국 사무소에 가면 신청서를 작성, 접수하고 심사를 받습니다. 허가가 되면 외국인 등록증에 허가 사항을 적어 줍니다.
လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရင် လျှောက်လွှာဖြည့်ပြီး ဖောင်တင်ပြီး စစ်ဆေးမှုခံယူရပါမယ်။ ခွင့်ပြုချက်ရရင် နိုင်ငံခြားသားမှတ်ပုံတင်ကတ်မှာ ခွင့်ပြုကြောင်း ရေးပေးပါတယ်။

체류 연장 절차가 아닌 것을 고르십시오. နေထိုင်ခွင့်သက်တမ်းတိုး လုပ်ငန်းစဉ် မဟုတ်တဲ့ ဝါကျကို ရွေးပါ။

- ① 심사를 받아요.
- ② 신청서를 작성해요.
- ③ 신청서를 접수해요.
- ④ 등록증 허가를 받아요.

5.

체류 기간을 연장하려면 체류 기간 만료일 전까지 체류 기간 연장 허가 신청서, 여권, 외국인 등록증, 수수료를 준비해서 가야 합니다.
နေထိုင်ခွင့်သက်တမ်းတိုးချင်ရင် နေထိုင်ခွင့်ကာလ မကုန်ဆုံးခင်အထိ နေထိုင်ခွင့်သက်တမ်းတိုးခွင့် လျှောက်လွှာ၊ ပတ်စ်ပို့၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ်၊ ဝန်ဆောင်ခ စသည်တို့ကို ပြင်ဆင်ပြီး သွားရပါမယ်။

위의 내용과 맞지 않는 것을 고르십시오. အပေါ်က အကြောင်းအရာနဲ့ မတူတာကို ရွေးပါ။

- ① 수수료가 듅니다.
- ② 외국인 등록증이 필요합니다.
- ③ 체류 기간 연장에 대한 설명입니다.
- ④ 신청 기간은 만료일 다음날까지입니다.

정답 1. ① 2. ④ 3. ① 4. ④ 5. ④



확장 연습 ထပ်ဆောင်း လေ့ကျင့်ရန်

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.
ကွက်လပ်မှာ ဖြည့်ရမယ့် အသင့်တော်ဆုံး စကားကို ရွေးပါ။

1. 저는 한국에서 눈을 처음 봤습니다. 우리 고향은 일년 내내 _____ 눈이 오지 않기 때문입
니다.
ကျွန်တော်ကတော့ ကိုရီးယားမှာ နင်းကို ပထမဦးဆုံး တွေ့ဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ဇာတိကတော့ တစ်နှစ်ပတ်လုံး
နွေးပြီးတော့ နင်းမကျတဲ့အတွက်ကြောင့်ပါ။

① 흐려서 ② 넓어서 ③ 따뜻해서 ④ 깨끗해서

2. 요즘 자동차 정비 교육을 받고 있습니다. _____ 고향에 돌아가서 직장을 구할 때 도움이
될 것 같습니다.
အခုတလော ကားပြင်သင်တန်း တက်နေပါတယ်။ နောက်ပိုင်းကျရင် ဇာတိကို ပြန်ပြီး အလုပ်ရှာတဲ့အခါ
အထောက်အပံ့ဖြစ်မယ်ထင်ပါတယ်။

① 별로 ② 벌써 ③ 깨끗이 ④ 나중에

3. 이 작업 도구는 편리하기는 하지만 사용할 때 조금 위험합니다. 그래서 항상 _____ 주의
해야 합니다.
ဒီ အလုပ်သုံးပစ္စည်းဟာ အဆင်တော့ ပြေပေမဲ့ သုံးတဲ့အခါ နည်းနည်း အန္တရာယ် များပါတယ်။ ဒါကြောင့်မို့ အမြဲ
မထိခိုက်ရအောင် သတိထားရပါတယ်။

① 다치지 않도록 ② 다치지 않으면
③ 아프지 않도록 ④ 아프지 않으면

정답 1. ③ 2. ④ 3. ①



학습 안내 သင်ရိုး အညွှန်း

- ▣ သင်ခန်းစာ ရည်ရွယ်ချက်
စက်မှုလုပ်ငန်းသုံး သတိပြုရန် ဆောင်ပုဒ်များနှင့် အကျွမ်းတဝင်ဖြစ်စေရန်၊ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ လိုက်နာရန် စည်းမျဉ်းများနှင့် အကျွမ်းတဝင် ဖြစ်စေရန်။
- ▣ ဝေါဟာရ စက်မှုလုပ်ငန်းသုံး သတိပြုရန် ဆောင်ပုဒ်များ၊ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ လိုက်နာရန် စည်းမျဉ်းများ
- ▣ သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်ရေဂါ



အပို 1 ဝေါဟာရ ၁

산업 안전 표지 စက်မှုလုပ်ငန်းသုံး သတိပြုရန် ဆောင်ပုဒ်များ



ဒါကတော့ စက်မှုလုပ်ငန်းသုံး သတိပြုရန် ဆောင်ပုဒ်တွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။



ထွက်ခွင့်
အဝင်အထွက် မပြုရ



ပိတ်သန်းသွားလာခြင်း
မပြုရ



ငမ္ဘေ
ဆေးလိပ်မသောက်ရ



ပစ်ခတ်ခြင်း
မိမိသုံးရ



အပူပေး ဝတ္ထု
လောင်ကျွမ်းလွယ်သော
ပစ္စည်း သတိပြု



အပူပေး ဝတ္ထု
ဓာတ်ပြုလွယ်သော
ပစ္စည်း သတိပြု



ပျက်စီး ဝတ္ထု
ပေါက်ကွဲလွယ်သော
ပစ္စည်း သတိပြု



အဆိပ်သင့်စေနိုင်သော
ပစ္စည်း သတိပြု



အပူပေး ဝတ္ထု
ရေဒီယိုသတ္တိကြွ
ပစ္စည်း သတိပြု



အပူပေး ဝတ္ထု
အားပြင်း လျှပ်စစ်
သတိပြု



အပူပေး ဝတ္ထု
ချိတ်ဆွဲပစ္စည်း သတိပြု



အပူပေး ဝတ္ထု
ပြုတ်ကျပစ္စည်း သတိပြု



အပူပေး ဝတ္ထု
အပူချိန်မြင့်သည်



အပူပေး ဝတ္ထု
အပူချိန်နိမ့်သည်



အပူပေး ဝတ္ထု
မညီညွတ်မှု
ပစ္စည်းထိန်းရန်




အပူပေး ဝတ္ထု
အန္တရာယ်များသော နေရာ



어휘 2 세리야 2

제조업 관련 안전 수칙 ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ လိုက်နာရန် စည်းမျဉ်းများ



ဒါကတော့ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ လိုက်နာရန် စည်းမျဉ်းတွေပါ။ ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်။

끼임 재해 ညှပ်မိခြင်း ထိခိုက်မှု

(1) 직선운동 중인 설비, 기계 사이에 끼임
ဖိစက်များ၊ ညှပ်စက်များ ကြားတွင် လက်ညှပ်ခြင်း




(2) 회전부와 고정물체 사이에 끼임
လည်နေသောစက်နှင့် ပစ္စည်း ခွင်ကျအောင် ချသော စက်များကြား လက်ညှပ်ခြင်း



(3) 두 회전체의 물림점에 끼임
လည်နေသော စက်သွားဘီးများနှင့် စက်သီးများကြား လက်ညှပ်ခြင်း



(4) 회전체 및 돌기부에 감김
လည်နေသော ချိန်းကြိုးများကြား ညှပ်မိခြင်း



(5) 인력 운반, 취급 중인 물체에 끼임
လေးပင်သော ပစ္စည်းများ မ-ရာတွင် သို့မဟုတ် စက်ဖြင့် သယ်ဆောင်နေဆဲ ပစ္စည်းများကြား ညှပ်မိခြင်း



넘어짐 재해 ပြတ်ကျခြင်း ထိခိုက်မှု


(1) 계단, 사다리에서 넘어짐 : ၇လှကား၊ ခြေတံရှည် ၇လှကားပေါ်မှ ပြတ်ကျခြင်း



(2) 바닥에서 미끄러짐, 바닥의 돌출물 등에 걸려 넘어짐
ကြမ်းပြင်ပေါ်တွင် ချော်လဲခြင်း၊ ခလုတ်တိုက် လဲကျခြင်း



(3) 운송수단, 설비에서 넘어짐 : ပို့ဆောင်ရေး စက်ကိရိယာများပေါ်မှ လဲကျခြင်း



(4) 물체의 넘어짐 : လူပေါ် ပစ္စည်းပြတ်ကျခြင်း



부딪힘 재해 တိုက်မိခြင်း ထိခိုက်မှု


(1) **사람에 의한 부딪힘**
လူချင်း တိုက်မိခြင်း



(2) **고속 회전체 등에 부딪힘**
အရှိန်ပြင်းသော လည်စက်ဖြင့် တိုက်မိခြင်း



(3) **바닥에서 구르는 물체에 부딪힘**
ကြမ်းပြင်တွင် လိမ့်လာသော ပစ္စည်းဖြင့် တိုက်မိခြင်း



(4) **흔들리는 물체에 부딪힘**
လှုပ်ရှားနေသော ပစ္စည်းဖြင့် တိုက်မိခြင်း



(5) **취급사용 물체에 부딪힘**
ကိုင်တွယ်နေသော ပစ္စည်းဖြင့် တိုက်မိခြင်း



(6) **차량 등과의 부딪힘**
ကား စသော ယာဉ်များဖြင့် တိုက်မိခြင်း




맞음 재해 ထိမှန်ခံရခြင်း ထိခိုက်မှု

(1) နွေရေပစ္စည်း သယ်ယူရာတွင် ထိမှန်ခံရခြင်း



(2) ယာဉ်၊ ခြစ်၊ ဝှက် ဖြစ်ရာတွင် ထိမှန်ခံရခြင်း

အရေးကိုင်စက်၊ စင်ပေါ်၊ လှည့်စက်ပေါ်မှ လွင့်စင်လာသော ပစ္စည်းများ ထိမှန်ခံရခြင်း



(3) နှစ်ထပ်ခံရသည့် ပစ္စည်းများ ထိမှန်ခံရခြင်း

အတွင်းမှ ဖိအားကြောင့် လွင့်စင်လာသော စက်အပိုပစ္စည်းများ ထိမှန်ခံရခြင်း



(4) ဖြစ်ရာတွင် ထိမှန်ခံရခြင်း

သိုလှောင် ပစ္စည်းများ ပြုတ်ကျ၍ ထိမှန်ခံရခြင်း



기타 재해 အခြား ထိခိုက်မှုများ

- (1) 고온, 고압 물이 비산
 အပူချိန်မြင့်၊ ဖိအားမြင့် အရည်များ
 ဖိတ်စင်ခြင်း



- (2) 교류아크용접 작업 중 감전
 ပို့အားများသော စက်ဖြင့် ဂဟေဆော်နေစဉ်
 ဓာတ်လိုက်ခြင်း



- (3) 지붕수리 중 떨어짐
 ခေါင်မိုးပြင်ရာမှ ပြုတ်ကျခြင်း



- (4) 저장탱크 주유 중 화재
 သိုလှောင်ကန် ဆီဖြည့်စဉ် မီးလောင်ခြင်း



- (5) 에어조끼에 화상
 လေဖောင်းအင်္ကျီတပ်ဆင် မီးလောင်ဒဏ်ရာရခြင်း



- (6) 연료통 절단 중 폭발
 ဆီ၊ ဓာတ်ငွေ့မှူး ဖြုတ်ရာမှတစ်ဆင့်
 ပေါက်ကွဲမှု ဖြစ်ပွားခြင်း



<http://www.slideshare.net/iglassbox/safety-education-for-migrant-workers-in-koreaeng> 참고함.



직업병 အလုပ်ရောဂါ

직업병이란? အလုပ်ရောဂါဆိုတာ...

직업성 질환은 근로자의 질병이 "직업에 의하여 발생한 것"을 말합니다. 직업성 질환은 작업에서 노출되는 유해 인자에 의해 발생하는 전형적인 직업병과 비직업적 요인에 의해서도 발생되지만 직업적 요인에 의해 악화되는 작업 관련성 질환으로 구분됩니다.

အလုပ်ရောဂါဆိုတာကတော့ အလုပ်သမားရဲ့ ရောဂါက "အလုပ်ကြောင့် ဖြစ်လာတာ"ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အလုပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အလုပ်ခွင်မှာရှိနေတဲ့ ဘေးဖြစ်စေနိုင်တဲ့ ဓာတ်သတ္တိတွေကြောင့် ဖြစ်ပွားလာတဲ့ ရောဂါမျိုးနဲ့ အလုပ်ခွင်မှမဟုတ်သော အကြောင်းရင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ရောဂါက အလုပ်ကြောင့် ပိုပြီး ဆိုးရွားလာတဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ ရောဂါဆိုပြီး ခွဲခြားထားပါတယ်။



소음성 난청 ဆူညံသံကြောင့် ဖြစ်ပွားသော နားမကြားခြင်း

소음에 계속 노출되는 경우 영구적으로 청력이 손실되는 소음성 난청이 발생할 수도 있습니다. 또한 이명, 스트레스 증가, 면역체계 변화 등이 발생하여 작업 능률이 저하되거나 작업 중 부주의에 의한 사고를 유발할 수도 있습니다.

ဆူညံသံတွေထဲမှာ ဆက်တိုက် နေရတဲ့အခါ အကြားအာရုံက လုံးဝ ပျက်စီးသွားပြီး ဆူညံသံကြောင့်နားမကြားခြင်း ဖြစ်ပွားနိုင်ပါတယ်။ နောက်ပြီး နားအူခြင်း၊ စိတ်စိစီးမှု များလာခြင်း၊ ခုခံအားပြောင်းလဲခြင်း စတာတွေလည်း ဖြစ်လာနိုင်ပြီး အလုပ်လုပ်နိုင်စွမ်း ကျဆင်းခြင်း သို့မဟုတ် အလုပ်ခွင်အတွင်း သတ်မှတ်ခြင်းကြောင့် မတော်တဆမှုများလည်း ဖြစ်ပွားနိုင်ပါတယ်။



방사선에 의한 건강 장애 ရေဒီယိုသတ္တိကြွ အကုမြူ ရောင်ခြည်ကြောင့် ကျန်းမာရေး ဆိုးဝါးလာခြင်း

방사선에는 발생 에너지가 물체를 이온화시킬 수 있는 전리 방사선과 에너지 수준은 낮으나 지속적인 반복적인 노출에 의해 건강상 나쁜 영향을 발생할 수 있는 비전리 방사선이 있습니다. 전리 방사선 노출에 의한 장애로는 백혈병, 갑상선암, 유방암, 폐암, 뼈암, 피부암 등이 있습니다.

ရေဒီယိုသတ္တိကြွ အကုမြူရောင်ခြည်ထဲမှာ ရုပ်ဝတ္တုကို ခြင်ပြောင်းစေတဲ့ အားမြှင့်ခြင်ပြောင်းအကုမြူနဲ့ စွမ်းအင်နည်းပေမဲ့ ဆက်တိုက် ထပ်ခါထပ်ခါ ထိတွေ့ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အားနိမ့်အကုမြူဆိုပြီး ရှိပါတယ်။ အားမြှင့်အကုမြူကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကတော့ သွေးကင်ဆာ၊ လည်ကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရိုးကင်ဆာ၊ အရေပြားကင်ဆာ စသည်ဖြင့် ရှိပါတယ်။





학습 안내
သင်ရိုး အညွှန်း

- သင်ခန်းစာ ရည်ရွယ်ချက်
ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လိုက်နာရန် စည်းမျဉ်းများနှင့် အကျွမ်းတဝင် ဖြစ်စေရန်
- ဝေါဟာရ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လိုက်နာရန် စည်းမျဉ်းများ
- သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု အလုပ်ရေဂါ ကာကွယ်ရေး



어휘 1 ဝေါဟာရ ၁

건축업 관련 안전 수칙 ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လိုက်နာရန် စည်းမျဉ်းများ



ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လိုက်နာရန် စည်းမျဉ်းတွေ ဘာတွေရှိလဲ ကြည့်ရအောင်။ ကွန်ကရစ်မို ဆောက်လုပ်ခြင်း၊ ငြမ်းဆင်ခြင်း၊ သံတိုင် တပ်ဆင်ခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ သံဘောင် တပ်ဆင်ခြင်း၊ အုတ်စီခြင်း၊ ဘီလပ်မြေကိုင်ခြင်းနှင့် ဆေးသုတ်ခြင်းတွေ ပြုလုပ်ရာမှာ ဘယ်လို သတိပြုစရာတွေ ရှိလဲဆိုတာ လေ့လာကြည့်ရအောင်။

거푸집 작업

근로자는 안전대를 올바르게 착용하고 있는가?
လုပ်သားများ အသက်ကယ် ခါးပတ်ကြိုးကို မှန်ကန်စွာ ဝတ်ဆင်ထားခြင်း ရှိပါသလား။

안전대 부착 설비 설치 상태는 양호한가?
အသက်ကယ် ခါးပတ်ကြိုးဖြင့် ချိတ်ဆက်ရန် ကိရိယာများ သေချာ တပ်ဆင်ထားမှု ရှိပါသလား။

근로자간 의견 교환은 충분히 이루어지고 있는가?
လုပ်သားချင်း အကြံဉာဏ် ဖလှယ်မှု လုံလောက်ပါသလား။

자재 운반(받아치기) 작업시 추락 방지 조치는 적정한가?
သစ်သားများ သယ်ယူတဲ့အခါ ပြုတ်မကျနိုင်အောင် ကာကွယ်မှု လုံလောက်ပါသလား။


확인조립도에 따라 조립되고 있는가?
သေချာစိစစ်ထားသော ပုံကြမ်းနဲ့ အညီ ဆောက်လုပ်နေပါသလား။

거푸집 동바리에 대한 구조 검토 및 조립도는 작성되었는가?
ကွန်ကရစ်လောင်းရန် သစ်သားဆင်ရာတွင် ပုံစံစိစစ်ရေးနှင့် ပုံကြမ်းဆွဲသားမှု ရှိပါသလား။

거푸집 동바리 붕괴 위험은 없는가?
ကွန်ကရစ် ပုံလောင်းရာတွင် မိုအဖြစ်အသုံးပြုသော သစ်သားများ ကွဲထွက်မှု အန္တရာယ် ရှိပါသလား။

상하부동시에 작업이 진행되고 있지는 않은가?
အပေါ်လွှာနဲ့ အောက်လွှာ တစ်ပြိုင်တည်း လုပ်ကိုင်နေပါသလား။

거푸집 동바리 설치·해체 순서는 준수되고 있는가?
ကွန်ကရစ် ပုံလောင်းရာတွင် အသုံးပြုသော သစ်သားများ တပ်ခြင်း၊ ဖြုတ်ခြင်း အစဉ်လိုက် ဆောင်ရွက်နေပါသလား။



갯폼 작업 **ငြိမ်းဆင်မှု**

양중기의 인양 능력 대비 갯폼의
중량에 대한 안전성은 사전에 검
토되어 있는가?

ငြိမ်းဆင်ကိရိန်းရဲ့ သယ်ဆောင်နိုင်စွမ်းနဲ့
ငြိမ်းရဲ့ ဝန်များအတွက် လုံခြုံရေးကို
ကြိုတင်စစ်ဆေးထားမှု ရှိပါသလား။

갯폼에 대한 구조적인 안정
성은 확보되어 있는가?


ငြိမ်းရဲ့ တည်ဆောက်မှု ပုံစံနဲ့
ပတ်သက်ပြီး ငြိမ်းသက်မှု ရရှိအောင်
ဆောင်ရွက်ထားပါသလား။

강풍 등 외력에 대하여 충분
히 안전한가?

လေငြိမ်းတိုက်ခတ်မှု စသော
ငြိမ်းပိအားများမှ လုံလောက်စွာ
တင်းဝေးမှု ရှိပါသလား။

작업 방법 및 작업 순서는
준수하고 있는가?

ဆောက်လုပ်ရေးနည်းလမ်းနဲ့ အစီ
အစဉ်ကို လိုက်နာခြင်း ရှိပါသလား။



갯폼 내외부 진 · 출입 통로는
확보되어 있는가?

ငြိမ်းရဲ့ အတွင်း၊ အပြင်၊ အဝင်၊ အထွက်
လမ်းကို သေချာ ဖယ်ထားပါသလား။

신호수는 배치되어 있는가?

အချက်ပြသမား
နေရာချထားပါသလား။

양중기에 고정시킨 상태에서
설치 · 해체 작업이 이루어지
고 있는가?

ငြိမ်းဆင်ကိရိန်းမှာအသေနေရာချထား
ပြီးမှ တပ်တဲ့ ဖြုတ်တဲ့ အလုပ်ကို
လုပ်နေတာ ဟုတ်ပါသလား။

- 갯폼 안전 조치**
- 단부 안전난간 설치
 - 수직 보호망 설치
 - 진 · 출입 통로 확보
 - 갯폼간 연결 통로 및 수직 사다리 설치
- ငြိမ်းနှင့် ပတ်သက်သော ဘေးကင်း စည်းမျဉ်းများ
- လက်ရန်း တပ်ဆင်ခြင်း
 - ပိုက်ဖောက်အရှည် တပ်ဆင်ခြင်း
 - အဝင်အထွက်လမ်း ဖယ်ထားခြင်း
 - ငြိမ်း တစ်ခုနဲ့ တစ်ခုကြား သွားလမ်းများ
 - လှေကားရှည်များ တပ်ဆင်ခြင်း

철근 작업 သံတိုင် တပ်ဆင်ခြင်း

근로자는 개인보호구를 바르게 착용하고 있는가?

လုပ်သားများ အသက်ကယ်ခါးပတ်ကြိုး၊ သေချာ ဝတ်ဆင်ထားခြင်း ရှိပါသလား။

작업 발판은 안전한 구조로 견고하게 설치되어 있는가?

- 안전 난간 설치
- 작업 발판 설치
- 발끝막이판 설치 철근의 전도 방지 위험은 없는가?

အလုပ်ခွင် ကြမ်းခင်းကို ဘေးကင်းတဲ့ ပုံစံနဲ့ နိုင်နိုင်စွာ တပ်ဆင်ထားပါသလား။

- လက်ရန်း တပ်ဆင်မှု
- ကြမ်းခင်း တပ်ဆင်မှု
- ခြေနှင်းပြား တပ်ဆင်မှု
- သံတိုင် လွင့်စင်ခြင်း ကာကွယ်မှု၊ အန္တရာယ် ရှိမရှိ

작업장 주변의 정리정돈 상태는 양호한가?

သံတိုင်ဖြင့် ထိုးမိခြင်း အန္တရာယ် ရှိနိုင်ပါသလား။

철근의 넘어짐 방지 위험은 없는가?

သံတိုင်များ ပြိုကျမှု ကာကွယ်ရန် အတွက် အန္တရာယ် ရှိနိုင်ပါသလား။

철근에 찔릴 위험은 없는가?

သံတိုင်ဖြင့် ထိုးမိခြင်း အန္တရာယ် ရှိနိုင်ပါသလား။

작업 발판 없이 철근에 매달려 작업을 하고 있지는 않는가?

ခြေနှင်းပြား မရှိဘဲ သံတိုင်မှာ တွဲလောင်းခိုပြီး အလုပ်လုပ်နေတာမျိုး ရှိပါသလား။

철근 조립 작업 장소까지 철근 운반 방법은 안전한가?

သံတိုင် တပ်ဆင်ရာ လုပ်ငန်းခွင်ထိ သံတိုင် ပို့ဆောင်သော နည်းလမ်းမှာ အန္တရာယ်ကင်းမှု ရှိပါသလား။

철근 가공 작업 중 철근 절단기 또는 절곡기와 관련하여 재해 위험은 없는가?

သံတိုင်ပြုလုပ်ရာမှာ သံဖြတ်စက် သို့မဟုတ် သံကွေးစက်နဲ့ ပတ်သက်တဲ့ ထိခိုက်မှုမျိုး ရှိနိုင်ပါသလား။

작업 발판은 밀실하게 설치되어 있는가?

အလုပ်ခွင် ကြမ်းခင်းကို ခပ်စိပ်စိပ် ခင်းကျင်း တပ်ဆင်ထားမှု ရှိပါသလား။

ကွန်ကရစ် ကွန်ကရစ်

ကွန်ကရစ် တာရှည် ခြေခံ ကျော့ ကျော့
 ကွန်ကရစ် လောင်းသော ပိုက်လိုင်း
 တည်ရှိရာ နေရာမှာ သင့်တော်ပြီး
 အန္တရာယ်ကင်းမှု ရှိပါသလား။

အရပ် အရပ် အရပ်
 ဝိုင်းဝန်းလှည့်လည်
 ထိခိုက်နိုင်သော အန္တရာယ် ရှိပါသလား။

ရေခဲ-ရေခဲ-ရေခဲ-ရေခဲ-ရေခဲ
 ဝိုင်းဝန်းလှည့်လည်
 ထိခိုက်နိုင်သော အန္တရာယ် ရှိပါသလား။


ကွန်ကရစ် တာရှည် ခြေခံ
 ကွန်ကရစ်လောင်းရာမှာ အလေ
 အလွင့်များ ဖြစ်ပေါ်နေမှု ရှိပါသလား။

ကွန်ကရစ် ဝန်ထုပ်ဝန်ပိုး
 ကွန်ကရစ် အသက်ကယ် ခါးပတ်ကြိုးများကို
 ဝန်ထုပ်ဝန်ပိုး ဝတ်ဆင်ထားခြင်း ရှိပါသလား။

ကွန်ကရစ် ဝန်ထုပ်ဝန်ပိုး
 အချက်ပြသမား နေရာချထားခြင်း
 ရှိပါသလား။

ကွန်ကရစ် ပန်ပွားကား
 ကွန်ကရစ် သယ်ဆောင်ထားသော
 ယာဉ် တိုင်းမှောက်နိုင်သည့် အန္တရာယ်
 ရှိပါသလား။
 - မြေထဲနိမ့်ဝင်ခြင်းကို ကာကွယ်ခြင်း
 - ထောက်တိုင် တပ်ဆင်ခြင်း

ကွန်ကရစ် ဝိုင်းဝန်းလှည့်လည်
 ထိခိုက်နိုင်သော အန္တရာယ် ရှိပါသလား။
 - ကြိုးကြပ်သူ ချထားရန်



철골 작업 သံဘောင် တပ်ဆင်မှု

철골 부재의 인양 와이어로프 상태는 양호한가?

သံဘောင်များ ရွေ့ရာတွင် သုံးသော ဝါယာကြိုး အနေအထား ကောင်းမွန်မှု ရှိပါသလား။

중량물의 중량이 인양 장비의 인양 능력 범위 내에 있는가?

သယ်ယူပို့ဆောင်ရေး အလေးချိန်က မစက်ရဲ့ သယ်ယူနိုင်သော အလေးချိန် အတွင်းမှာ ရှိနေပါသလား။

- 안전율 5 이상
ဘေးကင်းမှုနှုန်း ၅% အထက်

근로자는 안전대를 착용하고 부착 설비에 부착하고 있는가?

လုပ်သားများ အသက်ကယ် ခါးပတ်ကြိုးများ ဝတ်ဆင်ပြီး ကိရိယာများ သေချာ တပ်ဆင်ထားခြင်း ရှိပါသလား။

인양된 철골 부재 가조립 후에 인양 로프를 해체하고 있는가?

မတင်လာတဲ့ သံမဏိဖိနပ်များကို တပ်ဆင်ပြီးတဲ့အခါ ကရိန်းကြိုး ဖြည့်ထားခြင်း ရှိပါသလား။

근로자의 이동 통로는 확보되어 있는가?

လုပ်သားများ လှုပ်ရှား သွားလာနိုင်ရန် လမ်း သီးသန့် ဖယ်ထားပါသလား။

근로자의 떨어짐 방지 조치는 적정한가?

လုပ်သားများ ပြုတ်ကျခြင်းမှ ကာကွယ်နိုင်ရန် ပြင်ဆင်မှုများ လိုလောက်ပါသလား။

낙하물 발생 위험은 없는가?

ပစ္စည်းများ ပြုတ်ကျမှု အန္တရာယ် ရှိနိုင်ပါသလား။

승강 설비는 설치되어 있는가?

အဆင်းအတက် ယာဉ်များ တပ်ဆင်ထားပါသလား။

작업장 하부에 다른 작업이 진행되고 있지는 않는가?

လုပ်ငန်းခွင် အောက်ပိုင်းမှာ အခြား လုပ်ငန်းများ လုပ်ဆောင်နေမှု ရှိပါသလား။

철골 작업장 하부에 높이 10m 이 내마다 추락 방지망이 설치되어 있는가?

သံဘောင် တပ်ဆင်ရာ အောက်ဘက် ဝင်မီတာ အမြင့်တိုင်းမှာ ပြုတ်ကျမှု ကာကွယ်တဲ့ ပိုက်ကွန်များ တပ်ဆင်ထားပါသလား။



조정 및 미장(건출) 작업 အုတ်စီခြင်းနှင့် ဘိလပ်မြေကိုင်ခြင်း



조적 벽체 무너짐 방지를 위해 일
일 작업량을 준수하고 있는가?
- 1.2~1.5m/일
အုတ်နံရံ ပြုကျခြင်းကို ကာကွယ်ရန်အတွက်
တစ်နေ့တာ အများဆုံး အလုပ်ပမာဏ
စည်းမျဉ်းကို လိုက်နာမှု ရှိပါသလား။
- တစ်နေ့ ၁.၂ကနေ ၁.၅ မီတာ

조적중인 블록이나 벽체의
무너짐 위험은 없는가?
အုတ်စီရာတွင် အုတ်ခဲများ နံရံများ
ပြိုကျမှု အန္တရာယ် ရှိနိုင်ပါသလား။

피부 손상을 방지하기 위한
장갑을 착용하고 있는가?
အသားအရေ ပျက်စီးမှုကို ကာကွယ်
ရန်အတွက် လက်အိတ် အသုံးပြုမှု ရှိ
ပါသလား။


벽돌 또는 블록의 운반 경로
및 방법상에 문제는 없는가?
အုတ် သယ်ဆောင်ရာ လမ်းကြောင်းနှင့်
နည်းလမ်းတွင် ပြဿနာ ရှိနေပါသလား။

작업 발판은 작업 장소 및
작업 방법에 적절하게 설치
되어 있는가?
လုပ်ငန်းခွင် ကြမ်းခင်းကို အလုပ်လုပ်
ရာ နေရာနှင့် လုပ်ငန်း လုပ်ဆောင်ပုံ
နှင့် လိုက်လျောညီထွေဖြစ်အောင်
တပ်ဆင်ထားခြင်း ရှိပါသလား။

안전대 착용 등 작업장 주변 정
리정돈 및 인접개구부에 대한
방호조치 상태는 양호한가?
အသက်ကယ် ခါးပတ်ကြိုး ဝတ်ဆင်မှုနှင့်
လုပ်ငန်းခွင် တစ်ဝိုက် သန့်ရှင်းသစ်ရပ်မှု၊
အဝင်အထွက်နှင့် နီးသော နေရာအတွက်
ကာကွယ်ရေး ပြင်ဆင်မှု အခြေအနေများ
ကောင်းမွန်ပါသလား။

작업 발판 위에서 작업하는 근로자의
떨어짐 위험 방지 조치는 적절한가?
- 안전 난간 설치
- 안전대 착용 등
အလုပ်ခွင် ကြမ်းခင်းပေါ်တွင် အလုပ်လုပ်နေသော
လုပ်သားများ ပြုတ်ကျမှု အန္တရာယ်မှ ကာကွယ်
ပြင်ဆင်မှုများ သင့်တင့်မှု ရှိပါသလား။
- လက်ရန်း တပ်ဆင်မှု
- အသက်ကယ် ခါးပတ်ကြိုး ဝတ်ဆင်မှု

도장 작업 ဆေးသုတ်ခြင်း



달기로드가 풀리거나 파손될 위험은 없는가?
ချည်ထားသော ကြိုးများ ပြေခြင်း၊ ပျက်စီးခြင်း အန္တရာယ် ရှိပါသလား။

근로자의 떨어짐 방지 조치는 적절한가?
- 구명줄 설치
- 안전대 착용
လုပ်သားများ ပြုတ်ကျမှုမှ ကာကွယ် ပြင်ဆင်မှုများ သင့်တင့်မှု ရှိပါသလား။
- အသက်ကယ်ကြိုး တပ်ဆင်မှု
- အသက်ကယ် ခါးပတ်ကြိုး ဝတ်ဆင်မှု

신호수 또는 감시원은 배치 되어 있는가?
အချက်ပြသမားနှင့် ကြီးကြပ်သူများ နေရာချထားခြင်း ရှိပါသလား။

작업 공구 및 재료에 의한 맞음 위험은 없는가?
လုပ်ငန်းသုံး ကိရိယာများနှင့် ပစ္စည်းများ ထိမှန်ခံရခြင်း အန္တရာယ် ရှိနိုင်ပါသလား။

작업 근로자는 안전대를 올바르게 구명줄에 착용하고 있는가?
လုပ်သားများ အသက်ကယ် ခါးပတ်ကြိုး ကို မှန်ကန်စွာ အသက်ကယ်ကြိုးဖြင့် တပ်ဆင်ထားခြင်း ရှိပါသလား။

위험구역내 외부 근로자의 통제 는 적절히 이루어지고 있는가?
အန္တရာယ်ရန်အတွင်း ပြင်ပလုပ်သား ဝင်ရောက်ခြင်း ထိန်းချုပ်မှုကို သင့်တင့်စွာ ဆောင်ရွက်နေပါသလား။


도장재료의 비산대비 하부의 안전 조치는 적절한가?
ဆေးသုတ်စဉ် လွှင့်စင်မှုအတွက် အောက်ဘက်ရှိ ကာကွယ်မှု အပြင်အဆင်များ သင့်တင့်ပါသလား။

달기로드의 길이는 지면까지 달을 만큼 충분한가?
ချည်ထားသော ကြိုးအရှည်က မြေပေါ် ကျနိုင်တဲ့အထိ လုံလောက်ပါသလား။



직업병 예방

အလုပ်ရောဂါ ကာကွယ်မှု



화학물질을 취급하는 경우 불침투성 고무장갑이나 보호의 등 개인용 보호구를 착용하고, 직접 손으로 만지거나 피부에 닿지 않도록 주의합니다.

ဓာတုဗေဒပစ္စည်းများကို ကိုင်တွယ်ရတဲ့ အခါမှာ ဖောက်ထွင်းဖို့ ခက်ခဲတဲ့ ရော်ဘာလက်အိတ်တွေ ဝတ်စုံတွေ စတဲ့ အကာအကွယ်များ ဝတ်ဆင်ပြီး လက်နဲ့ တိုက်ရိုက် ကိုင်တာမျိုးလို အရေပြားကို ထိတာမျိုး မဖြစ်စေဖို့ ဂရုစိုက်ရပါမယ်။

공기중으로 발생하는 화학 물질의 양을 최소화하도록 환기 장치를 설치하고, 가동한 상태에서 작업합니다.

လေထုထဲမှာ ပေါ်ပေါက်တဲ့ ဓာတုဗေဒပစ္စည်း ပမာဏကို လျှော့ချဖို့အတွက် လေဝင်လေထွက်ကောင်းစေတဲ့ စက်များ တပ်ဆင်ပြီး စက်များ ဖွင့်ထားလျက် အလုပ်လုပ်ရပါမယ်။

화학물질의 유해, 위험성과 취급상의 주의사항에 대한 교육을 받은 후 작업을 실시합니다. ဓာတုဗေဒပစ္စည်းရဲ့ ထိခိုက်အန္တရာယ် ဖြစ်စေနိုင်မှုနဲ့ ကိုင်တွယ်ရာတွင် ဂရုပြုရန်များကို သင်တန်းပို့ချမှု ရယူပြီးမှ အလုပ်စရပါမယ်။

취급하는 화학 물질에 적합한 호흡용 보호구를 착용하고 작업합니다. မိမိ ကိုင်တွယ်ရာ ဓာတုဗေဒပစ္စည်းနှင့် သင့်လျော်သော အသက်ရှူ မျက်နှာဖုံးကို တပ်ဆင်ပြီး အလုပ်လုပ်ရပါမယ်။

화학 물질 취급 작업장 내부에서 음료 또는 음식을 섭취하거나 흡연을 하여서는 안 됩니다. ဓာတုဗေဒပစ္စည်း ကိုင်တွယ်ရာ အလုပ်ခွင်တွင်းသို့ အချိုရည်နှင့် စားစရာများ စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းများ မပြုလုပ်ရပါ။

작업장에 배치되기 전과 후에 건강진단을 받습니다. အလုပ်ခွင်တွင်း လုပ်ငန်းချထား မပေးမီနှင့် ပြီးချိန်တို့မှာ ဆေးစစ်ခြင်းများ ပြုလုပ်ရပါမယ်။

작업에 의한 질병으로 의심되는 증상이 생긴 경우 즉시 병원에 가거나 인근 이주 노동자 지원센터에 가서 상담합니다. အလုပ်ကြောင့် ရရှိတဲ့ ရောဂါလို့ သံသယရှိတဲ့ လက္ခဏာများ ပေါ်လာတဲ့အခါ ချက်ချင်း ဆေးရုံကို သွားတာမျိုး၊ နီးစပ်ရာ ရွှေ့ပြောင်းလုပ်သားထောက်ပံ့ရေးစင်တာတွေကို သွားပြီး တိုင်ပင်ဆွေးနွေးတာမျိုး ပြုလုပ်ရပါမယ်။

당근 မုန်လာဥနီ	38	만기가 되다 သက်တမ်းကုန်ဆုံးသည်	299
닷 ကျောက်ဆူး	206	만료되다 သက်တမ်းကုန်ဆုံးသည်	289
대패 ရွှေပေါ်ထိုးစက်	149	말 끄는	203
더럽다 ညစ်ပတ်သည်	179	말다툼을 하다 စကားများအငြင်းပွားသည်	110
덕담을 듣다 ဆုပေးစကားကို နားထောင်သည်	47	망치 တူ	143
덕담을 하다 ဆုပေးစကားပြောကြားသည်	47	맞다 အရှိက်ခံရသည်/ထိမှန်သည်	110
뒤개를 뒤다 အဖုံးအုပ်သည်	215	맞음 재해 ထိမှန်ခံရခြင်း ထိခိုက်မှု	362
도려내다 ခွာထုတ်သည်	227	매달린 물체 경고 ချိတ်ဆွဲပစ္စည်းသတ်ပြု	358
도르래 စက်သီး	206	먹이 အစာ	203
도색하다 ဆေးသုတ်သည်	218	면접을 보다 အင်တာဗျူးဖြေသည်	278
도장 작업 ဆေးသုတ်ခြင်း	372	면제되다 ကင်းလွတ်ခွင့်ရသည်	338
도장하다 ဆေးသုတ်သည်	218	모종삽 ကော်ပြား	191
돌 တစ်နှစ်ပြည့် မွေးနေ့	59	모종을 심다 ပျိုးပင်စိုက်သည်	194
돌리다 လှည့်သည်	155	목장갑 အလုပ်ခွင်သုံးလက်အိတ်	239
동료 လုပ်ဖော်ကိုင်ဖက်	107	목재 သစ်ထည်ကုန်ကြမ်း	154
동영상 ဝိဒီယို	131	몸균형 상실 경고 သတိ!ခန္ဓာကိုယ်ဟန်ချက်ထိန်းရန်	358
동의서 သဘောတူကြောင်းစာ	338	못 သံ	143
돼지 ဝက်	203	못에 찰리다 သံစူးသည်	230
돼지고기 ဝက်သား	38	무급 휴일 လစာမဲ့နားရက်	323
두드리다 တီးခေါက်သည်	143	무단결근하다 ခွင့်မဲ့ပျက်ကွက်သည်	326
드라마 ဇာတ်လမ်းတွဲ	71	무시하다 လျစ်လျူရှုသည်	86
드라이버 ဝက်အူလှည့်	143	무역 ကုန်သွယ်မှု	74
들어오다 သွင်းလာသည်	145	뚝다 ချည်နှောင်သည်	170
등반 대회 တောင်တက်ပြိုင်ပွဲ	122	문의하다 မေးမြန်းစုံစမ်းသည်	263
따다 ဆွတ်ခူးသည်	194	물류 참고 သိုလှောင်ရုံ	215
땅을 파다 မြေတူးသည်	167	물뿌리개 ရေပန်းပုံး	191
때리다 ရိုက်သည်	110	물을 주다 ရေပေးသည်	194
떡국을 먹다 ဆန်မုန့်ဟင်းချို သောက်သည်	47	미끄러지다 ချော်လဲသည်	242
떨어지다 ကျသည်	242	밀 ရျံ	193
퓌다 ဖောက်သည်	143	밀링 기계 ဖြတ်ညှိစက်	227
뜨겁다 ပူသည်	35		
뜯채 ဝိုက်ကွန်	206	ㅂ	
ㄹ		바구니 ခြင်းတောင်း	182
롱노즈 플라이어 ၎လားယာ(long nose pliers)	149	바늘대 လွန်းပုံ	206
룸메이트 အခန်းဖော်	95	바이스 ချပ်	149
ㅁ		박다 မူလီသံ စိုက်သည်	143
마늘 ကြက်သွန်ဖြူ	38	박다 သံရိုက်သည်	143
마대 မြွေခွံအိတ်	182	반말을 하다 သူငယ်ချင်းပြော ပြောသည်	86
마스크 မျက်နှာခုံး	239	발급 받다 ထုတ်ယူသည်	287
		발급을 신청하다 လျှောက်ထားသည်	287
		발이 깔리다 မြေထောက်ညှပ်မိသည်	230



बाटुल ကြီး	206	복장 အဝတ်အစား	83
ဘာ အခန်း	95	복다 ကြော်သည်	38
ဘာသာစကား မြန်မာ ရေးသားသောကြောင့် သတ်ပြု	358	볼트 မူလီချောင်း	143
ဘာ ယာစိုက်ခင်း	191	부담하다 တာဝန်ယူသည်	275
ဘာ ချစ်ခင်စားပေးသည်	86	부딪히다 တိုက်မိသည်	242
ဘာ ချစ်ခင်စားပေးသည်	182	부딪힘 재해 တိုက်မိခြင်း ထိခိုက်မှု	361
ဘာ ချစ်ခင်စားပေးသည်	59	부자 အချက်ပြဖော့တုံးများ	206
ဘာ ချစ်ခင်စားပေးသည်	146	부표 အချက်ပြဖော့တုံးများ	206
ဘာ ချစ်ခင်စားပေးသည်	179	부하 လက်အောက်ငယ်သား	107
ဘာ ချစ်ခင်စားပေးသည်	290	분노 ဆီးနှင့်မစင်	182
ဘာ ချစ်ခင်စားပေးသည်	350	분노 탱크 မစင်ကန်	209
ဘာ ချစ်ခင်စားပေးသည်	194	분류하다 အမျိုးအစားခွဲသည်	170
ဘာ ချစ်ခင်စားပေးသည်	314	분위기가 나쁘다 အခြေအနေမကောင်းသည်	107
ဘာ ချစ်ခင်စားပေးသည်	323	분위기가 좋다 အခြေအနေကောင်းသည်။	107
ဘာ ချစ်ခင်စားပေးသည်	193	불법 체류 တရားမဝင်နေထိုင်ခြင်း	350
ဘာ ချစ်ခင်စားပေးသည်	167	불이 나다 မီးလောင်သည်	242
ဘာ ချစ်ခင်စားပေးသည်	347	불이익을 주다 နစ်နာဆုံးရှုံးမှုကိုပေးသည်။	134
ဘာ ချစ်ခင်စားပေးသည်	314	불쾌감 စိတ်ကသိကအောက်ဖြစ်ခြင်း	131
ဘာ ချစ်ခင်စားပေးသည်	326	불쾌하다 စိတ်အနှောင့်အယှက်ဖြစ်သည်	86
ဘာ ချစ်ခင်စားပေးသည်	326	불합격하다 (စာမေးပွဲ)ကျသည်	266
ဘာ ချစ်ခင်စားပေးသည်	326	붕괴 사고 မတော်တဆ ပြိုကျမှု	233
ဘာ ချစ်ခင်စားပေးသည်	302	붙이다 ကပ်သည်	147
ဘာ ချစ်ခင်စားပေးသည်	338	비계 ငြမ်း	167
ဘာ ချစ်ခင်စားပေးသည်	215	비닐 끈 ပလတ်စတစ်ကြိုး	182
ဘာ ချစ်ခင်စားပေးသည်	51	비닐하우스 မိုးလုံစိုက်ခင်း(greenhouse)	191
ဘာ ချစ်ခင်စားပေးသည်	193	비용을 뿌리다 မြေဩဇာပေးသည်	194
ဘာ ချစ်ခင်စားပေးသည်	299	비상 연락처 အရေးပေါ်ဖုန်းနံပါတ်	326
ဘာ ချစ်ခင်စားပေးသည်	251	비상구 အရေးပေါ်ထွက်ပေါက်	233
ဘာ ချစ်ခင်စားပေးသည်	239	비상벨 အရေးပေါ်ခေါင်းလောင်း	233
ဘာ ချစ်ခင်စားပေးသည်	239	비자 ဝီဇာ	287
ဘာ ချစ်ခင်စားပေးသည်	358	빠지다 မလာဘူး/မပါဘူး	119
ဘာ ချစ်ခင်စားပေးသည်	302	빨려 들어가다 ညှပ်ဝင်သွားသည်	301
ဘာ ချစ်ခင်စားပေးသည်	302	빠다 ဆွဲထုတ်သည်	155
ဘာ ချစ်ခင်စားပေးသည်	302	人	
ဘာ ချစ်ခင်စားပေးသည်	299	사건을 기록하다 ဖြစ်စဉ်မှတ်တမ်းရေးသည်	133
ဘာ ချစ်ခင်စားပေးသည်	299	사과하다 တောင်းပန်သည်	110
ဘာ ချစ်ခင်စားပေးသည်	299	사다리 ထောင်လှေကား	182
ဘာ ချစ်ခင်စားပေးသည်	239	사료 တိရစ္ဆာန်စာ	203
ဘာ ချစ်ခင်စားပေးသည်	239	사료 배합기 အစာရောစက်	209
ဘာ ချစ်ခင်စားပေးသည်	95	사망 သေဆုံးခြင်း	299
ဘာ ချစ်ခင်စားပေးသည်	26		

အလုပ်ခွင်ပြောင်းရွှေ့ခြင်းအကြောင်းရင်း	290	အလုပ်ခွင်ပြောင်းရွှေ့ခွင့်လျှောက်လွှာ	335	အလုပ်ခွင် ထပ်တိုးခြင်း	335	အလုပ်ရှင်	278	အသုံးပြုသည်	155	အဆင်မပြေ	107	အဆင်ပြေသည်	107	အခါအခါ လက်မှတ်ထိုးသည်	278	အခါအခါ	287	အခါအခါ	62	အခါအခါ	149	အခါအခါ	218	အခါအခါ	358	အခါအခါ	299	အခါအခါ	358	အခါအခါ	251	အခါအခါ	38	အခါအခါ	35	အခါအခါ	191	အခါအခါ	107	အခါအခါ	311	အခါအခါ	299	အခါအခါ	299	အခါအခါ	218	အခါအခါ	38	အခါအခါ	59	အခါအခါ	95	အခါအခါ	107	အခါအခါ	263	အခါအခါ	227	အခါအခါ	74	အခါအခါ	98	အခါအခါ	47	အခါအခါ	51	အခါအခါ	134	အခါအခါ	131	အခါအခါ	266	အခါအခါ	311	အခါအခါ	47	အခါအခါ	47	အခါအခါ	47	အခါအခါ	95	အခါအခါ	203	အခါအခါ	38	အခါအခါ	299	အခါအခါ	326	အခါအခါ	51	အခါအခါ	364	အခါအခါ	179	အခါအခါ	169	အခါအခါ	233	အခါအခါ	230	အခါအခါ	230	အခါအခါ	230	အခါအခါ	230	အခါအခါ	182	အခါအခါ	154	အခါအခါ	149	အခါအခါ	50	အခါအခါ	206	အခါအခါ	191	အခါအခါ	149	အခါအခါ	206	အခါအခါ	314	အခါအခါ	314	အခါအခါ	290	အခါအခါ	275	အခါအခါ	74	အခါအခါ	74	အခါအခါ	206	အခါအခါ	74	အခါအခါ	74	အခါအခါ	131	အခါအခါ	218	အခါအခါ	266	အခါအခါ	266	အခါအခါ	275	အခါအခါ	119	အခါအခါ	59	အခါအခါ
--	-----	---------------------------------------	-----	------------------------	-----	-----------	-----	-------------	-----	----------	-----	------------	-----	-----------------------	-----	--------	-----	--------	----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	----	--------	----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	----	--------	----	--------	----	--------	-----	--------	-----	--------	-----	--------	----	--------	----	--------	----	--------	----	--------	-----	--------	-----	--------	-----	--------	-----	--------	----	--------	----	--------	----	--------	----	--------	-----	--------	----	--------	-----	--------	-----	--------	----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	----	--------	----	--------	-----	--------	----	--------	----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	-----	--------	----	--------



스위치를 끄다	98	약정 휴일	323
스위치를 켜다	98	양 သိုး	203
스키드로더	209	양계	203
스트레칭을 하다	254	양고기	38
스티로폼 상자	206	양돈	203
스패너	143	양망기	206
습도	23	양우	203
습하다	23	양파	38
시급	314	어린이날	59
시끄럽다	26	어버이날	59
시멘트	167	어업	89
식대	311	업무	275
신고하다	134	업체명	278
신랑	62	영망이다	179
신부	62	에어	146
신분을 보장 받다	289	에어컨	98
신분증	266	여권	287
신원	347	연마하다	218
신체	131	연말정산	311
신체 접촉	170	연예인	71
실다	311	연장	314
실수	170	연장하다	347
싸다	110	연차	323
싸움을 하다	170	영상	23
쌀다	155	영수증	302
쓰다	194	영화	23
씨앗	71	영화배우	71
○		예능	71
아이돌	101	예민하다	130
아파트	251	예의가 없다	86
안전	251	예의가 있다	86
안전 수칙	251	오리	203
안전 수칙을 지키다	251	오리다	158
안전 수칙을 지키다	239	오해를 풀다	110
안전대	239	오해하다	110
안전모	239	온도를 유지하다	215
안전장갑	239	올리다	155
안전장화	239	옮기다	158
안전화	314	완성하다	158
야간	122		
야유회			

<p> 290 နိုင်ငံခြားသားမှတ်ပုံတင်လျှောက်ထားခြင်း 290 နိုင်ငံခြားသားမှတ်ပုံတင်သည် 290 နိုင်ငံခြားသားမှတ်ပုံတင်ကတ် 298 နိုင်ငံခြားသားသီးသန့် 134 တောင်းဆိုသည် 302 ကျန်းမာရေးစောင့်ရှောက်စရိတ် 110 ဆဲသည် 239 ဂဟေဆော်ခေါင်းစွပ် 146 ဝန်ဆောင်ခရောင်း 145 ဂဟေဆော်သည် 147 သယ်ယူပို့ဆောင်သည် 154 လှုပ်ရှားသည် 101 နေအိမ်ခန်း 218 သစ်ဖြတ်သည် 358 အန္တရာယ်ရှိ 323 ပိတ်ရက် 83 ဖောင်း 230 စိုက်သည် 26 ကြီးသည် 254 လှုပ်ရှားအားကစားလုပ်သည် 89 လုပ်ငန်း 287 ရန်ဆုံးရက် 47 ရိုးယားရိုးရာ(ယု)ဝိမ်း ကစားသည် 131 သောအသုံးအနန်း 131 ဝီဒီယိုနှင့်ဓာတ်ပုံများ 71 ဝီဒီယို 130 ရည်ရွယ်ချက် 134 နက္ခတ်တစ်ဆိုင်ဆက်သွားသည် 119 နောက်တစ်ဆိုင်ဆက်သွားသည် 26 ထူထပ်သည် 26 နည်းပါးသည် 358 လောင်လွယ်သည် 314 နေ့ 182 တစ်ဘီးတွန်းလှည်း 338 ခေတ္တ ပြည်တော်ပြန်သည် 275 လုပ်အားခ 335 လုပ်အားခကြန့်ကြာသည် 347 အိမ်ငှားစာချုပ် 215 ပစ္စည်းရောက်သည် </p>	<p> 287 ပြင်သစ်တန်းပိုစာ 287 စစ်ဆေးမှုခံယူသည် 287 လုပ်ငန်းစဉ်များ 287 ပိတ်ခံရသည် 287 ပြင်သစ်သည် 326 ဆေးရုံတက်သည် 350 နေထိုင်ခွင့်မပြောင်းသည် 350 နေထိုင်ခွင့်မပေးသည် 350 နေထိုင်ခွင့်မရသည် 143 ဖြတ်သည် 107 လွတ်လပ်သည် 347 ဖြစ်နိုင်ခြေ 350 မိမိဆန္ဒအလျောက် ပြည်တော်ပြန်သည် 155 လုပ်ပတ်သည် 83 အလုပ်ခွင်ဝတ်စုံ 287 အလုပ်ခွင်တွင်တာဝန်ကျသည် 194 မြှောက်သည် 299 မသန်မစွမ်းဖြစ်ခြင်း 302 မသန်မစွမ်းဖြစ်ခြင်းအတွက်လျော်ကြေး 215 ပစ္စည်းရှိမရှိစစ်သည် 158 တိုင်းတာသည် 338 ပြည်ပြန်ခွင့်လျှောက်လွှာ 338 ပြည်ပြန်သည် 230 ထိခိုက်မှုများ 358 အလွန်အေးသည် 215 သိမ်းဆည်းသည် 155 တင်သည် 143 ဖောက်စက် 146 ဝန်စက် 146 ဖြတ်စက် 98 (လျှပ်စစ်)အပူပေးစက်၊ ဟီတာစက် 98 (လျှပ်စစ်)ဟီတာဖျာ 146 မီးကြိုးခွေ 149 ဖြတ်စက် 143 ဖြတ်တောက်သည် 51 ကန်တော့သည် 251 စစ်ဆေးသည် 158 ခေါက်သည် </p>
---	---



접수증	266	진료 기록	301
정	149	질병	299
정리가 잘 되어 있다	179	집들이	59
정리하다	179	집안 사정	338
정비하다	251	집어들	206
제공하다	275	짜증을 내다	110
제작하다	158	찍어 내다	227
제조업	89	찐빵	35
조기 귀국하다	338	ㅈ	
조립하다	227	차다/차갑다	35
조용하다	26	차례를 지내다	51
조이다	143	착용하다	239
조절하다	158	찰과상을 입다	230
조정 및 미장 (건축) 작업	371	참석하다	119
अतः/अतः/अतः/अतः	251	창고	215
조치를 취하다	326	창고 관리	215
조퇴하다	86	채소	38
존댓말을 하다	86	철골 작업	370
존중하다	62	철근	167
주례	169	철근 작업	368
주문서	251	철근을 조립하다	167
주의하다	101	청결을 유지하다	254
주택	149	청구서	302
줄	218	청첩장	62
출자	169	체류 가능 기간	347
중자	134	체류 기간	347
증거	133	체류 기간 연장	347
증거를 확보하다	266	체류 자격	350
증명사진	134	체류 자격 외 활동	350
증인	275	체류지	347
지급 방법	302	체류하다	122
지급 심사를 받다	275	체육대회	311
지급일	290	총액	23
지문을 등록하다	83	최고기온	23
지퍼를 내리다	83	최저기온	314
지퍼를 올리다	218	최저임금	233
직각자	364	추락 사고	242
직업병	326	추락하다	350
직위	298	추방되다	51
직접	302	추석	
진단서			

ဆုတ် ဂုဏ်ပြုစကား	203	တုတ် လှ	143
ဆုတ်ဖွဲ့ မွေးမြူရေးလုပ်ငန်း	203	တုတ် ပလုတ်	206
ဆုတ်ဖွဲ့ မင်္ဂလာလက်ဖွဲ့စေ	62	တုတ် စကားပြန်	287
ဆုတ်ဟုတ် ဂုဏ်ပြုသည်	122	တုတ် တုတ်ဟုတ် ဟုတ် ဆေးခန်းပြုသည်	326
ဆုတ်ဟုတ် ဝိုင်းဝန်းထုတ်သည်	215	တုတ်ဖွဲ့ လုပ်သက်ခံစားခွင့်	311
ဆုတ် ယေဘုယျ စာတမ်း ပြုစုထုတ်ဝေတောင်းပိုစ	338	တုတ်ဟုတ် အလုပ်ထုတ်သည်	278
ဆုတ် ဟွတ် မီးဖွားခွင့်	323	တုတ်ဟုတ် ဆီတုတ် နှစ်ကြော်သည်	38
ဆုတ်ဖွဲ့ ဂုဏ်ပြု လုပ်ငန်းကြီးကြပ်ရေးရုံး	290	ပ	
ဆုတ်ဖွဲ့ အဝင်အထွက်မပြုရ	358	ပတ် ကြက်သွန်မြတ်	38
ဆုတ်ဖွဲ့ ဝင်ထွက်တံခါး	95	ပတ်ဟုတ် ထွင်းသည်	227
ဆုတ်ဟုတ် ပစ္စည်းထွက်သွားသည်	170	ပတ်ဟုတ် ဂုဏ်ပြု	149
ဆုတ်ဟုတ် တိုက်ခိုက်သည်	242	ပတ်ဟုတ် မျိုးစေ့ခြင်းတောင်း	191
ဆုတ်ဟုတ် လုံလောက်သည်	157	ပတ်ဟုတ် တုတ် အမှုန်စလွင့်စင်သည်	242
ဆုတ် ဂုဏ်ပြု အလုပ်ခွင်သင်တန်းတက်သည်	287	ပတ်ဟုတ် ရေခဲခြစ်	35
ဆုတ် ဖြစ် အလုပ်ရှာမှုအဆင့်ဆင့်	278	ပတ်ဟုတ် ပဲနီလေးဆန်ပြုတ်	35
ဆုတ် ဟွတ် ဂုဏ်ပြု စာတမ်း	347	ပတ်ဟုတ် ပတ်ဟုတ်	143
ဆုတ် ဂုဏ်ပြု အလုပ်သမား	278	ပတ်ဟုတ် ပတ်ဟုတ်	143
ဆုတ်ဟုတ် အလုပ်ရသည်	278	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	182
ဆုတ်ဟုတ် ဆေးကုသစရိတ်	302	ပတ်ဟုတ် ပတ်ဟုတ် မင်္ဂလာဆောင်တွင် နှစ်ဖက်မိဘနှင့်	62
ဆုတ်ဟုတ် ရှင်းလင်းသိမ်းဆည်းသည်	179	ပတ်ဟုတ် မျိုးစေ့ခြင်းကို ဂုဏ်ပြုသည်	182
ဆုတ်ဟုတ် ဖော်ရွေသည်	26	ပတ်ဟုတ် ပတ်ဟုတ်	182
ဆုတ်ဟုတ် ဂုဏ်ပြု အိမ်သွားသည်	51	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	158
ဆုတ်ဟုတ် ရင်းနှီးလာသည်	122	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	233
ဆုတ်ဟုတ် (၇၀)ပြည့်နေ	59	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	358
ဆုတ်ဟုတ် ချီးကျူးသည်	86	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	242
က		ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	335
ကတ် ဟွတ်	194	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	254
ကတ်ဟုတ် ဂုဏ်ပြု	215	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	143
ကတ်ဟုတ် ထိန်းချုပ်စက်	146	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	143
ကတ်ဟုတ် ကတ်ဟုတ်	71	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	98
ကတ်ဟုတ် ဂုဏ်ပြု	167	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	62
ကတ်ဟုတ် တုတ်ဟုတ် လောင်းသည်	167	ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ် ပတ်ဟုတ်	86
ကတ်ဟုတ် ကတ်ဟုတ်	191	ခ	
ကတ်ဟုတ်	193	ခတ် မင်္ဂလာပွဲဟုတ် ဧည့်သည်များ	62
ကတ်ဟုတ် ပဲနီခေါက်ဆွဲအေး	35	ခတ်ဟုတ် ဂုဏ်ပြု EPS-TOPIC စာမေးပွဲ	266
ကတ်ဟုတ် လန်းဆန်းလတ်ဆက်သည်	179	ခတ်ဟုတ် ဂုဏ်ပြု ဂုဏ်ပြု	71
ကတ်ဟုတ် / ဂုဏ်ပြု / ခတ်ဟုတ် ဝိုင်းပန်းသည်	194	ခတ်ဟုတ် ဂုဏ်ပြု ဂုဏ်ပြု	47
ခ		ခတ်ဟုတ် (ကတ်ဟုတ်/အဂုဏ်)သောက်သည်	119
တုတ် ဟွတ်	203	ခတ်ဟုတ် ဆီတုတ် ခတ်ဟုတ်	26



한턱내다 လိုက်ကျွေးသည်	119
합격하다 (စာမေးပွဲ)အောင်သည်	86
합법 체류 တရားဝင်နေထိုင်ခြင်း	350
해고하다 အလုပ်ဖြုတ်သည်	278
핸드카 လက်တွန်းလှည်း	146
허가서 ခွင့်ပြုစာ	338
호떡 ငှပ်နာမုန့်တစ်မျိုး	35
호미 မြေဆွတ်စဉ်း	191
호스 ဝိုက်	191
호이스트 ပစ္စည်း မတင်စက်	146
흠을 파다 ထွင်းသည်	218
화가 나다 ဒေါသထွက်သည်	110
화기금지 မီးမသုံးရ	358
화를 내다 ဒေါသဖြစ်ပြီးဆူသည်	110
화상을 입다 မီးလောင်ဒဏ်ရာရသည်	230
화재 사고 မီးလောင်မှု	233
화해하다 ပြန်လည်သင့်မြတ်သည်	110
확인하다 စစ်ဆေးသည်	169
환갑 အသက်(၆၀)ပြည့်မွေးနေ့	59
환기하다 လေဝင်လေထွက်ရအောင်လုပ်သည်	179
환송하다 လမ်းခွဲနှုတ်ဆက်သည်	122
환영하다 ကြိုဆိုသည်	122
환풍기 လေစုပ်ပန်ကာ	182
회식 ကုမ္ပဏီညစာစားပွဲ	119
회식을 하다 ကုမ္ပဏီညစာစားပွဲသွားသည်	119
휴가를 내다 ခွင့်တင်သည်	323
휴가를 받다 ခွင့်ရသည်	323
휴가를 신청하다 ခွင့်တင်သည်	323
휴가를 쓰다 ခွင့်တင်သည်	323
휴식 시간 နားချိန်	275
휴식을 취하다 အနားယူသည်	254
휴업 급여 အလုပ်မဲ့လစာ	302
휴업하다 စက်ရုံယာယီပိတ်သည်	335
휴일 근로 시간 ပိတ်ရက်အလုပ်လုပ်ချိန်	314

1. ‘-’ 불규칙 ‘-’ဖြင့် ဆုံးသော ကြိယာစကားလုံးများ

	번역 어의미	-ㅁ/습니다	-아/어요	-았/었어요	-고	-(으)니까
아프다	နာသည် နေမကောင်းဖြစ်သည်	아픉니다	아파요	아팠어요	아프고	아프니까
예쁘다	လှသည် ချစ်စရာကောင်းသည်	예쁹니다	예뻐요	예뻐었어요	예쁘고	예쁘니까
바쁘다	အလုပ်များသည်	바쁹니다	바빠요	바빐었어요	바쁘고	바쁘니까
슬프다	ဝမ်းနည်းသည်	슬픉니다	슬퍼요	슬꺃었어요	슬프고	슬프니까
고프다	ဆာလောင်သည်	고픉니다	고파요	고꺃었어요	고프고	고프니까
크다	ကြီးသည်	큘니다	커요	꺃었어요	크고	크니까
쓰다	ခါးသည်	씁니다	써요	꺃었어요	쓰고	쓰니까
나쁘다	ဆိုးသည်	나쁹니다	나빠요	나꺃었어요	나쁘고	나쁘니까
기쁘다	ဝမ်းသာသည် ပျော်ရွှင်သည်	기쁹니다	기뻐요	기꺃었어요	기쁘고	기쁘니까
잠그다	သော့ပိတ်သည်	잠꺃니다	잠꺃요	잠꺃꺃었어요	잠꺃고	잠꺃니까
쓰다	ရေးသည် ဝတ်ဆင်သည် အသုံးပြုသည်	씁니다	써요	꺃었어요	쓰고	쓰니까
끄다	ပိတ်သည်	꺃니다	꺃어요	꺃꺃었어요	꺃고	꺃니까



2. 'ㄹ' 불규칙 'ㄹ'ဖြင့် ဆုံးသော ကြိယာစကားလုံးများ

	번역 အဓိပ္ပာယ်	-ㅅ/습니다	-아/어요	-고	-(으)니까	-(으)세요
살다	နေထိုင်သည်	삽니다	살아요	살고	사니까	사세요
팔다	ရောင်းချသည်	팝니다	팔아요	팔고	파니까	파세요
만들다	ပြုလုပ်သည်	만듭니다	만들어요	만들고	만드니까	만드세요
열다	ဖွင့်သည်	엽니다	열어요	열고	여니까	여세요
놀다	ကစားသည်	놉니다	놀아요	놀고	노니까	노세요
알다	သိသည်	압니다	알아요	알고	아니까	아세요
울다	ငိုသည်	웁니다	울어요	울고	우니까	우세요
걸다	ချိတ်ဆွဲသည်	겁니다	걸어요	걸고	거니까	거세요
졸다	အိပ်ငိုက်သည်	줍니다	졸아요	졸고	조니까	조세요
쓸다	လှဲကျင်းသည်	습니다	쓸어요	쓸고	쓰니까	쓰세요
풀다	ဖြည်သည်	품니다	풀어요	풀고	푸니까	푸세요
널다	လှန်းသည်	넙니다	널어요	널고	너니까	너세요
길다	ရှည်သည်	깁니다	길어요	길고	기니까	
멀다	ဝေးသည်	몹니다	멀어요	멀고	머니까	
달다	ချိုသည်	답니다	달아요	달고	다니까	

3. 'ㅂ' 불규칙 'ㅂ'ဖြင့် ဆုံးသော ကြိယာစကားလုံးများ

	번역 အဓိပ္ပါယ်	-ㅂ/습니다	-ㅂ/ㅂ	-ㅂ/ㅂ	-(으)면	-(으)ㄹ 거예요
덥다	ပူသည်	덥습니다	더워요	덥고	더우면	더울 거예요
춥다	ချမ်းသည်	춥습니다	추워요	춥고	추우면	추울 거예요
쉽다	လွယ်ကူသည်	쉽습니다	쉬워요	쉽고	쉬우면	쉬울 거예요
어렵다	ခက်ခဲသည်	어렵습니다	어려워요	어렵고	어려우면	어려울 거예요
맵다	စပ်သည်	맵습니다	매워요	맵고	매우면	매울 거예요
싱겁다	အရသာပေါ့သည်	싱겁습니다	싱거워요	싱겁고	싱거우면	싱거울 거예요
가볍다	အလေးချိန်ပေါ့သည်	가볍습니다	가벼워요	가볍고	가벼우면	가벼울 거예요
무겁다	အလေးချိန်လေးသည်	무겁습니다	무거워요	무겁고	무거우면	무거울 거예요
뜨겁다	ပူသည်(ထိတွေ့မှု)	뜨겁습니다	뜨거워요	뜨겁고	뜨거우면	뜨거울 거예요
차갑다	အေးသည်	차갑습니다	차가워요	차갑고	차가우면	차가울 거예요
더럽다	ညစ်ပတ်သည်	더럽습니다	더러워요	더럽고	더러우면	더러울 거예요
어지럽다	မူးသည်	어지럽습니다	어지러워요	어지럽고	어지러우면	어지러울 거예요
시끄럽다	ဆူညံသည်	시끄럽습니다	시끄러워요	시끄럽고	시끄러우면	시끄러울 거예요
외롭다	အထီးကျန်သည်	외롭습니다	외로워요	외롭고	외로우면	외로울 거예요
고맙다	ကျေးဇူးတင်သည်	고맙습니다	고마워요	고맙고	고마우면	고마울 거예요
가깝다	နီးသည်	가깝습니다	가까워요	가깝고	가까우면	가까울 거예요
즐겁다	ပျော်ရွှင်သည်	즐겁습니다	즐거워요	즐겁고	즐거우면	즐거울 거예요
무섭다	ကြောက်သည်	무섭습니다	무서워요	무섭고	무서우면	무서울 거예요
아름답다	လှပသည်	아름답습니다	아름다워요	아름답고	아름다우면	아름다울 거예요
그립다	လွမ်းဆွတ်သည်	그립습니다	그리워요	그립고	그리우면	그리울 거예요
굽다	ကင်သည်	굽습니다	구워요	굽고	구우면	구울 거예요
줍다	ကောက်ယူသည်	줍습니다	주워요	줍고	주우면	주울 거예요
돕다	ကူညီသည်	돕습니다	도와요	돕고	도우면	도울 거예요
입다	ဝတ်ဆင်သည်	입습니다	입어요	입고	입으면	입을 거예요
줍다	ကျဉ်းသည်	좁습니다	좁아요	좁고	좁으면	좁을 거예요



4. 'ㄷ' 불규칙 'ㄷ' 뒤의 조음 변화에 따른 조사 활용

	변역 어휘	-ㅅ/습니다	-아/어요	-고	-(으)니까	-(으)ㄹ 거예요
걷다	လမ်းလျှောက်သည်	걷습니다	걸어요	걷고	걸으니까	걸을 거예요
듣다	နားထောင်သည်	듣습니다	들어요	듣고	들으니까	들을 거예요
묻다	မေးသည်	물습니다	물어요	묻고	물으니까	물을 거예요
실다	ကုန်တင်သည်	실습니다	실어요	실고	실으니까	실을 거예요
깨닫다	သိမြင်လာသည်	깨닫습니다	깨달아요	깨닫고	깨달으니까	깨달을 거예요
달다	ပိတ်သည်	닫습니다	닫아요	닫고	닫으니까	닫을 거예요
받다	လက်ခံရရှိသည်	받습니다	받아요	받고	받으니까	받을 거예요
믿다	ယုံကြည်သည်	믿습니다	믿어요	믿고	믿으니까	믿을 거예요
묻다	မြေမြှုပ်သည်	묻습니다	묻어요	묻고	묻으니까	묻을 거예요

5. '르' 불규칙 '르'ဖြင့် ဆုံးသော ကြိယာစကားလုံးများ

	번역 အဓိပ္ပာယ်	-ㅂ/습니다	-아/어요	-고	-(으)니까	-(으)ㄹ 거예요
빠르다	မြန်သည်	빠릅니다	빨라요	빠르고	빠르니까	빠를 거예요
누르다	နှိပ်သည်	누릅니다	눌러요	누르고	누르니까	누를 거예요
부르다	ခေါ်သည်	부릅니다	불러요	부르고	부르니까	부를 거예요
오르다	တက်သည်	오릅니다	올라요	오르고	오르니까	오를 거예요
자르다	ဖြတ်သည်	자릅니다	잘라요	자르고	자르니까	자를 거예요
서투르다	မကျွမ်းကျင်ဖြစ်သည်	서투릅니다	서툴러요	서투르고	서투르니까	서투를 거예요
다르다	ကွဲပြားခြားနားသည်	다릅니다	달라요	다르고	다르니까	다를 거예요
마르다	ခြောက်သွေ့သည် ရေငတ်သည် ပိန်သည်	마릅니다	말라요	마르고	마르니까	마를 거예요
들르다	တစ်ထောက်ဝင်သည်	들릅니다	들러요	들르고	들르니까	들를 거예요
모르다	မသိပါ/မသိဖြစ်သည်	모릅니다	몰라요	모르고	모르니까	모를 거예요
고르다	ရွေးချယ်သည်	고릅니다	골라요	고르고	고르니까	고를 거예요
나르다	သယ်ဖို့သည်	나릅니다	날라요	나르고	나르니까	나를 거예요



6. ‘ㅅ’ 불규칙 ‘ㅅ’ 뒤의 접두어와 접미어

	번역 어휘	-ㅅ/습니다	-아/어요	-고	-(으)니까	-(으)ㄹ 거예요
낮다	မြန်ကောင်းသည် သာလွန်ကောင်းမွန်သည်	낮습니다	나아요	낮고	나으니까	나을 거예요
짓다	တည်ဆောက်သည်	짓습니다	지어요	짓고	지으니까	지을 거예요
붓다	လောင်းသည်	붓습니다	부어요	붓고	부으니까	부을 거예요
잇다	ဆက်စပ်သည်	잇습니다	이어요	잇고	이으니까	이을 거예요
씻다	ဆေးကြောသည်	씻습니다	씻어요	씻고	씻으니까	씻을 거예요
벗다	ခွတ်သည်	벗습니다	벗어요	벗고	벗으니까	벗을 거예요
빚다	ခေါင်းဖြီးသည်	빚습니다	빚어요	빚고	빚으니까	빚을 거예요

7. ‘ㅎ’ 불규칙 ‘ㅎ’ 뒤의 접두어와 접미어

	번역 어휘	-ㅅ/습니다	-아/어요	-고	-(으)니까	-(으)ㄹ 거예요
파랗다	ပြာသည်	파랗습니다	파래요	파랗고	파라니까	파랄 거예요
하얗다	ဖြူသည်	하얗습니다	하얘요	하얗고	하야니까	하얗 거예요
빨갳다	နီသည်	빨갳습니다	빨개요	빨갳고	빨가니까	빨갈 거예요
노랗다	ဝါသည်	노랗습니다	노래요	노랗고	노라니까	노랄 거예요
까맣다	မည်းသည်	까맣습니다	까매요	까맣고	까마니까	까말 거예요
그렇다	ဟုတ်သည်	그렇습니다	그래요	그렇고	그러니까	그럴 거예요
어떻다	ဘယ်လိုဖြစ်သည်	어떻습니까?	어때요?	어떻고		
좋다	ကောင်းသည်	좋습니다	좋아요	좋고	좋으니까	좋을 거예요
놓다	ထားသည်	놓습니다	놓아요	놓고	놓으니까	놓을 거예요





집필 **ရေးသားပြုစုသူ**

김선정 Kim Seon Jung

계명대학교 Keimyung University

민경모 Min Kyung Mo

계명대학교 Keimyung University

강현자 Kang Hyun Ja

계명대학교 Keimyung University

번역 **ဘာသာပြန်**

Lay Lay Mon

Yonsei University

Aye Aye Aung

Hankuk University of Foreign Studies

Shwe Tim Hoon

Ewha Womans University

Thae Thae Wynee Chit

Ewha Womans University

감수 **စာစီစာစစ်**

Myint Myint Maw

Yangon University of Foreign Languages

미안마어 **녹음** **မြန်မာဘာသာဖြင့် အသံသွင်းသူ**

Lay Lay Mon

Yonsei University

보조 **집필** **လက်ထောက်များ**

최현정 Choi Hyun Jung

계명대학교 Keimyung University

မြန်မာသင်တန်းသားများအတွက်
ကိုယ်တိုင်လေ့လာမှု အထောက်အကူပြု

한국어 2

ကိုရီးယားဘာသာစကား (၂)

ပုံနှိပ်ရက်စွဲ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့

မူပိုင် (© 2017)

HRD Korea

ဖြန့်ချိရေး

HRD Korea

လိပ်စာ

345 Jongga-ro, Jung-gu, 44538 Ulsan, Republic of Korea

စာစီဒီဇိုင်း

Design maru

● မြန်မာသင်တန်းသားများအတွက် ကိုယ်တိုင်လေ့လာမှု အထောက်အကူပြု ကိုရီးယားဘာသာစကား အခြေခံဖတ်စာအုပ် ကိုရီးယားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၏ မူပိုင်ဖြစ်သည်။